


မော်စကိုကျမ်းအပြစ်ကား



Answer to Moscow's Bible

Richard Warmbrand

(အသင်းတော်တွင်းကန့်သတ်)

မော်စကိုကျမ်း အဖြေစကား

The Answer to Moscow's Bible

by

Richard Warmbrand

Answer to Moscow's Bible

Edition

Copyright 2015 Voice Media

info@VM1.global

Web home: www.VM1.global

All rights reserved. No part of the publication may be reproduced, distributed or transmitted in any form or by any means, including photocopying, recording, or other electronic, or mechanical methods, without the prior written permission of the publisher, except in the case of brief quotations embodied in critical reviews and certain other noncommercial uses permitted by copyright law. For permission requests, email the publisher, addressed “Attention: Permission Coordinator,” at the address above.

This publication **may not be sold, and is for free distribution** only.

ထာဝရဘုရားမရှိဟု ယုံကြည်သူ၏လက်စွဲစာအုပ်

မည်ကဲ့သို့ စာရေးရမည်၊ မည်သည့်အကြောင်းရေးရမည်ဟု သိရှိသောလူရှိသည့်နေရာတိုင်း၌ ထိုသူတို့တွင် သန့်ရှင်းသောစာအုပ် တစ်အုပ်တော့ရှိစမြဲဖြစ်ပါသည်။

ကွန်မြူနစ်လောကတွင်လည်း သူ့ဟာနှင့်သူ ကျမ်းစာအုပ်ရှိ သည်။ ထိုစာအုပ်ကို ထာဝရဘုရားမရှိဟု ယုံကြည်သူလက်စွဲ စာအုပ် ဟု ခေါ်ဝေါ်သမုတ်လေသည်။ ထိုစာအုပ်ကို ၁၉၆၁ ခုနှစ်တွင် မော်စကို မြို့ သိပ္ပံပညာသင်ကျောင်းမှ စတင်ထုတ်ဝေခဲ့ပါသည်။ မော်စကိုသိပ္ပံ ပညာသင်ကျောင်းဆိုသည်မှာ အစိုးရစာအုပ်ဖြန့်ချိရေးဌာနဖြစ်ပါသည်။ ထိုစာအုပ်မှာ နာမည်ကြီးအထူးပုဂ္ဂိုလ်အမြောက်အများ၏ စုပေါင်း လုပ်ဆောင်ချက်ဖြစ်ပါသည်။ ထိုပညာရှင်ပုဂ္ဂိုလ်များထဲတွင် ကမ္ဘာ့သမိုင်း ပညာရှင် ဗယ်လျာအက် (Beliaiev) နှင့် (Belinova) ဗယ်လီနီဗာ ယထာဘူတပညာရှင်များဖြစ်ကြသော ချနီဆက် (Tehanishev)၊ အယ်လ်စီနာ (Elshina) နှင့် ဧမေလျ (Emeliah) တို့ပါဝင်ကြလေသည်။ နောက်ဆုံးပုံနှိပ်ထုတ်ဝေ၏နိုင်ရန် စာမူတည်းဖြတ်သူမှာ တက္ကသိုလ် ပါမောက္ခအက်စ်ကိုဗာလက် (S.Kobalev) ဖြစ်ပါသည်။ စတင်ဖြန့်ဝေ ကတည်းက အကြိမ်ကြိမ်ပြန်လည် ပုံနှိပ်ခဲ့ပါသည်။

ဤစာအုပ်သည် ထာဝရဘုရားမရှိဟု အယူဝါဒကို အကျဉ်းချုံး ထားခြင်းဖြစ်ပါသည်။ ဘာသာစကားမြောက်များစွာသို့ ဘာသာပြန်ခဲ့ ပြီး၊ အခြားဆိုရှယ်လစ်နိုင်ငံများတွင် ကျယ်ပြန့်စွာ ဖြန့်ဝေခဲ့လေသည်။ မူလတန်းပညာသင်ကြားသည့်အဆင့်မှ ကောလိပ်ပညာသင်ကြားသည့် အဆင့်အထိ အသံလွှင့်ခြင်းနှင့် ရုပ်မြင်သံကြား အစီအစဉ်ဖြင့်၎င်း၊ ရုပ်ရှင်ကားချုပ်ဖြင့်လည်းကောင်း၊ ထာဝရဘုရားမရှိဘူးဟု ဟောပြော

ပွဲများ၌လည်းကောင်း၊ ဤစာအုပ်ထဲတွင် ပါဝင်သောအတွေးအခေါ်များကို ပုံနှိပ်စေခဲ့လေသည်။ ထို့ပြင် ဘုရားမရှိဝါဒီတစ်ယောက်သေဆုံးသည့်အခါ ကွန်မြူနစ်ကျမ်းစာ၏ ဆုံးမဩဝါဒပေးချက်နှင့်အညီ အသုဘအခမ်းအနား မိန့်ခွန်းပြောကြားရာတွင်သေဆုံးသောသူသည် အနိစ္စရောက်ခဲ့ပြီ၊ ဝမ်းနည်းကြေကွဲသောသူများအတွက် နှစ်သိမ့်စရာမရှိတော့ပါ။ ယခု ခွဲခွါကြသောသူများသည် ဘယ်သောအခါမှ ပြန်လည်ဆုံဆည်းကြမည်မဟုတ်ပါ။ ထာဝရဘုရားဆိုဒါလည်းမရှိပါ။ ထာဝရအသက်ဆိုဒါလည်း တောက်တီးတောက်တဲ့ဗလာနတ္ထိပါဟု သေဆုံးသူ၏ ကျန်ရစ်သောကြေကွဲနေသူ မိသားစုကို အားပေးကြလေသည်။

ထိုစာအုပ်၏ မူလအကြံအစည်မှာ ထာဝရဘုရားမရှိဘူးဟု ဖော်ပြရန် ဖြစ်ပါသည်။

မေးခွန်းတစ်ခုဖြင့် အလွန်လွယ်ကူရှင်းလင်းစွာ ပြန်လည်ချေပနိုင်ပါသည်။ ထာဝရဘုရားမရှိလျှင် ဘယ်ကဲ့သို့ သိုးများတည်ရှိအသက်ရှင်နေသလဲ။

ဤမေးခွန်းကို ထာဝရဘုရားမရှိသည့်အကြောင်း ရုရှားပြည်ဟောပြောပွဲတစ်ခုတွင် အမှန်တစ်ကယ် မေးမြန်းခဲ့ဘူးပါသည်။ ဇီဝအသက်ဆိုသည်မှာ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။ သဘာဝရွေးချယ်ခြင်းဖြင့် တိုးပွားလာသည်။ အသက်ရှင်သန်ရေးအတွက် ရက်စက်စွာ တိုက်ပွဲဝင်ကြရာတွင် ဘေးပတ်ဝန်းကျင်အကောင်များထက် ခွန်အားဗလကြီးသောအကောင်များ သို့မဟုတ် ပိုမိုလျင်မြန်သော အကောင်များကသာ အသက်ရှင်သန်လာပြီးအားနွဲ့သောအကောင်များက သေဆုံးကုန်ကြသည်ဟု ဟောပြောသောသူက ရှင်းပြလေသည်။

ဤတွင် ထာဝရဘုရားကို ယုံကြည်သောသူတစ်ဦးက မေးသည်။ အဲဒီလိုဆိုရင် ဘာဖြစ်လို့ သိုးများ ယခုတိုင် တည်ရှိနေသလဲ။ ဘာဖြစ်

လို့ ဝံပုလွေများက အကုန်လုံး မစားပစ်သလဲ၊ ဝံပုလွေများက တစ်နှစ်မှာ ငါးကောင်ခြောက်ကောင် သားပေါက်တယ်။ သိုးမကျတော့ တစ်နှစ်မှာ မှ တစ်ကောင်ပဲပေါက်တယ်။ အချိုးကျတွက်မယ်ဆိုရင် စားတဲ့အကောင် ကငါးဆ၊ အစားခံရတဲ့အကောင်က တစ်ဆ (၅:၁)။ ဝံပုလွေမှာ သွားထက် တယ်။ သိုးကျတော့ ခုခံကာကွယ်စရာမရှိ။ အခုခေတ်မှာတော့ သိုးများကို လူများက စောင့်ရှောက်ကာကွယ်တယ်။ သတ္တလောကသည် လူ့လောက ထက် စောတယ်။ လူမရှိခင်မှာ သိုးများကို ဘယ်သူက ကာကွယ်စောင့် ရှောက်သလဲ။ ထာဝရဘုရားတည်ရှိတယ်လို့ တွေးတောယူဆချက် မပါဘဲ၊ အကြောင်းအရာမြောက်များကို ခင်ဗျားရှင်းပြနိုင်တယ်။ ဒါပေမယ့်၊ ခြေလေးချောင်းနှင့် သိုးများဟာ ဘုရားသခင်မပါဘဲ မတည်ရှိနိုင်ပါဘူး။ အလားတူ အသင်းတော်စတင်တည်ထောင်ကတည်း က ရက်စက်စွာ ညှင်းပန်းနှိပ်စက်သူများ၏ဘေးအန္တရာယ်ကို အကာ အကွယ်မဲ့ခဲ့သည့် ခရစ်တော်ချစ်တော်မူသည့် သိုးများလည်း ဘုရားသခင် မပါလျှင် ယနေ့တိုင် မတည်ရှိနိုင်ပါဘူး။

ဤယုံကြည်သူများရရှိခဲ့သော အဖြေမှာ ဆိုဗီယက်အကျဉ်း ထောင်ထဲတွင် နှစ်ပေါင်းအနည်းငယ် ထောင်ဒဏ်ဖြစ်ပါသည်။

ထာဝရဘုရားမရှိဟု ယုံကြည်သူ၏ စာအုပ်သည် ခရစ်တော်နှင့် ပတ်သက်လျှင် အဖြေကို အလွယ်တကူရရှိနိုင်လေသည်။

ဆိုဗီယက်ပညာရှင် ပုဂ္ဂိုလ်များ ပါတီပွဲတစ်ခုတွင် အင်္ဂလိပ် လင်္ကာဆရာကျော် ရှိတ်စပီးယား၏အကြောင်းကို ဆွေးနွေးကြသည်။ ဤတွင် ရှင်ဘုရင် ဒွန်းကင်းအိပ်ပျော်နေတုန်း သတ်ဖြတ်ခဲ့သော လေဒီမက်ဗက်ပြောဆိုခဲ့သောစကား ကိုးကားရွတ်ဆိုလေသည်။ လေဒီ မက်ဗက်သည် သွေးစွန်းသောသူမ၏ လက်များကိုကြည့်၍ အလန် တကြားအော်လေသည်။ “ထွက်သွား၊ သွေးစွန်းသောနေရာ၊ ထွက်သွားလို့

ငါပြောတယ်”။

ခရစ်ယာန်တစ်ဦးက မေးခွန်းထုတ်သည်။ အဲဒီလေဒီမက်ဗက် ဆိုသူ၏ အပြစ်ဝန်လေးတဲ့ကိစ္စ၊ ခွင့်လွတ်စရာများ ရှိပါသလား။ ကွန်မြူနစ်တစ်ဦးက ဖြေသည်။ “လူဟာ ဆင်ခြင်တုံတရားရှိတဲ့ သတ္တဝါဖြစ်တယ်။ သင့်တော်ထိုက်လျောက်သည့် ပညာသင်ခြင်းနှင့်အကြံကောင်း ဉာဏ်ကောင်းကို နောက်ဆုံးအချိန်ကလေးမှာပင် ပေးခြင်းအားဖြင့် သူမ၏ အရုပ်ဆိုးလှသည့်အပြုအမူကနေ လွတ်ကင်းနိုင်တယ်”။ ဤအဖြေသည် အသုံးမကျခဲ့ပါ။ လေဒီမက်ဗက်သည် လူသတ်မှု ကျူးလွန်ခဲ့ပြီး၊ သူမကို ပညာသင်ပေးဘို့ ဆင်ခြင်သုံးသပ်ခြင်းသည် အလဟဿဖြစ်နေပြီ။ ကွန်မြူနစ်ဝါဒီ နောက်တစ်ဦးကဆိုသည်။ “လူသတ်မှု ကျူးလွန်တဲ့ လူများ သေဒဏ်ပေးသင့်တယ်လို့ ကျွန်ုပ်ယုံကြည်ပါသည်”။ ဤအကြံပေးကမ်းလှမ်းချက်လည်း အချည်းနှီးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သေဒဏ်ခံရသော ပြစ်မှု ကျူးလွန်သူသည် သူ့ဩတ္တပ္ပစိတ်ထဲတွင် အပြစ်ဖိစီး၍ အသေခံလျက်ရှိသည်။ ကွန်မြူနစ် နောက်တစ်ဦးက ပါတီထဲတွင် ရှိနေကြသော ပုဂ္ဂိုလ်များအား အနာဂတ်ကာလတွင် စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြတော့မည်။ ဆိုရှယ်လစ် လူ့ဘောင်မှာ ရှင်ဘုရင်မရှိဘူး။ လောဘကြီးစရာအကြောင်း၊ ပြစ်မှုကျူးလွန်လိုစိတ်နှင့် ကျူးလွန်စရာအကြောင်းလည်း ရှိမည်မဟုတ်တော့ပါ။ စိတ်ချကြပါဟု ဆိုလေသည်။ သို့သော်လည်း သူပြောသော ကွန်မြူနစ်လူ့အသိုင်းအဝိုင်းကို ဘယ်နေရာမှာမှ မတွေ့ရပါ။

ခရစ်ယာန် ယုံကြည်သူက ဆက်ပြောသည်။ ဒါဆိုရင် ယေရှုခရစ်တော်၏သွေးတော်သည် ငါတို့အပြစ်အားလုံးကို ဆေးကြောတယ်ဆိုတဲ့ သမ္မာကျမ်းရဲ့အဖြေ တစ်ခုတည်းသော တရားဝင်ဘဲရှိတော့မှာပါဘဲ။

သို့သော် ဤကဲ့သို့သော လွယ်လွယ်ကူကူအဖြေမျိုးနှင့်မရပ်

တန်နိုင်ပါ။ သိပ္ပံပညာရှင်အဖွဲ့က ယေဘုယျအားဖြင့် ဘာသာရေးသည် မှားယွင်းသည်။ အထူးသဖြင့် ခရစ်ယာန်ဘောင်သည် အမှားအယွင်း ဖြစ်သည်ဟု သက်သေသာခမကပြရန် စာမျက်နှာခြောက်ရာပါသော စာအုပ်တစ်အုပ်ကို ပြုစုရေးသားခဲ့လေသည်။ ထိုစာအုပ်ထဲက အကြောင်း အရာများကို နားလည်သဘောပေါက်ရန် ကြိုးစား၍ သူတို့မြေတောင် မြောက်ပေးသော မေးခွန်းပုစ္ဆာများကို ဖြေဆိုရန် ကြိုးစားကြပါစို့။ ဤကဲ့သို့သော စိမ်ခေါ်မှုမျိုးကို လက်ခံရန်မှာ ယုံကြည်သူတို့၏ ဝတ္တရား တစ်ပါးဖြစ်ပါသည်။

ထာဝရဘုရားမရှိဟု ယုံကြည်သူများ ထုတ်ဝေသော ကျမ်းစာ အုပ်ကို ဖတ်ရှုရသည်မှာ အလွန်ငြီးငွေ့စရာကောင်းပါသည်။ တကယ် တကယ် မငြီးငွေ့စရာအကြောင်းမရှိပါ။ ဘုရားမဲ့ဝါဒီအတွက် မည်သူမှ စိတ်ထကြွစေအောင် မပြောတတ်ပါ။ ဘုရားမဲ့ဝါဒီသည် မဟုတ်မမှန် ငြင်းဆိုခြင်းဖြစ်သည်။ မဟုတ်မမှန် ငြင်းဆိုသည့်အကြောင်းကို မည်သူက သူတစ်ပါး စိတ်ဝင်စားရအောင် ရေးတတ်မည်လဲ။ မဟုတ်မမှန် ငြင်းဆို သည့်အကြောင်းကို မည်သူက တေးသီချင်းဖွဲ့နွဲ့သီဆိုနိုင်မည်လဲ။ မဟုတ် မမှန်ငြင်းဆိုသည့်အကြောင်းကို မည်သူက သီဆို၍ ပွဲလမ်းသဘင်ကျင်းပ နိုင်မည်လဲ။ မဟုတ်မမှန်ငြင်းဆိုသည့်အကြောင်းကို မည်သူက အမွန်း တင်၍ ပန်းချီပန်းပုထုလုပ်ကြမည်လဲ။ ဘာသာရေးသည် သံစုံတီးဝိုင်းပွဲ၊ ပန်းချီကားချပ်များ၊ ပန်းပုများနှင့်ကဗျာလင်္ကာများကို ဖြစ်မြောက်စေရန် စိတ်ကိုလှုံ့ဆော်သည်။ ဘုရားမဲ့ဝါဒသည် သဘောသဘာဝအားဖြင့် လူသားများ၏ စိတ်ကို ဘယ်သောအခါမှ မထကြွစေနိုင်ပါ။ ဘုရားမဲ့ဝါဒ တွင် စိတ်ကွန့်မြူးခြင်းမရှိပါ။

ထိုစာအုပ်ကိုယ်တိုင်၏ အခြေခံဩဝါဒအရဆိုလျှင် လူတို့သည် မြေမှုန့်နှင့်အရိပ်သာဖြစ်သည်။ ရုပ်ခြပ်မျှသာဖြစ်သည်။ ရုပ်ခြပ်သည်

လူယုံကြည်သော ကိုးကွယ်သည့်ဘာသာရေးကို ဖျက်ဆီးရန် မည်သည့် အရှိန်အဟုန်၊ မည်သည့်လှုံ့ဆော်စေ့ဆော်မှုရှိသလဲ။ စိတ်တွင် တွေးဆ မြင်ယောင်သည့် အရာသာ အဟုတ်အမှန်ဟု ယူဆချက်များသည် ရုပ်ခြပ်မဟုတ်ဘူးဟု အဓိပ္ပါယ်ဖော်ပြသည့်ကြားထဲတွင် ရုပ်ခြပ်သည် စိတ်ထဲတွင် တွေးဆချက်တစ်ခုကို တိုက်ခိုက်ရန် စိတ်အုံကြွခြင်းကို ပါဝင်ကူညီစေရန် တတ်နိုင်မည်လား။

မော်စကို၏ ကျမ်းစာအုပ်သည် လိမ်လည်လှည့်ဖြားသော နည်းစနစ်များကို အသုံးပြု၍ သိပ္ပံပညာရှင်အသင်းအဖွဲ့နှင့်မသင့်တော် မထိုက်တန်သော ကြမ်းတမ်းသည့်စကားများကို အသုံးပြုပါသည်။

ကျွန်ုပ်တို့အနေဖြင့် ငြီးငွေ့ဖွယ်ကောင်းသော အတုအယောင် သိပ္ပံနည်း ဆင်ခြေဆင်လက်များကို တတ်နိုင်သမျှ ရှောင်ရှားရန် အဆိုပြု ပါသည်။ ငေါတော့ခနဲခြင်းနှင့်အသရေဖျက်ခြင်းခံသည့်တိုင်အောင် ချစ်ခြင်းမေတ္တာ၏ ချိုမြိန်ခြင်းဖြင့် ကျွန်ုပ်တို့ တုန့်ပြန်ပါမည်။

ဤစိတ်သဘောထားကို ကျွန်ုပ်တို့တတ်နိုင်ပါသည်။ အဘယ် ကြောင့်ဆိုသော် ပန်းပဲကောင်းဟူသည် မြောက်များစွာသော ထုချက်ကို ကြောက်သည်ဟူ၍ မရှိပါ။

ပဲရစ်မြို့တော်တွင် ခရစ်သက္ကရာဇ် ၁၆ ခုမြောက် ၁၇ ခုမြောက် ရာစုများအတွင်း ပြင်သစ်ပြည် ဗရင်ဂျီအသင်းမှ ခွဲထွက်သည့် ခရစ်ယန် ဂိုဏ်းဝင်တို့အား သတိရအောင် တည်ဆောက်ခဲ့သည့် ကျောက်ပေါ်တွင် ပန်းဘဲပေသီးတစ်ခုနှင့်ကျိုးပဲ့သော တူအမြောက်အမြား၏ ရုပ်ကို ထုလုပ် ပြီး အမွန်းတင်စာသားမှာ “တူကိုလွှင့်ပစ်ကြ၊ ရန်မူသော သူတို့ သင်တို့ ၏တူများ ကျိုးပဲ့သော်လည်း ဘုရားသခင်၏ ပေသည် တည်ရှိလျက်ပင်”။

ဤစိတ်သဘောထားကို ကျွန်ုပ်တို့တတ်နိုင်ပါသည်။ အဘယ် ကြောင့်ဆိုသော ကျွန်ုပ်တို့ ကိုယ်တိုင် ကျွန်ုပ်တို့၏ အတွေးအခေါ်များကို

ဆန်ကာချလျက်၊ ပြစ်တင်ဝေဖန်ခံခြင်းသည် အကျိုးတစ်ရပ်အဖြစ် ဆင်ခြင်သုံးသပ်ကြပါသည်။ ကွန်မြူနစ်နိုင်ငံများတွင် အာဏာရှင်စနစ်ကို ကျင်းသုံးနေသည်မှာ ဘုရားမဲ့ဝါဒအတွက် အကျိုးယုတ်စေသည်။ ဝေဖန် သုံးသပ်ခြင်းမခံသောသူသည် မည်ကဲ့သို့ သူမှန်ကန်ကြောင်း သိရှိနိုင် မည်လဲ။

အနောက်ဘက် ခရစ်ယာန်တိုင်းပြည်များအားလုံးတွင် ဘုရားမဲ့ ဝါဒသည် လွတ်လပ်စွာဝါဒဖြန့်နိုင်ခွင့်ရှိပါသည်။ ခရစ်ယာန်တို့သည် သူ့ကို ကြောက်စရာ အလျဉ်းမရှိပါ။ လွတ်လွတ်လပ်လပ်စကားရည်လှပွဲ ပြုလုပ်မည်ဆိုလျှင် ခရစ်ယာန်တို့ကသာ နိုင်စမြဲဖြစ်ပါသည်။ ကန့်လန့် ကာ အထူးကြီးဖြင့် ကာရံထားသောအခန်းနှစ်ခန်းကို စဉ်းစားကြည့်ပါ။ တစ်ခန်းတွင် မှောင်မဲပြီး နောက်တစ်ခန်းတွင် ဖယောင်းတိုင်မီးလင်း နေသည်။ ကန့်လန့်ကာကို ဖြုတ်လိုက်လျှင် ထွက်လာသောအရောင်မှာ မှောင်မိုက်ခြင်းမဟုတ်ပါ။ မှောင်မိုက်ခြင်းသည် ဖယောင်းတိုင်မှအလင်း ကို မချုပ်ငြိမ်းစေနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မှောင်မိုက်ခြင်းသည် စွမ်းအင်မဟုတ်ပါ။ မှောင်မိုက်ခြင်းသည် အလင်းရောင်မရှိခြင်းကြောင့် ဖြစ်ပါသည်။ အလင်းရောင်သာလျှင် စွမ်းအင်ဖြစ်သောကြောင့် အနိုင်ရရှိ လေသည်။ ယင်းကဲ့သို့ မှောင်မိုက်နေသောအခန်းကို ဖယောင်းတိုင် အလင်းကြောင့် ပြောင်းလဲလာသည့်အတွက် မြင်နိုင်လေသည်။

ခရစ်ယာန်တို့သည် ကွန်မြူနစ်အကျဉ်းထောင်များကိုလည်း ကောင်း၊ ညှင်းပန်းနှိပ်စက်သော ကိရိယာနည်းစနစ်များကိုလည်းကောင်း၊ မကြောက်ကြပါ။ အလားတူ ဘုရားမဲ့ဝါဒီများ၏စာအုပ်များကိုလည်း ကျွန်ုပ်တို့မကြောက်ကြပါ။ အထင်အမြင်အတွေးအဆများကို ယှဉ်ပြိုင်ရာ တွင် နောက်ဆုံးအောင်ပွဲမှာ ကျွန်ုပ်တို့အတွက်သာ ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒ၏ယူတ္တိယူတ္တာညီခြင်း

ဘုရားမဲ့ဝါဒီများ ပထမဆုံး သိသင့်သိထိုက်သော အကြောင်း အရာမှာ ကျွန်ုပ်တို့ ခရစ်ယာန်များသည် သူတို့၏ ရန်သူများမဟုတ်ဘဲ၊ အကောင်းဆုံး မိတ်ဆွေများဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ထာဝရ ဘုရားမရှိဟု ယုံကြည်သော ဘုရားမဲ့ဝါဒီများကို ချစ်ခင်ပါသည်။ ချစ်ခြင်း မေတ္တာသည် နားလည်မှုရှိသည်။

ထာဝရဘုရားမရှိဟု ယုံကြည်သော ဘုရားမဲ့ဝါဒီများရှိသည် ကို ကျွန်ုပ်တို့ခရစ်ယာန်များအနေဖြင့် မအံ့ဩပါ။

နှစ်ဆယ်ရာစုနှစ်အတွင်း အပြစ်မရှိသော လူသိန်းပေါင်းများစွာတို့သည် အမျိုးမျိုးသော နိုင်ငံရေးအစိုးရ၏ အကျဉ်းထောင်ထဲတွင် မီးရှို့ခြင်း၊ ဓါတ်ငွေ့ဖြင့် သတ်ဖြတ်ခြင်း၊ နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း ပြုလုပ်ကြလေသည်။ ထိုနိုင်ငံရေးအစိုးရတစ်ချို့မှာ သူတို့ဟာ သူတို့ ခရစ်ယာန်ဟုပင် ခေါ်ဝေါ်သမုတ်ကြပါသည်။ ဤအခြေအနေမျိုးတွင် အနန္တတန်ခိုးရှင်နှင့်ကောင်းမြတ်သော ထာဝရဘုရားတစ်ဆူကို ယုံကြည်ရန် ခက်ခဲပါသည်။ ထိုထာဝရဘုရားသည် အနန္တတန်ခိုးရှင်ဖြစ်လျှင် မည်သည့်အကြောင်းကြောင့် ရက်စက်ကြမ်းကြုတ်သော လူသတ်မှုကို မတားဆီးသလဲ။ ထိုထာဝရဘုရားသည် ကောင်းမြတ်သော ဘုရားဖြစ်လျှင် ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့်လောကကို ဖန်တီးခဲ့သလဲ။

ခရစ်ယာန်အသင်းတော်တွင် မြင့်မြတ်သောဂိုဏ်းအုပ်ဂိုဏ်းချုပ်များကိုယ်တိုင်က ညဉ့်ဆဲသောသူနှင့်ခေါင်းပုံဖြတ်သောသူဘက်တွင် ပါဝင်၍ မင်းဆိုးရာဇာများကို မြှောက်ပင့်ပေးသောသူ၊ နောင်တစ်ခေတ်တွင် သူတို့ကိုယ်တိုင် မင်းဆိုးရာဇာဖြစ်ချင်သောကာလအခိုက်အတန့်တွင် ကျွန်ုပ်တို့ ခရစ်ယာန်များအနေဖြင့် လူတစ်ဦးတစ်ယောက်ကို

ဘုရားမဲ့ဝါဒီအဖြစ် အပြစ်တင်မရှုတ်ချကောင်းပါ။

ယေရှုသည် ဘာမျှမတတ်နိုင်ဘဲ၊ လက်ဝါးကပ်တိုင်ပေါ်တွင် ချိတ်ဆွဲခြင်းခံနေစဉ် အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု အော်ဟစ်ခါ ရေငတ်၍ စပျစ်ရည် ခါးကိုသာ ရရှိသောသူ၊ ကောင်းကင်ဘုံနှင့်မြေကြီးပေါ်တွင် အာဏာ တန်ခိုးအားလုံး ရရှိသောသူသည် ပုထုဇဉ်လူသားအားလုံး၏ မျှော်လင့် ချက်ဖြစ်သည်ဟု လူတကာ သဘောပေါက်စေဘို့ ခဲယဉ်းပါသည်။ သေ ခြင်းမှ ရှင်ပြန်ထမြောက်မှသာ ဟောပြောခဲ့သော သမ္မာတရား ယုတ္တိရှိ စေလေသည်။

ကျွန်ုပ်တို့ခေတ်တွင် ဘုရားသခင်သားတော်၏ နာမဖြင့် မိမိတို့ကိုယ်ကို ခေါ်ဝေါ်သမုတ်ကြသောသူတို့သည် ကမ္ဘာစစ်ကြီးနှစ်ခု တွင် အချင်းချင်းသတ်ဖြတ်နေကြသည်။ ခရစ်တော်၏နာမတော်၌ ရေနုစိခြင်းမင်္ဂလာခံယူသောလူတစ်ယောက်သည် ပထမဆုံး အနုမြူဗုံး ကို ချရန် အမိန့်ပေးလေသည်။

တစ်ဖန်၊ ပျောက်ဆုံးသောသားတို့သည် ဖခင်အိမ်တော်သို့ ပြန်လာချင်ကြသည့်တိုင်အောင် ရှာ၍ရကြမည်မဟုတ်ပါ။ ဖခင်၏ အိမ် ဝန်းထဲတွင် ဂိုဏ်းဂဏပေါင်းစုံရှိကြကာ၊ ဂိုဏ်းဂဏတိုင်းသည်သူသာလျှင် သမ္မာတရားပိုင်ဆိုင်သည်ဟု အရေးဆိုကြသည်။ ထိုသူတို့တစ်လုံးတစ်ဝ တည်းရှိသည့်အချက်တစ်ချက်တော့ရှိသည်။ ၎င်းအချက်မှာ အကျဉ်း ထောင်ထဲရှိနေကြသော အပြစ်မဲ့သူများနှင့်ညှင်းပန်းနှိပ်စက်ခြင်းခံနေကြ သောသူများအတွက် မေတ္တာတရားစိုးစဉ်းမျှမပြုသည့်အချက်ပင် ဖြစ်ပါသည်။

ဤတင်မကဘဲ လူအမြောက်အမြား၏ စိတ်ထဲတွင် ဘာသာ တရားသည် အယူသည်းခြင်း၊ ခေတ်နောက်ကျခြင်းနှင့်ထူးဆန်းသော

တရားသေဝါဒများနှင့်ပြည့်နှက်နေသည်။ ဤအကြောင်းကြောင့် ဘုရားမဲ့
ဝါဒီဖြစ်ပေါ်လာသည်။ အခြားအကြောင်းတရားများစွာ ရှိသေးသည်။
အခြားအကြောင်းတရားများ မမျှော်မှန်းပါ။ လူ့အမြောက်အမြား ဘုရား
မဲ့ဝါဒီဖြစ်ကြသည်မှာ အကြောင်းတရားနှင့်အကျိုးတရား ကိုက်ညီ
ပါသည်။

ဘုရားသခင်သည် ဤလောကတွင် ဘုရားမဲ့ဝါဒရှိရန် ခွင့်ပြု
တော်မူခဲ့ပါသည်။ ဘုရားသခင်သည် ဤရုပ်လောကကို ဇာတိပကတိပါ
သော နိယာမတရားများနှင့် အဆုံးမရှိသော အကြောင်းတရားနှင့်အကျိုး
တရားကွင်းဆက်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်ဟု သမ္မာကျမ်းက သွန်သင်
နေပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်က သူ့မှတစ်ပါး အခြားဘုရား
များရှိသည်ဟု သဘောတူတော်မူခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ဘုရားမဲ့
ဝါဒဖြစ်နိုင်စရာ အလားအလာသည် ဖန်ဆင်းခြင်းအစီအစဉ်၌ ပါဝင်
သည့်သကာလ၊ ခရစ်တော်သည် သူ၏အသွေးတော်ဖြင့် လူမျိုးတို့ ၏အ
ပြစ်ကို ကျေအေးအောင်ပြုလုပ်ရန် ဆုံးဖြတ်တော်မူသည့်အခါ ဘုရား
မဲ့ဝါဒများ၏ အပြစ်ကိုပါ ကျေအေးရန် သဘောတူတော်မူခဲ့ပါသည်။

ဘုရားသခင်ကိုယ်တိုင်က ဘုရားမဲ့ဝါဒခွင့်ပြုလျှင် ဘုရားမဲ့ဝါဒ
ကို တားမြစ်ဘို့ ကျွန်ုပ်တို့တစ်တွေ ဘာကောင်များလဲ၊ ဘုရားမဲ့ဝါဒများ
အတွက် ကျွန်ုပ်တို့ခရစ်ယာန်များတွင် နားလည်မှုအပြည့်အဝရှိပါသည်။

သို့သော် ဘုရားမဲ့ဝါဒများအနေဖြင့် အကြောင်းတစ်ဘက်
တစ်လမ်းတွင် ဘုရားသခင် ဖန်ဆင်းသော ဤလောကတွင် စိတ်နှလုံး
တုန်လှုပ်ချောက်ခြားဖွယ်ဝေဒနာခံစားသော လူ့အမြောက်အမြားသည်
ဘုရားသခင်ကို စိတ်နှလုံးအပြည့်အဝဖြင့် ချစ်ကြသည်ဟူသော နည်း
လမ်းမကျသည့် စကားအဆိုကိုမူ သူတို့ ရပ်တည်ချက်ဘက်တွင်
အကြောင်းပြရပါမည်။ မိရိုးဖလာနှင့်ထုံးတမ်းစဉ်လာသည် ဘုရားရှိခိုး

ကျောင်းသွားရန်နှင့်ဘာသာရေးပွဲများတက်ရောက်ရန် အကြောင်းပြ
သည်။ သို့သော် ဝေဒနာအခံဆုံးသော သူတို့တွင် ဘုရားသခင်ကို အသဲ
နှလုံးကျွမ်းလောက်အောင် ချစ်သည်ကို တစ်ခါတစ်လေ တွေ့တတ်သည်
မှာ ဘုရားမဲ့ဝါဒများ မည်ကဲ့သို့ ရှင်းပြကြမည်လဲ။ သူတို့၏ ယုံကြည်
ချက်အတွက် ရိုက်နှက်ညှင်းဆဲခြင်းခံ၍ အလေးချိန်ပေါင် ငါးဆယ်ခန့်
လေးသော သံကွင်းဆက်ကြိုးကို ခြေထောက်တွင် ချည်နှောင်ခြင်းခံ
သည့်ကြားက “သခင်ဘုရား၌ ဝမ်းမြောက်ခြင်းဟု ခရစ်ယာန်များခေါ်
ဝေါ်သည့်အရာကို ခံယူသူများကို ဘုရားမဲ့ဝါဒများက မည်ကဲ့သို့
ရှင်းပြမည်လဲ။

ဆင်းရဲနွမ်းပါးသော တိုင်းပြည်တစ်ချို့တွင် ဘာသာရေးသည်
ထွန်းကားလျက်ရှိသည်။ တနင်္ဂနွေနေ့များတွင် အစာရေစာငတ်ပြတ်
သော သူတို့သည် အစာရေစာငတ်၍ သေလုနီးပါးကလေးများကို ချီ၍
ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းလျက် သီချင်းဆိုနေကြသည်။
ဘာဖြစ်လို့လဲ။ ဘုရားသခင်၏ အမှုတော်ကို သာ၍ အစေခံနိုင်ရန်
အသက်မွေးဝမ်းကျောင်းပြုရန် နောက်ဆုံးလက်ကျန်ကြေးနှစ်ပြားရှိသော
မုဆိုးမသည် မည်သည့်အကြောင်းကြောင့် ဝမ်းမြောက်စွာ လှူဒါန်းခဲ့ပါ
သလဲ။

ခရစ်ယာန်များကို မေးမြန်းသည့်ဘုရားမဲ့ဝါဒများ၏ မေးခွန်း
ပုစ္ဆာများသည် ဆင်ခြင်သုံးသပ်စရာရှိပါသည်။ ထာဝရဘုရားသည်
အနန္တတန်ခိုးရှင်ဖြစ်လျှင် မည်သည့်အကြောင်းကြောင့် သေခြင်းတရား
သည် ကမ္ဘာမြေကြီးကို အုပ်စိုးခွင့်ပြုတော်မူသလဲ။ ငါ့အချစ်ဆုံးသူနှင့်
ဘာဖြစ်လို့ ခွဲခွါရသလဲဟု ဘုရားမဲ့ဝါဒီကမေးသည်။ ငါ့ကလေး
သို့မဟုတ် ငါ့မိတ်ဆွေဘာဖြစ်လို့ စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်နှင့်
သေဆုံးခဲ့သလဲ။

သို့သော် ဘုရားမဲ့ဝါဒီများကဲ့သို့ပင် အခြားသောသူများ စိတ်နှလုံးကြေကွဲ၍ သို့မဟုတ် ကိုယ်တိုင်သေခြင်းတရားကို ရင်ဆိုင်သော်လည်း စိတ်ပူပန်သောကောင်း၍ တည်ငြိမ်စွာနှင့်ဝမ်းမြောက်ဝမ်းသာခြင်းဖြင့်ပင် လက်ခံနေကြသည်ကို ဘုရားမဲ့ဝါဒီများ မည်ကဲ့သို့ ရှင်းပြနိုင်ကြမည်လဲ။ ထိုသူတို့အတွက် သေခြင်းဆိုသည်မှာ ခမည်းတော်ထံသို့ ပြန်သွားခြင်းပင်ဖြစ်ပါသည်။

အဲဒုတ္တုပြည်တွင် ဖာရောဘုရင်များ၏ အုတ်ဂူတည်ဆောက်သည့်အချိန်မှစ၍ ကြာပွတ်အောက်တွင် ကျေးကျွန်များ သေဆုံးချိန်နှင့် ဘုရားသခင်ကို မဟုတ်မမှန်ငြင်းဆိုခြင်း သို့မဟုတ် ကိုယ်တော်ကို ပုန်ကန်ခြားနားခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ဟန်တူသည့်အချိန်မှစ၍ ကဗျာလင်္ကာတစ်ခုသည် ကျွန်ုပ်တို့ခေတ်သို့ လက်ဆင့်ကမ်းလာခဲ့ပါသည်။

ဖျားနာသောသူပြန်ကောင်းသည့်ပမာ
အချုပ်ခံသူ လေဟာပြင်ထဲသို့ ထွက်သွားသည့်ပမာ
ယနေ့ သေခြင်းတရားကို ငါမြင်ရပြီ။
မုရန်ဆေးရနံ့မွှေးကြိုင်သည့်ပမာ
လေညှင်းတိုက်ခိုက်သောနေ့တွင် နေရောင်ကာ
အောက်၌ထိုင်နေသည့်ပမာ
ယနေ့ သေခြင်းတရားကို ငါမြင်ရပြီ။
ရေကြာပန်းရနံ့မွှေးကြိုင်သည့်ပမာ
မူးယစ်၍ ကမ်းနားပေါ်တွင် ထိုင်နေသည့်ပမာ
ယနေ့ သေခြင်းတရားကို ငါမြင်ရပြီ။
ရွာသွားသည့်မိုးတိတ်သွားသည့်ပမာ
ရွာဖွေလေ့လာရေးအဖွဲ့ အိမ်ပြန်လာသည့်ပမာ။

ယနေ့ သေခြင်းတရားကို ငါမြင်ရပြီ။
အထက်မိုဃ်းအာကာကြည်လင်သည့်ပမာ
ဘာအတွက်မှန်းမသိ ကြက်လိုက်ဖမ်းသူပမာ၊
ယနေ့ သေခြင်းတရားကို ငါမြင်ရပြီ။
နှစ်ပေါင်းများစွာ ချုပ်နှောင်ခြင်းခံပြီးမှ
မိမိအိမ်သို့ပြန်ရန် တောင့်တသူပမာ
ယနေ့ သေခြင်းတရားကို ငါမြင်ရပြီ။

လူတစ်ချို့သည် သေခြင်းတရားကို စိတ်တည်ငြိမ်စွာဖြင့် လက်ခံ
ကြသည်။ အခြားလူတစ်ချို့ကျတော့ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကြ
သည်။ သေခြင်းသည် ဝိညာဉ်လောကသို့ ပြန်သွားခြင်း အဓိပ္ပာယ်သက်
ရောက်သည်ဟု သဘောထားကြသည်။

သစ်ပင်နွယ်ပင်တစ်ချို့သည် နေရောင်ထဲတွင်သာ ပေါက်ကြ
ကြီးထွားကြသည်။ သို့သော် အရိပ် သို့မဟုတ် အမှောင်ထဲတွင် ပေါက်
သော အပင်များရှိကြပါသည်။ အလားတူစွာ ဘုရားသခင်ထံတော်မှ
ခံစားရသော ဒုက္ခဝေဒနာအချိုးအစားအရ ကိုယ်တော်ကို ချစ်သောလူ
များရှိပါသည်။ ဤလူစားမျိုးမှာ တစ်ယူသန်သူများ၊ ရသေ့များ၊ မာတုရ
များဖြစ်ကြပါသည်။ ထိုသူတို့သည် ဘုရားမဲ့ဝါဒီများ ညည်းညူခဲ့သမျှကို
ချစ်ခင်စွာခံယူကြသည်။ ဒုက္ခဝေဒနာသည် သူတို့၏ ယုံကြည်ခြင်းကို
စိုးစဉ်းမျှ မတိမ်းစောင်းစေနိုင်သည်သာမက သူတို့ခံစားရသော ဒုက္ခ
ဝေဒနာအားဖြင့် ပို၍ပင် ယုံကြည်ခြင်း ခိုင်မာတတ်ကြသည်။

အစ္စတူကာဝီလ်ဒ်စ် ဆိုသူသည် ဘုရားသခင်ကို လုံးဝဂရုမစိုက်ခဲ့
ဘဲ အကျင့်ပျက် ဖောက်ပြန်ခြင်းအသက်တာတွင် နစ်မွန်းလေသည်။
အဆုံးတွင် နာမည်ပျက်စရာသိက္ခကျစရာ စွပ်စွဲမှုအမျိုးမျိုးဖြင့် အကျဉ်း

ထောင်ထဲသို့ ရောက်သွားလေသည်။ ဤအကြောင်းခြင်းရာအမျိုးမျိုး၏ အရိပ်အောက်တွင် ဤသို့နယ် ရေးသားခဲ့လေသည်။ “ဤကမ္ဘာသည် ဝမ်းနည်း ခြင်းဖြင့် တည်ဆောက်ခြင်းဖြစ်လျှင် ချစ်ခြင်းမေတ္တာ၏ လက် များဖြင့် တည်ဆောက်ခြင်း ဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူ၏ ဇီဝအသက်အတွက် ဖန်တီးခဲ့သော ဤကမ္ဘာသည် တစ်ခြားနည်း လမ်းဖြင့် အပြည့်အဝစုံလင်ခြင်းသို့ ရောက်ရှိနိုင်စရာအကြောင်းမရှိပါ။”

ဒို့စတွေအကွက် ရေးသားပြုစုသော ရာဇဝတ်မှုနှင့် ပြစ်ဒါဏ် စာအုပ်တွင် ရာဇာကိုလ်နီကော့ဆိုသူနှင့် ပြည့်တန်ဆာမ ဆိုနီယာတို့ ဆွေးနွေးခန်း တစ်ခုပါရှိလေသည်။ သူမ၏ဖခင်သည် အရက်သမား ဖြစ်၍ ညီငယ်ညီမငယ်များ ငတ်ပြတ်နေကြသောကြောင့် ပြည့်တန်ဆာ အလုပ်ကို လုပ်နေသည်ဟု ဆိုနီယာက ဆိုလေသည်။ ခါးသီးသော ဘဝအခြေအနေကြောင့် ဤအလုပ်ကို သူမလုပ်ကိုင်နေသည်မှာ စိတ်ဝေဒနာ အကြီးအကျယ်ခံစားသည်ဟု ဆိုပါသည်။ ရာဇာကိုလ်နီကိုက သူမကို မေးသည်။ “ဆိုနီယာ၊ ဘုရားသခင်အား ဆုများတောင်းပါ သလား။ လေသံဖြင့် သူမဖြေသည်။ “ဘုရားသခင်မပါလျှင် ကျွန်မ ဘာတတ်နိုင်မည်လဲ”။ မေးသူက နိုက်နိုက်ချွတ်ချွတ် မေးပြန်သည်။ “အဲဒီတော့ ဘုရားသခင်က ညည်းတောင်းဆိုချက်အတွက် ဘာပေး သလဲ။” သူမ၏အဖြေ “ကျွန်မကို ဒီလိုမမေးနှင့်။ ရှင်မသိထိုက်ဘူး၊ ကိုယ်တော်က အရာခပ်သိမ်းကို ပြုလုပ်တော်မူပါတယ်”။

ရာဇာကိုလ်နီကော့က စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲသောဆိုနီယာ ၏ ညီမ ပိုလင်ကာကိုလည်း မေးမြန်းကြည့်လေသည်။ “ဘယ်လို ဆုတောင်းရမယ်ဆိုဒါ ညည်းသိရှိပါသလား။” သူမ၏အဖြေ “သိဒါပေါ့ရှင်၊ ကျွန်မတို့အားလုံး ဆုတောင်းတတ်ပါတယ်။ ငယ်ငယ်ကတည်းက ဆုတောင်းတတ်လာခဲ့တယ်။ အခု ကျွန်မအပျိုကြီးဘဝရောက်နေတော့

ကိုယ့်ဟာကိုယ်ဘဲ တိုးတိုးလေးဆုတောင်းနေတယ်။ ညီမငယ်နှစ်ယောက် ကတော့ အမေနှင့်အတူ ခပ်ကျယ်ကျယ်ဆုတောင်းကြတယ်။ ပထမတွင် မယ်တော်မာရီကို ကြိုဆိုချီးမွမ်းတယ်။ ပြီးလျှင် ဘုရားသခင်၊ ဆိုနီယာကို ကောင်းချီးမင်္ဂလာပေး၍ သူမအပြစ်ကို ခွင့်လွှတ်ပါဟု တောင်းကြပြီးမှ တစ်ဖန် ဘုရားသခင်၊ ဒုတိယအဖေကို ကောင်းချီးမင်္ဂလာပေး၍ သူ့အပြစ်ကို ခွင့်လွှတ်ပါလို့ တောင်းကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမအဖေက သေဆုံးခဲ့ပြီ။ လက်ရှိအဖေက ဒုတိယအဖေဖြစ်တယ်။ ဒုတိယအဖေအတွက်လည်း ဆုတောင်းပေးရပါတယ်။”

မည်ကဲ့သို့ ဆိုနီယာနှင့်ပိုလင်ကာတို့သည် ဘုရားသခင်ကို ချစ်ကြသလဲ။ သူတို့ကိုးကွယ်သော ဘာသာရေးသည် အနာသက်သာစေ တတ်သောဆေးဝါး သို့မဟုတ် အရက်မျှသာ သဘောထားနိုင်ကြသလား။ သို့သော် ဆေးဝါးနှင့်အရက်တို့သည် လူတို့၏ စိတ်မနှောင့်ကို ဖျက်ဆီး သည်။ ဆိုနီယာ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကား အလွန်ခိုင်မာသည့် အတွက် လူသတ်သမား ရာဇာကိုလ်နီကော့အား နောင်တရအောင် တတ် စွမ်းနိုင်ခဲ့သည်သာမက ထိုလူသတ်သမားကို လူသစ်ဖြစ်အောင် ဖန်တီး နိုင်ခဲ့လေသည်။ ဤအကြောင်းခြင်းရာများကို ထောက်ရှုခြင်းအားဖြင့် ပြည့်တန်ဆာမ လုပ်ကိုင်သော ဆိုနီယာ၏ ယုံကြည်ခြင်းနောက်ကွယ် တွင် ဧကန်ဒိဋ္ဌ တစ်မျိုးမျိုးတော့ ရှိပါလိမ့်မည်။

ဆိုနီယာသည် ရာဇာကိုလ်နီကော့အား လက်ဝါးကပ်တိုင် တစ်ခု ကို ပေး၍ ခရစ်ဝင်စာအုပ်မှ ဝမ်းမြောက်ဖွယ်သတင်းကို ဖတ်ပြလေ သည်။ ဤအပြုအမူကြောင့် ရာဇာကိုလ်နီကော့သည် သူ့ဖုံးကွယ်ခဲ့သော လူသတ်မှုကို ဖော်ထုတ်ကာ မိမိကိုယ်ကို ရဲအဖွဲ့အား အပ်နှံသည့်သကာ လ ဆိုက်ပေးရီးယားအကျဉ်းထောင်စခန်းသို့ သွားရောက်ကာ ဘဝသစ် ကို ထူထောင်လေသည်။ ဆိုနီယာသည် ရာဇာကိုလ်နီကော့အား တူနှင့်

တံစဉ်ကိုပေး၍ စတာလင်၏ ငြီးငွေ့ဖွယ်ကောင်းသော မိန့်ခွန်း သို့မဟုတ် ကာလ်မတ်စ်၏ Das Kapital ကို ဖတ်ပြလျှင် ဘာဖြစ်ခဲ့ မည်နည်း။

ဝမ်းနည်းကြေကွဲစရာ ပြည့်တန်ဆာအလုပ်ထဲတွင် နစ်မွန်းနေ သော ဆိုနီယာနှင့်ဝမ်းနည်းကြေကွဲစရာ ရာဇဝတ်မှုထဲတွင် နစ်မွန်းနေ သော ရာဇာကိုလ်နီကော့သည် တစ်ရေးနိုး၍ ဘုရားသခင်ကို ယုံကြည်ကြ သည်။

လူအမြောက်အမြားအတွက် ကိုးကွယ်သော ဘာသာရေးသည် အသက်တာ၏ ဝမ်းမြောက်ခြင်းအမြောက်အမြားထဲက တစ်ပါး၊ အနု ပညာလက်ရာသဖွယ် ကြည်နူးစရာတစ်ပါး သို့မဟုတ် ဇိမ်ခံပစ္စည်းတစ် ရပ်မျှသာ ဖြစ်လေသည်။ သို့သော် သမင်ဒရယ်တို့သည် မြစ်ရေကို တောင့်တသကဲ့သို့ ဘုရားသခင်ကို တောင့်တသောသူ၊ ကိုးကွယ်သော ဘာသာရေးသည် သူတို့အတွက် အရာခပ်သိမ်းဖြစ်သောသူများ ရှိကြပါ သည်။ ထိုသူတို့သည် ဘုရားသခင်ကို သိကျွမ်းကြသည်ဟု အရေးဆိုကြ သည်။ ဘုရားသခင်၏ အကြောင်းအရာကို နားလည်ရန် ခက်ခဲနက်နဲ၍ သူတို့၏ ဘဝရုန်းကန်ခက်ခဲသည့်တိုင်အောင် ဘုရားသခင်သည် ချစ်ခင်မြတ်နိုးစရာကောင်းသည်။ ယုံကြည်အားထားစရာ ကောင်းသည် ဟု ထိုသူတို့ပြောဆိုကြသည်။

ထိုသူတို့သည် ဘုရားမဲ့ဝါဒီတို့၏ မျက်ဝါးထင်ထင် မြင်ရသည့် ပုံကို နားလည်သဘောပေါက်ကြပါသည်။ သို့သော် ဘုရားမဲ့ဝါဒီများ ထိုသူတို့၏ အကြောင်းကိုကော သင်တို့နားလည်သဘောပေါက်နိုင်ကြ သလား။

၁၉၃၂ ခုနှစ် စက်တင်ဘာလတွင် Molodaia Guardia (The Young Vanguard = နုနယ်သောရှေ့ဆောင်) အမည်ရှိ မော်စကိုမဂ္ဂဇင်း

တစ်ခု ကျေညာချက်တွင် ဘုရားမဲ့ဝါဒ၏ ငါးနှစ် စီမံကိန်းအရ ၁၉၃၇ ခုနှစ်တွင် ဘာသာရေး၏ ပေါ်လွင်ထင်ရှားမှု ဟူသမျှကို လုံးဝဖျက်ဆီးခြင်းခံ၍ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ထာဝစဉ်ချုပ်ငြိမ်းသွားရမည်ဟု ပါရှိလေသည်။ သို့သော် အကောင်အထည်ပေါ်မလာခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော် ချုပ်ငြိမ်းဘို့နေနေသာသာ ခရစ်ယာန်ဘာသာသည် အာဏာစက်အမိန့်နှင့် အဘက်ဘက်မှ တားမြစ်၍ ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ခြိမ်းခြောက်ခြင်းခံသည့်တိုင်အောင်၊ ကွန်မြူနစ်နိုင်ငံအမြောက်အမြားတွင် ထွန်းကားလာခဲ့ပါသည်။ ဘာကြောင့်လဲ။

ဘုရားမဲ့ဝါဒသည် နက်နဲသောယုံကြည်ခြင်းအတွက် အကြောင်းပြချက်ကို တွေ့ရှိသောအခါမှ ယုတ္တိယုတ္တာညီပါသည်။

ဘုရားမဲ့ဝါဒ၏ယုတ္တိယုတ္တာမညီညွတ်ခြင်း

လူ့အသိုင်းအဝိုင်းသည် အပြောင်းအလဲ အလွန်လျင်မြန်ပါသည်။ ဘာသာရေးနည်းစနစ်သည် လူမှုနေထိုင်ရေးစနစ် ပြောင်းလဲမှု၏ ခြေလှမ်းကို မမှီနိုင်ပါ။ ယခုခေတ် လူ၏ပြဿနာများအဖြေကို ခရစ်တော်၏ စိတ်နှလုံးဖြင့် ကိုက်ညီအောင် ဖြေရှင်းမည့်အစား နှစ်ပေါင်းနှစ်ထောင်လောက်တုန်းက ခရစ်တော်နှင့်လူများ ၎င်းခေတ်ကာလ အငြင်းအခုံပြုသည့်အချက်ပေါ်တွင် တရားဟောဆရာများမှ တစ်ခါတစ်လေ ဝေဖန်လေ့ရှိတတ်ကြပါသည်။ သို့ဖြစ်သောကြောင့် လူ့အမြောက်အမြားအနေဖြင့် ဘာသာရေးသည် ရှေ့နောက်အကြောင်း ညီညွတ်ခြင်းမရှိဟု အဆုံးသတ်လေ့ရှိကြပါသည်။

ဤကြားထဲက တစ်ဆင့်တိုး၍ အသင်းတော်များသည် အနဂတ်ခရစ်ယာန် လူများကို ကယ်တင်ရန် သူတို့၏ဆန္ဒကို တစ်ဖွတ်ထိုး

လုပ်ကြသည်။ ကောင်းပါသည်။ သို့ဖြစ်လျှင် ထိုသူတို့ လုပ်သင့်လုပ်ထိုက်
သော အပြုအမူများမှာ ယနေ့ ဤကမ္ဘာလောက၏ ငရဲဘုံဖြစ်သော
စာမတတ်မြောက်မှု၊ အစာရေစာငတ်ပြတ်မှု၊ ကိုယ်စိတ်နှစ်ပါးဆင်းရဲမှု၊
ခေါင်းပုံဖြတ်မှု၊ မင်းဆိုးအာဏာဆိုးအုပ်စိုးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု
နှင့်စစ်ဖြစ်ခြင်းတို့မှ ကယ်တင်ရန် ကူညီပံ့ပိုးခြင်းဖြင့် မေတ္တာပြုရန်ဖြစ်ပါ
သည်။

ခရစ်ယာန်များသည် ဤအကြောင်းအရာနှင့်ပတ်သက်၍
ဘုရားမဲ့ဝါဒများ၏ ဝေဖန်ပြစ်တင်ချက်အားလုံးကို လက်ခံပါသည်။
“ချစ်ခြင်းမေတ္တာသည် အရာခပ်သိမ်းကို ယုံကြည်လက်ခံသည်”။
ဘုရားမဲ့ဝါဒဖြစ်ရန် အကြောင်းပြချက်များကို ကျွန်ုပ်တို့ယုံနိုင်ပါသည်။
တည်ရှိသောအရာခပ်သိမ်းသည် ယထာဘူတကျသည်။ ယုတ္တိယုတ္တာ
ညီညွတ်သည်ဟု ဟယ်ဂဲလ်၏ အဆိုကို ကျွန်ုပ်တို့ ထောက်ခံပါသည်။
ဘုရားမဲ့ဝါဒီတစ်ဦး၏ စိတ်သဘောထားပင်လျှင် နက်နဲသော ယုတ္တိ
ယုတ္တာ ရှိတတ်ပါသည်။ သို့သော် ဘုရားမဲ့ဝါဒတို့သည် ဘုရားယုံကြည်
သူများ၏ ဝေဖန်သုံးသပ်ချက်များကို ငြင်းဆန်သည့်အခါ အခွင့်အရေး
တစ်ခုဆုံးရှုံးပါသည်။

နာမည်ကြီးတစ်ယူသန်သောသူ မယ်စီတာအက်ဟပ်ဆိုသူက
ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းရှိသောသူသည် ဘုရားသခင်ကို
ကိုးကွယ်ရန် ဘုရားမရှိတော့ဘူးဟု သွန်သင်ခဲ့ပါသည်။ ဤရှုထောင့်မှ
နေ၍ သူသည် ဘုရားမကိုးကွယ်သောသူများကို နားမလည်နိုင်ဖြစ်ခဲ့
ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို
မသိကြသောကြောင့် ဖြစ်ပါသည်။ ခရစ်ယာန်ဖြစ်သူ၏ စိတ်မနောသည်
ဧကန်အမှန်ဟူသမျှကို ရုပ်လုံးပေါ်အောင်မြင်တတ်သည်။ ဘုရားမဲ့ဝါဒ၏
စိတ်မနောသည် တစ်ပိုင်းတစ်စကိုသာ မြင်တတ်သည်။

ဘုရားမဲ့ဝါဒတို့သည် ခရစ်ယာန်များနှင့်အတူရုပ်ဝါဒ ယထာဘူတပညာရှိသည်။ ကျွန်ုပ်တို့ဘာသာ၏အခြေခံဩဝါဒမှာ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူ့ဇာတိကိုခံယူသည်(ဆိုလိုသည်မှာ ရုပ်ခြုပ်ဖြစ်လာသည်)။ ခရစ်ယာန်၏ ဘုရားသည် စိတ်အထင်အမြင် အတွေးအဆမဟုတ်ဘဲ လူပုဂ္ဂိုလ်ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာ၏ ရည်ရွယ်ချက်သည် ဝိညာဉ်ကိုသာ ကယ်တင်ရန်မဟုတ်ဘဲ မပျက်စီးနိုင်သော အဖြစ်၌ ကိုယ်ခန္ဓာကို ရှင်ပြန်ထမြောက်စေရန်ဖြစ်ပါသည်။

သို့သော် ခရစ်ယာန်တို့သည် ရုပ်ဝါဒဖြင့် အဆုံးမသတ်ပါ။ ရုပ်ဝါဒကို ယုံကြည်သော ဘုရားမဲ့ဝါဒများသည် တစ်ဖက်သတ်ဆန်သည်။ သူတို့သည် ဘုရားသခင်၏ ဂုဏ်တော်အကြောင်းနှင့်ဤကမ္ဘာကို အုပ်စိုးသော ချစ်ခြင်းမေတ္တာနှင့် သမ္မာတရား၏နိစ္စထာဝရ ဝိညာဉ်တော်အကြောင်းကို မသိရှိကြပါ။

တစ်မျက်နှာတည်းရှိသော ငွေဒင်္ဂါးပြားကို မည်သူမြင်ဘူးသလဲ။ သို့မဟုတ် တစ်စွန်းတည်းရှိသော လျှပ်စစ်ဓါတ်ကို ဘယ်သူမြင်ဘူးသလဲ။ ခရစ်ယာန်ဘာသာသည် ဝိညာဉ်နယ်ပယ်ရော ရုပ်ခြုပ်နယ်ပယ်ကိုပါ သက်ဝင်ယုံကြည်သည်။ ဘုရားမဲ့ဝါဒသည် တစ်ဖက်သတ်ဆန်သောကြောင့် တစ်လွဲတစ်ချော် ဖြစ်ကုန်သည်။

သူရူးတစ်ယောက်ကို ဂျုံမုန့်နှင့်ဆားဝယ်ရန် စေလွှတ်ခြင်းခံသည်။ ၎င်းပစ္စည်းများကို ထည့်ရန် ပန်းကန်တစ်ချပ်ယူသွားသည်။ ဂျုံမုန့်နှင့်ဆားမရောမိအောင် သီးခြားစီထားရန် စေခိုင်းသူက မှာကြားလေသည်။ ဈေးရောင်းသူက ပန်းကန်ထဲသို့ ဂျုံမုန့်ထည့်ပြီးမှ အရူးသည် သူ့သခင်မှာကြားချက်ကို သတိရသဖြင့် ဆားထည့်ရန် ပန်းကန်ကို မှောက်လိုက်သည်။ ပန်းကန်တစ်ဘက်တွင် ဆားကိုထည့်ခိုင်းသည်။ ဤတွင် ဂျုံမုန့်အားလုံး ဆုံးရှုံးပြီးဆားကိုသာ ပန်းကန်တစ်ဘက်တွင်

ထည့်ယူသွားသည်။ သူ့သခင်ဆီရောက်သောအခါ သူ့သခင်က မေးသည်။ ဂျုံ့မုန့်ဘယ်မှာလဲ။ အရူးက ဂျုံ့မုန့်ကိုပြရန် ပန်းကန်ကို အပေါ်အောက်ပြန်လှည့်သည်။ တစ်ဖန် ဆားပါမှောက်ကျကုန်လေသည်။

ဘုရားမဲ့ဝါဒသည် တစ်ခါတစ်လေ ဤသူရူးကဲ့သို့ ပြုလုပ်ကြသည်။ ဘာသာရေးကို အင်တိုက်အားတိုက် ဆန့်ကျင်ကြသည်။ ဝေဖန်ပြစ်တင်ချက်အမျိုးမျိုး အသုံးပြုကြသည်။ သူတို့တွင် ဆားရှိကြသည်။ သို့သော် ပန်းကန်တစ်ဘက်တွင်ရှိသောဆားကို သူတို့ပိုင်ဆိုင်လျှင်ဂျုံ့မုန့်ကိုတော့ ဆုံးရှုံးရာမရောက်ပေဘူးလား။ ဘာသာရေးအတွက် မှန်ကန်ကောင်းမွန်သည့် ဆင်ခြေများကို လွင့်ပစ်ရာမရောက်ပေဘူးလား။

ဤတင်မကဘဲ နောက်ဆုံးတွင် ဘုရားမဲ့ဝါဒဆားကိုလည်း အလွန်ဆိုးဝါးသောခေတ်တွင် မှောက်ပစ်ရာမရောက်ပေဘူးလား။ ဂျုံ့မုန့်နှင့်ဆားကို ပိုင်ဆိုင်နေသည်မှာ စစ်မှန်သော ခရစ်ယာန်ဘာသာ၏ဂုဏ်သိက္ခာဖြစ်ပါသည်။ ဂျုံ့မုန့်နှင့်ဆားပိုင်ဆိုင်မှု၏ ယထာဘူတပညာကို ဆိုလိုဗက်ဆိုသူ ပုဂ္ဂိုလ်တစ်ဦးက Theomaterialism ဟုခေါ်ဝေါ်သမုတ်လေသည်။ ဆိုလိုရင်းအဓိပ္ပါယ်မှာ Theo မှာ ဂရိဘာသာစကားဖြင့် ဘုရားဖြစ်သည်) ရုပ်ဒြပ်နှင့်ရုပ်ဒြပ်ဖန်ဆင်းသူကို ပေါင်းစပ်နားလည်ခြင်းဖြစ်သည်။ တကယ့်တစ်ကယ်တွင် ခရစ်ယာန်ဘာသာသည် သူပိုင်ဆိုင် သမ္မာတရားကို အလွန်စိတ်ချလွန်းရကား ဤသမ္မာတရားကို ဝေဖန်ပြစ်တင်ချက်ဟူသမျှကို ဂရုမစိုက်ရုံမကဘဲ သမ္မာတရား၏ မြင်းကို ဘယ်လိုဘဲရိုက်ရိုက် မြင်းစီးသူအတွက် ပို၍ မြင်းစီးကောင်းသူအဖြစ် အာမခံသည့်ပမာဖြစ်ပါသည်။

ယုံကြည်ခြင်းသည် မှားယွင်းမှုများကို ဆက်တိုက်ငြင်းဆန်ခြင်းဖြင့် အသက်ရှင်သန်နေပါသည်။ ယုံကြည်ခြင်းသည် သစ်လွင်သော သမ္မာတရားများကို တွေ့ကြုံခံစားသည့်နေရပ်ဌာနများမှာ ဘုရားသခင်

လှုံ့ဆော်မှုကို ဆက်တိုက်လက်ခံခြင်းဖြင့် အသက်ရှင်သန်နေပါသည်။

တစ်ခါတုန်းက နေနှင့်လ ရန်ဖြစ်စကားများကြသည်ဟုဆို၏။ နေက “သစ်ပင်ပေါ်က အရွက်များစိမ်းလန်းနေတယ်” ဟုဆိုသော် လက “မဟုတ်ဘူး၊ ငွေရောင်ဖြစ်တယ်” ဟု ငြင်းသည်။ လက “ကမ္ဘာမြေ ကြီးပေါ်က လူများဟာ ယေဘုယျအားဖြင့် အိပ်နေကြတယ်” ဟု စွက်ဖက် ရာ နေကမဟုတ်ဘူး၊ လူတွေဟာ လှုပ်ရှားနေကြတယ်ဟု ပြန်ငြင်းလေ သည်။ ဤတွင် လက ပြန်မေးသည်။ လူများဟာ လှုပ်ရှားနေကြလျှင် ဘာဖြစ်လို့ ကမ္ဘာမြေကြီးပေါ်မှာ ဒီလောက်တောင် တိတ်ဆိတ်နေသလဲ။ နေက စိတ်တိုတိုနှင့်ပြန်မေးသည်။ ကမ္ဘာပေါ်မှာ ဒီလောက်တောင်မှ ဆူညံနေဒါ။ တိတ်ဆိတ်တယ်လို့ မင်းကို ဘယ်သူက ပြောလဲဗျ။ နေနှင့်လ တို့၏ပဋိပက္ခမှာ အတော်ကြာသည်ဟု ဆိုပါသည်။

တစ်နေ့သောအခါ လေသည် လာ၍ နေနှင့်လ စကားများနေ ကြသည်ကို ပြုံးဖြိုးဖြိုးနှင့်နားယောင်ပြီး ဝင်ပြောသည်။ မင်းတို့စကားများ နေကြဒါ အလကားဘဲ။ ငါ့အနေနှင့်နေသာတဲ့အခါ တိုက်သလို လသာတဲ့ အခါ တိုက်ဒါဘဲ။ နေ့အချိန်မှာ နေဟာ ကောင်းကင်ယံမှာ ရှိနေတဲ့ အခါမှာ နေပြောသလိုဘဲဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဆူဆူညံညံနှင့်လူများ ဟာ အလုပ်လုပ်ကြပြီး သစ်ရွက်များဟာ စိမ်းလန်းနေကြတယ်။ ညကျ လာလို့ လသာတဲ့အခါ အရာခပ်သိမ်းပြောင်းလဲလာတယ်။ လူများအိပ် ပျော်နေကြတယ်။ တိတ်ဆိတ်မှုက ကမ္ဘာကို လွမ်းမိုးနေတယ်။ သစ်ရွက် အရောင်က ငွေရောင်ဖြစ်လာတယ်။ တစ်ခါတစ်လေ မိုဗ်းတိမ်ဟာ လကို ကွယ်သည့်အခါ သစ်ရွက်များဟာ မည်းတောင်မည်းလာတတ် တယ်။ မင်းတို့နှစ်ယောက်နေရောလပါ ဘယ်ကောင်မှ အမှန်တရားကို အလုံးစုံမသိကြဘူး။

ဘုရားမဲ့ဝါဒတို့သည် အရာခပ်သိမ်းတို့၏ ရုပ်ဒြပ်ဘက်ကိုသာ

ရှုမြင်၍ ရုပ်ဒြပ်ဘက်ကသာ ဧကန်ဒိဋ္ဌိကို လွမ်းခြုံသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် စိတ်မနောသာလျှင် ဧကန်ဒိဋ္ဌိဖြစ်သည်ဟူ၍လည်းကောင်း၊ ရုပ်လောကသည် အမြင်မှောက်မှားခြင်း၏ တန်ခိုးအရှိန်ဖြစ်သော မာယာနှင့်သာ သက်ဆိုင်သည်ဟူ၍လည်းကောင်း၊ ယုံကြည်ကြသည်။ သို့သော် သမ္မာကျမ်းသည် ဟေဗြာသာသဖြင့် ရေးထားသော သမ္မာကျမ်းစာအုပ်တွင်လည်းကောင်း၊ ဂရိဘာသာဖြင့် ရေးသားသော သမ္မာကျမ်းစာအုပ်တွင်လည်းကောင်း၊ “ဝိညာဉ်”အတွက်ရော “လေ” အတွက်ပါ စကားတစ်လုံးတည်းကို အသုံးပြုလေသည်။ လေသည် အချိန်မလပ် အရပ်လေးမျက်နှာမှ တိုက်ခတ်သည်။ ဘုရားသခင်၏ ဝိညာဉ်ကို ပိုင်ဆိုင်သော သူတို့သည် ဧကန်ဒိဋ္ဌိအလုံးစုံကို မြင်သည်။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ ယထာဘူတပညာတစ်ခုတည်းနှင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ယထာဘူတပညာတစ်ခုတည်းနှင့်သော်လည်းကောင်း၊ မိမိတို့ကိုယ်ကို မကန့်သတ် မချုပ်တည်းတတ်ကြပါ။

အဟုတ်အမှန်တိုင်းဆိုလျှင် ယထာဘူတပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဂရုစိုက်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးပါသည်။ အဘယ့်ကြောင့်ဆိုသော် ယထာဘူတပညာရှင် အများဆုံးသည် ဧကန်ဒိဋ္ဌိကို ရှုမြင်ကြရာတွင် ကိုယ်ပိုင်ရှုဒေါင့်များရှိကြသည်။ သို့သော် ရှုဒေါင့်တိုင်းသည် မိုက်ကန်းခြင်း၏အထင်ကရဖြစ်ပြီး အခြားရှုထောင့်တိုင်းအတွက် ကျွန်ုပ်တို့ကို မစွမ်းဆောင်နိုင်အောင်ဖြစ်စေသည်။ စိတ်ချလောက်သော ရှုထောင့်တစ်ခုကနေ ကြည့်ရှုသည့်အခါ ကျွန်ုပ်စာရေးနေသောအခန်းတွင် တံခါးမရှိပါ။ ကျွန်ုပ်တစ်ပတ်လှည့်ကြည့်သည်။ အခုတံခါးကို ကျွန်ုပ်မြင်ရပြီ။ သို့သော် အခန်းတွင် ပြတင်းပေါက် မရှိပြန်ပါ။ ကျွန်ုပ်မော့ကြည့်သည်။ ဤရှုဒေါင့်ကနေ၊ အခန်းတွင် ကြမ်းပြင်မရှိပါ။ ကျွန်ုပ်ငုံ့ကြည့်သည်။ မျက်နှာကျက်မရှိပါ။ ရှုထောင့်များ၏ တစ်ခုစီ

အမြင်ကို ရှောင်ရှားခြင်းဖြင့် အလုံးစုံကို အလိုအလျောက် သိမြင်တတ် သည့်ဉာဏ်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်နိုင်ပါသည်။ ခရစ်ယာန်တစ်ဦးအတွက် အမွန်မြတ်ဆုံးစံနှုန်းမှာ သန့်ရှင်းစင်ကြယ်ရန် ဖြစ်ပါသည်။ သန့်ရှင်းဟူ သောစကားကို “စုံလင်ခြင်း”မှ ရလာသည်။ ရုရှစကားတွင် “သန့်ရှင်း” (Sviatoi) ဟူသောစကား၏ အဓိပ္ပါယ်မှာ ထွန်းလင်းတောက်ပနေသည် ဟု ဖြစ်ပါသည်။ ဂျာမနီစကားပုံ စကားထာများတွင်လည်း အလားတူ အသုံးပြုသည်။ သန့်ရှင်းစင်ကြယ်ဖို့ဆိုသည်မှာ ရှုထောင့်အမျိုးမျိုးကို စွန့်လွှတ်ဖို့ဖြစ်ပါသည်။

ဂျာမနီ ယထာဘူတပညာရှင် ဖာယာဘတ်၏ အဆို“ထာဝရ ဘုရားမရှိဘူးဆိုဒါ နေလိုရှင်းလင်း၍ နေ့အချိန်လို သေချာပါသည်။ ဤတင်မက ထာဝရဘုရားရှိနိုင်စရာ အကြောင်းမရှိ၊ ရှိကိုမရှိနိုင်ပါ” ထာဝရဘုရားမရှိဘူးဟု လုံးဝဥသံ့ ရှင်းလင်းသည်ဟု အခိုင်အမာ ပြောဆိုသောသူမှာ ဘာသာရေးမဟုတ် ဘုရားမဲ့ဝါဒဖြစ်ပါသည်။ ထာဝရ ဘုရားမတည်ရှိခြင်းသည် “နေကဲ့သို့ ရှင်းလင်း”လျှင် မည်သည့် အကြောင်းကြောင့် လူမျိုးအားလုံးသည် (ချွင်းချက်မရှိ) နေတည်ရှိနေ သည့်အကြောင်းကို အသိအမှတ်ပြုကြသလဲ။ မည်သည့်အကြောင်း ကြောင့် လူမျိုးအားလုံးသည် ထာဝရဘုရားမရှိဘူးဟု ဖာယားဘတ်၏ ခိုင်မာသောအဆိုကို သဘောမတူကြသလဲ။

ကျွန်ုပ်သဘောအကျဆုံးသော အတိုက်အခံ ဒါဝင်ပင်လျှင် ဤစကြဝဠာအကြောင်းကို မပစ်ပယ်နိုင်ခဲ့ပါ။ ဤကြီးကျယ်ခမ်းနား၍ အံ့ဩဖွယ်ကောင်းသော စကြဝဠာနှင့်သိတတ်သော ကျွန်ုပ်တို့ကိုယ်သည် အမှတ်တမဲ့ဖြစ်လာသည်ဟု စိတ်ကူးရန်မဖြစ်နိုင်စရာအကြောင်းသည် ထာဝရဘုရားတည်ရှိနေခြင်းအတွက် အဓိက ဆင်ခြေဆင်လက်ဖြစ် သည်ဟု ကျွန်ုပ်ထင်ယောင်ထင်မှားဖြစ်စေသည်။

ဘုရားမဲ့ဝါဒများအတွက် ထာဝရဘုရားမတည်ရှိဟူသော ဝါဒသည် အလိုအလျောက် သေချာသည်။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် ထင်ရှားသိသာသောအရာကို တိုးပွားစေဖို့ လိုအပ်သလဲ။ ခရစ်ယာန်တို့သည် ခရစ်ယာန်ဘာသာကို နှစ်နှင့်နှစ်ပေါင်းလေးဖြစ်သည်ဟု အမှန်တရားကဲ့သို့ သဘောမထားပါ။ ဤကဲ့သို့ဖြစ်လျှင် ဘုရားမဲ့ဝါဒများရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့ အတိုက်အခံများ၏ စိတ်သဘောထားတစ်ချို့မှာ ဟုတ်တုတ်တုတ်ရှိပါသည်။ သူတို့အတွက် နားလည်မှုထားစရာနေရာရှိပါသည်။ ဘုရားမဲ့ဝါဒတွင် ဘုရားမဲ့ဝါဒသာလျှင် ရှိသည်ဖြစ်၍ ဘာသာရေးတည်ရှိခွင့်ကို ငြင်းပယ်သည်။ သို့ဖြစ်သောကြောင့် ဘုရားမဲ့ဝါဒသည် ဝေဖန်ပိုင်းခြားနိုင်သော စိတ်အာရုံမရှိပါ။

ပုဂ္ဂလိက ကိစ္စတွင် အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဟူသော မင်းမဲ့ဝါဒအတွေးအခေါ်ကို တီထွင်သော မက်စ်စတာနာဆိုသူက လူ့အဖွဲ့အစည်း၏ ဒုစရိုက်များကို မှန်ကန်စွာ ရှုမြင်ခဲ့ပါသည်။ သူ့အဖြေကတော့ လူ့အဖွဲ့အစည်းတွင် သူလည်းပါဝင်မည်ဖြစ်သည်။ စကောဖင်ဟောဆိုသူ၏ အတွေးအခေါ်ကတော့ လူ့ပြဿနာဖြေရှင်းရန် နည်းလမ်းမှာ မိမိကိုယ်ကို သတ်ပစ်ရန်ဖြစ်သည်ဟု ထောက်ခံသည်။ သို့သော် ရှင်းပစ်ရမည့်လူ့အဖွဲ့အစည်းတွင် သူလည်းပါဝင်မည်ဖြစ်သည်။ စကောဖင်ဟောဆိုသူ၏ အတွေးအခေါ်ကတော့ လူ့ပြဿနာဖြေရှင်းရန် နည်းလမ်းမှာ မိမိကိုယ်က သတ်ပစ်ရန် ဖြစ်သည်ဟု ထောက်ခံသည်။ သို့သော် သူနေထိုင်သောမြို့တွင် သွေးဝမ်းရောဂါဖြစ်ပေါ်လာသောအခါ သူသည် ခြေကုန်သုတ်ထွက်ပြေးသည်။ လူ့ပြဿနာဖြေရှင်းရန် မိမိအသက်ကို သတ်ပစ်ရန်ဖြစ်သည်ဟု ထောက်ခံသောသူသည် သူ၏ ဇီဝအသက်ကို အလွန်ချစ်ခင်မြတ်နိုးရှာလေသည်။ ဤအမျိုးအစားထဲတွင် ပါဝင်ကြသောသူများမှာ ဘာသာရေးကို ဖျောက်ပစ်ချင်သောသူ

များဖြစ်ကြသည်။ သူတို့တစ်တွေသည် အတွေးအခေါ်နှင့်အပြုအမူတို့တွင် လူစဉ်မမှီ ချွတ်ယွင်းမှုရှိသောကြောင့် ဖြစ်ပါသည်။

မိမိဝတ်ဆင်သော အပေါ်အင်္ကျီ၏အရောင်ကို သူတစ်ပါးမနှစ်သက်သောကြောင့် လွင့်ပစ်သင့်သလား။ စင်ကြယ်သောကလေးငယ်လေးကို ညစ်ပတ်နေသောချိုးရေနှင့်အတူ လွင့်ပစ်သင့်သလား။

ဘုရားမဲ့ဝါဒတွင် မည်သည့်အကြောင်းအရာသည် ဆင်ခြင်သုံးသပ်စရာကောင်းသည်၊ လက်ခံသင့်သည်၊ ပစ်သင့်သည်ဟု အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသည်။ ဤအကြောင်းအရာများအပြင် အခြားအကြောင်းအရာ အမြောက်အမြားရှိသေးသည်။ ယခုဘုရားမဲ့ဝါဒများသည် ကျွန်ုပ်တို့နှင့်အတူ ဘာသာရေးတွင် သာသည်။ ယုတ္တိယုတ္တာညီညွတ်သည်ဟု ရှာဖွေကြည့်ကြပါစို့။ ဘုံပိုင်စားကိန်းတစ်ခုသို့ အတူရောက်ကြကောင်းရောက်ကြပါလိမ့်မည်။

မော်စကိုကျမ်းစာ၏မှားယွင်းသောရှုမြင်ပုံ

မော်စကိုတွင် တစ်သီးပုဂ္ဂလများစုရုံး၍ အသက်တာ၏ အကြီးဆုံးသော ပြဿနာများအကြောင်းကို စာအုပ်တစ်အုပ်ပြုစု ရေးသားကြသည်။ တွေးတောစဉ်းစားခြင်း စတင်ကတည်းက ပညာဉာဏ်အမြင့်ဆုံးသော သူတို့ ဆင်ခြင်သုံးသပ်သည့် ပြဿနာများအပေါ် ထာဝရဘုရားတည်ရှိသည်၊ မတည်ရှိသည်။ အသက်တာ၏ အဓိပ္ပါယ်ဆိုလိုရင်းအကြောင်း အသက်တာ၏ မျှော်လင့်ချက်များနှင့် ဝမ်းနည်းခြင်းများကို ကွယ်သည့်ဘာသာရေး၏ ကဏ္ဍစသဖြင့် ဆင်ခြင်သုံးသပ်ကြသည်။

ဤတစ်သီးပုဂ္ဂလသည် ဘယ်သူမှားလဲ။ သူတို့ပြုစုရေးသားသည့် စာအုပ်ထဲက အကြောင်းအရာထက် သူတို့အကြောင်းကို သိရှိဖို့

ပို၍ အရေးကြီးသည်။

သွန်သင်ပြသသည့်အကြောင်းကို သိရှိဖို့ထက် သွန်သင်ပြသသောဆရာ၏အကြောင်းကို သိရှိဖို့ပို၍ တန်ဖိုးရှိသည်။အသိအမြင်သည် “ငါဘယ်သူလဲ”မှ ထွက်လာသည်။ “ငါဘယ်သူလဲ”ဟူသော မေးခွန်း၏ အဖြေကို ကျွန်ုပ်မသိလျှင် “ငါ”ဟုဆိုသော သူတွေ့တော့စဉ်းစားသော အကြောင်းအရာကို သူတစ်ပါးနှင့်ဝေငှဖို့ တန်ဖိုးရှိမရှိ ကျွန်ုပ်မည်ကဲ့သို့ သိရှိနိုင်မည်လဲ။ “ငါ”သည် မကြီးမားမမြင့်မြတ်လျှင် သူပေးကမ်းစွန့်ကြဲသောအရာဟူသမျှသည် မူးစေ့မတ်စေ့မျှသာ ဖြစ်ပါလိမ့်မည်။

မော်စကို ကျမ်းစာအုပ်ကို ပြုစုရေးသားသောသူတို့၏ အဆိုအရ သူတို့သည် ဘုရားသခင်ဖန်ဆင်းခြင်းမဟုတ်။ သူတို့ကို လူဖြစ်စေသော ရုပ်ဝတ္ထုရုပ်ဒြပ် အလိုအလျောက်ဖြစ်ပေါ်လာရာတွင် ပုံစံမရှိဘူးဟု ဆိုကြသည်။ ဤသို့ဆိုလျှင် လောကဓါတ်လေမုန်တိုင်းသည် စုရုံးကြ၍ ဖြူစင်သော သမ္မာတရားကို ထုတ်ယူသော ဦးနှောက်ကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်စေနိုင်မည်လား။

ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသော ကလေးတစ်ယောက်ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်ဝါသနာက ဂီတပညာသင်ယူရန်ဖြစ်သော်လည်း မိဘများ ဆင်းရဲမှုကြောင့် မတတ်နိုင်ခဲ့ပါ။ ထို့ကြောင့် ဝါသနာအလျောက် မျဉ်းကြောင်းဆွဲထားသော စာရွက်ပေါ်တွင် ကျွန်ုပ်အမှုမဲ့အမှတ်မဲ့ တေးလုံးသင်္ကေတများကို ရေးခဲ့ပါသည်။ သို့သော် ကျွန်ုပ်ရေးသော အမှုမဲ့အမှတ်မဲ့ သင်္ကေတများသည် သံစုံတေးသံဖြစ်မလာပါ။

လောင်းကစား ဂျင်ဝိုင်းလှည့်ရာတွင် အနီနံပါတ် သို့မဟုတ် အနက်နံပါတ်နှစ်ခုသာ ထွက်ပေါ်လာနိုင်စရာရှိသည်ဟု ဆိုကြပါစို့။ ၎င်းဂျင်ဝိုင်းကို အကြိမ်ပေါင်းလေးဆယ်လှည့်ရာတွင် အရောင်တူနံပါတ်ပေါ်လာဖို့ အခွင့်အရေးမှာ အကြိမ်ပေါင်းဆယ်သိန်းတွင် တစ်ကြိမ်သာ

ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဤတစ်ကြိမ်ပင်လျှင် ဖြစ်နိုင်စရာ နှစ်ကြိမ်ရှိသည်ဟု ဆိုသည့်အခါမှသာ ဖြစ်လာနိုင်စရာအလားအလာ နှစ်ကြိမ်မျှသာဖြစ်ပါသည်။

ဤဥမာကို ထောက်ရှုခြင်းအားဖြင့် လောကဓါတ်အဖို့အမနှစ်ရပ်ကို မတော်တဆပေါင်းစပ်ခြင်းအားဖြင့် ပုထုဇဉ်လူသား စုံလင်သော ကွန်ပျူတာဖြစ်သည့် စဉ်းစားတတ်သောဉာဏ်ကို ဖြစ်စေဖို့အခွင့်အရေး ဘယ်နှစ်ကြိမ်ရှိရပါမည်လဲ။ ဤစာအုပ်ကို ရေးသားသော ကျွန်ုပ်သည် မြောက်များစွာသော ဘာသာစကားကို ပြောတတ်၍ စကားလုံးပေါင်း သိန်းသန်းကို သိရှိသည်ဆိုကြပါစို့။ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းခံသောသူကဲ့သို့ ကျွန်ုပ်သည် သင်္ချာပုဒ်စာ၊ ပထဝီ၊ အထွေထွေသိပ္ပံစသော အသိအမြင် သိန်းသန်းဂဏန်းဖြင့် အသိအမြင်ရှိသည်ဟုဆိုကြပါစို့။ သို့သော်ငြားလည်း အခြေအနေအရ လိုအပ်သည့်အခါ အသုံးလိုသောစကားကို သင့်လျော်လျောက်ပတ်သော အမှုအရာဖြင့် ထုတ်သုံးနိုင်ပါသည်။ ဤဓမ္မတာဖြစ်စဉ်တစ်ခုတည်း၏ ဖြစ်နိုင်ဖွယ်ရာ အချင်းအရာသည် ကမ္ဘာစကြဝဠာတစ်ခုလုံး၏ ဖွဲ့စည်းမှုကို မဆိုထားလင့်ပလာနတ္ထိမှလာ၍ အမှုမဲ့အမှတ်မဲ့ ပေါင်းစပ်မိခြင်းမှ အကောင်အထည်ဖြစ်ပေါ်လာခြင်းဆိုသည်မှာ သင်္ချာနည်းအရ မဖြစ်နိုင်ပါ။

အနှစ်တရာအတွင်း ဆွေစဉ်မျိုးဆက် သုံးဆက်ရှိသည်ဟု လက်ချိုးရေတွက်၍ ဘိုးဘေးဘီဘင် ဘယ်နှစ်ဦးရှိသလဲဟု စတင်ရေတွက်လျှင် မိဘနှစ်ပါး၊ အဖိုးအဖွားလေး၊ အဘိုးအဘွား အမိအဖ ရှစ်ပါး စသဖြင့် ကျွန်ုပ်၏ ဆွေးစဉ်မျိုးဆက်အစကို ပြန်လည်ကောက်ယူ၍ လူပေါင်းသောင်းသိန်းဂဏန်းဖြင့် ရေတွက်နိုင်ပါသည်။ ကျွန်ုပ် အခုလူတစ်ယောက်ဖြစ်လာခဲ့သည်မှာ ဘိုးဘီဘင်ပေါင်း သိန်းသန်းဂဏန်းတို့၏ စုပေါင်းရုန်းကန်မှုကြောင့်ဖြစ်ပါသည်။ သူတို့အကြောင်း

ကျွန်ုပ်ဘာသိသလဲ။ ဘာမျှမသိပါ။ သူတို့ထံမှ ကျွန်ုပ်ခံခဲ့သော အမွေ အနှစ်များအကြောင်း ကျွန်ုပ်ဘာသိသလဲ။ သူတို့သည် ကျွန်ုပ်တွေးတော စဉ်းစားနေသော ဘာသာစကားကို ဖြစ်ထွန်းစေသည်။ ကျွန်ုပ်ကို ပြုစု ပျိုးထောင်သော အဆောက်အဦးကို ဖန်တီးသည်။ ဤအကြောင်းအရာတို့ ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်ငယ်စဉ်ဘဝကို ကျွန်ုပ်မသိပါ။ ငယ်စဉ်ဘဝသည် ဘုရားမဲ့ဝါဒဆရာ သို့မဟုတ် ဘာသာရေးဆရာ၏ပုံသွင်းမည့် အဆုံး အဖြတ်ပေးသော ကာလဖြစ်ပါသည်။

ကျွန်ုပ်သည် မပြောပလောက်သော လောကအငယ်ကလေးတွင် အသက်ရှင်နေထိုင်ပါသည်။ ကျွန်ုပ်တို့နေထိုင်သော မြေကြီးသည် အနန္တ စကြဝဠာတွင် ဖုန်မှုန့်မျှသာဖြစ်ပါသည်။ ဤဖုန်မှုန့်အစွန်းအစကလေးမှ ဖြစ်ပေါ်လာသော သေးငယ်လှသည့်ဂြိုဟ်ငယ်တစ်ခုကို ခြေချမိသည့် အတွက် မှတ်သားလောက်သော အောင်ပွဲတစ်ခုအဖြစ် သဘောထားကြ ပါသည်။ ဤသေးငယ်သော မြေကြီးပေါ်တွင် သတ္တလောကသည် သေး ငယ်သောအရာဖြစ်သကဲ့သို့ ဤကသတ္တလောကတွင် နေထိုင်သောလူ သားမျိုးလည်း သေးငယ်လှပါသည်။ ကျွန်ုပ်အနေဖြင့် သိန်းသန်းမက သော လူသားများထဲက ကျွန်ုပ်သည် မထင်ရှားမပေါ်လွင်ဆုံးသော ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါသည်။

စာအုပ်အဖြစ် ပြုစုရေးသားခဲ့သော နာမည်အကြီးဆုံး စာအုပ် များ၏အမည်ကို လူ ၁၀၀၀၀ ထဲက တစ်ယောက်ပင် ကြားဘူးမည်မဟုတ် ပါ။ လူတစ်သန်းထဲက တစ်ယောက်တစ်လေမျှ ထိုစာအုပ်များကို ဖတ်ဘူး ကြမည်မဟုတ်ပါ။ ရိုသေလေးမြတ်ဖွယ် အကောင်းဆုံးသော သာသနာပိုင် တစ်ပါး တည်ရှိနေသည့်အကြောင်း သို့မဟုတ် ဆိုဗီယက်ပညာရှင် အဖွဲ့ ဝင်တစ်ဦးဖြစ်သော ဘုရားမဲ့ဝါဒ၏ လက်စွဲစာအုပ် ပူးတွဲရေးသားသော သူအကြောင်းကို လူဘယ်နှစ်ယောက်သိရှိပါသလဲ။

တစ်ခါတုန်းက ကျွန်ုပ်မှတ်ဉာဏ်ချွတ်ယွင်းခဲ့ပါသည်။ ရာဇဝတ် မှုနှင့်ပြစ်ဒဏ်စာအုပ်ကို မည်သူရေးသားခဲ့သည်ကို သတိမရနိုင်ပါ။ ကျွန်ုပ်မေးကြည့်ခဲ့သော လူနှစ်ဆယ်မြောက်သူကမှ ဒို့စတွေအက်စကီဟု ပြောပြနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် နှုတ်ဖြင့်မပြောနိုင်လောက်အောင် သေးငယ်လှ သည်ဖြစ်၍ ကျွန်ုပ်တို့ သိမြင်သောအရာမှာ စကြဝဠာအကြောင်းထက် စာတစ်ကြောင်းမျှသာဖြစ်သည်ဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။ဘာနှင့် သဏ္ဍာန်တူသလဲဆိုလျှင် ကျွန်ုပ်တို့သည် မတ်စ် ရေးသားခဲ့သော မတ်စ် ဝါဒစာအုပ်အပေါ် ဖြတ်သန်းသွားသည့် ပုဂ္ဂိုလ်ဆိတ်တစ်ကောင် သိရှိ သည့် မတ်စ်ဝါဒမျှသာ သိရှိကြပါသည်။

ကျွန်ုပ်သည် ငှက်များ၏ ချို့တေးသံကို နှစ်သက်သော်ငြားလည်း ဤနေ့မှာပင် မည်သည့်အကောင်ကို သိန်းငှက်ဖမ်းစားမည်ကို မသိရှိ ပါ။ လေတိုက်ခတ်မှုကြောင့် တစ်ရွိုးရွိုးမြည်သော သစ်ကိုင်းများ၏အသံကို ကျွန်ုပ်ကြားနေသော်လည်း မည်သည့်အကိုင်းကို ပိုးကောင်ကိုက်စားနေ ကြောင်း ကျွန်ုပ်မသိပါ။ ကျွန်ုပ်တို့သည် နာမည်ကျော်ကြားဖို့၊ တန်ခိုး အရှိန်ကြီးဖို့၊ ငွေကြေးချမ်းသာဖို့၊ ဇိမ်ခံဖို့၊ အသိအမြင်ကြွယ်ဝဖို့ အငမ်း မရ လောဘကြီးကြပါသည်။ ဤကဲ့သို့ အနှစ်ခုနှစ်ဆယ်တုန်းက အငမ်း မရ လောဘကြီးကြသောသူတို့သည် ယခုအခါ ရွံ့မြေဖြစ်ကြသည်။ သင် ၏ဘိနပ်တွင်ကပ်နေသော မြေကြီးသည် တစ်ခါတုန်းက လှပချောမော သော မိန်းကလေးတစ်ယောက်၏ မျက်နှာဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဘူခါရိန်သည် ကွန်မြူနစ်ဘုရားမဲ့ဝါဒ၏ အကြီးဆုံးသော တွေးခေါ်ရှင်ဖြစ်ပါသည်။ သူ၏စာအုပ်“သတ္တဗေဒနည်း၊ ရူပပစ္စယဝါဒ” Dialectic Materialism ကို အစပျိုးရာတွင် ဤရထားဘူတပညာကို ချီးမွမ်းခန်းဖွင့်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အဆိုအရ

ဤအတွေးအခေါ်သည် အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင် ခွင့်ပြုသည်ဟု သတည်း။ သနားစရာကောင်းသော သူ့ခမြာ ကြိုတင်မသိရှာသော အကြောင်းအရာတစ်ခုမှာ သူ၏ ရဲဘော်ရဲဘက်များက သူ့ကို ညှင်းပန်း နှိပ်စက်၍ သတ်ဖြတ်မည့်အကြောင်းပင်ဖြစ်ပါသည်။

စာအုပ်တစ်အုပ်ရေးဖို့ရန် အရဲစွန့်ရပါသည်။ အလားတူ ပုထုဇဉ်လူသားကို ဆုံးမသွန်သင်ရမည့် အာစရိယဆရာဖြစ်ရန်မှာ စွန့်စားဘို့လိုသည်။ နောင်တွင် ဤစာအုပ်ကို ဖတ်သောသူသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြမလား။ ဝမ်းနည်းကြေကွဲခြင်းခံကြမည်လား။ မည်သူမျှမပြောနိုင်ပါ။ လူတစ်ဦးတစ်ယောက် ပြုစုရေးသားသော စာအုပ်သည် ဒုက္ခဆင်းရဲခံသောအချိန်တွင် အထောက်အကူဖြစ်မဖြစ် မည်သူမှ တပ်အပ်မပြောနိုင်ပါ။

လူတစ်ယောက်သည် သူ၏ဦးနှောက်ထဲတွင် ပါဝင်သော မရေတွက်နိုင်သည့် သွေးဥတစ်ခု၏အကြောင်းကိုတောင် မသိရှိပါ။ ထိုသွေးဥထဲတွင် အနှောင့်အယှက်တစ်ခုခုရှိပါက လူတစ်ယောက်ကို မိုက်မဲမိုက်ကန်းသော အကြောင်းအရာများကို ရေးစေပါသည်။ ဤအတိုင်း ဉာဏ်မြောက်များစွာဖြစ်ခဲ့လေသည်။ သင်လည်း ဖြစ်နိုင်သလား။ သူတစ်ပါးရေးသားခဲ့သော စာအုပ်များတွင် သင်သည် မိုက်မဲမိုက်ကန်းမှုများကို မှတ်မိပါသည်။ သင်ရေးသောစာအုပ်ထဲတွင်ကော မရှိနိုင်ဘူးလား။ သင်၏ကိုယ်ခန္ဓာအကြောင်းကို သင်ဘာမျှမသိပါ။ သင်၏စိတ္တပေဒအတိမ်အနက်ကိုကော သင်ဘာသိသလဲ။ ကျွန်ုပ်အကြောင်း ကျွန်ုပ်နေ့စဉ် အံ့ဩလျက်ရှိနေပါသည်။

ကျွန်ုပ်တို့သည် သိမ်မွေ့နက်နဲသောလောကတွင် သိမ်မွေ့နက်နဲမှုဖြင့် အသက်ရှင်လျက်ရှိကြသည်။ ထိုအသက်၏အကြောင်းကို တစ်စွန်းတစ်စသာ သိကြသည်။ ကျွန်ုပ်တို့သည် တစ်စိတ်အာရုံ၏ အကျဉ်းထောင်ထဲ

တွင် တင်းကြပ်စွာနေထိုင်ကြသည်။

ဤမြေကြီးပေါ်တွင် မျက်စိဖြင့် မမြင်နိုင်သည့်အဆုံးအစွန်း အထိ အလင်းရောင်ကို ထုတ်လုပ်နိုင်သော သတ္တဝါများရှိလျှင် ထိုသတ္တဝါ များသည် အချင်းချင်း တစ်ခြားလူများ မကြားနိုင်သောအသံဖြင့် ဆက် နွယ်နိုင်လျှင် သူတို့သည် ကျွန်ုပ်တို့ကို လေ့လာအကဲခတ်သည့်တိုင် အောင် သူတို့တည်ရှိနေသည့်အကြောင်းကို ကျွန်ုပ်တို့ ဘယ်သောအခါ မှ သိရှိနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဇီဝအသက်၌ ဒုက္ခလွမ်းမိုးနေ သော ရောဂါပိုးအမျိုးအစား နှစ်ပရိစ္ဆေဒ မြောက်များစွာ တည်ရှိနေသည့် တိုင်အောင် မမြင်မတွေ့ရသကဲ့သို့ ဖြစ်ပါသည်။ ကောင်းကင်တမန်များ တည်ရှိနေသည်ဟု ဆိုလျက်သားနှင့် ကျွန်ုပ်တို့ မမြင်နိုင်သကဲ့သို့ ဖြစ်ပါ လိမ့်မည်။

ဘုရားမဲ့ဝါဒီတို့သည် ထာဝရဘုရားမရှိဘူးဟု အခိုင်အမာ ပြောဆိုနေကြပါသည်။ မည်သည့်အကြောင်းကြောင့် တပ်အပ်ပြောနိုင်ကြ သလဲ။

လွန်ခဲ့သော နှစ်အနည်းငယ်ကပင် အခြေခံခါတ်များသည် မပြောင်းလဲနိုင်ဘူးဟု တပ်အပ်သဘောထားကြသည်။ နှစ်ပေါင်းထောင် ပေါင်းများစွာ အတွေ့အကြုံအပေါ် အခြေခံသောအခိုင်အမာပြောဆိုမှု တစ်ရပ်ဖြစ်ပါသည်။ သို့သော်ငြားလည်း မဟုတ်မှန်ကြောင်း သိရှိလာကြ သည်။ အရေးပါအရာရောက်သော ပညာဉာဏ်ရှိ ပုဂ္ဂိုလ်များသည် လော ကဓါတ်ကို မမြင်နိုင်၊ လကမ္ဘာသို့ လူမရောက်နိုင်ဟု ယုံကြည်ကြသည်။ ထိုသူတို့၏ အတွေးအခေါ်နှင့်ဩဇာတို့သည် လူများကို လွမ်းမိုးသည့် တိုင်အောင် မဟုတ်မမှန် ပေါ်လွင်ထင်ရှားပါသည်။ ဘုရားမဲ့ဝါဒ မိတ် ဆွေလည်း မှန်ကန်နိုင်စရာ အခွင့်အလမ်း ဘယ်လောက်များရှိလို့လဲ။

ခရစ်ယာန်ဓမ္မဆရာ တာတူလျန်ဆိုသူ၏ စကားပုံ“ငါယုံကြည်

သည်။ အဘယ့်ကြောင့်ဆိုသော် မဖြစ်နိုင်သောကြောင့်တည်း” (Credo quia impossibile) ကြောင့်များစွာ ရှုတ်ချခြင်းခံခဲ့ပါသည်။ ယခုမူကား သိပ္ပံပညာသည် ဓမ္မတာအတိုင်း မဖြစ်တန်ရာသောအရာကို မျက်မြင် ဧကန်ဒိဋ္ဌိဖြစ်စေကာ၊ မစဉ်းစားမတွေးခေါ်နိုင်သောအရာကို အကောင် အထည်ဖော်စေလေသည်။

ကျွန်ုပ်တို့လူသားသည် သေးငယ်၍ မရေမရာပါ။ မသိမမြင်ကြ ပါ။ အကြင်သူသည် ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည့်အတိုင်း အလျှင်းမသိသေး (၂ကော ၈:၂)ဟု သမ္မာကျမ်းစာက ဆိုပါသည်။

ကျွန်ုပ်တို့၏အတိုက်အခံသည် ဘယ်သူများလဲ

သာမန်အဝတ်အစားဝတ်ဆင်သော စုံထောက်တစ်ယောက် သည် ကျွန်ုပ်၏ အမျိုးသား စိစစ်ရေးမှတ်ပုံတင်ကို ပြခိုင်းလျှင် ကျွန်ုပ်၏ ရှေးဦးစွာ တုန့်ပြန်မှုမှာ သူက မည်သူမည်ဝါလဲဟု ပြန်မေးရန် ဖြစ်ပါ သည်။ သူသည် စုံစမ်းထောက်လှမ်းရန် အာဏာရှိသူတစ်ဦးအဖြစ် သက်သေပြရန် လိုအပ်ပါသည်။ သို့မဟုတ်လျှင် သူသည် ကျွန်ုပ်ကို စစ်ကြောမေးမြန်းပိုင်ခွင့်မရှိပါ။

ကျွန်ုပ်သည် ကမ္ဘာစကြဝဠာ၏ အတိုင်းအဆမရှိသော အဖြစ် မှန် ဧကန်ဒိဋ္ဌိကို ရင်ဆိုင်၍ မနုဿီဟပုံ“မင်းဘယ်သူလဲ” သင့်မှာ ဘုရား သခင်ဂုဏ်ဝော်ရှိပါသလား။ သင့်ကို ပန်းပုတစ်ယောက်ယောက်က ဖန်တီးသလား သို့မဟုတ် နိစ္စထာဝရ တည်ရှိလာသလားဟု မေးမြန်း လျှင် ကျွန်ုပ်ပြန်လည်ရရှိမည့်အဖြေမှာ “လူကလေး မင်းက ဘယ်သူလဲ လို့ အရင်ပြောပါ။ နက်နဲအံ့ဩစရာအကြောင်းစုံကို သင့်အားဖော်ပြဖို့

ဘယ်လောက်များ အသုံးကျတန်ဘိုးရှိတဲ့အကောင် ဟုတ်လို့လဲ။ ငါသိရှိသမျှ ငါ့မှာ ရှိသမျှကို သင့်အားဝေငှလျှင် သင်က နားလည်နိုင်စွမ်းရှိလို့လား။ သမ္မာတရားကို ဖြူဖြူစင်စင် အရှိကိုအရှိအတိုင်းအဖြစ်ကို အဖြစ်အတိုင်း လက်ခံနိုင်မလား၊ သင်စိတ်ပါဝင်စားမှု၊ သင်ယုံကြည်မှုနှင့် ယခုတိုင် သင်မြတ်နိုးသည့် အကြောင်းအရာများနှင့် ဆန့်ကျင်သည့် တိုင်အောင် နားလည်လက်ခံနိုင်လို့လား။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ရေးသားကြသောသူများသည် ထာဝရဘုရားတည်ရှိခြင်းကို ငြင်းဆိုကြသည်။ သို့သော် သူတို့ကိုယ်တိုင်ကော တည်ရှိနေကြသလား။ သူတို့က ဘယ်သူတွေလဲ။ သူတို့ကိုယ်တိုင် တည်ရှိသည်ဟု သူတို့သက်သေသာကေ ပြနိုင်ကြသလား။

ဘုရားမဲ့ဝါဒီစာရေးသူ တစ်ယောက်သည် ရဲဝံ့သောမေးခွန်းများ ပေးနိုင်ရန် သူမမွေးဘွားမှီ မရေတွက်နိုင်သော နှစ်ပေါင်းသိန်းသန်းပေါင်းများစွာတုန်းက ကြယ်မှိန်စု၊ နဂါးငွေ့တန်းနှင့်ကြယ်နက္ခတ်များ တည်ရှိနှင့်ပြီဟု ခိုင်မာစွာ ပြောဆိုနိုင်ရပါမည်။ နေ၊ လ၊ ကြယ်၊ နက္ခတာရာတို့ လည်ပတ်ပုံစနစ်ရှိ၍ သူ မပါလျှင် ဇီဝသက်မဖြစ်နိုင်သော နေသည် ကမ္ဘာမြေကြီး၏လည်ပတ်ပုံကို ကြီးကြပ်ထိန်းသိမ်းနေသည်ဟု သူယုံကြည်ရပါမည်။ ဘုရားမဲ့ဝါဒသည် ရဲဝံ့သောမေးခွန်းကို အတိအကျ ထုတ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော ရေသည် တည်ရှိနေသည်။ သစ်ပင်၊ မြက်ပင်၊ တိရစ္ဆာန်များနှင့် ပိုးမွှားများတည်ရှိသည်။ မျက်စိနှင့် မမြင်နိုင်သော လျှပ်စစ်ဓါတ်အားနှင့်အပူဓါတ်တည်ရှိသည်။ မုန်အမျိုးမျိုးရှိနေသည်။ တဆေးပါသော စပျစ်ရည်ရှိသည်။ နေရောင်ခြည်၊ လရောင်ခြည်ရှိသည်။ ကောင်းကင်မှရွာလာသောမိုးရေရှိသည်။ ယုတ္တိယုတ္တာအရှိဆုံးမှာ လူဟူသောသတ္တဝါရှိခြင်းပင်ဖြစ်ပါသည်။ လက်ရှိလူဖြစ်လာရန် ဘိုးဘေးဘီဘင် ဆွေစဉ်မျိုးဆက်ရှိရပါမည်။ မိခင်နို့ရှိရပါ

မည်။ မိခင်စိတ်နှလုံးထဲက ချစ်ခြင်းမေတ္တာတရားရှိရပါမည်။

ဘုရားမဲ့ဝါဒ၏ ကြိုတင်ထင်မြင်ချက်များကို ဟန်ဆောင်မှတ်ယူခြင်းအားဖြင့် မရေတွက်နိုင်သောနှစ်ပေါင်းများစွာ ကာလတစ်လျှောက် အချိန်နှင့်ကံကြမ္မာ အပြန်အလှန် တုန်ပြန်ခြင်း၊ လူ့ဉာဏ်ဖြင့် မမြင်နိုင်သော အကောင်အထည်ဖော်ခြင်း၊ ဧကန်ပေါ်ပေါက်ခဲ့ရာ၊ နှစ်ယောက်စလုံးမှာ ဘုရားမဲ့ဝါဒီ ကထိက တစ်ဦးနှင့်ခရစ်ယာန် သန့်ရှင်းသူတစ်ဦးဘို့ဖြစ်ကြပါသည်။ မည်သည့်အကြောင်းကြောင့် မည်သူတွေလဲ။ မည်သည့်အတွက် သူတို့ဖြစ်ကြသလဲ။ တစ်ကယ့်တကယ်ဆိုလျှင် သူတို့ ဟုတ်သလား။

သင်သည် မည်သည့်အကြောင်းကြောင့် ဤမြေကြီးသည် ကမ္ဘာစကြဝဠာစနစ်တစ်ခုလုံးနှင့်အတူ ချိန်းဆိုထားသော တစ်နေရာသို့ အတားအဆီးမရှိ။ ပြေးနေသည့်အကြောင်းကို သိရှိသကဲ့သို့ ဤအကြောင်းကို သင်သိသင့်သလောက် သိရှိပါသည်။ ဤဂြိုဟ်များသည် တစ်ခုနှင့်တစ်ခု ဆွဲဆောင်ဆွဲငင်နေကြသည်။ သို့သော် ဤအများနှင့် ဇက်ဆိုင်သော ဆွဲဆောင်မှုမှာ မည်သည့်အရာလဲ။ ဆွဲဆောင်သည်ဟူ ဇသာစကားမှာ ချစ်စရာကောင်းသော အရာတစ်ခုခုအကြောင်းကို ပြောဆိုရာတွင် အသုံးပြုလေ့ရှိသော စကားဖြစ်ပါသည်။ ဘယ်သူက ချစ်သလဲ။ ချစ်သူကဘယ်သူလဲ။

ဘုရားမဲ့ ဝါဒီတို့သည် တရားဟောဆရာများကဲ့သို့ပင် စကားပြောကြသည်။ ထိုသူတို့၏ ရှုပ်ထွေးသောအသံကို ကျောချမ်း၍ သစ်ရွက်များ၏ လှုပ်ရှားသံ ချောင်းရေစီးသံ၊ လေတိုက်ခတ်သံ၊ ငှက်အော်သံ၊ ကလေးများအသံကိုသာ နားထောင်လျှင် ဘယ်နှယ်လဲ။ ဤအသံများကို နားထောင်ခြင်းမှ လူသံနားထောင်ခြင်းထက် ပညာရစရာရှိကောင်း ရှိပါလိမ့်မည်။

သဘာဝနှင့်လိုက်လျောညီထွေ အသက်ရှင်ကြသော သူတို့သည် ယုံကြည်ကြသည်။ ဘုရားမဲ့ဝါဒသည် လူ့အဖွဲ့အစည်းနှင့်အဆောက်အဦး ပြင်ပတွင် နေထိုင်ကြသော သူတို့၏ မှောက်မှားသွေဖီသော စိတ်မနှောင့် အထူးအဆန်းတစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဤတင်မကဘဲ အလွန်တိတ်ဆိတ်သော အသံများကိုနားထောင် လျှင် ဘယ်လိုဖြစ်မည်လဲ။ ရေခဲတောင်များပန်းများ၊ ဒရင်ကောက်ပင် များ၊ ကပ်ပါးပင်မျိုးတို့မှာ သူ့ဟာနှင့်သူ ပန်းပွင့်အလှထိုးခြင်းအမျိုးမျိုး ဖြင့် တည်ရှိကြသည်မှာ ဘယ်ကဘယ်လိုဖြစ်ပေါ်လာသလဲ။ လောက ဓါတ်ထဲက အနုမြူဓါတ်အမျိုးမျိုး ထူးဆန်းစွာ ပေါင်းစပ်ခြင်းသည် ဘယ်ကဘယ်လို စတင်လာခဲ့သလဲ။

ပရမာနုမြူသည် ၎င်း၏ဝင်ရိုးစွန်းတန်းပတ်လည်တွင် တစ် စက္ကန့်၏အစိပ်အပိုင်း တစ်သိန်းလျှင် အကြိမ်ပေါင်းသန်းပေါင်းများစွာ လည်ပတ်ခြင်းကြောင့် မပြတ်မလပ် လှုပ်ရှားနေသောအရာဝတ္ထုတစ်ခု ကို လက်ထဲတွင် ကိုင်တွယ်နိုင်သည်မှာ အံ့ဩစရာမကောင်းဘူးလား။

လျှပ်စစ်သွေးဥပေါင်း(၈၀)ရှိသော စက်ကိရိယာအကြောင်းကို ကြားဘူးပါသလား။ ၎င်းစက်ကိရိယာ၏ အစိပ်အပိုင်းတစ်ခုသည် အောင်စ ငါးဆယ်မျှသာ လေးလံသော်လည်း လှုပ်ရှားနေသော ဆယ်ကုဋေ သွေးဥပါဝင်ကာ၊ ၎င်းသည် ဓါတ်အားထုတ်လုပ် လက်ခံ၍ မှတ်တမ်းတင် စွမ်းအားထုတ်လုပ်နေပါသည်။ ဤထူးဆန်းသော စက် ကိရိယာမှာ သင်။ ကိုယ်ခန္ဓာဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်သည် သင့်ကို မော်တော်ကားတစ်စီး လက်ဆောင်ပေးလျှင် သင် မည်မျှ ဝမ်းသာ၍ ကျေးဇူးတင်မည်လဲ။ သို့သော် သင်သည် မော်တော်ကား အင်ဂျင်ထက်ကောင်းသော စက်ကိရိယာ တစ်ခု ရရှိထားပါသည်။ မည်သူ က ပေးသလဲ။

လူ၏ ဦးနှောက်ထဲက ဓါတ်ပြောင်းလဲမှုကြောင့် အတွင်းစိတ်နှင့် အတွေးအခေါ် မည်ကဲ့သို့ အပြောင်းအလဲဖြစ်စေသလဲ။ ကာဘွန်ဒိုင် အောက်ဆိုဒ်အဆိပ်ငွေ့ကို ရှူမိသောသူသည် မည်ကဲ့သို့ မေတ္တာစကား အဖြစ် ပြောင်းလဲစေခဲ့သလဲ။ သို့မဟုတ် ထာဝရအသက်အတွက် သတင်း စကားပါးသောစကားအဖြစ် ဘာကြောင့် ဖြစ်စေသလဲ။

သင်သည် ဒုစရိုက်တစ်ခုခုကို ကျူးလွန်လိုသော စိတ်ဆန္ဒ ပေါ်ပေါက်လာသည့်အခါ မျက်စိဖြင့် မမြင်နိုင်သော အရာတစ်ခုခုက သင့်ကို တားဆီးသလို မည်ကဲ့သို့ ခံစားတတ်သလဲ။ မည်သူ့လက်က တားဆီးသလဲ။ လိပ်ပြာ၏အသံသည် သင်၏ဆိုးယုတ်သော အကြံအစည် ကို အထမမြောက်စေရန် တားဆီးနိုင်စွမ်း မရှိခဲ့သည့်တိုင်အောင် သင်အပြစ်ဒုစရိုက်ကျူးလွန်ပြီးမှ သင့်ကို နောင်တရသောစိတ်၊ ဝမ်းနည်း သော စိတ်ဖြစ်စေသည်မှာ ဘာသဘောလဲ။

ဧကန်ဒိဋ္ဌိ အသွင်အပြင်ကို မေးမြန်းရန် သင်သည် ဘာကောင် ဟုတ်လို့လဲ။ သင်၏မာန်မာနထောင်လွှားခြင်း၌ မိမိကိုယ်ကို အာဏာ ပိုင်အဖြစ် မြောက်ပင့်ခဲ့တယ်ဆိုတော့၊ “မင်းက ဘာကောင်လဲဆိုဒါ ငါ့ကိုညွှန်ပြစမ်း” ဧကန်ဒိဋ္ဌိဟု ပြန်ဖြေလျှင် သင်ဘာပြောမည်လဲ။ ဧကန် ဒိဋ္ဌိမေးမြန်းသော မေးခွန်းပုစ္ဆာပေါင်းများစွာတို့ကို သင်အမှန်တကယ် ဖြေနိုင်ပါသလား။ သိပ္ပံပညာတိုးတက်မှုသည် မေးခွန်းအရေအတွက်ကို တိုးပွားစေသကဲ့သို့ အမှန်တရား အသိအမြင်ကို များစွာ မတိုးပွားစေခဲ့ ပါ။ ဤမေးခွန်းပုစ္ဆာများအတွက် အဖြေများကို ကျွန်ုပ်တို့ ရှာဖွေရပါမည်။

သင်သည် ဧကန်ဒိဋ္ဌိအစစ်အမှန်ကို သင်၏ နောက်ဆုံးသော ထူးဆန်းနက်နဲသောအရာများ၏ အကြောင်းအရာ၊ သူ၏ စိတ်အာရုံ အကြောင်း၊ သူ၏အကြံအစည်အကြောင်း၊ ဖန်ဆင်းရှင်တစ်ပါးတည်ရှိ သည့်အကြောင်းတို့ကို မေးကြည့်ပါ။ ဧကန်ဒိဋ္ဌိသည် မည်သူအား အဖြေ

ပေးသင့်သလဲ။ မည်သည့်ဘာသာစကားဖြင့် ပြောဆိုသင့်သလဲ။ ပထမဆုံး သာသနာပြုဆရာများ သွားရောက်ထိတွေ့သည့် မတိုးတက် မဖွံ့ဖြိုးသေးသော ရှေးလူများတို့၏ အတွေးအခေါ်တွင် “ချစ်ခြင်း မေတ္တာ” “ယုံကြည်ခြင်း” “အပြစ်ကိုခွင့်လွှတ်ခြင်း” “နာမ်ဝိညာဉ်” “သန့်ရှင်း” “သွေးဆောင်ဖြားယောင်းသည်” ဟူသော စကားများ မရှိခဲ့ပါ။ သာသနာပြုဆရာတို့သည် သတင်းစကားဟောပြောရန်နှင့် မိမိတို့နိုင်ငံ အတွင်း အစစ်အမှန် အဖြစ်အပျက်များကို ပြောပြရန် အခက်တွေ့ကြ လေသည်။ သင့်တွင် အမြင့်ဆုံးသော အစစ်အမှန် ဧကန်ဒိဋ္ဌိပြောဆို ဆက်ဆံနိုင်သော ဘာသာစကား ရှိပါသလား။

နောက်တစ်ဖန် မေးရဦးမည်။ ဤဧကန်ဒိဋ္ဌိသည် မည်သူ့အား စကားပြောသင့်သလဲ။ သင်အသိအမှတ်ပြုသောအရာမှာ ဆင်ခြင်တုံ တရားတစ်ခုတည်းသာဖြစ်ပါသည်။ ယုတ္တိယုတ္တာညီသောအကြောင်း အရာကိုသာ သင်အသိအမှတ်ပြုသည်။ သို့သော် သင်၏ ရုပ်ဝါဒအခြေခံ အတိုင်းဆိုလျှင် ယုတ္တိယုတ္တာညီခြင်းသည် လူဦးနှောက်၏ အလုပ်လုပ် သော နည်းစနစ်ဖြစ်ပါသည်။ သင်၏ဦးနှောက်သည် လူ၏ဦးနှောက်နှင့် မတူ တည်ဆောက်ထားသည်ဖြစ်ရာ မွေးရာပါ အသိစိတ်နှင့်သာ အလုပ် လုပ်သည်။ သင်၏ဦးနှောက်အတွက်မူကား ပိုမိုလှပသင့်တော်သော နာမည်နာမကို ပေးထားသည်။ ဤကဲ့သို့ဖြစ်လျက်နှင့် သင့်ဦးနှောက် ရော၊ လူဦးနှောက်ပါ ဓမ္မတာအလျောက်ဖြစ်ပေါ်လာခဲ့သည်။ စီစဉ်ကြံ စည်သူမရှိဘဲ မရေတွက်နိုင်သော ရှေးနှစ်ပေါင်းများစွာကတည်းက အလိုအလျောက် လောကဓါတ်ပေါင်းစပ်လာခြင်းဖြစ်သည်ဟု သင်သည် ခေါင်းမာဆဲဖြစ်သည်။

ဘုရားမဲ့ဝါဒသာ အမှန်တရားဖြစ်သည်ဟု သင်ထင်မှတ်သည်။ သို့သော် “သမ္မာတရား” အကြောင်း သင်၏ ထင်မြင်ချက်ကို ဘုရားမဲ့

ဝါဒအား အသုံးမချမီ သင်ဆိုလိုသော “သမ္မာတရား၏ အဓိပ္ပါယ်ကို သင်ရှင်းပြဘို့ လိုပါသည်။”

ပိလတ်မင်းက မေးသည်။ “သမ္မာတရားဆိုဒါ ဘာလဲကွ” ထိုမေးခွန်း၏ အဖြေကို မသိသောသူ မည်သူမဆို၊ မည်သည့်အရာမဆို မှန်ကန်သည်ဟု အခိုင်အမာပြောဆိုရန် အခြေအမြစ်မရှိပါ။

ဘုရားတရားမယုံကြည်သူတို့က ဆိုကြသည်။ “သမ္မာတရားဆို သည်မှာ “သင်္ကာမကင်းခြင်းကို သည်းခံခြင်း” သို့မဟုတ် “လူအများ သဘောတူသော ကယောင်ခြောက်ခြားခြင်းအဖြစ် သူတို့ ပြောင်လှောင် သောအရာသည် မှန်ကန်သော အရပ်မျက်နှာဘက်သို့ လက်ညှိုးထိုးပြ သည့် အမှားအယွင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဂ္ဂိယအတတ်ပညာ နှင့် ဗေဒင်အတတ်ပညာတို့သည် အသီးအပွင့်ပွားများသော မှားယွင်းမှု များ ဓါတုဗေဒအတတ်ပညာနှင့်ကြယ်နက္ခတ် တာရာအတတ်ပညာများ တို့၏ ရှေးပြေးများသာ ဖြစ်ပါသည်။”

သမ္မာတရားအကြောင်းကို သင်၏ လိုရင်းအဓိပ္ပါယ် ရှင်းလင်း ဖော်ပြချက်မှာ ဘာလဲ။

သမ္မာတရားကို လူ့အဖွဲ့အစည်း အဆင့်အတန်းမှ ခွဲခန့် သတ်မှတ်သည်ဟု မက်စ်ဝါဒီတစ်ယောက်က ဆိုပါလိမ့်မည်။ လူတစ် ယောက် နေထိုင်အသက်ရှင်သော စီးပွားရေးအခြေအနေသည် သူ၏ ယုံကြည်စိတ်ချမှုကို သတ်မှတ်သည်။

၁၈၅၂ ဒီဇင်ဘာလ(၇)ရက်နေ့ ရက်စွဲဖြင့် သူ့မိတ်ဆွေက လာစု (Cluss) ထံသို့ စာရေးရာတွင် ကာလ်မတ်စ်သည် သူ၏ စားဝတ် နေရေးအခြေအနေကို ပြောပြလေသည်။ သူသည် အကျဉ်းထောင်ချ ထားသည့်ပမာ ချို့တဲ့နေသည်။ အဘယ့်ကြောင့်ဆိုသော်သူ့တွင် ဝတ်စရာ ဘောင်းဘီမရှိ၊ စီးစရာဖိနပ်မရှိ၊ သူ၏မိသားစုသည် ဆင်းရဲနွမ်းပါးခြင်း

ထဲသို့ လောက်ထိုးကျနေသည်ဟုဆိုလေသည်။ သူ့အဖြစ်ကိုတော့ ကျွန်ုပ်တို့ ကိုယ်ချင်းစာသနားမိပါသည်။ သို့သော် ဤအတိုင်းဆိုလျှင် မတ်စ်ဝါဒသည် ဘောင်းဘီမရှိ ဘီနပ်မရှိသော လူတို့၏ စိတ်နေသဘော ထားဖြစ်နေသည်။ ယနေ့အနောက်ဘက်နိုင်ငံများတွင် အနိမ့်ဆုံး လူတန်းစားများပင်လျှင် တစ်ရံထက်ပိုလျှံသော ဘောင်းဘီ၊ ဘီနပ်ရှိကြပါသည်။ သို့ဖြစ်သောကြောင့် မတ်စ်ဝါဒသည် ကျွန်ုပ်တို့နှင့်မကိုက်ညီဘူး ဆိုရပါမည်။ ကျွန်ုပ်တို့ကိုယ်တိုင် သမ္မတတရားရှိဘို့လိုအပ်ပါသည်။ မတ်စ်ဝါဒသည် သူ့ဟာသူ သမ္မတတရားဖြစ်သည်ဟု ကြေညာ၍ ထိုစကားအတွက် တရားသော အဓိပ္ပာယ်ရှင်းလင်းချက်မရှိပါ။

မတ်စ်ဝါဒသည် အောက်တန်းစားလူတို့၏ အခြေခံဩဝါဒဖြစ်သည်ဟု အဆိုရှိသော်လည်း အောက်တန်းစား တွေးခေါ်ရှင်များကို သမ္မတတရားတွင် ပါဝင်ခွင့်မပြုသည်မှာ စိတ်ဝင်စားစရာကောင်းပါသည်။ ၁၈၇၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့စွဲဖြင့် မတ်စ်သည်ဆိုရုံပဲ ထံသို့ ညစာရေးရာတွင် “အလုပ်သမားများကိုယ်တိုင် - အလုပ်ကို လက်လွတ်၍ စာပေသမားများဖြစ်လာသည့်အခါ အနှောင့်ပယောဂပါဝင်သော အတွေးအခေါ်သဘောတရားများကို မွေးထုတ်ကာ၊ နားဝေတိမ်တောင် ယောင်ချာချာအဖွဲ့များနှင့် ပူးပေါင်းလေ့ရှိသည်” ဟု စွပ်စွဲလေသည်။ အစိုးရကို အရင်းအမြစ်မှ ပြုပြင်ပြောင်းလဲလိုသော ကျောင်းသားလှုပ်ရှားမှုများလည်း သမ္မတတရားမပိုင်ဆိုင်ကြပါ။

“ရုရှားကျောင်းသားများသည် တန်ဘိုးမရှိ၊ ဈေးမရှိသော ယောင်ပေပေ၊ ယောင်တန်းတန်း တောက်တီးတောက်တဲ့ ယုတ္တိမရှိသော စကားများကို မတော်မတရားပြုနေကြသည်”ဟု မတ်စ်က ရေးသားခဲ့လေသည်။ မတ်စ်ဝါဒများအတွက် သေချာသည်မှာ တရားဝင်သော သမ္မတတရားအဓိပ္ပာယ် ရှင်းလင်းချက်တစ်ခုတည်းသာရှိသည်။ ၎င်းမှာ

“သမ္မာတရားဆိုသည်မှာ ဘောင်းဘီနှင့်ဘီနပ်မရှိသောအခါ သင်စဉ်းစား
နေသော အကြောင်းအရာဖြစ်သည်”။ ထူးဆန်းနက်နဲသော
ဆင်ခြင်တုံတရားအချို့ကြောင့် ဘောင်းဘီသည် သမ္မာတရားကို
ပိုင်ဆိုင်ရန် ရင်တုန်ဖွယ် အတားအဆီး တစ်ရပ်ဖြစ်ဟန်တူပါသည်။
ထားပါတော့။

ကျွန်ုပ်တို့၏ အတိုက်အခံများကို လောလောဆယ် ခေတ်စားနေ
သော အဓိပ္ပါယ်ရှင်းလင်းချက်တစ်ခုဖြင့် အသုံးတော်ခံကြရအောင်
သမ္မာတရားမှ စဉ်းစားဆင်ခြင်းသုံးသပ်သည့်အရာဝတ္ထု (ဧကန်ဒိဋ္ဌိ
သည် သူ၏ အကျိုးသက်ရောက်မှုဖြစ်သော ကျွန်ုပ်တို့၏ စိတ်နေသဘော
ထား တစ်သမတ်တည်းရှိခြင်းဖြစ်သည်။ မည်သို့ဆိုစေကာမူ ဤကဲ့သို့
သော တစ်သမတ်တည်းရှိခြင်းသည် သင်၏ ဧကန်အမှန်ကို မှန်ကန်စွာ
လက်ဆုပ်လက်ကိုင် ရရှိမိပြီဟု အတည်ပြုခိုင်လုံစေခြင်း မဟုတ်ပါ။
သို့မဟုတ်လျှင် သင်သည် အမှားအယွင်းတည်ရှိသည်။ မည်ကဲ့သို့
တာဝန်ခံနိုင်မည်လဲ။ ကိုးကွယ်သော ဘာသာရေးသည် မှားယွင်းသည်ဟု
သင်ခေါင်းမာဆဲဖြစ်သည်။ သို့သော် ကိုးကွယ်သော ဘာသာရေးသည်
ဧကန်အမှန်နှင့်အခြား လူ၏ စိတ်နေသဘောထားကို တစ်သမတ်တည်း
ဖြစ်စေသည်။ သို့ဖြစ်သောကြောင့် လူတစ်ယောက်သည် သူ၏ စဉ်းစား
ဆင်ခြင်းသည့်နည်းစနစ် တရားသည့်အကြောင်း အလွန်စိတ်ချနိုင်သော်
လည်း အမှားမှားအယွင်းယွင်းဖြစ်နိုင်သေးသည်။ သင်သည် ဤကဲ့သို့
သော မှောက်မှားသော အထင်အမြင် အယူအဆ၏ သားကောင်ဖြစ်နေ
လျှင် ဘယ်လိုလုပ်မည်လဲ။

ခရစ်ယာန်တစ်ဦးသည် ဘုရားမဲ့ဝါဒီ တစ်ဦးဦးဖြစ်သည်ဟု
ဆိုကြပါစို့။ ဤတွင် သူသည် ကြိုတင်စဉ်းစားဆင်ခြင်းသုံးသပ်ချက်ကို
မှားသည်ဟု အသိအမှတ်ပြုလိမ့်မည်။ သူ၏စိတ်မနောသည် မှားယွင်း

ဖို့ အလားအလာရှိရကား၊ သင်၏အတွေးအခေါ် သဘောထားကို သက်ဝင်ယုံကြည်ပါလိမ့်မည်။ သူသည် နောက်တစ်ဖန် မှားယွင်းသော ယုံကြည်ခြင်းထံသို့ မကျရောက်ဘူးဟု စိတ်ချရအောင် သူသည် မည်ကဲ့သို့ သိရှိနိုင်မည်လဲ။ သူ၏ထင်မြင်ယူဆချက်သည် ယခုအစစ်အမှန် ဧကန်ဒိဋ္ဌိနှင့် ချိတ်ဆက်နေသည်ဟု သူစိတ်ချကောင်းစိတ်ချ လိမ့်မည်။ သို့သော် ဤကဲ့သို့ သူယုံကြည်လျက်ပင် သူသည် တစ်ချိန်တည်းမှာပင် ဘာသာရေးကိုင်းရှိုင်းလျက် ရှိသေးသည်။ ဧကန်ဒိဋ္ဌိနှင့် ဧကန်ဒိဋ္ဌိအတူအလွန်တွင် သမ္မာတရားနှင့်အမှားအယွင်းဟု ခေါ်စမှတ် ပြုကြသောအရာ၏ အလွန်တွင် ဘယ်ဟာကဘယ်ဟာ ဖြစ်သည်ဟု အမိန့်အာဏာဖြင့် ပြောနိုင်မည့် အလင်းရောင် တစ်ခုရှိရမည်ဟု သင် မမြင်မိဘူးလား။ ဘာသာရေးတွင် ကျွန်ုပ်တို့ ရှိသေမြတ်နိုးသော ဤ အမြင့်မြတ်ဆုံးသော အလင်းကိုသာ အသိအမှတ်ပြုခြင်းဖြင့် ဘုရားမဲ့ ဝါဒ၏ ယုံကြည်စိတ်ချမှုပင်လျှင် တစ်သမတ်တည်းရှိနိုင်ပါသည်။ (ပုထုဇဉ်လူသားတို့၏ ထင်မြင်ယူဆချက်တွင် တစ်သမတ်တည်းရှိခြင်း ရှားပါးပါဘိခြင်း)။

အမြင့်ဆုံးသည် သင်နှင့်ဆင်ခြင်တုံ တရားစကားဖြင့် ပြောဆို သင့်သလား။ ဆင်ခြင်တုံတရားသည် မည်မျှနားလည် သဘောပေါက် နိုင်သလဲ။ ဆင်ခြင်တုံတရားသည် မည်မျှနားလည် သဘောပေါက်နိုင် မည်လဲ။ ဆင်ခြင်တုံတရားသည် ကျွန်စနစ်ကို တရားဝင်စေသည်။ မင်း ဧကရာဇ်အုပ်စိုးခြင်းကို တရားဝင်စေသည်။ အယူသီးမှုကိုပင် တရားဝင် စေသည်။ ဆင်ခြင်တုံတရားသည်ကောင်းချီးကြွေးကြော်သောအာဏာရှင် စနစ်ကိုလည်းကောင်း၊ အပြစ်မဲ့သော လူသတ္တဝါတို့ကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်သော ကမ္ဘာစစ်ကြီးများကို တရားဝင်စေလေသည်။ ရှေးခေတ်ဂရိအတွေးအခေါ်ရှင် မယ်ဒီကိုပီလီစ်က “ဆင်ခြင်တုံတရားဟု

ခေါ်ဝေါ်သမုတ်သည့်သကာလ / ဖ် ရတ္ထာန်ထက် တိရတ္ထာန်ဆန်ရန် အတွက်သာ အသုံးပြုသည်” ဟုဆိုခဲ့ဘူးပါသည်။ လူသည် အမြဲတစ်စေ အရာခပ်သိမ်းကို ဆင်ခြင်တုံတရားနှင့်ညီညွတ် အောင်လုပ်ရမည်။ ရှေ့နောက်အကြောင်းအရာ ညီညွတ်အောင် လုပ်ရပါသည်။ ဉာဏ်ကွန်၊ မြူးစဉ်းစားဆင်ခြင်အပ်ပါသည်။

နှစ်ပေါင်းနှစ်ရာလောက်တုန်းက ဂျာမနီပညာရှင် ဂေါသက “ကျွန်ုပ်တို့၏ ဂြိုဟ်သည် ကမ္ဘာစကြဝဠာ၏စိတ်သဘောထားအဆောက် အဦးဖြစ်သည်” ဟု အကြံပြုခဲ့ဘူးပါသည်။ ဉာဏ်ပဂေး၏ တစ်လူလူ တောက်နေသော လူမျိုးတစ်မျိုး၏ ဆင်ခြင်တုံတရားနှင့် သမ္မာတရားကို တော့ ပိုင်ဆိုင်ခဲ့ပါသည်။

သို့သော် မိုက်ကန်းရာရောက်ကြောင်း၊ ရှင်းလင်းစွာ ပေါ်လွင် နေပါသည်။ ကျွန်ုပ်တို့ထဲက ဉာဏ်ပညာအကောင်းဆုံးသောသူနှင့် တောင် ဆင်ခြင်တုံတရားသည် ယုတ္တိယုတ္တာမညီမျှသော လှုံ့ဆော် ချက်များ၏ ညီညွတ်မှုမျှသာဖြစ်ပါသည်။

မှန်ကန်ထိုက်သင့်သော အကျိုးဖြစ်ထွန်းစေရန် ဆင်ခြင်တုံ တရားသည် နိမ့်ကျသော အတွင်းစိတ်ခါတ်လှုပ်ရှားထကြွစေခြင်းဖြင့် မညှိုးနွမ်းစေသင့်ပါ။

ကျွန်ုပ်ကို အတိုက်အခံပြုသောသူများ၏ ဖြစ်စဉ်သည် ဤ အတိုင်းဘဲလား။

သူတို့ဆင်ခြင်သုံးသပ်ရာတွင် စိုးရိမ်ကြောက်စိတ်ပါဝင်ခြင်း ရှိပါသလား။ ကွန်မြူနစ် မဟုတ်သော တိုင်းပြည်များတွင် ဘုရားမဲ့ဝါဒ တို့သည် ဘာသာရေးသို့ ဦးတည်လှည့်တတ်ကြပါသည်။ ယခုမော်စကို သိပ္ပံပညာရှင်အဖွဲ့ဝင်တစ်ဦးသည် အကောင်းအဆိုးအားလုံးချင့်ချိန်ပြီး သည့်အခါ စတာလင်၏သမီး စဗက်လာနာ၊ ပါစတာနတ်စီညာဗာစကီ၊

ဆိုလ်လေနစ်စင်ကဲသို့ ခရစ်ယာန်ဘာသာသည် မှန်ကန်ပါသည်ဟု အဆုံး
သတ်ခဲ့သည်ဆိုကြပါစို့၏ လူတစ်ယောက်၏ ယုံကြည်စိတ်ချခြင်းသည်
အရပ်လေးမျက်နှာတစ်ခုသို့ လှည့်နိုင်ပါသည်။ ဤသို့ဆိုလျှင် မည်သည့်
အကျိုးဆက်ဖြစ်သွားမည်လဲ။ သူသည် မဆိုင်းမတွမှာပင် သိပ္ပံပညာရှင်
အဖွဲ့ဝင်အဖြစ် ရပ်စဲခြင်းခံရမည့်အပြင် သူ၏ရာထူးနှင့် စာအုပ်ရေးသား
ထုတ်ဝေခွင့်ပါ ဆုံးရှုံးမည်ဖြစ်ပါသည်။ သူ၏အဆင့်မြင့် လူနေမှုစနစ်ပါ
ဆုံးပါးသွားလိမ့်မည်။ မော်စကို သိပ္ပံပညာရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သော
ဒုတိယဗိုလ်ချုပ်ကြီးဂရီဂိုရင်ကိုသည် ဆိုဗီယက်အစိုးရအဖွဲ့နှင့် ထူးခြား
သော နိုင်ငံရေးစစ်ရေးသဘောထားကိုထုတ်ဖော်မိသည့်အတွက် စိတ္တဇ
ဆေးရုံတွင် ဝေဒနာခံစားခဲ့လေသည်။ အကျွန်ုပ်ကို အတိုက်အခံပြုသော
သူတို့ကြောက်စိတ်လုံးဝမရှိကြပေဘူးလား။ လုံးဝလွတ်လပ်သော သုတေ
သနပြုခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်မရှိဘဲလျက်၊ သင်၏ထင်မြင်ချက်၊ ယူဆ
ချက်သည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဆင်ခြင်တုံတရားသည်
မှန်ကန်သောအကျိုးကို ပေးနိုင်မည်မဟုတ်ပါ။ သင်၏ဆင်ခြင်တုံ
တရားသည် စိတ်တွင်းလှုပ်ရှားမှုတစ်ခုက တစ်ဘက်သတ် ဆုံးဖြတ်လေ
သည်။ ၎င်းမှာ ကြောက်စိတ်ဖြစ်ပါသည်။ သင်တို့ကို သီးခြားပစ်မှတ်
ထား၍ ကျွန်ုပ်ပြစ်တင်ရှုတ်ချသည်မဟုတ်ပါ။ လူတိုင်း၏ ဆင်ခြင်တုံ
တရားသည် စိတ်တွင်းလှုပ်ရှားထကြွမှုတစ်ခုမဟုတ် နောက်တစ်ခုက
တိမ်းစောင်းစေသည်။ လူတစ်ချို့အနေဖြင့် နာမည်ကျော်ကြားလို
သောဆန္ဒ သို့မဟုတ် အမြတ်အစွန်းရလိုသောဆန္ဒဖြစ်လိမ့်မည်။ ထိုကဲ့
သို့သော စိတ်လှုံ့ဆော် မှုမျိုးကို နှစ်သက်စရာမကောင်းပါ။ သို့သော်
မည်သည့်အကြောင်းအရာကြောင့် ဖြစ်စေကာမူ ဆင်ခြင်တုံတရား
တစ်ခုတည်းဖြင့်သာလျှင် မှန်ကန်သော အကျိုးဆက်ကို မပေးနိုင်
စကောင်းပါ။

သမ္မာတရားကို ချစ်ခင်ခြင်းတည်းဟူသော စိတ်ထက်သန်မှုမှ သင့်ကို အသက်သွင်းလှုပ်ရှားစေခြင်းမပြုဘဲ မည်သည့်အကြောင်းကြောင့် သင်သည် မှန်ကန်သော အကျိုးဆက်ကို ရှာဖွေသင့်သလဲ။ ထို့ကြောင့် စိတ်ထက်သန်မှုတစ်ခုသည် တန်ခိုးကြီးကာ စိတ်လှုံ့ဆော်မှု တစ်ရပ်ဖြစ်သည့်အားလျော်စွာ၊ တစ်ခါတလေ အဟန့် အတားဖြစ်သလို၊ အခြားဖြစ်ပျက်သည့်အခြင်းအရာများတွင် မှန်ကန်သောဆင်ခြင်တုံတရားအတွက် တွန်းအားဖြစ်နိုင်ပါသည်။ စိတ်ထက်သန်ခြင်းမှာ သူ့ဟာသူ အလျင်းသင့်လိုအပ်သည့်အကြောင်းပင်ဖြစ်ပါသည်။

အခြေခံဆင်ခြေအကြီးအငယ်နှင့်တကွ၊ ယူဆသဘောဆိုင်ချက် သုံးရပ်ပေါင်းဖော်ပြသည့် ဆင်ခြင်တုံနည်း (Sylloqusms) အားဖြင့် မှန်ကန်သောထင်မြင်ယူဆချက်ဖြစ်ပေါ်နိုင်သည်ဟု မည်ကဲ့သို့ သိရှိနိုင်သလဲ။ ကောင်းပြီ။ ကျွန်ုပ်တို့အာရုံဖြင့် ခံစားရုံမျှသာဖြစ်ပါသည်။ တစ်ဖန် သေးငယ်သော အမှုတွင်သာမဟုတ်ဘဲ ကြီးမားသောအမှုများတွင်လည်း ခံစားနိုင်ပါသည်။ သိပ္ပံပညာရှင်ကြီး အင်းစတီန်းက သူ၏နာမည်ကျော် အတွေးတောယူဆချက်အကြောင်းကို ပြောရာတွင် ဓါတ်ခွဲခန်းတွင် မစမ်းသပ်မှီကတည်းကပင် မှန်ကန်သည့်အကြောင်း သူခံစားသည်ဟု ဆိုပါသည်။ ဤအာရုံခံစားချက်သည် ဘာပါလိမ့်။ ဆင်ခြင်တုံတရားနှင့်မသက်ဆိုင်ပါ။ ထိုးထွင်းဉာဏ်ဖြင့် သိတတ်ခြင်းနှင့်လည်းမသက်ဆိုင်ပါ။ သို့သော် အင်းစတီန်းတစ်ယောက် အကျေနပ်ကြီးကျေနပ်လေသည်။

သက်သေသာဓကပြခြင်းသည် ပြင်ပလက္ခဏာအတွက်သာ မဟုတ်ပါ။ ကျွန်ုပ်တို့၏ စိတ်အာရုံကို တစ်ခါတလေ ဆန့်ကျင်သော အတွင်းပိုင်း သက်သေအထောက်အထားလည်းရှိပါသည်။ ဤယုံကြည်ခြင်းတည်းဟူသော အတွင်းပိုင်းယုံကြည်စိတ်ချမှုပင်လျှင် ကမ္ဘာစကြဝဠာ၏ ကြီးမားသော မှန်ကန်ကြောင်း သက်သေထင်ရှားပြသသည့် အဖြစ်

အပျက်အနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၎င်းကို အရိုအသေပြု၍ သဘာဝ၏ အခြားသောမှန်ကန်သည့်အဖြစ်အပျက်တစ်ခုနှင့်အတူ ရှင်းပြရပါမည်။

အင်းစတိန်း၏ ဆင်ခြင်တုံတရားသည် ယုတ္တိယုတ္တာညီညွတ်ခြင်း ပြင်ပကြိုတင်ထင်မြင်ချက်အပေါ်တွင် အခြေခံလေသည်။

ဘုရားမဲ့ဝါဒသည်လည်း ယုံကြည်ခြင်းအပေါ်တွင် ရပ်တည်သည်။ ၎င်းတွင်လည်း ကြိုတင်ထင်မြင်ယူဆချက်ရှိသည်။ ၎င်းသည် အာရုံခံစားမှုအပေါ်တွင် ရပ်တည်နေသောကြောင့် မတည်ရှိသောအရာကို ငြင်းဆန်ရန် အသက်ရှင်ရကျိုးနပ်ပါသည်။ အန္တိခရစ်၏ မဟာပရောဖက်ဖြစ်သော ဂျာမန်သဘာဝသတ္တပညာကျော်နီတချာက ဤအကြောင်းအရာကို ရိုးသားစွာ အသိအမှတ်ပြုလေသည်။ “ယနေ့အသိအမြင်ကို စွဲလမ်းသော ငါတို့တောင်၊ ဘုရားမဲ့သူနှင့်သဂြိုဟ်နည်းအတိုင်း ဆင်ခြင်သုံးသပ်နည်းကို ဆန့်ကျင်သူများဖြစ်ကြသော ငါတို့သည် အနှစ်ထောင်ပေါင်းများစွာတုန်းက ညှိစွန်းခဲ့သော ယုံကြည်ခြင်းမီးတောက်မီးလျှံမှ ငါတို့၏ မီးခဲကိုလည်း ယူရသေးသည်။ ထိုခရစ်ယာန်ယုံကြည်ခြင်းသည် ပလာတို၏ ယုံကြည်ခြင်းလည်းဖြစ်ခဲ့ရာ ထိုယုံကြည်ခြင်းတွင် ထာဝရဘုရားသည် သမ္မတရားဖြစ်တော်မူခဲ့သည်။ ထိုသမ္မတရားသည်ပင် လျှင် ဘုရားသခင်နှင့်သက်ဆိုင်သည်ဟူသတတ်” ဟု ရေးသားခဲ့ပါသည်။ နီတများက ဤအဆိုကြောင့် နောင်တရဝမ်းနည်းခဲ့သော်လည်း သူ့ဟာသူ ဘုရားတရား ရိုသေကိုင်းရှိုင်းသောသူအဖြစ် ထင်မြင်ထင်လျက်ရှိလေသည်။

စိတ်ကူးယဉ်ခြင်းသည် ယုံကြည်သူများ မယုံကြည်သူများ၏ ယုံကြည်စိတ်ချခြင်း၌ပါ ကြီးကြယ်သော ကဏ္ဍတွင် ပါဝင်လျှင် မည်သည့်အကြောင်းကြောင့် အမြင့်ဆုံးသည် သင့်အား စကားသင့်သလဲ။ မည်သည့်

အကြောင်းကြောင့် အမြင့်ဆုံးသည် မာန်မာနထောင်လွှားသော ဆင်ခြင်
တုံတရားဖြင့် ဤစိတ်ကူးယဉ်ချက်များအား စကားမပြောသလဲ။

လီနင်သည် သူ၏ Philosophical Copybooks စာအုပ်တွင်
ရုပ်သည် သူ့ဟာသူ စိတ်ကူးရာတွင် ရုပ်လုံးပေါ်စေသည်။ မည်သူ၏
စိတ်ကူးတွင် ရုပ်လုံးပေါ်စေသလဲ။ စိတ်ကူးယဉ်သော ပုဂ္ဂိုလ်၏ အထဲတွင်
ရုပ်လုံးပေါ်စေသည်။ ယခု ကျွန်ုပ်တို့ စိတ်ကူးသောအရာတိုင်းသည်။
ကေန်ဒီဌ၏ ရုပ်လုံးဖော်ခြင်းဖြစ်လျှင် ကျွန်ုပ်တို့၏ အတွေးအခေါ်အား
လုံးသည် အလွန်ပုဂ္ဂိုလ်ရေးဆန်၍ ၎င်းတို့ရုပ်လုံးဖော်သော သမ္မာတရား
သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရပါမည်။ ထိုသူကို ကျွန်ုပ်တို့နှင့်ရှင်းလင်းစွာ
သို့မဟုတ် ခပ်မှိန်မှိန် သို့မဟုတ် အလွဲထင်မှတ်သော နည်းလမ်းဖြင့်
သို့မဟုတ် မည်သူ့မှန်းတောင် အတိအကျ မသိရှိဘဲ ကိုင်ဖမ်းနေသည်။
သမ္မာတရားသည် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုသူမှာ သူဖြစ်ပါသည်ဟု
ယေရှုမိန့်တော်မူခဲ့ပါသည်။ ဤအကြောင်းအရာကို သုံးပွင့်ပေါင်းစပ်
တွေးတောနည်းဖြင့် ရှင်းပြရန် အားထုတ်ကြည့်ပါ။ ယေရှု၏ ခိုင်မာသော
ပြောဆိုချက်သည် မှန်ကန်သည်။ ထူးဆန်းနက်နဲသော သမ္မာတရား
ဖြစ်သည်ကို သင်သည် နောက်ဆုံးတွင် သဘောပေါက်အဆုံးသတ်ပါ
လိမ့်မည်။

သင့်တွင် ထူးဆန်းနက်နဲခြင်းဖြင့် အတွင်းစိတ်လှုပ်ရှားထကြွမှု
မရှိလျှင် သမ္မာတရားကို ထိမိနိုင်မည်မဟုတ်ပါ။

သင်၏မနောစိတ်ပြောသောအကြောင်းအရာကို သင်သည်
မည်သည့်အကြောင်းကြောင့် ယုံကြည်သလဲ။ ယုံကြည်စိတ်ချစရာမဟုတ်
ကြောင်းကို သင်သိရှိပါသည်။ သင်သည် ကြာမြင့်စွာ အိပ်ပျော်ရာမှ
နိုးရုံရှိသေးသည်။ သင်အိပ်ပျော်တုန်း သင်၏ စိတ်မနောကို အထင်နှင့်
အမြင်လွဲစေသော လောကက လှည့်ဖြားနေသည်။ နေ့ရောညပါ သင်၏

စိတ်ကူးယဉ်ထဲတွင် ရစ်ဝဲနေသည်။ သင်၏ ဉာဏ်စွမ်းကို မျက်စိမှိတ်၍ ယုံကြည်အားထားဖို့ ယုတ္တိယုတ္တာညီပါသလား။

လူသိန်းသန်းပေါင်းများစွာတို့သည် သူတို့၏ဉာဏ်စွမ်းကို အားကိုးအားထားပြု၍ ဖာရိသဘာဝကောင်နှင့်စတာလင်ကောင်တို့ကို မဟာဉာဏ်ပဂေးကြီးအဖြစ် သြဘာပေးကြလေသည်။ ဤဉာဏ်စွမ်းကပင် နောင်တွင် လူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သမားများအဖြစ် တရားစွဲခဲ့လေတော့သည်။ သင်၏ဉာဏ်စွမ်းသည် မှားတတ်သောမှန်၊ သင်တွေ့ရှိလေ့ရှိပါသည်။ ဉာဏ်စွမ်းရည်သည် သင့်ကို သမ္မာတရားပြောပြရန် ဟန်ပင်မဆောင်ဘဲ ဉာဏ်စွမ်းသည် ပြည့်တန်ဆာမကဲ့သို့ သင်နားဝင်ချီမည့်စကားများကိုသာ ပြောတတ်သည်။ ဉာဏ်စွမ်းသည် ထာဝရဘုရား မရှိဘူးဟု ဘုရားမဲ့ဝါဒအား ပြောဆိုသည်။ ဘာသာရေးသမားကိုကျတော့ စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်သည်ဟု ပြောဆိုသည်။ နိုင်ငံရေးအဖွဲ့ဝင် တစ်ဦးအား ၎င်းပါတီ၏ အစီအစဉ်အကောင်းဆုံးဖြစ်သည်ဟု ဉာဏ်စွမ်းကပြောပြသည်။

မမှားသောရှေ့နေ၊ မသေသော ဆေးသမားမရှိဟုဆိုသကဲ့သို့ ကျွန်ုပ်တို့အားလုံးသည် မဟာအမှားကြီးများ ကျူးလွန်ခဲ့ကြပါသည်။ လူသတ္တဝါ၏သမိုင်းတစ်ခုလုံးသည် အတွေးအခေါ်၏ သင်္ဂြိုင်းကုန်းကြီးဖြစ်သည်။ လူတို့သည် ထိုအတွေးအခေါ်သင်္ဂြိုင်းကုန်းကြီးသို့ ဝင်စားရန် အသင့်ပြင်ဆင်နေကြသည်။ သင်၏အတွေးအခေါ်သင်၏အထင်အမြင်သည် ကမ္ဘာမြေကြီးကို Atlas ဆိုသောနတ်ကထမ်းထားသည်ဟု သော ပေါကြောင်ကြောင် ယောင်တောင်တောင် အတွေးအခေါ် အထင်အမြင်ကဲ့သို့ ဆင်ခြင်သုံးသပ်ခြင်း မခံရဘူးဟု အာမခံပါသလား။

သူတို့၏ ဉာဏ်စွမ်းကို အားကိုးအားထားပြု၍ ၉၉%သော လူတို့သည် ယခုခေတ်လူများပင်လျှင် မတော်တဆ နိယာမတရား၏

လုံးဝခိုင်လုံခြင်း၌ ယုံကြည်သက်ဝင်ကြပါသည်။ သို့သော် ဟေဆင်ဘတ် ဆိုသူသည် သူ့အဆိုကိုထောက်ခံသောသူ အနည်းငယ်နှင့်ဤအဆိုပြု ချက်တွင် မှန်ကန်သည်ဟု ဆိုရပါမည်။ “အနုမြူဆေးအတတ်ပညာ ပဟေဠိ၏အဖြေကို အဟောင်းနှင့်မြတ်နိုးစွဲလမ်းသည့်အတွေးအခေါ် အထင်အမြင် နှစ်ရပ်စလုံးကို မနှစ်လို ငြင်းဆိုခြင်းဖြင့် အထမြောက် စေနိုင်သည်။ ဤအထဲက အရေးကြီးဆုံးမှာ သဘာဝဖြစ်စဉ်သည် မတော်တဆ အခြေခံမူတည်းဟူသော အတိအကျနိယာမတရားကို နာခံ ရမည်ဆိုသည့်အတွေးအခေါ် အထင်အမြင် ဖြစ်ပါသည်။

သင်သည် စိတ္တဇဆေးရုံကို အလည်အပတ်ရောက်ဘူးပါ သလား။ စိတ္တဇဆေးရုံနှင့်နေ့စဉ် ဘဝအတားအဆီးသည် ဘယ်မှာရှိ သလဲ။ ထိုအတားအဆီးသည် ဉာဏ်ပဂေးတစ်ယောက်၏ ဦးနှောက်ထဲ တွင် ခိုအောင်းနေသော ကာလသားရောဂါပိုးအဖြစ် သို့မဟုတ် စိတ်လှုပ် ရှားမှုကို မခံမရပ်နိုင်ဖြစ်သောကြောင့် ကယောင်ခြောက်ခြားဖြစ်သော လူကဲ့သို့တစ်ဦး၏ စိတ်အာရုံထဲတွင် အောင်းနေလိမ့်မည်။ ဘုရားမဲ့ဝါဒ လက်စွဲစာအုပ်ပြုစုရေးသားသောသူတို့သည် မည်သည့်အနုရောဂါပိုး သည် အဖျက်လုပ်ငန်းကို သူတို့ဦးနှောက်ထဲကပင် အစပြုကောင်းပြုနေ မည်ဟု သိကြပါသလား။ ခရုချက်ဗိက စတာလင်၏ အစိုးရသည် ကွန်မြူ နစ်ခေါင်းဆောင်များပင်လျှင် ကြောက်ရွံ့တုန်လှုပ်နေသည့် ငရဲဘုံနှင့် တူသည်ဟု ပြောခဲ့ဘူးပါသည်။ ဤသို့ဖြစ်လျှင် ဘုရားမဲ့ဝါဒလက်စွဲ စာအုပ်ကို ပြုစုရေးသားသောသူများပင်လျှင် ရင်တုန်ဖွယ် စိတ်ဝေဒနာ ကို ငွဲနပ်ဖြင့် ခံစားနေကြပါလိမ့်မည်။ သူတို့ကိုယ်တိုင်ကော လုံးဝ ဂဏာငြိမ်ကြသည်ဟု အာမခံရပါသလား။ ကျွန်ုပ်တို့သည်ကြွယ်ဝချမ်း သာသော ဤကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေကြသည့်ကာလတွင် အနှစ်သုံးဆယ်ကျရောက်လာသည့်လူသတ်ပွဲကြီးမှလွဲ၍ အခြားပြဿနာ

များ၏အဖြေကို မရရှိရှာသော လူမျိုးတစ်မျိုးနှင့်သာ ပတ်သက်နေသည်။ ကျွန်ုပ်တို့၏မနောစိတ်၊ ကျွန်ုပ်တို့၏ ဉာဏ်စွမ်းတစ်ခုခုတွင်တော့ အများ အယွင်းရှိနေပါမည်။ ဘုရားမဲ့ဝါဒများကော သူတို့၏ဉာဏ်စွမ်း သူတို့၏ မနောစိတ် အသိဉာဏ်ကို အားကိုးအားထားပြုရန် တရားဖြောင့်မှန် ကြောင်း ဖော်ပြနိုင်သလား။

မည်သူသည် အနည်းအကျဉ်းစိတ်နောက်သောသူ၊ အကြော အခြင်ရောဂါစွဲကပ်သောသူ၊ တစ်စုံတစ်ရာစွဲလမ်းသောသူ၊ ပရောဂခံ စားသူ၊ ဘဝင်မြင့်ရောဂါ၊ စိတ်အမျိုးမျိုး ဖောက်ပြန်တတ်သောရောဂါ၊ မှောက်မှားဖောက်ပြန်သောသူ၊ စိတ်ရှုတ်သောသူ မဖြစ်နေဘူးလား၊ ဘယ်မှာစုံလင်ပြည့်ဝသော မနောစိတ်၊ ဘယ်မှာ သာမန်ဉာဏ်ရည်ဉာဏ် စွမ်းရှိပါသနည်း။

မနောစိတ်၊ သင်သည် ဘယ်သူဘယ်ဝါလဲ။ သင်၏အသွင်အပြင် ကို ပြစမ်းပါဦး၊ သင်အားကိုးသောသူဘယ်သူလဲ။ ဧကန်အမှန်ဒိဋ္ဌိ အကြောင်းကို သင်မေးမြန်း၍ နောက်ဆုံးလျှို့ဝှက်ချက်ကို သင့်အားပြနိုင် မည်။ နောက်ဆုံးအာဏာတန်ခိုးပိုင်ရှင် မည်သူမည်ဝါလဲ ပြောပြစမ်းပါ။

အမှန်ဧကန် ဒိဋ္ဌိ၏ သမုဒ္ဒရာပင်လယ် မျက်နှာစာပေါ်တွင် သေးငယ်သော အစက်ကလေးတစ်ခုသဖွယ် ကျွန်ုပ်၏ဇီဝအသက် ပေါ်ထွန်းလာသည်။ ပင်လယ်အတွင်းပိုင်းမှ ပေါ်ထွန်းလာသည်။ တစ်ဒဂ် လေးမျှပင် လက်မှ မခွဲခွါနိုင်ပါ။ ကျွန်ုပ်၏ဇီဝအသက်သည် ပင်လယ် သမုဒ္ဒရာတွင် ပါဝင်နေကာ ပင်လယ်ရေလှိုင်း၏အကြီးအကျယ် ဖြိုဖျက် ခြင်းခံနေရပါသည်။

ကိုယ့်ကိုယ်ကို ရှင်ဘုရင်အဖြစ် သရုပ်ဆောင်၍ အမှန်ဧကန် ဒိဋ္ဌိကို စိတ်သဘောထားနိမ့်ချစွာ သူ့အပေါ် အစာစားသည်ထက် တရားစီရင်လိုသောဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သည် အမှန်

• ဧကန်ဒိဋ္ဌိမဟုတ်တော့ဘဲ အညတရသာဖြစ်ပါသည်။ ထင်ယောင်ထင်မှားခြင်း ဖြစ်လာခဲ့ပါသည်။

အမှန်ဧကန်ဒိဋ္ဌိ တစ်ခုတည်းသာ တည်ရှိပါသည်။ ၎င်းမှာ ထာဝရဘုရားဖြစ်ပါသည်။ ကိုယ်တော်သည် ဖန်ဆင်းတော်မူခဲ့ပါသည်။ သို့သော် ကိုယ်တော်ကိုယ်တိုင်၏ အထဲမှာပင် ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဇီဝအသက် ကျွန်ုပ်တို့၏ ဘဝအသက်တာ၊ ကျွန်ုပ်တို့၏ လှုပ်ရှားမှုတို့သည် ကိုယ်တော်၌သာ ဖြစ်ပါသည်။ ကိုယ်တော်သည် သူဖန်ဆင်းသမျှသော အရာခပ်သိမ်းတို့ကို လွှမ်းမိုးတော်မူပါသည်။ မရေတွက်နိုင်သော သွေးဥကလေးများအဖြစ်ဖြင့် လူတို့၏ ကိုယ်ခန္ဓာသည် ဖွဲ့စည်းခြင်းခံ၍ ဇီဝအသက်၏ လုပ်ငန်းဆောင်တာများကို ပိုင်ဆိုင်ကာ ကိုယ်ခန္ဓာတစ်ခုလုံးမျှ တည်ရှိခြင်းကို ရရှိကာ ထိုကိုယ်ခန္ဓာတစ်ခုလုံးဖွဲ့စည်းမှုထဲ၌ အသက်ရှင်သန်နေကာ ဤကဲ့သို့ ကျွန်ုပ်တို့သည် ပိုမိုမြင့်မြတ်သော အမှန်ဧကန်ဒိဋ္ဌိတွင် အားလုံးပါဝင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဆန့်ကျင်သည့်အခါ ကျွန်ုပ်တို့၏အသက်ရှင်သန်ခြင်းသည် အဓိပ္ပာယ်မရှိပါ။

ပညာရှိသောသူတို့သည် သူတို့ကို ပစ်မှတ်အဖြစ်ထားသည့် တိုင်အောင် ပြက်ရယ်ဟာသပြုခြင်းခံသည့်အခါ မည်ကဲ့သို့ လက်ခံရမည်ကို သိရှိကြပါသည်။ မည်သူ့ကိုမှ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒ မိတ်ဆွေများအား ပြက်လုံးဟာသတစ်ခု ပြောကြည့်ရအောင်။

ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ခရစ်ချက်စ်၏ပြဿနာကို ဆွေးနွေးကြသည်။ ဗရေ့နက်ဖ်နှင့်အခြားသူများက ပြောဆိုကြသည်။ “ဒီကောင်ဟာ ကမ်းကုန်အောင် မိုက်သူဖြစ်တယ်။ သူ့ကို ဖျောက်ပစ်ကြအောင်” ပွတ်ဂိုလ်နီက ကြားဝင် ဖြတ်ပြော

သည်။

“မလုပ်ကြပါနှင့်။ ဘာဖြစ်လို့လဲဆိုတော့၊ အခုကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးလို့ရတယ်လေ။ အဲဒီတော့ သူ့ဦးနှောက်ကို ဉာဏ်ပဂေး ဦးနှောက်နှင့်အစားထိုးကြရအောင်။ အခြားသူများ သဘောတူကြသည်။ ခွဲစိတ်ကုသဆရာဝန် တစ်ဦးကိုခေါ်သည်။ ခွဲစိတ်ကုသမှုကို အောင်မြင်စွာ အထမြောက်ခဲ့ပါသည်။ သို့သော် သူတို့မျှော်မှန်းထားသည့်အတိုင်း ခရစ်ချက်ဖ်၏ ဦးနှောက်ဖြစ် မလာပါ။ ငြင်းဆန်ခြင်း၏ သဘောသဘာဝဖြစ် စဉ်ကို သူတို့ သတိမထားမိကြပါ။ ဉာဏ်ပဂေး၏ ဦးနှောက်သည် ခရစ်ချက်ဖ် ကို ငြင်းဆန်သည်။”

ဟာသအဖြစ် သဘောထားပါ။ သို့သော် ထွန်းလင်းခြင်း ခံသော မနောစိတ်၊ ဖန်ဆင်းရှင်၊ ထွန်းလင်းစေသော မနောစိတ် ဉာဏ်စွမ်းသည် ဖန်ဆင်းရှင်နှင့်ညီညွတ်သည့်အခါ ဘုရားမဲ့ဝါဒ၏အခြေခံယုံကြည်ချက်၊အခြေခံဩဝါဒကို ငြင်းဆန်သည်။

ဘုရားမဲ့ဝါဒီတစ်ယောက်အဖြစ်၏ အခက်အခဲ

ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒီမိတ်ဆွေများနှင့် ရင်ဆိုင်သည့် သဘောဖြင့် လက်လှမ်းမီနိုင်သမျှ အသုံးတော်ခံခဲ့ပါပြီ။

ဘုရားမဲ့ဝါဒသည် မှားယွင်းသော ဘာသာရေးမှ ဝိညာဉ်ရေး သမ္မာတရားသို့ ကူးပြောင်းသောလမ်းဖြစ်ပါသည်။ ခေတ်တစ်ခေတ်က ဘုရားမဲ့ဝါဒသည် ယေဘုယျအားဖြင့် လွန်ခဲ့သောခေတ်က သူတော်ကောင်းယောင်ဆောင်သော ဘာသာရေး၏အယူသီးမှုမှ အကျိုးဆက်ဖြစ်ပါသည်။ သို့သော် ဤဖြစ်စဉ်သည် တစ်ဖက်ကူးပြောင်းသော

လမ်းဖြစ်လာသည်။ ကူးပြောင်းသောလမ်း၌ မရပ်မနေရပါ။

သူတို့ကိုယ်ကို ဘုရားမဲ့ဝါဒီဟု ခေါ်ဝေါ်သမုတ်ကြသူအားလုံးသည် တစ်ကယ့်တကယ်တွင် အားလုံးမဟုတ်ကြသည်ကို ကျွန်ုပ်တို့ သိရှိပါသည်။ ဆယ်ရှစ်ရာစုနှစ်တုန်းက ဘုရားမဲ့ရထားဘူတပညာရှင် တစ်ဦးဖြစ်ခဲ့သော မြို့စားဟောဘတ်သည် ထာဝရဘုရားကို သူ၏ကိုယ်ပိုင်ရန်သူဟု ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။ သူ့အတွက် သဘာဝမှလွဲ၍ အခြားမည်သည့်အရာမျှ မတည်ရှိပါ။ သဘာဝသည် သူ၏အဆိုအရ အရာရာကို ဖန်ဆင်းသည်။ သဘာဝပင်လျှင် ဖန်ဆင်းခြင်းမဟုတ်။ သို့သော် ဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်စေသောအကြောင်းအရာမှာ သဘာဝသည် ဖန်ဆင်းခြင်းမဟုတ်ဟူသော အချက်ပင်ဖြစ်ပါသည်။ သဘာဝသည် အစမရှိ၊ အဆုံးမရှိ၊ နိစ္စထာဝရဖြစ်သည်။ တစ်ဖန် ဘုရားသခင်၏အကြောင်း ကျွန်ုပ်တို့ယုံကြည်ချက် သဘာဝတွင် နိယာမ တရားများရှိသည်။ နေသားတကျရှိသည်။ အကြံအစည်ရှိသည်။ နာမ် ဝိညာဉ်ရှိသည်။ ဟောလ်ဘတ် နားလည်သဘောပေါက်သော သဘာဝ အကြောင်းကို သင်ဖတ်လေလေ၊ သူ့ဆန့်ကျင်နေသော ထာဝရဘုရား နေရာတွင် သဘာဝဟူသောစကားကိုသာ အသုံးပြုနေသည့်သဘောကို သင်ပို၍တွေ့ရှိရပါမည်။ ဤအကြောင်းအရာသည် စစ်မှန်သော ဘုရားမဲ့ဝါဒမဟုတ်ပါ။

လူ့အမြောက်အများအတွက် ဘုရားမဲ့ဝါဒသည် မအောင်မြင်သော ဘာသာရေးကို ရှာဖွေရာမှ စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို အကွယ်အကာပြုခြင်းသာဖြစ်ပါသည်။ သူတို့၏ဘုရားမဲ့ဝါဒသည် ဘုရားတရားကြည်ညိုခြင်းကို နှိပ်ကွပ်ခြင်းဖြစ်ရာ၊ သူတို့နှင့်မည်ကဲ့သို့ ဆက်ဆံပြောဆိုရမည်ကို မသိရှိခဲ့သည်မှာ ကျွန်ုပ်တို့၏အပြစ်ဖြစ်ပါသည်။ ခရစ်ယာန်တို့သည် မယုံကြည်သူများနှင့်ဆက်ဆံသည့်အခါ ခရစ်

ယာန်ဝေါဟာရများကို ရှောင်သင့်ပါသည်။ ဆေးဆရာဝန်တို့သည် သူတို့ အချင်းချင်းဆက်ဆံရာတွင် သူတို့ဆေးလောကဝေါဟာရများကို အသုံးပြုကြသော်လည်း လိမ္မာသောသမားတော်ကြီးသည် လူနာနှင့်ဆက်ဆံရာတွင် လူနာနားလည်သောစကားကို အသုံးပြုပါသည်။ ဘာသာရေးဆရာအားလုံးသည် သို့မဟုတ် ခရစ်ယာန်အားလုံးသည် သမ္မာကျမ်းစာစကား၌မကျင်လည်သောသူများ နားလည်ယုံကြည်နိုင်လောက်အောင် မည်ကဲ့သို့ ဖန်တီးရမည်ကို မသိရှိကြပါ။ ဤအကြောင်းကြောင့် မယုံကြည်သူအမြောက်အများသည် ခရစ်ယာန်ဘာသာမှ ခပ်ခါခါခွါနေကြသည်။

သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် နားလည်မှုရှိသင့်သည်။ ဘုရားမဲ့ဝါဒတစ်ယောက် ထမ်းသောဝန်များအတွက် ကျွန်ုပ်တို့လည်း ကိုယ်ချင်းစာပါသည်။ ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်ရန် အရေးသည် ဘာသာရေးကိုင်းရှိုင်းရန် အရေးထက်သာ၍ ခက်ခဲမည်မှာ သေချာပါသည်။ ဘုရားမဲ့ဝါဒီတို့တွင် တင်းမာပြင်းထန်လှသော ယုံကြည်ချက်တစ်ခုရှိကြပါသည်။ အထောက်အထားမရှိဘဲ ယုံကြည်သည်ဟု ကျွန်ုပ်တို့ကို ပြစ်တင်ရှုတ်ချကြသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအထောက်အထားသက်သေသာခမကများကို ဤစာအုပ်ထဲတွင် တင်ဆက်ပါမည်။ သို့သော် မည်သူသည် ဘုရားမဲ့ဝါဒ၏အံ့ဖွယ်လိလိ အခြေခံအယူဝါဒများကို မှန်ကန်ကြောင်း သက်သေထူပြနိုင်မည်လဲ။

ဘုရားမဲ့ဝါဒ၏ ပထမအခြေခံအယူဝါဒ “နိစ္စထာဝရမှစ၍ အဆက်မပြတ်၊ လှုပ်ရှားနေသော ရုပ်ဒြပ်ရှိကာ၊ ၎င်းလှုပ်ရှားနေသော ရုပ်ဒြပ်သည်ဒီဝအသက်ကို ဖန်ဆင်းသည်။”

ဘုရားမဲ့ဝါဒီများသည် ဤအကြောင်းကို မည်ကဲ့သို့က သိရှိကြသလဲ။ နာမည်ကျော် နက္ခတ်တာရာဝိဇ္ဇာပေလီက အထက်ပါအဆိုကို ဆန့်ကျင်သော သက်သေသာခမကို ထောက်ခံဖော်ပြလေသည်။

ဘသာဝ၏ ကမ္ဘာစကြဝဠာဟူသော စာအုပ်တွင် သူက ဤကဲ့သို့ ရေးသားသည်။

“ဖန်ဆင်းခြင်းအငြင်းပွားမှုကို ရှောင်ရှားရန် ကမ္ဘာစကြဝဠာ၏ ရုပ်ဝတ္ထုပစ္စည်းပစ္စယအားလုံးသည် အကန့်အသတ်မရှိ အဆုံးမရှိ နိစ္စထာဝရ အိုမင်းဟောင်းနွမ်းရန် လိုအပ်ပါသည်။ ဤသို့ဆိုသော် ဤအကြောင်းအရာသည် လက်တွေ့ကျသော ယုတ္တိယုတ္တာညီညွတ်ဘို့ မဖြစ်နိုင်ပါ။ ဤကဲ့သို့ဖြစ်ခဲ့လျှင် ကမ္ဘာစကြဝဠာတိုင် ဟိုက်ဒရိုဂျင်အာပေါ့ဓါတ်လက်ကျန် ရှိတော့မည်မဟုတ်ပါ။ ကြယ်တာရာများ၏ အတွင်းပိုင်းအကြောင်းကို ကျွန်ုပ်ပြောပြသည့်အခါ ကျွန်ုပ်စဉ်းစားရင်း သရုပ်ပြပါသည်။ ဟိုက်ဒရိုဂျင်အာပေါ့ဓါတ်သည် ကမ္ဘာစကြဝဠာတစ်လျှောက် တွင် မီးမကူးနိုင်သည့် ဟီလီရမ်ဓါတ်ငွေ့သို့ တစ်ဖြည်းဖြည်းပြောင်းလဲနေပြီး ဤပြောင်းလဲခြင်းသည် တစ်လမ်းတည်းဖြစ်စဉ် အဆင့်ဆင့်ဖြစ်သည်။ ဆိုလိုသည်မှာ ဟိုက်ဒရိုဂျင်အာပေါ့ဓါတ်သည် အခြားအခြေခံဓါတ်များ ပြိုပျက်ခြင်းဖြင့် နှစ်သက်သလောက် များပြားသော ဟိုက်ဒရိုဂျင်ဓါတ်ကို ထုတ်လုပ်နိုင်မည်မဟုတ်ပါ။ ဤသို့ဖြစ်လျက်နှင့် မည်သည့်အကြောင်းကြောင့် ကမ္ဘာစကြဝဠာတစ်ခုလုံးသည် ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ဖြင့် ပြည့်လှ နီးပါးဖြစ်သလဲ။ ရုပ်ဒြပ်သည် အကန့်အသတ်အဆုံးမရှိ အိုမင်းဟောင်းနွမ်းတတ်လျှင် ဤအတိုင်းဖြစ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ သဘောပေါက်သောအကြောင်းအရာမှာ ကမ္ဘာစကြဝဠာသည် မပြောင်းမလဲ တည်ရှိနေသည့်အတိုင်း ဖန်ဆင်းခြင်းဆိုင်ရာ အငြင်းပွားမှုသည် လွယ်လွယ်ကလေးနှင့်ရှောင်တိမ်း၍ မရနိုင်ပါ။”

နောက်တစ်ခု ကျွန်ုပ်တို့ သိရှိသောအကြောင်းအရာမှာ အပူဒါဏ်အားနှင့်စက်ယန္တရား လှည့်ပတ်ပုံ၏ ဒုတိယနိယာမတရားအရ ကမ္ဘာစကြဝဠာတွင် မျက်စိဖြင့် အကဲခတ်နိုင်သော ရုပ်ဝတ္ထုများ အဆင့်

ဆင့် ဖြစ်ပွားပုံတွင် စွမ်းအင်တစ်ချို့သည် လျှော့ပါးလာမည်ဖြစ်သည်။ ကမ္ဘာစကြဝဠာသည် ကုန်ခမ်းဖို့ဝေးလေလေ သူ့တွင် အစတစ်ခုခုတော့ ရှိကိုရှိရပါမည်။

သမ္မာကျမ်းစာသည် သိပ္ပံပညာအကြောင်းကို ဤကဲ့သို့ အဆိုပြုသည်။ “ဗျက်စိဖြင့် မြင်နိုင်သောအရာတို့သည် လောကီနှင့်သာ သက်ဆိုင်သည်။”

ဘုရားမဲ့ဝါဒီတို့သည် ဤကျမ်းစာ၏အဆိုကို ဆန့်ကျင်ရန် ဘာ အထောက်အထားများရှိသလဲ။ ရုပ်ဒြပ်သည် အမြဲတည်ရှိနေသည်ဟု မည်သည့်အရာက သူတို့ကို ယုံကြည်စေသလဲ။ ရုပ်ဒြပ်တို့သည် အမြဲ လှုပ်ရှားနေသည်ဟု သူတို့မှာ ဘာအထောက်အထားရှိကြသလဲ။ သို့သော်ငြားလည်း သင်တို့သည် ထိုအကြောင်းကို ယုံကြည်ကြသည်ဖြစ် ရာ၊ ယုံကြည်ရန်မှာ အလွန်ခက်ခဲပါသည်။ ထာဝရဘုရားမရှိဘူးဟု ယုံကြည်ရန်ခက်ခဲသည်။ ချစ်ခင်ကြင်နာသော ဖခင်မရှိ၊ အရာခပ်သိမ်း တို့၌ အကြံအစည်မရှိ၊ ရည်ရွယ်ချက်မရှိ၊ မကြာမီ ကုန်ဆုံးမည်၊ ကျွန်ုပ် တို့အသက်ကာအတွက် မျှော်လင့်ချက်မရှိဟု ယုံကြည်ရန် ခက်ခဲပါသည်။

အရာဝတ္ထုတိုင်းသည် အခြေခံဓါတ်မှုန်များ မတော်တဆစုစည်း ရာမှ ဖြစ်ပေါ်လာသလား။ ကွန်မြူနစ်စာရေးဆရာ အေနာတိုလီဖရန်းဆို သူက အမှတ်တမဲ့ ကံအားလျော်စွာ ကြံကြိုက်၍ ဖြစ်သည်ဟူသော ကံကြမ္မာသည် အရိပ်အခြည်မပြလိုသည့်အခါ ထာဝရဘုရား၏ နာမည် အတု ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ရေးသားခဲ့လေသည်။

သို့ဖြစ်သောကြောင့် လူတို့သည် အကြပ်အတည်း အကြီး အကျယ် သို့မဟုတ် အကြီးအကျယ် အန္တရာယ်ရင်ဆိုင်သည့်အခါ ဘုရား မဲ့ဝါဒများမဟုတ်ကြပါ။ အလင်းတူချစ်ခြင်းမေတ္တာ၌ အဝင်စိုက်သည့် အခါ သို့မဟုတ် အလှအပကို အာရုံစူးစိုက်သည့်အခါ ဘုရားမဲ့ဝါဒများ

မဟုတ်ကြပါ။ အိပ်ရာပေါ်တွင် သေခြင်းတရားကို ရင်ဆိုင်သော ဘုရားမဲ့
တရားမဲ့လျက်နေကြသော ဘုရားမဲ့ဝါဒီဟူ၍လည်း ရှားပါးပါသည်။
တစ်ချို့တစ်လေတော့ အသက်ထွက်သွားသည့်အထိ ဘုရားမဲ့ဝါဒီအဖြစ်
ကို သရုပ်ဆောင်သွားသည်မှာ မှန်ကန်ပါသည်။ သူတို့သည် သေခါနီး
အထိ သူတို့ကို ဖိစီးနေသော သံသယစိတ်ကို နှုတ်ဖြင့်ဝန်ခံရန် ဝန်လေး
ကြသည်။ သို့သော် ကျွမ်းကျင်သောဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် တစ်ဦး
သည် ထိုကဲ့သို့သော ဘုရားမဲ့ဝါဒီ၏ခုတင်အနီးတွင် ရှိနေလျှင် ထိုသူ
ပြောင်းလဲရန် အောင်မြင်လေ့ရှိပါသည်။

သူ၏ဘဝအသက်တာတွင် အရေးကြီးတစ်ခုခု ဖြစ်ပေါ်လာလျှင်
လည်း ဘုရားမဲ့ဝါဒ၏ စိတ်ချယုံကြည်မှုကို တုန်လှုပ်စေပါသည်။ ရုရှား
တော်လှန်ရေးသည် အကြီးဆုံးအန္တရာယ်နှင့် ရင်ဆိုင်သောအချိန်၊ ဝိတာ
စဘတ်မြို့တော်ကို ကွန်မြူနစ်ဆန့်ကျင်သောသူ ဗိုလ်ချုပ်ကြီးကောနီ
လော့ခ်၏ တပ်ကြီးမှ ပတ်လည်ဝိုင်းနေသောအချိန်တွင် လီနင်သည်
မိန့်ခွန်းပြောကြားရာတွင် "Dai Boje" ဟု မကြာခဏ အော်လေသည်။
အဓိပ္ပါယ်မှာ ကယ်တော်မူပါ ဘုရားဖြစ်ပါသည်။ ရုရှားဘာသာစကား
အများသုံးစကားဖြစ်သည်ဟု ငြင်းဆိုခြင်း ခံကောင်းခံပါလိမ့်မည်။
သို့သော် လီနင် ဤအရေးအခင်းကာလတွင်မှ လွဲ၍ ဘယ်သောအခါမှ
အသုံးမပြုတော့ပါ။

လူသုံးယောက်သည် နာဇီအား စစ်ပွဲဆင်နွှဲလေသည်။ ၎င်းတို့
မှာ ချာချီလ်၊ ရိုစဗဲလ်တ်နှင့်စတာလင်တို့ဖြစ်ကြပါသည်။ ပထမနှစ်ဦး
သည် ခရစ်ယာန်များဖြစ်ကြပါသည်။ ချာချီလ်သည် ဤစစ်ပွဲအကြောင်း
သူ့သတိရသမျှ စာအုပ်ခြောက်တွဲ ပြုစုရေးသားခဲ့ပါသည်။ ဘုရားသခင်၏
နာမတော်သည် ထိုယုံကြည်သူ နှစ်ဦး၏ နှုတ်ဖျားမှ တစ်ကြိမ်တစ်ခါမျှ
မထွက်ဘူးခဲ့ပါ။ ဘုရားကို တသောသူမှာ ထာဝရဘုရားမယုံကြည်သော

စတာလင်သာဖြစ်ပါသည်။ စတာလင်က မြောက်အာဖရိက စစ်ဆင်ရေး အား ဘုရားသခင်မှ အောင်ပွဲပေးပါစေဟူ၍လည်းကောင်း၊ အတိတ်သည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်ဟူ၍လည်းကောင်း၊ စတာလင် မြွက်လေ့ရှိသည်။

မော်စီတုံးသည် အလွန်ကြောက်စရာကောင်းသော ဘုရားမဲ့ဝါဒီ မှ တစ်ဦးဖြစ်ပါသည်။ သို့သော် ၁၉၃၆ ခုနှစ်တွင် ကွန်မြူနစ်ပါတီဗဟို ကော်မတီအဖွဲ့ဝင် တစ်ဦးအနေဖြင့် အပြင်းဖျားသဖြင့် ရေနစ်ခြင်း မင်္ဂလာခံယူရန် တောင်းခံရာ မယ်သီလတစ်ဦး၏လက်မှ ရေနစ်ခြင်း မင်္ဂလာ ခံယူခဲ့ပါသည်။ သူ၏ဇနီးကို ချန်ကိုင်ချက်စစ်တပ်က ပစ်သတ် သောအခါ မော်စီတုံးသည် “သေခြင်းကင်းသူများ” ဟူသော ဘာသာရေး ဆန်သည့် ကဗျာလင်္ကာတစ်ပုဒ်ကို ဖွဲ့ဆိုလေသည်။ ၁၉၅၁ခုနှစ် အမေရိ ကန်သတင်းစာဆရာ မစ္စတာစနိုးနှင့်တွေ့ဆုံရာတွင် မော်က “မကြာမီ ဘုရားသခင်ရှေ့တော်မှာ မျက်နှာပြရတော့မယ်” ဟုဆိုလေသတတ်။

ယခုအခါ ဤကဲ့သို့သော ဖြစ်စဉ်များသည် အလွန်မှတ်သား လောက်ပါသည်။ သင်သည် လမ်းတံတားတည်ဆောက်သော အင်ဂျင်နီ ယာဖြစ်လျှင် ကြောင်တစ်ကောင်သည် ထိုတံတားပေါ်တွင် ဖြတ်ကျော် သွားသည်ဟူသော အကြောင်းအရာသည် ထိုတံတားကောင်းမွန်သည်ဟု သက်သေအထောက်အထားမဟုတ်ပါ။ ဘုရားမဲ့ဝါဒအခြေခံယုံကြည်ချက် သည် မိုယီးလေဝသကောင်းသည်ဟု ဆုံးမသွန်သင်ရုံဖြင့် အကျိုးဖြစ် ထွန်းသည်ဟု မဆင်ခြင်မသုံးသပ်နိုင်ပါ။

အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ဥက္ကဋ္ဌ ဇီနိုဗျက်ဆိုသူသည် စတာလင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ပါသည်။ ဇီနိုဗျက်၏နောက်ဆုံး စကားမှာ “နားထောင်၊ ဣသရေလလူမျိုး ငါတို့၏ဘုရားသခင်သာလျှင် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူပါသည်။ ” ဆိုပီယက်ပြည်ထဲရေး

ဝန်ကြီးဌာန အိုင်အာဂိုဒါဆိုသူလည်း စတာလင်၏လက်ချက်ဖြင့် သေဆုံးခဲ့ရှာပါသည်။ သူ၏အဆို“ ဘုရားတစ်ဆူဆူတော့ရှိလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ငါ့အပြစ်ဒုစရိုက်များက ငါ့ကိုမှီနေပြီ” ဆိုဗိယက်ပြည်ထောင်စုကြီးရှိ ဘုရားမဲ့အသင်းကြီး၏ဥက္ကဋ္ဌဖြစ်သော အိုင်အာဂိုစလပ်စကီက သေခါနီး သူ့အိပ်ရာပေါ်ကနေ စတာလင်ကို စေခိုင်းသည်။ “ငါ့စာအုပ်အားလုံး မီးရှို့ပြီးကြည့်၊ သူသည် မှာရှိနေတယ်။ ငါ့ကို သူစောင့်နေတယ်။ ငါ့စာအုပ်အားလုံး မီးရှို့ပစ်ပါ။”

ပါတီအတွင်း သန့်ရှင်းရေးပြုလုပ်ရာတွင် သူတို့၏ ရဲဘော်ရဲဘက်များကိုပင် ထောင်ချခဲ့သော ကွန်မြူနစ်ပါတီဝင်များနှင့် ကွန်မြူနစ်အကျဉ်းထောင်ထဲတွင် အတူတူထိုင်၍ ကျွန်ုပ်အကြောင်း ကိုယ်တိုင် သက်သေခံခဲ့သည်မှာ အကြိမ်ကြိမ်အထပ်ထပ် ဖြစ်ပါသည်။

ကျွန်ုပ်၏ ဘုရားမဲ့ဝါဒီမိတ်ဆွေများအား ဤအကြောင်းအရာများကို ဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကံတွန်းအားပေးပါသည်။

ယခုတစ်ဖန် သူတို့၏လက်စွဲစာအုပ်ကို ပို၍နီးကပ်စွာ လေ့လာခွဲခြမ်းစိတ်ဖြာရင်း၊ သူတို့၏အတွေးအခေါ်ထင်မြင်ယူဆချက်များကို ရှင်းလင်းစွာ စာအုပ်အဖြစ် ရေးသားသည့်အတွက် ဆိုဗိယက်ပြည်ထောင်စု ကွန်မြူနစ်များအား ကျေးဇူးဥပကာရတင်ရသည့်အကြောင်းကို ရှေးဦးစွာ ဖော်ပြပါရစေ။ သူတို့ထံမှ လေ့လာသိရှိရသည့်အကြောင်းအရာကို မည်သူမဆို ကွန်မြူနစ်ပါတီဝင်တိုင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ ရန်သူဖြစ်ရန် မျှော်မှန်းထားခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အရင်းရှင်အုပ်စိုးသောနိုင်ငံများတွင် ကွန်မြူနစ်များသည် ခရစ်ယာန်ညီအစ်ကိုများနှင့် အပြန်အလှန် ဆွေးနွေးဖို့တောင်းဆိုတတ်ကြပါသည်။ ဤကဲ့သို့ ဖြစ်စေကာမူ ဤအပြုအမူမှာ ပရိယာယ်သာဖြစ်နေသည်မှာ သေချာပါသည်။ ခရစ်ယာန်ဘာသာအပေါ် ကွန်မြူနစ်ဝါဒ၏စစ်မှန်သော စိတ်

သဘောထားကို ဘုရားမဲ့ဝါဒလက်စွဲစာအုပ်တွင် ဖော်ပြထားပါသည်။
ရန်ငြိုးခြင်းသက်သက်သာဖြစ်ပါသည်။

ဘာသာရေး၏အဓိပ္ပါယ်ရှင်းလင်းချက်

ဘုရားမဲ့ ဝါဒီလက်စွဲစာအုပ်သည် ရထားဘူတပညာရှင်များ
ပေးထားသော “ဘာသာရေး” စကားလုံး၏အဓိပ္ပါယ်ဖော်ပြချက်အမျိုး
မျိုးကို ခွဲခြမ်းစိတ်ဖြာစိစစ်ခြင်းဖြင့် အစပြုလေသည်။

သို့သော် ဘာသာရေးသည် နတ်ဘုရားများအပေါ် မှန်ကန်
သော ကျင့်ဆောင်ပြုမူပုံဖြစ်သည်ဟု အဆိုပြုသည့်ပလာတိုကိုလည်း
ကောင်း၊ ဘာသာရေးသည် ဘုရားမဲ့ဝါဒနှင့်နိမိတ်နမာစွဲလမ်းခြင်း၏
အလယ်အလတ်ဖြစ်သည်ဟု အဆိုပြုသော ပလူသတ်ချ်ကိုလည်းကောင်း၊
ဖော်ပြခြင်းမပြုပါ။

ထိုစာအုပ်သည် နောက်ပေါ်အတွေးအခေါ်များဖြင့် အစပြုပြီး
ပြောရမှာ အားနာစရာကောင်းသည့်တိုင်အောင် အမှားမှားအယွင်းယွင်း
နှင့်အစပြုလေသည်။ ကိုးကားချက်များ တစ်ခုမှ မမှန်ကန်ပါ။

ကာလိုင်ဆိုသူက ဤကဲ့သို့ရေးသားခဲ့ပါသည်။ မုသာစကားကို
ခြေဖနှောင့်ဖြင့် နင်းပစ်၍ တွေ့တဲ့နေရာမှာ ငြိမ်းသတ်ရမယ်။ မဟုတ်
မမှန်သော စကားဟာ ပိုးမွှားများပမာ ငါ့ပတ်လည်မှာ ပျံဝဲနေကြမှန်း
မသင်္ကာရင် ငါ့ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးငါးဖျန်းပစ်မှာဘဲ။

စာအုပ်ရေးသားသော သူတို့သည် သူတို့ကိုယ်တိုင် ယဇ်ပုရော
ဟိတ်များအဖြစ် သဘောထားသင့်သည်ဟု ပလာတိုက ဆုံးမသွန်သင်ခဲ့
ပါသည်။ မဟုတ်မမှန်သောစကားကို အသုံးပြုခြင်း ဒုစရိုက်သည်
အမှန်တရားအဖြစ် ပြောင်းလဲတတ်သော မုသာဌိသာ မပါဝင်ဘဲ၊ ဤကဲ့

သို့ မဟုတ်မမှန် စာအုပ်များကြောင့် လူတို့သည် အခြားစာအုပ်များ၌ အယုံအကြည်ကင်းတတ်သည့်အကြောင်းလည်း ပါဝင်လေသည်။

တစ်ခါတုန်းက ကုလားအုပ် တစ်ကောင်ကို စီး၍ သဲကန္တာရကို ဖြတ်သန်းကာ ခရီးသွားနေသော ဘီဒွန်းလူမျိုးတစ်ယောက်၏အကြောင်းကို ကျွန်ုပ်ကြားဘူးပါသည်။ လူတစ်ယောက်သည် သူ့ကို ရပ်တန့်စေ၍ တောင်းပန်သည်။ ကျေးဇူးပြုပြီး ခင်ဗျားနောက်မှာ ထိုင်ခွင့်ပြုပါလား။ ကျွန်ုပ်သွားစရာခရီးအဝေးကြီး ကျန်သေးတယ်။ ကုလားအုပ်ပိုင်ရှင်သည် ထိုလူစိမ်း၏တောင်းပန်ချက်ကို လိုက်လျောကာ သူ့နောက်တွင် ထိုင်ခွင့်ပြုလေသည်။ ခရီးသွားရင်း ဝေးသည်ထက်ဝေး၍ ခရီးပေါက်သောအခါ ထိုလူစိမ်းသည် ကုလားအုပ်ပိုင်ရှင်ကို ပြန်းကနဲ တွန်းချ၍ ကုလားအုပ်ဖြင့် ထွက်ပြေးသွားလေသည်။ ဤတွင် ကုလားအုပ်ပိုင်ရှင်၏ အော်ပြောပုံမှာ “ငါ့ကုလားအုပ်ကို ခိုးပြေးလို့ ငါစိတ်မဆိုးပါဘူး။ ငါ့မှာ ကုလားအုပ်အများကြီးရှိသေးတယ်။ ငါဝမ်းနည်းဒါကတော့ နောက်နောင်လမ်းခရီးမှာ မင်းလိုအကူအညီတောင်းဒါမျိုးကို ပေးဘို့ ပိုမိုခက်ခဲစေတယ်။”

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် သမ္မာတရားအကြောင်းကို လည်းကောင်း၊ ယုံကြည်စိတ်ချခြင်းကိုလည်းကောင်း၊ ဂရုစိုက်ခြင်းမရှိပါ။

ဆိုဗီယက်ပြည်ထောင်စုတွင် သတ္တဗေဒနည်း ဆွေးနွေးဆင်ခြင်သုံးသပ်သော ရုပ်ဝါဒ၏ အတွေးအခေါ်ရှင်အုပ်စုတွင် မပါသော ရထာဘူတပညာရှင်များ၏ စာအုပ်သည် မာတိကာထဲတွင် ပါဝင်လေသည်။ သာမန်စာဖတ်သောသူသည် ၎င်းစာအုပ်များကို တော်တော်နှင့် မတွေ့နိုင်ကြပါ။ (ကျွန်ုပ်အပေါ်စွပ်စွဲချက်တစ်ခုနှင့်အကျဉ်းထောင်ထဲ ရောက်စေသောအကြောင်းမှာ ထိုစာအုပ်မျိုးကို ကျွန်ုပ်ရယူ၍ တရားမဝင် ဖြန့်ဝေသည်ဟုဆိုပါသည်။)။ ယင်းကဲ့သို့ စာအုပ်ပြုစုရေးသားသော

သူတစ်ယောက်သည် သူ၏အခွင့်အာဏာများကို မှားယွင်းစွာ ကိုးကားလျှင် မှားယွင်းစွာ လမ်းညွှန်ခြင်းခံသောစာဖတ်သူသည် သမ္မာတရားသို့ ပြန်လှည့်ရန် လမ်းကြောင်းမရှိတော့ပါ။

ဘာသာရေးသည် ကိုယ်ကျင့်တရားတာဝန် သိတတ်သော သူ၏ ပိုင်းခြားနားလည်ခြင်းဖြစ်သည်ဟု ဧမာနွေလကန့်က ရေးသားခဲ့သည်ဟု ကျွန်ုပ်တို့၏ အတိုက်အခံများက ကိုးကားကြပါသည်။ ရထားဘူတပညာရှင် ဧမာနွေလကန့်၏စကားကို အတိအကျ ကိုးကားလျှင် အောက်ပါအတိုင်း ဖြစ်ပါသည်။

“ဘာသာရေးသည် ဘုရားသခင်ကို တရားဥပဒေပြုသော မှူးမတ်အဖြစ် ရည်ညွှန်းသော အကျင့်အကြံအပြုအမူများ ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို ဘုရားသခင်၏ပညတ်တရားများ အဖြစ် ရှုမြင်ခြင်းကို အသိအမှတ်ပြုခြင်းဖြစ်သည်။

ဘာသာရေးသည် လူတို့အချင်းချင်းဆက်စပ်ခြင်းအဖြစ် လုပ်ဖာယားဘတ်က အဓိပ္ပါယ်ရှင်းလင်းသည်ဟု ကျွန်ုပ်အတိုက်အခံများက ဆိုကြပါသည်။ ဤအဆိုလည်း မှားသည်။ ခရစ်ယာန်ဘာသာ၏ အနှစ်သာရ ခေါင်းစဉ်ဖြင့် ဖာယားဘတ်ရေးသားခဲ့သော စာအုပ်တွင် ဘာသာရေးသည် ပုထုဇဉ်လူသား မနောစိတ်ထဲတွင် အိပ်မက်မက်ခြင်း ဖြစ်သည်ဟူသတတ်။

ဘုရားမဲ့ဝါဒီစာအုပ်ရေးသားသောသူများပေးသော အဓိပ္ပါယ်ဖော်ပြချက်များပင် မှားယွင်းကြပါသည်။ ဘာသာရေးသည် ဝိရောဓိများ၏ စီစဉ်ဖွဲ့စည်းမှုတစ်ရပ်ဖြစ်သည်ဟု ဆာလာမွန်၊ ရီနတ်ချ သွန်သင် ခဲ့သည်ဟု အဆိုရှိသည်။ သူ၏စာအုပ် Orpheus ထဲတွင် သူရေးသားသော စာသားအမှန်ကို တွေ့နိုင်ပါသည်။ သူ၏ ရေးသားချက်အမှန်မှာ ဘာသာရေးဆိုသည်မှာ လူ၏အထူးအရည်အချင်းများကို တရားဝင်

လုပ်ဆောင်မှုကို ဟန့်တားသော အစွဲအလမ်း ယုံကြည်ချက်များကို စု
ပေါင်းခြင်းဖြစ်သည်။

ဤတင်မကဘဲ ဘုရားမဲ့ဝါဒစာပေသမားသည် ဝီလျံရိမ်းစ်ဆို
သူ၏ စကားများကို အမှားအယွင်းဖြစ်အောင်လုပ်ဖို့လိုအပ်သည်ဟု
သဘောရှိခြင်းမှာ ပေါ်လွင်ပါသည်။ ထိုသူတို့သည် ဝီလျံရိမ်းစ်၏ ထင်မြင်
ယူဆချက်ကို မှန်ကန်စွာ ကိုးကားဖော်ပြခြင်း မပြုနိုင်ခဲ့ပါ။ လူတစ်
ယောက်၏ ဘာသာရေးယုံကြည်ချက်သည် (မည်သည့်အထူးအခြေခံ
ယုံကြည်ချက်များသာ၍ ပါဝင်စေကာမူ) ကျွန်ုပ်သဘောပေါက်သည့်
အတိုင်း အဓိပ္ပါယ်ဖော်ပြမည်ဆိုလျှင် မျက်စိဖြင့်မမြင်နိုင်သော အမျိုး
အမည်မသိရှိရသည့်အရာ၌ သဘာဝအစီအစဉ်၏ ပဟေဠိအဖြေများကို
ရှင်းလင်းစွာ တွေ့ရှိနိုင်မည့်အမျိုးအမည် အတိအကျမသိရှိရသော
အရာဝတ္ထုတစ်ခုခု၏ အစီအစဉ်တည်ရှိနေသည်ဟု ထိုသူ ထူးထူးခြားခြား
ယုံကြည်ခြင်းဖြစ်သည်။ ကမ္ဘာစကြဝဠာတွင် ဘုရားသခင်သည် ဘုန်း
တန်ခိုးအကြီးဆုံးအဖြစ် ထင်မြင်ရန် အခြေခံလိုအပ်ချက်ဖြစ်သည် ဘုန်း
တန်ခိုးအကြီးဆုံးအဖြစ် ထင်မြင်ရန် အခြေခံလိုအပ်ချက်ဖြစ်သည်။
ဒုတိယအနေဖြင့် ဘုရားသခင်ကို ဉာဏ်စွမ်းရှိသော ပုဂ္ဂိုလ်ပုံသဏ္ဍာန်ဖြင့်
ထင်မြင်ရပါမည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် ဂျိမ်းဖရာဇာအပေါ်တွင်လည်း
မတရားပါ။ ကိုးကားဖော်ပြသည့်အတိုင်းဆိုလျှင် သူလည်း ဘုရားမယုံ
ကြည်သည့်ပုံစံမျိုး သူ၏ စာအုပ်မသေနိုင်ခြင်း၌ ယုံကြည်ချက်တွင် စစ်မှန်
သောသူ၏စကားမှာ သေဆုံးပြီးမှကျွန်ုပ်တို့၏ သိတတ်သောကျွန်ုပ်တို့၏
ဥပဓိဂုဏ်သည် အသက်ရှင်မရှင်ဟူသော အမေးပုစ္ဆာသည် ဟုတ်မှန်
ကြောင်း လူမျိုးအားလုံးနီးပါးက အဖြေပေးနေပါသည်။ ဤအခိုက်အတန့်
တွင် ခရစ်ယာန်ဘာသာကို ယုံမှားသံသယရှိသူ သို့မဟုတ် ထာဝရဘုရား

ကို၎င်း နောင်တမလွန်ဘဝအကြောင်းကိုလည်းကောင်း မသိမြင်နိုင်ဟု ဆိုသောသူကိုလည်းကောင်း မရှိသလောက် မသိသလောက်ဖြစ်နေသည်။

ထိုစာအုပ်တွင် လုံးဝဖော်ပြခြင်းမရှိသောသူများထဲက တေလေ ဇာမာများဆိုသူ၏ ဘာသာရေးအဓိပ္ပါယ်ရှင်းလင်းချက်မှာ ဘာသာ ရေးဆိုသည်မှာ ကျွန်ုပ်တို့၏ ကံကြမ္မာကို မမြင်နိုင်သော သတ်မှတ် ပိုင်းခြားပေးသောသူအပေါ် လုံးဝအားကိုးခြင်း၏အာရုံခံစားမှုဖြစ်ရာ၊ ထိုကံကြမ္မာကို သတ်မှတ်ပိုင်းခြားသောအရာနှင့် ညီညွတ်လိုသောသိသာ သည့် ဆန္ဒမှာ ဒွန်တွဲလျက်ရှိသည်ဟူ၍လည်းကောင်း၊ အီမာဆွန်၏ ဘာသာရေးဆိုသည်မှာ ဘုရားသခင်၏ဝိညာဉ်တော်နှင့် အတူဆက်ဆံ ခြင်း၊ ကျွန်ုပ်တို့အထဲ၌ရှိသော ဘုရားသခင်ကို အထက်၌ရှိတော်မူသော ဘုရားသခင်ထံတော်သို့ လက်လှမ်းမီခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ ယာကုပ်ဘတ်ခတ်ဆိုသူ၏ ဘာသာရေးများသည် နိစ္စထာဝရကို အဓိပ္ပါယ်ဖော်ပြခြင်းဖြစ်၍ မဖျက်ဆီးနိုင်သော ပုထုဇဉ်လူသား၏ ဇာတိ ပကတိ၏ ပရမတ်ပညာနှင့်ဆိုင်သော အာသာငမ်းငမ်းတောင့်တခြင်း ဖြစ်သည်။ ၎င်းတို့၏ ဂုဏ်ကျက်သရေ ပေါ်လွင်ခြင်းမှာ ၎င်းတို့သည် လူ၏အာရုံငါးပါးဖြင့် မထိတွေ့နိုင်သော ပြည့်စုံအောင် ဖြည့်စွက်ခြင်း တစ်ခုလုံးကို ကိုယ်စားပြုနေသည်။ ထိုအရာအားလုံးကို လူကိုယ်တိုင်ရရှိ အောင် မစီမံနိုင်ပါ။ တစ်ချိန်တည်းမှာပင် ထိုဘာသာရေးအဓိပ္ပါယ် ဖော်ပြချက်များသည် လူမျိုးတစ်ရပ်လုံး၏ ကြီးမား၍ကွဲပြားခြားနားသော အဆင့်အတန်းအခြေအနေပေါ်နှင့် ယဉ်ကျေးမှု ထူးခြားသည့်အခြင်း အရာဖြစ်ပျက်ချိန်အပေါ်တွင် ရုပ်လုံးပေါ်ခြင်းများ ဖြစ်ပါသည်ဟူ၍ လည်းကောင်း၊ ဖော်ပြချက်များကို ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်တွင် ကိုးကားဖော်ပြခြင်းမပြုဘဲ ချန်ထားခဲ့ခြင်းဖြစ်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ပြုစုရေးသားသောသူတို့သည်

ဘာသာရေးစကား၏အကြောင်းအရိပ်အရောင်ကိုပင် စကားအရင်းအမြစ်အမျိုးမျိုး၏ အဆိုပြုချက်များမှရအောင် မကြိုးစားကြပါ။ ဆီဆာရီသည် ဤ religion ဟူသောစကားလုံးကို relegare မှ ရရှိကာ အဓိပ္ပါယ်မှာ ချင့်ချိန်ရန် ဆင်ခြင်သုံးသပ်ရန်ဖြစ်ပါသည်။ သြဂုတ်စတင်အနေဖြင့် ဘာသာရေးဆိုသည်မှာ ပျောက်ဆုံးသောအရာကို ပြန်လည်တွေ့ရှိခြင်းဟု အဓိပ္ပါယ်ပေါက်လေသည်။ လတ္တင်တီအပ်စ်ဆိုသူက အဓိပ္ပါယ်တစ်မျိုးဖော်ထုတ်လေသည်။ သူက religare ၏အဓိပ္ပါယ်မှာ ချည်နှောင်တို့ ပိုမြင့်မားသော တန်ခိုးတစ်ခုဖြင့် ချည်နှောင်ဘို့ ဖြစ်သည်ဟုဆိုလေသည်။

သို့သော် အထူးဆန်းဆုံးသောအကြောင်းအရာမှာ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ပြုစုရေးသားသူတို့သည် မတ်စ်ဝါဒီများဖြစ်ကြသည်ဟု အရေးဆိုရင်းမှာပင် ဘာသာရေးအဓိပ္ပါယ်အမျိုးမျိုး ဖော်ထုတ်ရှင်းပြသည့်စာရင်းထဲတွင် ကာလ်မတ်စ်၏အဆိုကို ချန်လှန်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော ဘာသာရေးအကြောင်း ကာလ်မတ်စ်ဖွင့်ဆိုချက်သည် လှပခြင်းနှင့်ဘာသာရေးကို အမွန်းတင်သည့်အကြောင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သည်မှာ ယုံမှားသံသယရှိစရာ မလိုပါ။

အယူမှန်ခရစ်ယာန် (orthodox) ဗရင်ဂျီသို့မဟုတ် ငြင်းဆန်သူခရစ်ယာန် Protestant ဖြစ်သည့်အကြောင်း ခရစ်ယာန်များအချင်းချင်း မသင့်မမြတ်သောသူတို့သည် ဤမည်သော ယေရှု၏နှုတ်ကပတ်တော်ဖြင့် တစ်ယောက်နှင့်တစ်ယောက် သတိပေးကြရန် အင်တင်တင်ဖြစ်ကြပါသည်။ ငါသည် သင်တို့ကိုချစ်သည့်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၁၃:၃၄-၃၅)

ထို့ကြောင့် မတ်စ်ဝါဒများသည် ဘာသာရေးကိစ္စတွင် မတ်စ်ကို ကိုးကားမဖော်ပြပါ။ အဘယ့်ကြောင့်ဆိုသော် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်ရာတွင် လူငယ်တစ်ဦးအား အကဲခတ်ခြင်းဟူသော စာအုပ်၌ မတ်စ်က ဤကဲ့သို့ ရေးသားခဲ့ပါသည်။ လူတို့အား ဘုရားသခင် သည် အများနှင့်ဆိုင်သော ရည်မှန်းချက်ကို ပေးတော်မူသည်။ လူမျိုးနှင့် မိမိကိုယ်ကို ချီးမြှင့်ဂုဏ်ပြုရန်ဖြစ်သည်။ တစ်ဖန် သူ၏အသက်တာ ကုန်ခါနီးလောက်တွင် ရေးသားခဲ့သော ဟယ်ဂဲလ်၏ မှန်ကန်သော ရထား ဘူတပညာကို ဝေဖန်သုံးသပ်ချက်ကို ကူဝင်ခြင်းစာအုပ်ထဲတွင် ဘာသာ ရေးသည် နှိပ်စက်ညှဉ်းပန်းခြင်းခံသော သတ္တဝါတို့၏ညည်းညူသံဖြစ် သည်။ အသဲနှလုံးကင်းမဲ့သောလောက၏ အသဲနှလုံးဖြစ်သည်။ အလား တူ စိတ်ညှိုးငယ်သော လူ့အဖွဲ့အစည်း၏ နာမ်ဝိညာဉ်ဖြစ်သည်။

ဟဲဂဲလ်ထံမှ မတ်စ်သင်ယူတတ်မြောက်သောအကြောင်းအရာ ဖြစ်မှန် သင်သဘောပေါက်သည့်အခါ ဤစကားလုံးများ၏ အရေးကြီး ပုံ တိုးပွားလာလိမ့်မည်။ ဟင်ရစ်ချ်ဟိန်းသည် ဟယ်ဂဲလ်အကြောင်းကို ဤကဲ့သို့ ပြောပြသည်။ ကြယ်တာရာတွေနှင့်အလှဆင်သော ညခင်း တစ်ညတွင် ကျွန်ုပ်တို့ နှစ်ယောက်ယှဉ်၍ မတ်တပ်ရပ်နေကြရင်း ကြယ်တာရာများအကြောင်းကို အလွမ်းစိတ်ဖြင့် အားရပါးရပြောပြပြီး ကြယ်တာရာများသည် ကောင်းကြီးမင်္ဂလာခံစားသောသူများ၏ ဘုံဗိမာန် ဖြစ်သည်ဟုခေါ်ဝေါ်သမုတ်ခဲ့ပါသည်။ ဆရာကြီး (ဟယ်ဂဲလ်သည်) ဘယ်လိုဖြစ်မှန်းမသိ ညည်းတွားပြီး ကြယ်တာရာများဟာ အဟင်း အဟမ်း ကြယ်တာရာများဟာလေ ကောင်းကင်မှာ တောက်ပနေတဲ့ အနာကြီးရောဂါ တစ်ခုသာ ဖြစ်သည်။

ကြယ်တာရာအကြောင်းကို ဤမျှသာဆိုစရာ ပြောစရာရှိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဆရာတင်ခဲ့ပြီး တစ်ဖန်ဘာသာရေးကိုကျ

တော့ လှလှပပအဓိပ္ပါယ်ပေးခဲ့သည်မှာ တစ်ကယ်ဘဲ အထမြောက်အောင် ဆောင်ရွက်ခဲ့သည့်အမှုဟု ခေါ်ရမည်လိုဖြစ်နေပါသည်။

ဘာသာရေးသည် လူတို့ကို ထုံထိုင်းစေသောဘိန်းဖြစ်သည်ဟု မတ်စ်က ထပ်ပေါင်းသည်မှာ မှန်ကန်ပါသည်။ သို့သော်လည်း စောစောပိုင်းက သူ့အဆိုပြုချက်များနှင့်ရှေ့နောက်စကားဆက်စပ်ကြည့်သည့်အခါ ဤအဆိုသည် ဘာသာရေးကို ဆန့်ကျင်သည့်အဓိပ္ပါယ်မပေါက်ပါ။ ဘိန်းသည် အနာကိုသက်သာစေသည်။ ဘိန်း၌နဂိုပါအတိုင်း ဆိုးသွမ်းခြင်းဘာမျှမရှိပါ။ မေ့ဆေးအဖြစ် အသုံးပြုနိုင်သည့်အကြောင်းတွေ့ရှိသည့်အခါ ခွဲစိပ်ကုသမှုကို အကြီးအကျယ် တိုးတက်စေပါသည်။

ယေဘုယျအားဖြင့် မတ်စ်သည် ဘာသာရေးအတွက် ကြီးမားသော အားနည်းချက်ရှိပါသည်။ ဘာသာရေးအကြောင်းကိုသာ တစ်ဖွဖွပြောလေ့ရှိသည်။ နာမည်ကြီးသောသူ၏စာအုပ် The Capital တွင် ဘာသာရေးအကြောင်းကို ဤမျှသာ ရေးသားပါသည်။ ဤကဲ့သို့သော လူ့အဖွဲ့အစည်းအတွက် (ကုန်ပစ္စည်းထုတ်လုပ်သော လူ့အဖွဲ့အစည်းကို ဆိုလိုသည်) လူ့အဖွဲ့အစည်းအားလုံးသည် ကုန်ပစ္စည်းတစ်ခုခု ထုတ်လုပ်ကြသည်ချည်းဖြစ်ပါသည်။ ခရစ်ယာန်ဘာသာသည် စိတ်ကူးသက်သက်မျှနှင့်ကိုးကွယ်ပုံ ကိုးကွယ်နည်းသာ၍ ထူးခြားစွာ လူလတ်တန်းစားအလွှာထဲတွင် ကိုးကွယ်သော ဘာသာရေးဖြစ်သည့်အားလျော်စွာ ဗရင်ဂျီဂိုဏ်းကို ဆန့်ကျင်ခွဲထွက်သော ခရစ်ယာန်ဂိုဏ်းသည်ကောင်းဘုရားသာရှိ၍ ဗျာဒိတ်တော်လည်းမရှိ တရားတော်လည်း မရှိဟူသော အယူဝါဒစသည်တို့မှာ အလွန်ဆီလျော်သော ဘာသာရေးပုံစံဖြစ်ပါသည်။

ယင်းကဲ့သို့ ဗရင်ဂျီငြင်းဆန်သူခရစ်ယာန်တိုင်းသည် မတ်စ်ထံမှ သူ၏အမှုကို မှန်မှန်သက်သေထူပြနိုင်ပါသည်။ ခရစ်ယာန်

တိုင်းသည် သူ၏မတ်စ်ဝါဒ အတိုက်အခံများအား သူတို့ဆရာ နာမည်ကို သူတို့ဘဲ စော်ကားမော်ကားပြုကြသည်ဟု ပြောဆိုနိုင်ပါသည်။ မတ်စ်၏ စစ်မှန်သော တပည့်သည် ဆီလျော်ထိုက်တန်သော ဘာသာရေးလိုချင်လျှင် ဗရင်ဂျီငြင်းဆန်သော ခရစ်ယာန်ဖြစ်ရပါမည်။ မတ်စ်ဝါဒအုပ်ချုပ်သူများကို ခေါ်ဝေါ်သမုတ်ကြသောသူတို့သည် ဗရင်ဂျီငြင်းဆန်သော ခရစ်ယာန်များ ဘယ်နှစ်ယောက်ထောင်ချ၍ သတ်ဖြတ်ခဲ့သည်ကို ဆင်ခြင်စဉ်းစားရန်ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်သော်လည်း ကာလ်မတ်စ်သည် ဘာသာရေးနှင့်ပတ်သက်လျှင် သံယောဇဉ်ရှိသည်။ နောက်ပိုင်းမှသာ မတ်စ်၏ နောက်လိုက်များက ဘာသာရေးသည် လူတို့ကို ထိုင်းမှိုင်းထုံထိုင်းစေသော ဘိန်းဖြစ်သည်ဟူသော စကားဖြင့် ခရစ်ယာန်များကို တိုက်ခိုက်ရန် အကြီးအကျယ်အသုံးပြုခြင်း ဖြစ်ပါသည်။

လူများသည် ဝေဒနာသက်သာစေရန် ဘာသာရေးအပြင် အခြားအကြောင်းအရာအမြောက်အများကို အသုံးပြုကြပါသည်။ လူတစ်ယောက်သည် သူ၏မိသားစုအတွင်း ဝမ်းနည်းကြေကွဲမှုမှ လွတ်မြောက်နိုင်ရန် ဓါတုဗေဒကို ရွေးယူလေသည်။ သူသည် အချိန်ရသမျှ သူ၏ဓါတ်ခွဲခန်းတွင် အသုံးပြု၍ အလွန်အသုံးကျသော ဆေးဝါးတစ်ခုကို တွေ့ရှိခဲ့လေသည်။ စိတ်ဒုက္ခရောက်သောသူ တစ်ယောက်သည် စိတ်ဝေဒနာသက်သာစေရန် သုတေသနပြုလုပ်သဖြင့် သူတွေ့ရှိသော ဆေးဝါး၏တန်ဖိုးလျော့နည်းစေပါသလား။ ဘဝအသက်တာတွင် ကြီးမားသော ဆန့်ကျင်ဘက်များကို ရင်ဆိုင်သောသူသည် နက္ခတ်တာရာတို့ကို လေ့လာအကဲခတ်သော မျှော်စင်ထဲတွင် အချိန်ဖြုန်းနေလျှင် သူ၏ အလုပ်သည် ဝေဒနာသက်သာစေသော ဘိန်းပမာဖြစ် သည်။ သို့သော် သူလေ့လာအကဲခတ်နေသော ကြယ်တာရာများမှာ အမှန်ကေန် ရှိနေကြ

ပါသည်။ ထို့ကြောင့် ဘာသာရေးသည် လူ့အမြောက်အမြားအတွက် ဘိန်းဖြစ်နိုင်သည်။ သို့သော် သူတို့တောင်းလျှောက် သော ဘုရားသခင် ဇာတိတော်ဂုဏ်တော်မှာ အစစ်အမှန်ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒနှင့်တော်လှန်ရေးလှုပ်ရှားမှုများသည် အိမ်ထောင် ကွဲသော ကလေးများအတွက် ဘိန်းဖြစ်လေ့ဖြစ်ထရှိပါသည်။ မိဘ အုပ်စိုးသောအာဏာကို တော်လှန်ရန် အစားထိုးဖြစ်နိုင်သည်။ ဘုရားမဲ့ ဝါဒသည် လူတစ်ဦးတစ်ယောက်၏ လိပ်ပြာကို နှစ်သိမ့်စေနိုင်ပါသည်။ သို့မဟုတ်လျှင် သူ့လိပ်ပြာသည် သိမ်းရုံးသော အပြစ်များ၏ အလုပ် ဝတ္တရားအတွက် အနာတရဖြစ်စေလိမ့်မည်။ ဘုရားမဲ့ဝါဒသည် လိပ်ပြာ၏ ပြစ်တင်ဆုံးမမှုကို ဘိန်းသည် ကိုယ်ခန္ဓာအနာတရကို သက်သာစေသကဲ့ သို့ မြဲထားနိုင်သည်။

ဘာသာရေးသည် လူတို့ကို ထုံထိုင်းစေသော ဘိန်းဖြစ်သည်ဟူ သော မတ်စ်၏အဆိုသည် လီနင်၏အဆို “ဘာသာရေးသည် စိတ်ဝိညာဉ် အရက်တစ်မျိုးဖြစ်သည်” သို့မဟုတ် ဘူကနင်၏ မဟာဝတ်သော သုံးသပ် ချက်ဖြစ်သည့် “ထာဝရဘုရားတည်ရှိလျှင် လူသည်ကျေးကျွန်ဖြစ်သည်။ သို့သော် လူသည် လွတ်လပ်နိုင်၊ လွတ်လပ်သင့်ပေသည်။ သို့ဖြစ်သော ကြောင့် ထာဝရဘုရားမတည်ရှိပါ” ဟူသောအဆိုတို့နှင့် လုံးဝခြားနား သောအကြောင်းအရာ ဖြစ်ပါသည်။ ဤအဆိုပြုချက်နှင့်တူပါသည်။ ဘုရားမဲ့ဝါဒတို့သည် ထာဝရဘုရားမရှိဘူးဟု အရေးဆိုကြသည်။ သို့သော် ထိုဘုရား၌ ယုံကြည်ခြင်းသည် ငါ့ကိုသက်သာမှု ပေးသည်။ ထို့ကြောင့် ဘုရားမဲ့ဝါဒများ မရှိပါ။

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ရေးသားသော သူတို့သည် သမ္မာ ကျမ်းစာအုပ်ကို ဤမျှလောက်ဆန့်ကျင်အောင် ရေးသားခဲ့သည့်အထဲ တွင် ခရစ်တော်၏ တမန်တော်တစ်ပါး၏ ဘာသာရေး အဓိပ္ပါယ်ဖွင့်ဆို

ချက်ကို ထည့်ထားလျှင် မည်မျှ သိမ်မွေ့မည်လဲ။

ခမည်းတော်ဘုရားသခင်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလ
ဟူမူကား မိဘမရှိသော သူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခဲရသော
အခါ သူတို့ကို ကြည့်ရှုပြုစုခြင်း ကိုယ်တိုင်လည်း လောကီအညစ်အကြေး
နှင့်ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း (ယာကုပ် ၁:၂၇)။
ကျွန်ုပ်တို့၏ အတိုက်အခံများသည် ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုထား သော
ဘာသာရေးကို အမှန်တကယ် ဆန့်ကျင်နေကြသလား။ ဦးနှောက်နှင့်
အသဲနှလုံးရှိသော လူသည် ဤဘာသာရေးအဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် အာရုံ
မကပ်ငြိဘဲ နေနိုင်မည်မဟုတ်ပါဟု ကျွန်ုပ်စိမ်ခေါ်ရပါသည်။ ကျွန်ုပ်တို့
၏အတိုက်အခံများ ဆန့်ကျင်နေကြသောအရာမှာ ဘာသာရေးတောင်
မဟုတ်ဘဲ အလိမ်အလည်အတုအပများကို ဤကဲ့သို့ ခင်းကျင်းပြသ
ခြင်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဆင်းရဲနွမ်းပါးသောသူတို့ကို ပြုစု
စောင့်ရှောက်ဘို့ ငြင်းဆန်သောသူ မည်သည်ကား လောကီအညစ်
အကြေးနှင့်ကင်းစင်နိုင်မည်လား။

ဘာသာရေး၏မူလဇစ်မြစ်

ဘာသာရေးသည် လူ၌မရှိ မပြီးမဟုတ်ပါ။ ပုထုဇဉ်လူသား၏
လွဲပြောင်းပိုင်ခွင့်မရှိသော အရည်အသွေးမဟုတ်ပါ။ ဂုဏ်အသရေရှိ
သော ကျွန်ုပ်တို့၏ အတိုက်အခံများက သိပ္ပံပညာသည် ဤအဆိုကို
မှန်ကန်ကြောင်း သက်သေထူသည်ဟု ဆိုကြပါသည်။ နှစ်ပေါင်းရာနှင့်
ချီသော ထောင်ပေါင်းကာလများအတွင်း လူတို့တွင် မည်သည့်ဘာသာ
ရေးမျှ မရှိဟု ရှေးဟောင်းပစ္စည်းတွေ့ရှိချက်များက ပြသခဲ့သည်။

ကျွန်ုပ်သည် သိပ္ပံပညာရှင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး မဟုတ်ပါ။

ကျွန်ုပ်အသိပညာကင်းမဲ့ခြင်းကြောင့်၊ ကျွန်ုပ်ယုံကြည်သောအချက်တစ်ချက်မှာ ရှေးဟောင်းပစ္စည်းလေ့လာရေးပညာသည် အတိတ်ကာလတွင် မတည်ရှိသော အရာဝတ္ထုများမဟုတ်ဘဲ တည်ရှိသောအရာများကိုသာ လျှင် တွေ့ရှိနိုင်သည်ဟူသောအချက်ဖြစ်ပါသည်။

ကောင်းပါပြီ။ သို့သော် ပညာတံခွန်အသင်းများနှင့် ပြက်ရယ်ပြု၍မဖြစ်ပါ။ သူတို့သည် အငြင်းအခုံသန်လွန်းသည်။ လက်ရှိလူတို့၏ မျိုးရိုးအစဖြစ်သော ရှေးကျောက်ခေတ်လူတို့နေထိုင်ကြသော လှိုဏ်ဂူများကို တွေ့ရှိကြသည်။ ကျောက်ဖြင့်ထုလုပ်သော လူသုံးကိရိယာများ စားလက်ကျန်အရိုးများ၊ မြောက်များစွာရှိသည်။ သို့သော် လှိုဏ်ဂူများ ဖြစ်စေ၊ တူးဖော်ခြင်းမှဖြစ်စေ ထိုအချိန် ထိုကာလတွင် ဘာသာရေး အရိပ်အရောင် အခြေခံကလေးမှစ၍ စိုးစဉ်းမျှမတွေ့ရှိရပါ။

ဤအဆိုသည် ကျွန်ုပ်ကို ပုံပြင်တစ်ခု သတိရစေသည်။ အီတလီ တစ်ယောက်နှင့်ရဟူဒီတစ်ယောက် အငြင်းအခုံလုပ်ကြသည်။ သင်တို့ ရဟူဒီလူမျိုးများဟာ မာန်မာနကြီးကြတယ်။ လောကမှာ ပညာဉာဏ် အကောင်းဆုံးလူမျိုးအဖြစ် ဝါဒဖြန့်တယ်။ တောက်တီးတောက်တဲ့ကွာ။ အီတလီပြည်မှာ ရှေးဟောင်းပစ္စည်းတူးဖော်ရှာဖွေရေးမှာ အနှစ်နှစ်ထောင်ခန့် ဟောင်းနွမ်းခဲ့တဲ့သံကြိုးစတစ်ခုကို မြေအောက်လွှာမှာတွေ့ရှိခဲ့တယ်။ အနှစ်နှစ်ထောင်လောက်တုံးက ငါတို့ ရောမ ဘိုးဘေးဘီဘင်များဟာ ကြေးနန်းရိုက်တဲ့ပညာတတ်နေပြီဆိုဒါ အထောက်အထားဖြစ်တယ်။ ဤတွင် ရဟူဒီက ပြန်ပြောသည်။ ဣသရေလ တိုင်းပြည်မှာ နှစ်ပေါင်း ၄၀၀၀ တုန်းက ရှေးဟောင်းပစ္စည်း တူးဖော်ရှာဖွေရေး မှာ ဘာမှမတွေ့ရှိခဲ့ဘူး။ အဲဒီတော့ ခင်ဗျားတို့ ကြေးနန်းစာပို့တဲ့ပညာမရှိခင်မှာ ငါတို့မှာ ကြိုးမဲ့ကြေးနန်းပညာရှိနေပြီဆိုဒါ သေချာတယ်။

ရှေးဟောင်းလူများအကာအကွယ် ယူထားသောနေရာတွင် ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းအထောက်အထားများ မတွေ့ရှိခြင်းအားဖြင့် ဘာသာရေးဂိုဏ်းဂဏပြင်ပလက္ခဏာ မပါသောဘာသာရေး၏ နာမ်ဝိညာဉ်ရေးပုံစံမရှိဘူးဟု ဆိုသည်မှာ ဘာသဘောလဲ။ ဘာသာရေးဆိုသည်မှာ သမ္မာတရား၌ ကမ္မဋ္ဌာန်းထိုင်ခြင်း၊ အာရုံစူးစိုက်ခြင်းနှင့် ဝတ်ပြုကြီးကွယ်ခြင်းမဟုတ်ပေဘူးလား။ ပညာ့တံခွန်အသင်းသားရဲဘော်တို့ရေ၊ ရိုးရိုးတန်းတန်းလုပ်ကြရအောင်။

အငြင်းအခုံ ဆင်ခြေဆင်လက်တက်ခြင်းဆက်ရန် ကျွန်ုပ်၏ အတိုက်အခံများက အချိန်အတိအကျ မသိရှိရသော်လည်း မည်သို့မည်ပုံ ဘာသာရေးစတင်လာခဲ့သည်ဟု ရှင်းပြကြလေသည်။ သူတို့၏ အဆိုအရ ဘာသာရေးသည် ကျောက်ခေတ်တွင် အကြောင်းပြချက်မှာ ထိုခေတ်လူတို့သည် သေရမည်ကို ကြောက်စိတ်နှင့်သေဆုံးသူများသည် သင်္ဂြိုဟ်ရာမှ ပြန်ထလာ၍ ရှင်သူများကို ဒုက္ခပေးမည်ဟု ကြောက်စိတ်နှစ်ရပ်ပေါင်းခြင်းကြောင့် ဖြစ်သည်။ ဒုတိယ ထိုခေတ်လူတို့သည် သဘာဝ၏ အခြေခံဓါတ်များအကြောင်းကို မသိမစွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

လူဝံနှင့်လူစပ်ကြား သတ္တဝါဖြစ်သော မျောက်သည် ကျောက်ခေတ်လူထက်ပို၍ ရှေးကျသည်။ သူသည် ကျောက်ခေတ်လူထက်သာ၍ စွမ်းဆောင်နိုင်ခြင်းမရှိပါ။ ထိုကြောင့် ဆင်ခြင်တုံတရားနှင့်အညီ ထို မျောက်သတ္တဝါသည် သာ၍ဘာသာရေးကိုင်းရှိုင်းသင့်သည်။

သာမန်အသိဉာဏ်အားဖြင့် ကျွန်ုပ်လျှောက်လဲချက်ပေးပါမည်။ ကျွန်ုပ်၏အတိုက်အခံများသည် ပညာ့တံခွန်အသင်းသားများဖြစ်ကြသည်။ တစ်ချို့မှာ သမိုင်းပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် ရုရှားလူမျိုးနှင့်ရုရှားအစိုးရ၏ ဖော်မြစ်အကြောင်းကို ဘယ်လိုသဘော

ထားကြသလဲ။ ကောင်းပြီ။ သူတို့သည် ရှေးအကျဆုံးသော လက်ရှိကမ္ဘာ
သမိုင်းစာ အထောက်အထားများကို သူတို့နှ့်စပ်ကြသည်။

တစ်ဖန် ဤလုပ်ပုံလုပ်နည်းသည်လည်း လူတို့၏ ဇစ်မြစ်စက်
စိုင်း၌ ကောင်းစွာ အသုံးချနိုင်ပါသည်။ လူမျိုးတို့၏ ရှေးအကျဆုံးသော
စာအမှတ်အသားများမှာ မနုဿာဓမ္မာသုတ္တရာ ဂိလ်ဂါမယ်စ်လင်္ကာကြီး
ဝါဒ (vedas) သေဆုံးသူအကြောင်း အဲဂုတ္တစာအုပ်၊ မောရှေ၏စာအုပ်
စသည်တို့ ဖြစ်ပါသည်။ လူတို့သည် ကောင်းကင်သတ္တဝါတစ်ဦးက လူတို့
တို့ ဖန်ဆင်းသည်။ ကွဲပြားခြားနားသော ဘာသာရေးအမျိုးမျိုးတွင် တူညီ
သော ထူးခြားသည့် သမ္မာတရားများကို ရှေးပရောဖက်များအားလည်း
ကောင်း အထက်ကောင်းကင် သတ္တဝါက ဖော်ပြသည်ဟု ထိုစာအုပ်များ
က တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။ ဤအကြောင်းအရာသည်
ဘာသာရေး၏ ဇစ်မြစ်ဖြစ်ပါလိမ့်မည်။

လူမျိုး၏ ရှေးအကျဆုံးသော စာအမှတ်အသားကို လက်ခံရာ
တွင် ကျွန်ုပ်တို့လျှင် မော်စကိုသိပ္ပံပညာရှင်အဖွဲ့သည် ရုရှားသမိုင်း၌
မှားကြပါမည်။

လူသည် လူဝံ့မှဆင်းသက်လာသည်ဟု အထောက်အထားပြု
သောရုပ်ပုံ၊ ရုပ်တုပန်းပု၊ ရွံ့ဖြင့် ပြုလုပ်သော ရုပ်စသည့် ရှေးဟောင်း
ပစ္စည်းများကို မည်သည့်တိုက်ပေါ်တွင်မှ မရှိမတွေ့ရပါ။ လူတို့သည်
ဘိုးဘေးဘီဘင်အကြောင်းတစ်ခုတော့ သိရှိလေ့ရှိကြပါသည်။ ရှေးလူ
တို့သည် ပကတိရိုးသားခြင်းကင်းမဲ့သော ဘာသာရေးကို ဖန်တီးရန်
လုံလောက်သော စိတ်ကူးစိတ်သန်းရှိလျှင် သူတို့ဘိုးဘွားဘီဘင်များသည်
သစ်ကိုင်းပေါ်တွင် အမြီးများဖြင့် တွဲလောင်းတွဲလောင်း တွဲနေကြသည်
ကို မြင်ရသည့် မည်သည့်အကြောင်းကြောင့် မမှတ်မိဘဲနေကြသလဲ။

နောက်တဖန် ရဲဘော်တို့ ပညာ့တံခွန်အသင်းသားတို့ ရေးကြီး

ခွင်ကျယ်လုပ်ကြရအောင်။ ဘာသာရေးသည် ထာဝရဘုရားထံတော်မှ လာသည်။ ဘာသာရေးသည် ထာဝရဘုရားနှင့်ပေါင်းသင်းဆက်ဆံခြင်း ဖြစ်သည်။

ရှေးအကျဆုံးသောလူက “ငါတည်ရှိနေသည်”ဟူ၍လည်း ကောင်း၊ ငါ့ပတ်လည်က အရာဝတ္ထုများတည်ရှိနေသည်ဟူ၍လည်း ကောင်း၊ သိရှိနေပါသည်။ သို့သော် ကျွန်ုပ်နှင့်အခြားလူများ၏ ပတ်လည် က အရာဝတ္ထုများ တည်ရှိနေလျှင် နောက်ထပ်အရာဝတ္ထုတစ်ခု တည်ရှိ ရပါဦးမည်။ ၎င်းမှာ တည်ရှိခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်နှင့် ဤကမ္ဘာ မြေကြီးရှိနေကြလျှင် အသက်ရှင်နေခြင်းဟူသော အဖြစ်မှန်လည်း ရှိ သည်ဟု အလွယ်တကူဆိုနိုင်ပါသည်။ ကျွန်ုပ်အသက်အိုလာသည်၊ အခြား လူများသေကြသည်။ ကျွန်ုပ်အလှည့်ရောက်လာလိမ့်မည်ဟု သတိပေးကြ သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်၏ကလေးများ ကြီးထွားလာကြသည်။ ကျွန်ုပ်၏ပတ်လည်တွင်ရှိသော အရာဝတ္ထုအားလုံးသည် ဆွေးမြည့်ကြ သည်။ ခြောက်သွေ့ကုန်ကြသည်။ သို့သော် အသက်ရှင်ခြင်းတည်းဟူ သော အဖြစ်မှန်သည် ရပ်စဲခြင်းမရှိပါ။ ကျွန်ုပ်တို့၏ သွားခြင်းလာခြင်း မွေးခြင်းသေခြင်းနှင့်လွတ်ကင်းသော ကြည်လင်သန့်စင်သည့် အသက် ရှင်ခြင်းတစ်ပါးရှိသည်။ ကျွန်ုပ်သည် အမြဲတည်ရှိမည်မဟုတ်ပါ။ ကျွန်ုပ်၏ ပတ်လည်တွင်ရှိသော အရာခပ်သိမ်းတို့သည် အမြဲအသက်ရှင်ကြမည် မဟုတ်ပါ။ အရာခပ်သိမ်းတို့သည် သင်္ခါရတရားဖြစ်သည်။ သို့သော် အသက်ရှင်ခြင်းအဖြစ်သည် အမြဲအသက်ရှင်နေမည်ဖြစ်သည်။

ရှေးလူတို့သည် ဤအကြောင်းအရာကို စကားလုံးများအဖြစ် ဖြင့် မှတ်မထားနိုင်ကြပါ။ သို့သော် ရှေးလူတို့သည် အချုပ်အခြာအာဏာ တစ်ခုအကြောင်းကိုလည်း သိရှိကြလေသည်။ ထိုအချုပ်အခြာအာဏာ သည် မသေမပျောက်နိုင်သော သတ္တဝါကြီးဖြစ်သည်ဟု သိရှိကြပါသည်။

ထိုသတ္တဝါကြီး၏နာမည်သည် နောင်သောအခါ ထာဝရဘုရားဟု ဖော်ထုတ်သည်။ ထိုထာဝရဘုရား၏နာမည်မှာ I am ငါဖြစ်ပါသည်။ ထိုထာဝရဘုရား၌ ယုံကြည်ချက်နှင့်သူ့အကြောင်းကို ကြားပြောလိုသော ဆန္ဒသည် ဘာသာရေးအစကတည်းက လူတို့၏စိတ်ကို လှုံ့ဆော်ခဲ့ပါ သည်။ ယခုပင် ဘာသာရေးတိုင်း၌ အခြေခံသည် ဤအကြောင်းအရာ ပင် ဖြစ်ပါသည်။

ဤအကြောင်းသည် မမှန်ကန်လျှင် သင်တို့၏ စာအုပ်ကို မည်သည့်အကြောင်းကြောင့် ပြုစုရေးသားခဲ့သလဲ။

ရုရှားလယ်သမား တစ်ယောက်ကို ဘုရားမဲ့ဝါဒီကထိက တစ်ဦး က ဘုရားကို ယုံကြည်သလားဟု မေးသည်။ ယုံကြည်သည်ဟု လယ် သမားက ဖြေသည်။ ဘာဖြစ်လို့ ဘုရားကို ယုံကြည်သလဲ။ သူ့ကိုမြင်လို့ လားဟု ကထိကက ထပ်မေးသည်။ မမြင်ပါဘူးဟု လယ်သမားက ပြန်ဖြေ သည်။ ဆက်လက်၍ လယ်သမားကို ပြောသည်။ ဂျပန်လူမျိုးရှိနေတယ် ဆိုဒါ ကျွန်ုပ်ယုံတယ်။ နောက်ဆုံး စစ်ကြီးတုန်းက ကျွန်ုပ်တို့တပ်မတော်က ဂျပန်တို့ကပွဲဖြစ်ကြတယ်။ ဂျပန်လူမျိုးရှိတယ်ဆိုဒါ ဒီအကြောင်းအရာ များ ကျွန်ုပ်အတွက် လုံလောက်ပါတယ်။ ထာဝရဘုရားမရှိရင်၊ ဘာဖြစ် လို့ သူ့ကို တိုက်ခိုက်နေရသလဲ။

မည်သည့်အကြောင်းကြောင့် မရှိသော ပုဂ္ဂိုလ်တစ်ဦး၏ အကြောင်း စာမျက်နှာ ၇၀၀ စာအုပ်ကို ပြုစုရေးသားခဲ့သလဲ။ ဘုရားမဲ့ ဝါဒလက်စွဲစာအုပ်သည်လည်း အသက်ရှင်ခြင်းအုပ်စုတွင် ပါဝင်၍ ဤ နိစ္စထာဝရဇီဝအသက်ရှိသူကို မှန်ကန်ကြောင်း ကြိုတင်ဖော်ပြသည်။

ခရစ်ယာန်ဘာသာ၏ဇစ်မြစ်

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်သည် ကျွန်ုပ်တို့ခရစ်ယာန်များကို ပြည့်စုံအောင် ဖြည့်စွက်ပေးခြင်းဖြင့် အစပြုသည်။ ၎င်းစာအုပ်အစ ဤကဲ့သို့ ရေးသားထားသည်။

မည်သို့ဖြစ်စေကာမူ ခရစ်ယာန်ဘာသာတည်ရှိခါစတုန်းက ယဇ်ပူဇော်ခြင်းကိုသာ မနှစ်လိုငြင်းဆိုသည်မဟုတ်ဘဲ ထုံးတမ်းစဉ်လာ ဝတ်ပြုကိုးကွယ်နည်းမျိုးစုံကိုလည်း အလားတူ မနှစ်လိုငြင်းဆိုကြပါသည်။ ဤအပြုအမူသည် တော်လှန်ရေး ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်ဟု ဖရီဒါရစ်အဲန်ဂျဲလ်က အခိုင်အမာထောက်ခံသည်။ ရှေးဟောင်းအခြားဘာသာရေးများနှင့် မတူဘဲ ခရစ်ယာန်ဘာသာသည် ချွင်းချက်မရှိ ယုံကြည်ခြင်း ကိစ္စများ၌ လူမျိုးနယ်နိမိတ်သတ်မှတ်ခြင်းကို ငြင်းပယ်သည်။ လူမျိုးစုနှင့်လူမျိုးအပေါင်းတို့အား ဒေသနာဟောပြောသည်။ အယူဝါဒပြဿနာများတွင် ခရစ်ယာန်ဘာသာသည် ချွင်းချက် မရှိ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးမျိုးစုံကိုလည်း ငြင်းပယ်သည်။ ယေရှု၏ ဆုံးမဩဝါဒစကားများကို ဟောပြောသော သူတို့သည် လူမျိုးဇစ်မြစ်နှင့်လူမှုရေးအဆင့်အတန်း မခွဲခြားဘဲ လူတကာတို့အား ဟောပြောကြလေသည်။

ပထမဆုံး ခရစ်ယာန်တို့သည် ယဇ်ပူဇော်ခြင်းကို မနှစ်လိုငြင်းဆန်သည်ဆိုသည်မှာ မမှန်ကန်ပါ။ တိရစ္ဆာန်ယဇ်ပူဇော်ခြင်းကို ဖျက်သိမ်းခဲ့သည်မှာတော့ မှန်ကန်ပါသည်။ သို့သော်လည်း ခရစ်ယာန်တို့သည် ဝမ်းမြောက်ဝမ်းသာစွာ မိမိတို့ကိုယ်ကို ယဇ်ပူဇော်ကြပါသည်။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်ုပ်တို့၏အတိုက်အခံများ ကျွန်ုပ်တို့ကောင်းကြောင်းကိုတော့ တစ်ခါဖွင့်ဟခဲ့လေသည်။ ခရစ်ယာန်ဘာသာ

အတွင်း၊ နိုင်ငံသားဟူ၍လည်းကောင်း၊ လူမျိုးဇစ်မြစ်ဟူ၍လည်းကောင်း၊ ခွဲခြားခြင်းမရှိဟုဆိုငြားသော်လည်း အနှစ်နှစ်ထောင်တုန်းက အဖြစ် အပျက်ဖြစ်ပါသည်။ ပိုလန်နိုင်ငံနှင့်ဆိုဗီယက်ပြည်ထောင်စုတွင် ဂျူးလူမျိုး များ သွေးခွဲမှုရှိပါသည်။ ရုရှားတွင် အခြားနိုင်ငံသားများအဖြစ် စွပ်စွဲ ကာ ဘာသာလူမျိုး၊ ချေချင်လူမျိုး၊ အင်ဂုတ်လူမျိုး၊ ကလ်မစ်လူမျိုး၊ ဘလ်ကာလူမျိုးနှင့် ဝေါ်ဂေါ်ဂျာမန်လူမျိုးတို့ကို နယ်နှင့်ဒါဏ်ပေးလေ သည်။ တရုတ်နီပြည်တွင် တိဗက်လူမျိုးတို့ကို ညှဉ်းဆဲလေသည်။ ကွန်မြူ နစ်တိုင်းပြည်တိုင်းတွင် လူတစ်ယောက်ကို ပထမဆုံး မေးလေ့မေးထရှိ သော မေးခွန်းမှာ သင်၏ လူမှုရေးအခြေခံဘာလဲဖြစ်ပါသည်။ သင်၏ ဖခင်သည် စက်ရုံပိုင်ရှင်ဖြစ်နေလျှင် သင့်ဒုက္ခလှလှကြီးရောက်နေပါပြီ။ ခရစ်တော်ဆုံးမဩဝါဒပေးတော်မူသည့်တိုင် ခရစ်ယာန်ဘောင်ထဲတွင် လူမှုရေးအတားအဆီး မရှိပါ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် ရှေ့တိုး၍ ကျွန်ုပ်တို့ကို ပြည့်စုံ အောင် ဖြည့်စွက်ပေးခြင်း မပြုတော့ပါ။

၎င်းစာအုပ်က ဤကဲ့သို့ အခိုင်အမာပြောဆိုလေသည်။ ပထမ ရာစုနှစ်အတွင်း ဂရိရောမနှင့်ဂျူးစာရေးဆရာတို့သည် ခရစ်ယာန် ဘာသာအကြောင်း သတင်းကို ကျွန်ုပ်တို့အားလုံး လုံးလုံးလျားလျား မပေးခဲ့ပါ။ လုံးလုံးလျားလျားဟူသော အထူးသိမ်မွေ့သည်စကားလုံးကို ထပ်မံမှတ်သားရန် ဤငြင်းဆိုချက်သည် လုံးဝမှားပါသည်။

ခရစ်ယာန်ဘာသာအကြောင်းရောမ စာရေးဆရာများ

ရောမသမိုင်းဆရာတက်စီတုစ် (Tacitus) သည် အေဒီ ၆၀- ၁၂၀ ပတ်ဝန်းကျင်တွင် အသက်ရှင်ခဲ့ပါသည်။

အေဒီ ၆၄ ခုနှစ်တွင် ရောမမြို့ကြီး မီးတဟုန်းဟုန်းလောင်ကျွမ်းခြင်းနှင့်ပတ်သက်၍ ဤကဲ့သို့ ရေးသားခဲ့ပါသည်။ (Annals XV 24)

ယောက်ျားရှိသမျှ၏ အားထုတ်မှု၊ ဧကရာဇ်မင်း၏လက်ဆောင်ပဏာနှင့်နတ်မင်းတို့၏ အမျက်ပြေငြိမ်းစေရေးဟူသမျှတို့သည် အရှက်ကွဲအကျိုးနည်းသည့်ကိစ္စကို ငြိမ်းအေးစေရန် မလုံလောက်ပါ။ တစ်နည်း အားဖြင့် ဤမီးသည် စီမံထားခြင်းဖြစ်ပါသည်ဟူသော ယုံကြည်ချက်ကို ပထုတ်ရန် မတတ်စွမ်းနိုင်ပါ။ သို့ဖြစ်သောကြောင့် ဤကောလဟာလသတင်းကို သုတ်သင်ရှင်းလင်းရန် ဧကရာဇ်မင်းနေရိုးသည် ခရစ်ယာန်ဟု အများခေါ်ဝေါ်သမုတ်ခြင်းခံသော စက်ဆုပ်ဖွယ်ရာအဖြစ် မုန်းတီးခြင်းခံသည့် လူတန်းစားကို တရားခံများအဖြစ် စွပ်စွဲကာ နှုတ်ဖြင့် ပြောမတတ်လောက်သော ရက်စက်ကြမ်းကြုတ်မှုဖြင့် ဒါဏ်ခတ်လေတော့သည်။ ခရစ်ယာန်များအဖြစ် နာမည်မှည့်ခေါ်ခဲ့သော ခရစ်တော်သည် တိုင်ဘာရီအုပ်စုခေတ်တွင် မြို့ဝန်မင်းပုန္ဒိပိလတ်လက်၌ သတ်ဖြတ်ခြင်းခံခဲ့ပါသည်။ ခေတ္တခဏငြိမ်သက်ပြီးမှ ဤအကျိုးနည်းစေတတ်သော နိမိတ်နမာ အစွဲလမ်းကြီးခြင်းသည် ဤဆိုးသွမ်းသော ဒုစရိုက်၏အခြေအမြစ်ဖြစ်သော ယုဒပြည်တွင်သာမကဘဲ ရောမမြို့ကြီးမှာ တောင် ပြန်ပေါ်ပေါက်လာသဖြင့် ညစ်ပေသောအရာဟူသမျှတွင် လက်ခံဖွယ်ရာနှင့်ကမ္ဘာ့အရပ်လေးမျက်နှာတိုင်းမှ ဂုဏ်သိမ်ဖွယ်အဖြစ် နောက်လိုက်များ တွေ့ရှိလာခဲ့သည်။ ဤအကြောင်းနှင့်လျော်ညီစွာ ခရစ်ယာန်များဖြစ်သည်ဟု ဝန်ခံကြသောသူတို့ကို ရှေးဦးစွာ ဖမ်းဆီး၍ လူထုပရိသတ်ကြီးကို အပြစ်ပေးခဲ့ပါသည်။ ရောမမြို့မီးလောင်မှုဖြစ် စွပ်စွဲချက်ထက်

ပုထုဇဉ် လူမျိုးနွယ်မုန်းတီးမှုကြောင့် သာ၍ဖြစ်တန်ရာသည်။ သေဒါဏ်ပေးခြင်းအဖြစ်နှင့် ရွှင်မြူးစရာပစ္စည်းများအဖြစ် အသုံးပြုကြသည်။ တိရစ္ဆာန်အရေခွံများကို ဝတ်ဆင်စေ၍ ခွေးများ၏ ကိုက်ဖြတ်ခြင်း ခံစေလေသည်။ တစ်ချို့ကို လက်ဝါး ကပ်တိုင်ပေါ်တွင် ချိတ်သတ်၍ တစ်ချို့ကိုမူ ညအချိန် အလင်းရ စေရန် မီးရှို့လေသည်။ နိရိုးသည် သူ၏ကေရာင်မင်းဂုဏ်သိက္ခာ ကိုပင် မေ့လျော့ကာ ထိုလူသတ်ပွဲတွင်ပါဝင်၍ စစ်ရထား သူရဲကောင်းအဖြစ် ဝတ်ဆင်ကာ စစ်ရထားကို မောင်းနှင်လျက် လူထုပရိသတ်နှင့်ရောရောနှောနှော ပျော်ပါးလျက်ရှိလေသည်။ နိရိုး၏အပြုအမူအားလုံးသည် ကိုယ်ချင်းစာ သနားစိတ်ဖြစ် ပေါ်စေလေသည်။ မှတ်မှတ်ရရ စံနမူနာအပြစ်ဒဏ်ပေးသင့် သည်ဟု ယူဆကြသောသူများပင် သနားကြင်နာစိတ်ရှိလာ ကြသည်။ အဘယ်ကြောင့်ဆိုသော ထိုသူတို့ကို ဖျက်ဆီးခြင်းမှာ အများပြည်သူပြည်သား ကောင်းစားရေးအတွက်မဟုတ် ပုဂ္ဂိုလ် တစ်ဦး၏ရက်စက်ကြမ်းကြုတ်မှုကို ကျေနပ်စေရန်ဖြစ်သော ကြောင့်တည်း။ ထို့ကြောင့်ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်၏ လုံးလုံး လျားလျားဟု ဖော်ပြချက်သည် လုံးလုံးလျားလျားမဟုတ်ပါ။ ခရစ်တော်တည်ရှိနေသည့်အကြောင်းကို မျက်မြင်ကိုယ်တွေ့ သက်သေခံသော ပထမရာစုနှစ် ရောမသမိုင်းဆရာတစ်ဦးကို ကျွန်ုပ်တို့ပိုင်ဆိုင်နေပါသည်။

ကျွန်ုပ်တို့၏ အတိုက်အခံများကို နောက်တစ်ခုဖြင့် အသုံးတော် ခံနိုင်ပါသည်။ ဆိုတိုနီအပ်စ်(ခန့်မှန်းအေဒီ ၇၅-၁၆၀) Vita Claudii ဟူသောစာအုပ် (အခန်း ၂၅၊ အပိုဒ် ၄)၌ ဤကဲ့သို့ ရေးသားခဲ့ပါသည်။

ခရစ်တို့၏ လှုံ့ဆော်မှုကြောင့် ဂျူးလူမျိုးတို့သည် အနှောင့်

အယုတ်ဆက်တိုက်ပြုလုပ်သောကြောင့် သူ(ဧကရာဇ်မင်းကလောဒီယပ်စ်က) ရောမမြို့တော်မှ နှင်ထုတ်ခဲ့လေသည်။

ထို့ကြောင့် တစ်ဖန် ခရစ်တော်တည်ရှိနေသည့်အကြောင်း စိစစ်သိသာလာခဲ့သည်။ ဟုတ်ပါသည်။ ဤတင်မကဘဲ ဧကရာဇ်မင်းကလောဒီယပ်စ်လက်အောက်တွင် ဤခရစ်တော်သည် ရောမမြို့တွင် တပည့်တစ်ပန်းအမြောက်အများ မွေးထုတ်ခဲ့ပြီ။ အေဒီ ၆၄ ခုနှစ်တွင် ခရစ်ယာန်တို့သည် အကြီးအကျယ် နှိပ်စက်ညှဉ်းဆဲခြင်းခံနေလေပြီ။ ဤစာရေးဆရာသည် အလားတူ အခြားစာအုပ်တွင် Vita Neronis (XVI) ဤကဲ့သို့ရေးသားခဲ့လေသည်။

နီရိုး၏ လက်ထက်တွင် အလွဲသုံးစားပြုလုပ်သော နိုင်ငံသား အမြောက်အများကို ပြင်းထန်စွာ ဒဏ်ခတ်၍ နှိပ်ကွပ်သည်။ ဥပဒေသစ်အမြောက်အများကို ထုတ်ပြန်သည်။ အထူးအဆန်း တိုင်းကျိုးပြည်ကျိုး ဖျက်ဆီးသော အစွဲအလမ်းတစ်ခုကို စေးကပ်သော ဝိုဏ်းတစ်ခု ဖြစ်သည့် ခရစ်ယာန်များအပေါ်တွင် ဒဏ်ခတ်လေသည်။

ရောမသမိုင်းဆရာ တစ်ဦးရှိပါသေးသည်။ သူက Pliny the Younger ပလီနီ၏သားဖြစ်ပြီး အေဒီ ၆၂ မှ ခန့်မှန်း ၁၁၃ အထိ အသက်ရှင် ထင်ရှားလျက်ရှိသည်။ သူသည် ရောမဧကရာဇ်မင်းထရာယံအား ဤကဲ့သို့ စာရေး အစီရင်ခံခဲ့ပါသည်။

အရှင်မင်းကြီး၊ မရေမရာသော အမှုကိစ္စများကို ကျွန်ုပ်အစီရင်ခံရန် ကျွန်ုပ်နည်းဥပဒေ၊ ကျွန်ုပ်အကျင့်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော မည်သူမည်ဝါသည် ကျွန်ုပ်၏ဆိုင်းတွဲခြင်းကို ပိုမို ကောင်းမွန်အောင် လမ်းညွှန်နိုင်မည်လဲ သို့မဟုတ် ကျွန်ုပ်၏မောဟကို သွန်သင်ပြသနိုင်မည်လဲ။ ခရစ်ယာန်များကို အမှုစစ်ဆေးရာ၌ ကျွန်ုပ် မရှိဘူးပါ။ သို့ဖြစ်သောကြောင့်

သမာရိုးကျပေးအပ်သော ပြစ်ဒါဏ်ကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးခြင်းကိုလည်းကောင်း၊ မည်သည့် ကန့်သတ်ချက်များကို လိုက်နာရသည်ကို ကျွန်ုပ်မသိရှိပါ။ အသက်အရွယ် ခွဲခြားခြင်း ရှိသင့်မရှိသင့်ကိုလည်းကောင်း၊ အားနည်းသောသူနှင့် အားသန်သောသူတို့ကို အတူအတူ ကျင့်ဆောင်ပြုမူသင့်မသင့်ကိုလည်းကောင်း၊ ယုံကြည်သက်ဝင်မှု စွန့်လွှတ်သောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်မပေးသင့်ကိုလည်းကောင်း၊ ခရစ်ယာန်အဖြစ်ကို စွန့်လွှတ်သောသူသည် အခွင့်အရေးခံစားသင့် မသင့်ကိုလည်းကောင်း၊ ရာဇဝတ်မှုကင်းလွတ်ခဲ့သည့်တိုင် အောင် နာမည်နာမကိုပင် ကျေညာသင့်မသင့်ကိုလည်းကောင်း၊ သို့မဟုတ် ခရစ်ယာန်အဖြစ်ကို မဖော်ထုတ်ဘဲ ကျူးလွန်သော အပြစ်ကိုသာ ကြေညာရန် သင့်မသင့်ကိုလည်းကောင်း၊ ဤအမေးပုစ္ဆာကို ကျွန်ုပ်များစွာ ဆိုင်းငံ့ခဲ့ပါသည်။ ဤအတောအတွင်း ကျွန်ုပ်ရှေ့သို့ ရောက်လာကြသော ခရစ်ယာန်များ၏ အမှုအခင်းများတွင် ကျွန်ုပ်အသုံးပြုနေသည်မှာ ဤနည်းလမ်းဖြစ်ပါသည်။ ထိုသူတို့ကို ခရစ်ယာန်များဟုတ်မဟုတ် ကျွန်ုပ်စစ်ဆေးမေးမြန်းပါသည်။ ဟုတ်မှန်ကြောင်း ဝန်ခံလျှင် ဒုတိယအကြိမ်၊ တတိယအကြိမ် ထပ်မေးပါသည်။ သေဒဏ်ဖြင့် ခြိမ်းခြောက်ပါသည်။ ဆက်လက်၍ ခေါင်းမာလျှင် သေဒဏ်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့၏ အတိုက်အခံများကို စတုတ္ထမှတ်စာဖြင့် အသုံးတော်ခံနိုင်ပါသည်။ ရောမမြို့ဂိုဏ်းအုပ် စိန်ကလီမင်း၏ ပထမ စာချွန်တော်ကို ကျွန်ုပ်တို့တွင် ရှိနေပါသည်။ ဤစာ၏ ရက်စွဲ၊ အချိန်မှာ နိရိုးမင်းခေတ် နှိပ်စက်ညှင်းပန်းခြင်းအပြီး မရှေးမနှောင်းကာလ

သို့မဟုတ် ဒိုဗီဒီလန်ခေတ် နောက်ပိုင်းဖြစ်နိုင်ပါသည်။ မည်သို့ဆိုစေ ကာမူ ပထမရာစုနှစ်အတွင်း ဖြစ်ပါသည်။ ထိုစာချွန်တော်ထဲတွင် ခရစ် ယာန်ဘာသာအကြောင်း သတင်းအမြောက်အများလည်း ပါဝင်လေ သည်။ ထိုအချိန် ကောရိန္တုမြို့ အသင်းတော်အခြေအနေကို စာချွန် တော်မှ သိရှိရပါသည်။ တမန်တော်ရှင်ပေါလုသည် မာတုရအဖြစ် အသေခံကြောင်း ခုနှစ်ကြိမ်တိုင်တိုင် အကျဉ်းချခံကြောင်းကို ထိုစာမှ သိရှိရပါသည်။

စိန်ကလီးမင်းစာရေးသောအချိန်ကာလမှာ ပထမရာစုနှစ် အတွင်းဖြစ်ပြီး ခရစ်တော်ကို ကမ္ဘာ့သမိုင်းတွင် အစစ်အမှန်ဖြစ်သည်ကို ကိုယ်တိုင်သိရှိခဲ့ပါသည်။ သူ၏စာတွင် ခရစ်တော်သည် မိမိစိတ်ကို နှိမ့်ချ သောသူများနှင့်သာ သက်ဆိုင်သည်။ ကိုယ်တော်၏ သိုးအုပ်အပေါ် မိမိ တို့ကိုယ်ကို ချီးမြှောက်သောသူတို့နှင့်မဆိုင်။ ကျွန်ုပ်တို့၏ သခင်ယေရှု ခရစ်သည် ဘုရားသခင်၏ ရာဇလုံတံဖြစ်ငြားသော်လည်း မာန်မာန၏ ဝင့်ဝါခမ်းနားခြင်းဖြင့် ကြွလာသည်မဟုတ်။ ဤကဲ့သို့ဝင့်ဝါခမ်းနားစွာ ကြွလာနိုင်သည့်တိုင်အောင် ကိုယ်တော်နှင့်ပတ်သက်သော သန့်ရှင်း သောဝိညာဉ်တော်ကြိုတင်ကြော်ငြာသည့်အတိုင်း အလွန်နိမ့်ချသော အခြေအနေတွင် ကြွလာတော်မူခဲ့ပါသည်။

စတုတ္ထရာစုနှစ်အတွင်း ခရစ်ယာန်စာရေးဆရာတစ်ဦးဖြစ်သူ ဆလ်ပီစီအပ် ဆီပေရပ်စ်၏စာအုပ်ထဲမှ အပိုဒ်တစ်ပိုဒ်ကို သေချာစွာ ဝေဖန်စစ်ဆေးသုံးသပ်ကြည့်ရာတွင် ပျောက်ဆုံးသော တက်စီတုစ်၏ စာချွန်တော်မှ ကောက်နုတ်ချက်တစ်ခုအပေါ်တွင် အခြေခံသည့် အကြောင်း စီရင်ဆုံးဖြတ်ကြပါသည်။ အေဒီ ၇၀ ခုနှစ် ယေရုရှလင်မြို့ တော်ကို သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်ချုပ်ကြီးတိုင်တပ်စ်၏ စစ်ရေး ညီလာခံအကြောင်းကို ဖော်ပြလေသည်။ ရဟူဒီလူမျိုး၏ ဘာသာရေး

နှင့် ခရစ်ယာန်ဘာသာကို လုံးဝပျက်စီးသွားရန် ရည်ရွယ်ချက်ဖြင့် ယေရုရှလင်မြို့၊ ဝိမာန်တော်ကြီးကို ဖျက်ဆီးသင့်သည့်အကြောင်းကို ဗိုလ်ချုပ်ကြီးတိုင်တပ်စ်က ဆွေးနွေးသွားသည်ဟု ထိုစာတွင် ပါရှိလေသည်။ ၎င်းအပြင် ခရစ်ယာန်တို့သည် ရဟူဒီလူမျိုးထဲမှ အညောင့်ပေါက်လာသူများဖြစ်သဖြင့် အမြစ်ကို နုတ်ပစ်ပါက အပင်ပါ အလွယ်တကူပျက်စီးသွားမည်ဟု တိုင်တပ်စ်ထင်မြင်ယူဆသည်။ (Early Christianity and Paganism, by Donald Spencer Duhon & Co. New York)

အေဒီ ၁၂၅ ခုနှစ်တွင် ခရစ်ယာန် ရထာဘူတပညာရှင် အာရစ်တိုက်သည် ဧကရာဇ်မင်း ဟာဒြန်အား အသင်းတော်၏ ကိုယ်ကျင့်တရားဆိုင်ရာ စာပေရှည်ကြီးတစ်ခုကို တင်ဆက်ခဲ့လေသည်။ ယခုအသေးစိပ်အတိအကျ စဉ်းစားဆင်ခြင်ရန် ခေတ်နောက်ကျကောင်းနောက်ကျပေလိမ့်မည်။ ၎င်းစောပေရှည်ကြီးမှ ကောက်နုတ်ချက်မှာ သူတို့ကို (ခရစ်ယာန်တို့ကို) ဖိနှိပ်သော သူတို့အား သူတို့သည် (ခရစ်ယာန်တို့သည်) ထိုသူတို့ကို (နှုတ်ကပတ်တော်ဖြင့်) နှိုးဆော်အား ပေးကြပြီး ထိုသူတို့ကို မိတ်ဆွေအဖြစ် ဖန်တီးကြသည်။ သူတို့သည် သူတို့၏ ရန်သူများအား အကောင်းပြုကြသည်။ သူတို့၏မယားများ သည် ထိုရှင်ဘုရင် အပျိုကညာများကဲ့သို့ စင်ကြယ်ကြသည်။ သူတို့၏ သမီးပျိုများသည် ယဉ်ကျေးကြသည်။ သူတို့၏ယောက်ျားများသည် မတရားသော မေထုန်နှင့်အညစ်အကြေးကို ရှောင်ကြဉ်ကြသည်။ တမလွန်ဘဝတွင် အစားထိုးရရှိရန် မျှော်လင့်ခြင်းဖြစ်သည်။ သူတို့၏ ကျွန်ယောက်ျားနှင့် ကျွန်မများနှင့် ကျေးကျွန်များ၏ ကလေးများရှိလျှင် သူတို့အနေဖြင့် ခရစ်ယာန်ဖြစ်ရန် သွေး

ဆောင်ကြသည်။ ကျေးကျွန်တို့သည် ခရစ်ယာန်ဖြစ်လာလျှင် ခွဲခြားခြင်းမပြုဘဲ ညီအစ်ကိုကဲ့သို့ ခေါ်ဝေါ်ဆက်ဆံကြသည်။ သူတို့သည် ထူးဆန်းသော နတ်ဘုရားများကို ကိုးကွယ်ရန် ငြင်းဆန်ကြသည်။ အမှုအရာခပ်သိမ်းတို့တွင် စိတ်ထားနိမ့်ချစွာနှင့် စိတ်ပျော်ရွှင်စွာ နေထိုင်သွားလာကြသည်။ သူတို့တွင် အမှားအယွင်းဟူ၍လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး အပြစ်တင်ခြင်းဟူ၍လည်းကောင်း မရှိပါ။ သူတို့သည် အချင်းချင်း ချစ်ကြသည်။ ဆင်းရဲသော မုဆိုးမတို့ကို ကူညီခိုင်းပင်းကြသည်။ ညှင်းဆဲခြင်းခံသော မိဘမဲ့များကို ကယ်ဆယ်ကြသည်။ ရှိသောသူတို့သည် မရှိသောသူတို့အား ပေးကမ်းကြသော်လည်း ညည်းညူခြင်းမရှိ၊ ဝါကြွားခြင်းမရှိပါ။ ခရစ်ယာန်တို့သည် ဧည့်သည်အာဂန္တုတစ်ယောက်ယောက်တို့ တွေ့လျှင် မိမိအိမ်သို့ခေါ်၍ ဧည့်ခံခြင်း၌ ဝမ်းမြောက်ဝမ်းသာရှိကြသည်။ တစ်ဦးတစ်ယောက်သည် ကလေးမွေးဖွားလျှင် ဘုရားသခင်ကို ချီးမွမ်း ကြသည်။ ထိုကလေးသည် ကလေးဘဝတွင် သေဆုံးလျှင် ဘုရားသခင်အားသာ၍ ကျေးဇူးတော် ချီးမွမ်းကြသည်။ အပြစ်ဒုစရိုက်ဖြင့် ဘဝအဆုံးသတ်ခြင်းမဟုတ်ဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခြင်းကြောင့် ဝမ်းသာကြခြင်းဖြစ်သည်။ သို့သော် အပြစ်ဒုစရိုက်၌ နစ်မွန်းသောသူ တစ်ဦးတစ်ယောက် သေဆုံးလျှင် ကံဆိုးမိုးမှောင်ကျတော့မည့်လူအပေါ်မှာကဲ့သို့ ဝမ်းနည်း ပက်လက်ဖြစ်ကြသည်။

အို အရှင်ဘုရင်၊ ဤအမှုအရာတို့မှာ ခရစ်ယာန်တို့အား ပေးထားသော ပညတ်တရားများဖြစ်၍ ၎င်းပညတ်တရားအတိုင်း ကျင့်ကြံကြသည်။ ဘုရားသခင်အကြောင်းကို

သိရှိကြသောသူအနေဖြင့် ထိုသူတို့သည် ဘုရားသခင်ပေး
သနားရန် လျှောက်ပတ်သောအရာများ သူတို့ရရှိရန် လျှောက်
ကန်သောအရာများကိုသာ တောင်းကြသည်။ အဘယ့်ကြောင့်
ဆိုသော် သူတို့သည် သူတို့အပေါ် ဘုရားသခင်၏ ကောင်း
မြတ်ခြင်းကို အသိအမှတ်ပြုကြသည်။ တစ်ကယ်ပါဘဲ အရှင်
မင်းမြတ်၊ သူတို့အပေါ် လောကမှ အလှအပဟူသမျှကို ကျ
ရောက်လာပါသည်။ ကောင်းမှုကုသိုလ်လုပ်ခဲ့သမျှကို လူတကာ
ကြားအောင် အော်ကျယ်အော်ကျယ်မလုပ်၊ လူများအသိအမှတ်
ပြုရန်မလုပ်၊ ရတနာကို ကွယ်ဝှက်ထားသကဲ့သို့ ကွယ်ဝှက်ကြ
သည်။ သူတို့၏ မေဂ္ဂိယ မျက်နှာတော်ကို ဖူးမျှော်၍ မေဂ္ဂိယ
ကတိတော်အတိုင်း ရရှိရန် မျှော်လင့်သောသူများပီပီ ရိုးသား
ဖြောင့်မတ်ရန် အားထုတ်ကြသည်။

အမှန်တကယ် ဤလူတို့သည် လူသစ်များဖြစ်ကြ
သည်။ သူတို့၏အလယ်တွင် ဘုရားသခင်၏အမှုအရာ တစ်ခုခု
ရောစပ်လျက်ရှိသည်။ သူတို့ရေးသောစာများကို ယူ၍
ဖတ်ကြည့်၊ ယခု ကျွန်ုပ်သံတော်ဦးတင်သောအကြောင်းအရာ
တို့မှာ ကျွန်ုပ်သဘောမဟုတ်မှန်း သိရှိပါလိမ့်မည်။ သူတို့
စာဖြင့် ရေးသားခဲ့သော အကြောင်းအရာများတို့ကို ဖတ်ကြည့်
သည့်အခါ ယခုပစ္စုပ္ပန်အကြောင်းသာမဟုတ်ဘဲ၊ အနာဂတ်မှာ
ဖြစ်ပေါ်လာမည့်အမှုအရာများကို ကျွန်ုပ်ခိုင်မာစွာ ယုံကြည်
မိပါသည်။ ယနေ့ ဤကမ္ဘာမြေကြီး ရပ်တည်နေသည့်
အကြောင်းမှာ ခရစ်ယာန်တို့၏ ကြားဝင်တောင်းပန်ပေးခြင်း
ကြောင့် ဖြစ်နေသည်မှာ ကျွန်ုပ်မနောစိတ်ထဲတွင် သံသယ
မရှိပါ။ သူတို့၏ ဆုံးမဩဝါဒစကားသည် အလင်း၏တံခါးမကြီး

ဖြစ်ပါသည်။

သို့ဖြစ်၍ ဘုရားသခင်ကို မသိရှိကြသောသူတို့ ချဉ်းကပ်ကြပါစေ။ ကာလအစဉ်အမြဲ မပျက်စီးမယိုယွင်းသော နှုတ်ကပတ်တော်ကို ဘုရားသခင်ကို မယုံကြည်သောသူတို့ လက်ခံကြစေ။ သို့မှသာ ပုထုဇဉ်လူသားတစ်ရပ်လုံးအပေါ် ကယ်တင်ရှင်ယေရှုအားဖြင့် ကျရောက်လာမည့်ကြောက်မက် ဖွယ်ရာ တရားစီရင်ခြင်းမှ လွတ်ကင်းနိုင်ရန်ဖြစ်ပါသည်။

ပထမရာစုနှစ်သည် ခရစ်ယာန်ဘာသာအကြောင်း မည်သည့် သတင်းကိုမျှ လုံးလုံးလျားလျား မပေးခဲ့ဘူးဟု အခိုင်အမာ ထွက်ဆိုချက်ကို ချေပရန် ဘာကျန်သေးသလဲ။

သို့သော် ပထမရာစုနှစ်မှ ရက်စွဲတပ်သော ခရစ်ယာန် အကြောင်း မည်သည့်မှတ်စာမှ လုံးလုံးလျားလျား မရှိခဲ့သည့်အကြောင်း သူတို့၏အဆိုမှာ မှန်ကန်ကြောင်း ဆင်ခြေဆင်လက်ပြန်ရန် ကျွန်ုပ် အခြားဘာမျှ မလိုအပ်တော့ပါ။ ပညာတံခွန်အသင်းသားများဖြစ်ကြ သော ဘုရားမဲ့ဝါဒီလက်စွဲ စာအုပ်ရေးသားသူတို့သည် သူတို့၏ စာအုပ် နောက်တစ်မျက်နှာတွင် ဖော်ပြသောအကြောင်းအရာသည် အချင်းချင်း ဆန့်ကျင်ဖီလာကြသည်။ ဗျာဒိတ်တော်စာအုပ်သည် အေဒီ ၆၈၃ နှစ် တွင် ပြုစုရေးသားခဲ့သည်ဟု ထိုသူတို့ ဆိုကြသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ပထမရာစုနှစ်တွင် ရှိနေကြသည်။ ရဟူဒီလူမျိုး တစ်ဦး က ဗျာဒိတ်တော်စာအုပ်ကို ရေးသားခဲ့သည်။ ပါလက်စတိုင်းမှ ဝေးလံ သော နေရာများမှာတောင် စနစ်တကျဖွဲ့စည်းထားသော ခရစ်ယာန် ဘာသာရှိနေသည်ဟု ထိုစာအုပ်ကို စာရေးသူက အစပြုခဲ့ပါသည်။ ဗျာဒိတ်တော်သည် အာရှမိုင်းနားအဆင်းတော်များထံသို့ ရေးသားခဲ့ သော စာခုနှစ်စောင်ဖြင့် အစပြုပါသည်။

ခရစ်ဝင်စာအုပ်များ၏သက်သေ

ခရစ်ဝင်စာအုပ်များကို ပထမရာစုနှစ်အတွင်း ရေးသားခြင်း မဟုတ်ဘူးဟုဆိုခြင်းမှာ ဘုရားမဲ့ဝါဒီများ ကျမ်းစာအုပ်၏ အလိုအလျောက် ဟုတ်မှန်ကြောင်း ထင်ရှားသောအရာဖြစ်ပါသည်။ ဤစာအုပ်ကို ရေးသားသူများမှာ နောက်ပိုင်းမှလူလည်ကျသော အတုအပအလိမ်အလည်သမားများ၏ လက်ချက်ဖြစ်ပါသည်။ စိန်ဂျွန်း၏ခရစ်ဝင်စာအုပ်ကို ဒုတိယရာစုနှစ်ကုန်ဆုံးပိုင်းမှသာ ပြုစုရေးသားသည်ဟု သူတို့စွပ်စွဲကြပါသည်။

သို့သော် အေဒီ ၁၁၆ မတိုင်မီ မာတုရအဖြစ် အသေခံသော အစ်နားတီအပ်စ်သည် စိန်ဂျွန်း၏စာအုပ်မှ ကိုးကားဖော်ပြခဲ့ပါသည်။ ရုထာဘူတပညာရှင် ဂျပ်စတင်က ထိုစာအုပ်မှ ကိုးကားဖော်ပြလေသည်။ ဂျပ်စတင်သည် အေဒီ ၁၄၀ ပတ်ဝန်းကျင်တွင် ကွယ်လွန်ခဲ့ပါသည်။ သမ္မာကျမ်းစာအုပ်ကို အကြီးအကျယ် ဝေဖန်ပြစ်တင်သော ပြင်သစ်ဝေဖန်သမား လွီစီပင်လျှင် ဤခရစ်ဝင်စာအုပ်ကို ၁၃၀ ခုနှစ်တွင် ရောမမြို့သို့ ရောက်ရှိပြီးဖြစ်သည့်အကြောင်းကို ဝန်ခံလေသည်။

ခရစ်ဝင်စာအုပ်များ၏အကြောင်းအရာများကို အသာလေးလေ့လာခဲ့ခြင်းစိပ်ဖြာခြင်းဖြင့် နောက်ပိုင်းမှအတုအပများမဟုတ်နိုင်သည်ကို ဖော်ပြနေပါသည်။ (ဤအကြောင်းကို အခိုင်အမာပြောဆိုရာတွင် ကျွန်ုပ်အတိုက်အခံများသည် သူတို့၏ ဆရာကြီး အဲန်ဂျဲလ်နှင့် တောင် အတိုက်အခံဖြစ်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် အဲန်ဂျဲလ်က ခရစ်ယာန်ဘာသာသည် လိမ်လည်လှည့်ဖြားသူများ၏ လက်ချက်ဖြစ်သည်ဟူသော အတွေးအခေါ်ကို ပြက်ရယ်ပြုခဲ့လေသည်။ (F. Engels, Bruno Bauer and Ancient christianity ကိုဖတ်ကြည့်ရန်)

ဒုတိယရာစုနှစ် ကုန်ဆုံးပိုင်းတွင် ခရစ်ဝင်စာအုပ်များ တီထွင်ဖန်တီးခဲ့ပြီဟု စွပ်စွဲသည့်အချိန်၊ တမန်တော်များ၏ အမည်များကို ခရစ်ယာန်အသိုင်းအဝိုင်းတွင် အလွန်ကြည်ညိုလေးစားကြသည်။ ဤသို့ ဖြစ်လျှင် မည်သည့်အကြောင်းကြောင့် အလိမ်အလည်အတုအပ ပြုလုပ်သောသူသည် သူ၏စာပေစာလွှာများကို ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းဖြစ်သည်ဟု အရေးဆိုလိုသည့်အကြားထဲကနေ ယေရှုက ပေတရုကို “စာတန်”ဟု ခေါ်၍ အခြားသော တမန်တော်များကိုလည်း ပြစ်တင်ဆုံးမခံကြရသည်ဟု အသင်းတော်များအား အော်ကြီးဟစ်ကျယ်လုပ်ရသလဲ။ ထိုစကားများကို အမှန်စင်စစ် ပြောဆိုခြင်းမရှိခဲ့လျှင် ခရစ်ဝင်စာအုပ်ထဲတွင် ဖော်ပြမည်မဟုတ်ပါ။ တမန်တော်များကို အသင်းတော်များထံတွင် ဂုဏ်သရေရှိသောပုဂ္ဂိုလ်များအဖြစ် ကြည်ညိုလေးစားကြပါသည်။ တမန်တော်များအကြောင်း မနှစ်မြို့သည့်ထုတ်ဖော်ပြောဆိုခြင်းကို ခရစ်ယာန်များအနေဖြင့် တမင်သက်သက် ဖန်တီးလုပ်ကြံကြမည်မဟုတ်ပါ။

ဒုတိယရာစုနှစ် ကုန်ဆုံးပိုင်းတွင် ခရစ်တော်ကို ဘုရားသခင်အဖြစ် အသင်းတော်တစ်ခုလုံးတွင် ဝတ်ပြုကိုးကွယ်ကြသည်။ မိန်းမများနှင့် သီသီကလေး မိတ်ဖွဲ့သော သို့မဟုတ် လက်ဝါးကပ်တိုင်ပေါ်တွင် အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု အော်ငိုလောက်အောင် အားနွဲ့သောသူအား အမွန်းတင်လောက်အောင် ပေါကြောင်ကြောင်လုပ်သော အတုအပသမားသည် သူ၏စာအုပ်ကို သန့်ရှင်းသောစာအုပ်အဖြစ် ဘယ်သောအခါမှ လက်ခံခဲ့မည်မဟုတ်ပါ။ ယေရှု၏ ကြောက်စိတ်နှင့်ဂေသရှေ့မာန်ဥယျာဉ်တွင် စိုးရိမ်ကြောင့်ကြစိတ်အကြောင်းကို ဖော်ပြရာတွင်လည်း အလားတူဖြစ်ပါသည်။ ဤကဲ့သို့သောဖြစ်စဉ်များကို ကယ်တင်ရှင်၏ နာမတော်ကို

တိုက်ခိုက်ရန် လမ်းဖွင့်ပေးသည်။

အေဒီ ၁၇၈ ခုနှစ်တွင် ရေးသားခဲ့သော ဆယ်လစပ်စ်၏ စာအုပ်တစ်အုပ်ထဲတွင် ယေရှုကို ပြောင်လှောင်လေသည်။ သူ၏တပည့် တော်များသည် သတ္တိရှိရှိဖြင့် တိုးတိုးတိတ်တိတ်ဝေဒနာ ခံစားသော အချိန်တွင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်တိုင်ပြင်းပြစွာ ဒုက္ခခံတော်မူခဲ့သည်ဟု ခရစ်ယာန်များ သတိရပါဟု ဆိုလေသည်။ ယေရှု၏အကြောင်းကို ခရစ်ဝင်စာအုပ်များမှ သူသိရှိခြင်း ဖြစ်ပါလိမ့် မည်။ ဝမ်းမြောက်ဖွယ်သတင်းရေးသောသူတို့သည် သူတို့၏ ကိုယ်ကျိုး ကို အထမြောက်စေရန် ရေးသားကြခြင်းမဟုတ်ဘဲ သူတို့မြင်ခဲ့သည့် ကြားခဲ့သည့်အတိုင်းသာ ရေးသားကြခြင်းဖြစ်ပါသည်။ တစ်ဖန် ယေရှု၏ မျက်ရည်ကျခြင်း၊ ညည်းညူးခြင်း၊ စိတ်ဝေဒနာနှင့် ကိုယ်ခန္ဓာ အနာတရခံစားခြင်းတို့သည် လူအများ၏ စိတ်ထဲတွင် ကိုယ်တော်၏ ဂုဏ်တော်ကို နိမ့်ကျစေသည်။ မနိမ့်ကျစေသည်ဟူသောအချက်ကို ခရစ် ဝင်စာအုပ်ရေးသူတို့သည် ဂရုမစိုက်ကြပါ။ ဤကဲ့သို့ ရေးသားဖော်ပြ ခြင်းသည် အစစ်အမှန်ဖြစ်ခြင်းနှင့် ခရစ်ဝင်စာအုပ်များ၏ စောစော ပိုင်းကာလ၏ သက်သေအထောက်အထား ဖြစ်ပါသည်။

ခရစ်ဝင်စာအုပ်များကို နောင်သောအခါ အတုအပရေးသော သူတို့သည် ခရစ်တော်ကို အဆမတန် ချီးမွမ်းခြင်းဖြင့် ပြည့်စုံသူများ ဖြစ်ကြပါလိမ့်မည်။ ယေရှု၏လုပ်ဖော်ကိုင်ဖက်တစ်ချို့သည် သူ၏ ကိုယ်ပိုင်လူမျိုးသည် သူ့ကို အသိဆုံးသောလူတို့သည် သူ့ကိုမာရ်နတ် တစ်ကောင်အဖြစ် သဘောထားသည်။ ယေရှုကပင်လူငယ် တစ်ယောက် အား အဘယ့်ကြောင့် ငါ့ကို လူကောင်းဟု ခေါ်ဆိုသနည်းဟု ဆိုလောက် အောင် ဆိုးခဲ့သူဖြစ်သည်ဟု စာအုပ်အတုရေးသူများက ကျွန်ုပ်တို့ကို ပြောပြလိမ့်မည်မဟုတ်ပါ။

ခရစ်ဝင်စာအုပ်များနှင့်သြဝါဒစာများတွင် အာရမိတ် စကားလုံးများကို ဆက်သုံးထားသည်။ အာရမိတ်စကားသည် ထိုခေတ်ထိုကာလက ပါလက်စတိုင်းတွင် ပြောဆိုသော စကားဖြစ်ပါသည်။ ခရစ်ဝင်စာအုပ်များသည် ဒုတိယရာစုနှစ်ကုန်ဆုံးပိုင်းကာလ ဂရိဘာသာစကားပြောဆိုသော ကမ္ဘာတွင်ရေးသားခြင်းဖြစ်လျှင် မည်သည့်အကြောင်းကြောင့် အတုအပအလိမ်အလည် စာရေးဆရာများသည် အာရမိတ်စကားများ ထည့်သုံးမည်လဲ။ အာရမိတ်ဘာသာစကားသည် ခရစ်ယာန်သမိုင်း ပထမဆယ်စုနှစ်များတွင်သာ နားလည်ကြသည်။ ၎င်းကာလတွင် ခရစ်ယာန်အများဆုံးမှာ ဂျူးလူမျိုးဖြစ်ကြပါသည်။

ခရစ်ဝင်စာအုပ်များထဲတွင် ယေရှုနှင့်သူ၏ ရန်ဘက်ပြုသူများ၏ မှန်ကန်သော ဥပုသ်နေ့စောင့်ရှောက်ပုံစောင့်ရှောက်နည်းနှင့်ယုဒပွဲတော်များ၏ တန်ဖိုးအကြောင်း မာယာစကားစစ်ထိုးခြင်းများပါဝင်သည်။ ပထမရာစုနှစ် ယုဒလူမျိုးစာဖတ်သူများအတွက် ဤအကြောင်းအရာများ အရေးကြီးသည်။ ဒုတိယရာစုနှစ်တစ်ပါးလူမျိုးခရစ်ယာန်တို့သည် ဤယုဒလူမျိုး၏ ပွဲတော်အကြောင်းကို နားလည်ကြမည်မဟုတ်ပါ။ လိမ်လည်သောသူသည် ယုဒလူမျိုးတို့၏အဆောင်လက်ဖွဲ့များ၏ အဓိပ္ပါယ် ဆယ်ဘို့တစ်ဘို့အကြောင်း ယုဒလူမျိုးတို့၏ ဝတ်မပြုမီကိုယ်လက်ဆေးကြောခြင်းအကြောင်း ဖာရိရှဲ၊ ဇနွဲကဲလူမျိုးမှာ ဘယ်သူလဲစသဖြင့် ရှင်းပြပါလိမ့်မည်။ သို့သော် ခရစ်ဝင်စာအုပ်ကို စီကုံးရေးသားသောသူတို့သည် ဤအကြောင်းအရာများကို အားလုံးသိရှိပြီဟု သဘောထား၍ ယေရုအသက်တာ၏ ဇာတ်လမ်းကို အဖြစ်ကိုအဖြစ်အတိုင်း အရှိကိုအရှိအတိုင်း အတိအကျ မှတ်တမ်းကင်ခဲ့ကြပါသည်။

ဓမ္မသစ်ကျမ်းတွင် မည်သည့်နေရာ မည်သည့်တောရွာ ဇနပုင်တစ်ခု၌ အသင်းတော်တည်ရှိသည်ဟု ဖော်ပြခြင်းကို မတွေ့ရှိရပါ။

ခရစ်ယာန်ဘာသာ၏ မူလအစဖြစ်ပေါ်သောသူတို့သည် ယေရှု၏ နှုတ်
ထဲတွင် တောဘက်ဘဝကို အကြီးအကျယ် ချီးမွမ်းခြင်းငှက်များပန်းများ၊
လယ်လုပ်ခြင်းအကြောင်းတို့ကိုချီးမွမ်းခြင်းများကိုဘာလို့ထည့်ပေးသလဲ။

ကျွန်ုပ်တို့သည် ဤရာစုနှစ်တွင် အလိမ်အလည် အတုအပ
ကျွမ်းကျင်သောသူများကို သိရှိကြပါသည်။ ထိုသူတို့သည် လူ တစ်
ယောက်၏ပတ်လည်တွင် သန့်ရှင်းသူ၏ရောင်ခြည်တော်ကို စက်ဝန်းပုံ
ဆွဲ၍ နောင်တွင် ထိုသူတို့ကိုယ်တိုင် ထိုလူကို ရာဇဝတ်ကောင်အဖြစ်
ရှုတ်ချကြသည်။ လိမ်လည်အတုပြုလုပ်တတ်သောသူတို့သည် လူသည်
များဖြစ်ကြပါလိမ့်မည်။ ဝမ်းမြောက်ဖွယ်သတင်း စီကုံးရေးသားသောသူ
တို့သည် လိမ်လည်သောသူများဖြစ်လျှင် ထိုကဲ့သို့သော ရင်တုန်ဖွယ်
အမှားအယွင်းများကို ပြုမိမည်မဟုတ်ပါ။ သူတို့၏စာအုပ်များကို သန့်
ရှင်းသောသမ္မာကျမ်းစာများအဖြစ် လက်ခံရန် တတ်စွမ်းနိုင်ကြမည်
မဟုတ်ပါ။

ရာဇဝင်သမိုင်းအရနှင့်သက်တမ်းအရွယ်အပါအဝင် မှန်ကန်မှု
ကို သက်သေအထောက်အထားပြသည့် ခရစ်ဝင်တစ်ခု၏ အသေးစိတ်
ဝတ္ထုတစ်ခုကို ရှင်ယောဟန် ၁၉:၃၄ တွင် တွေ့ရှိပါသည်။ လက်ဝါးကပ်
တိုင်ပေါ်တွင် အသေသတ်ခြင်းခံသော သခင်ဘုရား၏နံဘေးကို စစ်သား
တစ်ယောက်က လှုံဖြင့်ထိုးရာတွင် သွေးနှင့်ရေထွက်လာသည်ဟု ဤကျမ်း
ပိုဒ်တွင် ဖော်ပြထားပါသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ကျွန်တော်
ဆင်ခြင်သုံးသပ်ခြင်း မလုပ်ပါ။ သို့သော် ဧဝံဂေလိဆရာ ယောဟန်
သည် မျက်မြင်ကိုယ်တွေ့ရှိသူဖြစ်ရာ သူမြင်ခဲ့သောအမှုအရာကိုသာ သူ
ရေးခဲ့ပါသည်။ ရှင်ယောဟန်ရော အခြားသူများပါ ထိုအချိန်တွင် ဘာ
ဖြစ်သည်ကို ရှင်းမပြကြပါ။ ဆယ်ရှစ်ရာစုနှစ်ကျလာသည့်အခါကျမှ
ဆရာဝန်စိမ်စွန်ဆိုသူ မေ့ဆေးငွေ့စတင်တွေ့ရှိသူမှ ယေရှုသည် နှလုံး

သွေးကုန်ခမ်းမှုကြောင့် သေဆုံးသည်ဟု ဖော်ပြလေသည်။ ဤနည်းဖြင့် လူတစ်ယောက်သေဆုံးသည့်အခါ တစ်အားအော်၍ လက်နှစ်ဘက်ကို ဆန့်ထားတတ်သည်။ တကယ့်အဖြစ်မှန်တွင် ယေရှု၏လက်နှစ်ဘက်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ဆန့်ထားပြီးဖြစ်ပါသည်။ ၎င်းအပြင် အသက်ထွက်သည့်အခါ တစ်အားအော်ခဲ့ပါသည်။ ဤတွင် သွေးသည် နှလုံးထဲသို့ ဝင်စီးခြင်းမပြုတော့သဖြင့် နှလုံးလည်း မခုန်တော့သည့်အတွက် သွေးသည် ရပ်တန့်ကာ သွေးနှင့်ရေအဖြစ်သို့ သီးခြားစီပြောင်းလဲသွားသည်။ ထိုစစ်သားက နှလုံးမြှေးပါးကို ထိုးမိသောအခါ သွေးနှင့် ရေရော၍ ထွက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။

စာရေးဆရာတစ်ဦးသည် မရှိမဖြစ်ဘူးသောအကြောင်းအရာကို ကြံဖန် ဖန်တီး၍ ရေးမလားဟု စိတ်ထဲတွင် ထင်မြင်နိုင်ပါသလား။ ထိုဖြစ်စဉ်ကို အနှစ်နှစ်ထောင်နီးပါးကျရောက်လာသည့်အခါ သိပ္ပံပညာနည်းဖြင့် အံ့ကိုက်စွာ ရှင်းပြနိုင်သည်ကို ဘယ်လိုသဘောထားရမည်လဲ။

ခရစ်ဝင်စာအုပ်သည် နောက်ပိုင်းကျမှ အတုအပအလိမ်အလည်ဖြစ်သည်ဟု အဆိုပြုခြင်းပင်လျှင် နောက်ပိုင်းကျမှဖြစ်လာသော အတုအပအလိမ်အလည်ဖြစ်ပါသည်။

မတည်ရှိသော ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးသည် ခရစ်ယာန်ယဉ်ကျေးနယ်တစ်ခုလုံး၏ ဖန်ဆင်းရှင်ဖြစ်၍ ထိုခရစ်ယာန်ယဉ်ကျေးမှုနယ်တစ်ခု၏ နိုင်ငံသားဦးရေသည် ထိုခေတ်ထိုကာလ မည်သည့်လောကီ ကေရာဇ်မင်းနိုင်ငံလူဦးရေထက် များပြားသည်ကို ထင်မြင်နိုင်ပါသလား။

မည်သည့်အင်ပါယာနိုင်ငံ၌ ခရစ်ယာန်အင်ပါယာနိုင်ငံတော်ကဲ့သို့ အနှစ်နှစ်ထောင် မတည်ရှိနိုင်ပါ။ မည်သည့်အင်ပါယာနိုင်ငံမှ ခရစ်ယာန်အင်ပါယာနိုင်ငံကဲ့သို့ အနှစ်နှစ်ထောင်လုံးလုံး ညှင်းပန်း

နှိပ်စက်ခြင်း၊ မုန်းတီးခြင်းနှင့်ဆင်းရဲနွမ်းပါးခြင်းကို မခံမရပ်နိုင်ပါ။

ခရစ်ယာန်ဘာသာသည် ဤကမ္ဘာတွင် အကြီးမားဆုံးသော အဖြစ်မှန်ဖြစ်ပါသည်။ သို့ဖြစ်လျှင် ဤအကြီးမားဆုံးသော အဖြစ်မှန်သည် မတည်ရှိသော ပုဂ္ဂိုလ်မှဖြစ်ပေါ်စေသလား။

တောက်တီးတောက်တဲ့ ယုတ္တိမရှိသော စကားမျှသာဖြစ်ပါသည်။ မည်သူက ယုတ္တိမရှိသောစကားကို ယုံကြည်မည်လဲ။

နာမည်ကျော်အင်္ဂလိပ်စာရေးဆရာကြီး ဂျွန်စတုတ်မိလ်ကရေးသည် “ခရစ်တော်သည် ခရစ်ဝင်စာအုပ်များထဲတွင် ဖော်ပြသည့်အတိုင်း ရာဇဝင် မဖြစ်မပျက် မထင်မရှားမတည်ရှိခဲ့ကြောင်း ပြောဆိုရန် အသုံးမကျပါ။ သူ၏တပည့်တော်များထဲတွင် သို့မဟုတ် သူ့အကြောင်းကို ဟောပြောသူများထဲတွင် မည်သူသည် ယေရှုနှင့်စပ်ဆိုင်သည်ဟု မှတ်ယူရသောအဆိုအမိန့်များကို၎င်း၊ ခရစ်ဝင်များထဲတွင် ဖော်ပြသော ယေရှု၏ အသက်တာနှင့် ကျန်လက္ခဏာများကို စိတ်ကူးတွင် မြင်ယောင်ခြင်းကို မည်သူလိဆယ်ဖန်တီးနိုင်စွမ်းရှိသလဲ။ ဂါလိလဲတံငါသည်များသော်လည်းကောင်း ရှင်ပေါလုသော်လည်းကောင်း မတတ်စွမ်းနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပါ။

မည်သူသည် ယေရှု၏ ဥပဓိဂုဏ်ကို လိဆယ်ဖန်တီးနိုင်မည်လဲ။ သူ၏ကောင်းမြတ်ခြင်းနှင့်စိတ်ထားနိမ့်ချခြင်းသာမကဘဲ လူနှင့်လူတို့၏ ပြဿနာကိုင်တွယ်ပုံ၊ ကယ်တင်ခြင်း ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဟောပြောသောသူအနေဖြင့် အမြင်သစ်အတွေးသစ်နှင့် အစွမ်းသတ္တိတို့ကို မည်သူက လိဆယ်ဖန်တီးနိုင်မည်လဲ။

ဤတင်မကဘဲ မည်သူမည်ဝါသည် ယေရှုကို လိဆယ်ဖန်တီးသောသူများဖြစ်ကြမည်လဲ။ ယုဒလူမျိုးတို့သည် ယေရှုကို လိဆယ်ဖန်တီးနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော ပဌမရာစုနှစ်တွင် သူတို့၏ အုရား

တစ်ဆူတည်း အယူဝါဒသည် ဇွဲကောင်းကောင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသောကြောင့် မျက်စိဖြင့်မမြင်နိုင်သော သူတို့၏ ထာဝရဘုရားကို ကိုယ်စားပြုမည့်လူတစ်ယောက်ကို ဘယ်သောအခါမှ လီဆယ်ဖန်တီးကြမည်မဟုတ်ပါ။

ယုဒလူမျိုးတို့သည် အခြားနိုင်ငံသားများကို အထင်အမြင်သေးကြသည်။ ရှုမာရိလူမျိုးလက်မှီရေကိုပင် မသောက်ကြပါ။ သို့ဖြစ်သောကြောင့် တိုင်းတစ်ပါးသားများနှင့်မိတ်ဖွဲ့သော ပုဂ္ဂိုလ်ယေရှုကို လီဆယ်ဖန်တီးမည်မှာ သေချာပါသည်။ သူတို့ကို သူတို့ရွေးကောက်ထားသော လူမျိုးအဖြစ် ယုံကြည်ကြသည်။ သို့ဖြစ်လျှင် လူမျိုးခွဲခြားမှုကို ချေဖျက်ပစ်၍ လူမျိုးတကာကို ဖက်ယမ်းသော လူတစ်ဦးတစ်ယောက်ကို သူတို့က မည်သည့်အကြောင်းကြောင့် လီဆယ်ဖန်တီးပါမည်လဲ။

ခရစ်ယာန်များကလည်း ယေရှုကို လီဆယ်ဖန်တီးခြင်း မပြုနိုင်ပါ။

ယေရှုကို လီဆယ်ဖန်တီးဘို့ နေနေသာသာ ဝေးသာဝေး၊ ကိုယ်တော်၏လှပသောနာမတော်ကို ဖျက်ဆီးနိုင်ဘို့သာ တတ်စွမ်းနိုင်ကြသည့်အကြောင်းကို အစကတည်းက ကျွန်ုပ်တို့ရှုမြင်သဘောပေါက်နိုင်ပါသည်။

ရှင်ပေါလုသည် သူ၏ခေတ်ကာလမှာတောင် ခရစ်တော်၏အကြောင်း ဟောပြောသောသူအများဆုံးသည် ဥစ္စာနေတပ်မက်ခြင်းဖြင့်လည်းကောင်း၊ အလွန်အာသာကြီးခြင်းဖြင့်လည်းကောင်း၊ နာမည်ကျော်ကြားလိုသော ဆန္ဒဖြင့်လည်းကောင်း၊ အတ္တဆန်သောအကြံအစည်ဖြင့်လည်းကောင်း၊ ဟောပြောကြသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အရုပ်ဆိုးစေသည်။ ဥစ္စာနေတပ်မက်၍ ကိုယ်ကျိုးဆန်လောဘကြီးသူများသည် ယေရှုကို လီဆယ်ဖန်တီး၍ မတတ်နိုင်ကြပါ။

လူတို့သည် လူ့ဇာတိကိုခံယူသော ဘုရားကို လီဆယ်ဖန်တီး နိုင်ကြံ့ဆည့်တိုင်အောင် ထိုသူကို သူတစ်ပါးအထင်အမြင်သေးသော အမြင်ကပ်ခံသော ဂျူးလူမျိုးအဖြစ် လက်သမားလုပ်ကိုင်သူအဖြစ်၊ စာပေ ပညာမသင်မတတ်မြောက်သောသူအဖြစ်၊ နွားတင်းကုပ်ထဲတွင် မွေးဖွား ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံသောသူအဖြစ် စာပေစာကြောင်း တစ်ကြောင်း တစ်ဝါကျမျှ မထားခဲ့သောသူအဖြစ် လီဆယ်ဖန်တီးကြ မည်မဟုတ်ပါ။

ဤကဲ့သို့သော အရာများကို လီဆယ်၍ မဖန်တီးနိုင်ပါ။ “ကိုယ် တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါ”ဟူ၍လည်းကောင်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ကိုယ့်ကိုယ်ကို(ဗိမာန်တော်အထွဋ် အထိပ်မှ)အောက်သို့ ချလိုက်တော်မူပါ။ အဘယ့်ကြောင့်ဆိုသော ကျမ်း စာလာသည်ကား ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားရန် ဖြစ်၍ သင်၏ခြေကိုကျောက်နှင့်မထိခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ (ဤလောက၌ရှိသမျှ သော စည်းစိမ်ကိုလည်းကောင်း) ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ်ကိုး ကွယ်လျှင် ဤအရာခပ်သိမ်းတို့ကို ငါပေးမည်ဟူ၍လည်းကောင်း တော ကန္တာရထဲတွင် ယေရှုကို စာတန်မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ပတ်သက်သော ပုစ္ဆာသုံးခုကို ရည်ညွှန်း၍ The Brothers Karamazou ဟူသောစာအုပ်ထဲတွင် Dostoieki က အောက်ပါအတိုင်း ဝေဖန်ရေး သားခဲ့ပါသည်။

ဤကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သော အံ့မခမ်းသော တန်ခိုးနိမိတ်လက္ခဏာပေါ်ပေါက်ဘူးခဲ့လျှင် ထိုစုံစမ်းသွေး ဆောင်ခြင်း သုံးရပ်၏နေ့တွင် ဖြစ်ပေါ်လေသည်။ ဤပုစ္ဆာ

သုံးခု၏အကြောင်းအရာများပင်လျှင် သူ့ဟာသူ တန်ခိုးနိမိတ်
လက္ခဏာဖြစ်နေလေပြီ။ ဆင်ခြေဆင်လက်တက်ဘို့အတွက်
သာ ထင်မြင်ဘို့ ဖြစ်နိုင်မည်လား။ ဤအကြောင်းအရာများကို
စဉ်းစားကြည့်ပါ။ စိုးရွံ့ထိတ်လန့်စေသော ထိုနတ်ဆိုး၏မေးခွန်း
ပုစ္ဆာများသည် ထိုစာအုပ်များမှ လုံးဝပျောက်ပျက်သွားသဖြင့်
အသစ်တစ်ဖန် လီဆယ်ဖန်တီးရန်လိုအပ်သည်ဟုဆိုလျှင်
ထိုကဲ့သို့ပြုလုပ်ရန် ဤကမ္ဘာမြေကြီး၏ ပညာရှိသူများဖြစ်ကြ
သော ဝိဇ္ဇာသိပ္ပံပညာရှင်များ၊ ရထားဘူတပညာရှင်များ၊ ကဗျာ
လင်္ကာဆရာများတို့ကို စုစည်း၍ ထိုမေးခွန်းပုစ္ဆာသုံးမျိုးကို
လီဆယ်ဖန်တီးရန် တာဝန်ပေးကြည့်စမ်းပါ။ အခြေအနေနှင့်
ကိုက်ညီအောင် ကြိုက်သလို ဆွေးနွေးတိုင်ပင်ကြစေ။ သို့သော်
ရှည်ရှည်လျားလျားမဟုတ် စကားသုံးလုံး ပုထုဇဉ်လူသား
အသုံးပြုသော ဝါကျသုံးကြောင်းဖြင့် အနာဂတ်ကမ္ဘာသမိုင်းနှင့်
ပုထုဇဉ်လူသားဖြစ်စဉ်တစ်ခုလုံးအကြောင်းကို ပုစ္ဆာသုံးပိုဒ်ဖြင့်
ဖွဲ့နွဲ့ပါစေ။ ဤကမ္ဘာမြေကြီး၏စုပေါင်းဉာဏ်ပညာနှင့်တန်ခိုး
သည် အတိမ်အနက်အားဖြင့် ထိုတောကန္တာရတွင် ဉာဏ်ပညာ
ရှိ၍ တန်ခိုးကြီးသော ထိုနတ်ဆိုး၏ မေးခွန်းပုစ္ဆာသုံးခုကို ယှဉ်
နိုင်မည်ဟု သင်ယုံကြည်ပါသလား။ ထိုမေးခွန်းပုစ္ဆာများမှလည်း
ကောင်း၊ ထိုတန်ခိုးနိမိတ်ကမ္ဘာ၏ အကြောင်းအရာမှလည်း
ကောင်း၊ ဤနေရာတွင် အလျင်အမြန် မသိမသာ လွန်သွား
တတ်သည့် ပုထုဇဉ်လူသားဉာဏ်ပညာဖြင့် မဟုတ်ဘဲ အကန့်
အသတ်မရှိ နိစ္စထာဝရဉာဏ်ပညာဖြင့် ပြုလုပ်ဆောင်ရွက်ရ
မည်ကို ကျွန်ုပ်တို့ သဘောပေါက်နိုင်ပါသည်။

နာမည်ကျော် ဘုရားမဲ့ဝါဒီစာရေးဆရာ အိမ်ဂါဆိုလ ဆိုသူက

ယေရှုအကြောင်းကို ဤကဲ့သို့ ရေးသားခဲ့ပါသည်။

ရိနန်နှင့်အတူတူ၊ ကျွန်ုပ်သည် ခရစ်တော်ကို စုံလင်သောပုဂ္ဂိုလ်တစ်ဦးအဖြစ် ယုံကြည်ကြပါသည်။ သူတစ်ပါးသည် သင့်အားပြုစေလိုသကဲ့သို့ သူတစ်ပါးအား သင်ပြုလော့” သည် ဘာသာရေးနှင့်ကိုယ်ကျင့်တရားတို့၏ စုံလင်ခြင်းဖြစ်ပါသည်။ Summum bonum အလွန်အလွန်မွန်မြတ်သောအရာ၊ အကောင်းဆုံးသောအရာဖြစ်ပါသည်။ ဆိုကရာတီးစ်၊ ပလာတို၊ မိုဟာမက်၊ မောရှေ၊ ကွန်ဖူးရှပ်တို့၏ ဆုံးမဩဝါဒထက်သာ၍ ငွားငွားစွင့်စွင့်ရှိသည်။ ထာဝရဘုရားထံတော်မှ ရရှိသည်ဟု မောရှေအရေးဆိုခဲ့သော ပညတ်တော်များထက်သာလွန်သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်၏ သူတစ်ပါးအားပြုလော့ဖြင့် လူသတ်မှု၊ မုသာ၊ သူတစ်ပါးအား မနာလိုမုန်းတီးမှု၊ စစ်ပွဲ စသည်တို့ မရှိနိုင်တော့ပါ။

ထိုစုံလင်သောလူကို မစုံလင်မပြည့်စုံသော တမန်တော်တို့ လီဆယ်၍ မရနိုင်ပါ။

ခရစ်ဝင်များ၏ရှေးကျသော ဇစ်မြစ်အား ဆန့်ကျင်သော ဆင်ခြေဆင်လက်များ

ကောင်းပြီ။ သို့သော် တစ်ဘက်စီးနင်းဖြစ်အောင် လုပ်သည်ဟု မထင်ကြပါနှင့်။ ခရစ်ဝင်၏ရှေးဇစ်မြစ်ကို ငြင်းဆိုသော ပညာတံခွန်အသင်းသားများ၏ ခံရခက်သော ဆင်ခြေဆင်လက်များကို မေ့မေ့ပျောက်ပျောက်ရှိစေရန် ကျွန်ုပ်တို့ဘက်မှ ဆင်ခြေဆင်လက်မြောက်များစွာတို့ကို ဆောင်ကျဉ်းခဲ့ပါပြီ။ အချက်ကြီးသုံးချက်ရှိပါသည်။ ၎င်းတို့

(၁) ဝိမ္မာန်တော်မှ ကုန်သည်ပွဲစားများကို မောင်းထုတ်သည့် အကြောင်းကို ခရစ်ဝင်များတွင် ဖော်ပြပါသည်။ သို့သော် ထိုဝိမ္မာန် တော်ထဲတွင် ကုန်သွယ်ရေးလုပ်ငန်း မရှိပါ။ ဘုရား မဲ့ဝါဒီပညာရှင်များ သည် ဤအကြောင်းအရာကို မည်ကဲ့ သို့ သိရှိသည်ကို ဖော်ပြဖွင့်ဟ ခြင်းမပြုကြပါ။ သို့သော် ရဟူဒီတို့၏ အရေးကိစ္စများအပေါ် စိတ်ချစွာ လက်ခံနိုင်သော ရည်ညွှန်းချက်နှင့်ကျွန်ုပ်၏အတိုက်အခံများထက် ပိုမိုမြင့်မား သော အာဏာတန်ခိုးဖြစ်သည့် ရဟူဒီဓမ္မသစ်နှင့်ပဋိကတ်မှ ကိုးကားဖော်ပြကြပါမည်။ Shabat တည်းဟူသော အကျိုး အကြောင်းဖော်ပြချက်စာမျက်နှာ ၁၅ (က)တွင်၊ ဝိမ္မာန်တော် မပျက်စီးမီ နှစ်ပေါင်းလေးဆယ် ဝိမ္မာန်တော်ထဲတွင် ဈေးဆိုင် များရှိသည်ဟု ဖော်ပြထားပါသည်။ ဝိမ္မာန်တော်ဖျက်ဆီးခြင်း မခံမီ အနှစ်လေးဆယ်ဆိုသည်မှာ ယေရှု၏ လောကီအသက် တာကာလအတွင်း ဖြစ်ပါသည်။

(၂) ဖါလက်စတိုင်းပြည်၊ ဂါဒါရီနိုအရပ်တွင် ဝက်အုပ် ၂၀၀၀ အကြောင်းကို သမ္မာကျမ်းစာအုပ်ထဲတွင် ရေးသားထားသည်။ သို့သော် ဓမ္မဟောင်းခေတ်ကတည်းက ရဟူဒီလူမျိုးတို့အား ဝက်မွေးမြူခွင့်ကို တားမြစ်ထားပါသည်။ သို့ဖြစ်သောကြောင့် ပါလက်စတိုင်းတွင် ဝက်မွေးမြူခြင်း မရှိနိုင်ပါ။

စာဖတ်သူချစ်မိတ်ဆွေတို့၊ ဤဆင်ခြေဆင်လက်၏ အဆုံးသတ် ချက်ကို ဘယ်လိုသဘောထားကြသလဲ။ လေးလေးစားစားလုပ်ကြပါ။ ပညာ့တံခွန်အသင်းသားများ စကားမြွက်ကြားနေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ တိုင်းပြည်တွင် ရာဇဝတ်မှုမရှိနိုင်ပါ။ အဘယ့်ကြောင့်ဆို

သော် တရားဥပဒေက တားမြစ်သောကြောင့် ဖြစ်ပါသည်။ တရုတ်ရုရှား ယူဂိုစလားဗီးယား၊ ကွန်မြူနစ်တို့အကြားတွင် စကားများရန်ဖြစ်ခြင်း မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အလုပ်သမားလူတန်းစား အပြည် ပြည်ဆိုင်ရာ ဝါဒက တားမြစ်သောကြောင့် ဖြစ်ပါသည်။ ဤအဆိုပြုချက် များဖြစ်နိုင်စရာအကြောင်း ရှိပါသလား။

ဤတင်မကဘဲ မော်စကို ပညာ့တံခွန်အဖွဲ့တို့ ဂါဒီရာအရပ် ဒေသသည် ဂျော်ဒန်မြစ်၏အရှေ့ဘက်တွင် တည်ရှိ၍ ထိုဒေသသည် ပါလက်စတိုင်းနှင့်ထိုက်သင့်လျောက်ပတ်စွာ သက်ဆိုင်ခြင်း မရှိသော ရဟူဒီလူမျိုးတစ်မျိုးတည်းသာ နေထိုင်သော အရပ်ဒေသမဟုတ်ကြောင်း ကို သိရှိသင့်သည့် မြေပုံဌာနငယ်တစ်ခုရှိရန် လိုအပ်ပါသည်။

(၃) ခရစ်ဝင်များရေးသားသောသူတို့သည် ရဟူဒီလူမျိုးမဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်ထိုကာလတွင် ပါလက်စတိုင်း ပြည်တွင် ကျက်စားနေကြသည့် တောကြောင်များ၊ ဝံပုလွေများ၊ ကျားသစ်များအကြောင်းကို ဖော်ပြခြင်းမရှိသောကြောင့် ဖြစ်ပါသည်။

အလွန်အလွန် ယုံကြည်စရာကောင်းသော အခြားဆင်ခြေ ဆင်လက်တစ်ခုကို သူတို့စွပ်စွဲသည့်အတိုင်းပင် ပြန်ချေပမည်ဆိုလျှင် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ဆိုဗီယက်ပြည်ထောင်စုအတွင်း မရေး သားဘူးဟု ကျွန်ုပ်ယုံကြည်ရမလိုဖြစ်နေပါသည်။ အဘယ့်ကြောင့်သော် ထိုစာအုပ်ထဲတွင် သန်းများ၊ ကြမ်းပိုးများနှင့် ကြွက်များအကြောင်းကို ဖော်ပြခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ ညှင်းပန်းနှိပ်စက်ခြင်းစတင် သောကာလအစပိုင်းတွင် ခရစ်ယာန်တို့သည် ဤသတ္တဝါများ၏ဒါဏ် ကို မည်မျှအလူးအလဲ ခံစားနေကြသည်ကို ကျွန်ုပ်ကိုယ်တိုင် သိရှိသော ကြောင့် ဤကဲ့သို့ ဖော်ပြနိုင်ခြင်းဖြစ်ပါသည်။

ကျွန်ုပ်၏ အတိုက်အခံများအား တရားမျှတစွာ ပြုခဲ့ပါပြီ။ ခရစ်
ဝင်ကျမ်းများအကြောင်း ဆင်ခြေဆင်လက်များနှင့်ပတ်သက်၍ ကျွန်ုပ်၏
ထင်မြင်ချက်ကိုသာမဟုတ်ဘဲ သူတို့၏ဆင်ခြေဆင်လက်များကိုပါ
ဆင်ခြင်စဉ်းစားတင်ဆက်ခဲ့ပါပြီ။ ထိုဆင်ခြေဆင်လက်များ၏နှိုင်းယှဉ်
ချက်တန်ဖိုးကို စီရင်ဆုံးဖြတ်ရန် စာဖတ်သူတို့၏ တာဝန်သာ ဖြစ်ပါ
သည်။

ဓမ္မသစ်ကျမ်း၏သတင်းစကား

ဓမ္မသစ်ကျမ်းကို မျက်စိမှောက်၍ မြင်ယောင်သည်နှင့်တူသည်။
နောက်ကျမှ အတုအယောင်အလိမ်အလည်ပြုလုပ် ဖန်တီးခြင်းဖြစ်သည်
ဟု ဝေဖန်ပြစ်တင်ခြင်းသည် အခြေအမြစ်မရှိပါ။

သို့သော် ဤသို့ဖြစ်လျှင် မည်သည့်အကြောင်းကြောင့် ဝေဖန်
ပြစ်တင်ရှုတ်ချစရာလိုမည်လဲ။

ဓမ္မသစ်ကျမ်းသည် မကောင်းသောစာအုပ်တစ်အုပ်အဖြစ်
သဘောထားလျှင် မည်သည့်အကြောင်းကြောင့် ထိုစာအုပ်ကို ရှုတ်ချရန်
စာမျက်နှာ ၇၀၀ ရှိသောစာအုပ်ကို ပြုစုရေးသားရသလဲ။ နှစ်စဉ်နှစ်
တိုင်း ဆိုဗီယက်ပြည်ထောင်စုတွင် အကောင်းအဆိုးဝတ္ထုစာအုပ်များ
တစ်ချို့မှာ အလွန်ညံ့ဖျင်းသောစာအုပ်များပေါ်ပေါက်ခဲ့ပါသည်။ မည်
သည့်ညံ့ဖျင်းသောဝတ္ထုစာအုပ်တစ်အုပ်တစ်လေမျှ မည်သူကမှ ကမ္ဘာနှ့်
စပ်အောင် နှစ်ပေါင်းဆယ်ဂဏန်းနှင့်ချီ၍ ဘာသာရေးစစ်ပွဲမဆင်နွှဲခဲ့ပါ။
ဖတ်ရှုသောသူများကသာ မနှစ်သက်လျှင် သူတို့က သူတို့လွှင့်ပစ်
ဖျက်ဆီးကြသည်။ ကွန်မြူနစ်ပါတီ၏ လမ်းကြောင်းသည် ပြောင်းလဲ

လျက်ရှိနေပါသည်။ ကြီးကြယ်ခန်းနားသည်ဟု သဘောထားသောစာအုပ်များကို ပြုန်းကန်တားမြစ်သည်။ အနှစ်နှစ်ဆယ်တုန်းက မည်သူသည် ပညာပဂေး စတာလင်၏မဟာစာအုပ်မပါဘဲ ကိုယ်ပိုင်စာကြည့်တိုင် ပိုင်ဆိုင်ခဲ့ကြသလဲ။ သို့သော် တစ်နေ့သောအခါ အမိန့်တစ်ရပ်ထွက်လာသည်။ ထိုစာအုပ်များကြက်ပျောက်ငှက်ပျောက်သလို ဘယ်ရောက်ကုန်မှန်းမသိပါ။ မည်သူကမှ အော်ကြီးဟစ်ကျယ် မရှုတ်ချကြပါ။ တိုးတိုးတိတ်တိတ် မြေတွင် သင်္ဂြိုဟ်ကြသည်။ လက်စဖျောက်ကြသည်။ တစ်ဖန် ခရုချက်သည် သူ၏ဆောင်ပါး၊ သူ၏မိန့်ခွန်းအကောင်းဆုံးများကို စတင် စုဆောင်း၍ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ထိုစာအုပ်ထဲတွင် စတာလင်ကို ကြည်ညိုလေးစားခဲ့သော သူတစ်ဦးအဖြစ်ကို စာဖတ်သူများကို စိုးစဉ်းမျှ သတိမရစေပါ။ ခရုချက်၏စာအုပ်များလည်း ပျောက်ခြင်းမလှပျောက်ဆုံးကုန်ပြန်ပြီ။ ရှုတ်ချသံတိုးတိုးလေးမှ မကြားခဲ့ပါ။ တရွတ်စကီ၏ ဆယ်တွဲမျှများပြားသော စာအုပ်များကို မည်သူကမှ မှားသည်ဟု ရှုတ်ချသံမပြုခဲ့ပါ။

မည်သည့်အကြောင်းကြောင့် ဓမ္မသစ်ကျမ်းကို ဝေဖန်ပြစ်တင်၍ စုတ်ဖြုတ်ရန် ဤမျှလောက် တိုက်ပွဲဆင်နေရသလဲ။ ဤကဲ့သို့ တိုက်ပွဲဆင်သော အချိန်ကာလတွင် ဆိုဗီယက်လူထုကို ထိုစာအုပ်ကို ပိုင်ဆိုင်ဖတ်ရှုခွင့်ပြုပြီး မည်သည့်အကြောင်းကြောင့် သူတို့ဟာသူတို့ အတွေးအခေါ် ဆင်ခြင်သုံးသပ်ခွင့်မပြုသလဲ။

ယုံကြည်ချက်ဆိုသည်မှာ အထောက်အထားပေါ်တွင် မှီတင်းရမည်။ စစ်ဆေးမေးမြန်းခွင့်ပြုရပါမည်။ အမှန်တရားကို ရှာပိုင်ခွင့်နှင့် ထိုအမှန်တရား၏အသုံးကျခြင်းကို ကန့်သတ်ချက်အမျိုးမျိုးမှ မဟန့်တားဘဲ ပြန်နဲ့သည်နှင့်အညီ သိပ္ပံပညာဆိုလိုသောအရာသည် ထိုအမှန်တရားလောက် အရေးမကြီးပါ။ အများနှင့်မသက်ဆိုင်သော သီးခြား

ယုံကြည်ချက်များသည် ရန်ဘက်ပြုခြင်းမှ သူတို့ဟာသူတို့ မှန်ကန်ကြောင်း ထင်ရှားပြသနိုင်သည့် ကာလပတ်လုံးသာ တည်ရှိနိုင်ပါသည်။

ဤသို့ဆိုလျှင် မည်သည့်အကြောင်းကြောင့် သင်တို့သည် ဓမ္မသစ်ကျမ်းကို ပိုင်ဆိုင်ခွင့် တားမြစ်ကြသလဲ။

ဤကဲ့သို့ တားမြစ်သည့်အကြောင်းမှာ ခရစ်ဝင်များနှင့်ဓမ္မသစ်တစ်ခုလုံးအနေဖြင့် လူတိုင်းအတွက် အလွန်အလွန် အရေးကြီးသော သတင်းပါရှိသောကြောင့် ဖြစ်ပါသည်။

ထမင်းချက်သောသူမပါဘဲ ညစာကောင်းစားဘို့ မည်သူထင်မြင်နိုင်သလဲ။ သို့သော် သဘာဝသည် ညစာစားပွဲဖြစ်ပါသည်။ သဘာဝတွင် ဂျုံ၊ အာလူး၊ နွားနို့၊ အသား၊ သစ်သီးဝလံအမျိုးစုံရှိသည်။ သဘာဝတွင်နေသာသည်၊ မိုဖ်းရွာသည်၊ ချစ်စဖွယ်ကောင်းသော ပန်းမာလာများရှိသည်။ စိတ်ရွှင်လန်းစရာ ငှက်အော်သံများရှိသည်။ အသုံးကျသော အရာများရှိသည်။ လှပသောအရာများရှိသည်။ သင်၏ကိုယ်စိတ်ချမ်းသာစေရန်ဖြစ်သည်။ သဘာဝ၏ညစာစာပွဲတွင် ထမင်းချက်သူဘယ်သူလဲ။ ဉာဏ်ပညာရှိသော ဖန်ဆင်းရှင်ထာဝရဘုရားဖြစ်ပါသည်။

သိပ္ပံပညာရှင်တစ်ယောက်သည် သူ၏ခါတ်ခွဲခန်းမှ အိမ်ပြန်ရောက်လာသည့်အခါ သူ့ဇနီးက ညစာစားရန် အဆင်သင့်ပြင်ထားသည်ဟု ဆိုသည်။ သူ့ရှေ့တွင် ဇနီးသည်က ဆလတ်ကိုချထားသည်။ ဘုရားမဲ့ဝါဒီပီပီ သူကဆိုသည်။ ဆလပ်ရွက်ရယ်၊ ဆားရယ်၊ ရှာလကာရည်ရယ်၊ ဟင်းချက်ဆီရယ်၊ ကြက်ဥနှစ်ရယ်၊ လေဟာပြင်ထဲမှာ ထာဝစဉ်ပျံပဲနေကြရင် နောက်ဆုံးကျတော့ အလိုအလျောက် ဆလတ်သုတ်ဖြစ်လာမှာနော်၊ ဟုတ်ပါတယ်ရှင်ဟု သူ့ဇနီးက ထောက်ခံသည်။ ဒါပေမယ့် ကျွန်မပြင်ဆင်ထားသလို ကြည့်လို့လှ၊ စားလို့ကောင်းမှာ မဟုတ်ပါဘူး။ အလိုအလျောက်ဖြစ်ကတတ်ဆန်း ပေါင်းစပ်သော အနုမြူများသည် ဤကဲ့သို့

လှပသော ကမ္ဘာစကြဝဠာကို ဖန်တီးမည်မဟုတ်ပါ။

အနုမြူသည် အလွန်ထူးဆန်းပါသည်။ ဇီဝအသက်သည် လွန်ထူးဆန်းပါသည်။ အနုမြူနှင့်ဇီဝအသက်တို့၏ လျှို့ဝှက်ချက်အားလုံးကို သိပ္ပံပညာရှင်များတွေ့ဘို့ အဝေးကြီးကျန်သေးသည်။ ဤသို့ဆို လျှင် ရုပ်ဒြပ်နှင့်ဇီဝအသက်ကို ဖန်ဆင်းသော ထာဝရဘုရားသည် မည်မျှသာ၍ ထူးဆန်းပါဘိ။ ရှင်ယောဟန်၏ ခရစ်ဝင်ကဆိုသည်။ မည်သူကမှ ဘုရားသခင်ကို မမြင်စဘူး။ ကိုယ်တော်ကို အကျွန်ုပ်သိရှိနိုင်အောင် ကိုယ်တော်၏ မျက်နှာကို ပြတော်မူပါဟု မောရှေက တစ်ခါတုန်းက တောင်းဆိုရာတွင် ချွင်းချက်မရှိသောအဖြေကို ရရှိလေသည်။ ငါ၏ မျက်နှာကို သင်မမြင်ရ၊ အဘယ့်ကြောင့်ဆိုသော် လူသည် ငါ့ကို မမြင်ရဘဲ အသက်ရှင်လိမ့်မည်။

မည်သည့်ရထားဘူတပညာရှင်မှ ဘုရားသခင်ကို နားမလည်နိုင်ပါ။ သို့သော် စိတ်ထားဖြူစင်ဆုံး၊ အရိုးသားဆုံးသော လူသည် ကိုယ်တော်ကို စေ့ငှအောင် နားလည်နိုင်ပါသည်။ မည်သည့်သိပ္ပံပညာရှင်မှ အနုမြူ၏ လျှို့ဝှက်ချက်အားလုံး စိတ်ငှအောင်မသိရှိ နားမလည်နိုင်သော်လည်း လူတိုင်းသည် အနုမြူများဖြင့် ဖွဲ့စည်းသော ရုပ်ဒြပ်ကို ကိုင်တွယ်နိုင်သကဲ့သို့ ဖြစ်ပါသည်။

ဓမ္မသစ်ကျမ်းသည် ဤဘုရားသခင်၏အကြောင်းကို ကျွန်ုပ်တို့အား ပြောပြနေပါသည်။ အလားတူ သဘာဝသည်လည်း ဘုရားသခင်၏ အကြောင်းကို လူတို့အား ပြောပြနေပါသည်။

တစ်ခါတုန်းက ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်သော အကျဉ်းထောင်အရာရှိ တစ်ဦးနှင့်ကျွန်တော်စကားစပ်ဘူးခဲ့ပါသည်။ သူက ယုံကြည်စိတ်ချသော လေသံဖြင့် ပြောသည်။ ဆောင်းရာသီနေ့၊ တစ်နေ့၊ ပြတင်းပေါက်ကနေ အရွက်ကြွေနေတဲ့ သစ်ပင်တစ်ပင်ကို

ကျွန်ုပ် ငေးကြည့်နေမိပါသည်။ လာမည့်ဆောင်းရာသီအကုန်မှာ ၎င်း သစ်ပင်ဟာ အဖူးအပွင့်များ အရွက်များနှင့်ဝေဆာပြီး အတိုင်းပေါ်တွင် ကျေးငှက်ကလေးများ ခုန်ဆွခုန်ဆွနှင့်မြူးတူး အော်နေကြမည့်အဖြစ်ကို မြင်ယောင်နေပါသည်။ ပြီးတော့ သစ်ပင်များ၊ ဂျုံစပါးများ၊ ပန်းမာလာ များပေးတဲ့လူဟာ ဘယ်သူရယ်ဘာရယ်လို့ ကျွန်ုပ်မသိရှိပေမယ့် အထူး နှစ်မြို့ပါသည်။ မည်းမည်းနက်နက် မီးသွေးများကို မီးဖိုထဲထည့်တဲ့အခါ အရုပ်ဆိုးအကျည်းတန်လှသည့်မီးသွေးများဟာ လှပတဲ့ မီးလှုံမီးတောက် ဖြစ်လာသည်။ ဘုန်းတန်ခိုးလား၊ လူပုဂ္ဂိုလ်လား၊ ကျွန်ုပ်မသိပါ။ ဘယ်သူ လဲ၊ ဘာလဲ ကျွန်ုပ်မသိပါ။ ဒါပေမယ့် ကျွန်ုပ်တို့ ဆိုးသွမ်းမှုကို အကောင်း ဆုံးဆုချဒါ။ တစ်ခါတစ်လေအရုပ်ဆိုးအကျည်းတန်လှသည့် အသက်တာ ကို ပြောင်းလဲပေးဒါ။ ဟိုတုန်းက လူဆိုးလူမိုက်သူခိုးခါးပြကို သန့်ရှင်း မြင့်မြတ်တဲ့အကျိုးတရားအတွက် လှပချစ်စရာကောင်းတဲ့အသက်ဝိညာဉ် ကို စွန့်လွှတ်ကြဒါ။ ကျွန်ုပ်အထူးနှစ်သက်ပါသည်။ ကျွန်ုပ်ပြောပြတဲ့ လူစားမျိုးဟာ ခင်ဗျားတို့ ခရစ်ယာန်များထဲမှာဘဲရှိဖြစ်ကြပါတယ်။ ဤကွန်မြူနစ်အရာရှိသည် ဘုရားသခင်၏အကြောင်းကို ခြုံငုံအောင် မသိရှိသော်လည်း ကိုယ်တော်ကိုတော့ လက်ရဖမ်းမိ၍ ရင်ခွင်ပိုက်မိ နေပါပြီ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် | ဘုရားသခင်အပေါ် ရှေး ခေတ်ထင်မြင်ချက်ကို သရော်ပြောင်လှောင်ရန် လွယ်ကူပါသည်။ ရုပ်ပုံ များတွင် တွေ့မြင်သည့်အတိုင်း သူတို့သည် ဘုရားသခင်ကို ရာဇပလ္လင် ပေါ်တွင် နုတ်ခမ်းမွှေးဖြူဖြူနှင့် ထိုင်နေသောအဖိုးကြီးအဖြစ် မြင်ကြ သည်။

ခရစ်ယာန်တို့သည် ငယ်ငယ်တုန်းကဘုရားသခင်၏အကြောင်း ကို ကလေးဆန်ဆန် သွန်သင်ခြင်းခံခဲ့ကြပါသည်။ ထိုသူတို့အမြောက်

အများသည် ကြီးပြင်းလာသည့်အခါ သမ္မာကျမ်းစာ၏ ညွှန်ကြားဆင့်ဆိုချက်များကို ပြည့်စုံစေရန် ထိုကလေးဆန်သော အမှုအရာများကို မစွန့်ပစ်နိုင်ပါ။ ကလေးငယ်များ ထင်မြင်သည့်အတိုင်း ထင်မြင်ဆဲဖြစ်သဖြင့် ဘုရားမဲ့ဝါဒီများက အလွယ်တကူသရော်ပြောင်လှောင်ကြသည်။ သို့သော် ဘုရားသခင်သည် လူတစ်ချို့၏ မရင့်မကျက်သော ထင်မြင်ချက်ထက် တစ်ခြားစီဖြစ်ပါသည်။

ဤရုပ်တုပြုလုပ်သည့် ပုံသဏ္ဍာန်သည် ရူပဗေဒမဟာပညာရှင် နီလဘောရ် (Niels Bohr) ရေးဆွဲသော အနုမြူပုံထက်သာ၍ ပြောင်လှောင်သရော်စရာ မကောင်းမည်မှာ သေချာပါသည်။ အနုမြူသည် ပုံဆွဲ၍ ရသော အရာမဟုတ်သလို ဘုရားသခင်လည်း ကျွန်ုပ်တို့ထင်မြင်ခြင်းထက် တစ်ခြားစီ ဖြစ်ပါသည်။ သို့သော် သိပ္ပံပညာသည် တွက်ချက်နည်းဖြင့်သာ လုပ်တတ်သည်။ ကျွန်ုပ်တို့ ခရစ်ယာန်များသည်လည်း ဘုရားသခင်အကြောင်း စိတ်အာရုံခံစားချက်များကို ဖော်ပြရန် ပုထုဇဉ်လူသားများ၏ စကားနှင့်ပုထုဇဉ်လူသားများ ရေးဆွဲထားသော ပန်းချီကားချပ်များကို အသုံးပြုကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ဆရာကြီးတစ်ပါးဖြစ်သော ရှင်သောမ အဂ္ဂေနတ်စ်က ဤကဲ့သို့ ရေးသားခဲ့ပါသည်။ ဘုရားသခင်သည် သင်ထင်မြင်သည့်အတိုင်းမဟုတ်ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သင်နားလည်သည်ဟု သင်ထင်သည့်အတိုင်းမဟုတ်ပါ။ ဘုရားသခင်အကြောင်း ထာဝရဘုရားသခင်အကြောင်းကို ခြုံငုံသိရှိနားလည်နိုင်ရန် သေးငယ်လွန်းပါသည်။ သို့သော် ကျွန်ုပ်တို့ဆိုပြီးခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ်တော်ကို သိမြင်နားလည်နိုင်ပါသည်။

တစ်ခါတုန်းက ခရစ်ယာန်တစ်ဦးသည် ဘုရားမဲ့ဝါဒီတစ်ယောက်အား ပန်းခင်းကိုဖြတ်၍ လမ်းငါးပျောက်ရင်း မေးမြန်းသည်။

ဒီလှပတဲ့ပန်းများကို ဘယ်သူလုပ်သလဲ။ မေ့ပျောက်လိုက်ပါ။ နောက်
တစ်ခါ ခင်ဗျားရဲ့ ဘုရားသခင်အကြောင်းပေါ်ကြောင်ကြောင်နှင့်လာ
မပြောနှင့်။ ပန်းများဟာ သူ့ဟာသူ ဖြစ်လာဒါဟု ဘုရားမဲ့ဝါဒီက ပြော
လေသည်။ ခရစ်ယာန်လုပ်သူက ဆက်မပြောတော့ပါ။ ရက်အနည်းငယ်
ကြာသောအခါ သူ့ဆီသို့လည်းကောင်း၊ ဘုရားမဲ့ဝါဒီပေါက်ရောက်
လာသည်။ ခရစ်ယာန်၏ ဧည့်ခန်းထဲတွင် အလွန်လှပသော ပန်းချီ
ကားချပ်တစ်ချပ် နံရံတွင် ချိတ်ဆွဲထားသည်။ ဘုရားမဲ့ဝါဒီက ငေးကြည့်
ရင်းမေးသည်။ ဒီပန်းပုံကို ဘယ်သူရေးဆွဲသလဲ။ အိမ်ရှင်ခရစ်ယာန်က
ပြန်ဖြေသည်။ ဘာသာရေးဆိုင်ရာ တောက်တီးတောက်တဲ့စကား မမေး
ပါနှင့်။ ဘယ်သူမှ ရေးမဆွဲပါဘူး။ ပန်းချီကားထဲကို သူ့ဟာသူလာဒါ။
ပန်းချီကားချပ်ဘောင်ကိုတော့ သဘာဝကလုပ်ဒါ။ ပန်းချီကားချပ်ဟာ
ဘောင်ခတ်ပြီးတဲ့အခါ သူ့ဟာသူ သံမှိုနှင့်အရိုက်ခံပြီး အခုမြင်တဲ့အတိုင်း
ပါဘဲ။ ဘုရားမဲ့ဝါဒီဧည့်သည်သည် အိမ်ရှင်၏ ပြက်လုံးကို အလွန်ဘဝင်
မကျဖြစ်နေသည်။ အိမ်ရှင်ခရစ်ယာန်က ထပ်မံ၍ကွန့်လိုက်သေးသည်။
ဒီပန်းချီကားချပ်ထဲက ပန်းပွင့်သုံးပွင့်က အသက်မရှိ အနံ့မရှိဒါကို ဘယ်
သူလုပ်သလဲလို့ ခင်ဗျားမေးတယ်။ တောင်ကြားလွင်ပြင်။ မြစ်ကမ်းနား
လွင်ပြင်နှင့်တောင်ကုန်းတောင်စောင်းမှာ အသက်ရှင်မွှေးကြိုင်တဲ့
မရေတွက်နိုင်သည့် ပန်းပင်တွေမှာ ဖန်ဆင်းရှင်မရှိဘူးဆိုဒါ ဆင်ခြင်တဲ့
တရားနှင့်ညီပါသလား။

ဘုရားသခင်သည် နားလည်ရန် ခက်ခဲနက်နဲသည့်အရာဖြစ်ပါ
သည်။ ယေရှု၏ သွန်သင်မှုတွင် ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်
တို့၏ အဘဟု ခေါ်ရန်ဖြစ်သည်။ လမ်းမကြီးပေါ်တွင် လမ်းလျှောက်
တော်မူ၍ လမ်းကြိုလမ်းကြားတွင် လူတကာနှင့်တွေ့ဆုံနိုင်တော်မူသော
ကျွန်ုပ်တို့အဘဟု ခေါ်ဆိုရန် မသွန်သင်ပါ။ ဘုရားသခင်သည် ဤကမ္ဘာ

မြေကြီးပေါ်တွင် ရုပ်ဖျောက်၍ နေတော်မူပါသည်။

လိပ်ပြာတစ်ကောင်ကို ယှဉ်ပြားပေါ်တွင် အပ်ဖြင့် ထိုးကပ်လိုက်လျှင် ထိုလိပ်ပြာကို သတ်ပစ်ရာရောက်ပါသည်။ လိပ်ပြာကောင် မဟုတ်ဘဲ အသေကောင်ဖြစ်သွားပါသည်။ အလားတူ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အဓိပ္ပါယ်ကို အတိအကျဖော်ပြ၍ တစ်နေရာတွင် မထားနိုင်ပါ။ ဘုရားသခင်ကို နာမည်နာမအမျိုးမျိုးပေးထားသော်လည်း မလုံလောက်မှန်းသိကြပါသည်။ ကိုယ်တော်အကြောင်း ကျွန်ုပ်တို့အပြောနိုင်ဆုံးကတော့ ကိုယ်တော်ထက်သာ၍ ကြီးမြတ်တော်မူသောအရာမည်သည့်အရာကိုမှ မထင်မမှတ်နိုင်သည့်အကြောင်းပင် ဖြစ်ပါသည်။

သို့သော် ဘုရားသခင်သည် မိမိကိုယ်ကို တစ်ခါတုံးက ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခဲ့သော သားတော်ယေရှုခရစ်အားဖြင့် ဖော်ပြသတော်မူခဲ့ပါသည်။ ဓမ္မသစ်ကျမ်းပြောဆိုနေသောအကြောင်းမှာ သူ့အကြောင်းပင်ဖြစ်ပါသည်။ မရေတွက်နိုင်သော လူသိန်းသန်းပေါင်းတို့၏ အသက်သည် ကိုယ်တော်အားဖြင့် ပြောင်းလဲလာကြသည်။

ခရစ်တော်၏ ဆုံးမဩဝါဒများသည် ဇီဝအသက်၏ ဝမ်းမြောက်ခြင်းကို ဖျက်ဆီးနေသည်ဟု ဘုရားမဲ့ဝါဒလက်စွဲစာအုပ်၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိမှားယွင်းပါသည်။ ဝမ်းမြောက်ခြင်းကို ရှုတ်ချရန်မှာ ခရစ်ယာန်မဆန်ပါ။ ဝမ်းမြောက်ခြင်းကို ငြင်းပယ်ခြင်းသည် ဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်းကို ငြင်းပယ်ရာရောက်သည်ဟု ခရစ်ယာန်များသဘောထားကြပါသည်။ ကောင်းမြတ်သော ဖခင်ပေးသနားတော်မူသောအရာကို မည်သည့်အကြောင်းကြောင့် ငြင်းပယ်သင့်သလဲ။ လူတစ်ယောက်သည် တစ်ခဏတာမျှ လောကီပျော်မွေ့ခြင်းအားလုံးကို စွန့်လွှတ်ရန် ကတိသစ္စာပြုကောင်းပြုလိမ့်မည်ဟု မေ့ဟောင်းကျမ်းက ပြဋ္ဌာန်းထားပါသည်။ ဤတို့တောင်းသောအချိန်ကုန်ဆုံးသွားသောအခါ

ဘုရားသခင်၏ အံ့ဩဖွယ်ကောင်းသော ဆုကျေးဇူးဖြစ်သည့် ပျော်မွေ့ခြင်းကို အကျိုးယုတ်စေသောအဖြစ်ကို ကျေအေးစေရန် ထိုသူသည် ဘုရားသခင်အား ယဇ်ပူဇော်ရန်လိုအပ်သည်။ ခရစ်ယာန်ဘာသာသည် မည်သူမျှ ဝမ်းမြောက်ခြင်းကို မလက်လွှတ်စေပါ။ ဝမ်းမြောက်ခြင်းကို လက်လွှတ်ဘို့ နေနေသာသာ ခရစ်ယာန်ဘာသာသည် သန့်ရှင်းဖြူစင်သော လောကီဝမ်းမြောက်ခြင်းများကို ကောင်းကင်ဘုံဝမ်းမြောက်ခြင်းများဖြင့် ပေါင်းစပ်ထားပါသည်။ ချစ်ခြင်းမေတ္တာထက်ပို၍ သာယာသော မည်သည့်ပျော်မွေ့ခြင်းရှိပါလိမ့်။

သက်သေအထောက်အထားမရှိ၊ အခြေမရှိ၊ အမြစ်မရှိသော ဤစွပ်စွဲချက်များကို မယုံပါနှင့်။ အထူးသဖြင့် ခရစ်ယာန်စာရေးဆရာများပြန်လည်ချေပခွင့်မပြုသည့်အခါ မယုံပါနှင့်။ ကျွန်ုပ်တို့ဧရိဒုံနတ်ပိတ်လုပ်စေပြီးမှ သူတို့ရေးချင်သလို ရေးနေကြသည့်အကြောင်းကိုသာ ထောက်ရှုလျှင် သူတို့သည် မတရားရာ၊ မယုံကြည်ထိုက်ရာ ရောက်ရှိသည့်အကြောင်း ထင်ရှားပါသည်။

ဘုရားသခင်ကိုသာ ယုံကြည်ပါ။

ဤဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ဝေဒနာခံစားသည်။ ကျွန်ုပ်တို့၏ ဝမ်းနည်းကြေကွဲမှုတွင် ပါဝင်သည်။ ကျွန်ုပ်တို့အတွက် သူ့ကိုယ်ကို ယဇ်ကောင်အဖြစ် အပူဇော်ခံသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို တောင့်တလျက်ရှိပါသည်။

ကာလမတ်စ်နှင့် ရာဇဝင်ဆိုင်ရာ ရုပ်ဝါဒသည် ရာဇဝင်၏ အသက်ဝိညာဉ်ပင်ဖြစ်သော ဘုရားသခင်အမှန်ဧကန်ဒိဋ္ဌကို လက်လွှတ်စေသည်။ ပျက်ပြုန်းစေသည်။

ဘုရားသခင်ကို သိရှိခြင်းသည် လောကအကြောင်းကို နက်နဲစွာ သိရှိရန် သော့ချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့တွင် အစစ်အမှန် ဧကန်ဒိဋ္ဌ

နှင့်ပေါင်းသော ဘုရားသခင်မရှိပါ။ ဘုရားသခင်၏လှပတင့်တယ်ခြင်း
၌ ဆင်မြန်းထားသော ဧကန်ဒိဋ္ဌသာရှိပါသည်။ ထိုနည်းတူစွာ ပန်းချီ
ကားချပ်တွင် မြင်ကွင်းရှုခင်းနှင့်ထပ်ပေါင်းသော နေဝင်ဆည်းဆာ မရှိ
ပါ။ နေဝင်ဆည်းဆာအောက်တွင်သာ တောင်ကုန်းများ၊ လွင်ပြင်များနှင့်
သစ်ပင်ပန်းပင်များရှိပါသည်။

ယိုးဒယားပြည် လှိုင်ဂူတစ်ချို့တွင် လူနှင့်ငါးပုံဖော်ပြဆွဲထား
သောပုံများကို တွေ့ရှိခဲ့ပါသည်။ ဓါတ်မှန်သဏ္ဍာန်ပုံဟု ခေါ်မလိုလို
ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀၀၀ လောက်တုန်းက ဆွဲထားသော ပုံများဖြစ်
သဖြင့် အသေးစိပ်မပေါ်လွင်ပါ။ သို့သော် သားကောင်၏ ပုံကိုဆွဲမှန်း
တော့ သိသာနိုင်ပါသည်။ လူ သို့မဟုတ် တိရစ္ဆာန်၏ပုံဖြစ်လျှင် မည်
သည့်နေရာက မည်သည့်ကိုယ်အင်္ဂါအစိပ်အပိုင်းဖြစ်မည်ကို ခန့်မှန်း
နိုင်ပါသည်။ စောစောပိုင်းက အလားတူပုံကြမ်းများကို ဩစတြေးလျ
လူရိုင်းများ နေရာဒေသတွင် တွေ့ရှိခဲ့ဘူးပါသည်။

ထိုပန်းချီကားချပ်များမှာ ရှေးကျ၍ ရိုးသေးဟုထင်မှတ်ကြပါ
သည်။ ယခုခေတ်ပန်းချီကားချပ်များကဲ့သို့ မလှပမချောမွေ့သော်လည်း
အစစ်အမှန်ဧကန်ဒိဋ္ဌနှင့်ပို၍ နီးစပ်ပါသည်။ ပန်းချီပန်းပုပြပွဲတွင် ကျွန်ုပ်
တို့မြင်ရသော အရုပ်ဖော်ချက်များမှာ မူလအားဖြင့် သူ့ဟာသူအကြောင်း
ရင်းမဟုတ်ဘဲ အပေါ်ယံဝတ်စုံမျှသာဖြစ်ပါသည်။ မူရင်းအနေဖြင့်
မျက်နှာနှင့်လက်များကိုသာမြင်ရပါသည်။ ကိုယ်တုံးလုံးဗလာဖြစ်လျှင်
အရေခွံကိုသာမြင်ရပါသည်။ အရေခွံမြင်ရုံနှင့်မတင်းတိမ်မရောင့်ရဲကြပါ။
ရှေးခေတ်လူရိုင်းပန်းချီဆရာသည် အစစ်အမှန်ကိုသာ၍ လိုချင်ပုံရှိသည်။
အဘယ့်ကြောင့်ဆိုသော် သူသည် ခေတ်မီသည်၊ ပညာတတ်သည်ဟူသော
ကျွန်ုပ်တို့ထက် အစစ်အမှန်ဧကန်ဒိဋ္ဌနှင့် ပိုမိုနီးစပ်သည်။

ဓမ္မသစ်ကျမ်းသည် ကမ္ဘာစကြဝဠာနှင့် လူ့သမိုင်းရာဇဝင်

အကြောင်းကို ဤခါတ်မှန်ပုံစံအတိုင်းပင် ပြောပြပါသည်။ ရုပ်ဝါဒီများသည် အရာရာကို အပြစ်ဘက်ကိုသာ မြင်ကြပါသည်။ ယုံကြည်သူများသည် ပြင်ပအရာများအားလုံးကို မြင်သည့်အပြင် ကမ္ဘာစကြဝဠာနှင့် ရာဇဝင်ကို မည်သူက သက်ဝင်လှုပ်ရှားစေသည်ကို မြင်ကြသည်။ အတွင်းပိုင်းကို မြင်ကြသည်။ ဖန်ဆင်းခြင်းအမှုအရာတွင် ဘုရားသခင်ကို မြင်ယောင်ကြသည်။ လုပ်ဆောင်မှု လှုပ်ရှားမှုတွင် ဘုရားသခင်သည် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာအဖြစ် ဘုန်းတော်ထင်ရှားစေသည်ကို မြင်ယောင်ကြသည်။

ဘုရားသခင်သည် သူ၏ကိုယ်ပိုင်သားတော် ယေရှုခရစ်ကို ကျွန်ုပ်တို့ ကိုယ်စားအတွက် စေလွှတ်တော်မူသည်။ မုန့်ဖုတ်သောသူသည် သင်စိတ်ပူစရာမလိုဘဲ သင်၏ကိုယ်စား မုန့်ကိုဖုတ်ပေးသကဲ့သို့ လယ်သမားသည် သင်စိတ်ပူစရာမလိုဘဲ အသီးအနှံစိုက်ပျိုးပေးသကဲ့သို့ ဘိနပ်လုပ်သမားသည် သင်အသင့်ဝယ်စီးနိုင်ရန် ဘိနပ်ပြုလုပ်ပေးသကဲ့သို့ ပါမောက္ခတစ်ဦးသည် နှစ်ပေါင်းရာနှင့်ချီ၍ စုဆောင်းလာခဲ့သော အသိပညာ အတတ်ပညာကို သင့်အား ပေးကမ်းခြင်းဖြင့် ဘုမသိဘမသိသော သင့်ကို ပညာအလင်းရစေသကဲ့သို့ ဘုရားသခင်၏ သားတော် ယေရှုသည် မည်သည့်အပြစ် မည်သည့်ဒုစရိုက်ကိုမှ မကျူးလွန်ဘူးသောသူသည် သင့်အတွက် ရတက်မအေး ဖြစ်ခဲ့ပါသည်။ ကိုယ်တော်သည် သင့်အား သူ၏ဖြောင့်မတ်ခြင်းကို ပေးသနားတော်မူခဲ့ပါသည်။ ကိုယ်တော်ကို ယုံကြည်လက်ခံသောသူသည် အသစ်မွေးဖွားခါစကလေးကဲ့သို့ အပြစ်ကို မကျူးလွန်စဘူးသော လူကဲ့သို့ အပြစ်ကင်းစင်သော လူသစ်ဖြစ်လာသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းရှိခြင်းအားဖြင့် အသက်တာစတင်လာသည်။ သင်၏အပြစ်ဒုစရိုက်များအတွက် မူ သင်၏ကိုယ်စားကိုယ်တော် ယူတင်ဆောင်ရွက်တော်မူခဲ့ပါသည်။

ဤကဲ့သို့ဖြစ်လင့်ကစား သင်၏အပြစ်သည် အလွန်ဆိုးဝါးသည်ဟု သင်ခံယူဆဲဖြစ်သည်။ သင်၏အပြစ်ဒုစရိုက်ကြောင့် သူတစ်ပါးသည် ဝေဒနာခံစားသည်။ မျက်ရည်နှင့်သွေးထွက်သံယိုမှုရှိကောင်းရှိ၍ သင်သည် အပြစ်မတင်ဟု ခံယူသည်။ ကောင်းပါပြီ။ ကိုယ်တော်သည် သင်၏အပြစ်များကို ယူတင်ဆောင်ရွက်ရုံမကဘဲ သင်ခံစားရမည့်အပြစ်ဒဏ်များကိုပါ ခံတော်မူခဲ့ပြီးဖြစ်ပါသည်။ ကိုယ်တော်သည် သင်ခံရမည့် ပြစ်ဒဏ်များကိုပါ ခံတော်မူခဲ့ပါသည်။ ယေရုရှလင်မြို့အနီး ဂေါ်လဂေါ်သတောင်ကုန်းအပေါ်မှာ လက်ဝါးကပ်တိုင်တွင် ချိတ်ဆွဲခြင်းအားဖြင့် သင့်ကိုယ်စား အသေခံတော်မူပြီ။ ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်အားဖြင့် ကျွန်ုပ်တို့၏အနာများ ပျောက်လျက်ရှိ၏။

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”ဟု ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားပါသည် (ယော ၃:၁၆)။ “အပေါင်းတို့” ဟူသောစကားလုံးထဲတွင် ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ရေးသားသော အဖွဲ့သားများပါဝင်သည်။ အဆိုးဝါးဆုံးသော ရာဇဝတ်မှုကျူးလွန်သောသူများလည်း ပါဝင်သည်။

ယေရှုသည် ကျွန်ုပ်တို့၏နှလုံးတံခါးတွင် ရပ်နေ၍ အစဉ်မပြတ် ခေါက်နေသည်ဟု ဓမ္မသစ်ကျမ်းက ဆုံးမသွန်သင်နေပါသည်။ တစ်ဦးတစ်ယောက်သည် သူ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ကိုယ်တော်သည် ဝင်ရောက်လာ၍ မိဿဟာယဖွဲ့သည်ဟု ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားပါသည်။

လူ၏ဘဝအသက်တာဆိုသည်မှာ အစိုးရအတွက် အမှုထမ်းခြင်း၊ စားသောက်ခြင်း၊ ဖိုမဆက်ဆံခြင်းမျှသာ မဟုတ်ပါ။ ခရစ်တော်

သည် နာမ်ဝိညာဉ်ဖြစ်တော်မူပါသည်။ အပြစ်ဒုစရိုက်သေခြင်းတရားနှင့် ငရဲတို့အပေါ် သင့်အား အနိုင်ရစေချင်၍ သင်၏ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေပါသည်။ တမလွန်ဘဝတွင် ကောင်းစားဘို့သာ ကတိပေး တော်မမူဘဲ၊ ယခုသင်၏လက်ရှိ လောကီအသက်တာမှာပင် သင်၏ဇီဝ အသက်တွင် ကောင်းကင်ဘုံ၏အရသာကို ခံစားစေလိုပါသည်။

ဘုရားသခင်၏ သားတော်ယေရှုခရစ်သည် လောကီသားတို့ကို အလွန်ချစ်တော်မူသောကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင် နာကျင်ခြင်း ခံစားနေချိန်မှာပင် သူ့ကို ညှင်းဆဲသတ်ဖြတ်သောသူများအတွက်ပင် ဆုတောင်းပေးတော်မူသည်ဟု ဓမ္မသစ်ကျမ်းတွင် ဖော်ပြပါသည်။ သင် သည် သူ့ခိုးတစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မည်။ ခရစ်တော်သည် သူ့ခိုးများအလယ်တွင် အသေခံတော်မူသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားခြင်းခံတော်မူစဉ်မှာပင် နောင်တရသော သူ့ခိုးတစ်ယောက် ကို ကယ်တင်တော်မူ၍ ပရဒိုဘုံသို့ ပို့ဆောင်တော်မူပါသည်။ ကိုယ်တော် သည် လူယုတ်မာများနှင့်ပြည့်တန်ဆာမများကိုပင် ရှောင်ရှားသူမဟုတ် ပါ။ ကြီးမားသော ရာဇဝတ်မှုများကိုပင် ခွင့်လွှတ်ခြင်းသည် ကိုယ်တော် အတွက် မဟာဝမ်းမြောက်စရာ ဖြစ်တော်မူပါသည်။ ဓမ္မသစ်ကျမ်းကို ဘုရားမဲ့ဝါဒီများမှ တိုက်ခိုက်ဖျက်ဆီးသည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မသစ်ကျမ်းသည် ချစ်ခြင်းမေတ္တာကို အသက်တာ၏ လမ်းပြသော အခြေခံမူအဖြစ် ကြွေးကြော်၍ လူတစ်ယောက်၏ စိတ်နှလုံးသည် ကောင်းကင်ဘုံ၏ ထောင့်စွန်းတစ်ခုဖြစ်စေသောကြောင့် ဖြစ်ပါသည်။ မနောစိတ်သည် သမ္မာတရားပြည့်ဝစွာ တွေးတောစဉ်းစားရန် အစပြု နေပါသည်။ အဘယ့်ကြောင့်ဆိုသော် အသက်တာ၌ အမှားအယွင်းများ သည် အခြားအကြောင်းတရားကြောင့် မဟုတ်ဘဲ ချစ်ခြင်းမေတ္တာကင်းမဲ့ ခြင်းကြောင့် ဖြစ်လေ့ဖြစ်ထရှိပါသည်။ သမ္မာတရား၏ ကြေးမုံတည်း

ဟူသော ခရစ်တော်ကို သင်သည် စိတ်အားထက်သန်စွာ ကြည့်ရှုသည့် အခါ လူမျိုးအပေါင်းတို့အား မဟာကြင်နာသနားစိတ်ပေါက်လာကာ ထူးဆန်းစွာ သင်၏ စိတ်သည် လွတ်လပ်ပါလိမ့်မည်။

ဆိုဗီယက်လူထုအား ဓမ္မသစ်ကျမ်း၏ သတင်းကားကို သိရှိခွင့် မပေးပါ။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုနှင့်ဘုရားသခင် တစ်လုံး တစ်ဝတည်းဖြစ်စေမည်ဖြစ်သောကြောင့်တည်း။ ညို့ဖြစ်သောကြောင့် အခြေအမြစ်မရှိဘဲ ဓမ္မသစ်ကျမ်းကို ကြမ်းကြုတ်စွာ တိုက်ခိုက်လေသည်။ သို့သော်လည်း ကျွန်ုပ်တို့ခရစ်ယာန်များအနေဖြင့် မည်သည့်အကြောင်း ကြောင့် ကျွန်ုပ်တို့၏ဘုရားမဲ့ဝါဒီမိတ်ဆွေများသည် လက်ဝါးကပ်တိုင်ရှေ့တွင် တုန်လှုပ်၍ ဓမ္မသစ်ကျမ်းကို ရန်ပြုသော စာမျက်နှာ ၇၀၀ တောင် ပါသည့်စာအုပ်ကို ပြုစုရေးသားကြသည်ကို နားလည်ရန် လွယ်ကူပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အပြစ်တရားနှင့် ကျေအေးခြင်းတို့၏ မဟာအဖြစ်မှန် ဧကန်ဒိဋ္ဌိဌ်နက်ရှိုင်းသော အမြင်သစ်အတွေးသစ် ရှိသောကြောင့်ဖြစ်ပါသည်။ ဆင်ခြင်သုံးသပ်သိမြင်တတ်သည့် ဉာဏ်မရှိခြင်း၊ ဘုရားမဲ့ဝါဒီတို့သည် သမ္မာကျမ်းစာအုပ်တွင် နောက်ဆုံးသော သမ္မာတရားရှိသည်ဟု ခံယူကြမည်မဟုတ်ပါ။

စတာလင် သေဆုံးခဲ့ပါပြီ။ သို့သော် ကွန်မြူနစ်မည်သူကမှ စတာလင်၊ ငါ့ဝိညာဉ်ကို ချစ်သောသူဟု ဘယ်သောအခါမှ သီချင်းဆိုမည်မဟုတ်သလို ခရုချက်၊ ငါ့အချစ်ဆုံးဟု ဆိုစရာအကြောင်းမရှိ။ အလားတူ ယခုအချိန်မှ နောင်အနှစ်တစ်ရာကျရောက်လာသောအခါ သူ၏ သားစဉ်မြေးဆက်တို့သည် ဗရေ့နက်ဖ်အား ကိုယ်တော်ကိုသာ သခင်၊ အစဉ်လိုပါ။ ကိုယ်တော်ရှိမှသာလျှင် စိတ်ငြိမ်းစရာဟု သိဆိုကြမည်မဟုတ်ပါ။

သို့သော်ငြားလည်း ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်

အသေခံပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်နောက်ပိုင်း ကမ္ဘာတစ်
ဝန်းတွင် နှစ်ပေါင်းနှစ်ထောင်နီးပါး ဤသီချင်းများကို ဆိုနေကြပါသည်။

မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ကွန်မြူနစ်တို့သည်
သန့်ရှင်းသော အမိမြေ ရုရှားပြည်ပေါ်တွင် ဤသီချင်းသံများကို
ဘယ်သောအခါမှ တိတ်ဆိတ်စေနိုင်မည်မဟုတ်ပါ။

ကွန်မြူနစ်တို့၏ အကြောင်း သီကုန်းဖွဲ့ဆိုသော တေးသီချင်း
များကို ဆိုကြမည်မဟုတ်ပါ။

အနာဂတ်တွင် သူတို့၌ မည်သည့်နာမည်ကျော်ကြားမှုမျိုး
ရှိကြလိမ့်မည်ဟု ဖော်ပြသော သူတို့အကြောင်း ပြက်လုံးများပင် ယခု
ထုတ်နေကြပါပြီ။

လောကတွင် ဝမ်းနည်းစရာ မြောက်များစွာ ရှိပါသည်။
ဝမ်းနည်းခြင်းကို သက်သာစေရန် ဟာဒယရွှင်ဆေးလိုပါသည်။ လူများ
ဝမ်းမြောက်ဝမ်းသာ မြူးတူးနေကြသည်ကို ကျွန်ုပ်အလွန်သဘောကျ
သောကြောင့် ကျွန်ုပ်ကို ရယ်စရာဖြစ်အောင် ပြုလုပ်ခြင်းကိုပင် ဂရု
မစိုက်ပါ။ ကျွန်ုပ်ကို ရန်ပြုသောသူများလည်း ကျွန်ုပ်ကဲ့သို့ အာရုံခံစား
ကြပါစေဟု မျှော်လင့်လျက် ရုရှားပြည်တွင် ကျော်ကြားသော ဟာသ
နှစ်ခုကို ဖော်ထုတ်ရာတွင် အထင်မလွဲစေရန်လည်း မျှော်လင့်ပါသည်။

ပထမ ဟာသ - ကမ္ဘာ့သမိုင်း သင်နေသောအတန်းအခန်းတွင်
အထက်တန်းကျောင်းသားတစ်ယောက်ကို စတာလင်ဟာ ဘယ်သူလဲဟု
မေးသည်။ ကျောင်းသားအဖြေမှာ ပုဂ္ဂိုလ်ရေးအရ သူ့ကိုကြည်ညို
လေးစားတဲ့ဂိုဏ်းသားများကို သတ်ဖြတ်တဲ့လူ၊ သူ့အချစ်ဆုံးလုပ်ဖော်
ကိုင်ဖက်ရဲဘော်များကို သတ်ဖြတ်တဲ့လူဖြစ်ပါတယ်။ အခုပြောပါ။ ကျွန်ုပ်
တို့ပါတီရဲ့ အကြိမ်နှစ်ဆယ်မြောက် ညီလာခံက သူ့အကြောင်း သွန်သင်
ချက်ဖြစ်ပါတယ်။

“ကောင်းပေစွ၊ ကိုင်း၊ နောက်တစ်ခုဖြေစမ်းပါဦး၊ ခရုချက်ဖ်ဟာ ဘယ်သူလဲဟု ပါမောက္ခကမေးသည်။

မဆိုင်းမတွပင် ကျောင်းသားကဖြေလေသည်။ ခရုချက်ဟာ အမိဝမ်းထဲမှ မွေးကတည်းက အရူး၊ ဗဟိုကော်မတီမဲဖြင့် ခေါင်းဆောင် မှုကနေ တရားသဖြင့် ဖြုတ်ထုတ်ခံခဲ့တဲ့လူ။

ဒါလည်းကောင်းပေစွ၊ အလွန်ကောင်းပေစွ၊ အခုတော့နောက် ဆုံးပုစ္ဆာတစ်ခုကို ဖြေပါဦး၊ ဘရေ့နက်ဖ်ကော ဘယ်သူလဲ။

သူလည်း မွေးကတည်းက စိတ်မနှံ့သူ တစ်ယောက်ဟု ကျောင်း သားက ဖြေပြန်သည်။

ဤတွင် ပါမောက္ခက လက်တား၍ နေပါဦး၊ ငါ့တပည့်၊ တစ်နှစ် နှစ်နှစ်အတွင်းမှာ သက်ဆိုင်ရာက ဆုံးဖြတ်ချက်ချရင် မှန်ကောင်း မှန် ပါလိမ့်မယ်။ လောလောဆယ်တော့ သူ့ဟာ ကြွကြွရွရွ လှုပ်ရှားတဲ့ ခေါင်း ဆောင်ဖြစ်တယ်။ ဒီအဖြေအတွက်တော့ ငါ့တပည့်အမှတ်မရဘူး။

ဒုတိယ ဟာသ - စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်း ဆရာက ကျောင်းသူကျောင်းသားများအား ဤကဲ့သို့ ရှင်းပြသည်။ ပါတီ ဟာ ငါတို့ရဲ့ဖခင်၊ တပ်မတော်ဟာ ငါတို့ရဲ့ မိခင်ဖြစ်တယ်။ တစ်ဆက် တည်းမှာပင် ကျောင်းဆရာက ကျောင်းသားတစ်ယောက်ကို မေးလေ သည်။ မင်းဘာဖြစ်သလဲ။ ကျောင်းသား၏အဖြေ -မိဘမဲ့။

လူတို့တွင် ယေရှုကို ချစ်သူရှိသလို မုန်းတီးသူလည်းရှိကြသည်။ လူအများဆုံးသည် ကိုယ်တော်၏ သတင်းကားကို တုံ့ကိဘာဝေလုပ်ကြ သည်။ သို့သော်လည်း မည်သူကမျှ ယေရှုအကြောင်းကို နစ်နာစေလို သော ဟာသပြက်လုံး မထုတ်ရဲပါ။

သမ္မကျမ်းစာအုပ်ကို မဆီမဆိုင်တိုက်ခိုက်မှုများ

ဓမ္မသစ်ကျမ်းကို ဝေဖန်အပြစ်ရှာရာမှ ဘုရားမဲ့ဝါဒီလက်စွဲ စာအုပ်သည် သမ္မကျမ်းစာတစ်အုပ်လုံးပါ ဝေဖန်အပြစ်ရှာလေတော့ သည်။

ဤတိုက်ခိုက်မှုများလည်း သာမညသာဖြစ်ကာ တိမ်ကော သဖြင့် ဝမ်းနည်းစရာကောင်းပါသည်။ တစ်မျိုးတစ်မည် ကွဲလွဲမည်ဟု မမျှော်လင့်ပါ။ ယဉ်ကျေးဖွယ်ရာကောင်း၍ သဘောထားမြင့်မြတ်သည့် မယုံကြည်မှုမျိုးလည်း ရှိပါသည်။

၎င်းအပြုအမူမျိုး ဥပမာ တစ်ခုမှာ လွတ်စိဇာယားဘတ်၏ ဘုရားမဲ့ဝါဒဖြစ်ပါသည်။ သူသည် ဘုရားသခင်ကို မယုံကြည်။ သို့သော် ဘာသာရေးကိုတော့ ထိမ်းသိမ်းထားချင်သူ ဖြစ်သည်။ ဘာသာရေးသည် လူကို ယဉ်ကျေးသိမ်မွေ့စေသည်။ ချစ်ခင်ကြင်နာစေသည်။ ဖြောင့်မတ် စေသည်ဟု ဆိုလေသည်။ The Essence of Christianity Volume 11 တွင် ဖာယာဘတ်မှ ဘာသာရေးသည် သန့်ရှင်းသည်ဟု ခေါ်လေ သည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာရေးသည် ပထမသိတတ်ခြင်း၏ အစဉ်အလာဖြစ်ခြင်းကြောင့်ဟု ဆိုလေသည်။ လူသတ္တဝါများ၏ ငယ် စဉ်ဘဝက မှတ်မိသောအရာများကို ထိမ်းသိမ်းရန် မလှပေဘူးလားဟု သူက မေးသည်။

ဘာသာရေးသည် ကလေးဆန်သည်ဟု ခေါ်ဝေါ်သမုတ်ရန် ယေရှုသည် ငြင်းချင်းမှ ငြင်းပါလိမ့်မည်။ ခရစ်ယာန်တို့သည် ကလေး ငယ်များနှင့်တူရမည်ဟု ကိုယ်တော် ဆုံးမသွန်သင်တော်မူခဲ့ပါသည်။ ငယ်စဉ်ဘဝက မှတ်မိခဲ့သောအရာများကို ကျွန်ုပ်တို့အားလုံး တန်ဖိုး ထားပါသည်။ မည်သည့်အကြောင်းကြောင့် ငယ်စဉ်က မှတ်မိခဲ့သော

အကြောင်းအရာများကို ကွန်မြူနစ်များကဲ့သို့ ကြမ်းကြုတ်စွာ လွင့်ပစ်ကြ
မည်လဲ။ သူတို့၏ ဇီဝအသက်သည် ယခုထက် ငယ်ငယ်တုန်းက ပို၍
လှပသည်ကို ပြန်သတိရလို့လား။

ကျွန်ုပ်တို့ကို ရန်မူသောသူတို့သည် Honoredel Balzar
ပြုစုရေးသားသော Atheist's Mass ဘုရားမဲ့ဝါဒ၏ ဆုတောင်းချက်
စာအုပ်ကို ဖတ်ရန် အားပေးတိုက်တွန်းပါသည်။ ထိုစာအုပ်တွင် အဓိက
ဇာတ်ကောင်မှာ ဘုရားမဲ့ဝါဒီခွဲစိပ်ကုသပါရဂူ ဆရာဝန် ဒေစွလိင်း ဖြစ်ပါ
သည်။ သူသည် ဆင်းရဲငတ်ပြတ်သော ကျောင်းသားဘဝတုန်းက
ရေထမ်းရောင်းစားသူ ဘိုဂီဆိုသူမှ ခရစ်ယာန်ချစ်ခြင်း မေတ္တာ၏
လှုပ်ရှားမှုကြောင့် သူ့ကို ကူညီထောက်ပံ့ခဲ့ပါသည်။ ကြိုးစားမှု၊ ကိုယ်တိုင်
စွန့်စားမှုကြောင့် ပညာသင်ကြားမှု ပြီးဆုံးသွားကာ နောင်တွင် နာမည်
ကျော်ဆရာဝန် တစ်ဦး ဖြစ်လာပါသည်။

ယခု ဆရာဝန်ဒေစွလိင်းသည် ဘုရားတရား မကြည်ညိုမယုံ
ကြည်သူ တစ်ယောက်ဖြစ်လာသည်။ တစ်ခါတုန်းက သူ့ကျေးဇူးရှင် ဘိုဂီ
သည် သေခါနီးတွင် သူ့ခုတင်ပေါ်ကနေ သူ၏ ဝိညာဉ်ဆိတ်ငြိမ်စွာ
နားနေရန်အတွက် ဗရင်ဂျီဆုတောင်းပတ္ထနာကို ဆိုပေးရန် ဒေစွလိင်း
အားစေခိုင်းလေသည်။ ဘုရားမဲ့ဝါဒီ ဆရာဝန်သည် ကျေးဇူးတုန်းပြန်
သည့်အနေဖြင့် လိုက်လျောလေသည်။ ၎င်းအချိန်မှစ၍ သူ့ကျေးဇူးရှင်
သေဆုံးသည်အထိ လိုအပ်သော ဇရင်ဂျီဆုတောင်းပတ္ထနာကို မှန်မှန်
ရွတ်ဆိုပေးခဲ့လေသည်။

ဘုရားမဲ့ဝါဒီများအတွက် နားလည်မှုဖော်ပြရန် ကျွန်ုပ်တို့ ကြိုး
စားအားထုတ်ခဲ့ပါသည်။ သို့သော် ယဉ်ကျေးဖွယ်ရာရှိသော ဘုရားမဲ့
ဝါဒီများအနေဖြင့် သမ္မာကျမ်းစာအပေါ် သူတို့၏ယဉ်ကျေးမှု အခြေခံ
သည့်အတိုင်းအတာ အကျယ်အဝန်းကို အသိအမှတ်ပြု၍ မည်သို့ပင်

ဖြစ်စေကာမူ သူတို့၏တိုက်ခိုက်မှုတွင် လျောက်ပတ်သင့်မြတ်ရန် ကျွန်ုပ်တို့ မျှော်မှန်းပိုင်ခွင့်ရှိသည်ဟု ခံယူပါသည်။

ဂျာမန် သဘာဝပညာကျော် ဖရိုင်းဒရေဇ်ညက်ဇ်ချီသည် ဘုရားသခင်ကွယ်လွန်လေပြီဟု ပထမဆုံး ကြေညာသောသူ ဖြစ်ပါသည်။ သူသည် ဟစ်တလာသဘောကျနှစ်သက်သောယထာဘူတပညာရှင် ဖြစ်ပါသည်။ ဟစ်တလာက မှန်ကန်စွာ အဆုံးသတ်စကား ဖော်ထုတ်လေသည်။ ဘုရားသခင်ကွယ်လွန်ပြီးလျှင် ဟစ်တလာသည် ကလေးများအပါအဝင် လူသိန်းနှင့်ချီ၍ သတ်ဖြတ်သည့်အကြောင်းတွင် စနိုးစနောင့် ဖြစ်စရာမလို။ သို့သော် ညက်ဇ်ချီသည် သူ၏အနာဂတ်တပည့်ဖြစ်မည့် အရေး၌သာ၍ သဘောထား ကွဲလွဲလေသည်။ ညက်ဇ်ချီသည် ဘုရားသခင် ကွယ်လွန်အနိစ္စရောက်သည့်အကြောင်းကို သန့်ရှင်းဖြူစင်သော အံ့ဩခြင်းဖြင့် ထုတ်ဖော်ပြောဆိုသည်။ သူ၏လူမိုက်သည် ဘုရားသခင် ကွယ်လွန်အနိစ္စရောက်သည့်အကြောင်းကို လူသိရှင်ကြား ကြေညာပြီးနောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အသီးသီးသို့ သွားရောက်ကာ Requiem aeternam Deo တည်းဟူသော ကွယ်လွန်အနိစ္စရောက်သော ဘုရားသခင်ကို လွမ်းဆွတ်သတိရသည့်သီချင်းကို လျှောက်ဆိုလေသည်။ ညက်ဇ်ချီအနေဖြင့် ဘုရားသခင်ကွယ်လွန် အနိစ္စရောက်လေပြီ။ သူ့အတွက် ဤအဆုံးသတ်ချက်သည် မြင့်မားသော ပြဇာတ်၏ အခြေအမြစ်တစ်ရပ်ဖြစ်ခဲ့သည်။ သို့သော် သူ့ဘုရားအသက်မရှင်တော့သည်မှာ သူ့အစစ်အမှန်ပင် ဝမ်းနည်းပက်လက်ဖြစ်နေသည်မှာ လူတိုင်း ရိပ်စားမိနိုင်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ရေးသားသောသူများအနေဖြင့် ဝမ်းနည်းဘို့ နေနေသာသာ ဘုရားသခင် ကွယ်လွန်အနိစ္စရောက်ခြင်း၌ ပျော်ရွှင်မြူးတူးနေကြသည်။ ယခု သူတို့သည် လိပ်ပြာအကြောင်း၊

သမ္မာတရားရှိဘို့အကြောင်းနှင့် ချစ်ခြင်းမေတ္တာတရားရှိဘို့အကြောင်း စိတ်ပူစရာမရှိတော့ပါ။ သူတို့ကြိုက်သလိုလုပ်နိုင်သည်။

ဤဘုရားမဲ့ဝါဒသည် မတော်မရော်ဖြစ်နေသည်။

ပြင်သစ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဘူးသော အာဂ်ဂရော်ဒီဆိုသူသည် ဤကဲ့သို့ရေးသားခဲ့သည်။ ပိုမို ဆင်းရဲနွမ်းပါးခြင်းလွတ်၍ ခရစ်ယာန်ဘာသာ၏ မရှိမဖြစ် ထူးခြားသော ကူဝင်ခြင်းကို ဂရုမစိုက်ရန် မဖြစ်နိုင်ပါ (From Anathema to Dialogue)။

တစ်ခါတုန်းက ဆိုဗီယက်အစိုးရတွင် ပညာရေးဝန်ကြီးဖြစ်ဘူး သော လူနာချာစကီဆိုသူက ဤကဲ့သို့ ရေးသားခဲ့ပါသည်။ ဘုရား သခင်ကို စိတ်ကူးထင်မြင်ခြင်းဟာ ဘာမှန်းမသိတဲ့ အမှုအရာတစ်ခုခု ထာဝရလှပတင့်တယ်စေသည့်သဘော အမြဲရှိနေတယ်။ ဝမ်းနည်းခြင်း ဟာ လူတို့အထဲမှာ အမြဲခိုအောင်းနေတယ်။ ဒီလောကကို ဘာသာရေး သဘောအရ ဘယ်လိုစဉ်းစားထင်မြင်ရမယ်ကို မသိရှိတဲ့လူဟာ အဆိုး မြင်ဝါဒနှင့်သာ စီရင်ခြင်းခံရပါမယ်။

ကွန်မြူနစ်ဘုရားမဲ့ဝါဒများသည် မှန်ကန်သော အတွေးအခေါ် ၏ ရာဇဝင်ကို သူတို့နှင့်ဘဲ အစပြုကြကာ မကြာမီ ဖရိုဖရဲပြိုကွဲလေ့ ရှိသော အကျိုးဆက်နှင့် ရင်ဆိုင်လေ့ရှိသည်။ အနှစ်ထောင်ပေါင်းများစွာ လူသားများ၌ တိုးပွားစုဆောင်းလာခဲ့သော အမှန်တရားများကို ဖျောက် ဖျက်ရန် ရှာဖွေရင်း သို့မဟုတ် လျစ်လျူပြုရင်း သူတို့၏ အတွေးအခေါ် များ အဆုံးသတ်ပျောက်ကွယ်လေ့ရှိလေသည်။

ထိုသို့ဖြစ်ရကား သူတို့သည် ဘာသာရေးကို ကိုးယိုးကားယား ဖော်ပြတတ်ကြသည်။ ဤအပြုအမူကို နှမြောစရာကောင်းပါသည်။ တစ်စုံတစ်ရာ ရယ်ဖွယ်ဖြစ်အောင် ကြံဖန်လုပ်ကြံဖော်ပြသောသူများ

အတွက် အန္တရာယ်မကင်းစမြဲ ဖြစ်ပါသည်။

မိန်းမပျိုတစ်ယောက်သည် တစ်ချိန်တုန်းက နာမည်ကြီးဟာသ ရုပ်ပုံဆွဲသူ ဟိုဂတ်ဆိုသူသည် ရုပ်ပုံရေးဆွဲနေရင်း စကားစပ်မိလေသည်။ သူမလည်း ဟာသရုပ်ပုံဆွဲလိုသောဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုရာ တွင် ဟိုဂတ်က အမလေး၊ မလုပ်ပါနှင့်။ သမီးလေးရယ်။ မနာလိုစရာ ပညာအစွမ်းမဟုတ်ဘူး။ ငါပေးတဲ့အကြံလက်ခံပြီး၊ ဘယ်တော့မှ ဟာသ ရုပ်ပုံမဆွဲပါနှင့်။ ဒီဟာသရုပ်ပုံဆွဲဘို့ ငါကြာရှည်လေ့ကျင့်လုပ်ကိုင်ခဲ့လို့ အလှအပကို ကြည့်ညှိမြတ်နိုးစိတ် ပျောက်သွားတယ်။ ဘယ်သူ့မျက်နှာ ဘဲမြင်မြင် အရုပ်ဆိုးအကျည်းတန်တဲ့မျက်နှာအဖြစ်ဘဲ ငါမြင်တယ်။ ပုထုဇဉ်လူသားမျက်နှာကို ဘုရားသခင် ဖန်ဆင်းတဲ့အတိုင်း ရှုမြင်ခံ စားတဲ့ ကျေနပ်တင်းတိမ်မှု ငါတစ်ခါမှ မခံစားခဲ့ဘူး။

စစ်မှန်သော ဘာသာရေးကို အရုပ်ဆိုးအကျည်းတန်အောင် ပြက်ရယ်ပြုသောသူများသည် အထက်ပါ ဟိုဂတ်ပြောပြချက်အတိုင်း ဖြစ်ပါသည်။ ကောက်လိမ်သော သူတို့၏ မနောစိတ်၏ မဲ့ရွံ့သောကြေးမုံ ထဲတွင် ကြည့်လိုက်သည့်အခါ ကောင်းကင်တမန်တော်များပင်လျှင် စာတန်မာရ်နတ်၏ အသွင်သဏ္ဍာန်များကို ပေါ်လာမလားဟု အောက် မေ့ဖွယ်ရှိသည်။

ဘုရားမဲ့ဝါဒများ သဘောမပေါက်သော အကြောင်းအရာမှာ သမ္မာကျမ်းစာအုပ်ကို တန်ဘိုးမရှိသော စာအုပ်အဖြစ် ဘေးဖယ်ထား လျှင် ကမ္ဘာတွင် နာမည်ကျော် စာပေတစ်စုံလုံးပါ ပျက်စီးသွားမည့် အကြောင်းဖြစ်ပါသည်။ ဒိုင်တွေစကီ၊ တွလ်စတွေ၊ မိလကွန်၊ ဂျွန်းဘန်း ညမ်း၊ ဝါတီစကော့နှင့်အနာတုလ်ဖရန်တို့ ရေးသားခဲ့သော စာပေများ ဘာကျန်တော့မည်လဲ။ ယောဘဝတ္ထုစာအုပ်သည် သူဖတ်ခဲ့သမျှ ကဗျာ၊ လင်္ကာထဲက အရသာအကောင်းဆုံးဟု လွင်ထယ်နီဆန် ပြောဆိုခဲ့ပါ

သည်။ လွန်ထယ်နီဆန်ရေးသားသော စာအုပ်ထဲတွင် သမ္မာကျမ်းစာအုပ် ထဲမှ အကြိမ်ပေါင်းသုံးရာ ကိုးကားချက် ရှိပါသည်။

ရှုတ်စပီးယားသည် သမ္မာကျမ်းစာအုပ်မျှ အတွေးအခေါ်နှင့် ဝါကျစာပိုဒ်ပေါင်း ငါးရာကျော်ကို ကိုးကားအသုံးပြုခဲ့ပါသည်။ အမှောင် ရိပ်တည်းဟူသော ဘိုင်ရွန်၏ကဗျာသည် ယေရမိအနာဂတ္တိကျမ်း၏ လှုံ့ဆော်မှုကြောင့် ရေးသားခဲ့သော ကဗျာလင်္ကာဖြစ်ပါသည်။

ကာလ်မတ်စ်၏ The Capital ခေါ်ငွေပင်ငွေရင်းစာအုပ်ပင် လျှင် သူရေးထားသော အခြားစာအုပ်များနှင့်အဲန်ဂျဲလ်ရေးသားသော စာအုပ်များအပါအဝင် ပြောင်းလဲပစ်ရန် လိုအပ်ပါလိမ့်မည်။ အဘယ့် ကြောင့်ဆိုသော ထိုစာအုပ်များတွင် သမ္မာကျမ်းစာအုပ်များမှ ကိုးကား ချက်များနှင့်ပြည့်နှက်သောကြောင့် ဖြစ်ပါသည်။

သမ္မာကျမ်းစာအုပ်ကို ဖျောက်ပစ်ခဲ့လျှင် မိုက်ကယ်အဲန်ဂျဲလ်လို၊ ရာဖာလ၊ လျှိုနာဒိုဒီဗင်စီ၊ ရဲမ်ဘရန်တို့၏ လုပ်ဆောင်ချက်များနှင့် အခြားကမ္ဘာကျော် ပန်းချီပန်းပုဆရာကြီးများ၏ လုပ်ဆောင်ချက် အမြောက်အမြား ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်မရှင်းသောအရာများ သာဖြစ်ပါလိမ့်မည်။ အလားတူ ဘတ်ချ်၊ ဘီထိုဗင်၊ မိုဇ်ထ်၊ ဟေဒင်၊ ဇရမ်စ် နှင့်အခြားသော နာမည်ကျော်ဂီတပညာရှင်တို့၏ လုပ်ဆောင်ချက်များ သည်လည်း အဓိပ္ပာယ်မရှိဖြစ်သွားပါလိမ့်မည်။

မာနည်ကျော်ပုဂ္ဂိုလ်များ၏ သက်သေခံချက်များကို နားထောင် ကြည့်ပါ။

ဝိလ်လျံဂလက်စတုံး၊ ဗြိတိသျှနန်းရင်းဝန် လေးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူက မေးမြန်းဘူးသည်။ ပုထုဇဉ်လူသားအသဲ နှလုံးခံစားသော ဝေဒနာများ၏ပျောက်ဆေးသည် ဘာလဲဟု အမေးခံ လျှင် လူတစ်ယောက်သည် စုံစမ်းနှောင့်ယှက်ခြင်းခံသည့်အခါ ခံနိုင်ရည်

ရှိအောင် ခွန်အားရစရာအဖြစ်နှင့်မလွဲမရှောင်ခံရမည်။ ကိုယ်စိတ်
မကျန် နာကျည်းမှုကိုပါ ရင်ဆိုင်နိုင်၍ မည်သည့်အရာကို အဓိကအဆင့်
ဆင့် အားကိုးအားထားပြုရမည်ကို အမေးခံလျှင် ကျွန်ုပ်လက်ညှိုးထိုး
ညွှန်ပြမည့်အကြောင်းအရာမှာ ရှေးခေတ်က ပုံပြင်တည်းဟူသော
နာမည်ကျော် ချီးမွမ်းသီချင်း ဖြစ်ပါသည်။ ထိုချီးမွမ်းသီချင်းကို
လူသားများအား ရှားရှားပါးပါး ပေးသနားတော်မူခဲ့သော အကြီးမား
ဆုံး အကောင်းမြတ်ဆုံး ရှေးစာအုပ်ထဲတွင် ဖော်ပြထားပါသည်။

ဂေဟန်ဂျက်ကီရီရိုးဆိုသူက ရေးသားခဲ့သည်။ သမ္မာကျမ်းစာ
နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ကျွန်ုပ်တို့၏ ရထားဘူတပညာရှင်များ၏
စကားလုံးများသည် အလွန်ရိုင်းစိုင်း၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။
တစ်ခါတုန်းက အလွန်ရိုးရှင်း၍ အညစ်အကြေး ကင်းစင်သော စာအုပ်
သည် သာမန်လူ၏ စကားများဖြစ်နိုင်ပါ့မလား။

နာမည်ကျော် ဂျာမန်စာရေးဆရာကြီး ဂေါ်သေက သမ္မာကျမ်း
စာကို နားလည်သေဘာပေါက်လေလေ၊ ပို၍ပို၍ လှပတင့်တယ်အရသာ
ခံစားလေလေဖြစ်သည်ဟု ချီးမွမ်းခဲ့ပါသည်။

ဟင်ရစ်ချ်ဟန်းဆိုသူ နာမည်ကျော် ဂျာမန်လူမျိုးတစ်ယောက်
သည် ဘာသာရေးကို လုံးဝစိတ်ဝင်စားသောသူဖြစ်ဘို့ ဝေလားဝေသူ
ဖြစ်လျက်နှင့် ဤကဲ့သို့ ရေးသားခဲ့ပါသည်။ နက်နဲသော ဖန်ဆင်းခြင်း
အကြောင်းကို ထူးဆန်းသော ကောင်းကင်ပြာပြာတွင်လည်းကောင်း၊
နေဝင်နေထွက်ရာတွင်လည်းကောင်း၊ ကတိပေးခြင်းနှင့်ကတိပြည့်စုံခြင်း
တို့တွင်လည်းကောင်း၊ မွေးဖွားခြင်းနှင့်သေဆုံးခြင်းတွင်လည်းကောင်း
မြင်နေရသည့်အတိုင်း ကုန်ကုန်ပြောရလျှင် ပုထုဇဉ်လူသား၏ ဇာတ်
လမ်းတစ်ခုလုံးသည် ဤစာအုပ်တစ်အုပ်တည်း၌ အကြောင်းစုံရှိနေပါ
သည်။ ဤသမ္မာကျမ်းစာအုပ်သည် စာအုပ်တကားစာအုပ်ဖြစ်ပါသည်။

အင်္ဂလိပ်နှင့်ဂျပန်ဘာသာစကားတို့သည် သီးခြားဖော်ပြမည် ဆိုလျှင် သမ္မာကျမ်းစာအုပ်မှ ပြုပြင်ပြောင်းလဲခြင်း တစ်မျိုးတစ်ဖုံ မပြု ခဲ့လျှင် လက်ရှိအသုံးပြုနေသော ဘာသာစကားအခြေအနေသို့ ရောက်ရှိ ခဲ့မည်မဟုတ်ပါ။ ဤစာအုပ်ကြောင့် လူမျိုးပေါင်းစုံရာနှင့်ချီ၍ ကိုယ်ပိုင် စာပေများရှိလာကြပါသည်။ လူသားများအကျိုးအတွက် ဆက်ကပ်ပူဇော် သော ယောက်ျားမိန်းမတို့၏ အားထုတ်ဆောင်ရွက်မှုကြောင့် လူမျိုး ပေါင်း မြောက်များစွာတို့သည် သူတို့ကိုယ်ပိုင်စာပေဖြင့် ဤစာအုပ်ကို ပထမဆုံးဖတ်ရှုနိုင်ကြပါသည်။

(၁၈၇၀ ခုနှစ်တွင်) အီတလီပြည်ကို နိုင်ငံရေးအရ လွတ်မြောက် စေ၍ စုပေါင်းနိုင်ငံအဖြစ် ပေါင်းစပ်သော တိုင်းချစ်ပြည်ချစ် ဂါရီဆော် လ်ဒီက သမ္မာကျမ်းစာအုပ်ကို ဤကဲ့သို့ အမွန်းတင်ခဲ့ပါသည်။ အီတလီ ပြည်ကို လွတ်မြောက်စေမည့် ကျမ်းဂန် ဖြစ်ပါသည်။

အမေရိကန်၏ နာမည်ကြီး ထင်ရှားဆုံးသော သမ္မတတစ်ချို့ ၏ သက်သေခံချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဝါရှင်တန် - အရာခပ်သိမ်းထက်သာ၍ သန့်ရှင်းဖြူစင်၍ မကွေ့မကောက်သော ဗျာဒိတ်တော်၏ အလင်းသည် လူမျိုးအပေါ် တောက်ပထိန်လင်းသောဩဇာ လွှမ်းမိုးပြီး၊ လူ့အဖွဲ့အစည်း၏ ကောင်း ချိုးမင်္ဂလာကို တိုးပွားစေသည်။

လင်ကွန်း - ဘုရားသခင်၏ အကြံဉာဏ်လမ်းညွှန်ချက်ကို ကျွန်ုပ်အမြဲခံယူလျက်ရှိပြီး၊ ကျွန်ုပ်စီမံသမျှကို ကိုယ်တော်အား အမြဲရည် ညွှန်းလျက်ရှိတယ်။ လုပ်ဆောင်ချက်တိုင်းမှာ အတတ်နိုင်ဆုံး ကိုယ်တော် ၏ သဘောတူညီချက်ကို မသေချာစိတ်မချဘဲ လုပ်လေ့လုပ်ထ မရှိခဲ့ပါ။ သူတစ်ပါးထက် ဉာဏ်ပညာသာ၍ ခွန်အားသာ၍ သန်စွမ်းသောသူ၏ တူညီထောက်ပံ့မှုနှင့် ထွန်းလင်းစေခြင်းမပါဘဲ ဤနေရာသို့ ရောက်ရှိ

ကတည်းက ကျွန်ုပ်ထံကျရောက်လာသည့် တာဝန်ဝတ္တရားများကို တစ်နေ့တစ်အတွက်ပင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ထင်မိလျှင် အုတ်မြစ် ချသော ဤကျောက်တိုင်ပေါ်မှာ ကျွန်ုပ်သည် အရဲတင်းဆုံးသော နလပိန်းတုံးဖြစ်ထိုက်ပါသည်။

ဂရုန့်.- လွတ်လပ်သော အခွင့်အရေးများကို ခံစားနိုင်ရန် ကျောက်ဆူးအဖြစ် သမ္မာကျမ်းစာအုပ်ကို စွဲစွဲမြဲမြဲ ကိုင်ထားကြပါ။ ပိဋိညာဉ်များကို သင်၏ နှလုံးသားထဲတွင် မှတ်ကျောက်တင်၍ သင်၏ နေ့စဉ်အသက်ရှင်ရာတွင် ကျင့်သုံးပါ။ မှန်ကန်သော လူသားများ၏ ယဉ်ကျေးမှုတွင် တိုးတက်ဖွံ့ဖြိုးလာခဲ့သမျှသော အမှုအရာအားလုံး အတွက် ဤစာအုပ်၏ ဩဇာအရှိန်အား ကျေဇူးမကင်းဖြစ်နေပါသည်။ အနာဂတ်တွင် ကျွန်ုပ်တို့လမ်းညွှန်အဖြစ် ဤစာအုပ်ကို ရှေ့ရှုရမည်။

ဂါဖိလ်- မသေမပျောက်သော ယေရှုကို သင်၏ ထာဝစဉ် မိတ်ဆွေအဖြစ်နှင့် ကူညီထောက်မညူအဖြစ် ရွေးထားပါ။ ဂါလေးလဲနယ် သား၊ နာဇရက်မြို့သားအဖြစ် သူ့နောက်ကို လိုက်ရုံမျှသာမဟုတ်ဘဲ ဝိညာဉ်ရေးနှင့်သက်ဆိုင်သော ထာဝရအသက်ရှင်တော်မူသည့် ပုဂ္ဂိုလ် အဖြစ် ချစ်ခြင်းမေတ္တာနှင့်ကြင်နာသနားမှုဖြင့် ပြည့်စုံသောသူအဖြစ်၊ အသက်တာကာလတွင်လည်းကောင်း၊ သေခြင်းတရား၌လည်းကောင်း နိစ္စထာဝရ၌လည်းကောင်း သင့်အနားမှာရှိနေသော ပုဂ္ဂိုလ်အဖြစ် သူ့တပည့်ခံပါ။ လောက၏ မျှော်လင့်ချက်များသည် အမှားအယွင်း အတုအပသာဖြစ်ပြီး စပျစ်ပင်မှသည် အကိုင်းများ၌ အသက်ရှင်သကဲ့ သို့ ခရစ်တော်သည် ခရစ်ယာန်များ၌ အသက်ရှင်လျက်ရှိသည်။ ကိုယ်တော်သည် ဘယ်သောအခါမှမသေ၊ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ ရှိတော်မူသည်။

မတ္တင်လေ၊ ကျွန်ုပ်တို့သည် ကြားတဲ့လူသာမဟုတ်ဘဲ လုပ်ကိုင်

တဲ့လူများဖြစ်ရပါမည်။ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်သူများ ဖြစ်ရန် ပထမကြားနာသူများဖြစ်တို့ လိုပါသည်။ သို့သော်ငြားလည်း ဘုရားရှိခိုးကျောင်းတက်ရုံနှင့် မလုံလောက်ပါ။ သမ္မာကျမ်းစာအုပ်ကို လေ့လာရမည်။ သို့သော် လေ့လာရုံနှင့်မပြီးသေးပါ။ ဇီဝအသက်လှုပ် ရှားမှုတွင် အသုံးချရမည်။

ဝိလ်စွန်- အမေရိကန်ပြည်ထောင်စုတွင် လူတိုင်းသည် တစ်နေ့ လျှင် သမ္မာကျမ်းစာ တစ်ခန်းကိုသာဖတ်လျှင် ကျွန်ုပ်တို့၏အမျိုးသား ပြဿနာအများဆုံး ပပျောက်သွားလိမ့်မည်။

ဖလ်န်းလင်းဒီရူစဲလ်တ် စောစောပိုင်းက အကြိမ်ကြိမ်ပြော ဆိုပြီးခဲ့တဲ့အကြောင်းအရာကို ထပ်ပြောပါမယ်။ ဒီတိုင်းပြည်အလိုအပ် ဆုံးမှာ ဘာသာရေးပြန်လည် နိုးကြားထကြွမှုတစ်ရပ်ဖြစ်တယ်။ အဲဒီဘာ သာရေး နိုးကြားထကြွမှုမျိုးမှာဘဲ ငါတို့၏ပြဿနာပေါင်းစုံနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဖြေများကို တွေ့ရမှာဖြစ်တယ်ဟု မြွက်ကြားခဲ့ ပါသည်။

သူတို့က ဤကဲ့သို့ဆိုကြသည်။ ကွန်မြူနစ်များကကော ဘယ်လို ဆိုကြပါလိမ့်။

ကာလ်မတ်စ်က ရေးခဲ့ပါသည်။ မာတင်လုသာသည် သမ္မာကျမ်း ကို ဂျာမနီဘာသာစကားဖြင့် လူထုအား တင်ဆက်ခြင်းဖြင့် မင်းမှူး မတ်မှူးစုများ၊ မြေရှင်နယ်ရှင်များနှင့် သံဃာတော်ဂိုဏ်းအား ဆန့်ကျင် သော တန်ခိုးကြီးလက်နက်ကို လူထုလက်ထဲရောက်စေခဲ့သည်။

စတာလင်နှင့်မိကိုယန်တို့နှစ်ဦးစလုံးမှာ ဗရင်ဂျီဘုန်းကြီး ကျောင်းထွက်များဖြစ်ကြပါသည်။ မိကိုယန်သည် သီအိုလိုဂျီဘွဲ့ကိုတောင် ရရှိခဲ့သူဖြစ်ပါသည်။ သူတို့၏ ယဉ်ကျေးမှုအစသည် သမ္မာကျမ်းစာအုပ် ကို စတင်ဖတ်ရှုခဲ့ရာမှ စာတတ်မြောက်လာခဲ့သည်ဟု လူသိရှင်ကြားဝန်ခံ

ခဲ့လေသည်။

“အလုပ်မလုပ်ချင်သောသူ မည်သည်ကား အစာကိုလည်း မစားနှင့်” ဟူသော ဆိုရှယ်လစ်အခြေခံဥပဒေတိုင်း၏ အခြေခံအတွေး အခေါ်ကို သမ္မာကျမ်းစာမှ မူလစာသားအတိုင်း ကူးယူခြင်းဖြစ်သည် (၂ သက် ၃:၁၀)။

ကွန်မြူနစ်ဝါဒ၏ အတွေးအခေါ်တစ်ခုလုံးပင်လျှင် သမ္မာကျမ်း စာအုပ်ထဲက ကောက်ယူခြင်းဖြစ်သည်။ ဤအဆိုအမိန့်မှ ကောက်ယူ ခြင်း ဖြစ်ပါသည်။

(ယေရှု၌) ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တစ်ညီတစ်ညွတ်တည်းရှိကြ၍ အဘယ်သူမျှ မိမိဥစ္စာတစ်စုံတစ်ခုကို ငါ့ဥစ္စာဟူ၍ မဆိုဘဲလျက် ရှိသမျှသော ဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ ထိုသူတို့တွင် ဆင်းရဲသောသူတစ်ယောက်မျှ မရှိ၊ အကြောင်းမူကား အိမ်၊ မြေကွက်ကိုပိုင်သော သူရှိသမျှတို့သည် ရောင်းပြီးလျှင် ရသောအဘိုးကို ယူဆောင်ခဲ့၍ တမန်တော်တို့၏ခြေရင်း ၌ ထားကြသဖြင့် လူများဆင်းရဲသည့်အတိုင်း အသီးအသီးတို့အား ဝေငှ ပေးကမ်းကြ၏။ (တမန်တော်ဝတ္ထု ၄:၃၂-၃၅)။

ယေရှု၏ ပထမဆုံးတပည့်တော်တို့သည် ကွန်မြူနစ်ဝါဒအောက် တွင် နေထိုင်ကြသည်။ သို့သော် ချစ်ခြင်းမေတ္တာနှင့် လွတ်လပ်သော အလိုဆန္ဒအပေါ် အခြေခံသော ကွန်မြူနစ်ဝါဒဖြစ်ပါသည်။ မည်သူမျှ ဖိအားပေးခြင်းအတင်းအဓမ္မပြုခြင်းမရှိ၊ ပစ္စည်းဥစ္စာ လုယူသိမ်းယူခြင်း လည်း မရှိပါ။ ချစ်ခြင်းမေတ္တာ၏လှုံ့ဆော်မှုကြောင့် အချင်းချင်း ဝေငှကြသည်။ မတူညီချက်များရှိလင့်ကစား၊ ယခုခေတ် ကွန်မြူနစ်ဝါဒ ၏ဖစ်မြစ်သည် သမ္မာကျမ်းစာအုပ်မှ ဖြစ်ပါသည်။

ပုဂ္ဂိုလ်တစ်ဦးသည် သမ္မာကျမ်းစာအုပ်ကို ယုံကြည်ချင်မှ

ယုံကြည်မည်။ မယုံကြည်ဘဲလည်း ရှိကောင်းရှိမည်ဆိုသည့်အချက်ကို ကျွန်ုပ်လက်ခံပါသည်။ သို့သော် သမ္မာကျမ်းစာအုပ်မှ ရရှိသော အမွေအနှစ်ကို မလေးစားဖြင်းကို ကျွန်ုပ်လက်မခံနိုင်ပါ။ သမ္မာကျမ်းစာအုပ်သည် ဥရောပတိုက်တွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေသော စာအုပ်ဖြစ်ခဲ့သည်မှာ အရေးမပါအရာမရောက်ဘူးလား။ ခရစ်ယာန်သာသနာပြုဆရာများ၏ ဆုံးမသွန်သင်မှုကြောင့် အာဖရိကတိုက်သားသည် လူသားစားသည့်အကျင့်ကို ပယ်ဖျက်၍ စာဖတ်တတ်၍ လိမ္မာရေးခြားသော လူများ ဖြစ်လာခဲ့သည်မှာ အရေးမပါအရာမရောက်ဘူးလား။

တစ်ချိန်တုန်းက လူသားစားသော လူတစ်ယောက်က ကွန်မြူနစ်ဝါဒဖြန့်သူ တစ်ယောက်အား ဤကဲ့သို့ပြောလေသည်။ ဘာလဲကွဒီစာအုပ်က မမှန်ဘူးဟုတ်လား။ ဒီစာအုပ်ကို ငါအိမ်ကို ယူသွားတယ်။ ထိုင်ဖတ်တယ်။ ငါ့နှလုံးက ဝမ်းသာလွန်းလို့ ပေါက်ကွဲလုမတတ်ဖြစ်တယ်။ ဘယ်လိုလို့ ဒီစာအုပ်က မုသာတုန်းဖြစ်နိုင်မည်လဲ။ ငါက လူသားစားတဲ့အကောင်၊ အရက်သမား၊ သူခိုးခါးပြု၊ လိမ်လည်လှည့်ဖြားသူ၊ ဒီစာအုပ်က ငါ့ကိုစကားပြောတယ်။ လူသစ်အဖြစ် ငါ့ကို ဖန်တီးတယ်။ ဒီစာအုပ်က ငါ့ကိုစကားပြောတယ်။ လူသစ်အဖြစ် ငါ့ကို ဖန်တီးတယ်။ ဒီစာအုပ်ဟာ မုသာစကားစာအုပ်ဆိုဒါ မဟုတ်ပါဘူး။

ခရစ်ယာန်သာသနာပြုဆရာများသည် ကမ္ဘာအနှံ့တွင် ခရစ်ယာန်ဘာသာတရားကိုသာ ဆုံးမသွန်သင်ခြင်းမပြုခဲ့လျှင် ထိုကွန်မြူနစ်ဝါဒဖြန့်သူကို နယ်ခံသားများက အသားကိုစားပစ်မည်မှာ သေချာပါသည်။ ဘုရားမဲ့ဝါဒကို ဖြန့်ရင်းမှာပင် ဤဝါဒဖြန့်သမားများသည် လွတ်လပ်စွာဝါဒဖြန့်နိုင်အောင် လူသားစားသောလူမျိုးကို ယဉ်ကျေးသိမ်မွေ့အောင် ဖန်တီးခဲ့သည့်ခရစ်ယာန်ဘာသာကို ကျေးဇူးတင်ဘို့တောင် ကောင်းပါသည်။

ဂုဏ်ကျက်သရေရှိသော ဘုရားမဲ့ဝါဒီတစ်ဦးဆိုသည်မှာ လူသား မျိုးက ခရစ်ယာန်ဘာသာအား မည်ကဲ့သို့ ကျေးဇူးမကင်းမဲ့သည်ကို သဘောပေါက် ဝမ်းသာ၍ အသင်းတော်ရှေ့တွင် သဘောကျ ခေါင်းညိတ် သောသူဖြစ်ပါသည်။ သို့သော်လည်း သင်နှင့်ယဉ်ကျေးသိမ်မွေ့သော တစ်လောကလုံးခပ်သောက်နေသည့်ရေတွင်းထဲသို့ တံတွေးထွေးရန်မှာ ကြောက်မက်ဘွယ်ကောင်း၍ မှားယွင်းပါသည်။

တစ်ဆယ့်ခုနှစ်ရာစုနှစ်၊ ရဟူဒီလူမျိုးများတွင် ဘုရားမဲ့ဝါဒီ ကင်းရှင်းသော အချိန်အခါတုန်းက ရဟူဒီလူမျိုးတစ်ယောက်က သူ့ရာဘီ ဆရာအား ကျွန်ုပ်ထာဝရဘုရားကို မယုံကြည်ဘူးဟု ပြောဆိုရာ ရာဘီ ဆရာက သူ့ကိုဖက်ရမ်း၍ ငါ့ညီမင်းကို ငါမနာလိုလိုက်တာ ငါထက် ခင်ဗျားက ဝိညာဉ်ရေးမှာ ပိုပြီးသာလွန်းပါတယ်လေ။ လူတစ်ယောက် ဝေဒနာခံစားဒါ ငါမြင်ရင်၊ ဘုရားသခင်ကူညီ မစမှာပါဟုသာ ငါရေရွတ် ခဲ့ပြီး ငါဘာမှအကူအညီမပေးဘူး။ ခင်ဗျားက ဘုရားသခင်ကို မယုံကြည် ဘူးဆိုတော့၊ ဝေဒနာခံစားတဲ့လူကို ခင်ဗျားကူညီဘို့ လိုလိမ့်မယ်။ ဘုရားသခင်သာ တည်ရှိနေရင် သူလုပ်ရမည့်အလုပ်ကို ခင်ဗျားလုပ်စရာ မလိုဘူး။ အခုခင်ဗျားက ဘုရားသခင်ရှိမှန်း မယုံကြည်ဘူးဆိုတော့၊ ဒီအတိုင်းဆက်လက်ပြီး ယုံကြည်ပါဗျာ။ ဒါပေမယ့် ခင်ဗျားက အစာရေ ဆာငတ်တဲ့လူကျွေးဘို့လိုမယ်။ စိတ်ညစ်တဲ့လူ နှစ်သိမ့်ဘို့လိုမယ်။ သမ္မာ တရားနှင့်ဝမ်းမြောက်ခြင်း လိုအပ်တဲ့လူကို ပေးဘို့လိုမယ်။ လူတစ်ကာ ကို ချစ်ခင်ကြင်နာဘို့ လိုအပ်လိမ့်မယ်။ ယေဘုယျအားဖြင့်ဆိုလျှင် ဘုရားသခင်သာ တည်ရှိနေလျှင် သူကျင့်ကြံလုပ်ဆောင်ရမည့်အပြုအမူ အတိုင်း သင်လုပ်ဘို့ လိုအပ်လိမ့်မယ်။ ငါပြောသလိုသာ လုပ်ပြုပြီးမှ နောက်တစ်နှစ်ကြာတဲ့အခါ ဘုရားသခင်ရှိလား။ မရှိဘူးလားဆိုဒါ ငါ့ကို လာပြောပါ။

ထိုရာဘီဆရာသည် ဘုရားမဲ့ဝါဒီအား စိတ်သဘောထား
ကောင်းကောင်းနှင့် ဆက်ဆံနိုင်သည့်သကာလ သူ့ဘုရားမဲ့ဝါဒီကနေ
အကောင်းဆုံးအဖြစ် ညစ်ထုတ်နိုင်အောင် အားပေးခဲ့ပါသည်။ ကျွန်ုပ်
ကို ရန်မူဆန့်ကျင်သော သင်တို့ ကွန်မြူနစ်များသည် ယုံကြည်သူတစ်
ဦးအား ဤကဲ့သို့ ကျင့်ကြံပြုမူခြင်းမရှိပါစေနှင့်။

သင်တို့သည် ပို၍ နိမ့်သောအဆင့်တွင် အသက်ရှင်နေကြပါ
သည်။ သင်တို့ရပ်တည်ချက်အားလုံးသည် မခိုင်လုံပါ။

ဘုရားမဲ့လက်စွဲစာအုပ်သည် ကျွန်ုပ်တို့၏ဆင်ခြင်တုံတရားကို
အပူတပြင်း တောင်းဆိုနေသည်။ သူတို့မှန်ကန်ကြောင်း သက်သေ
သာဓကပြရန် ဆင်ခြေဆင်လက်ဖြင့် အားထုတ်သည်။ အခု ထိုစာအုပ်
ရေးသားပြုစုသူများသည် ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်နိုင်မှန်း ဝန်ခံလျှင်
မည်သည့်အကြောင်းကြောင့် ဆိုဗီယက်ပြည်ထောင်စုအတွင်း စာအုပ်
ဆိုင်များတွင် သမ္မာကျမ်းစာအုပ်တစ်အုပ် တစ်လေမျှ မတွေ့နိုင်သလဲ။
ပြည်သူလူထုအား ဖတ်ခွင့်ပြု၍ တစ်ဘက်သားများ၏အဆိုနှင့်နှိုင်းယှဉ်
ခွင့်ပြုကာ သူတို့ဟာသူတို့ ဆုံးဖြတ်ပိုင်ခွင့်မပြုသလဲ။ မည်သည့်
အကြောင်းကြောင့် သမ္မာကျမ်းစာအုပ်ကို တားမြစ်သလဲ။ မှန်ကန်စွာ
ဆင်ခြင်သုံးသပ်ဘို့ လူ၏အစွမ်းသတ္တိကို မယုံလို့လား။ တစ်ဖန် ဆင်ခြေ
ဆင်လက်များကို အထောက်အထား အကိုးအကားပြုရန် မည်သည့်
အကြောင်းကြောင့် ဒုက္ခရှာနေသလဲ။ မယုံကြည်နှင့်ဟုသာ အမိန့်ကို
ပြတ်ပြတ်သားသားပေး၍ ဆင်ခြေဆင်လက်မလိုအပ်ဘဲ အဆုံးသတ်
စီရင်လိုက်ပါတော့လား။

သမ္မာကျမ်းစာအုပ်ထဲက လူများအမှန်တကယ်တည်ရှိခဲ့သလား

သမ္မာကျမ်းစာထဲက အကြောင်းအရာကို ဝေဖန်အပြစ်ရှာခြင်းသည် ပုထုဇဉ်လူသား၏မနောစိတ်ထဲတွင် တရားဝင်သောစိတ်ပူပန်မှု တစ်ရပ်ဖြစ်ပါသည်။ ခရစ်ယာန်သီအိုလိုဂျီပညာရှင်များသည် သမ္မာကျမ်းစာ၏ ရာဇဝင်ကို မှန်မမှန်သုံးသပ်ရန် သမ္မာကျမ်းစာနှင့် လောကီရေးရာ နှစ်ရက်သက္ကရာဇ်စာရင်းကို ပေါင်းစပ်ပြီး ကမ္မည်းကျောက်စာအချက်အလက်များကို စုံစမ်းရှာဖွေခြင်းဖြင့် ဘုရားမဲ့ဝါဒလက်စွဲစာအုပ်၏ အကြံဉာဏ်ပေးချက်ကို စောင့်ဆိုင်းရန်မလိုအပ်ပါ။ သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းတော်မူခြင်းဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည့် အခြင်းအရာတို့သည် သမ္မာကျမ်းစာပါ အကြောင်းအရာတို့ကို အသေးစိတ်စစ်ဆေးရန် ကျွန်ုပ်တို့ကို မတားမြစ်မဟန့်တားပါ။ ဘုရားသခင်မှုတ်သွင်းတော်မူသည့်အတိုင်းပင် နှုတ်ကပတ်တော်များကို အထပ်ထပ်ကူးယူခြင်းဖြစ်သည့်တိုင်အောင် အမှားအယွင်းမရှိ အတားအဆီးမရှိ ကျွန်ုပ်တို့ စိတ်ချစွာ ပိုင်ဆိုင်သည်ဟု ယုံကြည်ပါသည်။

သို့သော် ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒီအတိုက်အခံများ ကျင့်သုံးသော သမ္မာကျမ်းစာအုပ်ကို ဝေဖန်အပြစ်ရှာခြင်းသည် လုံးလုံးလျားလျား တစ်မျိုးတစ်မည်ဖြစ်ပါသည်။ သူတို့သည် အရေးကြီးဆုံးသော သမ္မာကျမ်းစာ ပြောပြသည့်ဖြစ်စဉ်များကို ငြင်းပယ်ကာ သမ္မာကျမ်းစာထဲက အခြေခံပုဂ္ဂိုလ်များကို ဒဏ္ဍာရီပုံပြင်အဖြစ် သိမ်ဖျင်းစေကြပါသည်။

သမ္မာကျမ်းစာအုပ်သည် သိပ္ပံပညာစာအုပ်ဖြစ်သည်ဟု ခရစ်ယာန်များ မယုံကြည်ကြပါ။ သမ္မာကျမ်းစာအုပ်သည် နှစ်ပေါင်းထောင်နှင့်ချီ၍ ရှေးကျသော ထူးကဲသည့်စာအုပ်ဖြစ်ပါသည်။ ကဗျာလင်္ကာ အမြောက်အမြားနှင့် ပကတိအတိုင်း ရုပ်လုံးဖော်ခြင်းအမြောက်အမြား

ပါဝင်သည်။ ယခုခေတ်သိပ္ပံပညာကျောင်းသုံးစာအုပ်အဖြစ် အသုံးမပြုနိုင်ပါ။

သို့သော် သမ္မာကျမ်းစာပါ အဖြစ်မှန်များသည် မပြောင်းမလဲ တည်ရှိနေသည့်သကာလ သိပ္ပံပညာအနေဖြင့် မှားယွင်းသည်ဟု ထင်ရှားမပြသနိုင်ပါ။ ကမ္မည်းကျောက်စာရေးဟောင်းပစ္စည်း ရှာဖွေလေ့လာရေးပညာရှင်များ၏ ပေါက်တူးပေါက်ပြားများမှ အမြဲရုပ်လုံးဖော်ခဲ့သည့် အဖြစ်မှန်၊ သမ္မာကျမ်းစာ၏ အကြောင်းအရာ ဖော်ပြချက်များကို ဘယ်သောအခါမှ မှားယွင်းသည်ဟု မဖော်ပြနိုင်သော အဖြစ်မှန်များကိုသာ ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ပြုစုရေးသားသော သူများအတွက် အာဒံနှင့်ဧဝတို့သည် ဒဏ္ဍာရီပုံပြင်ထဲက ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။

အာဒံနှင့်ဧဝတို့သည် ဤကမ္ဘာမြေကြီးပေါ် ဧဒင်ဥယျာဉ်ထဲတွင် အမှန်တကယ်တည်ရှိခဲ့ဘူး၍ ထိုဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းခံခဲ့သည်ဟု သမ္မာကျမ်းစာ၏ မှတ်တမ်းကို ငြင်းဆိုရန် တရားဝင်ယူတ္တိယုတ္တာမရှိပါ။ လူသားများ ထိန်းသိမ်းထားသော အခြားရာဇဝင် မှတ်တမ်းများကို နှိုင်းဆချင့်ချိန်ဝေဖန်ခြင်းမပြုဘဲ ပစ်ပယ်၍ မရနိုင်သကဲ့သို့ ဓမ္မရာဇဝင်လည်း ပစ်ပယ်၍ မရပါ။

သို့သော်လည်း ကျွန်ုပ်တို့ကို ရန်မူသောသူတို့သည် ဓမ္မရာဇဝင်ကို ဒဏ္ဍာရီပုံပြင်သာဖြစ်သည်ဟု ခေါ်ဝေါ်သမုတ်ခြင်းဖြင့် ကျွန်ုပ်တို့အား အသုံးတော်ခံနေပါသည်။ ဒဏ္ဍာရီပုံပြင်ဆိုသည်မှာ တကယ့်အဖြစ်မှန်မဟုတ်သော်လည်း ပုထုဇဉ်လူသား၏ အသက်ကို ဝိညာဉ်ကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်သော ပုထုဇဉ်လူသား၏ အနက်ဆုံးသော အသက်ဝိညာဉ်မှ ပေါ်ပေါက်လာသည့် အမြင့်ဆုံးသောအဖြစ်မှန်၊ ကေနဒ်ဒိဋ္ဌိဖြစ်၍ ပုံသဏ္ဍာန်နှင့်လက္ခဏာတို့ဖြင့် ဖော်ပြထားပါသည်။

အာဒံနှင့်ဧဝတို့၏ အဖြစ်အပျက်သည် ရာဇဝင်ထက် သာလွန်ပါသည်။ အဘယ့်ကြောင့်ဆိုသော အာဒံနှင့်ဧဝတို့အကြောင်းသည် ရာဇဝင်လည်းဖြစ်၍ ဒဏ္ဍာရီပုံပြင်လည်း ဆန်ပါသည်။

သင်တို့၏ ဇီဝအသက်သည် ကျွန်ုပ်မိတ်ဆွေ အတိုက်အခံများ ခင်ဗျား၊ အာဒံနှင့်ဧဝတို့၌ ဖြစ်ပျက်သောအကြောင်းအရာပြန်၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ စိတ်သောကနှင့်ပြဿနာကြီးများအကြောင်း စိတ်ညစ်ခြင်းတို့ ဖိနှိပ်ထားသော အပြစ်မဲ့ကလေးဘဝကို လျှောက်လှမ်းခဲ့ကြပါသည်။ အပြစ်တရားသည် သင်၏ကိုယ်ကျင့်တရားကို ကျူးကျော်၍ သင်၏အသက်တာထဲသို့ ဝင်ရောက်လာသည့်အခါ ဘုရားသခင်ထံမှ သင်ပုန်းအောင်းခဲ့သည့်အဖြစ်ကို သင်မှတ်မိကောင်း မှတ်မိပါလိမ့်မည်။ နောက်နောင် ဤအဖြစ်အပျက်ကို သင်၏ပါတီ မသိစေရအောင် သင်၏ ကိုယ်ရေးရာဇဝင်မှ ဖုံးဖိထားသည့်ပုံစံဖြစ်ကောင်းဖြစ်လာပါသည်။ ကျွန်ုပ်တို့၏ ဘိုးဘွားများကို မရွတ်ချသင့်ပါ။ အာဒံနှင့်ဧဝတို့ အပြစ်မကျူးလွန်ခဲ့လျှင် ထိုတားမြစ်ထားသော သစ်သီးကို ကျွန်ုပ်တို့ဘဲ စားရကောင်းစားရပါလိမ့်မည်။

အာဒံနှင့်ဧဝတို့သည် ယေဘုယျလူသားတို့ တွေ့ကြုံခံစားချက် ဇီဝအသက်တိုင်းနှင့် ဖြစ်ပျက်သောအကြောင်းအရာတို့၏ အကြီးအကဲပုံစံဖြစ်ကြပါသည်။ ဒဏ္ဍာရီစကားများသည် သီးခြားအဖြစ်မှန် တစ်ချို့၏သဘောကို နက်နဲစေခြင်း ဖြစ်လေ့ဖြစ်ထရှိပြီး လူသားတစ်ခုလုံးအတွက် ရုပ်လုံးဖော်ခြင်း ဖြစ်တတ်ပါသည်။ ရုပ်ပုံမျှသာဖြစ်သည်ဟု ဆိုရုံဖြင့် မိုနာလီဇာ၏ တန်ဘိုးကိုနမောနမဲ့လုပ်၍ မရစကောင်းပါ။ ထိုရုပ်ပုံကားချပ်သည် ဇီဝအသက်ရှိသူ တစ်ယောက်၏ပုံဖြစ်ပါသည်။ ရုပ်ပုံကားချပ်သည် သူဖော်ပြသော ပုထုဇဉ်လူသားကဲ့သို့ပင် အစစ်အမှန်ဖြစ်ပါသည်။ မိုနာလီဇာပန်းချီကားချပ်သည် တစ်မျိုးတစ်ဖုံပြောမည်ဆို

လျှင် သရုပ်ဖော်ခြင်းခံသော ပုဂ္ဂိုလ်ကပို၍ စစ်မှန်သည်ဟု ဆိုနိုင်ပါသည်။ ထိုပန်းချီကားချပ်သည် ပို၍လှပတင့်တယ်သည်။ ပို၍တည်မြဲသည်။ ချစ်စုချောစုဖြစ်သည်။ ထိုပန်းချီကားချပ်သည် သဘာဝကို ပြုပြင်နေသည်။ ထိုပန်းချီကားချပ်သည် သရုပ်ဖော်ခြင်းခံသော ပုဂ္ဂိုလ်ကို ဆန့်ကျင်ဖီလာခြင်းမပြုပါ။ အာဒံနှင့်ဧဝတို့၏အကြောင်း ဝိညာဉ်သဘောသည် ရာဇဝင်လူ့သမိုင်းတွင် လူပုဂ္ဂိုလ်များဖြစ်ကြသည့်အကြောင်းကို ဆန့်ကျင်ဖီလာခြင်းမပြုပါ။

ကျွန်ုပ်ပြောပြနေသော အာဒံနှင့်ဧဝတို့အကြောင်းသည် ခရစ်တော်၏ ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်ဖြေလွတ်ခြင်းအတွက်ပါ အကြားဝင်သည့်အကြောင်းဖြစ်ပါသည်။ အမှားအယွင်း တစ်ခုခု ပြုမိသော သူတိုင်းသည် သူ့ကိုယ်စား အပြစ်ဒါဏ်ခံမည့် ဒါဏ်သင့်သူ တစ်ယောက်ယောက် ရှာလေ့ရှိသည်။ အပြစ်သား၏ စိတ်ထဲတွင် ဤစိတ္တိနိယာမတရား ကပ်ငြိနေသည်ကို သိရှိရကား ခရစ်တော်သည် ကိုယ်စားဒါဏ်ခံသင့်သူအဖြစ် မိမိကိုယ်ကို ပေးလှူသည်။ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်သည်အလျောက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကျွန်ုပ်တို့အသက်တာတစ်ခုလုံးအတွက် လုံးဝတာဝန်ယူတော်မူခဲ့ပါသည်။ ကိုယ်တော်သည် မေတ္တာတရားကြောင့် ကျွန်ုပ်တို့လူသားနှင့် ထပ်တူထပ်မျှ လူ့ဇာတိခံယူသော ကျွန်ုပ်တို့၏ ပြစ်ဒါဏ်ကိုခံယူတော်မူခဲ့ပါသည်။ ဂေါ်လဂေါ်သတောင်ပေါ်တွင် လက်ဝါးကပ်တိုင်၌ သူခံရသော ဝေဒနာများကို ကျွန်ုပ်တို့ ကိုယ်တိုင်ခံစားသကဲ့သို့ အသုံးဝင်သည်။ ကျွန်ုပ်တို့ ကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်နှင့်အပြစ်ဖိစီးသော မနောစိတ်မှလွတ်မြောက်စေရန် ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသွေးတော်ကို ယိုစီးစေတော်မူခဲ့ပါသည်။ တစ်ဖန် ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူလေသည်။ ဤကဲ့သို့ သေခြင်းမှ

ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်ကို ယုံကြည်သောသူတို့၌ သေလွန်
သော်လည်း ရှင်ပြုထမြောက်ကြသော ပရဒိုသုဘုံတွင် ကိုယ်တော်နှင့်
အတူ ခံစားမည့်အကြောင်းကို ဖော်ပြပါသည်။

ခရစ်တော်၏ သေခြင်းနှင့်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း
သည် ရာဇဝင်တွင် တကယ့်အဖြစ်အမှန် ဧကန်ဒိဋ္ဌိဖြစ်ပါသည်။ သို့သော်
နတ်ဘုရားတစ်ဆူသည် အပြစ်အတွက် အသေခံ၍ သေခြင်းမှ
ရှင်ပြန်ထမြောက်သည်ဟူသော ဒဏ္ဍာရီစကားသည် ခရစ်တော်မတိုင်
မီက ရှိခဲ့ဘူးပါသည်။ အဲဂုတ္တုလူမျိုးတို့၏ ဟိုရပ်နတ်ဘုရား၊ မိုင်တြာ
နှင့်အခြားနတ်ဘုရားတို့အကြောင်းကိုလည်း ခရစ်တော်အကြောင်းကဲ့
သို့ပင် ယုံကြည်ဘူးကြသည်ဟု ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်မှ ကျွန်ုပ်တို့
အား သတိရစေသည့်အကြောင်းမှာ မှန်ကန်ပါသည်။ ခရစ်တော်နှင့်
မတူဘဲ ဤနတ်ဘုရားတို့သည် ရာဇဝင်တွင်မရှိ သို့သော် ဧကန်ဒိဋ္ဌိဖြစ်
လာမည့် ရှေ့ပြေးနိမိတ်ကြီးများဖြစ်ပါသည်။ ဤနတ်ဘုရားများသည်
လူသားတို့အား ကတိပေးထားသော အစစ်အမှန် ကယ်တင်ရှင်အတုများ
ဖြစ်ကြပါသည်။ ကြွလာမည့်ခရစ်တော်၏ ရှေ့ပြေးနိမိတ်များဖြစ်ကြပါ
သည်။ ဟိုရပ်စ်၊ မိုတြာနှင့်ဒိုင်အိုနိုစပ်စ်တို့မှာ လူသားများ တောင့်တ
နေသောအပြစ်ဒုစရိုက်မှ ကယ်တင်ရှင်အား မှည့်ခေါ်သော နာမည်
နာမများ ဖြစ်ပါသည်။ တစ်ဖန်၊ ကွန်းယင်၊ အိုင်စစ်စ်နှင့်ဒိုင်ယာနာ
နတ်မိဘုရားတို့မှာလည်း သခင်ဘုရား၏ မယ်တော်ရှေ့ပြေး အရိပ်
လက္ခဏာများ ဖြစ်ကြပါသည်။ ဤနတ်မိဖုရားများ၌ မိန်းမသားများ
အတွက် ထိုက်လျောက်သော သန့်ရှင်းဖြူစင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့
ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းစသော မိန်းမသားကာယအန္တိသီလသိက္ခာပေါင်း
စုံတို့ကို မျှော်မှန်းတောင့်တခြင်းအကြောင်းကို ဖော်ဆောင်လေသည်။

တစ်ဖန် အာဒံနှင့်ဧဝတို့သည် ပရဒိုသု ဧဒင်ဥယျာဉ်မှ မောင်း

ထုတ်ခြင်းခံပြီးသည်နောက် ဘုရားသခင် ကတိပေးခဲ့တော်မူသော ကယ်
တင်ရှင်အကြောင်း၊ အာဒံဝေတို့အကြောင်းကို ကျွန်ုပ်တို့၏ အတိုက်
အခံများအနေဖြင့် ဒဏ္ဍာရီပုံပြင်ဟု ခေါ်ဝေါ်သမုတ်ချင်ခေါ်ဝေါ်သမုတ်
ပါစေ၊ ကျွန်ုပ်တို့အနေဖြင့် စိတ်ပူပန်သောကမရောက်ပါ။

နောဇခေတ်တွင် ကမ္ဘာမြေကြီး တစ်ဝှမ်းလုံးကို ဖျက်ဆီးသော
ရေလွှမ်းမိုးခြင်းကိုလည်း ဒဏ္ဍာရီပုံပြင်နောက်တစ်ပုံဟု ခေါ်ပါစေ။

သို့သော် သမ္မာကျမ်းစာ၏ ပြောပြချက်ကို တရုတ်၊ ဂရိ၊ ဗြိတိသျှ
နှင့်မက္ကဆီကို လူမျိုးတို့၏ ရေလွှမ်းမိုးခြင်းပုံပြင်များက ထောက်ခံကြ
သည်။ ၁၈၇၀ ခုနှစ်တွင် ဗာဗုလုံမြို့၌ တူးဖော်ရရှိသော ရွံမြေဖြင့်ပြု
လုပ်သည့်ရှေးခေတ်ကျောက်စာလည်း ရေလွှမ်းမိုးခြင်းအကြောင်း ဖော်ပြ
ချက်မှာ သမ္မာကျမ်းစာမှတ်တမ်းနှင့် တစ်သဏ္ဍာန်တည်းဖြစ်နေပါသည်။
ဘီစီ ၃၀၀၀ ခန့်ဟု ခန့်မှန်းရသော ဤကျောက်စာများသည် ရေလွှမ်း
မိုးခြင်းအကြောင်းကို လူများ ရှင်းလင်းစွာ မှတ်သားသော အချိန်ကာလ
ကမ္မည်းထိုးခြင်းဖြစ်သည်ဟု ယုံကြည်ရပါသည်။

ဂီလာဂါမက်စ်လင်္ကာကြီးဟု ခေါ်ဝေါ်သမုတ်သော ပုံပြင်တွင်
ရေလွှမ်းမိုးခြင်း၏ သူရဲကောင်း ဥတနာပစ်ဟတိမ်ဆိုသူသည် လူသား
မျိုးကို အကြီးအကျယ် ဖျက်ဆီးခြင်းမှ လွတ်မြောက်ခဲ့သည်။ ရှေးခေတ်
မြို့တော်ခုရူပတ် (ယခုခေတ်ဖာရာမြို့)၏ နတ်ဘုရားကြီးများသည်
လူသတ္တဝါမျိုးကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ဆုံးဖြတ်ကြသည်။
နတ်ဘုရားအာသည် ထိုလျှို့ဝှက်ဆုံးဖြတ်ချက်ကို ဥတနာပစ်ဟတိမ်
အား ဖောက်သည်ချ၍ သူနှင့်သူ့မိသားစုကို ကယ်တင်ခဲ့လေသည်။

ရေလွှမ်းမိုးခြင်းအကြောင်း နောက်ပုံပြင်တစ်ခုသည် ဆူမာရီ
အန်စာဖြင့် ရေးသားချက်ကိုလည်း တွေ့ရှိခဲ့ပါသည်။ ဆူမာရီအန်စကား
မှာ အဆီးရီးယားနှင့်ဗာဗုလုံစကားတို့၏ ရှေ့ပြေးဖြစ်ပါသည်။

နာမည်ကျော် မနုဿာဗေဒပညာရှင် ဆာဂျိမ်းစ် ဖရာဇာသည် လေးဝပ်ကျွန်းစု၊ ဘင်္ဂလား၊ တရုတ်၊ မာလယုစသော ထူးထူးထွေထွေ နှင့်ရုပ်ဝေးနယ်ဝေးအဆုံးအစွန်းတို့မှ ရေလွှမ်းမိုးခြင်းအကြောင်း ရှေး လူဟောင်းတို့၏ စကားကို စုဆောင်းခဲ့ပါသည်။ မည်သည့်အနေရာတွင် မဆို လူမျိုးတို့သည် ရိုင်းစိုင်းသော တောသူတောင်သား လူမျိုးစုများ အပါအဝင် ဤကြီးကျယ်သောဖြစ်စဉ်ကို မှတ်မိကြသည်။ အဓိကသူတို့ အားလုံးသဘောတူချက်မှာ ဤရေလွှမ်းမိုးခြင်းသည် ဆိုးဝါးသောအဖြစ် များအတွက် ဒါဏ်ခတ်ခြင်းဖြစ်၍ ဖြောင့်မတ်သောလူအနည်းငယ်သော လွတ်မြောက်ကြသည့်အကြောင်းပင် ဖြစ်ပါသည်။

ဂျိုးရှဲဖတ်ဖလာဗျပ်စ်ကို ယုံကြည်အားထားဖွယ်အကောင်းဆုံး သော ရှေးဟောင်းသမိုင်းပညာရှင် တစ်ဦးအဖြစ် သဘောထားခြင်း၊ ခံရသူဖြစ်ပါသည်။ ရဟူဒီလူမျိုး၏ရှေးခေတ်ဟူသော စာအုပ်၌ ဤကဲ့ သို့ ရေးသားခဲ့ပါသည်။ အာရိမ်နီယာန်လူမျိုးများက ဤနေရာကို (နောဇနှင့်မိသားစုတို့ သင်္ဘောပေါ်က ဆင်းသက်သောနေရာ) Apobaterion = ဆင်းသက်သောနေရာဟု ခေါ်လေသည်။

ရေလွှမ်းမိုးခြင်းပုံပြင်ထဲတွင် အဖြစ်မှန်နှင့်ဒဏ္ဍာရီစကားရော ပြန်လေသည်။ ကျွန်ုပ်တို့၏ မနောစိတ် အနက်ရှိုင်းဆုံးသော လက်လှမ်း မှီနေရာတွင် ကမ္မည်းထိုးထားခြင်းခံသော သမ္မာတရားမှာ အထွေထွေ အဆိုးဝါးဆုံးအပြစ်ဒုစရိုက်သည် အထွေထွေဒုက္ခအကြီးအကျယ် ဖြစ်စေ မည်ဟူသောအကြောင်းအရာ ဖြစ်ပါသည်။ ကျွန်ုပ်တို့နောက်ထပ်သိရှိ ခဲ့သောအကြောင်းအရာ တစ်ခုမှာ အထွေထွေပျက်စီးဆုံးရှုံးခြင်းမှ လူ အနည်းငယ်၏ ဖြောင့်မတ်ခြင်းဖြင့် လူအများကို ကယ်တင်ခဲ့သည့်အဖြစ် အပျက် အမြောက်အများအကြောင်း ဖြစ်ပါသည်။ ရေလွှမ်းမိုးခြင်း အကြောင်းရာဝင် ဖော်ပြချက်ကို လူမျိုးအမြောက်အများ၏ မှတ်ဉာဏ်

တွင် ဒဏ္ဍာရီပုံပြင်များဖြင့် ဖုံးအုပ်ထားလေသည်။ သို့သော်လည်း၊ ဤဒဏ္ဍာရီပုံပြင်များသည် အမှန်တရားကို ဖော်ပြရာရောက်လေသည်။ ဤဒဏ္ဍာရီယုံတမ်းစကားများသည် ရေလွှမ်းမိုးခြင်းအဖြစ် တစ်နှစ်ကဲ့သို့ပင် ယုတ္တိယုတ္တိရှိသည်။

နောဇခေတ်တုန်းက ရေလွှမ်းမိုးခြင်းသည် အတုမရှိ တစ်ခုတည်းသော ဖြစ်စဉ်မဟုတ်ပါ။ လူသားသည် ကြွလာသောအခါ နောဇလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဇသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူမျိုးတို့သည် စားသောက်လျက် ထမ်းမြားစုံဘက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။ မသဲ ၂၄:၃၇-၃၉။

ဤကမ္ဘာမြေကြီး ဤလောကသည် အပြစ်ဒုစရိုက်ပြုလုပ်သူများ အတွက် ရုတ်ရက် ဘေးဒါဏ်ကြီးအသစ်ဖြစ်ဘို့ နီးကပ်လာခဲ့ပါပြီ။ ဤတစ်ကြိမ်တွင် ရေနှင့်မဟုတ်တော့ဘဲ မီးဖြင့်ဖျက်ဆီးခြင်းခံမည်ဟု သမ္မာကျမ်းစာက ဆိုပါသည်။ (လောကဓါတ်ကိုသည် ပူအားကြီးလျက် အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်။” ဤစကားများကို တံငါသည် ရှင်ပေတရုက နှစ်ပေါင်းနှစ်ထောင်လောက်တုန်းက ဖွင့်ဟခဲ့ပါသည်။ ထိုအချိန်တွင် မည်သူမျှ ဓါတုဗေဒလောကဓါတ်အကြောင်း၊ အနေမြူဓါတ်၏ ဖျက်ဆီးနိုင်သော စွမ်းအားနှင့်အပူရှိန်တို့ကို မသိရသေးပါ) နောဇသည် ဘုရားသခင်ထံ တော်မှ သတိပေးချက်ရရှိသကဲ့သို့ ယနေ့အသင်းတော်သည် အလားတူ သတိပေးချက်ရရှိခဲ့ပါသည်။ နောဇ၏ခေတ်တုန်းက အပြစ်ဒုစရိုက်သည် နောဇတရားဟောရန် တားမြစ်ဘို့ မလုံလောက်သေးသည့်တိုင်အောင်

ကမ္ဘာတစ်ဝှမ်းလုံး ဖျက်ဆီးခြင်းခံခဲ့ပါသည်။ ယနေ့ ဤကမ္ဘာသည် သတိပေးချက်အပေါ်တွင် အာဏာစက်ဖြင့် ပိတ်ပင်တားမြစ်ခြင်းခံရ ချိန်တွင် မည်သည့်စီရင်ဆုံးဖြတ်ခြင်းကို ခံဘို့ မျှော်မှန်းနိုင်ပါလိမ့်။ ယနေ့ ဤကမ္ဘာရင်ဆိုင်နေရသော ဘေးအန္တရာယ်များကို လူသားများ သတိမမူသင့်ဘူးဆိုလျှင် ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ထဲတွင် ပါဝင်သော ရှေးခေတ်ရေလွှမ်းမိုးခြင်းကို ငြင်းဆန်ခြင်းသည် ရာဇဝင်တွင် အတိ အလင်း အထောက်အထားရှိသည်ကို ငြင်းဆန်ခြင်း၏ အဖိုးအခကို စဉ်း စားကြည့်ပေတော့။

အာဗြဟံနှင့် သူ၏သားစဉ်မြေးဆက်တည်းရှိသည့်အထောက် အထား မရှိဘူးဟု တစ်ဆင့်တိုး၍ ကျွန်ုပ်တို့၏ အတိုက်အခံများက ဆို ပြန်ပါသည်။

သမိုင်းတူးဖော်ရှာဖွေရာတွင် ကျေးကျွန်များ ပုန်ကန်ထကြွရာ၌ ခေါင်းဆောင်သူ၊ ဆိုရှယ်လစ်ဝါဒ၏ ရာဇဝင်သမိုင်းအားလုံးတွင် ထင်ရှား သောသူ စပါတာကပ်စ် တည်ရှိသည့်အကြောင်း အထောက်အထားတစ်စုံ တစ်ရာရှိပါသလား။ ရာဇဝင်သမိုင်းအထောက်အထား မရှိသည်မှာ သေ ချာပါသည်။ ရောမသမိုင်းပညာရှင်တစ်ဦးမှ သူ့အကြောင်းကို ရေးသားခဲ့ သောကြောင့် စပါတာကပ်စ် အမှန်တကယ် တည်ရှိခဲ့သည်ဟု လက်ခံ ကြသည်။ သမိုင်းအထောက်အထား ပစ္စည်း တူးဖော်ရှာဖွေရေးသည် သမ္မာကျမ်းစာထဲက ပုဂ္ဂိုလ်များတည်ရှိသည့်တိုင်အောင် မည်သည့် အကြောင်းကြောင့် ဆိုရှယ်လစ်ဝါဒသမိုင်းပညာရှင်တို့သည် သမ္မာ ကျမ်းစာပါ ပုဂ္ဂိုလ်များတည်ရှိသည်အကြောင်းကို တိုင်းထွာရန် အလားတူ ပေတံ အသုံးမပြုကြသလဲ။

အာဗြဟံသည် အတည်တကျတစ်နေရာတွင် နေထိုင်ခြင်းမပြု ဘဲ၊ ခြေတစ်လုံးအိမ်တိုင်လုပ်နေသည်ဟု အာဗြဟံ၏အကြောင်း ပြော

စမှတ်ဆိုစမှတ်ပြုကြသလဲ။ စပါတာကပ်စ်သည် လူ့သမိုင်းတွင် အမှန် တကယ်တည်ရှိသည်ဟု ကျွန်ုပ်တို့ယုံကြည်သကဲ့သို့ အာဗြဟံသည် လူ့ သမိုင်းတွင် အမှန်တကယ်တည်ရှိသည်ဟု ယုံကြည်ပါသည်။ အဘယ် ကြောင့်ဆိုသော် သမိုင်းပညာရှင်များတည်းဟူသော သမ္မာကျမ်းစာအုပ် ပြုစုရေးသားသောသူများသည် အာဗြဟံနှင့်ဓမ္မဟောင်းကျမ်းတွင် ဖော်ပြ သော ပုဂ္ဂိုလ်များ၏အကြောင်းကို ပြောပြသောကြောင့် ဖြစ်ပါသည်။

ထိုမျှမက ခေတ်အဆက်ဆက် ရဟူဒီလူမျိုးတို့သည် အာဗြဟံ က္ကဇက်နှင့်ယာကုပ်တို့၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်ဟု သူတို့ ဟာသူတို့ သိရှိကြသည်။ အာရပ်လူမျိုးတို့သည် မမှတ်မိနိုင်သောခေတ် ကတည်းက အာဗြဟံသည် သူတို့၏ဖခင်ဖြစ်သည်ဟု သိရှိထားကြသည်။ ခရစ်ယာန်ဟူသမျှနှင့်ကမ္ဘာတစ်ဝှမ်းလုံး ပျံ့နှံ့နေသောမူစလင်တို့သည် အာဗြဟံကို ဘုရားတစ်ဆူတည်း ယုံကြည်ခြင်း၏ဘိုးဘေးအဖြစ် ကြည့်ညှိ လေးစားကြသည်။

ဤအကြောင်းအရာတို့သည် အရာမရောက်သင့်ဘူးလား။

အာဗြဟံသည် သူ၏ဇနီးဆာရာကို သဂြိုဟ်ရန် မပွေလ၏ လှိုင်ဂူကို ဝယ်ယူခဲ့လေသည်။ ၎င်းအချိန်မှစ၍ ထိုလှိုင်ဂူသည် မိသားစု ပိုင် သဂြိုဟ်ဂူဖြစ်သွားပါသည်။ ဤသဂြိုဟ်ဂူတွင် က္ကဇက်၊ ရာခေလ၊ ဗလီတစ်ခုနှင့်ဓမ္မဇရပ်တစ်ခုတည်ရှိပြီး မူစလင်များ ဖူးမျှော်သော အသန့်ရှင်းဆုံးသော တစ်နေရာဖြစ်ပါသည်။

နှစ်ပေါင်းရာနှင့်ချီသော သို့မဟုတ် အနှစ်တစ်ထောင်လောက် ကြာညောင်းသည့်အခါ လီနင်၏ မဟာသင်္ချိုင်းကို မြင်သော လူတစ် ယောက်ယောက်သည် လူ့သမိုင်းတွင် လီနင်မရှိ၊ ဒဏ္ဍာရီစကားမျှသာ ဖြစ်သည်ဟု စဉ်းစားထင်မြင်ကြည့်ပါ။ လီနင်၏မသာလောင်းသည် ဖယောင်းမျှသာဖြစ်သည်ဟုဆိုလျှင်ကော နှစ်ပေါင်းနှစ်ထောင်လောက်

ကြာသောအခါ စတာလင်အကြောင်းကို ကြားဘူးသော ရှေးဟောင်း ပစ္စည်းရှာဖွေလေ့လာသမားများသည် စတာလင်နှင့်ပတ်သက်သော အလောင်းကောင်ကို မပြောနှင့်ဖယောင်းရုပ်ကစမည်သည့်အထောက်အထားမျှ မတွေ့ရှိဘူးဟု ဆိုကြပါစို့။ သူတို့သည် စတာလင်တည်ရှိခဲ့ဘူးသည့်အကြောင်းကို ငြင်းပယ်မည်မှာ အလွန်သေချာပါသည်။

မင်းက တော်တော်အ၊ တော်တော်နဲ့တဲ့အကောင်ဘဲဟု ဆိုကောင်းပါမည်။ သို့သော် အာဗြဟံဆိုသည်မှာ မတည်မရှိဘူးပါဟု ငြင်းဆိုခြင်းကော အရာရောက်မည် မဟုတ်ပါလား။

ဣသရေလတွင် တစ်နေရာသည် အာဗြဟံ၏မြေးသမိုင်းအထောက်အထားအဖြစ် ညွှန်ပြနေသည်။ ၎င်းမှာ ယာကုပ်၏ ရေတွင်းယေရှနှင့်ရှမာရှိ အမျိုးသမီး စကားပြောသောနေရာသည် ယခုတိုင်အောင် ပါးလက်စတိုင်းတွင် တည်ရှိနေပြီး၊ ဂရိဘုရားရှိခိုးကျောင်းငယ်တစ်ခုမှ မိုးထားပါသည်။ ၎င်းရေတွင်းတွင်ပင်လျှင် တရားဟောစင်အောက်တည့်တည့်တွင် တည်ရှိနေပါသည်။

သို့သော်လည်း ယာကုပ်နှင့်သူ၏သားစဉ်မြေးဆက်တို့သည်လည်း လူ့သမိုင်းတွင် မတည်ရှိခဲ့ပါဟု ကျွန်ုပ်တို့၏အတိုက်အခံများမှ ဆိုပြန်ပါသည်။

ဤမျှလောက် တာဝန်ကြီးစွာ စာအုပ်ရေးသောသူများအတွက် ခွင့်မလွတ်နိုင်စရာအကြောင်းမရှိစေကာမူ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ရေးသားသောသူတို့သည် ငအများဖြစ်နေသလား။ မသိယောင်ဆောင်သလား၊ သို့မဟုတ် တမင်တကာ အမှန်တရားကို ဖုံးဖိထားသလား၊ တစ်ခုခုတော့ တစ်ခုခုဖြစ်ပါလိမ့်မည်။

၁၉၃၃ ခုနှစ်တွင် Tell Hariri နာမည်ကျော် ရှေးဟောင်း ပစ္စည်းရှာဖွေရေးပါရဂူ ပါမောက္ခ Parrot မှ တူးဖော်မှုများပြုလုပ်ခဲ့ပါ

သည်။ Tell Hariri သည် ဒမာသက်မြို့နှင့် Mosul မြို့အကြားတွင် ရှိပြီး ဤနေရာသည် အာဗြဟံမိသားစု ခါနန်ပြည်သို့ ထွက်လာခဲ့သော နေရာ အတိအကျဖြစ်သည်ဆိုပါသည်။ ယခုအခါ Mari ယဉ်ကျေးမှု ကို တွေ့ရှိပြီးသည့်သကာလ အာဆီးရီးယားရေးရာ ပါရဂိုဏ်းများသည် အုတ်ခဲပြားပေါ်တွင် ရေးသားထားသောစာကို အနက်ဖော်ပြနိုင်ကြပါ သည်။ ထိုစာသည် သဲကန္တာရ ရဲအရာရှိ Bannum ဘင်နမ်ဆိုသူ၏ အစီရင်ခံစာဖြစ်ပြီး ဘီစီဆယ်ခုနှစ် (၁၇)ရာစု ပတ်ဝန်းကျင်ဟု ရက် ကာလကို ခန့်မှန်းပါသည်။ ထိုအစီရင်ခံစာ၏စာသားမှာ - အကျွန်ုပ် သခင်၊ သခင်၏အစေခံဘန်နမ်မှ တင်လျှောက်ပါသည်။ မနေ့က မာရီ မြို့က ထွက်ခွာပြီး ယုရှဘန်တွင် ညအိပ်ပါသည်။ ဗယ်မိန်လူမျိုးအား လုံးသည် မီးအချက်ပြဖို့နေကြသည်။ စမန်နွမ်မြို့မှ အီလွမ်မာလုတ်၊ အီလွမ်မာလုတ်မှ မိစလမ်နယ်အထိ တာခွါခရိုင်အတွင်း ဗယ်မိန်လူ မျိုးအားလုံးသည် မီးအချက်ပြဖြင့် တုံ့ပြန်ကြပါသည်။ ဤမီးအချက်ပြ များ၏ အဓိပ္ပါယ်ကို ကျွန်ုပ်မဖော်နိုင်သေးပါ။

၎င်းအပြင် ထိုနေရာတွင် သုံးကြိမ်တိုင်တိုင် တွေ့ရှိခဲ့သော နေ့ရက်သက္ကရာဇ်ဇယားတွင် ဗယ်မိန်လူမျိုးအကြောင်းကို ဤကဲ့သို့ ဖော်ပြလေသည်။ အိုင်အဒူလင်သည် ဟင်သိုသွား၍ ဗယ်မိန်လူမျိုး များကို လက်ဆုတ်လက်ကိုင်ပြုသောနှစ် ဤကမ္ဘာလုံးစာသည် ရှင်ဘုရင် အိုင်အဒူလင်လက်ထက်က ဖြစ်ပါသည်။ မာရီအုပ်စိုးသော နောက်ဆုံး မင်းအုပ်စိုးသောခေတ်မှ ကမ္ဘာလုံးကျောက်စာ နှစ်ခုရှိပါသည်။ ပထမ ကျောက်စာတွင် ဗင်ယာမိန်လူမျိုးတို့၏ အာဝေဒမ်ကို ယိမ်ရီးလိမ်သတ် ဖြစ်သောနှစ်ဟု ဖော်ထုတ်နိုင်ပြီး ဒုတိယကျောက်စာတွင် ဗယ်မိန် လူမျိုးတို့၏ အာဝေဒမ်ကို ယိမ်ရီးလိမ်သတ်ဖြတ်ပြီးခဲ့သည့်နောက်ပိုင်း နှစ်ဟု ဖြစ်လေသည်။

သမ္မာကျမ်းစာအရ၊ ဗယ်မိန်သည် ယာကုပ်၏ အထွေးဆုံး သားဖြစ်ပါသည်။ သို့ဖြစ်လျှင် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ရေးသား သောသူတို့သည် ယာကုပ်၏သားများမှာ လူ့သမိုင်းတွင် အမှန်တကယ် ရှိသော ပုဂ္ဂိုလ်များမဟုတ်ဘူးဟု မည်ကဲ့သို့ ဆိုနိုင်သလဲ။

ဣသရေလနာမည်ပေါ်သော ပထမဆုံးသမ္မာကျမ်းစာမှ တစ် ပါး အခြားမှတ်တမ်းမှာ ကျောက်ကမ္မည်းစာ တစ်ခုဖြစ်ပြီး၊ ယခုတိုင် ရှေးဟောင်းပစ္စည်းပြတိုက်တွင် တည်ရှိနေပါသည်။ သိဘဲအနီးသူဿန် ဇရပ်တစ်ခုမှ တွေ့ရှိခြင်းဖြစ်သည်။ ထိုသူဿန်ဇရပ်သည် လီဗျန်များ အပေါ် ဖာရောမယ်ဇင်သအောင်ပွဲခံသည့် အထိမ်းအမှတ်ပွဲ ကျင်းပ သော နေရာဖြစ်သည်။ သူ၏အောင်ပွဲကို ပိုမိုကြီးကျယ်စေရန် ဤ ရှင်ဘုရင် အောင်နိုင်ခဲ့သည်ဟု အဆိုရှိသော အခြားမှတ်သားဖွယ် အောင်ပွဲများကို ထိုကျောက်စာတွင် ဖော်ပြထားပါသည်။ ထိုကျောက်စာ တွင် ဖော်ပြသော ချီးမွမ်းခြင်းသီချင်းအဆုံးမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။

ခါနန်ပြည်ကို လုယက်၍ ကုန်ခမ်းပါပြီ။ သူ၏ဆိုးသွမ်းမှုအား လုံးလည်း နှိမ်နှင်းခဲ့ပါပြီ။ အာစကယ်လွန်ကို သုံးပန်းဖြစ်နေပြီ။ ဂယ်ဇာကို သိမ်းပိုက်လိုက်ပြီ။ ယာနွမ်ကို ဖျောက်ပစ်လိုက်ပြီ။ ဣသရေလတွင် လူသူ ငါးပါးမရှိတော့ပြီ။ ဣသရေလတွင် သားစဉ်မြေးဆက်မရှိတော့ပြီ။ ပါလက်စတိုင်းပြည်တွင် အဲဂုတ္တာအတွက် မုဆိုးမဖြစ်ပြီ။

ထို့ကြောင့် ဣသရေလ၏ နာမည်နာမသည် ဘီစီ ၁၂၂၉ တွင် ရာဇဝင်သမိုင်း၌ တည်ရှိနေလေပြီ။

ထိုခေတ်ထိုကာလ၌ အုပ်စိုးသောသူသည် ရဟူဒီလူမျိုး ဖျက်ဆီး ပစ်ခဲ့သည့်အကြောင်း နောက်နောင်သူ့တပည့်နာဇာသည် ဣသရေလ

လက်ချက်ကို အလူးအလဲခံ၍ မဆုံးရှုံးမီ ဝါကြွားသကဲ့သို့ ဝါကြွားထောင်
လွှားခဲ့လေသည်။ ဣသရေလလူမျိုးကို ဘယ်သောအခါမှ လုံးဝဖျက်ဆီး
ခြင်းခံရမည်မဟုတ်ပါ။

နှစ်ပေါင်း ၄၀၀၀ ကျော်တုန်းက အာဗြဟံနာမည်နာမဖြင့်
ခေါ်ဝေါ်သမုတ်သောလူမရှိ၊ ဣဇက်၊ ယာကုပ်နှင့်ဗယ်မိန်နာမည်နာမ
ဖြင့် ခေါ်ဝေါ်သမုတ်သော အာဗြဟံသားစဉ်မြေးဆက်များမရှိ၊ ဣသရေ
လလူမျိုးအကြောင်း ပြောပြသော သမ္မာကျမ်းစာအုပ်တစ်အုပ်လုံးသည်
မမှန်မကန်ဟု သက်သေသာဓကပြရန် စာမျက်နှာ ၇၀၀ ပါသော
စာအုပ်တစ်အုပ် ပြုစုရေးသားရသည်မှာ အလွန်စက်ဆုပ်ရွံရှာဖွယ်
ကောင်းပါသည်။ မည်သည့်အကြောင်းကြောင့် ဤအကြောင်းအရာကို
ကွန်မြူနစ်စာသင်ကျောင်းများတွင်သာမကဘဲ စက်ရုံအလုပ်ရုံများနှင့်
စုပေါင်းလယ်ယာများမှာတောင် သင်ကြားပို့ချသင့်သလဲ။ ရုရှားလူမျိုး
တို့သည် နှစ်ပေါင်း ၄၅၀၀ တုန်းက သူတို့၏ကိုယ်ပိုင် ဘိုးဘေးဘီဘင်
များကိုပင် စိတ်မဝင်စားကြပါ။ ရဟူဒီလူမျိုးတို့သည် အာဗြဟံဟုခေါ်
သော လူတစ်ယောက်မှ စတင်ခဲ့သည်ရာဇဝင် တစ်ခုရှိသည်ဟု သီးသီး
ခြားခြား ငြင်းဆိုရန် မည်သည့်အကြောင်းကြောင့် ရုရှားလူမျိုး စိတ်ဝင်
စားကြမည်လဲ။

ဤကဲ့သို့ ငြင်းဆိုခြင်းသည် လေးနက်သည်သဘောရှိသည်။
ဟာသပြက်လုံးတစ်ခုဖြင့် ရှင်းပြမှ အကောင်းဆုံးဖြစ်ပါမည်။ ရဟူဒီ
လူမျိုးအကြောင်းကို ဆွေးနွေးနေသည့်အတွက် ရဟူဒီလူမျိုးနှင့် ပတ်သက်
သော ဟာသပြက်လုံးဘဲ ထုတ်ပါမည်။

ဂိုဏ်းစတိန်းဆိုသူ လူတစ်ယောက်သည် ရထားစီးနေသည်။ သူ့
ထိုင်ခုံရှေ့တွင် အခြားရဟူဒီလူမျိုး၊ ဟတ်စ်ကိုဗီကိုင်ဆိုသူ ထိုင်နေသည်။
တစ်ယောက်နှင့်တစ်ယောက်မသိကြပါ။ ဂိုဏ်းစတိန်းက စကားစမြည်

ပြောလိုသဖြင့် ဟတ်စကိုဗီကိုင်ကိုမေးသည်။ ရဲဘော် ကျေးဇူးပြုပြီး ဘယ် အချိန်ရှိလဲလို့ ပြောပြစမ်းပါဦး။ ဟတ်စကိုဗီကိုင်က မဖြေ။ ဂိုလ်စတိန်း က ထပ်ခါထပ်ခါ မေးသည်။ တစ်ခါ ထပ်မေးတိုင်း အသံပိုကျယ်လာ သည်။ အချည်းနှီးသာ နောက်ဆုံးတွင် ဂိုလ်စတိန်းကမေးသည်။ ရဲဘော် ရေငုံနှုတ်ပိတ်လုပ်လှချေလား။ လက်ပတ်နာရီပတ်ထားဒါ ငါမြင်ပါတယ်။ ဘာဖြစ်လို့ အချိန်မပြောသလဲ။

ဂိုလ်စတိန်းက ပြန်ပြောသည်။ ရဲဘော်၊ ခင်ဗျားစိတ်ဝင်စားဒါ အချိန်မှမဟုတ်ဒါဘဲ။ ငါထင်ဒါတော့ စကားလက်စုံကျချင်လို့ပါဘဲ။ ငါက ကိုးနာရီထိုးပြီလို့ပြောရင် ခင်ဗျားကမေးမယ်။ ဘာနာရီမျိုးလဲ။ ငါက ဆွတ်ဇလန်ရွှေလက်ပတ်နာရီပါလို့ ဖြေရင် ချင်ဗျားက ထပ်ပြောမယ်။ ခင်ဗျားဟာ တော်တော်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ဘဲ ဒါမှ မဟုတ်ရင် ဒီနာရီ မျိုးပတ်နိုင်မှာမဟုတ်ဘူး။ ဤတွင် ငါကပြောမယ်။ ဟုတ်ပါတယ်။ ငါက ပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနက ဒါရိုက်တာတစ်ဦးပါ။ တစ်ဖန် ခင်ဗျားက ထပ်မေးမယ်။ မော်စကိုမြို့ဘယ်အပိုင်းမှာ နေထိုင်သလဲ။ ငါကဖြေမယ်။ ငါက အာသီရာနီနိုင်ယာလမ်းမှာနေပါတယ်။ အိမ်ထောင် ရှိသလားလို့ ခင်ဗျားဆက်မေးမယ်။ ဇနီးတစ်ယောက်၊ သားသမီးသုံး ယောက်ရှိတယ်လို့ ငါဖြေမယ်။ မိသားစုခါတ်ပုံများပါသလားဟု ခင်ဗျား ကဆက်မေးကောင်း မေးပါလိမ့်မယ်။ ငါကပါပါတယ်လို့ ပြောပြောဆိုဆို ခါတ်ပုံကိုပြကောင်းပြပါမယ်။ ဤတွင် လှလှပပငါ့သမီးကြီး အက်စတာကို ခင်ဗျားသဘောကျပြီး၊ လာလည်ဘို့တောင်းဆိုကောင်း တောင်းဆိုပါလိမ့် မယ်။ ဖော်ရွေတဲ့သဘောနှင့်ငါကခွင့်ပြုမယ်။ ခင်ဗျားက ငါ့သမီးကို တွေ့တွေ့ခြင်း ချစ်မိ၍ လက်ထပ်ဘို့ တစ်ခါတည်း တောင်းရမ်းကောင်း၊ တောင်းရမ်းပါလိမ့်မယ်။ အဲဒီတော့၊ လက်ပတ်နာရီတစ်လုံးတောင် မပတ်နိုင်တဲ့လူကို ငါ့သမီးနှင့်ပေးစားနိုင်ပါ့မလားဗျ။

အာဗြဟံနှင့်သူ၏သားစဉ်မြေးဆက်တို့၏ တည်ရှိခြင်းကို ငြင်းဆန်ရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်၏အတိုက်အခံများက သမ္မာကျမ်းစာမှတ်တမ်းမှတ်ရာအရ၊ ရဟူဒီခရစ်ယာန်နှင့်မူစလင်သိန်းပေါင်းတို့၏ ရှေးလူဟောင်းတို့စကားအရ အာဗြဟံတည်ရှိသည်ဟု ဝန်ခံလျှင် နှစ်ပေါင်းလေးထောင်ကျော်မှာတောင် ရာဇဝင်သမိုင်းမှာ သူ့နာမည်အသက်ရှင်နေဆဲရှိရအောင် မည်သည့်အကြောင်းကြောင့် အာဗြဟံသည် ပေါ်လွင်ထင်ရှားသလဲဟုမေးကြလိမ့်မည်။ ရရှိရမည့် အဖြေ တစ်ခုတည်းကတော့ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာ၍ ကိုယ်တော်အတွက် သူ့အချစ်ဆုံးသောသားကို ယဇ်ပူဇော်ဘို့ အသင့်ပြင်ခဲ့သောကြောင့် ဖြစ်ပါမည်။ ဤတွင် မေးခွန်းတစ်ခုတိုးလာမယ်။ အာဗြဟံသည် ဘုရားသခင်နှင့်ဆုံဘူးသလား။ သူက ဘုရားသခင်စကားပြောသံကို ရှင်းလင်းစွာ ကြားလေ့ကြားထရှိသည်ဟု ပြောပါမည်။ ဘုရားသခင်က သူ့ကို ဘာပြောသလဲဟု သိချင်စိတ်ပေါက်လာမည်။ ဘုရားသခင်မိန့်တော်မူသော စကားထဲက မှတ်မှတ်ရရ တစ်ခုကတော့ ဘုရားသခင်သည် အာဗြဟံနှင့်ပဋိညာဉ်တစ်ခုပြုလုပ်သည့်အကြောင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူ၏အမျိုးအနွယ်မှ ပေါက်ဖွားလာမည့်လူတစ်ယောက်ကြောင့် လူမျိုးတကာကောင်းချီးမင်္ဂလာခံစားမည်ဟု ဖြစ်ပါမည်။ အခုလူမျိုးတကာ ကောင်းချီးမင်္ဂလာခံစားလိုသည့်အတွက် ဤချမ်းသာကြွယ်ဝခြင်းကို ပေးကမ်းမည့် အာဗြဟံ၏ သားစဉ်မြေးဆက်လူ၏နာမည်ကို သိချင်ကြလိမ့်မည်။ အဖြေကတော့ လွယ်လွယ်လေးပါ။ အာဗြဟံမှ ဆင်းသက်လာမည့်သူမှာ ဤယေရှုပင်ဖြစ်သည်ဟု ဓမ္မသစ်ကျမ်းမှ ကျွန်ုပ်တို့ကို စတင်ပြောပြပါသည်။ သူ့ထံမှ လူတိုင်းကောင်းချီးမင်္ဂလာရနိုင်ပါသလားဟု ဆက်မေးပါလိမ့်မည်။ တစ်ဆက်တည်းမှာပင် ခရစ်ဝင်

မှ သတင်းကောင်းကို ကြားရပါမည်။ ကျွန်ုပ်တို့အပြစ်သားများအတွက် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည်။ ကိုယ်တော် ကို ယုံကြည်သောသူဟူသမျှသည် အပြစ်ဒုစရိုက်မှ ဆေးကြောခြင်းခံ၍ ဤဘဝတွင်လည်းကောင်း၊ ပရဒီဘုံတွင်လည်းကောင်း၊ ထာဝရအသက် ကို ခံစားရပါမည်။

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ကို ပြုစုရေးသားသောသူတို့သည် ဟာသပြက်လုံးထဲက ရဲဘော်ဂိုလ်စတီန်းကဲ့သို့ပင် သေချာစွာ တစ်ဆင့် ပြီးတစ်ဆင့် တိုး၍ ပြုစုရေးသားကြပါသည်။ အချို့အတင် ဆွေးနွေးခြင်း ကို တိုတောင်းအောင်လုပ်ပစ်ခဲ့ပါသည်။ သမ္မာကျမ်းစာထဲက ပုဂ္ဂိုလ်များ တည်ရှိဘူးခြင်းမရှိဟု ဆိုသည်။ လက်ပတ်နာရီတော့ ပတ်နေကြပါသည်။ သို့သော် ဘယ်အချိန်ရှိသလဲဟု ပြောမည့်သူများမဟုတ်ကြပါ။

သမ္မာကျမ်းစာထဲမှ အခြားသမ္မာတရားများကို ငြင်းဆိုရာတွင် လည်း ဤအကြောင်းအရာ၌ သူတို့၏ အကြံအစည်ဖြစ်ပါသည်။ သမ္မာကျမ်းစာအပေါ် အပြစ်ရှာရာတွင်နှင့်သမ္မာကျမ်းစာ၌ ဝိရောမိများ ကို ရှာကြံရာတွင် သူတို့၏ အကြံအစည်မှာ ဝေလည်ကြောင်ပတ် လုပ် ဘို့သာ ဖြစ်ပါသည်။

အဲဂုတ္တုတွင် ကျွန်ခံခြင်းမှ ရဟူဒီလူမျိုးကို ကယ်လွတ်ခြင်း

ရဟူဒီလူမျိုးတို့သည် အဲဂုတ္တုပြည်တွင် ကျေးကျွန်ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်သည် ဘုန်းတန်ခိုးကြီးသော လက်တော်ဖြင့် ကျေးကျွန်ဘဝမှ ကယ်လွတ်ခဲ့သည်။ ရဟူဒီလူမျိုးအတွက် အံ့ဩဖွယ်နိမိတ် လက္ခဏာများ ပြုလုပ်ခဲ့သည်ဟု သမ္မာကျမ်းစာက ပြောပြပါသည်။ သူတို့ နောက်ကို လိုက်လံကြသော အဲဂုတ္တုပြည်သားများသည် ပင်လယ်နီထဲ

တွင် ရေနစ်မြုပ်သေဆုံးကြသည်။ ဤသမ္မာကျမ်းစာပုံပြင်သည် ကျွန်ုပ်တို့
ရှင်များအတွက် အန္တရာယ်ဖြစ်သည်မှာ သေချာပါသည်။ ကျေးကျွန်များ
အားလည်းကောင်း၊ အာဏာရှင်စနစ်အောက်တွင် ပြားပြားဝပ်ဝပ်
နေကြသော လူများလွတ်မြောက်ရေးအတွက်သော်လည်းကောင်း၊
ဘုရားသခင်သည် မျက်နှာသာပေးတော်မူသည်ဟု သမ္မာကျမ်းစာပုံပြင်
က အကြံဉာဏ်ပေးကောင်းပေးပါလိမ့်မည်။

သို့ဖြစ်သောကြောင့် ရာဇဝင်စာမျက်နှာမှ ဤအကြောင်းအရာ
ကို ဖျောက်ပစ်ရန်လည်း လိုအပ်ပါသည်။ ဘုရားမဲ့ဝါဒလက်စွဲစာအုပ်
ပြုစုရေးသားသူများသည် ဂုဏ်သိက္ခာရှိရှိဖြင့် ဤရဟူဒီလူမျိုး
လွတ်မြောက်သည့်ပုံပြင်ကို ကြံဖန်လုပ်ကြံခြင်း သက်သက်ဖြစ်သည်ဟု
ကျွန်ုပ်တို့အား အခိုင်အလုံ တင်ဆက်ခဲ့ပါသည်။ သူတို့၏ ရေးသားချက်
မှာ -

နှစ်ပေါင်းတစ်ရာငါးဆယ်လုံးလုံး အဲဂုတ္တုပြည်တွင် ရှေးဟောင်း
ပစ္စည်းရှာဖွေရေးတူးဖော်မှုများ ပြုလုပ်ခဲ့ပါသည်။ သာမန်ကာလျှံကာ
မဟုတ်၊ စေ့စေ့စပ်စပ် ပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း အမှတ်တရ
စိုက်ထူသော ကျောက်တိုင် တော်တော်များများတွင်လည်းကောင်း၊
အနက်အဓိပ္ပါယ်ဖော်သည့် ကမ္မည်းကျောက်စာ အမြောက်အများတွင်
လည်းကောင်း၊ ရုပ်ပုံဆွဲထားရာတွင်လည်းကောင်း၊ အခြားသော ပကတိ
အခြေအနေတွင်လည်းကောင်း၊ ရဟူဒီလူမျိုးကို အဲဂုတ္တုပြည်တွင် ကျွန်ုပ်
ခံခဲ့ဘူးသည်ဟူသော သမ္မာကျမ်းစာ၏ ဒဏ္ဍာရီစကားကို ခိုင်လုံသည့်
အကြောင်း အတည်ပြုရန် မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ပါ။

ဤကဲ့သို့ သမ္မာကျမ်းစာအုပ်ကို ရက်ရက်စက်စက် ဝေဖန်ပြစ်
တင်ရန် ကွန်မြူနစ်များအတွက် တရားပါသလား။ သင့်မြတ်လျောက်ပတ်
ပါသလား။

အဲဒါတွေပြည်မှ ရဟူဒီလူမျိုးလွတ်မြောက်ခဲ့သည်မှာ နှစ်ပေါင်း သုံးထောင်ကျော်နေပါပြီ။ ရုရှားတော်လှန်ရေးသည် နှစ်ပေါင်းခြောက် ဆယ်မျှလောက်တုန်းကသာ ဖြစ်ခဲ့ပါသည်။ (ဤစာအုပ်ကို ၁၉၅၇ ခုနှစ်တုန်းက ရေးသားခြင်းဖြစ်သည် - ဘာသာပြန်သူ) အခု ဆိုဗီယက် ပြည်ထောင်စုတစ်ခွင်လုံးတွင် လျှောက်လည်၍ စာအုပ်ဆိုင် တစ်ဆိုင်မှ တစ်ဆိုင်သို့ သွားကာ ရုရှားတော်လှန်ရေးတွင် ဘွလ်စီဝိစ်(ကွန်မြူနစ် အုပ်စု) အာဏာရရာတွင် ထရွတ်စကီပါဝင်သော အခန်းကဏ္ဍကို ဖော် ပြသည့်စာအုပ်တစ်အုပ်တစ်လေမျှ ရှိမလားဟု ရှာကြည့်ပါ။ ကျွန်ုပ်တို့ ရှေ့မှီနောက်မှီအဖွဲ့ဖြစ်သော သက်ကြီးရွယ်အိုများအနေဖြင့် ကိုယ်တိုင် သိရှိခဲ့သည်မှာ ထရွတ်စကီသည် ပေတုဂရတ်မြို့နယ် ဆိုရှယ်လစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်ပြီး၊ လီနင်နှင့်အရင်းနှီးဆုံးသော လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ အမှန်အတိုင်း အတိအကျပြောမည်ဆိုလျှင် လီနင်နှင့်ထရွတ်စကီတို့မှ တော်လှန်ရေးကြီးဖန်တီးသည်ဟု ဆိုရပါမည်။ သို့သော် မကြာမီ စတာလင်သည် ထရွတ်စကီအပေါ် ဒေါသ အမျက်ထွက်ကာ ရာဇဝင် စာမျက်နှာမှ အသာကလေး ဖျောက်ပစ်ခဲ့လေသည်။ နောက်နောင်တွင် မူကား တော်လှန်ရေးကြီးဖြစ်မြောက်အောင်မြင်မှုသည် လီနင်၏ လုပ် ဆောင်ချက်အကောင်အထည်ပေါ်လာခြင်းဖြစ်၍ စတာလင်သည် သူ၏ အရင်းနှီးဆုံးသောလုပ်ဖော်ကိုင်ဖက်ဖြစ်သည်ဟု အဆိုရှိလေသည်။ စတာလင်၏ ကဏ္ဍသည် အရေးပါဆုံးအဖြစ် ရုပ်လုံးဖော်ပြခဲ့လေသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အထိပေါ့ဗျာ။

အခု ရုရှားတစ်ပြည်လုံးကို သွား၍ တော်လှန်ရေးကြီးတွင် စတာလင်သည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်ဟု ရေးသားထားသော စာအုပ်ကို လိုက်ရှာကြည့်လျှင် တစ်အုပ်တစ်လေမျှ တွေ့မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခရစ်ချက်ဗ်သည်

စတာလင်ကို ကလန်ကာ သူ့နာမည်ကိုလည်း သင်ပုန်းချေပစ်ခဲ့လေသည်။ များမကြာမီက တစ်ဖန် ခရစ်ချက်စ်၏ နာမည်ကို သင်ပုန်းချေပစ်ပြန်လေသည်။ ယခုခေတ်တွင် ပုံနှိပ်ထုတ်ဝေခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းနှင့် လူထုဆက်သွယ်ရေးကိရိယာများ၏ အကျိုးအာနိသင်ကြောင့် ယခုခေတ်ကမ္ဘာ၏ အကြီးစားသမိုင်းဖြစ်စဉ်များတွင် ပါဝင်သော လူများ၏ အခန်းကဏ္ဍစာသား အထောက်အထားများကို နိုင်ငံရေးရန်ငြိုးမှုမှ သင်ပုန်းချေနိုင်လျှင် အဲဂုတ္တုရာဇဝင်၌ ဟာကွက်များကို လက်ခံရန် မခက်ခဲပါ။

သို့သော် သက်သေသာဓကအားလုံးကို ဖျောက်ပစ်၍ မရနိုင်ပါ။

တစ်ဖန် ရိုသေလေးစားအပ်သော ကျွန်ုပ်တို့၏ အတိုက်အခံများသည် ရှေးဟောင်းပစ္စည်းရှာဖွေရေး သုတေသနပညာချို့တဲ့သည့် အကြောင်း ပေါ်လွင်စေပြန်ပါသည်။

သူတို့မသိရှိလိုက်သော အကြောင်းအရာတစ်ခုမှာ ဒုတိယမြောက် ရမ်စစ်ခေတ်တုန်းက စိုက်ထူထားသော ကျောက်ကမ္မည်းစာဖြစ်ပါသည်။ ဤကျောက်စာကို ၁၉၂၃ ခုနှစ်တွင် ဗယ်ဒီဆန်အရပ်တွင် တွေ့ရှိပါသည်။ ကျောက်စာတွင် ဖော်ပြသောအကြောင်းအရာမှာ ဒုတိယမြောက်ရမ်စစ်သည် ဆီမိုက်သုံ့ပန်းများကို မြို့တစ်မြို့ တည်ဆောက်ရာတွင် အသုံးပြု၍ ထိုမြို့ကို သူ့နာမည်နာမဖြင့် မှည့်ခေါ်သည် Tell-el-Amarna တွင် တွေ့ရှိသော ကျောက်စာတွင်မူ ဟေဗြဲလူမျိုးကို “ခဗီရီ” ဟုခေါ်သည်။

ကိုင်ရီမြို့ ရှေးဟောင်းပစ္စည်းပြတိုက်တွင် ယခုတိုင် မြင်နိုင်သော ရှေးဟောင်းနေလှန်းအုတ်ခဲများအပေါ်တွင် ရမ်စစ် (Ramses) ဟု တံဆိပ်နှိပ်ထားပါသည်။ ထိုအုတ်ခဲတစ်ချို့သည် ကောက်ရိုးဖြင့် ကွပ်ထား

ပြီး၊ တစ်ချို့မှာ ရိုးပြတ်များနှင့်သာရောစပ်ထားသည်။ နောက်ဆုံးတွင် တစ်ချို့ အုတ်ခဲတွင် ကောက်ရိုးလုံးဝမပါဘဲ တစ်ချို့မှာ အခြားပစ္စည်းများဖြင့် ကွပ်ထားပါသည်။ ဤအကြောင်းအရာအားလုံးသည် သမ္မာကျမ်းစာထဲက ထွက်မြောက်ရာကျမ်းတွင် မှတ်တမ်းတင်ထားသော ဖာရောအမိန်ကို ခိုင်လုံစေသည်။ ၎င်းအမိန်မှာ ဣသရေလလူမျိုးများ အုတ်ခဲပြုလုပ်ရာတွင် ကောက်ရိုးမပေးတော့ရန် ဖြစ်ပါသည်။

ရဟူဒီကျေးကျွန်များကို ထွက်သွားခွင့်မပြုဘို့ လှုံ့ဆော်နားချရန် အဲဂုတ္တုလူမျိုးများအပေါ်သို့ ဘေးဒါဏ်ကြီးဆယ်မျိုးကို ဘုရားသခင်မှ ကျရောက်စေသည်မှာ သမ္မာကျမ်းစာတွင် ဆိုပါသည်။ နောက်ဆုံးသော ဘေးဒါဏ်ကြီးမှာ သားဦးအားလုံး သေဆုံးခြင်းဖြစ်ပါသည်။ ဖခင်နှင့် အတူတူ ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ဖာရော၏ သားဦး ပထမဆုံး သေလေသည်။

သမ္မာကျမ်းစာ၏ခိုင်လုံစွာ ဖော်ပြချက်မှန်ကန်လျှင် ဒုတိယမြောက် အာမင်ဟိုတက်၊ ထွက်မြောက်ရာကျမ်းတွင် ဖော်ပြသော ဖာရော၏ သားဦးသည် ထိုစီရင်ချက်တွင် သေဆုံးပါလိမ့်မည်။ ဒုတိယမြောက်အာမင်ဟိုတက်ကိုယ်တိုင် ၁၄၂၃ ဘီစီတွင် ကွယ်လွန်ခဲ့ပြီး သူ့နေရာကို ထွတ်မက်စ် စတုတ္ထမြောက်က ဆက်ခံလေသည်။ ဂီလဲအရပ်ရှိ မနုဿီဟ၏ ခြေထောက်အလယ်တွင်ထားသော စတုတ္ထမြောက် ထွတ်မက်စ်၏ အိပ်မက်ကျောက်စာဟု ခေါ်ဝေါ်သမုတ်သည့် လိပ်သဲကျောက်နီကြီးကမ္မည်းစာရှိပါသည်။ ဤကျောက်စာထဲတွင် နောင်တွင် ဖာရောဖြစ်မည့် ဤသူသည် ငယ်ရွယ်တုန်းက အိပ်ပျော်ချိန်တွင် မနုဿီဟ တစ်ကောင်လာ၍ သူ့ကိုနိုးကာတစ်နေ့သောအခါ အဲဂုတ္တုပြည့်ရှင်ဘုရင်ဖြစ်မည်ဟု ကြိုတင်ဟောပြောခဲ့သည့်အကြောင်းကို အိပ်မက် မက်သည်ကို ဖော်ပြထားပါသည်။

အဲဒါတွေပြည်တွင် သားဦးအမွေဆက်ခံပိုင်ခွင့် ဥပဒေကို ကောင်းစွာ လက်ကိုင်ထားသည့်အတွက် ဤအိပ်မက် မက်သောသူသည် အာမင်ဟိုတက်၏သားကြီးမဖြစ်နိုင်ပါ။ သို့မဟုတ်လျှင် မနုဿီဟ၏ ကတိပေးခြင်းဖြင့် အံ့အားသင့်လောက်အောင် သူ၏နန်းတက်ဘို့ မျှော်လင့်ချက်သည် အလွမ်းသိပ်ဝေးမည်မဟုတ်ပါ။ ထို့ကြောင့် ဖာရော၏ သားဦးသည် သတ္တမမြောက်ဘေးဒါဏ်ကြီးတွင် သေဆုံးခဲ့သည်မှာ သေချာပါသည်။

ဤအကြောင်းအရာပင်လျှင် သမ္မာကျမ်းစာ၏ ပြောပြချက်ကို ထူးဆန်းသော အတည်ပြုချက်မဟုတ်ပါလော။

ရှေးခေတ် အဲဒုတ္တုရာဇဝင်သည် အလွန်ထင်ရှားပါသည်။ မှတ်တမ်းမှတ်ရာ အမြောက်အများရှိပါသည်။ သို့သော် ပင်လယ်ထဲတွင် အဲဒုတ္တုတပ်တစ်ခုနှင့်သူ့ရှင်ဘုရင်ပျောက်ဆုံးခဲ့သည်ဟု မည်သူမျှ မပြောပါဘူးဟု ကျွန်ုပ်တို့၏ အတိုက်အခံများက ဖော်ထုတ်ကြပါသည်။

မည်သည့်နိုင်ငံသည် စစ်ပွဲရူးသည့်အကြောင်းကို မှတ်တမ်းပြုရန် စိတ်အားထက်သန်သည်ကို ကျွန်ုပ် သိချင်ပါသည်။ ဆိုဗီယက် တပ်မတော်ကြီးနယ်စပ်မှ စတာလင်ဂရက်မြို့သို့ ဆုတ်ခွာသည့်အခါ စတာလင်သည် ရေငုံနှုတ်ပိတ်လုပ်ခဲ့ပါသည်။

အလားတူ ဂျာမနီနိုင်ငံသည် အောင်ပွဲခံရာမှ ဆုံးပွဲခံသည့်အခါ ရေငုံနှုတ်ပိတ်လုပ်ခဲ့ပါသည်။ အဲဒုတ္တုသမိုင်းဆရာတို့သည်လည်း ဤပုတ်ထဲက ဤပဲပင် ဖြစ်ခဲ့ကြပါသည်။

ဤကိစ္စတွင် အဲဒုတ္တုဘက်မှ အကြောင်းဖော်ပြချက်ကို ကျွန်ုပ်တို့တွင် မရှိပါ။ ဤမျှလောက်သာဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့တွင် သမ္မာကျမ်းစာအုပ် ရှိပါသည်။ ဤစာအုပ်သည် ရဟူဒီဘက်ကိုသာ မပြောပြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အဆို

အမိန့်များကိုပါ ပြောပြနေပါသည်။ ကျွန်ုပ်ပိုင်ရှင်များနှင့်သူတို့ကို မြှောက်ပင့်သူများ မအိမသာခံစားသည့်တိုင်အောင် ထိုရဟူဒီကျွန်များ ထူးဆန်းစွာ ကယ်လွတ်သည့်အကြောင်းကို မယုံမရှိရန် ယုတ္တိယုတ္တာ မရှိပါ။

ရဟူဒီလူမျိုးလူကြီးထောင်ပေါင်းခြောက်ရာသည် သမ္မာကျမ်းစာက ခိုင်ခိုင်လုံလုံ ပြောဆိုသည့်အတိုင်း အဲဂုတ္တုပြည်ကနေ မထွက်ခွာနိုင်ပါဟုလည်း ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်က ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤကိန်းဂဏန်းသည် အနည်းဆုံးရဟူဒီလူပေါင်း သုံးသန်းခန့် ဖြစ်မည်ဟုဆိုပါသည်။ တစ်ဖန်ဆိုပြန်သည်။ ဤလူ သုံးသန်း ခန့်သည် တစ်ညတွင်းတည်းတွင် ပင်လယ်နီကို မဖြတ်ကျော်နိုင်သလို ဆီးခိုင်းကျွန်း ဆွယ်ကလေးပေါ်တွင် မနေထိုင်နိုင်သည်မှာ သေချာပါသည် ဟု ဆိုသည်။

ဤတွင် ဟေဗြဲဘာသာစကားပြဿနာ အရှုပ်အထွေးတစ်ခု ရှိသည်။ ဓမ္မဟောင်းကျမ်း ရှေးအကျဆုံးပိုင်းကို ဟေဗြဲဘာသာဖြင့် ရေးသားခြင်း ဖြစ်လေသည်။ ဟေဗြဲစကား altot ၏အဓိပ္ပါယ်မှာ “ထောင်ပေါင်းများစွာ” သို့မဟုတ် လူနေအိမ်များဖြစ်ပါသည်။ သမ္မာကျမ်းစာ၏ မူလဟေဗြဲစကားအရ ရဟူဒီလူမျိုး ထောင်ပေါင်းခြောက်ရာ မှ အဲဂုတ္တုပြည်ကို စွန့်ခွာသလား သို့မဟုတ် အိမ်ထောင်ကြီးပေါင်းခြောက်ရာလား၊ အတိအကျ မပြောဆိုနိုင်ပါ။ ဘာသာစကားသည် တစ်ဖြေးဖြေး ပြောင်းလဲလျက်ရှိသည်။ နှစ်ပေါင်းသုံးထောင် သို့မဟုတ် လေးထောင်တုန်းက စကား၏ အဓိပ္ပါယ်နှင့်ယခုခေတ် အဓိပ္ပါယ်တူချင်မှ တူပါမည်။ ယေဘုယျအားဖြင့် သမ္မာကျမ်းစာသည် ဥပမာ- တင်စားတတ်သည်စကားကို အသုံးပြုသည့်အခါ ထိုစကားမျိုး အသုံးပြုသော ကျမ်းစာအပိုင်းများကို မူလရေးသားခဲ့ချိန်မှာကဲ့သို့ ကျွန်ုပ်အလွယ်တကူ နားလည်သဘောပေါက်ချင်မှ ပေါက်ပါမည်။ သို့သော် သမ္မာကျမ်းစာ

တွင် မုသာစကားအကြီးအကျယ် ပါဝင်လျှင် သမ္မာကျမ်းစာအုပ် စတင်
ရေးသားသည့်ခေတ်ကတည်းက သန့်ရှင်းသော စာအုပ်အဖြစ် ထိုကျမ်း
စကားများကို လက်မခံမည်မှာ သေချာပါသည်။ အလားတူ ဒုတိယကမ္ဘာ
စစ်တုန်းက တပ်နီတော်တွင် စစ်သားပေါင်းကုဋေနှစ်ဆယ်ရှိသည်ဟု
ဆိုပီယက်ပြည်ထောင်စုသမိုင်းတွင် တရားဝင် မှတ်တမ်းတင်သည့်တိုင်
အောင် မည်သူမှ ယုံကြည်မည်မဟုတ်ပါ။ ထိုခေတ်ကာလစကားများ၏
အဓိပ္ပာယ်သည် ယခုခေတ်အဓိပ္ပာယ်ပေါက်ရောက်မှုနှင့် တူချင်မှတူပါ
မည်။

တိုယိုမြို့ရှင် ဘုရင်နန်းတော်ထဲတွင် ဂျပန်အင်ပါယာ၏
သင်္ကေတ သုံးခုရှိပါသည်။ အလွန်ဟောင်းနွမ်းသော ဓါးရှည်၊ စိန်တစ်လုံး
နှင့် မဟာဧကရာဇ်မင်း၏ ကြေးမုံတစ်ချပ်တို့ဖြစ်ပါသည်။ ကြေးမုံ၏
နောက်ကျောတွင် ကမ္ဘာလုံးကျော်စာတစ်ချို့ ထိုးထားရာ၊ ၎င်းကမ္ဘာလုံး
ကျော်စာကို မကြာသေးမီကမှ အနက်အဓိပ္ပာယ်ကို ဂျပန်ပြည်မှာပင်
ဖော်နိုင်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ရှင်ဘုရင်၏ ညီတစ်ဦး
ဖြစ်သော မင်းသားတာကာဟိထိုမိကာဆာသည် ရဟူဒီဘာသာဝါဒကို
စတင်လေ့လာခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဟတ်ဖွတ်မြို့ ဗက်
ကူသရေလ ဝိမာန်ရာသီဆရာဝန်မင်းဆိုသူသည် ရဟူဒီအမျိုးသား ဖွံ့ဖြိုး
ရေးကော်မရှင် ဦးဆောင်နာယကဖြစ်ပြီး၊ ဂျပန်ဧကရာဇ်မင်းထံသို့
အလည်အပတ်ရောက်သည့်အခါ ထိုကြေးမုံနောက်ဘက်က ကမ္ဘာလုံး
ကျော်စာကို ပြသရန်၊ ဂရုတစိုက်ဆောင်ရွက်ခဲ့ပါသည်။ အခက်အခဲ
မရှိဘဲ ထိုရာဘီသည် ထိုကမ္ဘာလုံးကျော်စာသည် ဟေဗြဲစကား Ehjeh
Asher Ehjeh ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူသော စာသားဖြစ်
သည်ဟုမှတ်မိလေသည်။ ထိုစာကားလုံးများကိုသမ္မာကျမ်းစာ၏စကားလုံး
အတိအကျဖြစ်ပြီး ထွက်မြောက်ရာကျမ်း ၃:၁၄ တွင် ဖတ်ရှုရပါသည်။

မဆိုင်းမတွမှာပင် မင်းသားနှင့်ထိုရာဘီတို့သည် သမ္မာကျမ်းစာ ထဲတွင် မောရေမှတ်တမ်းတင်ထားသည့် ရဟူဒီစကား များကို မည်ကဲ့သို့ ဂျပန်ရှေးဟောင်းသန့်ရှင်းမွန်မြတ်သည့် ပစ္စည်းပေါ်တွင် ရောက်လာ ခဲ့သည်ဆိုသည့်အကြောင်းကို အမျိုးမျိုးခန့်မှန်းတွက်ချက်ကြပါသည်။ သူတို့ထင်မြင်ယူဆချက်မှာ ရှေးခေတ်၊ ဗာဗုလုန်မြို့တွင် ရဟူဒီလူမျိုး ပြည်နှင့်ဒါဏ်ခံတုန်းက ဣသရေလလူမျိုးဆယ်မျိုးထဲက လူများသည် ထိုခေတ်အုပ်စိုးသော ဧကရာဇ်မင်းအား ထိုကြေးမုံကို လက်ဆောင် ပဏ္ဏာအဖြစ် ဆက်သခဲ့သည်ဟု ယူဆကြပါသည်။

၁၉၄၁ခုနှစ်တွင် ဂျပန်ဂိုဏ်းအုပ် ဂျူးဂျာအိုင်နာကာဒါဆိုသူ သည် သမ္မာကျမ်းစာထဲက ဂျပန်ဟူသော စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ ပါသည်။ ရှေးခေတ်မှတ်တမ်းများအပေါ် အားကိုးအားထားပြုကာ သူ၏အဆိုပြုချက်မှာ အေဒီ ၂၁၆ ခုနှစ်တွင် လူတစ်သိန်းသည် အရှေ့ အလယ်ပိုင်းမှ ဂျပန်ပြည်သို့ရောက်လာသည်။ ဂျပန်လူမျိုးရာဇဝင်တွင် သူတို့ကို ဟာသလူမျိုးစုဟုခေါ်သည်။ သူတို့သည် ဂျပန်လူထုအပေါ် စီးပွားရေးနှင့်လူမှုရေးအရ သြဇာညောင်းသည်။ ထိုဟာသလူမျိုးစုက တော့ သူတို့ကိုယ်တိုင် အစွဲရာရပ်ဟုခေါ်ပြီး ဣသရေလနှင့်ဆင်တူ ရိုးများဖြစ်သည်။ သူတို့သည် မဟာခေါင်းဆောင်တစ်ပါးအကြောင်းကို အလွန် ပြောကြသည်။ ထိုသူကို သူတို့က မင်းသားဟာသာကဝါကပ်ဆူဟု ခေါ်သည်။ ထိုမင်းသားကို ငယ်ငယ်တုန်းက ရေထဲကနေ ဆယ်တင်ခဲ့ သည်။ ရှင်ဘုရင်၏ နန်းတော်ထဲသို့ ဆောင်ကြဉ်းခြင်းခံ၍ ကြီးပြင်းလာ သောအခါ ဖြစ်ပေါ်လာသော အခြေအနေအရ ကျွန်ဘဝမှ လွတ်မြောက် ခဲ့သည်။ ဤပုံစံအတိုင်း သမ္မာကျမ်းစာအရ ကျွန်ဘဝမှ လွတ်မြောက်ခဲ့ သည်။ ဤပုံစံအတိုင်း သမ္မာကျမ်းစာ ဖော်ပြသော မောရေ၏ပုံပြင်သည် ဂျပန်သို့ရောက်လေသည်။

သမ္မာကျမ်းစာတော်အဖြစ် မှတ်တမ်းတင်ထားခြင်းအဖြစ်ဖြင့် သမ္မာကျမ်းစာ၏ ရာဇဝင်သမိုင်းအထောက်အထား ဤစာအုပ်တွင် ဖော်ပြရန် များလွန်းပါသည်။ ထိုအကြောင်းအရာများကို ပစ်ပယ်၍ မရနိုင်ပါ။

သမ္မာကျမ်းစာအုပ်ထဲက ဝိရောမိများ

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် သမ္မာကျမ်းစာအုပ်ထဲက ဝိရောမိများရှိသည်ဟု ဖော်ပြပါသည်။

၂ရာ ၈:၄ တွင် ဒါဝိဒ်သည် ဟာဒဒေဇာနှင့်တိုက်ခိုက်ရာတွင် မြင်းစီးစစ်သည် ခုနှစ်ရာသိမ်းပိုက်သည်ဟု ဖော်ပြပြီး ၅ရာ ၁၈:၄တွင် မူ ဒါဝိဒ်သည် သုံ့ပန်းအဖြစ် ဖမ်းဆီးသောမြင်းစစ်သည် အရေအတွက် မှာ ၇၀၀၀ ဟု ဖော်ပြသည်ဟု ထောက်ပြသည်။ ကျွန်ုပ်တို့၏ ရိုသေ လေးစားအပ်သော အတိုက်အခံများသည် ဤထွက်ဆိုချက်နှစ်ရပ်ကို မပေါင်းတတ်ဖြစ်နေကြပါသည်။

ကီအက်ဖ်တိုက်ပွဲတွင် ရုရှားစစ်သားထောင်ပေါင်းတရား သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်းခံသည်ဟု ဒုတိယကမ္ဘာစစ်သမိုင်းတွင် ရေးထားသည်ကို ထိုသူတို့ ဖတ်ရှုပြီးမှ နောက်စာမျက်နှာငါဆယ်လောက်တွင် တစ်ဖန် ထိုအက်ဖ်တိုက်ပွဲတွင် ရုရှားသုံ့ပန်းအရေအတွက်မှာ ထောင်ပေါင်းတစ်ရာမစုတ် ထောင်ပေါင်းတစ်ဆယ်သာ ဖြစ်သည်ဟု ခိုင်ခိုင်လုံလုံ ရေးထားသည်ကို ပြန်ဖတ်မိလျှင် သူတို့ဘာပြောကြမည်လဲ။

ရှင်းပြရန် လွယ်ပါသည်။ နောက်ဆုံးစစ်ကြီးအတွင်း ကီအက်ဖ်တွင် တိုက်ပွဲကြီးသုံးကြိမ် ဖြစ်ပါသည်။ ဤတိုက်ပွဲများတွင် သုံ့ပန်းအဖြစ် အဖမ်းခံသောသူ အရေအတွက်မှာ တစ်ခြားစီဖြစ်ပါသည်။ ဤသို့ဖြစ်

လျှင် သမ္မာကျမ်းစာအုပ် သီးခြားနှစ်နေရာတွင် ဟာဒဒေဇာအား တိုက်ခိုက်သည့် တိုက်ပွဲအကြောင်းကိုဘဲ ထပ်ဖော်ပြသည်ဟု မည်သည့် အကြောင်းကြောင့် ကျွန်ုပ်တို့က သက်သေသာမေရှိဘဲ ဟုတ်မှန်သည်ဟု ပြောနိုင်မည်လဲ။

သမ္မာကျမ်းစာအုပ်ကို ဝေဖန်ပြစ်တင်ခြင်း နောက်တစ်ချက်မှာ ဒါဝိဒ်မင်းလုပ်သမျှအမှုအရာသည် ဘုရားသခင်၏ ရှေ့တော်တွင် သင့် မြတ်၍ သူ၏ တစ်သက်လုံး ဘုရားသခင်မိန့်တော်မူသောအရာ ခပ်သိမ်း ကို သွေဖီခြင်းမရှိဟု ကြေညာသည်။ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်က မေး သည်။ သို့သော် ဒါဝိဒ်မင်းက အပြစ်မကျူးလွန်ဘူးလား။ သမ္မာကျမ်း စာအုပ်ကိုယ်တိုင်က တစ်နေရာတွင် ဒါဝိဒ်မင်းကျူးလွန်ခဲ့သည့် အလွန် ဆိုးဝါးသော ရာဇဝတ်မှုကို ဖော်ပြထားပါသည်။

ဒါဝိဒ်မင်းသည် တကယ်ပင် အပြစ်ကျူးလွန်ခဲ့ပါသည်။ သို့သော် ဤအပြစ်များကို ဖြေလွတ်၍ ကျေအေးပြီးသည့်သကာလ ဘုရားသခင်ရှေ့တော်တွင် မှတ်မထားတော့ပါ။ ထိုအပြစ်များကို မေ့ ပျောက်သွားပြီ။ အံ့ဩစရာကောင်းသည့်အကြောင်းအရာမှာ နောင်တရ သော အပြစ်သားသည် ဘုရားသခင်ရှေ့တော်တွင် ဖြောင့်မတ်နေ သည်ဟု လက်ခံထားပါသည်။ သို့ဖြစ်သောကြောင့် ဘုရားသခင်၏ ချစ်ခင်ကြင်နာခြင်း၏ ဘောင်အတွင်း၌ ဒါဝိဒ်အကြောင်း ထိုကဲ့သို့ လှလှပပစကားလုံးများဖြင့် သမ္မာကျမ်းစာစကား၏အဖြစ် မှတ်တမ်း တင်ထားခြင်းဖြစ်ပါသည်။ အပြစ်ဖြေလွတ်ခြင်းခံသော အပြစ်သားသည် ဘုရားသခင်ရှေ့တော်တွင် ရေခဲထက်ပိုဖြူစင်သည်။

ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒီ မိတ်ဆွေများ နောင်တရကြပါစေ။ သို့ပြုလျှင် သူတို့သည်လည်း အပြစ်ဖြေလွတ်ခြင်းခံကြလိမ့်မည်။

ရှင်မသဲရေးသော ခရစ်ဝင်ထဲက တမန်တော်သဒ္ဒဲကို ရှင်လု

ကာခရစ်ဝင်ထဲတွင် ယာကုပ်၏သား ယုဒဟုခေါ်သည့်အကြောင်းကို ဝေဖန်အပြစ်တင်စရာအဖြစ် တွေ့ရှိသည်ကို အလွန်ဝမ်းမြောက်ကြလေသည်။ ဆိုးဝါးသော အမှားဖြစ်လိုက်ခြင်း၊ သူတို့ကျော့ကွင်းနှင့်သူတို့ ပြန်ဖမ်းကြည့်ကြရအောင် ယူလျာနောကိုဆိုသော နာမည်နာမတစ်ခုသည် ယေဘုယျအားဖြင့် လီနင်ကို ရည်ညွှန်း၍ အတ္ထုပ္ပတ္တိစာရေးဆရာ တစ်ဦးဖြစ်သော ဒယူဂါဆဗီလီ၏ အခြားနာမည်မှာ စတာလင်ဖြစ်သည် ဟူသော အဖြစ်မှန်အကြောင်းအရာကို မည်ကဲ့သို့ ပေါင်းစပ်ကြသလဲ။

ကျွန်ုပ်တို့၏ အတိုက်အခံများသည် သမ္မာကျမ်းစာအုပ်ထဲတွင် ဤကဲ့သို့သော ဆန့်ကျင်ဘက်ဝိရောမိအမြောက်အများ တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ ဆင်ခြင်သုံးသပ်ဘို့ပင် မထိုက်တန်ပါ။

သို့ဖြစ်သောကြောင့် ဥပမာ ယေရှုသည် သူ့တပည့်တော်များ အား စားဝတ်ဘို့ သူတို့ကိုယ်ပေါ် အဝတ်အထည်များကိုပင် ရောင်းရန် မိန့်ကြားခဲ့သည်ဟု သူတို့လက်ညှိုးထိုးပြသည်။ ဤကဲ့သို့ မိန့်တော်မူ လျက်သားနှင့် ရှင်ပေတရုက ယေရှုကို ကာကွယ်ဘို့ ဓါးဆွဲထုတ်သည့် အခါ ယေရှုက သင့်ဓါးကို သူ့နေရာ၌ ပြန်ထားတော့ဟု မိန့်တော်မူ သည်။

အခု သင်တို့အဝတ်အထည်များကို ရောင်း၍ ဓါးဝယ်ကြပါဟု သော စကားကို ဆင်ခြင်သုံးသပ်ကြစို့။ ဤစကားကို ယေရှုသည် ညစာ သုံးဆောင်ပြီး၍ ဂေသရှေ့မာန်သို့ သွားသည့်အခါ အဖမ်းခံလိမ့်မည်ဟု သူသိရှိတော်မူသဖြင့် ပြောဆိုသော စကားဖြစ်ပါသည်။ ဤကဲ့သို့ မိန့်တော်မူသည့်အချိန်မှာ ညနက်ပြီး လူကြီးခေါင်းချချိန်တွင်ပင် ကျော်လွန် ခဲ့ပြီးဖြစ်သည့်အတွက် သူ့တပည့်များအရောင်းအဝယ်ပြုရန်၊ အချိန်မ တန်တော့ပါ။ သို့ဖြစ်သောကြောင့် ဓါးဝယ်ရန် ကိုယ်တော်၏အမိန့်သည် လတ်တလောအသုံးပြုရန် မဖြစ်နိုင်တော့သည့်အကြောင်း ပေါ်လွင်

ထင်ရှားပါသည်။ ဆိုပြီးသောအရာအစား ကိုယ်တော်၏ တပည့်တော်များ သည် နှစ်ပေါင်းများစွာ အန္တရာယ်ကို ရင်ဆိုင်နေရမည်ဖြစ်ရကား သူတို့ ကိုယ်ကိုနှင့်ဖြောင့်မတ်ခြင်းတရားအရေးတော်အတွက် ခုခံကာကွယ်ဘို့ ပြင်ဆင်ထားကြရန် သတိပေးခြင်းဖြစ်တန်ရာသည်။

ဖြောင့်မတ်သောအကြောင်းတရား ကာကွယ်ရန် မပြင်ဆင် သောသူသည် ဖြောင့်မတ်ခြင်းတရားကို မချစ်ခင်မမြတ်နိုးသောသူဖြစ်ရ ပါမည်။ သူမ၏ကလေးကို ချစ်သောမိခင်တိုင်းသည် ကလေးကို အန္တရာယ် ကျရောက်မည့်အရေးမှ အလူးအလဲခုခံကာကွယ်မည်ဖြစ်ပါသည်။

တပည့်တော်တစ်ပါးသည် ယေရှုအား ကျွန်ုပ်တို့တွင် ခါး နှစ်လက် ရှိပါသည်ဟု စိတ်ချအောင် တင်လျှောက်သည့်အခါ ယေရှုက ခန့်သောလေသံမျိုးဖြင့် တော်လောက်ပြီဟု ပြန်ဖြေတော်မူပါသည်။ ကိုယ်တော်အကြောင်းကို ပိုမိုနားလည်ရန် ကိုယ်တော်တပည့်တော်များ အတွက် အချိန်ကျရောက်လာပါလိမ့်မည်။

သင့်ထားကို သူ့နေရာ၌ ပြန်ထားတော့ဟူသော စကားသည် ထူးခြားသောအခြေအနေ တစ်ခုအတွက် မိန့်တော်မူခြင်းဖြစ်ပါသည်။ သူ့ကို ခုခံကာကွယ်ဘို့ ယေရှုစိတ်အလိုတော်မရှိပါ။ ကိုယ်တော်၏ ဆန္ဒသည် လောကီသားတို့၏ အပြစ်အတွက် အသေခံရန် ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ရေးသားသောသူတို့သည် ရှင်လုကာခရစ်ဝင်ထဲက ဝိရောဓိနောက် တစ်ခုကို တွေ့ပြန်သည်ဟု ဆိုကာ ဤကဲ့သို့ ဖော်ပြလေသည်။ လူထုသည် ယေရှုဘက်တွင် ရှိနေ သည့်အရိပ်အခြေကို မြင်သည့်အခါ ယဇ်ပုရောဟိတ်အကြီးအကဲများ သည် ယေရှုကိုလုပ်ကြံရန် လျှို့ဝှက်နည်းကို စဉ်းစားကြသည်။ သို့မဟုတ် လျှင် ယေရှုကိုထောက်ခံသောသူများသည် ရုံး၍ အခုအခံပြုလုပ်နိုင် သည်ဟု သုံးသပ်ကြသည်။ သို့သော်ငြားလည်း ရက်အနည်းငယ်ကြာ

သောအခါ လူထုသည် ထိန်းမရသိမ်းမရ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်မှာ သတ်ပါ။ လက်ဝါးကပ်တိုင်မှာသတ်ပါဟု ဟစ်အော်ကြလေသည်။ ကျွန်ုပ် တို့၏ အတိုက်အခံများ၏ အဆိုအရ ဒေသန္တရလူထု၏ စိတ်မာန်သည် ညတွင်းခြင်းတွင် ပြုန်းကန်မပြောင်းလဲနိုင်သဖြင့် ရှင်လုကာ၏ ရေးသား ချက်သည် မမှန်ကန်နိုင်ဟု ဆိုလေသည်။

သိပ္ပံပညာရှင်အဖွဲ့သားများသည် သူတို့လူမျိုးကိုယ်တိုင်ခံစား သော စိတ်ပူဆွေးခြင်းမှ သင်ခန်းစာတစ်ခုတစ်လျှောက် မရရှိခဲ့သည်မှာ အလွန်သနားစရာကောင်းပါဘိ။

မော်စကိုမြို့ကြီးတွင် တစ်မိုးသောက်လာသောအခါ လွန်ခဲ့သော နှစ်ဆယ်လုံးလုံး ပြုလုပ်ခဲ့သည့်အတိုင်း စတာလင်ကို ချီးမွမ်းသော တေးသီ ချင်းများဖြင့် ရေဒီယိုအသံလွှင့်ဌာနကလည်းကောင်း၊ နေ့အစီအစဉ်ကို စတင်လေသည်။ ၎င်းနေ့နံနက်တွင် မော်စကိုထုတ် သတင်းစာ အားလုံး သည်လည်း အလားတူချီးမွမ်းထောပနာများဖြင့် ပြည့်နှက်နေသည်။ ၎င်း နေ့သည် ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ပါတီညီလာခံ အကြိမ် နှစ်ဆယ်မြောက် ကျင်းပမည့်နေ့ဖြစ်ပါသည်။ ၎င်းနေ့တွင် ခရစ်ချက်ဗိ က မိန့်ခွန်းပြောကြားရာတွင် တစ်နိုင်ငံလုံးနှင့် သူ့ကိုယ်တိုင် နှစ်ပေါင်း များစွာ အကြီးမြတ်ဆုံးသော ဉာဏ်ပင်အဖြစ် တင်စားမြှောက် ပင့်ခဲ့သော စတာလင်သည် တကယ့်တကယ်တွင် ဒုနှင့်ဒေးဖြင့် လူသတ် သမားနှင့် ညှင်းပန်းနှိပ်စက်သူ၊ သူ့ကိုရန်မူသောသူများမကဘဲ သူ၏ ရဲဘော် ရဲဘက်လုပ်ဖော်ကိုင်ဖက်များကိုပါ သတ်ဖြတ်သူဖြစ်သည်ဟု မြွက်ကြား လေတော့သည်။ တစ်ဒဂံအတွင်းမှာပင် ရုရှားလူထုသည် ယခင်က ဘုရား တစ်ဆူပမာ ကိုးကွယ်ခဲ့သော ခေါင်းဆောင်ကို ချီးမွမ်းသီချင်း ဆိုကြ မည့်အစား ပြောင်းလှောင်သရော်ဘို့ နည်းလမ်းမျိုးရှာကြံကြ လေသည်။ မကြာမီ သူ၏အလောင်းကိုပင် သင်္ချိုင်းမှ ဖယ်ရှား ပြန်လေသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ရေးသားသောသူတို့သည် ဤပုံ ပြင်ကိုကော ယုံကြည်နိုင်ကြပါသလား။ သို့မဟုတ် ဤစတာလင် အကြောင်းသည်လည်း ယုံတမ်းစကား ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သည်ဟု အရေးဆိုကြဦးမည်လား။

သာမန်ပြည်သူလူထု၏ စိတ်အခြေအနေသည် အလွန်ပြောင်းလဲလွယ်ပါသည်။ သို့ဖြစ်၍ လူသတ္တဝါတို့၏ ရှုတ်ချဆုံးသော ခေါင်းဆောင်များထဲက တစ်ယောက်ဖြစ်သော ဂျိုးဇက်စတာလင်၏ အရေးတွင် အလားတူဖြစ်သလို၊ လူသတ္တဝါတို့၏ လှပတင့်တယ်ဆုံးသော စံနမူနာ နာဇရက်မြို့သား ယေရှု၏ အရေးကိစ္စတွင် အလားတူဖြစ်ပါသည်။

တစ်ချိန်တုန်းက စတာလင်ကို ချီးမွမ်းထောပနာပြုသည့်သီချင်း များကို သိပ္ပံပညာရှင်အဖွဲ့သားများကိုယ်တိုင် သီဆိုခဲ့ဘူးပြီး သူတို့ ကိုယ်တိုင်လည်း လေသံပြောင်းလာကြသည်ကို မမှတ်မိကြရှာဘူးလား။

ကွန်မြူနစ်လူထု လူတန်းစားအားလုံး ထာဝရစည်းလုံးညီညွတ်ရေးအကြောင်း ကြွေးကြော်သံများကိုလည်းကောင်း၊ တရုတ်၊ ရိုမေနီးယားနှင့် ဂျူကိုစလားများ ကွန်မြူနစ်များနှင့်ထာဝရချစ်ကြည်ရေးကြွေးကြော်သံများဖြင့်လည်းကောင်း၊ လမ်းမကြီးများပေါ်တွင် ဆန္ဒပြကြသည်ကို ကော စောလျင်စွာ မေ့နေကြပြီလား။

ထာဝရ စည်းလုံးညီညွတ်ရေးသည် မည်ကဲ့သို့ အသေးစားရန်ဖြစ်ခြင်းသို့ ကျရောက်သွားသည်ကိုကော သဘောပေါက်သလား။ မည်သည့်အကြောင်းကြောင့် သူတို့၏ ခါးသီးသော အတွေ့အကြုံကို နှစ်ပေါင်းနှစ်ထောင်လောက်တုန်းက ဖြစ်စဉ်များနှင့်အံ့ကိုက်အောင် အသုံးမချတတ်သလဲ။ မည်သည့်အကြောင်းကြောင့် ပုထုဇဉ်လူသား၏ ဇာတိပကတိသည် ခေတ်အဆက်ဆက် အတူတူဖြစ်နေသည်ကို သဘောမပေါက်နိုင်သလဲ။ မည်သည့်အကြောင်းကြောင့် ခရစ်ဝင်စာအုပ်

ထဲက ဆန့်ကျင်ဘက်ဖြစ်သည်ဟု သူတို့စွပ်စွဲသောအကြောင်းအရာများသည် လူ၏မနောစိတ်နှင့်အသဲနှလုံးထဲမှာသာ ဝိရောဓိဖြစ်နေသည်ကို သဘောမပေါက်နိုင်သလဲ။

ယေရှုကို ဖမ်းဆီးရန်လာသော သူတို့အား ယုဒအနေဖြင့် အသိအမှတ်ပြုလက္ခဏာမေးရန်မလိုဘူးဟု အငြင်းပွားခြင်းသည် သရော်စရာကောင်းပါသည်။ ကလေးဆန်သည်။ အဘယ့်ကြောင့်ဆိုသော် ပါလက်စတိုင်းသည် သေးငယ်သော တိုင်းပြည်ဖြစ်လျှင် ယေရှုသည် ဂါလိလဲနှင့် ယုဒတစ်ခွင်လုံး ဒေသစာရီလှည့်လည်သည်ဟုဆိုငြားသော်လည်း သူ့မျက်နှာကို လူတကာမှတ်မိရန် အကြောင်းရှိသည်ဟု မယုံကြည်နိုင်ပါ။ ယခုခေတ် ပုဂ္ဂိုလ်ကြီးများကို လူအများမှတ်မိကြသည်။ အဘယ့်ကြောင့်ဆိုသော သူတို့၏ ဓါတ်ပုံများကို သတင်းစာထဲတွင် မြင်ရသည်။ ရုပ်မြင်သံကြားအစီအစဉ်တွင် မြင်ရသည်။ သို့သော် ထိုခေတ်တွင် ဤကဲ့သို့သော လူထုဆက်သွယ်ရေး မရှိပါ။ ထို့ကြောင့် လူထောင်ပေါင်းတို့သည် ယေရှုအကြောင်းကို ကြားဘူးနားဝရှိကြသော်လည်း မျက်နှာချင်းမဆိုင်မိဘူး။ လူအမြောက်အများရှိပါမည်။ ကွန်မြူနစ်နိုင်ငံများတွင် လျှို့ဝှက်ရဲအရာရှိများသည် ယခုခေတ်တရားဟောဆရာများ၏ ဟောပြောချက်ကို ယုတ်မာသော အကြံအစည်မှလွဲ၍ နားမထောင်ချင်သကဲ့သို့ ထိုခေတ်တွင်လည်း ရောမစစ်သားများနှင့်ယဇ်ပရောဟိတ်မင်း၏ အစေခံများသည် ယေရှု၏ဒေသနာများကို နားထောင်ရန် ဘယ်သောအခါမှ စိတ်အားထက်သန်ကြမည်မဟုတ်ပါ။ ထို့ကြောင့် ဖမ်းဆီးရမည့် လူတစ်ယောက်ကို မှတ်မိရန် သေချာသော အရိပ်အခြေကို တစ်ဦးတစ်ယောက်ကပေးသင့်သည်မှာ သဘာဝကျပါသည်။ ထိုမှ တစ်ပါး အခင်းဖြစ်ပွားချိန်မှာ ညမှောင်မှောင်ဖြစ်ကာ မှိတ်တုတ်မှိတ်တုတ် မီးတုတ်များအလင်းရောင်တွင် စိတ်အိုက်နေကြသော မထင်မရှားသည့်

လူတစ်ဒါဇင်အတွက် သေချာသော ဒိဋ္ဌိစွဲခြင်း လိုအပ်ပါသည်။

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ကို ရေးသားသောသူများ စတာလင် ခေတ်တစ်လျှောက်တွင် သူ၏ ရက်စက်မှုကို ဆန့်ကျင်သောသူရဲကောင်း များ အကျဉ်းထောင်ထဲရောက်ဘို့ အထူးကံကောင်းစွာ သိသိကလေး လွတ်သူများ(စတာလင်ကို မဆန့်ကျင်လို့လား သို့မဟုတ် သူတို့ မယုံကြည်သော ဘုရားသခင်က ကြင်နာသနားစွာ ကွယ်ကာခဲ့လို့လား တစ်ခုခုတော့ ဖြစ်ပါမယ်) သူတို့ပင်လျှင် ယေရှုအဖမ်းခံသော ဂေဃရေ မာန်ဥယျာဉ်တွင် ကြောက်စိတ်ကို ဖော်ပြသည့်အကြောင်းနှင့် လက်ဝါး ကပ်တိုင်ပေါ်တွင် စိတ်ပျက်လက်မှိုင့်ကျသည်ဟု အထင်သေးကြသည်။

မြင့်မားသော သီလပါရမီ၊ ရဲစွမ်းသတ္တိရှိရန်မှာ အလွန်တင့် တယ်လှပပါသည်။ သစ်ပင်သည် သူ၏ အသီးများကို အရွက်များ အောက်တွင် ဖုံးထားသကဲ့သို့ ဤသီလပါရမီ ရဲစွမ်းသတ္တိများကို ဖုံးထား ရန်မှာသာ၍ ချီးကျူးစရာကောင်းပါသည်။ ယေရှု၏ ရည်မှန်းချက်မှာ အားနွဲ့ဆုံးသောသူများအတွက် ကောင်းကင်လမ်းကို ဖွင့်ပေးကာ သူတို့ ကိုတောင် ဘုရားသခင် လက်ခံစဖွယ်ရှိသည်ဟု ပြသရန်ဖြစ်ပါသည်။ ဤကဲ့သို့ ပေါင်းကူးတံတားတည်ဆောက်နိုင်ရန် ကိုယ်တော်သည် သူရဲကောင်းမလုပ်ရပါ။ သူ၏လုပ်ဆောင်ချက်များ သူရဲကောင်းဆန်မိ၍ အကြောင်းခြင်းရာအားလုံးတွင် ကြိုးပမ်း၍ မရရှိနိုင်လျှင် ကျွန်ုပ်တို့ ပျမ်း မျှလူနှင့်ပျမ်းမျှအောက် လူတို့သည် ကိုယ်တော်ကို အသက်တာ၏ စံနမူနာအဖြစ် ဘယ်သောအခါမှ ယူနိုင်မည်မဟုတ်ပါ။ သို့ဖြစ်သော ကြောင့် ကိုယ်တော်သည် ပုထုဇဉ်လူသားအမွဲတေဆုံးသောအဆင့်သို့ ဆင်းသက်လာကာ ဂေဃရေမာန်ဥယျာဉ်တွင် အလိုတော်ရှိလျှင် ဤခွက် ကို အကျွန်ုပ်မှလွဲတော်မူပါဟု ဆုတောင်းကာ လက်ဝါးကပ်တိုင်ပေါ် တွင်မူကား အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ့်ကြောင့် အကျွန်ုပ်

ကို စွန့်ပစ်တော်မူသနည်းဟု အော်ဟစ်ခဲ့ပါသည်။ ဤအပြု အမူ၏ ရည်ရွယ်ချက်မှာ စိတ်ညစ်လက်မှိုင်ကျတတ်၍ ခါးသည်းသော ကံကြမ္မာ ခွက်မှ လွတ်မြောက်ရန် တောင့်တကြသော ကျွန်ုပ်တို့သည် ကိုယ်တော်၌ ယုံကြည်အားကိုးထိုက်သော မိတ်ဆွေတွေ့နိုင်ရန်ဖြစ်ပါသည်။ ခရစ်တော် ၏ အပြုအမူ ရည်ရွယ်ချက် မှာ အောက်တန်းအကျဆုံးသောလူသားနှင့် ထပ်တူထပ်မျှဖြစ်ခြင်းဖြင့် သူ့ကိုအယုံသွင်းရန် ဖြစ်ပါသည်။ ကိုယ်တော် ၏အပြုအမူကို သူ့ရဲဘောနည်း၊ သတ္တိကြောင်ခြင်းဟု ခေါ်ဝေါ်သမုတ်ရန် မသင့်တော်မလျောက်ပတ်ပါ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း အကြား ဝိရောမိတစ်ချို့ရှိသည်ကို ထောက်ပြပါသည်။

သူတို့၏အဆိုအရ ရှင်ယောဟန်၏ ခရစ်ဝင်ထဲတွင် မည်သူ ကမျှ ဘုရားသခင်ကို မမြင်စဘူးပါဟု ရေးသားပြီး အဓမ္မဟောင်း ကျမ်းတွင်မူကား ဖခင်ကြီးယာကုပ်က ငါသည် ဘုရားသခင်ကို မျက်နှာ ချင်းဆိုင်၍ ဖူးမြင်ရသည်ဟု ပြောသည်ဟု သူတို့ထောက်ပြလေသည် (က ၃၂:၃၀)။

ရှင်းပြရန် အလွန်လွယ်ကူပါသည်။

ဓမ္မဟောင်းခေတ်တွင် ဟေဗြဲစကားသည် အလွန်ကသီလင်ထ နိုင်လှပါသည်။ သို့ဖြစ်သောကြောင့် အသံတူသော်လည်း အဓိပ္ပာယ်ကွဲ သောစကားများစွာရှိပါသည်။ တစ်လုံးအတူတူဖြစ်လျက်နှင့် ဆိုလိုသည့် သဘောအမျိုးမျိုး ကွဲလွဲသည်။ ထိုခေတ်က ဘုရားသခင်ဟူသော စကား သည် ပထမဆုံးကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းရှင်ဟု အဓိပ္ပာယ် ရှိသည်။ ခရစ်တော်အတွက်လည်း ဤစကားကို အသုံးပြုလေသည်။ ဓမ္မဟောင်းထဲတွင် ကောင်းကင်တမန်တော်များကို ကြိမ်ဖန်များစွာ ဘုရားသခင်များဟုခေါ်သည်။ အလားတူ လူတို့ကိုတောင် ဘုရားဟုခေါ်

သည်။ ဖန်ဆင်းရှင်သည် မောရှေအား သင့်ကိုဖာရောဘုရင်၏ ဘုရား အရာ၌ ငါခန့်ထား၏ဟု မိန့်တော်မူခဲ့ပါသည်။ တစ်ဖန်ဆာလံကျမ်း တစ်နေရာတွင် ရဟူဒီလူမျိုးကို ရွေးကောက်တော်မူသော လူမျိုးအနေ ဖြင့် သင်တို့သည် ဘုရားများဖြစ်ကြသည်ဟု ဖော်ပြထားပါသည်။ ထို့ ကြောင့် ယာကုပ်သည် ငါသည် ဘုရားသခင်နှင့်မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသည်ဟု ဆိုရာတွင် ကောင်းကင်တမန်တော်တစ်ပါးကို ဆိုလိုပြီး ရှင်ယောဟန်အနေဖြင့် ဘုရားသခင်၏အကြောင်းကို ပြောရာတွင် အမြင့်ဆုံးသောသဘော မဆုံးသောကေနိရီနှင့် ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းရှင်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ဤမျှဆိုလျှင် တော်လောက်ပါပြီ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် သမ္မာကျမ်းစာအုပ်ကို အောက် ကနေ ပုထုဇဉ်လူသား ရပ်တည်ချက်မှ ကြည့်ရှုလေသည်။ ပုထုဇဉ်လူသား ၏ရှုဒေါင့်ကနေ သမ္မာကျမ်းစာအုပ်သည် စကားထာ၊ စကားဝှက်ဖြစ်ပါ သည်။ အမျိုးသမီးတစ်ယောက် ပန်းထိုးထားသော အဝတ်အထည် တစ်ခု ကို တစ်ဘက်ကနေကြည့်လျှင် ချည်မျှင်များသာ ရှုတ်ထွေးနေသည်ကို တွေ့ရပါသည်။ လှလှပပပန်းထိုးခြင်းကို မြင်လိုလျှင် ပန်းထိုးထားသော မျက်နှာကိုကြည့်မှဖြစ်ပါမည်။ ထို့ကြောင့် သမ္မာကျမ်းစာစကားတော် များကို အောက်ကနေ ဘုရားသခင်ကို ပုန်ကန်သော လူ၏ရပ်တည်ချက် ကနေ မရှုစားရပါ။

စိတ်ဝိညာဉ်အားဖြင့် ခရစ်ယာန်တို့သည် မျက်စိဖြင့် မမြင်ရ သောလောကနှင့် တိုက်ရိုက်ပေါင်းသင်းဆက်ဆံရပါသည်။ ခရစ်ယာန် တို့သည် သမ္မာကျမ်းစာစကားတော်ကို ဤရှုထောင့်မှ ကြည့်ရှုသည့် အတွက် သမ္မာကျမ်းစာတစ်အုပ်လုံး ညီညွတ်မှုနှင့်နက်ရှိုင်းသော ထူး ခြားမှုကို ကိုင်ဖမ်းနိုင်သည်။ ခရစ်ယာန်တို့သည် သမ္မာကျမ်းစာအုပ်၏

ကန့်သတ်ချက်များကိုလည်း နားလည်သဘောပေါက်နိုင်ပါသည်။ ဆိုလိုသည်မှာ သမ္မာကျမ်းစာစကားတော်သည် ပုထုဇဉ်လူသားနားလည်နိုင်သော စကားဘောင်အတွင်း ဘုရားသခင် ဖော်ပြခြင်းဖြစ်သည်ကို နားလည်သဘောပေါက်နိုင်ပါသည်။

တောင်အာဖရိကတိုက်သို့ သာသနာပြုဆရာ တစ်ပါးဖြစ်သော ရောဘတ်မော်ဖတ်သည် ဒေသခံလူမျိုးများအား မီးရထားအကြောင်းကို ပြောပြသည့်ပုံပြင်တစ်ခုရှိသည်ဒေသခံလူမျိုးများမီးရထားအကြောင်းကို ပြောပြသည့်ပုံပြင် တစ်ခုရှိသည်။ ဒေသခံလူမျိုးများ မီးရထားအကြောင်း သဘောပေါက်စေရန် သရုပ်ပြဘို့ သူသည် မြေကြီးပေါ်တွင် ရထားသံလမ်းပုံစံခင်း၍ အပေါ်တွင် နွားလှည်းအမြောက်အများရှေ့နောက် ဆက်ပြီး စက်ခေါင်းနေရာတွင် နွားသိုးတစ်ကောင်ကို ထားလေသည်။ နောက်ဆုံးတွင် နွားသိုး၏နဖူးပေါ်တွင် ရေခဲခဲခဲခဲကြီးကြီးတစ်လုံးချိတ်ထားသည်။ နောက်နောင် ထိုအာဖရိကတိုက်သားများ ဥရောပတိုက်သို့ရောက်၍ မီးရထားအစစ်ကို မြင်သောအခါ သာသနာပြုဆရာမော်ဖတ်၏ မီးရထားသရုပ်ပြပုံကို ရယ်စရာအဖြစ် သဘောထားကောင်းထားမည်မှာ သံသယမရှိပါ။ သို့သော် အာဖရိကဘာသာစကားတွင် မီးရထားအကြောင်းကို ပြောပြနိုင်မည့်စကားမရှိသောကြောင့် အခက်အခဲကြုံရခြင်းဖြစ်လေသည်။ အလားတူစွာ ဘုရားသခင်သည် ကောင်းကင်နှင့်ဝိညာဉ်ရေးကို လောကီသားများအား ပြောပြဘို့ လောကီအတွေ့အကြုံမှ စကားတီထွင်ဘို့ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နှင့်ဝိညာဉ်ရေးအကြောင်း ပြောပြရန် လုံလောက်သော ပုထုဇဉ်လူသား စကားမရှိသောကြောင့် ဖြစ်ပါသည်။

သို့တိုင်အောင် ဤစာအုပ်သည် မည်မျှလှုပ်ရှားထကြွစရာကောင်း၍ စိတ်ဓါတ်မြင့်တက်စရာကောင်းပါလိမ့်။

အနှစ်တစ်ရာလောက်ကျလျှင် သမ္မာကျမ်းစာအုပ်သည် ခေတ်
နောက်ကျ၍ မေ့မေ့ပျောက်ပျောက်စာအုပ်ဖြစ်ကာ ပြတိုက်တွင်သာ
မြင်ရတော့မည်ဟု ဗောတိုင်ယာ (Voltaire) ကစာရေးဘူးခဲ့လေသည်။
သို့သော် ဤကဲ့သို့ သူစာရေးခဲ့ပြီးသော အနှစ်တရာကျရောက်လာသော
အခါ ကြံ့ကြံ့ဖန်ဖန် တိုက်တိုက်ဆိုင်ဆိုင် သူ၏ ကိုယ်ပိုင်အိမ်ကို သမ္မာကျမ်း
စာအသင်းက အသုံးပြုလေသည်။

သမ္မာကျမ်းစာအုပ်ကို ဘာသာပေါင်း ၁၃၀၀ ကျော်သို့ ဘာသာ
ပြန်ဆိုခဲ့ပြီးဖြစ်ပါသည်။ နှစ်စဉ်အုပ်ရေပေါင်း သန်းနှင့်ချီ၍ ရောင်းချ
ရပါသည်။ သို့သော် Voltaire ၏စာအုပ်ကို ဖတ်ဘို့ ဘယ်သူက စိတ်ကူး
သေးသလဲ။

မွေးရာပါ အစွမ်းသတ္တိများနှင့်ပတ်သက်လျှင် ပလာတိုင်းသည်
အောက်ကျို့သောတံငါသည် ရှင်ယောဟန်ထက်များစွာ သာလွန်သည်မှာ
သံသယစိတ်မရှိပါ။ အလားတူ Marcus Aurelius သည် အတွေးအခေါ်
သမားအဖြစ်ဖြင့် ရှင်ပေတရုထက်များစွာ သာလွန်သည်မှာ သံသယစိတ်
မရှိပါ။ သို့သော် ယခုခေတ်တွင် Marcus Aurelius ၏စာအုပ်ရော
ပလာတိုင်း၏စာအုပ်ကိုပါ မည်သူမှ ဖတ်လေ့ဖတ်ထမရှိကြတော့ပါ။
သို့သော်လည်း နှစ်ပေါင်းနှစ်ထောင်ရှိလာသည့်တိုင်အောင် ရှင်ယော
ဟန်နှင့်ရှင်ပေတရုတို့ ရေးသားသော စာအုပ်သည် ကမ္ဘာတစ်ဝှမ်းလုံး
လူများ၏ အသက်တာအတွက် နှုတ်ကပတ်တော်ဖြစ်ပါသည်။

သိပ္ပံပညာရှင်တို့သည် သိရှိပြီးသည့်အခြေခံအကြောင်းအချက်
များကို အသုံးချရာတွင် သဘောထားကွဲလွဲလေ့ ရှိကြပါသည်။

သဘာဝ၏အဖြစ်မှန်ကိုလည်း မှားယွင်းစွာ အနက်ကောက်
တတ်သည်။ အလားတူ ဤသန့်ရှင်းသော စာအုပ်ကိုလည်း အဓိပ္ပါယ်
တလွဲကောက်တတ်သည်။ သို့မဟုတ် မှားယွင်းစွာ အသုံးချတတ်သည်။

သို့သော်လည်း ဤစာအုပ်၏ မူလတန်ဖိုးလျော့မည်ဟု မရှိပါ။

ကျွန်ုပ်၏ အတိုက်အခံများသည် သမ္မာကျမ်းစာအုပ်အကြောင်းကို ပိုင်ပိုင်နိုင်နိုင် မသိဘဲလျက် ပြစ်တင်ရှုတ်ချရန် စာမျက်နှာရာနှင့်ချီ၍ စီကာပတ်ကုံး ရေးသားကြလေသည်။

လူတစ်ယောက်ကို ကျွန်ုပ်သိကျွမ်းအောင်လုပ်ခြင်းသည် ထိုလူကို ကျွန်ုပ်မသိလိုဖြစ်ပါသည်။ သူ့အဝတ်အစား သူ့ဘိနပ်များကိုသာ ကျွန်ုပ်မြင်သည်။ သူ၏ကိုယ်ခန္ဓာအတွင်း သူ့ခေါင်းနှင့်လက်များကိုသာ မြင်နိုင်သည်။ သို့ ကိုယ်တုံးလုံးအဖြစ်မြင်လျှင် သူ့ကို ကျွန်ုပ်မသိသေးပါ။ အဘယ့်ကြောင့်ဆိုသော သူ၏ ဝိညာဉ်အသက်သည် ကွယ်ဝှက်လျက် ရှိသေးသည်။ သမ္မာကျမ်းစာ၏ စာသားသည်အပေါ်ယံအဝတ်မျှသာဖြစ်သည်။ သူ၏ ပုံဆောင်ချက်မှာ သူ့ကိုယ်ခန္ဓာဖြစ်ပြီး သူ၏ ဝိညာဉ်ရေးသမ္မာတရားသည် သူ၏အသက်ဝိညာဉ်ဖြစ်သည်။ သူ၏ လျှို့ဝှက်ကွယ်ဝှက်ချက်၏ လှပခြင်းကို ဘုရားသခင်ကို ချစ်သောသူများသို့သာ ဖော်ပြသည်။ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်အား မျက်စိနှင့်စိတ်နှလုံးဖွင့်လိုသောသူ၌သာ ဘုရားသခင်၏ နက်နဲသိမ်မွေ့မှုကို ပေါ်စေသည်။ လှပသော ရှုခင်းသာ တစ်ခုကို မျက်စိမှမြင်၍ ဦးနှောက်က အနက်ကောက်သည်။ ဤအတိုင်းပင် ဝိညာဉ်အရာတို့သည် စိတ်ဝိညာဉ်ဖြင့် ပိုင်းခြား၍ ဘုရားသခင်၏ ဝိညာဉ်တော်မှ ဆက်သွယ်ပေးသည်ဟု ရှင်ပေါလု အဆိုပြုခဲ့ပါသည်။

ခရစ်ယာန်ဘာသာသည် မင်းဆိုးရာဇဆိုးအာဏာတန်ခိုးအား ကျိုးခွဲရန် သွန်သင်ဆုံးမပါသလား

“ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့”

ဟူသော ယေရှု၏ နှုတ်ကပတ်တော်သည် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ရေးသားသူများအတွက် ယခုခေတ် နယ်ချဲ့အစိုးရမင်းဟု ခေါ်စမှတ်ပြုကြသော သူ့အား ကျိုးနွံရန် ယေရှု၏ ဆုံးမသွန်သင်ချက်ဖြစ်သည်ဟု အထောက်အထားဖြစ်ပါသည်။

ယခု၊ ပထမဆုံး မှတ်သားရန်မှာ ယေရှုသည် ဤစကားကို သူ့တပည့်တော်များအား မိန့်တော်မူခြင်းမဟုတ်ပါ။ ကိုယ်တော်၏ အဆိုးဝါးဆုံးသော ရန်သူများဖြစ်သည့် ဖာရိရှဲများအား မိန့်တော်မူခြင်းဖြစ်ပါသည်။ ဖာရိရှဲတို့၏ ဘဝတစ်ခုလုံးသည် ဘာသာတရားကို ပြောင်လှောင်သရော်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်သည် သူ့တို့အား “ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ဆက်ပေးကြလော့ဟု ပြတ်ပြတ်သားသား မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။ မိန့်တော်မူသည့်အတိုင်းသာ အတိုက်အခံများ ပြုလုပ်ဖို့ ကြိုးစားအားထုတ်ပြီး ရူးသွပ်သော မင်းများအပေါ် ကျေနပ်ရောင့်ရဲကြလျှင် (ရောမကဲသာဘုရင်များ ရူးသွပ်သူများပါသည်) ဘုရားသခင်အား ဆက်ပေးကြလျှင် ဘာမျှကျန်တော့မည် မဟုတ်မှန်း မကြာမီ သူတို့တွေ့ရှိသွားလိမ့်မည်ဟု ကိုယ်တော်အသေအချာ သိရှိတော်မူပါသည်။

ယေရှု၏တပည့်တော်များသည် ဤနှုတ်ကပတ်တော်၏ ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက်ကြပါလိမ့်မည်။ သို့သော် ဤအမိန့်တော်ကို အလွဲသုံးစားပြုလုပ်တတ်ကြပါသည်။

လူတစ်ဦးတစ်ယောက်သည် မရိုးမသားဘဲ သူ့လိမ်လည်လှည့်ဖြားသောအရာများကို တရားကျအောင် ဖန်တီးလိုလျှင် သူသည် ရှေးဦးစွာ သူတတ်နိုင်သမျှ သူ့တွင် ဘာကြွေးမြီရှိသည်ဟု ခိုင်လုံစေပြီးလျှင် ထိုကြွေးမြီများကို ပေးဆပ်ပါလိမ့်မည်။ ဤသို့ဆိုလျှင် ရဟူဒီ တစ်

ယောက်သည် ကဲသာဘုရင်အား မည်သည့်အကြွေးတင်သလဲ။ ချက်
လူမျိုး တစ်ယောက်သည် ကိုဆီဂင်အား မည်သည့်ကြွေးမြီတင်သလဲ။
မည်သည့်ကြွေးမြီမျှ မတင်ကြပါ။

ရောမမြို့ကြီးမှာပင် ကဲသာဘုရင်သည် မည်သည့်အရာမျှ
တရားသဖြင့် မပိုင်ဆိုင်ပါ။ စစ်ပွဲအောင်မြင်သော ရောမဗိုလ်ချုပ်ကြီး
ဂျူးလိအပ်စ်ကဲသာသည် ဂါလီယာစစ်ဆင်ရေးမှ ပြန်အလာတွင် စစ်အင်
အားကို အသုံးပြု၍ ရောမပြည်ထောင်စုကို တွန်းလှန်ခဲ့ပါသည်။ ယင်း
ကဲ့သို့ ဂျူးလိအပ်စ်ကဲသာသည် တရားဝင်မင်းမဟုတ်ပါ။ သူ့ရာထူးကို
ဆက်ခံသောသူများမှာ မင်းဆိုးရာဇဆိုးများဖြစ်ကြပါသည်။ သူ့တို့
အများဆုံးသည် ရာဇပလ္လင်ထက် စိတ္တဇဆေးရုံအတွက် ပို၍သင့်တော်
ထိုက်တန်ပါသည်။ ဤမင်းဆိုးရာဇဆိုးများသည် ရောမအင်ပါယာတစ်ခု
လုံး၏ လွတ်လပ်မှုကို လုယူသည်။ မည်သည့်အကျိုးမျှ မပေးခဲ့ပါ။

ကဲသာပိုင်ဆိုင်သော ပါလက်စတိုင်းတွင် ပို၍ဆိုးလေသည်။
ရဟူဒီလူမျိုးကွဲပြားကြရာမှ အမြတ်ထုတ်ကာ ဝါဒအပ်စပွမ်ပီအပ်စ်သည်
ဤသေးငယ်သော တိုင်းပြည်ကို အတင်းအဓမ္မ သိမ်းပိုက်ကာ ရက်စက်
ကြမ်းတမ်းမှုနှင့် အကတိလိုက်စားမှုတို့ဖြင့်ပြီးသော အစိုးရကို တည်
ထောင်လေသည်။

ကဲသာဘုရင်သည် ပါလက်စတိုင်းတွင် လမ်းမကြီးတစ်ထွာမျှ
မဆောက်လုပ်ခဲ့ပါ။ ရဟူဒီလူမျိုးကသာ ဆောက်လုပ်သည်။ ကဲသာသည်
အိမ်တစ်လုံး အိုးတစ်လုံးမျှ မဆောက်ခဲ့ပါ။ သစ်ပင်တစ်ပင်မျှ မစိုက်ခဲ့
ပါ။ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ဟု
ယေရှုအမိန့်တော်သည် တော်လှန်ရေးအာဘော်၊ မျိုးချစ်စိတ်ဥဒါန်း
စကားဖြစ်ပါသည်။ တစ်တကယ့်တကယ် အနှစ်သာရတွင် အာဏာလုယူ
သူအား ရပိုင်ခွင့်ကို ငြင်းဆန်ရာရောက်ပါသည်။

နာဇီကျူးကျော်တိုက်ခိုက်တုန်းက ရိုးရိုးသားသား စဉ်းစားတွေ ခေါ်သော ဆိုဗီယက်ပြည်ထောင်စု နိုင်ငံသားတစ်ဦးဦးအား “ဟစ်တလာ ၏ ဥစ္စာကို ဟစ်တလာအား ပေးဆက်ကြလော့။ ဘုရားသခင်၏ဥစ္စာကို လည်း ဘုရားသခင်အား ပေးဆက်ကြလော့။ဟု ပြောလျှင် “ဟစ်တလာ အား စစ်ဘိနပ်ကြီးကို ပေး၍ သူ့စစ်တပ်ကို ကန်ထုတ်လိုက်ပါ။ အဘယ့် ကြောင့်ဆိုသော ဆိုဗီယက်ပြည်ထောင်စုတွင် သူ့ဘာမျှမပိုင်ပါ။ ဒီမှာလာ နေပိုင်ခွင့်တော် မရှိဘူးဟု ပြောဆိုခြင်းနှင့်အဓိပ္ပါယ်အတူတူဖြစ်သည်ဟု သူသဘောပေါက်ကောင်းပေါက်ပါလိမ့်မည်။ ချီကိုစလီဗာကီးယားကို ကျူး ကျော်တိုက်ခိုက်ရာတွင် အလားတူဖြစ်ပါသည်။

ရောမအာဏာပိုင်များနှင့်သူတို့၏ဇာတ်ကောင်များဖြစ်ကြ သော ရဟူဒီယင်ပုရောဟိတ်မင်းများသည် ယေရှု၏ အမိန့်တော်အား ကျွန်ုပ်အနက်ပြန်ဆိုသည့်အတိုင်း ပေးဆက်ကြသည်မှာ သေချာပါသည်။ ဤကဲ့သို့ ပြောဆိုနိုင်ရန် တင်ပြနိုင်သော သက်သေသာဓကမှာ ယေရှု သည် ရောမအင်ပါယာ၏ သစ္စာခံသော နိုင်ငံသားတစ်ဦး မဟုတ်ဟု သူတို့သဘောမထားဘဲ ပုန်ကန်သူအဖြစ်သာ သဘောထားကာ လက်ဝါး ကပ်တိုင်ပေါ်တွင် သတ်ပစ်ကြလေသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် ဓမ္မသစ်ကျမ်းပြုစုရေးသား သောသူများအား ရောမအာဏာပိုင်များကို ချီးကျူးမြှောက်ပင့်သူများ အဖြစ် ရုပ်လုံးဖော်ပြသည့်အခါ သမ္မာတရားကို တစ်လွဲကောက်ယူရာ ရောက်စေပါသည်။

ရောမအုပ်ချုပ်သူအား အပြစ်တင်သည့်အကြောင်း ဓမ္မသစ် ကျမ်းစာတွင် မပါဘူး။ လက်ဝါးကပ်တိုင်မှာ သတ်သည့်ကိစ္စ အပြစ်ဖို့ စရာအားလုံးမှာ ရဟူဒီလူများသာဖြစ်ပြီး ပိလတ်မင်းအနေနှင့် တုံ့ကျိဘာ ၀၀ အကဲခတ်သူအဖြစ်သာ ဖော်ပြသည်ဟု သူတို့ပြောဆိုကြသည်။

သမ္မာကျမ်းစာအုပ်ရှားပါးသော တိုင်းပြည်တစ်ပြည်တွင် ဤကဲ့သို့ သက်သေသာမက ခိုင်လုံမှုမရှိဘဲ စွပ်စွဲပြောဆိုရန် လွယ်ကူပါသည်။ တမန်တော်ဝတ္ထု ၄း၁၇ တွင် ဤကဲ့သို့ ဖတ်ရပါသည်။ “ဟေရုဒ်မင်း၊ ပုန္တီပိလတ်မင်းမှစ၍ ကုသရေလအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် ကိုယ်တော်၏အလိုရှိသည်အတိုင်း ရှေးမဆွလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူသမျှတို့ကို ပြုခြင်းငှါ ဘိသိက်ပေးတော်မူသော သားတော် မြတ်ယေရှုကို ဤမြို့၌ ရန်ဘက်ပြု၍ စည်းဝေးကြပြီး အမှန်ဖြစ်ပါသည်။ ရဟူဒီရုန်းရင်းဆန်ခတ်ပြုသော လူတစ်စုသည် ယဇ်ပုရောဟိတ်မင်းများ၏ လှုံ့ဆော်မှုကြောင့် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် တောင်းဆိုကြသည်။ သို့သော် ပိလတ်မင်းသည် သူ့ထင်သလို ရက်စက်ကြမ်းကြုတ်မှု တစ်ခုပြီးတစ်ခု ထွင်လေသည်။ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်လေသည် (ယော ၁၉:၁) ဟူသော စကားမှ ပိလတ်မင်းသည် ရက်စက်သည်ဟု ပြောဆိုခြင်းဖြစ်ပါသည်။ အပြစ်မဲ့မှန်း ထင်ရှား စွာသိလျက်နှင့် အကျဉ်းသားတစ်ယောက်ကို ကိုယ်တိုင်ရိုက်နှက် ကျေနပ်အားရသော ရောမအုပ်စိုးသူ တစ်ယောက်၏လုပ်ရပ်မှာ အလွန် ယုတ်ညံ့သည့်အကြောင်းကို ကျမ်းပိုဒ်က စောင်းမြောင်းဖော်ပြထားပါသည်။ ရိုက်နှက်ပြီးမှ တစ်ဖန် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ပိလတ်မင်းက ယေရှုကို ပေးအပ်ခဲ့လေသည်ဟု ခရစ်ဝင်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ပထမဆုံးခရစ်ယာန်တို့သည် ရောမအာဏာပိုင်များအား ကျိုးနွံသည့်သကာလ ပိလတ်မင်းသည် တုံ့ကျိဘာဝေ အကဲခတ်လေ့လာ သူမျှသာဖော်ပြထားသည်ဟု ကွန်မြူနစ်များက ဘာအရေးဆိုပိုင်ခွင့်ရှိသလဲ။ ကောင်းပြီ၊ ဘာလုပ်ပိုင်ခွင့်လဲဟုဆိုလျှင် ခရစ်ယာန်များအား သေဒဏ်ပေး၍ ပစ္စည်းရှိသမျှ မင်းဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့်

ပြန်လည်ချေပခွင့်မပြုဘဲ စာအုပ်ထုတ်ဝေခွင့်ကို ကိုယ်ပိုင်ထိန်းချုပ်ထားသော အာဏာလုယူသူတို့၏ “လုပ်ပိုင်ခွင့်” ဖြင့်ဖြစ်ပါသည်။

ထိုရောမအုပ်စိုးသူကို အပြစ်တင်သောသူမှာ ရှင်ယောဟန် တစ်ပါးတည်းမဟုတ်ပါ။ ခရစ်ဝင်ရေးသားသူအားလုံးသည် ပိလတ်မင်းကို ရောမတို့အားကိုးရသော လက်ပါးစေအဖြစ် ဖော်ပြကြသည်။ “ပိလတ်မင်းသည် ယေရှုကို ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေသည်ဟု ရှင်မသဲ ရေးထားသည် (မသဲ ၂၇: ၂၆)။ ရှင်မာကုက အလားတူ ရေးထားသည် (မာကု ၁၅: ၁၅)။ ရှင်လုကာကမူ ပိလတ်မင်းပြောဆိုသည့်အတိုင်း အတိအကျ ဖော်ပြသည်။ ဤသို့ အပြစ်တစ်စုံတစ်ရာမျှ ငါမတွေ့။ ထို့ကြောင့် သူ့ကို ငါဆုံးမ၍ လွတ်မည် (လုကာ ၂၃: ၁၄-၁၆)။

ဓမ္မသစ်ကျမ်းရေးသားသောသူများသည် ယေရှုကိုလက်ဝါးကပ်တိုင်တွင် သတ်ခဲ့သောအရေး၌ ရောမများပါဝင်မှုအတွက် ဘယ်သော အခါမှ သင်ပုန်းချေခွင့်မလွတ်ခဲ့ပါ။ ထိုပြစ်မှုတွင် ရောမများပါဝင်သည်။ နောက်နောင် အသင်းတော်သမိုင်းဆရာတို့သည် ရောမအာဏာပိုင်တို့၏ ခရစ်ယာန်များကို သားရဲတိရစ္ဆာန်များ ညှင်းဆဲစေပုံနှင့် နှိပ်စက်ညှင်းပန်းမှုမျိုးစုံ အသုံးပြုပုံကို တိကျမှန်ကန်စွာ ဖော်ပြခဲ့ပါသည်။

စွပ်စွဲခြင်းခံသည့်အတိုင်း ပြပ်ဝပ်ကျိုးနွံဖို့ ဝေလာဂေးစစ်မှန်သော ခရစ်ယာန်တို့သည် ခေတ်ကာလတစ်လျှောက်တွင် မင်းဆိုးရာဇာဆိုး နိုင်ထက်စီးနင်းပြုသော အာဏာပိုင်တို့ကို တရားဝင်အုပ်စိုးသူများအဖြစ် အသိအမှတ်မပြုခဲ့ဘူးပါ။ သူတို့အား သစ္စာခံဖို့ အမိန့်နာခံဖို့ တာဝန်ဝတ္တရားအဖြစ်လည်း စိတ်မကူးခဲ့ပါ။ ကျွန်ုပ်တို့သိသလောက်ဆိုလျှင် ခရစ်ယာန်ဘာသာကို ဆန့်ကျင်သော ပထမဆုံးစာအုပ်မှာ ဆဲလ်ဆပ်စ် (Celcus) စစ်မှန်သောနှုတ်ကပတ်တော်(The True Word)

ဖြစ်ပါသည်။ အေဒီ ၁၇၅ ခုနှစ် ပတ်ဝန်းကျင်တွင် ရေးသားခြင်းဖြစ်သည် ဟု ယူဆရပါသည်။ ရောမဧကရာဇ်မင်းကို မကာကွယ်ခြင်း၊ သူ့အတွက် စစ်မတိုက်ရခြင်း သို့မဟုတ် အမှုမထမ်းဆောင်ခြင်းကို ပြစ်တင်ရှုတ် ချလေသည်။ ဆိုဗီယက်ပြည်ထောင်စုအတွင်းက ခရစ်ယာန်များသည် ကွန်မြူနစ်ခေါင်းဆောင်များကို ညှင်းဆဲသူများအဖြစ် သဘောထား သည်။ ခရစ်ယာန်များကို ညှင်းဆဲသောသူများသည် ခရစ်တော်၏ တပည့်တော်များထံမှ မြှောက်ပင့်ပေးခြင်း ချီးမွမ်းခြင်း ကြည်ညိုလေးစား ခြင်း ရရှိမည်မဟုတ်ပါ။

ဘုရားမဲ့ဝါဒီစာအုပ်သည် မတရားသော အုပ်စိုးသူများအား မျက်စိမှိတ်နာခံရန် ခရစ်ယာန်ဘာသာမှ ဆုံးမသွန်သင်သည်ဟု သမ္မာကျမ်းစာကို ကိုးကားသည်။ အုပ်စိုးသော အာဏာပိုင်များကို အာခံ ခြင်းသည် ပုထုဇဉ်လူသားများ၏ တိုးတက်ဖွံ့ဖြိုးရေးကို ဟန့်တားသည် ဟု ဆိုပါသည်။ သူတို့ကိုးကားသော ကျမ်းပိုဒ်မှာ ရောမဩဝါဒစာ ၁၃း၁ -၃ ဖြစ်ပါသည်။ “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား ဘုရားသခင်၏ အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထား တော်မူရာ ဖြစ်သတည်း။ ထို့ကြောင့် မင်းအာဏာကို ဆန်သောသူတို့ သည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန် သောသူသည် ရာဇဝတ်ကို ခံရမည်။ မင်းကိုကား၊ ကောင်းသောအကျင့် ကို ကျင့်သောသူကြောက်ဖို့ဖြစ်၏။ မင်းအာဏာကို မကြောက်ဘဲနေချင် သလော။ ကောင်းသောအကျင့်ကိုကျင့်လော့ကောင်းသောအကျင့်ကိုကျင့် လော့။ ကျင့်လျှင်မင်းအာဏာစက်ကြောင့် ချီးမွမ်းခြင်းကိုခံရလိမ့်မည်။

သို့သော် ဤအခန်းထဲမှာပင် ခရစ်ယာန်တစ်ယောက် နာခံရ မည့် အာဏာစက်၏ အဓိပ္ပါယ်ကို ဖော်ပြထားပါသည်။ ဘုရားသခင်၏

အကျိုးဆောင်အနေဖြင့် ခရစ်ယာန် ဘာသာကို လိုက်နာသင့်သော ပုဂ္ဂိုလ်မှာ ချီးမွမ်းသင့်သောသူကို ချီးမွမ်း၍ မကောင်းသောအကျင့်ကို ကျင့်သော သူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏အစေခံဖြစ်သည်ဟု အပိုဒ် ၄ တွင် ဆက်လက်ဖော်ပြ ထားပါသည်။

အထက်ကဖော်ပြခဲ့သော ကျမ်းပိုဒ်မျိုးသည် နိုင်ထက်စီးနင်းပြု သော မင်းအာဏာပိုင်များအား ခုခံရန် ဖန်တီးနေပါသည်။

အနှစ်တစ်ထောင်လောက်တုန်းက ဆာဗိုနာရိုးလာဟူသော ပုဂ္ဂိုလ်တစ်ဦးကို ဤအပြောအဆိုကြောင့် သစ်တိုင်ပေါ်တွင် ချည်နှောင် မီးရှို့ခြင်းခံခဲ့ပါသည်။ “နိုင်ထက်စီးနင်းပြုသော မင်းအာဏာပိုင်များ အတွက် ခရစ်တော်ကို အစေခံခြင်းနှင့် သီလသမာဓိရှိသော ခရစ်ယာန် အသက်တာထက် စက်ဆုပ်ရွံ့ရှာဖွယ်မရှိ”။

စကော့တလန်ရှင်ဘုရင်မ မာရီနှင့်နှစ်ခြင်း ခရစ်ယာန်အသင်း တော်ပြုပြင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျွန်နောက်တို့ အပြန်အလှန် ဆွေးနွေးချက်မှ အနည်းငယ် ကိုးကားဖော်ပြလိုပါသည်။

မာရီ သူတို့အိမ်ရှေ့မင်းသားများ ခွင့်ပြုနိုင်သည်ထက် ဘာသာ ရေးနောက်တစ်ခုကို လက်ခံဖို့ မောင်မင်းက လူထုကို ဟောပြောနေ တယ်။ ဘုရားသခင်ဟာ မင်းသားမင်းညီများကို နာခံရမယ်လို့ ဘုရား သခင်ပညတ်တော်မူဒါကို သိလျက်နှင့်မောင်မင်းဟောတဲ့ တရားဟာ ဘယ်လိုလုပ် ဘုရားသခင်ရဲ့ ဩဝါဒဖြစ်နိုင်မည်လဲ။

ဂျွန်နောက်-အရှင်မိဘုရား၊ စစ်မှန်သော ဘာသာရေးဟာ မူလ ခွန်အားနှင့်တန်ခိုးအာဏာကို လောကီမင်းသားမင်းညီထံမှ မယူဘဲ ထာဝရဘုရားသခင်ထံတော်မှသာ ယူတဲ့အတွက် အလားတူ၊ ရှင်ဘုရင် မရဲ့ တိုင်းသူပြည်သားများဟာ သူတို့၏ မင်းသားမင်းညီများ၏ လိုးလား

တောင့်တသည့်အတိုင်း သူတို့၏ဘာသာရေးကို ပုံသွင်းခွင့် မရှိပေဘူးလား။ အာဗြဟံ၏ သားစဉ်မြေးဆက်တစ်ခုလုံးဟာ ဖာရောရဲ့ ဘာသာရေးကိုသာ လိုက်နာနေကြလျှင် ဒီကမ္ဘာပေါ်မှာ ဘာသာရေးများ ရှိနိုင်မလား။ အလားတူ တမန်တော်တို့ခေတ်က လူအားလုံးဟာ ရောမဧကရာဇ်မင်းများ၏ ဘာသာရေးကိုသာ လိုက်နာကိုးကွယ်ကြလျှင် ဤမြေကြီးမျက်နှာပြင်ပေါ်မှာသာ ဘာသာရေးရှိနိုင်ဦးမလား။

မာရီ၊ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ မင်းသားမင်းညီများကို မတော်လှန်ခဲ့ပါဘူး။

နောက်၊ သို့သော်လည်းဘဲ သခင်မ၊ မငြင်းနိုင်ပါဘူး။ သူတို့က လက်နက်နှင့်မတော်လှန်ပေမယ့်၊ သူတို့တော်လှန်တဲ့အပိုင်းတော့ ရှိတယ်။ ဒီဘာသာရေးအခြေခံယုံကြည်ချက်များအတွက် မင်းသားမင်းညီများ စကားကို မနာခံဘူးဆိုဒါ တော်လှန်တဲ့သဘော သက်ရောက်ပါတယ်လေ။

မာရီ၊ ဒါပေမယ့် လက်နက်နှင့်တော့ မတော်လှန်သေးလို့ တော်သေးတာပေါ့နော်။

နောက်၊ “သခင်မ၊ ဘုရင်သခင်ဟာ သူတို့ကို အာဏာတန်ခိုးနှင့် အခြေအနေ မပေးပါဘူး။

မာရီ၊ တိုင်းသူပြည်သားများမှာ တန်ခိုးအာဏာရှိရင် တော်လှန်မယ်လို့ မောင်းမင်းထင်ပါသလား။

နောက်၊ “မင်းသားမင်းညီများက သူတို့လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ရင်တော့ သခင်မ၊ တိုင်းသူပြည်သားများက အာဏာတန်ခိုးမရှိသည့်တိုင်အောင် တော်လှန်မှာသေချာပါတယ်။ ဖခင်တစ်ယောက် ရူးသွပ်လို့ သူ့သားသမီးများကို သတ်ပစ်ဘို့ အားထုတ်နေလျှင် ဘယ်လိုလုပ်ရမလဲ။ သူ့ကို အတင်းအဓမ္မဖမ်းချုပ်ပြီးမှ သူ့လက်ထဲက လက်နက်

ကို လူယူရမယ်မဟုတ်ဘူးလား။ ဒီသဘောပါတဲ့ သခင်မ၊ မင်းသားမင်းညီ တို့ကို သစ္စာခံတဲ့တိုင်းသူပြည်သားများကို သတ်ပစ်မယ့် မင်းသားမင်းညီ များလည်း ဒီသဘောပါတဲ့။ တစ်ဖန် တိုင်းသူပြည်သားများအနေဖြင့် ဘုရားတရားကို မစဉ်းစားမဆင်ခြင်ဘဲ မင်းသားမင်းညီများကို တော် လှန်လာရင်တော့ သူတို့ဆီက လက်နက်များကို အတင်းအဓမ္မသိမ်းဆည်း ပြီး၊ စိတ်ထားပြောင်းလဲတည်ငြိမ်သည်အထိ အချုပ်ထဲထားဘို့က မင်းသားမင်းညီများ တော်လှန်ရာမရောက်ပါဘူး။ နာခံရာကျရောက်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ရဲ့ အလိုတော်နှင့်ကိုက်ညီပါ တယ်။

ကွန်မြူနစ်ဘာကောင် ဘယ်ကောင်က စတာလင်ထံ ဤကဲ့ သို့ ပြောခဲ့မည်လဲ။

သမ္မာကျမ်းစာအုပ်သည် လင်းကွန်းနှင့်ဝိလ်ဘာဖွတ်စ်တို့အား ကျေးကျွန်စနစ် ဖျက်သိမ်းရန် စိတ်လှုံ့ဆော်သည်။ ကားလ်မတ်စ်ပင် လျှင် သူ၏စာအုပ်အရင်းအနှီးဟူသော Capital ထဲတွင် ဗြိတိသျှကျွန်းစု တွင် အလုပ်သမားကာကွယ်ရေးဥပဒေကို အစပျိုးစေသော ခရစ်ယာန် ရှုပ်သီဘူရီ၏ကဏ္ဍကို အသိအမှတ်ပြုခဲ့လေသည်။ ရုရှားဘုရင်၏ အာဏာတန်ခိုးကို ငြင်းဆန်သောသူမှာ ရုရှားခရစ်ယာန်တစ်ဦးဖြစ်သူ မြို့စားလျှိုကွလွတွေဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု သမ္မတ တစ်ဦးဖြစ်သူ သောမဂျာဖာဆန်က ဤကဲ့သို့ ရေးသားခဲ့ပါသည်။ လူတို့၏ မနောစိတ်အပေါ် နိုင်ထက်စီးနင်းပြုသမျှကို ထာဝရဆန်ကျင် ရန် ဘုရားသခင်၏ ပလ္လင်ပေါ်တွင် ငါကျမ်းကျိန်ခဲ့ပါသည်ဟူ၍လည်း ကောင်း၊ “နိုင်ထက်စီးနင်းပြုသော အုပ်စိုးသူများအား ပုန်ကန်ခြင်းသည် ဘုရားသခင်အား နာခံခြင်းဖြစ်သည်”။

“ကျေးကျွန်စနစ်သည် မမှားဘူးဆိုလျှင် မှားယွင်းသောအရာ

မရှိ” ဟု လင်ကွန်းကရေးသားခဲ့လေသည်။

“ကျေးကျွန်တစ်ယောက်၏လည်ပင်းတွင် သံကြိုးစွပ်လျှင် အခြားကြိုးဖြင့် ကိုယ့်လည်ပင်းကို စွပ်ရာရောက်သည်ဟု မောစွန်က ရေးသားခဲ့ပါသည်။

မောစွန်၏စကားသည် ပရောဖက်ပြုရာရောက်ပါသည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီသည် သူ၏ ပါတီကို ဆန့်ကျင်သောသူတို့၏ လည်ပင်းကို သံကွင်းဆက်ကြိုးစွပ်ခဲ့ပါသည်။ ပထမ၊ မင်းဧကရာဇ်မျိုး၊ ပြီးလျှင် မြေပိုင်ရှင်လယ်ပိုင်ရှင်များ၊ ငွေရှင်ကြေးရှင်များ၊ ဆိုရှယ်လစ်ဝါဒ ဆန့်ကျင်သူများ၊ ရုရှားလူမျိုးနှင့် ပတ်သက်သော အမျိုးသားခေါင်းဆောင်များ၊ ယူကရိန်းလူမျိုး ဘိုင်လိုရုရှားနှင့် ရရယင်လူမျိုးစုများကို အသုတ်လိုက် အသုတ်လိုက် လည်ပင်းတွင် သံကွင်းဆက်ကြိုးစွပ်ခဲ့ပါသည်။ သို့သော် တစ်ဆက်တည်းမှာပင် ၎င်းသံကွင်းကြိုး၏တစ်ဘက်သည် ကွန်မြူနစ်များ လည်ပင်းအချည်ခံပြန်လေသည်။ ရဲဘော် ခရစ်ချက်ဗ်သည် အကြိမ်နှစ်ဆယ် မြို့ပါတီညီလာခံတွင် ဤအကြောင်းကို သူ့မိန့်ခွန်းတွင် များစွာမြှောက်ကြားခဲ့ပါသည်။ စတာလင်၊ ဖြုတ်ထုတ်သတ်တွင် ဗဟိုကော်မတီဝင်အမြောက်အများ ဗီဝင်ခဲ့သည်ဟု ထုတ်ဖော်ခဲ့ပါသည်။

ခရစ်ယာန်ဘာသာသည် ကျေးကျွန်စနစ်ကို ထောက်မခံ ကွန်မြူနစ်ဝါဒကသာ ထောက်ခံသည်။

၁၈၆၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသော ကွန်ဂရက်စည်းဝေးပွဲသို့ လင်ကွန်းက သူ့သဝဏ်လွှာတွင် ဤကဲ့သို့ ထည့်သွင်းခဲ့ပါသည်။ “ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးရာတွင် လွတ်လပ်သောသူများအား လွတ်လပ်ရေးပေးရာ ရှိရန်သည်။”

ဒုတိယကမ္ဘာစစ်ကြီးကတည်းက ခရစ်ယာန်နိုင်ငံများသည်

သူတို့၏ ကိုလိုနီအုပ်စိုးစနစ်ကို စွန့်လွှတ်ခဲ့ကြသည်။ သို့သော်လည်း ဆိုဗီယက်အစိုးရသည် ဘော်လတစ်လူမျိုးများ ဟန့်လီလူမျိုးများနှင့် ချက်လူမျိုးများကို ကျေးကျွန်အဖြစ် မွေးထားခဲ့ဖြစ်သည်။ တရုတ်ကွန်မြူနစ်တို့သည် တိဗက်ပြည်ကို ကျွန်အဖြစ် တစ်မျိုးသားလုံး အသုံးပြုနေလေသည်။

ကျွန်ုပ်၏ ဘုရားမဲ့ဝါဒီမိတ်ဆွေများအား ဤဆိုရိုးစကား အကောင်းတစ်ခုကို သတိရဘို့ နိုးဆော်ချင်ပါသည်။ မိမိကိုယ်ကို ကြိုးဖြင့် ဆွဲသတ်သေသော သူ၏ အိမ်တွင် ကြိုးအကြောင်းမပြောပါနှင့်။ ကျေးကျွန်းအကြောင်းမပြောရန် ကွန်မြူနစ်များအတွက် ပိုကောင်းပါလိမ့်မည်။ ကွန်မြူနစ်အကျဉ်းထောင်တွင် ကျွန်ုပ်ကိုယ်တိုင် ကျေးကျွန်ဖြစ်ခဲ့ဘူးပါသည်။

သို့သော် တစ်ကယ့်တစ်ကယ်တွင် ဤဆင်ခြေဆင်လက်များကို မလိုလားပါ။ အဘယ့်ကြောင့်ဆိုသော ထုံးစံအတိုင်း ဘုရားမဲ့ဝါဒစာအုပ်သည် သူ့ဟာသူ ဝိရောမိဖြစ်နေပါသည်။ အသင်းတော်အတွင်း ဘုရားသခင်သည် အလုပ်လုပ်နေသည်ဟု မဝန်ခံချင်သော ထိုဘုရားမဲ့ဝါဒီတို့သည် ခရစ်ယာန်ဘာသာ၏ အံ့ဩဖွယ် တိုးတက်မှုနှင့်အောင်ပွဲအလီလီတို့ကို သွယ်ဝိုက်ဖော်ပြရန် ဤကဲ့သို့က ထုတ်ဖော်ပြလေသည်။ ခရစ်ယာန်ဘာသာသည် ကျေးကျွန်များအား အများဆုံး ဧဝံဂေလီတရားတော်ကို ဟောပြောကြရကား။ ကျေးကျွန်တို့သည် အခြားသူများနှင့် မခံစားရသော အခွင့်အရေးများကို ခရစ်ယာန်အသိုင်းအဝိုင်းထဲတွင် ရရှိကြသည်ဟူသတည်း။

ဖိလေမုန်ဩဝါဒစာတွင် ရှင်ပေါလုက ကျွန်ုပ်ိုင်ရှင်တစ်ဦးအား ထွက်ပြေးသော ကျွန်ုပ်ကို ပြန်လည်လက်ခံရန်နှင့် ဒါဏ်ပေးခြင်းမှ လွတ်ရုံမကဘဲ “အထူးသဖြင့် ချစ်သောညီကဲ့သို့ လက်ခံရန် နိုးဆော်နေပါသည်။”

ဤသည်မှာ ရှေးခေတ်တုန်းက ခရစ်ယာန်ဘာသာတရား၏ စိတ်နှလုံး ဖြစ်ပါသည်။

ဤသို့ဆိုလျှင် မည်သည့်အကြောင်းကြောင့် ကနဦးခရစ်ယာန် တို့သည် ကျေးကျွန်ထားခြင်းကို မဖျက်သိမ်းသလဲ။ သူတို့သည် ညှင်းပန်းနှိပ်စက်ခြင်းခံကြသည်။ တိုင်းပြည်အုပ်ချုပ်ရေးတွင် အာဏာမရှိကြပါ။ ခရစ်ယာန်အများဆုံးမှာ သူတို့ကိုယ်တိုင် ကျေးကျွန်များဖြစ်ကြပါသည်။ မကြာခင်လေးကပင် စပါတကပ်စ် ဦးဆောင်သော ကျေးကျွန်ပုန်ကန်မှုကြီးကို ရက်စက်စွာ နှိမ်နှင်းခြင်းခံပြီး၊ ကျေးကျွန်များ ထောင်နှင့်ချီ၍ လက်ဝါးကပ်တိုင်နှင့်သစ်တိုင်ပေါ်တွင် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ပါသည်။ ပုန်ကန်ထကြွလျှင် ဆုံးရှုံးခြင်းနှင့်သာ ရင်ဆိုင်ရမည်ဟု သေချာလျက်နှင့်ပုန်ကန်ခဲ့သည်မှာ လူမိုက်များသာဖြစ်ပါသည်။

ဘုရားသခင်သည် သိနတောင်ပေါ်တွင် တစ်ကြိမ်တစ်ခါမျှသာ ပေါ်လာကာ ပညတ်တော်ဆယ်ပါးပေးခဲ့ပါသည်။ ဣသရေလလူမျိုးအား ဘုရားသခင်နိဒါန်းပျိုး မိန့်တော်မူသည်ကား “ငါသည်သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏” သူ၏လူမျိုးများအား မိတ်ဆက်ရာတွင် သူ့ကိုယ်ကို ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင်အဖြစ် ကျေးကျွန်များကို ကယ်တင်ရှင်အဖြစ် ဂုဏ်အင်္ဂါဖော်ပြရန် ရွေးချယ်တော်မူပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်။

ခရစ်ယာန်ဘာသာများသည် စိုးမိုးကြီးကဲသော လူတန်းစားများကို အစေခံသည်။ ခေါင်းပုံဖြတ်ခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းကို အခြေခံသော လူမှုရေးနိုင်ငံရေးကို အထောက်အကူပြုသည် စသဖြင့် အမျိုးမျိုးစွပ်စွဲ၍ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ထဲတိုင် ဖော်ပြခဲ့သည်မှာ ရွှင်မြူးစရာကောင်းပါသည်။

ဤကဲ့သို့သော စွပ်စွဲချက်များကို စိတ်ပူပန်စရာ မလိုဘူးဟု ကျွန်ုပ်သိရှိပါသည်။ အဘယ့်ကြောင့်ဆိုသော ပညာတံခွန်အသင်းသားများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်နေကြရပါသည်။ မျက်စိမှန်ခြင်း ထင်ရှားသဖြင့် သူတို့သည် ရှေ့နောက်ညီညွတ်အောင် မည်ကဲ့သို့ ရေးသားရမည်ကို မသိကြပါ။ ရှေ့နောက်မညီညွတ်မှန်းသိလျက်နှင့် ဆက်ဖတ်သည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်နှင့်မလွဲပါ။ ထိုဘုရားမဲ့ဝါဒလက်ဖွဲ့စာအုပ်ရေးသားသူတို့ အခြားစာအုပ်တွင် ရေးသားချက်တစ်ခုကိုကြည့်။ ခရစ်ယာန်ဘာသာ ပြုပြင်ပြောင်းလဲရေးတွင် ခေါင်းဆောင်များသည် သန့်ရှင်းသောကျမ်းစကားများကို လူမျိုးပေါင်းစုံစကားသို့ ဘာသာပြန်ဆိုကြကာ ပထမဦးဆုံး သမ္မာကျမ်းစာအုပ်ကို လူထုပရိသတ်လက်ထဲသို့ ပျံ့နှံ့စေခဲ့သည့်သကာလ မကြာမီ ထိုကျမ်းစာထဲတွင် လူတန်းစား တန်းတူရည်တူဖြစ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် တရားသည့်အကြောင်းကို တွေ့ရှိလေသည်။

ပိုင်လိုက်လေစွာ “လူတန်းစား တန်တူရည်တူဖြစ်ရန် တိုက်ပွဲဝင်ဘို့ သမ္မာကျမ်းစာက တရားဖြောင့်မှန်ကြောင်း ဖော်ပြသည်။ သမ္မာကျမ်းစာသည် ကျေးကျွန်စနစ်ကို နိုင်ထက်စီးနင်းအုပ်ချုပ်သောသူများအား ကျိုးနွံဘို့ သွန်သင်ဆုံးမသည်။ ဤစွပ်စွဲချက်နှစ်ရပ်သည် ဘုရားမဲ့ဝါဒီစာရေးဆရာများက ထိုစာအုပ်တစ်အုပ်ထဲတွင် ရေးသားခြင်းဖြစ်သည်။

ဘုရားမဲ့ဝါဒီလက်ဖွဲ့စာအုပ်ရေးသားကြသော ပညာတံခွန်အသင်းသားများသည် သူတို့ကြိုက်သလို စဉ်းစားနိုင်ပါသည်။ သူတို့အထက်အရာရှိကြီးများက ပို၍ သိရှိကြသည်။ ခရစ်ယာန်တို့သည် သက်ဦးစံပိုင်အာဏာရှင်အုပ်ချုပ်သူများအား အာမခံကြောင်း ထိုအရာရှိကြီးများ သိရှိကြပါသည်။ ယုံကြည်သူညီအစ်ကိုမောင်နှမများ သန်းနှင့်

ချ၍ သတ်ဖြတ်ခြင်းဖြင့် သက်သေသာဓကပြသည်။ ယုံကြည်သူများ ထောင်နှင့်ချီ၍ အကျဉ်းချထားခြင်းဖြင့် သက်သေသာဓကပြသည်။

ဘုရားမဲ့ဝါဒတို့သည် ရက်စက်ကြမ်းကြုတ်သော အစိုးရမင်းများ ရှေ့တွင် ရှိခိုးကန်တော့သည့်အကြောင်းကို ထုတ်ဖော်မပြောမိဘို့ သတိထားလျှင် ပိုမိုကောင်းပါလိမ့်မည်။ လူသားရာဇဝင်တွင် ယခုအခါ မဟာအကြီးဆုံး လူထုသတ်သမားအဖြစ် ရှုတ်ချသော စတာလင်ကို တစ်ခါတုန်းက သူတို့သည် ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ ကိုးကွယ်ကန်တော့ကြသည်။ မဟုတ်ပါလား။ သိပ္ပံပညာတံခွန်အဖွဲ့သားများသည် မအိုမမင်းနိုင်သေးပါ။ သို့ဖြစ်သောကြောင့် သူတို့သည် တစ်ချိန်တုန်းက စတာလင်ကြည်ညိုသူများဖြစ်ရပါလိမ့်မည်။ သို့မဟုတ်လျှင် ယခုအခါ စတာလင်ကို ရှုတ်ချနိုင်ရန် အသက်ရှင်ကြလိမ့်မည်မဟုတ်ပါ။

ကျွန်ုပ်သည် စတာလင်လက်အောက်မှာရော သူ့ရာထူးကို ဆက်ခံသူများလက်အောက်တွင် ထောင်ကျသောသူ ဖြစ်ပါသည်။ ရုရှား၏ မြေအောက်အသင်းတော်သည် ဘုရားမဲ့ဝါဒီများ၏ နိုင်ထက်စီးနင်းအုပ်စိုးခြင်းကို ဆန့်ကျင်သည့်အကြောင်းကို ပြောပိုင်ခွင့် မရှိဘူးလား။ အခြားလူသတ်သမားဖြစ်၍ ဘုရားတစ်ဆူ ဂူတစ်လုံးကို ကိုးကွယ်ကြသော တရုတ်နီ၏ မော်စီတုံးအကြောင်းကော ဘယ်လိုလဲ။ တရုတ်ကွန်မြူနစ်ဘုရားမဲ့ဝါဒီတို့သည် မော်စီတုံးကို ရှိခိုးကန်တော့ကြသည်။ လူကိုရှိခိုးကန်တော့ခြင်းထက် အသေခံလိုသောကြောင့် တရုတ်ခရစ်ယာန်တစ်သန်းကျော် သတ်ဖြတ်ခြင်းခံခဲ့ပါသည်။

စစ်မှန်သော ခရစ်ယာန်တို့သည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သောသူများဖြစ်ကြပါသည်။ ဤကိစ္စတွင် ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စု မဟာဗြိတိန်နှင့်ဩစတြေးလျတို့တွင် ကျေးကျွန်ခွေးကျစခန်းများ မရှိပါ။ ဆိုဗီယက်ပြည်ထောင်စုနှင့်တရုတ်နီတို့တွင်

သာ ရှိပါသည်။

ခရစ်ယာန်များကို နိုင်ထက်စီးနင်းအုပ်စိုးသူများအတွက် ဦး
နှောက်ခြောက်ခြားသူအဖွဲ့အဖြစ် အဓိပ္ပါယ်ပြခြင်းသည် ထိုသူတို့ကို
ဟာသဖြစ်အောင် လုပ်ဆောင်ခြင်း မကျရောက်ဘဲ ပြောင်းပြန်သာ ဖြစ်
ပါသည်။ တစ်နည်းအားဖြင့် သူတစ်ပါးက သူတို့ကို ရယ်စရာအဖြစ် ရှု
မြင်ရန် သူတို့ဟာသူတို့ တီထွင်ဖန်တီးခြင်းဖြစ်ပါသည်။

ကောင်းကင်ဘုံတစ်ခု သို့မဟုတ် မြေကြီးပရဒီသို့ဘုံ

ခရစ်ယာန်ဘာသာ၏ မျှော်လင့်ချက်သည် ကောင်းကင်ဘုံတွင်
ရှိသည်။ သေဆုံးပြီးမှ ထာဝရအသက်တာရှိသည်ဟု ဖရိုင်းဒစ်အဲန်ဂျဲလ်
ပြောဆိုသည်မှာ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်က ကိုးကားဖော်ပြသည်။
အဲန်ဂျဲလ်၏ အဆိုအရ ခရစ်ယာန်ဘာသာသည် ဤလောကတွင် လူမှု
ရေးပြောင်းလဲမှုဆောင်ရွက်ရန် စိတ်မရှိဟု ဆိုပါသည်။

ဤအကြောင်းအရာနှစ်ရပ်ကို ချင့်ချိန်နှိုင်းယှဉ်ခြင်းအားဖြင့်
ကွန်မြူနစ်လှုပ်ရှားမှုသည် ဤကမ္ဘာမြေကြီးပေါ်တွင် အလုပ်သမားအား
လုံး လွတ်မြောက်ရေးကို ရည်ရွယ်သည်။ လုပ်ကြံရေးသမားပြောဆိုခြင်း
သက်သက်ဖြစ်ပါသည်။

ခရစ်ယာန်ဘာသာသည် ကောင်းကင်ဘုံ ရည်ရွယ်ချက်တစ်ခု
တည်းသာရှိသည်ဟု ပြောဆိုခြင်းမှာ မမှန်ကန်ပါ။ ကောင်းကင်ဘုံ၌
အလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံစေပါဟု ဆုတောင်း
ပတ္တနာပြုရန် ကျွန်ုပ်တို့ကို ယေရှုသွန်သင်တော်မူခဲ့ပါသည်။
ရှင်ယောဟန် ၃:၁၂ တွင် ဤကဲ့သို့ ကျွန်ုပ်တို့ကို သတိပေးပါသည်။
မြေကြီးအရာတို့ကို ငါပြော၍ သင်တို့သည် မယုံလျှင် ကောင်းကင်အရာ

ဘာလုပ်ကြရမလဲဟု လူတို့သည် နှစ်ခြင်းဆရာယောဟန်ကို မမေးကြည့်ကြသောအခါ ရှင်ယောဟန်၏အဖြေမှာ “ထာဝရအသက် အတွက် ကြိုးစားအားထုတ်ကြရမည်” ဟု မဖြေမပြောကြောင်း ရှင်လုကာ ရေးသားသော ခရစ်ဝင်အစကတည်းက ဖတ်ရှုရပါသည်။ နှစ်ခြင်းဆရာ ၏ အဖြေမှာ အလွန်လောက်ဆန်ပါသည်။ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအားမျှစေ၊ စားစရာမရှိသော သူသည်လည်း ထိုနည်းတူ ပြုစေဟူ၍လည်းကောင်း၊ အခွန်ခံသူတို့အား “သင်တို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်” ဟူ၍လည်းကောင်း စစ်သူရဲတို့အား သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြ နှင့်။ အဘယ်သူကိုမျှ မလုပ်ကြနှင့် ကိုယ်ရသောအခွင့် ရောင့်ရဲကြ လော့ဟု ဖြေလေသည်။ (လုခး၁၁-၁၄)။ ကောင်းကင်ဘုံရှာကြလော့ဟု မပြောပါ။

ယေရှုသည် ဗိမာန်တော်ထဲတွင်ရှိသော ဈေးရောင်းသူများကို ကြာပွတ်ဖြင့် မောင်းထုတ်ခဲ့ပါသည်။ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့ သည် မုဆိုးမများ၏ အိမ်တို့ကို ဝါးစားပစ်သည်ဟု ကိုယ်တော်က လူသိ ရှင်ကြား အပြစ်တင်ခဲ့ပါသည်။ လူငယ်သူဌေးတစ်ဦးကိုလည်း ကိုယ် တော်က ဤကဲ့သို့ ပြောလွတ်လိုက်လေသည်။ “သင်သည် စုံလင်ခြင်း သို့ ရောက်လိုလျှင် သွားလော့။ ကိုယ်ဥစ္စာကိုရောင်း၍ ဆင်းရဲသော သူတို့အား ပေးလော့” (မသဲ ၁၉:၂၁)။

ခရစ်ယာန်ဘာသာသည် ဤလောကတွင်လည်း လူမှုရေး ပြု ပြင်ပြောင်းလဲမှုအစီအစဉ် ရှိပါသည်။ ကျွန်ုပ်တို့ ခရစ်ယာန်သည် ခရစ်ယာန် အမွေအနှစ်အဖြစ်ဖြင့် အမေရိကန်ပြည်ထောင်စုကဲ့သို့ စီးပွားရေးအဆင့်ရောက်ရှိရုံမက ကျော်ပင်ကျော်လွန်ရန် လိုအပ်သည်ဟု

ဆိုဗီယက်အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်ပြောဆိုခဲ့သည်မှာ ရယ်အား ထက်ငိုအားသန်ခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ဆိုဗီယက်နိုင်ငံသားများ ခံစားသည်ထက် ခရစ်ယာန်ဘာသာ၏ အရိပ်အာဝါသအောက်တွင် ရှိသော ခရစ်ယာန်တို့သည် ဥစ္စာပစ္စည်းပိုမိုကြွယ်ဝသော အသက်တာ ကို ခံစားကောင်းခံစားဖွယ်ရှိသည်ကို ထုတ်ဖော်ခြင်းဖြစ်လေသည်။

အမေရိကနှင့်အခြားသော အနောက်နိုင်ငံများတွင် အလုပ် သမားများသည် ဘုရားရှိခိုးကျောင်းသို့သော်လည်းကောင်း၊ လစာပိုရရှိ ရန် သပိတ်မှောက်သည့်နေရာသို့ပင် ကိုယ်ပိုင်ကားများဖြင့် သွားနိုင် ကြပါသည်။ ဆိုဗီယက်ပြည်ထောင်စုတွင်မူကား၊ ပျက်ကွက်၍ မရသော ကွန်မြူနစ်အစည်းအဝေးသို့သွားရန် အလုပ်သမားများသည် စက်ဘီး တောင် မရှိပါ။

အနောက်နိုင်ငံများ၏ ဥစ္စာပစ္စည်းကြွယ်ဝမှုနှင့်လွတ်လပ်မှု သည် တိုက်ခိုက်ဆိုင်ပြိုင်ခြင်းဖြင့် ရရှိခြင်းမဟုတ်ပါ။ မည်သို့ဖြစ်စေကာမူ အဲန်ဂျဲလ်၏ ခရစ်ယာန်ဘာသာရေးပြစ်တင်ချက်သည် တရားလျှင် ဤတိုက်ခိုက်အားပြိုင်ခြင်း ဖြစ်မည်မဟုတ်ပါ။ အဲန်ဂျဲလ်၏ရေးသားချက် မှာ-

ခရစ်ဝင်၏ အခြေခံလူမှုရေးဩဝါဒသည် တရားမမျှတမှုကို တိုးတိုးတိတ်တိတ် ဘာသာရေးဖြင့် တော်လှန်ခြင်းတစ်ရပ် ဖြစ်သည်။ ဒူးထောက်၍ ပုန်ကန်ခြင်းဖြစ်သည်။ ဒူးထောက် ပုန်ကန်ခြင်း၏ အဓိပ္ပာယ် မှာ အမှန်စင်စစ် ဖိနှိပ်ခြင်းနိုင်ထက် စီးနင်းပြုခြင်းကို တရားစေခြင်းဖြစ်သည်။ ပထမအနေဖြင့် ကျေးကျွန်ထားခြင်းတည်းဟူသော ရှေးဟောင်း အခြေခံလူမှု ရေး၊ ဆိုးသွမ်းမှုကို တရားဝင်စေခြင်းဖြစ်သည်။ ခရစ်ယာန် ဘာသာသည် တော်လှန်ရေးတိုက်ပွဲဝင်သော ဖိနှိပ်ခံလူတန်း

စား၏ သဘောတရားမဟုတ်ပါ။ သို့သော် တိုက်ပွဲတွင် မျှော်လင့်ချက်မရှိသော ဖိနှိပ်ခံလူတန်းစား၏ သဘောတရားအံ့ဩဖွယ် ကယ်တင်ခြင်းကို မျှော်လင့်၍ ဆုတောင်းပတ္တနာပြုခြင်းဖြင့် ထွက်ပေါက်ရှာသော လူတန်းစား၏ သဘောတရားဖြစ်ပါသည်။

ဤအဲန်ဂျဲလ်၏ အဆိုသည် လမ်းလွဲပါသည်။

ဧဝံဂေလိတရားတော်၏ အဓိကဆုံးမသွန်သင်ချက်မှာ ခရစ်ယာန်တစ်ဦးသည် ခရစ်တော်၏ စံနမူနာကို လိုက်ရမည်။ ခရစ်တော်ကိုယ်တိုင်က တရားမမျှတမှုဘက်၌ တုံ့ကြိုဘာဝေလုပ်တော်မူခဲ့ပါသလား။ ဗိမာန်တော်မှ ကြာပွတ်ဖြင့် ရိုက်နှက်မောင်းထုတ်ခြင်းခံကြသော ကုန်သည် ပွဲစားများသည် ကိုယ်တော်၏ ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲ တို့ကို သူတို့၏ ဗိမာန်တော်ထဲတွင် ရင်ဆိုင်၍ မြွေပွေး၊ မြွေဟောက်များ သူတော်ကောင်းယောင်ဆောင်သူများဟု ကလောင်တုတ်ခဲ့သည်မှာ တုံ့ကြိုဘာဝေလုပ်၍ ငဲ့ခံခြင်းလော ?။

Magnificat ခေါ် ကောင်းချီးမင်္ဂလာခံစားသော အပျိုကညာမာရီကို အမွန်းတင်ဖွဲ့ဆိုသော သီချင်းသည် အောင့်အည်းသီးခံသော သီချင်းဟုတ်သလော။ သူမ၏ သားတော်သည် တန်ခိုးကြီးသောသူတို့ကို သူတို့၏ထိုင်ရာမှ ဆွဲချ၍ နိမ့်သောအဆင့်ဖြင့် ချီးမြှောက်မည်။ အစာငတ်သောသူတို့ကို ကောင်းသောအရာများဖြင့် ဝလင်စွာ ကျွေးမွေး၍ ချမ်းသာသောသူတို့ကို ဝမ်းဗိုက်ဟာလာဟင်းလင်းဖြင့် ပြန်လွတ်မည်။ ဤသီချင်းသည် ခေါင်းပုံဖြတ်သမားများအား စိတ်သဘောထား နူးညံ့သော ဝန်ခံဆက်ကပ်ခြင်း မဟုတ်ပါ။

ဉာဏ်ပညာသည် ခရစ်တော်၏ တပည့်တော်များအား မင်းဆိုးအာဏာဆိုးစနစ်ကို လှန်ထုတ်ရန် မျှော်လင့်ချက်ရှိသောနေရာတွင် တုံ့ကြို

ဘာဝနေ၍ စိတ်နှလုံးသိမ်မွေ့နှူးညံ့ရန် သွန်သင်ဆုံးမခဲ့ပါသည်။ သို့သော်လည်း မင်းဆိုးရာဇဆိုးများကို တွန်းလှန်ရန် အခွင့်ကောင်း အကွက်ကောင်း အချိန်ကျရောက်သည့်အခါ ခရစ်ယာန်တို့သည် တိုက်ပွဲ အမြဲဝင်လေ့ရှိကြပါသည်။

အသင်းတော်ပြုပြင်ပြောင်းလဲသောကာလတွင် လယ်သမားများ သည် လယ်ပိုင်ရှင်မြေပိုင်ရှင်များအား ပုန်ကန်သည့်အခါ အဓိကအငြင်း ပွားချက်မှာ ဘာသာရေးကိစ္စဖြစ်ပါသည်။ ထိုတောင်သူလယ်သမားတို့၏ တော်လှန်ရေးသီချင်းမှာ -

အာဒံသည် တူးဆွ၍ ဧဝသည် ဖြန့်ကျက်သည့်အခါ
မည်သူ က ထိုအချိန် လယ်ပိုင်ရှင်လဲ။

ပြီးလျှင်

ဘုရားသခင်သည် ငါတို့၏ ခံတပ်ကြီး အရှုံးမပေးအနိုင်
မခံမြေကတုတ်။

ငြိတိသူ့ကျွန်းစုပေါ်တွင် စက်မှုလက်မှု အလုပ်သမား လူတန်း
စား၊ လှုပ်ရှားမှုစတင်လာသောအခါ သူတို့သိဆိုသော သီချင်း
မှာ -

ငြိတိသူ့ကျွန်းသားများ ကျေးကျွန်များဖြစ်လင့်ကစား သင်တို့၏
ဖန်ဆင်းရှင် ဘုရားသခင်က အနှောင်မဲ့ဖန်ဆင်းသည်။ လူတ
ကာ အသက်နှင့်လွတ်လပ်မှု ပေးသနားတော်မူသည်။ သို့သော်
လည်း ဘယ်သောအခါမှ ကျေးကျွန် ဖန်ဆင်းတော်မူခြင်း
မရှိခဲ့ပါ။

၁၉၀၅ ခုနှစ်တွင် တော်လှန်ရေးရှေ့ပြေးဖြစ်သော ဆန္ဒပြပွဲကို ပထမစည်းရုံးသောသူများမှာ ကျွန်ုပ်တို့၏ ကွန်မြူနစ်မိတ်ဆွေများ မဟုတ်ကြဘဲ ဂါဂွန်ဟုခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ခေါင်းဆောင်

သော ခရစ်ယာန်အလုပ်သမားများဖြစ်သည်။ ဤဆန္ဒပြပွဲမှ ကွန်မြူနစ်များ အကျိုးခံစားပြီး မကြာမီ ထိုယင်ပုရောဟိတ်ကို လည်ပင်းတွင် ကြိုးစွပ်၍ သတ်ပစ်လေတော့သည်။

ခရစ်ယာန်ဘာသာသည် ကွန်မြူနစ်ဝါဒကဲ့သို့ပင် ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ တော်လှန်ရေးသည် တစ်မူထူးခြားသည်။

ကွန်မြူနစ်တော်လှန်ရေးသည် သူ့ကို ဆန့်ကျင်သောသူများ၏ သွေးထွက်သံယိုမှုဖြင့် အစပြုသည်။ အပြစ်ရှိသည်မရှိသည်။ ပစ်သတ်သည်မပစ်သတ်သည်မသိ၊ ဆန့်ကျင်သည်ဟု မသင်္ကာသမျှ ဖြောင်ပစ်သည်။ တစ်ဆက်တည်းမှာပင် သွေးထွက်သံယိုမှုသည် အကျင့်တစ်ပါးဖြစ်လာသည်။ အပျော်အပါးတစ်ရပ်ပင်ဖြစ်လာသည်။ နောက်ဆုံးတွင် သူ့မှောက်လှန်ခဲ့သော မင်းအစိုးရထက် ပိုမိုဆိုးဝါး ရက်စက်သည့် နိုင်ငံထက်စီးနင်းသော အစိုးရဖြစ်လာသည်။

လီနင်က တစ်ခါတွင် ဤကဲ့သို့ ရေးသားခဲ့ပါသည်။ အလွန်အလွန်ကြောက်မက်ခြင်းနှင့် ခြယ်ကာ (Tcheka = စတာလင်၏ပလိပ်အရာရှိချုပ်) တို့ဟာ မရှိလို့မဖြစ်ဘူး။ လုံးလုံးလိုအပ်ပါတယ်။ ရုရှားရှင်ဘုရင်နောက်ဆုံး ဇာနီကောလပ်စ် ဒုတိယမြောက်၏ နိုင်ငံအုပ်စိုးမှုတစ်လျှောက်တွင် ဤမျှကြောက်မက်ဖွယ် မရေတွက်ခဲ့ဘူးပါ။

ဇာနီကိုယ်လပ်စ်သည် လူဘယ်နှစ်ယောက်သတ်ဖြတ်ခဲ့သလဲ။ ကယ်ရင်စတီက ဘယ်နှစ်ယောက်သတ်ခဲ့သလဲ။ ပြီးလျှင် မိမိကိုယ်ကို မေးပါ။ စတာလင်က ဘယ်နှစ်ယောက်သတ်ခဲ့သလဲ။

လီနင်ကို အဆိပ်ခတ်သတ်ပစ်သူမှာ စတာလင်ကိုယ်တိုင်ဖြစ်ဖို့ အလားအလာများပါသည်။ ကြောက်မက်တုန်လှုပ်စရာများကို သင်ကြားပေးသူမှာ လီနင်ပင်ဖြစ်ရာ၊ လီနင်သည် စတာလင်၏လက်ချက်

ဖြင့် သေဆုံးခြင်းဖြစ်လျှင် စတာလင်သည် လီနင်၏ တပည့်ပီသသည်ဟု ဆိုရပေသည်။ တစ်ဆက်တည်းမှာပင် စတာလင်သည် လီနင်၏ ရင်းနှီးသောမိတ်ဆွေအားလုံးနီးပါးကို ကွပ်မျက်ခဲ့လေသည်။

ယခုပစ္စုပ္ပန်ကာလတွင်ပင် မရေတွက်နိုင်သော ဆိုဗီယက်နိုင်ငံသားတို့သည် ရုရှားရဲဘက်စခန်းများတွင် အစာရေစာငတ်၍သော်လည်းကောင်း၊ ကိုယ်နှင့်မမျှ အလုပ်ကြမ်းလုပ်ရာမှလည်းကောင်း၊ အသက်ဆုံးရှုံးကြဆဲပင် ရှိနေပါသည်။ အလားတူ ကွန်မြူနစ် ဝါဒသည် တရုတ်နီတွင် လူသန်းပေါင်း၏ အသက်ကို သတ်ဖြတ်ကာ နေပါသည်။ တရုတ်နီပြည်တွင် ဖြစ်ပျက်နေသော ရင်တုန်ဖွယ်အန္တရာယ်များကို ဆိုဗီယက်သတင်းစာများကတောင် အသိအမှတ်ပြုလေသည်။ ပိုလန်ပြည်တွင် ဂေါ်မူလ်ခါသည် အလုပ်သမားလူတန်းစား၏ အာဏာရှင်အဖြစ်ဖြင့် အလုပ်သမားလူတန်းစားများကို သေနတ်ဖြင့် ပစ်သတ်လေသည်။ ကွန်မြူနစ်တော်လှန်ရေးများသည် အကောင်းထက်အဆိုးဘက် အကျိုးအမြတ်ထက် ဆုံးရှုံးမှုဘက်သို့ အမြဲဦးတည်နေလေသည်။

ကျွန်ုပ်တို့ခရစ်ယာန်များသည် လုံးလုံးလျားလျား ထူးခြားသော ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲလျက်ရှိပါသည်။ ခရစ်ယာန်တို့သည် ပထမဆုံး ဝိညာဉ်တော်၏ ခါးကို အသုံးပြုပါသည်။ ဝိညာဉ်တော်ခါးသည် အပြစ်ကျူးလွန်သူ၏ အသက်ကို မသတ်ဘဲ သူ့ကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်ကို သတ်ပစ်နိုင်ပါသည်။

ဝိညာဉ်တော်၏ ခါးဖြင့် ခရစ်ယာန်တို့သည် စော်ကားမော်ကားဆဲရေးတိုင်းထွာခြင်း၊ အမြောက်အမြားကို ပြုပြင်ခဲ့ပါသည်။ ခရစ်ယာန်ယဉ်ကျေးမှု အုပ်စိုးသောနေရာတွင် လူတို့သည် လွတ်လပ်သည်။ ဘုရားမဲ့ဝါဒီဖြစ်လိုလျှင်တောင် လွတ်လပ်သည်။ ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်သောကြောင့် အမေရိကပြည်ထောင်စုနိုင်ငံတွင်လည်းကောင်း၊ မဟာဗြိတိန်

တွင်လည်းကောင်း၊ အနောက်ဂျာမနီနိုင်ငံတွင်လည်းကောင်း ထောင်ကျသူ တစ်ဦးတစ်လေရှိခဲ့လျှင် ထိုသူ၏နာမည်နာမကို ကျွန်ုပ်အားပေးခဲ့ပါရန် ဂုဏ်ကျက်သရေရှိသော ကျွန်ုပ်၏အတိုက်အခံများ ရန်မူသူများအား စိမ်ခေါ်ပါသည်။ သို့သော် ကွန်မြူနစ်နိုင်ငံများတွင် ခရစ်တော်ကို ယုံကြည်သူ အမျိုးသားအမျိုးသမီးများ သန်းနှင့်ချီ၍ အကျဉ်းချခြင်း သတ်ဖြတ်ခြင်း ခံနေကြပါသည်။ မည်သူသည် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်၍ ရခဲ့သလဲ။ ဘုရားမဲ့ဝါဒီများလော သို့မဟုတ် ခရစ်ယာန်များလော။

နိုင်ငံထက်စီးနင်းအုပ်စိုးမှုကို ပုန်ကန်ရန်လိုအပ်မှုကို ခရစ်ယာန်များသည် ဘေးဖယ်မထားပါ။ သို့သော် ဖိနှိပ်သူများသည် လက်လွန်ခြေလွန်၍ ခရစ်ယာန်များကို ပုန်ကန်ထကြွ အတင်းအဓမ္မတွန်းအားပေး၍ ပုန်ကန်ရန် အခြေအနေနှစ်သက်ဖွယ်ကောင်းသည့်အခါ သူတို့၏ ရည်မှန်းချက်သည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို အားပေးသော အစိုးရဖြင့် နိုင်ငံထက်စီးနင်းအစိုးရကို အစားထိုးရန်ဖြစ်ပါသည်။ သို့သော် ကာလမတ်စ်က ထာဝရတော်လှန်ရေး ဝေါဟာရကို တီထွင်လေသည်။ ဘာအတွက် ထာဝရတော်လှန်ရေးလဲ။ ခေတ်ပြောင်းတော်လှန်ရေးကို တော်လှန်သော နောက်ထပ်တော်လှန်ရေးလော။ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်သော့အခါမှ မရောက်ရမည့်တော်လှန်ရေးလော။ စိတ်ကူးယဉ် ရည်မှန်းချက်ကို တောင် မရည်မှန်းရသော တော်လှန်ရေးလော။ ရက်စက်မှုသက်သက်၌ နှစ်ခြိုက်ပျော်ပိုက်ခြင်းဖြစ်ပေသည်။

ပထမဆုံး ပုန်ကန်ထကြွသူမှာ စာတန်မာရ်နတ်ဖြစ်သည်ဟု ခရစ်ယာန်များ ဘယ်သော့အခါမှ မမေ့ကြပါ။ ခရစ်ယာန်တို့သည် ပုန်ကန်ထကြွခြင်းကို အလွယ်တကူ အသုံးမပြုပါ။ ကွန်မြူနစ်အစိုးရကိုပင် ခရစ်ယာန်များက မပုန်ကန်ပါ။

သို့သော် ခရစ်ယာန်တို့သည် လောကီကံကြမ္မာတွင် စိတ်ဝင်စားကြသည်။ လောကီရည်ရွယ်ချက်ထက် သာလွန်သော ရည်မှန်းချက် ရှိသောကြောင့်သာ ဖြစ်ပါသည်။ လူတို့သည် အပြင်လောကကို လုံးဝ မမြင်နိုင်သော မှောင်မိုက်သည့်ရေတွင်းအောက်ဆုံး၌နေသည့် ဖားသတ္တဝါများနှင့်တူပါသည်။ ယုံကြည်သူတို့မှာမူ ထိုဖားသတ္တဝါများနေရာတွင် ရှိနေကြသော်ငြားလည်း ကျေးဇူးကလေးများ တေးသံသာကို ကြားရသူများ ဖြစ်ပါသည်။ အံ့ဩတကားအံ့ဩစရာအကောင်းဆုံး ထိုသူတို့သည် ၎င်းကျေးဇူးများ၏တေးသံကို နားလည်ကြသည်။ ထိုကျေးဇူးများ၏ တေးသံသည် နေ၊လကြယ်တို့အကြောင်း၊ တောမြိုင်ဖုံးလွှမ်းသော တောင်တန်းချိုင့်ဝှမ်းများအကြောင်း ထူးဆန်းသော ပင်လယ်သမုဒ္ဒရာအကြောင်း ပြောပြနေပါသည်။ ယုံကြည်သူတို့သည် ဤတေးသံ၌ ယုံကြည်ခြင်း ရှိကြသည်။ ကောင်းကင်တွင် ပရဒီသုဘုံ ဝင်စားနိုင်ဖို့ ကြိုးစားအားထုတ်ကြကာ၊ သူတစ်ပါးများပါဝင်နိုင်အောင် ဖိတ်ခေါ်လျက် ရှိကြပါသည်။

ချလစ်ဒါးဝင်းထက်တောင်သာ၍ အဆင့်ဆင့် ဓမ္မတာအလျောက် ဖွံ့ဖြိုးကြီးထွားလာခြင်း ဖြစ်နိုင်စရာကို ယုံကြည်သူများရှိလျှင် ခရစ်ယာန်များပင် ဖြစ်ပါလိမ့်မည်။ ခရစ်ယာန်တို့သည် အသစ်တစ်ဖန် မွေးဖွားခြင်းကို ယုံကြည်သည်။ ဖားသတ္တဝါသည် ဘီလုံးငှက်ဖြစ်နိုင်၍ ပုထုဇဉ်လူသားသည် ဘုရားဇာတိကို ခံယူနိုင်သည်ဟု ယုံကြည်ကြသည်။ ကာလကြာရှည်စွာ အဆင့်ဆင့်ပြုပြင်ပြောင်းလဲခြင်းဖြင့်မဟုတ်၊ ယေရှုခရစ်၌ ယုံကြည်ခြင်းဖြင့် တစ်မဟုတ်ခြင်းတွင် ဖြစ်သည်။

ဤအဖြစ်ကို လုံးဝဥသယုံယုံကြည်ကာ ခရစ်ယာန်တို့သည် ကောင်းကင်ဖရဒီသုဘုံအတွက် ကြိုးစားအားထုတ်ရင်း ဤလူ့လောကတွင် တရားမျှတရေးအတွက် တိုက်ပွဲဝင်နေကြပါသည်။

ထာဝရဘုရားရှိပါသလား

“သင့်ကိုတစ်မိုင်ခေါ်သွားလျှင် သူနှင့်နှစ်မိုင်လိုက်သွားပါဟူသော ယေရှုပညာတော်ကို ယခုတိုင် ဤစာအုပ်ထဲတွင် ကျွန်ုပ်လိုက်နာလျက် ရှိနေပါသည်။

ကျွန်ုပ်၏ အတိုက်အခံများ ရန်မူသူများသည် အခြားသေချာသော အငြင်းအခုံလမ်းကြောင်းတစ်ခုကို လိုက်ချင်ကြသည်။ သူတို့အလိုကို ကျွန်ုပ်လိုက်လာခဲ့ပါသည်။ အရေးမကြီးသော အငြင်းပွားမှုများကို ပင် ကျွန်ုပ်စိတ်ရှည်ရှည် ယုတ္တိယုတ္တာရှိအောင် ဆွေးနွေးခဲ့ပါသည်။

သို့သော် ဝတ်ပြုကိုးကွယ်ဖို့ အားကိုးအားထားပြုဖို့ အကာအကွယ်ရယူဖို့၊ နှစ်သိမ့်ခွန်အားပေးဖို့ ထာဝရဘုရားဆိုဒါကော ရှိပါသလားဟူသော အဓိက အငြင်းပွားမှုပုစ္ဆာကို ယခုသာ၍ အာရုံစိုက်ရန် ရွေးချယ်ပါသည်။

ပြင်သစ်ကွန်မြူနစ်အတွေးအခေါ်ရှင် အာရ်ဂါရာအိုဒီ၏ တွေးခေါ်ပြောဆိုချက်အရ လုံးဝဥသယုံပြည့်စုံခြင်းသည် ထာဝရဘုရားမဟုတ်ဘဲ၊ လူမည်သည် ဘုရားပင်ဖြစ်သည်ဟု ဆိုသည်။ လူထက်သာသော လူထက်တန်ခိုးကြီးသောသူမရှိဟု ဆိုလေသည်။ ခရစ်ယာန်တို့သည် ဘုရားသခင်ကို ယုံကြည်သည်။ ဤလောကီအသက်တာတွင် ကူညီမစမည်ဟု ကိုယ်တော်၏ ကတိတော်များကို ယုံကြည်သည်။ ထာဝရအသက်ကို ပေးမည်ဟု ယုံကြည်သည်။ ဂါရာအိုဒီက “ကျွန်ုပ်တို့ ဘုရားမဲ့ဝါဒီများအတွက် ကတိပေးခြင်းမရှိ၊ ကျွန်ုပ်တို့ကို စောင့်ဆိုင်းသောသူ မရှိပါဟု ရေးသားခဲ့လေသည်။ တကယ့်ကို ဝမ်းနည်းစရာစကားပါ။ ဘုရားမဲ့ဝါဒီများအတွက် မိမိတို့ရဲ့ဘော်ရဲဘက်များ။ သစ္စာရှိသော မိတ်ဖွဲ့မှုပင် မျှော်လင့်စရာမရှိဖြစ်နေသည်။ ဂါရာအိုဒီသည် တစ်သက်

လုံး ပြင်းသစ်ကွန်မြူနစ်ပါတီအမှုသည် ထမ်းဆောင်ပြီးမှ နှင်ထုတ်ခြင်းခံ ခဲ့လေသည်။ သူ့ဒုက္ခအတိ ရောက်ရှာသောအခါ အကူအညီရရှိဘို့နေနေ သာသာ သူ့ရဲဘော်ရဲဘက်များထံမှ ဝမ်းနည်းခြင်း အရိပ်အခြေပြခြင်း ကိုပင် မခံစားခဲ့ပါ။ အဖော်မဲ့တစ်ကောင်ကြွက်ဘဝသို့ ရောက်ရှိခဲ့လေ သည်။

ငယ်ရွယ်နုနယ်သော ကဗျာဆရာတစ်ယောက်သည် အငှားခန်း တစ်ခုတွင် နေထိုင်လေသည်။ သူ့မိတ်ဆွေတစ်ဦးက အားပေးသည်။ ခင်ဗျားသေဆုံးတဲ့အခါ ဒီအိမ်နံရံပေါ်မှာ ကမ္ဘာတစ်ခုထိုးဘို့ ရှိပါလိမ့် မည်။ ကဗျာဆရာက စိတ်အားထက်သန်စွာ ပြန်မေးသည်။ တစ်ကယ် လား၊ သူငယ်ချင်း တစ်ကယ်ပါဟု မိတ်ဆွေက ပြန်ဖြေသည်။ အခန်းငှါး ရန်ဟူသော ကမ္ဘာတစ်ခုထိုးစာရှိလိမ့်မည်။ ဂါရာအိုဒီသည် ဤကဗျာဆရာ လေးလောက်တောင် မစောင့်နိုင်တော့ပါ။ သူ မသေခင်မှာပင် လစ်လပ် သော သူ၏ပါတီနေရာတွင် အစားထိုးခြင်း ခံခဲ့လေသည်။

လူသည် ဘုရားဖြစ်သည်။ ကွန်မြူနစ်အခြေခံယုံကြည်ချက် တစ်ခုလုံးက ဤယုံကြည်ချက်ဖြင့် အသက်ရှင်သည်။

ဤယုံကြည်သက်ဝင်ခြင်းကို မှားမှန်းချိပ်မိသော ဆိုဗီယက်မြေ အောက်ကဗျာဆရာတစ်ဦးက အောက်ပါလင်္ကာကို သီကုန်းခဲ့ပါသည်။

နှောင်းသောယောဘ၏အယူဝါဒ

ငါ့ဘုရားငါပင်ဖြစ်သည်။ သို့သော် အားနွဲ့၍ စည်းကမ်းနည်း လမ်းမကျ။ ဆင်ခြင်တုံတရားမရှိ။ စိတ်မနှံ့၊ တုန်တုန်ချဉ်းချဉ်း။ ထိုကဲ့ သို့သော လူဘုရားကို မည်သူမျှမချစ်စေနှင့်။ သူနှင့်မတူ စေနှင့်။ ထိုလူ ဘုရားထံမှ ဘုရားသခင် ကွယ်ကာပါစေ။

လူနတ်ဘုရားလား ဟုတ်ချင်မှဟုတ်မည်။ ညစ်ညမ်း၍ စိတ်ညစ်
စရာဘုရား။

သို့သော် တစ်ကယ့်တစ်ကယ်တွင် ငါသည်“မာယာမဲ့မျက်နှာ”
ဖြစ်လျှင် သင်သည် ငြိမ်သက်သော ဘုရားမဲ့ဝါဒီဖြစ်ဘို့ ဘုရား
သခင် ကူညီပါစေ။

သင်သည် ထိုလူဘုရားမဖြစ်အောင် ဘုရားသခင် ကွယ်ကာပါ
စေ။

ငါသည် လူဘုရားဖြစ်သည်။ သို့သော် ရုန်းရင်းဆန်ခတ်ထဲက
တန်ခိုးမဲ့ လွဲဖယ်သော အစွန်းအဖျားဆင်ခြင်သုံးသပ်ခြင်းဖြင့်
ဗိမ္မာန်တော်များသည် ယခုအခါ ပြတိုက်များဖြစ်လာ၍ လှုပ်
လှုပ်ရွရွလူအုပ်ထဲတွင် လူဘုရားများ နေထိုင်လျက်။

ငါ၏ဂုဏ်ကျက်သရေ ရူးသွပ်ခြင်းအတွက် ခွင့်လွှတ်ပါ။
သို့သော် ငါ၏ ကံကြမ္မာတွင် ဘုရားသခင်၏ ကြီးမြတ်တော်မူ
ခြင်း - ဆုံးမပဲ့ပြင်ရန် ငါ၏အိမ်နီးနားချင်း၌ မဖြစ်စေချင်ပါ။
ထိုပညတ်တော်မျိုးကို သူ့အား မဖြစ်စေဝံ့ပါ။ လူဘုရားကို မရှိခိုး
မကန်တော့ပါစေနှင့်။

မိမိကိုယ်ကို အပြစ်တင်ခွင့်မှ လွတ်မြောက်ပါစေ။ ငါသည်
ငါပါဘဲဗျာ။ ထာဝရဘုရားသာလျှင် ဘုရားဖြစ်သည်။ မည်မျှ
ကြီးမားသော မာန်မာန၊ မည်မျှဝမ်းနည်းစရာကောင်းပါလိမ့်။
သင်၏အသိတရားကိုသာ အားမကိုးသင့်ပါ။ သင်၏ဘုရား
အဖြစ်ကို စွန့်ပစ်၍ အသက်ရှင်ပါ။

လူထက်တန်ခိုးကြီးသော သတ္တဝါရှိပါသလား။ ဘုရားသခင်ဆိုဒါ
ရှိပါသလား။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော အဖခေါ်ရ
မည်ဟု ယေရှုသွန်သင်တော်မူသော ထိုဘုရားတစ်ဆူ တစ်ကယ်ရှိပါ

သလား။

ယေရုရှလင်မြို့၊ ဝိမာန်တော်ထဲတွင် (အဲဒုတ္တုနှင့်မိကြာဝိမာန် များအပါအဝင်) အထင်အမြင်ကြီးစရာအကောင်းဆုံးသော ဘာသာရေး ပွဲတော်တွင် ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ ဝင်ခွင့်ပြုသော အသန့်ရှင်းဆုံးနေရာတစ်ခုရှိပါသည်။

ဤမြေကြီးပေါ်တွင် ယေရှုအသက်ထင်ရှားလျက်ရှိတုန်းက ထိုအသန့်ရှင်းဆုံးနေရာသည် ဟာလာဟင်းလင်းဖြစ်ပါသည်။ ပဋိညာဉ် သေတ္တာဟုခေါ်စမှတ်ပြုကြသော ဘုရားသခင်၏ ပညတ်တော်ဆယ်ပါး ရေးသားထားသည့် ကျောက်ပြားထည့်ထားသော ရွှေရောင်ခြယ်သေတ္တာ ကို ကုသရေလလူမျိုးများ ဗာဗုလုန်မြို့သို့ သယ်ဆောင်ချုပ်နှောင်ခြင်း မပြုမီ နှစ်ပေါင်းများစွာတွင် ပရောဖက်ယေရမိမှ ဖွဲ့ထားခဲ့လေသည်။ (မာကဘီစာဒုတိယတွဲ ၂:၁-၇)။ ဗာဗုလုန်မှ ရဟူဒီလူမျိုး ပြန်လာ၍ ဝိမာန် တော်ပြန်လည်တည်ဆောက်သောအခါ ထိုသန့်ရှင်းသောသေတ္တာ ကို မတွေ့ရှိရတော့ပါ။ သန့်ရှင်းသော ဝိမာန်တော်ထဲတွင် ဗလာနတ္တိဖြစ် ပါသည်။

ဤဗလာနတ္တိသည် ထူးခြားသော သင်္ကေတတစ်ခုကို ပြသည်။ ကာဘာလာဟူသော ရဟူဒီတို့၏ သန့်ရှင်းသော စာအုပ်တစ် အုပ်တွင် ရှေးဟောင်းဘာသာရေး မိရိုးဖလာအစဉ်အလာတစ်ခု ရှိလေ သည်။ ထိုစာအုပ်ထဲတွင် ဘုရားသခင်ကို "Ein" = မရှိနတ္တိဟုခေါ်သည်။ ဘုရားမဲ့ဝါဒီများ အလွန်သဘောကျမည့် ဘုရားသခင်၏ နာမည်နာမ တော်ကို ဤမျှလောက်နက်နဲသော ဘာသာရေးစာအုပ်ထဲမှာ တွေ့ရှိ ရသည်မှာ အလွန်ထူးဆန်းသည်ဟု ဆိုရပေမည်။ သို့သော် ဘုရားသခင် ကို သိကျွမ်းသောသူများအတွက် သဘောသကာရကတော့ ရှင်းလင်းပါ သည်။

“ဘုရားသခင်သည် ကျွန်ုပ်တို့ထင်မြင်သည့်အတိုင်းမဟုတ်ပါ။ သူ၏အကြံအစည်သည် ကျွန်ုပ်တို့၏အကြံအစည်နှင့်မတူ။ သူ၏နည်းလမ်းသည် ကျွန်ုပ်တို့၏ နည်းလမ်းနှင့်မတူပါ။

လူတို့သည် သူတို့စိတ်ကြိုက်၊ သူတို့၏ ပုံသဏ္ဍာန်အတိုင်း ဘုရားများကို ဖန်ဆင်းကြသည်ဟု ဖာယားဘတ်၏အဆိုပြုချက်များမှာ မှန်ကန်ပါသည်။ သို့သော် ဖာယားဘတ်သည် အစအဦးမဟုတ်ပါ။ သူသည် ဘုရားသခင်ကို မနှစ်မြို့ကြောင်း ဖော်ပြရန်ပြောဆိုခြင်းဖြစ်ပါသည်။ ရာဇဝင်တွင် အနက်နဲ့ဆုံးသော ဘာသာရေးအတွေးအခေါ်ရှင်ဟစ်ဦးဖြစ်သည့် မာတင်လုသာသည် ဖာယားဘတ်အဆိုမပြုမီ နှစ်ပေါင်းသုံးရာခန့်က Fidesest creatrix Dei မယုံကြည်ခြင်းသည် ဘုရားသခင်ကို ဖန်ဆင်းသောအရာ ဖြစ်သည်ဟု ပြောဆိုဘူးလေသည်။

လူသည် အရာခပ်သိမ်းတို့၏အကြောင်းအရာနှင့် အကြံအစည်တို့ကို တွေးတောစဉ်းစားသည်။ သဘာဝနှင့်ဇီဝအသက်၏လျှို့ဝှက်ချက်များကို တွေးတောစဉ်းစားသည်။ သူ၏မနောစိတ်က ဘုရားသခင်၏အရိပ်အရောင် အထင်အမြင်ကို ပေါက်ဖွားစေသည်။ ဘုရားသခင်၏လူမှ မွေးဖွားသောသား၊ သူ၏စိတ်ထဲတွင် တွေးခေါ်မြင်ယောင်သော ချစ်လှစွာသောသားဖြစ်သည်။ သို့သော် လူသည် ထိုအချက်ကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သူမရှေးမနှောင်းအဆုံးသတ်သောအချက်မှာ သူ၏မနောစိတ်တွင် မွေးဖွားသော ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောသူ၊ သူ့ရှုပ်သူ့ပုဂ္ဂိုလ်ကိုလည်း ဖန်ဆင်းတော်မူသောသူဖြစ်၍ သူ၏အသိတရားဖြင့် မမှီနိုင်သော ပြင်ပတွင် အကောင်အထည်အဖြစ် တည်ရှိသည်ဟူ၍လည်းကောင်း၊ လူသည် သူ့အားအရာရာတွင် အကြွေးတင်သည် ကျေးဇူးခံစားသည်ဟု သဘောပေါက်အဆုံးသတ်လေသည်။ ထို့ကြောင့် ဘုရားသခင်သားတော်မှသည် ဖခင်

ဘုရားသခင်အဖြစ် အရိပ်အရောင်သိမြင်စေသည်။ သမ္မာကျမ်းစာမှ သင်ယူသိရှိလာရသော ဤအရိပ်အရောင် သိမြင်ခြင်းနှစ်ရပ်သည် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော နှုတ်ဖြင့် မမြွက်ဆိုနိုင် မပြောမဆိုနိုင်သော ချစ်ခြင်းမေတ္တာ၌ တစ်လုံးတစ်ဝတ်တည်းပေါင်းစပ် ကြလေသည်။ ယုံကြည်ခြင်းရှိသောသူကို ဘုရားသခင်က ဖန်ဆင်းတော်မူ ခဲ့ပါသည်။ ယုံကြည်ခြင်းသည် “ဘုရားသခင်”တည်းဟူသော စိတ်ထဲတွင် အရိပ်အရောင် ထင်မြင်ခြင်းကို ဖန်တီးသည်။

ယင်းကဲ့သို့ ဤအထိ ဘုရားသခင်၏ အရိပ်အရောင်ကို စိတ်ထဲ တွင် ထင်မြင်ချက်ကို နားလည်ရပါသည်။

သို့သော် ကျွန်ုပ်တို့ကို ဖန်ဆင်းသော ဘုရားသခင်သည် ကျွန်ုပ် တို့၏ အသိတရားထက် သာလွန်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ တွေးတောစဉ်းစားဉာဏ်ဖြင့် ထင်မြင်နိုင်သောအရာမဟုတ်ပါ။

သီအိုလိုဂျီသည် ဘုရားသခင်တည်ရှိသည်ဟု ယုတ္တိယုတ္တာ ဆင်ခြေဆင်လက်အမြောက်အမြားကို ပေးနေပါသည်။ ဘာသာရေးကို ဆန့်ကျင်သောသူများသည် ဤယုတ္တိယုတ္တာတို့ကို တင်ပြရန် ငြင်းချက် များကို ထုတ်ကြသည်။

ကျွန်ုပ် အငြင်းအခုံမလုပ်ပါ။ သူ့ကို အကာအကွယ်ပြုဖို့ လူ တစ်ယောက်ကို လိုအပ်သည်။ ဘုရားသခင် ဘာအသုံးကျမည်လဲ။ ဘုရားတစ်ဆူသည် မိမိကိုယ်ကို ဖော်ပြနိုင်ပါသည်။ နေသည် တည်ရှိ သည်ဟု အထောက်အထား ပြရန်မလိုအပ်ပါ။ သာဤအထောက်အထား ပြရန် မလိုအပ်သည်မှာ နေကို ဖန်ဆင်းသောသူတည်ရှိသည့်အကြောင်း ပင်ဖြစ်ပါသည်။ နေသည် တိမ်ကွယ်သောအချိန်များရှိပါသည်။ နေကိုမြင် ချင်သောသူသည် စောင့်ဆိုင်းဘို့ လိုအပ်ပါသည်။ သူ့ကို စိတ်အားထက် သန်စွာ ရှာဖွေသောသူတို့ကသာ မြင်နိုင်ရန် ဘုရားသခင်သည် မိမိကိုယ်

ကို ဖုံးအုပ်ချင်လျှင် ကိုယ်တော်၏စိတ်ဆန္ဒကို ကျွန်ုပ်လေးစားဘို့သာ ရှိလေတော့သည်။

သက်ရှိသတ္တဝါတိုင်းအား ဇီဝအသက်ကိုပေးရန် ဘုရားသခင်သည် အလင်းရောင်ကို အသုံးပြုသော်လည်း ဘုရားသခင်နှင့်အလင်းနှစ်ခုစလုံး မျက်စိဖြင့် မမြင်ရပါ။ မည်သူ့အလင်းကို မြင်ဘူးသလဲ။ လုံးဝမရှိသော ဖန်ပြန်တစ်ခုထဲတွင် အလင်းရောင်သည် အမြင်ရဘဲ၊ ရှိမြဲရှိနေပါသည်။ အလင်းရောင်မြင်သည်ဟု ကျွန်ုပ်တို့ပြောဆိုနေသော အရာမှာ ကြားခံဝတ္ထုများကိုသာ မြင်နေခြင်း၊ အလင်းရောင်တောက်ပထိန်လင်းစေသော လေထုဖြစ်ပါသည်။ အလင်းသည် ဤအကြောင်းကြောင့် မမြင်ရခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဆင်းခြင်တုံတရားသည် သူ့ဘက်ကိုသာ ဦးတည်သည့်တိုင်အောင် လူတစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို မြင်နိုင်ရန် အထူးပိုင်းခြားဝေဖန်သိတတ်သည့် ဉာဏ်နှင့်ဆင်ခြင်တုံတရားတို့ကို သာလွန်အောင် အရေးပါအရာရောက်စေရပါမည်။

သဘာဝ၌ အကြံအစည်များ ရည်ရွယ်ချက်များကို သင်လေ့လာအကဲခတ်နေသည်။ မြေကြီးထဲတွင် စိုက်ပျိုးသောမျိုးစေ့သည် ပန်းပွင့်တစ်ပွင့်ဖြစ်လာရန် လိုအပ်သမျှသော နိုက်ထရိုဂျင်ဓါတ်၊ ရေနှင့်လေတို့ကို ပတ်ဝန်းကျင်မှ စုပ်ယူပါသည်။ အရွယ်နောက်ဆုံးရောက်အောင် ပေါက်လာသည်ကို သင်မြင်ရပါသည်။ ကံကြမ္မာတစ်ခုရောက်ရန် ရည်ရွယ်ချက်ကြံရွယ်ချက်ရှိသည်။ ပဋိသန္ဓေတည်သော သားဥသည် လူကလေးငယ်ဖြစ်လာရန် မိခင်၏သားအိမ်မှ လိုအပ်သောအစာအာဟာရကို ရယူသည်။ ရည်မှန်းချက်ပန်းတိုင်အတိုင်းအတာ တစ်ခုအထိ ဖြစ်ပါသည်။ သို့သော်လည်း ပန်းမျိုးစေ့နှင့်လူသားဥသည် ရည်မှန်းချက်ရောက်အောင် မပြေးနိုင်ပါ။ သူ၏ဖန်ဆင်းခြင်းအရာကျ

ရောက်စေသော ဉာဏ်ပညာရှိသည့် သတ္တဝါတစ်ကောင်ကောင် ရှိရပါမည်။

ထိုမှတစ်ပါး လူသည် သူ၏ပတ်ဝန်းကျင်ဖြင့် လိုက်လျောညီထွေအောင် ကျင့်ကြံပြုမူသည်ကို ကျွန်ုပ်တို့မြင်ရပါသည်။ သို့မဟုတ်လျှင် လူသည် နှစ်ပေါင်းထောင်ပေါင်းများစွာ အသက်ရှင်သန်နိုင်မည်မဟုတ်ပါ။ ဆိုလိုသည်မှာ လူ၏ဆဲရေးတိုင်းထွာချက်များရှိလင့်စကား ကျွန်ုပ်တို့ အသက်ရှင်သန်ရေးအတွက် တစ်ခါတစ်လေ လိုအပ်သော အရာများကို လုံ့လဝီရိယထုတ်ခြင်းအားဖြင့် ပေးသနားတော်မူသလို တစ်ခါတစ်လေ ဝါယမစိုက်ထုတ်ခြင်းမရှိဘဲ ပေးသနားတော်မူတတ်ပါသည်။ ကျွန်ုပ်တို့သည် နို့ကိုသာ သောက်သုံးတတ်သောကလေးငယ်များအဖြစ် မွေးဖွားကြသည်။ ကျွန်ုပ်တို့မမွေးဖွားမီ မိခင်၏ရင်အုံထဲတွင် သိုလှောင်ထားလေသည်။ ကြီးထွားလာသည်နှင့်အမျှ ပို၍ပျစ်သော နို့ကို လိုအပ်သည်။ ဤမိခင်နို့ရည်သည် လိုအပ်သလို ပြောင်းလဲလာလေသည်။

ကျွန်ုပ်တို့သည် အဆုတ်ဖြင့် မွေးဖွားလာ၍ လေကိုရှူသည်။ အသက်ရှင်သန်ရေးအတွက် ရေလိုအပ်သဖြင့် ရေကိုပြင်ဆင်ပေးသည်။ လပေါင်းများစွာပြီးနောက် အာဟာရအတွက် သစ်သီးသစ်ရွက်များ အသားများကို လိုလေသေးသမျှမရှိအောင် ဘုရားသခင် ပြင်ဆင်ပေးတော်မူပါသည်။

ကျွန်ုပ်တို့သည် ရောဂါဘယထိခိုက်လွယ်သည်။ သို့သော် ရောဂါဘယ်အမျိုးမျိုး ကုသရန် ဆေးဝါးအမျိုးမျိုးကို သစ်ပင်မြက်ပင် သစ်ရွက်ပင်မှလည်းကောင်း မှိုမျိုးစုံမှလည်းကောင်း မြေကြီးထဲက ခြပ်သတ္တုအမျိုးမျိုးမှလည်းကောင်း ပြင်ဆင်ကြသည်မှာ ကျွန်ုပ်တို့အားလုံး အသိဖြစ်ပါသည်။

ပုထုဇဉ်လူသားလိုအပ်မှုတိုင်းအတွက် လိုက်လျောညီထွေသော အရာကို ကူညီပံ့ပိုးပေးရန် သဘာဝအရာဝတ္ထုများတွင် အဆင်သင့်ရှိ နေသည်မှာ ယုံတမ်းစကားမဟုတ် အစစ်အမှန်ဖြစ်ပါသည်။

လူ၏ကိုယ်ခန္ဓာအတွက် လိုလေသေးမရှိအောင် ပြင်ဆင်ပေး လျှင် ဘုရားတစ်ဆူကို တောင့်တနေသော ကျွန်ုပ်တို့၏ အသက်ဝိညာဉ် အတွက် အစစ်အမှန် ဖြည့်ပေးစရာမလိုဘူးဟု မည်သည့်မာန်မာနထောင် လွှားခြင်း သို့မဟုတ် မသိနားမလည်ခြင်းသည် ကျွန်ုပ်တို့ကို မစဉ်းစား မဆင်ခြင်ဘဲ ယုံကြည်စေမည်လော။ အသက်ဝိညာဉ်အတွက် ဘုရား တစ်ဆူကို တောင့်တသည့်အတွက် ဒဏ္ဍာရီပုံပြင်အမြောက်အမြား ကိုး ကွယ်သည့်ဘာသာရေး အမြောက်အမြား ဖန်တီးကြသည် မဟုတ်ပါလား။

ဆောင်းရာသီနေ့တစ်နေ့တွင် ကျီးကန်းတစ်ကောင်သည် တစ်နှစ်မျှသာ အရွယ်မရှိသေးသော ပျံလွှားတစ်ကောင်နှင့်စကားစပ် မိကြသည်။ ကျီးကန်းသာ ပျံလွှားအား ခင်ဗျားခရီးရှည်သွားဘို့ ပြင်ဆင် နေတာတွေ့ရပါတယ်။ ဘယ်သွားမလို့လဲဟု မေးသည်။ ပျံလွှားက ပြန်ဖြေ သည်။ ဒီမှာတစ်နေ့တစ်ခြား အေးစက်လာတယ်။ တစ်ကိုယ်လုံးရေခဲတုံး ဖြစ်သွားမှာ စိုးရိမ်ရတယ်။ ပိုမိုနွေးထွေးတဲ့တိုင်းပြည်ကို သွားမလို့ဘဲ။ ကျီးကန်းက ခနဲပြောင်လှောင်သော လေသံဖြင့် ဒါပေမယ့် မှတ်ထား နော်။ ခင်ဗျားမွေးဖွားထူး လပိုင်းဘဲရှိသေးတယ်။ ဒီမှာအေးတဲ့အချိန် မှာ ပိုမိုနွေးထွေးတဲ့တိုင်းပြည်ရှိမယ်ဆိုတာ ဘယ်လိုသိသလဲဟု မေးသည်။ ပျံလွှားကပြန်ဖြေသည်။ ကျွန်ုပ်စိတ်နှလုံးထဲမှာ ပိုမိုနွေးထွေးတဲ့ရာသီကို တောင့်တစေတဲ့သူက လိမ်လည်လှည့်ဖြားမှာတော့ မဟုတ်ပါဘူး။ သူ့ကို ကျွန်ုပ်ယုံကြည်တယ်ဟု ပြောပြောဆိုဆို ပျံလွှားသည် ပျံသွားကာ သူ တောင့်တသော ပိုမိုနွေးထွေးသည့်တိုင်းပြည်သို့ ရောက်သွားသည်။

ယုံကြည်ခြင်းရှိသော သတ္တဝါတိုင်းသည် ဤပျံလွှားအတိုင်း

လုပ်ဆောင်ကြစမြဲ ဖြစ်ပါသည်။

ဘုရားမရှိသော လောကတွင် လူ၏ဝိညာဉ်အသက်သည် ရေခဲစက်ကလေး တစ်စက်ဖြစ်နေသည်။ ဟိုမန်ကိုလပ်ဟူသော လူတစ်ယောက် သိပ္ပံပညာစမ်းသပ်ခန်းထဲတွင် ဖန်ပြွန်ဖြင့် ဖိုမသားဥရောစပ်ရာမှ လူဖြစ်လာသည်ဟု ဆိုသတတ်။ ထိုဖန်ပြွန်ကို ရေခဲသေတ္တာထဲတွင် ထည့်ထားခြင်းဖြစ်ရကား သူသည် တစ်သက်လုံးအေးစက်နေသည်ဟု အဆိုရှိလေသည်။ အလားတူ သင်သည် လူဖြစ်ရသည်မှာ ဓါတ်မျိုးစုံပေါင်းစပ်ရာမှ ဖြစ်သည်ဟုထင်လျှင် ထင်တိုင်းရေခဲဖြစ်ရတော့မလို အေးစက်လာပါလိမ့်မည်။ ကျွန်ုပ်တို့သည် နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် အလင်းကို ပေးနိုင်သော ဖခင်ကို တမ်းတလျက်ရှိသည်။ ပုထုဇင်္ဂလူသား၏ အခြေခံလိုအပ်ချက်ဟူသမျှသည် ယုတ္တိယုတ္တာ မျက်မြင်ကိုယ်တွေ့ ဖြည့်ဆည်းပေးခြင်း ခံယူသည့်အားလျော်စွာ ကျွန်ုပ်တို့၏ ဝိညာဉ်အသက် အတွက်လည်း ဖြည့်ဆည်းပေးမည်မှာ ယုံမှားသံသယမရှိပါ။ ဘုရားသခင်ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဘုရားသခင်အကြောင်းကို လေ့လာသိရှိနိုင်ပါသည်။

မည်ရွှေ့မည်မျှပင်ဖြစ်စေကာမူ လျော်ကန်လျှောက်ပတ်သော ကိရိယာမရှိလျှင် မည်သည့်အသိအမြင် နယ်ပယ်ကို လေ့လာစုံစမ်း၍ မရနိုင်ပါ။ အနုကြည့်မှန်ပြောင်းဖြင့် ကြယ်တာယာများကို ကြည့်မမြင်နိုင်သလို အဝေးကြည့်မှန်ပြောင်းဖြင့် ရောဂါပိုးမွှားများကို ကြည့်၍ မမြင်နိုင်ပါ။ မှန်ကန်စွာ မစဉ်းစားတတ်သောသူတို့သည် ရုပ်ဝတ္ထု နယ်ပယ်တွင် ဇီဝအသက်၏လုပ်ဆောင်ချက်များဖြစ်သော အာရုံငါးပါးဖြင့် မရှုမမြင်နိုင်သည့်အတွက် ဘုရားသခင်မရှိဘူးဟု အဆုံးသတ်ပြောဆိုလေ့ ရှိကြပါသည်။ စိတ်အာရုံများသည် ဘုရားသခင်ကို မြင်ရန် မှန်ကန်သော နည်းလမ်းများမဟုတ်ပါ။

ရောဂါပိုးမွှားကြည့်သော အနုကြည့်မှန်တွင် သီးခြားကိရိယာများ တပ်ဆင်သကဲ့သို့ ကြယ်တာရာတို့ကို ကြည့်သော မှန်ပြောင်းတွင်လည်း သီးခြားကိရိယာများကို တပ်ဆင်ထားပါသည်။ အလားတူ ယုံကြည်ခြင်းတွင်လည်း ဖန်ဆင်းရှင်ကို မြင်နိုင်သော အထူးကိရိယာရှိပါသည်။ နှလုံးသားဖြူစင်သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ကြရလတုံဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ ဖြူစင်သောနှလုံးသားကို ပိုင်ဆိုင်ပါ။ သို့ဖြစ်လျှင် ဘုရားသခင်ကို မြင်ရပါလိမ့်မည်။

ဤစာအုပ်ကို ဖတ်ရှုသောသူတို့သည် “မြင်”၏ အဓိပ္ပါယ်အမျိုးမျိုးကို သေချာစွာ နားလည်ပါလိမ့်မည်။ ကျွန်ုပ်သည် အရာဝတ္ထုတစ်ခုကို မြင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဝတ္ထု၏ အရိပ်သည်စက္ခုအာရုံကို ရောင်ပြန်ဟပ်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်၏ မနောစိတ်ထဲတွင် ဆင်ခြေဆင်လက်အကြောင်းခြင်းအရာအားလုံးကို ချိန်ဆချင့်ချိန်သောကြောင့် အကြောင်းတရားတစ်ခု၏ ဖြောင့်မှန်မှုကို ကျွန်ုပ်မြင်နိုင်ပါသည်။ ကျွန်ုပ်အပေါ်ထားရှိသော လူတစ်ဦး၏ ချစ်ခြင်းမေတ္တာကို သူ၏အပြုအမူအားဖြင့် သိမြင်နိုင်ပါသည်။ ကျွန်ုပ် မျက်စိကို မှိတ်၍ မိမိချစ်သောလူတစ်ဦး၏ ရုပ်သဏ္ဍာန်ကို မြင်ယောင်နိုင်ပါသည်။ ထိုသူသည် အလှမ်းဝေးကွာသောနေရာတွင် ရှိသည်။ သူ၏အရုပ်အရိပ်သည် ကျွန်ုပ်တို့၏ မျက်စိဖြင့်မမြင်ရပါ။ သို့သော် ကျွန်ုပ်၏ညအိပ်မက်၊ နေ့အိပ်မက်၊ စိတ်ကူးယဉ်တို့ကို ကျွန်ုပ်၏စက္ခုအာရုံတွင် မြင်နိုင်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာတစ်ဝက်နီးပါး ဤအတိုင်းဖြစ်ပါသည်။

ဘုရားသခင်ကို မည်ကဲ့သို့ မြင်သလဲ။

ကျွန်ုပ်တို့၏ စိတ်ကူးဉာဏ်ထဲတွင် ရုပ်သဏ္ဍာန်များကို သို့လှောင်ထားသည်။ လိုချင်သောရုပ်ကို ဓါတ်ပုံကပ်စာအုပ်ထဲက ဓါတ်ပုံ

ကိုကြိုက်သလို ရွေးထုတ်နိုင်သလို ထုတ်ယူနိုင်ပါသည်။ သို့သော် လုံခြုံသော စိတ်ကူးဉာဏ်ထဲတွင် သို့လျှောင်ထားသော အရာများအားလုံးမှာ ရုပ်လောကမှ ပုံသဏ္ဍာန်များသာ မဟုတ်ပါ။ ကျွန်ုပ်အသက်ရှင်၍ ဤလောကတွင် တည်ရှိနေခြင်းသည် ကျွန်ုပ် မွေးဖွားသောနေ့တွင် မစတင်ပါ။ ကျွန်ုပ်ကို သန္ဓေတည်သောနေ့တွင်လည်း မစတင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ မနောစိတ်နှင့်ကြံစည်ထားချက်ထဲတွင် အမြဲတည်ရှိခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်သည် ဤမြေကြီးပေါ်သို့ ဘုရားဖူးသူနှင့်တိုင်းတစ်ပါးဧည့်သည်လို ခေတ္တလာလည်ခြင်းသာဖြစ်ပါသည်။

နို့စို့ကလေးဘဝဖြင့် အသက်တာ၏ ပထမခြေလှမ်းကို လှမ်းခဲ့ပါသည်။ ကလေးဘဝမှာပင် ကျွန်ုပ်၏ စိတ်ကူးဉာဏ်ထဲတွင် ရုပ်ပုံလွှာများကို သို့လျှောင်စပြုလာပါသည်။ အလားတူ နောင်တွင် ရုပ်ပုံလွှာများကို ထပ်ထည့်ပါသည်။ ကလေးဘဝတွင်မူ မိမိလိုချင်သလို ထုတ်ဖော်၍ မရပါ။ သို့သော် စိတ္တဗေဒပညာရှင်များအဆိုအရ ကလေးဘဝမှာပင် ရုပ်ပုံလွှာများကို သို့လျှောင်ထားပြီး ပြန်လည်ထုတ်ဖော်နိုင်သည်ဟု ဆိုပါသည်။

ထို့ကြောင့် ဘုရားသခင်ကို ထင်ထင်လင်းလင်း သိမြင်ခြင်း၊ အမှုအရာတိုင်းသည် ပြန်လည်ထင်လင်းသိမြင်ခြင်းမျှသာဖြစ်ပါသည်။ ဘုရားသခင်ထံတော်မှလာသော စိတ်နှလုံးသည် အပြစ်ဒုစရက်များ ကိလေသာမက်မောမှုများ၊ အမှားအယွင်းများ ကြောက်စိတ်များ၊ စိုးရိမ်စိတ်များ၊ မနာလိုမုန်းတီးမှုများကို သန့်စင်စေပြီးသည့်အခါ ဘုရားသခင်ကို ပြန်မြင်နိုင်ပါသည်။

သို့သော် ဤအကြောင်းအရာနှင့် ပတ်သက်၍ “မြင်”နှင့် “ပုံသဏ္ဍာန်”ဟူသော စကားလုံးများကို ဂုဏ်ရည်ပြည့်စုံစေရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပုထုဇဉ်စကားဖြင့် မပြောပြနိုင်သော

ယုတ္တိယုတ္တိအကောင်အထည်များကို မျက်မြင်ကိုယ်တွေ့ရသောကြောင့် ဖြစ်ပါသည်။

တရုတ်ပြည်သို့ ပထမဆုံးရောက်ခဲ့သော ဥပရောတိုက်သား မာကိုပိုလိုသည် တရုတ်ပြည်မှ ပြန်လာ၍ သူ၏ဆွေမျိုးမိတ်ဆွေသင်္ဂဟ များအား အသားဝါလူမျိုး၊ မျက်လုံးခပ်စွေစွေ၊ ဆံပင်ကိုနောက်ဆံမြီး အဖြစ် ကျစ်သောလူမျိုးများနှင့်တွေ့ဆုံခဲ့သည်ဟု ပြောပြသောအခါ သူ့ကို မာကိုပိုလိုမုသာပြောသူ ပလီပလာပြောသူဟု ခေါ်ဝေါ်သမုတ် ကြပါသည်။ သူ့ခမြာ ပြန်ပြောနိုင်သောစကားမှာ ငါရောက်တဲ့နေရာ သွားကြ၊ ငါရင်ဆိုင်ခဲ့တဲ့ အန္တရာယ်များကို ရင်ဆိုင်၊ ငါခံရတဲ့ဒုက္ခများ ကို ခံစားလျှင် မင်းတို့သိကြမှာပါ။

ရောဂါပိုးများတည်ရှိသည်ဟု မယုံကြည်သော ခေါင်းမာသော သူ့ကို ပြောပြ၍ သဘောပေါက်နိုင်မည်မဟုတ်ပါ။ သူ့ကိုယ်တိုင် အနုကြည့် မှန်ဖြင့် ကြည့်၍မြင်မှသာ သူယုံကြည်မည်ဖြစ်ပါသည်။

စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူ ကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ကြရလတံ့။ ဘုရားသခင်ကို သိရှိရန် ပြဿနာမှာ ကိုယ်ကျင့်တရားဖြူစင်ခြင်း တစ်ရပ်ဖြစ်ပါသည်။ သမ္မာတရား၏ အထွဋ်အထိပ်မှာ သန့်ရှင်းစင်ကြယ်မှုပိုင်ဆိုင်ခြင်းမှ တစ်ပါး အခြားမရှိပါ။ ဘုရားသခင်၏အကြောင်းကို ထောက်ခံ၍လည်း ကောင်း၊ ကန့်ကွက်၍လည်းကောင်း၊ ကျွန်ုပ်တို့အား ပြောဆိုသည့်အခါ တိုင်း ကျွန်ုပ်ပြန်မေးလေ့ရှိပါသည်။ ခင်ဗျားကို ယုံကြည်စိတ်ချလောက် တယ်လို့ သဘောထားရအောင် ဘယ်လောက်များ ခင်ဗျားသန့်ရှင်းဖြူ စင်ပါသလဲ။ မိုမ်းပွင့်ထက်ဖြူစင်တဲ့လူများဟာ ဘုရားသခင်အကြောင်း ကို သိရှိကြပါတယ်။

ထာဝရဘုရားသခင် ဆိုတာဘယ်သူလဲ

ကျွန်ုပ်တို့၏အပြစ်များကို ဆေးကြောသော လက်ဝါးကပ်တိုင် ပေါ်မှာ ခရစ်တော်၏ ယဇ်ပူဇော်ခြင်းကို ဘုရားမဲ့ဝါဒီတို့သည် လက်မခံသောကြောင့် သူတို့သည် ဘုရားသခင်ကို မမြင်နိုင်ပါ။ သို့သော် ဤကဲ့သို့ သူတို့မေးမြန်းသည့်ပုစ္ဆာမှန်ပါသည်။ ဘုရားသခင်ကို မြင်တယ်လို့ ခင်ဗျားတို့ အခိုင်အမာပြောကြတယ်။ သူဘယ်သူလဲဆိုဒါ ပြောပြပါ။

အလွန်အရေးကြီးသော မေးခွန်းဖြစ်ပါသည်။ နှစ်ဘက်စလုံး အတွက် တည်နေသည်။ ဘုရားမဲ့ဝါဒီတို့က ဤကဲ့သို့ဆိုနိုင်ကြရန် ဖြစ်ပါသည်။ မရှိဘူးလို့ ငါတို့ ငြင်းနေကြတဲ့ ဘုရားဟာဘယ်သူလဲ။ ခရစ်ယာန်များအနေဖြင့် ဤကဲ့သို့ မေးခွန်းပုစ္ဆာန်ထုတ်ကောင်းထုတ်ပါလိမ့်မည်။ ငါတို့ယုံကြည်တဲ့ ဘုရားဟာ ဘယ်သူပါလိမ့်။

ဘုရားသခင် ဘယ်သူလဲ။ အလင်း၏ပြဿနာမေးခွန်းပုစ္ဆာ၌ နာမည်ကျော်ကြားဆုံးသော ယခုခေတ်အတွေးအခေါ်ရှင်ဖြစ်သည့် ဒေဘရွတ်လိုင်ဆိုသူက ရေးခဲ့သည်မှာ “အလင်းရောင်ဟာ ဘာလဲဆိုဒါ ရှိခဲ့ရင် ငါတို့ ဘယ်လောက်သိထိုက်ပါသလဲ။ သတ္တဗေဒပညာရှင် ယာကုပ်ဗွန်ယူ ဧကူလဆိုသူက ရေးသားခဲ့သည်မှာ “ဇီဝအသက်ဆိုဒါ ဘာလဲ။ ကျွန်ုပ်တို့မည်သူမျှမသိကြရပါ။” ဇီဝအသက်နှင့် အလင်းကို ပေးသောသူမည်သူလဲဟု ဖြေဆိုရန် ကျွန်ုပ်တို့အမေးခံနေပါသည်။

ဖြေဆိုဘို့ဘယ်မှာအခက်အခဲရှိသလဲ။ အလင်း သို့မဟုတ် ဇီဝအသက်ဘာလဲ။ သို့မဟုတ် ဘုရားသခင်ဟာ ဘယ်သူလဲဟု သင်မေးသည့်အခါ ဖြေဆိုရန် အခက်အခဲမှာ “ဘာ” “ဘယ်သူ” “ဇီဝအသက်” “အလင်း” သို့မဟုတ် “ဘုရားသခင်” တို့၌ မရှိပါ။ လူဦးနှောက်ဖြင့် နားလည်နိုင်ခြင်းကို ဖျက်ဆီးသောအရာမှာ ထိုမေးခွန်း " What is

light or Life " Who is God " ထဲက စကားလုံးအသေးငယ်ဆုံး " is " ဖြစ်ပါသည်။ " is " ဟူသော စကားလုံး၏ အဓိပ္ပါယ်ဘာလဲ။ ကျွန်ုပ်တို့ နားမလည် သဘောမပေါက်ပါ။ ကျန်သောစကားလုံးများကတော့ စကားထာဆန်ဖြစ်ပါသည်။

ခရစ်ယာန်ဘာသာဘောင်အတွင်း အကြီးအကျယ်ကွဲပြားမှု ဖြစ်ခဲ့ပါသည်။ ဤကွဲပြားမှုသည် " is " စကားပေါ်တွင် ဗဟိုပြုနေပါ သည်။ ဂရိဘာသာစကားဖြင့် ရေးသားခဲ့သော ဓမ္မသစ်ကျမ်းအရ လက်ဝါးကပ်တိုင်ပေါ်တွင် အသက်မခံမီ တပည့်တော်များနှင့် နောက်ဆုံး ညစာ စားပွဲတွင် ယေရှုသည် မုန့်ကိုဝေရင်း ဤကဲ့သို့ မိန့်တော်မူခဲ့ ပါသည်။ " This is my body " ပြီးလျှင် စပျစ်ရည်ခွက်ကိုယူ၍ " This is my blood " ဟု တစ်ဖန် မိန့်တော်မူခဲ့ပါသည်။ Orthodox နှင့် Catholic ခရစ်ယာန်တို့သည် ဤစကားလုံး " is " ၏ ရှေ့နောက် စကား ကို ကြည့်ခြင်းအားဖြင့် တစ်ခုတည်းသော အဓိပ္ပါယ်ပေါက်သည်ဟု ယုံကြည်ကြသည်။ ၎င်းအဓိပ္ပါယ်မှာ ခရစ်ယာန်တို့သည် ပွဲတော်မင်္ဂလာ အတွက် ယေရှု၏ အသားကို စားသုံး၍ တစ်ကယ့်အသွေးကို သောက်သုံး သည်။ ဘုန်းကြီးများသည် ဤပွဲတော်မင်္ဂလာကျင်းပချိန်တွင် ယေရှု၏ နှုတ်ကပတ်တော်များကို ပြန်လည်ရွတ်ဆိုသောအခါ ထိုမုန့်နှင့်စပျစ် ရည်တို့၏ ဒြပ်တွင် အပြောင်းအလဲရှိလာသည်။ ပြင်ပလက္ခဏာကို ကြည့်လျှင် မုန့်နှင့်စပျစ်ရည်အဖြစ် ရှိမြဲရှိနေသည်။ သို့သော် အနှစ်သာရ ပြောင်းလဲသည်။ မုန့်နှင့်စပျစ်ရည်ဖြစ်သော အရာသည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သည်။ ဗရင်ဂျီဂိုဏ်းဆန့်ကျင်သူများအနေဖြင့် ထိုကျမ်းပိုဒ် များကို ရွတ်ဆိုသော်ငြားလည်း အဓိပ္ပါယ်တစ်မျိုးကောက်ယူသည်။ သူတို့ အတွက်မူ ပွဲတော်မင်္ဂလာ၌ အသုံးပြုသော မုန့်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ၏ လက္ခဏာကို သရုပ်ဖော်၍ မုန့်အဖြစ်ပင် မြင်ရငြား

သော်လည်း အခြားသောတန်ဘိုးတစ်မျိုးရှိသည်။ ဥပမာ လက်စွပ်တစ်ခု သည် အခြားလက်စွပ်နှင့်တူပင်တူငြားသော်လည်း ချစ်သူပေးသော လက် စွပ်၏တန်ဘိုး တစ်မှုထူးခြားသကဲ့သို့ ဖြစ်သည်ဟု ယုံကြည်ကြသည်။

ဤအကြောင်း ဤဘာသာရပ်အပေါ်တွင် စာအုပ်ပေါင်းထောင် နှင့်ချီ၍ ရေးသားခြင်း ကြီးမားသောအဆောက်အအုံ ကွဲပြားခြင်းကို ထောက်ရှု ခြင်းအားဖြင့် ဤစကားလုံး "is" သည် သေးသေးကွေးကွေး မဟုတ် ကြောင်းပေါ်လွင်ထင်ရှားလေသည်။ “ဘုရားသခင်ဟာ ဘယ်သူလဲ” “အလင်းရောင်ဟာဘာလဲ” ဟုသိချင်သောသူသည် "is" ၏ အဓိပ္ပါယ် ဘယ်လိုနားလည်သလဲဟု ကျွန်ုပ်ကို ရှေးဦးစွာ ပြောပြစေ ချင်ပါသည်။

ခရစ်ယာန်ဘာသာသည် ခေတ်ဟောင်းပိုင်းက ယဉ်ကျေးမှုကို အဆိုးအဖြစ်မရှုမြင်ပါ။ စောစောပိုင်းက ဆွေးနွေးတင်ပြပြီးခဲ့သည့် အတိုင်း ခေတ်ဟောင်းက ယဉ်ကျေးမှုသည် ဂရိယထာဘူတပညာကို တွေးတောစဉ်းစားရာတွင် ပေါင်းစပ်လာခဲ့သည်။ ခရစ်ယာန်ဘာသာ ရေးသည် သူကိုယ်တိုင် လှုပ်ရှားမှုမပြုသော်လည်း တစ်ကမ္ဘာလုံးကို လှုပ် ရှားစေသော ဘုရားတစ်ဆူကို စိတ်နှလုံးထဲတွင် သန္ဓေတည်ကြသည်။ ထိုဘုရားသခင်သည် မတုန်လှုပ်သော ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်တော်မူ၍ အရာခပ်သိမ်းနှင့်လူတို့ မရပ်မနား လှုပ်ရှားရာတွင် အုပ်စိုးတော်မူသည်။ အာရစ်တိုတွလ်၏ အဆိုတစ်ရပ်တွင် "is" “ရှိ” ဟူသောစကားတစ်လုံးတည်းဖြင့် ဘုရားသခင်တည်ရှိတော်မူသည်ဟူ သောအဆိုခိုင်လုံစေသည်ဟု ထုတ်ဖော်ပြဆိုခဲ့လေသည်။

သို့သော်လှုပ်ရှားစေသော သူမလှုပ်ရှားသည်မှာ စိတ်ထဲတွင် ထင်မြင်၍မလွယ်ကူပါ။ မလှုပ်မရှားတည်ငြိမ်နေသောအရာသည် လှုပ် ရှားထကြွခြင်းမရှိနိုင်ပါ။ စက်ယန္တယားတစ်ခု လှုပ်ရှားစေသော မော်တာ သည် သူ့ဟာသူလည်ပတ်နေရပါမည်။ မော်တော်ဟုဆိုကတည်းက

အရာဝတ္ထုဖြစ်ရုံမဟုတ်ဘဲ လှုပ်ရှားနေသောအရာဟု အဓိပ္ပါယ်ပေါက်
လေသည်။

ယုတ္တိယုတ္တာရှိခြင်းသည် မည်သည့်အသက်ရှိကိုမျှ မသိပါ။ မော
နွေလကန်က သူ၏စာအုပ် "Critic of Pure Reason" ဖြူစင်သော
ဆင်ခြင်တုံတရားကို ဝေဖန်သုံးသပ်ခြင်းတွင် ဤကဲ့သို့ရေးသားခဲ့ပါသည်။
To Be = ဖြစ်ရန်ဟူသော စကားသည် တစ်ကယ့်တစ်ကယ်တွင်
အတည်တကျ မဟုတ်သေးပါ။ သတ္တဗေဒသဘောအရ အသုံးပြုရာတွင်
စီရင်ဆုံးဖြတ်ချက်၏ အဆက်မျှသာဖြစ်သည်။ ဘုရားသခင်ကောင်းမြတ်
သည် သို့မဟုတ် ဖြောင့်မတ်သည်ဟုဆိုလျှင် အဓိပ္ပါယ်ရှိသည်။ သဘော
ပေါက်နိုင်သည် ဘုရားသခင် သို့မဟုတ် အရာဝတ္ထုတစ်ခုခုရှိနေသည်ဟု
ဆိုလျှင် အချည်းအနှီးစကားနယ်ပယ်တွင် မလှုပ်မရှား ရှိနေသည်ဟု
အဓိပ္ပါယ်သက်ရောက်သည်။

သတ္တဝါ (Being) ဆိုသည်မှာ ဘာလဲဟု မိမိကိုယ်ကို
မေးကြည့်ပါသည့်အခါ အဖြေမှာ ထိုသတ္တဝါသည် ဖြစ်နေဖို့၊ လည်ပတ်
ဖို့၊ လှုပ်ရှားဖို့ ၊ ပြောင်းလဲဘို့တည်ရှိနေသည်ဟု ဖြစ်ပါသည်။ ဟာရာ
ကလီတုစ်ဆိုသူကပြောသည်။ အရာခပ်သိမ်းဟာ စီးနေသည်။ ရေချောင်း
တစ်ချောင်းတည်းမှာပင် သင်သည် နှစ်ခါ ရေမချိုးနိုင်ပါဟူ၍လည်း
ကောင်း၊ ရေချောင်းတစ်ချောင်းထဲမှာပင် တစ်ခါတည်းတောင် မချိုး
နိုင်ပါဟူ၍လည်းကောင်း၊ ဟာရာကလီတုစ်က ဆိုလေသည်။ အဘယ့်
ကြောင့်ဆိုသော် သင်ရေချိုးနေရင်းမှာပင် ချောင်းရေသည် စီးဆင်း၍
သင်၏ ကိုယ်ခန္ဓာလည်း ပြောင်းလဲလျက်ရှိသည်။

ဤကမ္ဘာအဖြစ် ပေါင်းစပ်ထားသော အခြေခံဒြပ်သတ္တုများ
ဖြစ်သော ဓါတုဗေဒအခြေခံဒြပ်များနှင့်ဝိညာဉ်ရေးနယ်ပယ်အပါအဝင်
တို့မှာတည်ရှိနေခြင်းမဟုတ်။ ဖြစ်ပျက်သည့်အခြင်းအရာဖြစ်သည်။

ကျွန်ုပ်သည် “သံ” ဟု အသံထွက်အောင် ပြောဆိုသည့်အခါ ထိုအသံထွက်သည် တစ်ဒင်္ဂါကလေးတွင် သံထဲတွင်ရှိသော ပရမာအနုမြူသည် မရေတွက်နိုင်သော အကြိမ်ပေါင်းဖြင့် လည်ပတ်နေမည်ဖြစ်ပါသည်။ ဓါတ်သတ္တု၊ ရုပ်ပစ္စည်းဟူသမျှသည် မျက်စိဖြင့် အမြင်တွင် တည်ငြိမ်တည်ရှိသည့် သဘောရှိသော်လည်း ဓါတ် ပေါင်းဖွဲ့စည်းမှုအနေဖြင့် မျက်စိဖြင့် မမြင်နိုင်သော လည်ပတ်နှုန်းဖြင့် တည်ရှိနေခြင်းဖြစ်ပါသည်။ ဓါတုဗေဒပညာရှင် ဆာဂျိမ်းဂျေဟန်းဆိုသူ၏ အဆိုအရ ရုပ်ပစ္စည်းဆိုသည်မှာ တည်တည်ငြိမ်ငြိမ်ရှိသည်မဟုတ်၊ ဖြစ်ပျက်လျက်ရှိနေသည်။ ရုပ်ပစ္စည်းသည် တည်ရှိသည်မဟုတ်၊ စီးလျက်နေသည်။ အရာခပ်သိမ်းသည် အထူးသဖြင့် သက်ရှိသတ္တဝါတို့သည် အစဉ် ပြောင်းလဲလျက် အသစ်တစ်ဖန် ပြုပြင်လျက်ရှိနေပါသည်။

အရာခပ်သိမ်းကို လှုပ်ရှားစေသောသူသည် မည်ကဲ့သို့ မတုန်မလှုပ်နေနိုင်သလဲ။ ဘုရားသခင်၏ ပုံသဏ္ဍာန်များကို ခွင့်ပြု၍ အစစ်အမှန် အကောင်အထည်ကို သယ်ဆောင်နိုင်လျှင် သစ္စာအရှိဆုံးသော ဘုရားသခင်၏ ပုံသဏ္ဍာန်သည် ပန်းချီပန်းပုနာမည်ကျော် မိုင်ကယ် အဲန်ဂျဲလ်လိုရေးဆွဲသော ပန်းချီဖြစ်ပါလိမ့်မည်။ ထိုနာမည်ကျော် ပန်းချီမှာ ပင်လယ်လှိုင်းကြီးပေါ် ပျံသန်းနေသော ဘုရား၏ ရုပ်ပုံဖြစ်ပြီး ကာပယ်လာစစ်စိနာ ဘုရားရှိခိုးကျောင်းမျက်နှာကြက်တွင် ရေးဆွဲခြင်းဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းရသဝတ္ထုထဲတွင် ဘုရားသခင်၏ တောင်ပံအကြောင်းကို ဖတ်ရှုရပါသည်။

ကျွန်ုပ်၏ အတိုက်အခံများက ဘုရားသခင်မရှိဘူးဟု ဆိုကြပါသည်။ သူတို့မသိရှိသောအချက်မှာ အဆင့်မြင့် ခရစ်ယာန်ဓမ္မဆရာများကလည်း ဤအတိုင်းပြောဆိုကြသည်မှာ ကြာပါပြီ။ သို့သော် ဆိုလိုသည့် အဓိပ္ပါယ်မှာ တစ်မျိုးဖြစ်ပါမည်။ စာပေပညာရှင်၊ ယထာဘူတပညာရှင်

ရွှန်စတီတုဏရိဂျယ်နာဆိုသူက ဤကဲ့သို့ရေးသားခဲ့ပါသည်။ လိုရင်း အဓိပ္ပါယ်အတိုင်း တစ်သွေမတိမ်းဘဲ ပြောမည်ဆိုလျှင် ဘုရားမရှိဘူး။ အဘယ့်ကြောင့်ဆိုသော် သူသည် သက်ရှိသတ္တဝါထက် သာလွန်သည်။ ရှင်သော မအဂ္ဂေနတ်စ်၏အဆို ဘုရားသခင်မှ ဖြစ်သော အသက်ရှင် နေခြင်းသည် အများနှင့်ဆိုင်သော ဖြစ်ပျက်မည့်အရာမဟုတ်ပါ။ ထို အသက်ရှင်နေခြင်းသည် အခြားသောသတ္တဝါများနှင့် ကွာခြားသည်။

Being ဟူသောစကားသည် နာမ်တစ်ခုတည်းမဟုတ်ဘဲ ကြိယာလည်း ဖြစ်သည်။ ဖန်ဆင်းခြင်းခံသောသတ္တဝါတို့သည် နာမ် တစ်ခုတည်းဖြင့် ခေါ်နိုင်သောအရာများ မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် လည်ပတ်သည် လှုပ်ရှားသည်။ ရာဇဝင်တွင်သည်။ ဘုရား သခင်ဖန်ဆင်းသမျှသော အရာခပ်သိမ်းသည် ရှိသည်ဟုမဆိုနိုင်။ သာ၍ပင် ဖန်ဆင်းရှင်ရှိသည်ဟု မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် အရာ ခပ်သိမ်းသည် လှုပ်ရှားပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်ရှိတော် မသည်ဟုဆိုလျှင် ဘုရားသခင်ကို အထင်သေးရာရောက်သည်။ အဘယ့် ကြောင့်ဆိုသော် ဘုရားသခင်သည် အရာရာကိုဖြစ်စေသောကြောင့် ဖြစ် သည်။

ဖြစ်စဉ်တစ်ခုတည်ရှိနေသည်။ ၎င်းမှာ ဘုရားသခင်ဇာတ် တော် ဖြစ်ပါသည်။ သူသည် ကြီးမားသောလာခြင်းနှင့်ဖြစ်ခြင်း ပေါင်း စပ်သည်။ ဟေဗြဲဘာသာစကားဖြင့် သူ့နာမည်ကို El ဟုခေါ်သည်။ ဆက်စပ်သည့်သဘောကို ဖော်ပြသည်။ "El" ၏ အဓိပ္ပါယ်မှာ "towards"=ဦးတည်သည်၊ ရှေ့ရှုသည်ဟုဆိုလိုပါသည်။ Alpha မှ Omega = အစမှ အဆုံးတိုင်အောင် လှုပ်ရှားသွားလာသည်ဟု ဆိုလို ပါသည်။

မောရှေထံဖော်ထုတ်ခဲ့သော ဘုရားသခင်၏ ဟေဗြဲနာမည်ကို

အတိအကျ ဘာသာပြန်ဆိုမည်ဆိုလျှင် "Ehjah asher ehjah " = "I will be what I will be " = ငါဖြစ်မည့်အရာကို ငါဖြစ်မည်။

ဆာလံဆရာဒါဝိဒ်က ဘုရားသခင်ဟာ ဘယ်သူလဲဟု သူ့ကိုယ်သူ မေးပြီး သူ့ဟာသူ ပြန်ဖြေပုံက “ကိုယ်တော်သည် ခေရုဗိန်ခေါ်ကောင်းကင်တမန်တော်ပေါ်တွင် ထိုင်တော်မူ၍ ပုံသန်းလျက် ရှိတော်မူသည်။ အမှန်ပင် ကိုယ်တော်သည် လေ၏တောင်ပံများအပေါ်တွင် ထိုင်၍ ပုံသန်းတော်မူသည်။ ဘုရားသခင်သည် တောင်ပံရှိသောသတ္တဝါများအပေါ်တွင် ထိုင်တော်မူသည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ ပို၍မှန်ကန်အောင်ဆိုလျှင် တောင်ပံများရှိသော အဖြစ်အပျက်များပေါ်တွင် ထိုင်တော်မူသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်တမန်တော်တို့သည် ရှိနေကြရုံမဟုတ်ဘဲ လှုပ်ရှားလျက် ဖြစ်ပျက်နေကြသည်။ ဆာလံကျမ်းနောက်တစ်နေရာတွင် ကိုယ်တော်သည် မိုဃ်းတိမ်ကို သူ၏ ရထားအဖြစ် ဖန်တီးသည်။ လေ၏တောင်ပံအပေါ်တွင် ကိုယ်တော် လျှောက်လှမ်းတော်မူသည်။

ဤထူးကဲကောင်းမွန်သော သရုပ်ထင်ရှားအောင် ဖော်ပြခြင်းနှင့် ကမ္ဘာစကြာဝဠာသည် မလှုပ်ရှားသောစက်အားအဖြစ် ထင်မြင်ယူဆချက်ဖြင့် နှိုင်းယှဉ်ကြည့်လျှင် သမ္မာကျမ်းစာ၏အခြေအနေကို သဘောပေါက်ပါလိမ့်မည်။ ထူးကဲကောင်းမွန်သော သရုပ်ထင်ရှားအောင် ဖော်ပြခြင်းဆိုသည်မှာ ယခုခေတ်ဖြစ်ပျက်နေသော သိပ္ပံပညာထွန်းကားသည့် ကမ္ဘာကြီးဖြစ်လာလိမ့်မည်ဟု ဉာဏ်နီဉာဏ်နက်ဖြင့် ကြိုတင်မျှော်တွေးခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ မူတည်လျက်ရှိသော ချစ်ခြင်းမေတ္တာလက္ခဏာနှင့်ပတ်သက်လျှင် ကိုယ်တော်၌အမျိုးမျိုးပြောင်းလဲခြင်းမရှိ။ ကွေ့ကောက်သောအရိပ်အခြေမရှိပါ။ ဤချစ်ခြင်းမေတ္တာကို ထင်ရှားပြသခြင်းသည် အချိန်အခါသမယတိုင်း သစ်လွင်လျက်ရှိနေပါသည်။

ဘုရားသခင်ဟာ ဘယ်သူလဲဟူသော မေးခွန်းပုစ္ဆာကိုဖြေဆိုရန် ဤအကြောင်းအရာတွင် အခက်အခဲ ဖန်တီးနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်သည် လူမျိုးအပေါ်တွင် အသစ်အသစ်သော ပုံစံများဖြင့် ကျရောက်စေတော်မူပါသည်။ မီးတောက်မီးလျှံသည် အစဉ်ပြောင်းလဲနေသကဲ့သို့ ကိုယ်တော်၏မေတ္တာမီးတောက် မီးလျှံသည် အစဉ်အမြဲ ပြောင်းလဲလျက်ရှိသည်။ ပုဂ္ဂိုလ်တစ်ဦး၏ ရုပ်သဏ္ဍာန်ကို အစစ်အမှန် ဖန်တီး၍ မရပါ။ ပုဂ္ဂိုလ်တိုင်းသည် မျက်နှာထားအမျိုးမျိုး အစဉ်အမြဲ ပြောင်းလဲလျက်ရှိသည်။ အမှန်တရားဖြစ်သည်ဟု တစ်ထစ်ချ မပြောဆိုနိုင်ပါ။ အမှန်တရားဆိုသည်မှာ ပြောင်းလဲနေသော အရာဝတ္ထု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး၏အကြောင်းကို မှန်ကန်သည်ဟု အခိုင်အမာပြောဆိုခြင်း ကွင်းဆက်တစ်ခုလုံးအမြဲ ဖြစ်နေပါသည်။

သို့ဖြစ်သောကြောင့် ဘုရားသခင်၏ အကြောင်းကို စတင်ဖော်ပြသော ဟေဗြဲစကား “မျက်နှာ”ကို “မျက်နှာများ” (panim) ဟုအမြဲ အသုံးပြုသည်ကို တွေ့ရှိရပါသည်။ လူတိုင်းအရာဝတ္ထုတိုင်းသည် အသွင်အပြင်ကို အစဉ်မပြတ် ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် ဘုရားသခင် အကြောင်းကို ဖော်ပြရာတွင် သမ္မာကျမ်းစာက “မျက်နှာများ”ဟု အသုံးပြုလေသည်။ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းတရားကို နည်းမျိုးစုံဖြင့် ဖော်ပြလျက်ရှိတော်မူပါသည်။

ဘုရားသခင်ဟာ ဘယ်သူလဲဟု မိမိကိုယ်ကို မေးကြည့်သည့် အခါ သင်၏မျက်စိရှေ့တွင် ရုပ်ရှင်ကားကြည့်ရှုသကဲ့သို့ ရုပ်ပုံလွှာများ တစ်သီတစ်တန်းကြီး ထွက်လာပါသည်။ တစ်ပုံထက်တစ်ပုံပို၍ လှပစွာ ထွက်လာပါလိမ့်မည်။ ဤအကြောင်းကြောင့် ရုပ်တုများမပြုလုပ်ရန် ရဟူဒီလူမျိုးအား တားမြစ်ခြင်းဖြစ်ပါသည်။

ဟေဗြဲဘာသာစကားသည် "is"ဟူသောစကားကို အသုံးမပြုရန်

ရှောင်နေပါသည်။ ဟေဗြဲ သို့မဟုတ် အာရမိတ်ဘာသာစကားကို ပြောဆိုသော ယေရှုသည် နောက်ဆုံးညစာစားပွဲတွင် "This is my body" ဟုမပြောဘဲ "This my body" ဟုသာ မိန့်တော်မူခဲ့ပါသည်။ (ရုရှားနှင့် တရုတ်ဘာသာစကားလည်း "To be" ဟူသောကြိယာကို အသုံးမပြုကြပါ။ သီအိုလိုဂျီပညာရှင်များသည် သမ္မာကျမ်းစာ စကားများကို အသိသာခဲ့သော် ယေရှု မိန့်ဆိုခဲ့ဘူးသော စကားအကြောင်းကို အငြင်းပွားရန်ဖြစ်မှ ပိုမိုနည်းပါးပါလိမ့်မည်။

ကျွန်ုပ်တို့ခရစ်ယာန်များအနေဖြင့် ဘုရားသခင် ဘယ်သူလဲဟု သိရှိကြပါသည်။ ဘုရားသခင်သည် အာလဖ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသောသူ ကိုယ်တော်ဘာဖြစ်ဦးမလဲ။ ကျွန်ုပ်တို့ သိရှိပါသည်။ ချစ်ခင်မြတ်နိုးဆုံးဖြစ်သည်။ ယခုကိုယ်တော်ဘာဖြစ်နေသလဲ။ ကိုယ်တော်ရှိနေသည် မဟုတ်ပါ။ ဘုရားသခင်သည် ကမ္ဘာ့တောင်ဝင်ရိုးစွန်းမှ မြောက်ဝင်ရိုးစွန်းသို့ မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ ပျံသန်းလျက်ရှိတော်မူသည်။

ဘုရားမဲ့ဝါဒတို့တွင် အချက်တစ်ချက်တော့ ပိုင်ပါသည်။ ဘုရားသခင် ဘယ်သူလဲဟု အတိအကျ ကျွန်ုပ်တို့မပြောဆိုနိုင်သလို သူတို့လည်း ဘုရားမဲ့ဝါဒဆိုဒါ ဘာလဲဟု မပြောဆိုနိုင်ကြပါ။ ဤအကြောင်းလည်း အစဉ်မပြတ် ပြောင်းလဲတိုးတက်မှုဖြစ်ပါသည်။ ဘုရားသခင်ကို ငြင်းဆိုကြသော ခေတ်ဟောင်းက လူမိုက်တို့၏ ဘုရားမဲ့ဝါဒသည် ပြောင်းလဲတိုးတက်မှုအဆင့်ဆင့် ကျော်လွှားလာကာ စစ်မက်၍ သိပ္ပံပညာအထောက်အထားပြုသည့် ဘုရားမဲ့ဝါဒအဆင့်သို့ ရောက်ရှိလာကာ ယခုအခါ တိုင်းပြည်များကို အုပ်စိုးသော ကွန်မြူနစ်များ ဖြစ်လာကြပါသည်။

သို့သော် မှတ်သားထားရန်အချက်မှာ ဘုရားသခင်ဟာ ဘယ်

သူလဲဟု မပြောဆိုနိုင်သည့်တိုင်အောင် ကျွန်ုပ်တို့၏တွေးတောစဉ်းစားခြင်းနှင့် အထင်အမြင်ကို မလျှော့နည်းစေပါ။

တမန်တော်ရှင်ပေါလု၏ ရေးသားချက် “ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။

ကျွန်ုပ်သည် စက်ကိရိယာတစ်ခုအကြောင်းကို ပိုသိလေလေ၊ ဖန်တီးသော အင်ဂျင်နီယာကို သဘောကျလေလေဖြစ်ပါသည်။ နန်းတော်တစ်ခုကြည့်ရှု၍ လှပလေလေ၊ ထိုနန်းတော်ပုံကို ရေးဆွဲသော ဗိသုကာ အားပို၍ မြတ်နိုးလေလေဖြစ်ပါသည်။

ကျွန်ုပ်၏အတိုက်အခံများပေးထားခဲ့သော ဘုရားမဲ့ဝါဒီ သိပ္ပံပညာရှင်များ စာရင်းမှာ မူမမှန်ပါ။

ကျွန်ုပ်တို့၏ ကမ္ဘာစကြာဝဠာသည် အင်းစတိန်း၏နာမည်ကို သယ်ပိုးနေပါသည်။ သူက ကမ္ဘာစကြာဝဠာအကြောင်းကို အနည်းအကျဉ်းတော့ သိရှိပုံရပါသည်။ ဤကမ္ဘာကိုမြင်သည့်အတိုင်း The world As I see It ဟူသောစာအုပ်ထဲတွင် ဤကဲ့သို့ ရေးသားခဲ့ပါသည်။

လူတစ်ယောက်ယောက်သည် ပရောဖက်တို့၏ရဟူဒီဝါဒကိုလည်းကောင်း၊ ယေရှုခရစ်သွန်သင်ဆုံးမသည့် ခရစ်ယာန်ဘာသာကိုလည်းကောင်း၊ သုတ်သင်ရှင်းလင်းသည်ရှိသော်၊ ရှေ့ဆက်ဖြစ်ပေါ်လာသည့် ထပ်ပွားအကြောင်းအရာများအနက် အထူးသဖြင့် ယဇ်ပုရောဟိတ်အရာ၏ နောက်ဆက်တွဲအကြောင်းအရာထဲက ပုထုဇဉ်လူသား၏ လူမှုရေးဒုစရိုက်ကို ကုစားနိုင်သော ဆုံးမဩဝါဒ ထိုသူတွင် မရှိတော့ပြီ။ လူသားကောင်းစားရေးအတွက် ဆန္ဒ

ရှိသော လူတိုင်း၏တာဝန်ဝတ္တရားမှာ သူတတ်နိုင်သရွေ့ သူ၏လောကကလေးတိုင် ဤဆုံးမဩဝါဒကို လူသားများ အတွက် မသေမပျောက်နိုင်သော တန်ခိုးအစစ်အမှန် ဖြစ်စေရန် မမှိတ်မသုန်ကြိုးစားအားထုတ်ရန် ဖြစ်ပါသည်။ ဤလမ်းစဉ်အတိုင်း သူသည် မိတ်ဆွေရောင်းရင်းများ၏ ဟန့်တားနှောင့်ယှက်သည့်ကြားမှာပင် ရိုးသားစွာ အား ထုတ်နိုင်လျှင် မိမိကိုယ်ကိုယ်နှင့်သူ၏အသိုင်းအဝိုင်းအဖွဲ့အစည်းအတွက် ကုသိုလ်ကံကောင်းသည်ဟုသဘောထားနိုင်ပါသည်။

ဘားနက်ဆိုသူသည် သူ၏ အတ္ထုပ္ပတ္တိနိဒါန်းပိုင်းတွင် ဤကဲ့သို့ ရေးသားခဲ့လေသည်။ ဘာသာရေး၏ လောကဓါတ် အသက်ရှင်ခြင်းသည် တန်ခိုးအရှိဆုံးနှင့်သဘာဝအကြောင်း သိပ္ပံပညာဆိုင်ရာ သုတေသနပြုလုပ်ရန် မွန်မြတ်သော ရည်ရွယ်ချက်အကြောင်း ဖြစ်ပါသည်။

မီလာနာအမည်ရှိ ပုဂ္ဂိုလ်တစ်ဦးက သူ၏စာအုပ် ကြယ်တာရာ၏ အဆက်စပ်မှုနှင့် အဆောက်အဦး Relativity and structure of stars ကို ဤကဲ့သို့ နိဒါန်းပျိုးလေသည်။ အစကနဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးတို့ကို ဖန်ဆင်းတော်မူ၏။

ရုက္ခဗေဒပညာရှင် ဟန်းစပယ်မင်းဆိုသူက ဤကဲ့သို့ ရေးသားလေသည်။ ကျွန်ုပ်၏ ဓါတ်ခွဲစမ်းသင်ခန်းတွင် အလုပ်လုပ်နေရင်း တစ်ဦးတစ်ယောက်နှင့်စကားစမြည် ပြောလိုသော စိတ်ပေါက်လာသည်။ အပြန်အလှန်ပြောဆိုနေကြသလို ခံစားသည်။ ထိုစကားပြောဖော်ကတော့ ကျွန်ုပ်ထက် ဉာဏ်ပညာထက်မြက်ပုံရသည်။

ဧမာနွေလကန်က ရေးသားခဲ့သည်မှာ လူတစ်ယောက်၏ မျက်နှာသည် အသက်ဝိညာဉ်ကို ဖော်ပြခြင်းကြောင့် လှလှပပ မြင်ရ

သလို၊ ဤကမ္ဘာလည်း လှပတင့်တယ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာအားဖြင့် ဘုရားသခင်ကို မြင်ရပါသည်။

ယခုခေတ်စားနေသော အညမညသဘောတရားကို စတင်သူ နှင့် ကာလ်မတ်စ်၏ ဆရာဟယ်ဂဲလ်က ဘာသာရေးကို အသက်ချမ်းသာပေးရန် ရထားဘူတပညာအား မေတ္တာရပ်ခံခဲ့လေသည်။

ဖရန်စစ်ဘက်ကွန်၏အဆို “ယထာဘူတပညာကို ဘုရားသခင်အား မျက်နှာလွဲကာ အပေါ်ယံလေ့လာကြသည်။ ယထာဘူတပညာကို နက်နက်နဲနဲ လေ့လာသည့်အခါ ဘုရားသခင်ထံတော်သို့ ပြန်ပြန်ရောက်နေသည်။

သိပ္ပံပညာရှင်များကို ယုံကြည်စေသော အကြောင်းအရာမြောက်များစွာရှိပါသည်။ သူတို့သည် သဘာဝ၏ နိယာမတရားများ ညီညွတ်မှုအကြောင်းကို အံ့ဩသလို၊ စိတ်အာရုံ ဆင်ခြင်တုံတရား ထိုးထွင်းဉာဏ်ဖြင့် သိတတ်မှုနှင့်ယုံကြည်ခြင်းစသည်တို့အားဖြင့် ဘုရားသခင်အကြောင်းကို သိမြင်နားလည်နိုင်ခြင်းကိုပါ အံ့ဩကြလေသည်။

မယုံကြည်သူတို့သည် ရှေ့နောက်စကား ညီညွတ်စေလိုလျှင် ဘုရားမဲ့ဝါဒီများအဖြစ်သင့်ဘဲ agnostics = ထာဝရဘုရားသခင်အကြောင်းကိုလည်းကောင်း၊ နောင်တမလွန်ဘဝအကြောင်းကိုလည်းကောင်း၊ မသိမြင်နိုင်ဟု ယုံမှတ်သူများဖြစ်သင့်ပါသည်။ ဖန်ဆင်းရှင်မရှိဘူးလား။ ကောင်းပါပြီ။ မရှိဘူးဟုဆိုကြပါစို့။ သို့ဖြစ်လျှင်ကမ္ဘာစကြာဝဠာသည် မည်သည့်ဉာဏ်ပညာဖြင့် လမ်းပြဦးဆောင်ခြင်းမရှိဘဲ။ အစီအစဉ်မရှိ အလိုအလျောက်ခြံပ်မျိုးစုံ ပေါင်းစပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ ဦးနှောက်လည်း နိယာမတရားပေးသမရှိဘဲ အလိုအလျောက် ပြုပြင်ပြောင်းလဲခြင်း၏ ရလဒ်ဖြစ်ပါလိမ့်မည်။ ဤသို့ဆိုလျှင် ကျွန်ုပ်၏ဦးနှောက်အလိုအလျောက်ဖြစ်ပေါ်လာသော ကိုယ်အင်္ဂါသည်

ဉာဏ်ထက်ထက်ဖြင့် မြောက်များစွာတို့ကို မှန်ကန်စွာ နားလည်နိုင်ခဲ့လေ။ အရာခပ်သိမ်းကို မသိသော်လည်း အရာခပ်သိမ်းကို သိရှိနိုင်ပါသည်ဟု စတာလင်က ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အရာရာကို သိရှိနိုင်သော ဦးနှောက်ကို မည်ကဲ့သို့ ကျွန်ုပ်တို့ပိုင်ဆိုင်နေပါသလဲ။ မီးသီးများ၊ ဘက္ကရီများ သံကြိုးတိုလီထွာလီများကို ကြိုတင်ထင်မြင်ထားသော ပုံစံ မရှိဘဲ စုပုံပစ်ထားလျှင် မည်ကဲ့သို့ အသံဖမ်းရေဒီယို ဖြစ်နိုင်မည်လဲ။ ကြိုတင်ထင်မြင်ခြင်းမရှိလျှင်၊ ကားတာယာများ၊ ဝက်အူ၊ နတ်များ၊ လေးများ၊ ဘရိတ်များစသည်တို့ကို စုပုံထားခြင်းဖြင့် မည်ကဲ့သို့ လူမောင်းသော မော်တော်ယာဉ်ဖြစ်နိုင်မည်လဲ။

ရုက္ခဗေဒပညာရှင်မက်စ်ဟတ်မန်ဆိုသက ကမ္ဘာစကြာဝဠာနှင့် ကျွန်ုပ်တို့၏ အတွေးအခေါ် ဟပ်စပ်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဒေဘရွတ်လိုင်ဆိုသူကမူ သိပ္ပံပညာက အရာရာကို ဖော်ထုတ်ရှင်းပြနိုင်သည်ဟု ကျွန်ုပ်တို့အလွယ်တကူ ခံယူကြသည်ထက် ပို၍ နက်နဲသိမ်မွေ့သော အထူးအဆန်းများရှိသေးသည်ဟု ဆိုလေသည်။ ကမ္ဘာစကြာဝဠာတွင် ထာဝရအဓိပ္ပါယ်မရှင်းသောအရာကို နားလည်သဘောပေါက်နိုင်ပါသည်ဟု အင်းစတီနီးက ရေးသားခဲ့လေသည်။

ဘုရားမဲ့ဝါဒက မှားယွင်းစွာ သူတို့အဖွဲ့ဝင်အဖြစ် ရေတွက်မိသော ဂိုလာတီယာစာရေးဆရာကြီးကတောင် ဤစကားကို ပြောဆိုခဲ့ပါသည်။ ဤကမ္ဘာကို ဉာဏ်ပညာဖြင့် ဖန်ဆင်းခြင်းဖြစ်သည်။ သို့ဖြစ်သောကြောင့် ဤကမ္ဘာကို ဉာဏ်ကြီးရှင်တစ်ခုခုက ဖန်ဆင်းခြင်းဖြစ်သည်။ နယိုတွန်တစ်ယောက်ဉာဏ်ပညာသည် အခြားသောဉာဏ်ကြီးရှင်ထံမှ လာသည်။

လက်ပတ်နာရီတီထွင်ပြုလုပ်သူမရှိဘဲ။ လက်ပတ်နာရီရှိမည်ဟု မည်သူက ယုံကြည်နိုင်မည်လဲ။ ကျွန်ုပ်တို့လက်တွင် ပတ်ထားသောနာရီ

သည် ကမ္ဘာမြေကြီးလည်သည့်အတိုင်း အချိန်ကိုပြောလေသည်။
ဤအချိန်တိုင်းတာချက်ကို မည်သူကတီထွင်သလဲ။

ဖန်ဆင်းခြင်းကို စိတ်ဝင်စားစွာ ကြည့်ရှုသောသူအား အံ့ဩ
စေသော ဒုတိယအရာများ သဘာဝတွင် ကြပ်တည်းသော ပဋိပတ်စဉ်ရှိ
ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ စည်းကြီးသောပဋိပတ်စဉ်ရှိခြင်းသည် အလို
အလျောက်ဖြစ်ခြင်း၏ ရလဒ်မဖြစ်နိုင်ပါ။

ယူဆက်စကားလ်ဆိုသူက သဘာဝတွင် တေးသံသာတစ်ခုလုံး
ကို ဖတ်ရှုရသည်ဟူ၍လည်းကောင်း၊ ဘူမိဗေဒပညာရှင်က လိုအွတ်စဆို
သူက ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီး၏ တီးလုံးများကို ကြားနာရပါ
သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြပါသည်။

ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်ရန်အလို့ငှါ။ သီအိုလိုဂျီ
ဆောင်ကျမ်းသော မြောက်မြားစွာသော သက်သေသာဓကများကို
အလွန် ဝေဖန်သုံးသပ်သည်။ မောနွေလကန်သည် စကြာဝဠာနှင့်
ဆိုင်သော အထောက်အထား မှန်ကန်သည် ယုတ္တိယုတ္တိရှိသည်ဟု ဝန်ခံ
လေသည်။ သဘာဝ၌စနစ်တကျ ရှိခြင်းသည် ဖန်ဆင်းရှင်ရှိသည့်
အကြောင်းကို ထောက်ပြပါသည်။

သူ့ခေတ်သူ့ကာလ၌ မဟာဗြိတိန်၌ ကူးသန်းရောင်းဝယ်ရေး
ဖောက်ကားမှုနှင့် ကျင့်ဝတ်၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း၊
တစ်စုံတစ်ရာမှာ အသုံးဝင်ခြင်းကိုသာလျှင် စံထားလိုက်နာသင့်ကြောင်း၊
အဓိကပြုသော သက်ရှင်နေထိုင်မှုစနစ်တို့၏ ယဇ်ကောင်ဖြစ်သော
ချလ်စ်ဒါဝင်၏ ထင်မြင်ယူဆချက်တွင် သဘာဝသည်လည်း လူသား
တို့အတွက် အသုံးဝင်ခြင်း၊ အခြေခံမှုအတိုင်း လုပ်ဆောင်သည်ဟု ဆိုပါ
သည်။ သို့သော် ဤအတိုင်းမဟုတ်ပါ။ သဘာဝက လုပ်ဆောင်ခြင်း
မဟုတ်ဘဲ သဘာဝတွင် မဟာအနုပညာရှင်နှင့် စိတ်ကူးဉာဏ်ကောင်း

သော မဟာဗိသုကာက လုပ်ဆောင်နေကြသည်။

ရွှေဥဒေါင်းအထီး၏ အမွှေးယဉ်ယဉ်ကြော့ကြော့လှပပုံကို သေးမွှားသော စုပေါင်းစပ်ပေါင်းစုပုံခြင်းဖြင့် တစ်ဖြည်းဖြည်း ဓမ္မ အလျောက် ဖြစ်ထွန်းလာသည်ဟု ရှင်းပြ၍ရနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုလှပသော အမွှေးသည် ဥဒေါင်းအများ၏စိတ်ကို အလွယ်တကူဆွဲဆောင်နိုင်သော အရေးသာမှုရှိသောကြောင့် ဖြစ်ပါသည်။ ကျီးကန်းအမသည်လည်း ကြင်ဖော်ရှာနိုင်သော အစွမ်းပကား တစ်ခု ရှိသည်။ လမ်းဘေးချုံ့နွယ်မြက်ပင်များ၊ နတ်ဖြင့် မပြောပြနိုင်လောက်အောင် လှပသည့် တောနင်းပန်းများမှအစ ပန်းမာလာအပေါင်းတို့သည် မျိုးပြန့်ပွားနိုင်နိုင်ရန် ပန်းဝတ်မှုပန်းဝတ်ရည်တို့အားဖြင့် ပျားသတ္တဝါများကို စွဲဆောင်နိုင်စွမ်းရှိကြပါသည်။

သေးငယ်သော ငါးအချို့သည် မည်သည့်အကြောင်းကြောင့် အသုံးမကျဘဲနှင့် လွန်စွာလှပသလဲ။ ကောင်းပြီ။ အနုပညာအတွက် ရည်ရွယ်သော အနုပညာလက်ရာဖြစ်ပါသည်။ မည်သည့်အကြောင်းကြောင့် ကြက်တူရွေးသည် စကားပြောနိုင်စွမ်းရှိသလဲ။ မည်သည့်အကြောင်းကြောင့် ခေါင်းလောင်းငှက်တည်ရှိပြီး၊ ၎င်းခေါင်းလောင်းငှက်တို့၏ အော်သံသည် ခေါင်းလောင်းငယ်များ၏ စုပေါင်းအသံနှင့်တူသည်။ အနုပညာရှင် တစ်ဦး၏ စိတ်ကူးယဉ်မျှသာ ဖြစ်ပါသည်။ ဒရယ်၏ ဦးချိုကားကားကော ဘယ်လိုသဘောလဲ။ မည်သည့်အကြောင်းကြောင့် မြင်းကျားတွင် အရစ်ကျအကြောင်အကျားရှိသလဲ။ မည်သည့်အကြောင်းကြောင့် ပန်းများသည် အရောင်အဆင်း အမျိုးမျိုးရှိသလဲ။

ဂျာမန်သဘာဝပညာရှင်ကျော် နိတချာက၏အဆို ကျွန်ုပ်တို့ အယောက်တိုင်းတွင် ကလေးဆန်တတ်သည့်အကွက်ကလေး တစ်ခုခု တော့ရှိတတ်သည်။ ဤလှပသော သဘာဝအရာဝတ္ထုများကို ဖန်ဆင်း

သော ဘုရားသခင်သည်လည်း ကလေးဆန်သောအကြောင်းအရာတစ်ခု ခုရှိသည်ဟု မဆိုနိုင်ဘူးလား။ နွားစားခွက်ထဲတွင် မွေးဘွား၍ နာဇရက်မြို့လမ်းမပေါ်တွင် အခြားကလေးများနှင့် ဆော့ကစားခဲ့သော သူငယ်၌လည်း ဘုရားသခင်၏ ဇာတိတော်ဂုဏ်အနှစ်သာရကို ဖော်ပြခြင်း မဖြစ်ဘူးဟု ဆိုနိုင်ပါသလား။

ကျောက်သလင်း၌ တိကသော ဒေါင့်မျိုးများညီညာသောအတိုင်း အထွာအရွယ်အစားနှင့် လှပသော ပုံစံအမျိုးမျိုး ဘယ်ကလာသလဲ။

လူတို့၏ စက်မှုပညာထက် ထူးကဲစွာ ချည်မျှင်ယက်တတ်သော ပင့်ကူကိုကော ဘယ်လိုသဘောထားမည်လဲ။ ကြယ်တာရာနက္ခတ်တို့ကို လေ့လာသော မှန်ပြောင်းတွင် ထိုပင့်ကူအိမ်ကို တိုင်းထွာသည့် စနစ်တခုအဖြစ် အသုံးပြုလေသည်။ အပူအအေးဒဏ်ကြောင့် ပြောင်းလဲမှုမရှိ၊ ပျက်ဆီးခြင်းမရှိသော ထိုပင့်ကူအိမ်ချည်မျှင်ထက် သာ၍ကောင်းသော သာ၍လှပသော မည်သည့်အရာကိုမျှ လူများမထုတ်လုပ်နိုင်ပါ။

လူတို့သည် ရေဒါ (rader) ကို တီထွင်ခဲ့ကြပြီး။ ဤရေဒါပညာအတတ်ကို လူတို့က လင်းနို့လင်းဆွဲထံမှ သင်ယူခြင်းဖြစ်လေသည်။ စက္ခုအာရုံအတွက် ထူးဆန်းသော မျက်မှန်အမျိုးမျိုး တီထွင်ခဲ့သော်လည်း ပုထုဇဉ်လူသား၏ မျက်လုံးထက် သာလွန်သော မျက်မှန် မတီထွင်နိုင်သေးပါ။

သူ့ကလေး၏ နေရာတစ်ကျ ထွေးလုံးရစ်ပတ်သော နားရွက်ကို ကြည့်ရှုရာမှ ခရစ်ယာန်ဖြစ်လာသော ကွန်မြူနစ်တစ်ယောက်၏ အကြောင်းကို ကျွန်ုပ်သိရှိပါသည်။ ဤနားရွက်သည် အလိုအလျောက် ဖြစ်သည်မဟုတ် ပုံစံတစ်ခုဖြင့် ဖန်ဆင်းခြင်းဖြစ်နေသည်မှာ သေချာပါသည်။ အနုမြူများပေါင်းစပ်ခြင်းအားဖြင့် အလိုအလျောက် ဖြစ်မလာနိုင်ပါ။

ပုထုဇဉ်လူသား၏ နားကြားခြင်းအာရုံဖြစ်အောင် အာရုံကြော အမျှင်ကလေး ၂၄၀၀၀ ပေါင်းစပ်ခြင်းအားဖြင့် ဦးနှောက်ထဲသို့ သတင်း စကားရောက်ရှိနိုင်သည်ကို လေ့လာသိရှိသည့်အခါ ဉာဏ်ပညာရှိသော ဖန်ဆင်းရှင် တစ်ပါးပါး၏လက်ချက်ဖြစ်သည်ကို မည်ကဲ့သို့ သင်မယ့်နိုင် သလဲ။

ဂျုံစပါးပင်ကို သေချာစွာ လေ့လာကြည့်ပါ။ အပင်၏အမြင့်မှာ လေးပေခွဲခန့် အပင်၏ အရွယ်အစားသည် တစ်လက်မ၏ အချိုး ဆယ့်ခြောက်ချိုးရှိသည်ဟု ဆိုကြပါစို့။ နှိုင်းယှဉ်စရာအဖြစ် ပေ ၁၂၅၀ မြင့်သော အဆောက်အဦးတစ်ခုကို စိတ်ကူးကြည့်ကြစို့။ (အထပ် ၁၀၀ ခန့်ဖြစ်ပါမည်။) ပြီးလျှင် ဤအဆောက်အဦး၏ ခြေသည် တစ်ကိုက်ပတ် လည်မှုတွင် ရပ်တည်နေသည်ဟု ဆိုကြပါစို့။ တစ်ဖန် ဂျုံစပါးပင်၏ ထိပ်တွင် လေးလံသောအနှံ့ရှိသည်။ လေတိုက်၍ လှုပ်ရှားသော်လည်း မကျိုး၊ စပါးပင်တွင် အထူးခမ်းနားသော စက်ယန္တယားစနစ်ရှိသည်။ မည်ကဲ့သို့ ဤစပါးပင်ထိပ်သို့ ရေတက်သွားနိုင်သည်ကို လူတို့အတွက် အထူးအဆန်းဖြစ်နေပါသည်။ ကျွန်ုပ်တို့၏အဆောက်အဦးအထက်ခန်း သို့ ရေရောက်သွားရန် ရေစုပ်စက်လိုအပ်သည်။ လူတို့သည် စပါးပင် ကဲ့သို့ အထူးအဆန်းတစ်ခုခု မလုပ်တတ်ကြပါ။

ရေအပေါ်အလေးရှိသည်ဟု စတင်တွေ့ရှိသော ရူပဗေဒပညာ ရှင် ယူးရီဆိုသူက ဤကမ္ဘာ၏ မူလအစကြောင်းကို လက်ရှိတွေးတော ယူဆချက်ထဲတွင် အံ့ဩဖွယ်နိမိတ်လက္ခဏာ တစ်ခုခု အလျှင်းမပါဘူးဟု အဆိုပြုခြင်း တစ်ခုတစ်လေမျှမရှိဟု ရေးသားခဲ့လေသည်။

တစ်ဖန်ရေအကြောင်းကို စကားစပ်မိသည်ဖြစ်သောကြောင့် ရေ၏ ထူးဆန်းသော ဂုဏ်ဒြပ်များကို ခဏလေ့လာကြရအောင်။ ရုပ်ဝတ္ထုပစ္စည်းအားလုံးသည် အပူဒဏ်ကြောင့် ပွ၍ အအေးဒဏ်ကြောင့်

ကြုံသည်။ ရေသာလျှင် အေးသောအခါ ပွဖောင်း၍ ရေခဲတုံး ဖြစ်သွားသည်။ ထိုရေခဲသည် ရေထက်ပေါ့သဖြင့် ရေထဲတွင် ထားသည့်အခါ ရေပေါ်တွင် ပေါ်လာသည်။ ရေ၏အပေါ်ယံတွင်သာ ခဲနေသဖြင့် ငါးများ အသက်ချမ်းသာကြသည်။ ရေတွင် ဤထူးခြားသော ဂုဏ်ဖြစ်သာ မရှိလျှင် ရေထဲတွင် ငါးသည် အသက်ရှင်နိုင်မည်မဟုတ်သည့်အပြင် ငါးများကိုသာ အဓိကစားသုံးသော ရှေးခေတ်လူတို့သည် အသက်ရှင်သန်နိုင်မည် မဟုတ်ပါ။

ကပ္ပသီးကုတ်ဆုပ် ဘယ်လိုဆယ်ကဖြစ်လာသလဲ။ မတော်တဆ ဖြစ်လာသလား။ သို့မဟုတ် ဉာဏ်ပညာထက်မြက်သောဖန်ဆင်းရှင် တစ်ခုခု လက်ချက်ကြောင့်လော။

ထာဝရမပြောင်းမလဲ တည်မြဲသော နိယာမတရားများဖြင့် အချိန်မှန်အုပ်ထိန်း၍ ကျွန်ုပ်တို့ နားမလည်နိုင်လောက်အောင် ထူထပ်စွာ ဖုံးအုပ်ခြင်းခံသော သဘာဝ၏ တစ်ညီတစ်ညွတ်တည်းရှိသော တုန်ခါအရှိန်၏ စက်ဝန်းနယ်ပယ်ကို လေ့လာလေလေ၊ ကျွန်ုပ်တို့၏ စိတ်သည် နှိမ့်ချခြင်းခံလေလေဖြစ်ကာ၊ ကျွန်ုပ်တို့၏ အသိအမြင် သေးသိမ်သလို ခံစားလေလေ၊ အာသာမပြေနိုင်သော သိပ္ပံပညာနှင့် အသိအမြင် မူလအစမှ ပညာနို့ရည်ကို သောက်ချင်စိတ်ပေါက်လေလေဖြစ်သည်။ တစ်ဆက်တည်းမှာပင် အလားတူ ပမာဏအတိုင်းအတာဖြင့် ဖန်ဆင်းခြင်းတစ်ခုလုံးကို အဓိပ္ပါယ်ဖော်ပြသော အဆုံးမရှိ စနစ်ကျသော ဉာဏ်ပညာကို ကြည်နူးလေလေ ဖြစ်သည်။

ဘုရားသခင် ဘယ်သူလဲဟု အတိအကျ မပြောဆိုနိုင်သည်မှာ

မှန်ကန်သော်လည်း ကိုယ်တော်ဖန်ဆင်းတော်မူသော အရာခပ်သိမ်းကို သေချာစွာ ရှုစားကြည့်ကြသည့်အခါ မမြင်နိုင်သော ကိုယ်တော်၏ တန်ခိုးအရှိန်ကို မျက်ဝါးထင်ထင် မြင်နိုင်ပါသည်။ ဖန်ဆင်းတော်မူခြင်း ခံသော အရာခပ်သိမ်းတို့သည် ဘုရားသခင်၏အကြောင်းကို ဘုန်းတန်ခိုးအာနုဘော်ကြီးမားသော အုပ်စိုးသူနှင့် မဟာအနုပညာရှင် အဖြစ်ဖြင့် ပြောပြနေပါသည်။ ဤဘုရားသခင် ဖန်ဆင်းတော်မူသော အရာခပ်သိမ်းမှ ဘုရားသခင်သည် စည်းစနစ်ကျသော ဘုရားဖြစ်ကြောင်းကို ကျွန်ုပ်တို့ သိရှိကြပါသည်။

ခမည်းတော်ကို ပြပါဟု တပည့်တော်များ၏ တောင်းဆိုချက်ကို ယေရှုသည် ဤကဲ့သို့ ဖြေကြားတော်မူလေသည်။ ဖိလိပ္ပူ ဤမျှကာလ ပထမလုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို အကျွန်ုပ်တို့ အားပြတော်မူပါဟု သင်သည် အဘယ်သို့ ဆိုရသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း ခမည်းတော် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသော စကားကို ငါသည် ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား ငါ၌ တည်ရှိနေတော်မူသော ခမည်းတော်ပြုတော်မူ၏” (ယော ၁၄:၉-၁၀)။

ဤနှုတ်ကပတ်တော်များအားဖြင့် ယေရှုသည် ကျွန်ုပ်တို့အား သွန်သင်တော်မူသော အကြောင်းအရာများ ကိုယ်တော်၏အကြောင်းကို မည်ကဲ့သို့ ကျွန်ုပ်တို့တွေးတောသင့်သည်ဟူသော အချက်မကဘဲ ကျွန်ုပ်တို့အကြောင်းကိုပင် မည်ကဲ့သို့ တွေးတောစဉ်းစား ထင်မြင်သင့်သည်ကိုပါ သွန်သင်ပြတော်မူခြင်း ဖြစ်ပါသည်။

အချိုးအစား အထင်အမြင်ကို ဆက်လက်တည်မြဲစေရင်းမှာပင်

ကျွန်ုပ်မြင်သော မည်သူမဆို သို့မဟုတ် သင့်ကိုမြင်သော မည်သူမဆို
ဆင်သည် ဘုရားမယုံကြည်သောဝါဒစာအုပ်ကို ရေးသားသောသူ ဖြစ်
လင့်ကစား ခမည်းတော်ကို မြင်နေရသည်ဟု မှတ်ထားကြရအောင်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ပုံ
သဏ္ဍာန်တော်နှင့်အတူ ဖန်ဆင်းခြင်းခံကြသောကြောင့်ဖြစ်ပါသည်။

ညာစာမြို့သား ရှင်ဂရေဂျော်ရီဆိုသူက လူသည် ဘုရားသခင်၏
ပုထုဇဉ်လူသားမျက်နှာဖြစ်စဉ် ဟူ၍လည်းကောင်း၊ ရှင်မာရီသခင်၏
ပုထုဇဉ်လူသားမျက်နှာဖြစ်စဉ်ဟူ၍လည်းကောင်း၊ ရှင်မာရီအပ်စ်က
ဘုရားသခင်နှင့်လူတို့၏ အလယ်တွင် အနီးစပ်ဆုံး မိသားစု ဆက်ဆံရေး
ရှိသည်ဟူ၍လည်းကောင်း၊ ရှင်ဘာစီလ်က လူသည် ဘုရားဖြစ်အောင်
ပညာတော်ရရှိသော သတ္တဝါဖြစ်သည်ဟူ၍လည်းကောင်း ရေးသားကြ
လေသည်။

လူ၊ လူတိုင်း မည်သည့်လူဖြစ်စေ၊ ဘုရားမယုံကြည်သူ၊ ရာဇ
ဝတ်ကောင်၊ သန့်ရှင်းသူတို့သည် သူ၏ကိုယ်ခန္ဓာတည်ဆောက်ပုံကြောင့်
ပထမဆုံး အံ့ဩစရာကောင်းပါသည်။ ယုတ်စွာအဆိုးဆုံးလူများပင်လျှင်
နှလုံးရှိကြသည်။ ထိုနှလုံးသည် စက်မှုပညာရှင်များ မတီထွင်တတ်သော
ရေစုပ်စက်ဖြစ်သည်။ တစ်ကိုယ်လုံးတွင် တစ်နေ့လျှင် အကြိမ်ပေါင်း
၆၀၀ ထက်မနည်း သွေးကိုလည်ပတ်အောင် တွန်းပို့သည်။ နှစ်ပေါင်း
ငါးဆယ်ကာလတွင် သွေးလည်ပတ်မှုပေါင်း ၁၈၄၀၀၀၀၀၀ ကြိမ်ဖြစ်
ပါသည်။ တစ်မိနစ်မျှ ရပ်နားမှု မရှိပါ။

ဒုတိယအနေဖြင့် လူသည် ဝိညာဉ်၏တန်ခိုးအာနိသင်ကြောင့်
အံ့ဩဖွယ်ကောင်းသောသတ္တဝါ အံ့အားသင့်ဖွယ်ကောင်းသောပုဂ္ဂိုလ်
နောက်တစ်ခု ရှင်းပြ၍ပင်မရနိုင်သော သတ္တဝါဖြစ်ပါသည်။ အလွန်
စုံလင် ပြည့်စုံသည့်အတွက် တစ်နည်းအားဖြင့် သူ့ဟာသူ စီမံအုပ်ချုပ်

သည်။ နားပင်းသောဘီထိုဗင်သည် နာမည်ကျော် နဝမမြောက်တေးလုံးကို သီကုန်းခွင့် ရရှိသည်။ မျက်မမြင်၊ နားပင်းစကား မပြောတတ်သော ဟယ်လင်ကဲလာ၏ ဆက်ကပ်သောအသက်တာတွင် စာရေးဆရာမကြီး နာမည်ကြီး လူလူချင်း ချစ်ခင်မြတ်နိုးကြင်နာ၍ ကျေးဇူးပြုတတ်သော သူဖြစ်ခွင့် ရရှိသည်။ ပါးစကယ်လ်ဆိုသူသည် အသက်ကိုးနှစ်အရွယ်တွင် မေပျောက်ခဲ့သော ရှေးဟောင်းဂရိသင်္ချာပညာရှင် ယူကလစ်၏ ဂျီဩမေတြီပုစ္ဆာကို ပြန်လည်တွေ့ရှိသည်။ ဂျာမန်သုခမပညာရှင် မိုဇတ်သည် အသက်ငါးနှစ်အရွယ်တွင် တေးသံစုံစတင်သီကုန်းရေးသားခဲ့သည်။

လူ၏အံ့ဩဖွယ်ကောင်းခြင်း ထပ်ပြောမည်ဆိုလျှင် နတ်မျက်စိ၏ စမ်းသပ်ရာတွင် အာရုံခံစားခြင်းမှ လွတ်လပ်စွာ သီးခြား နေထိုင်ခွင့်ကိုလည်း ပေါ်လွင်စေသည်။ စိတ်ဓါတ်ချင်း ကူးယှက်ဆက်ဆံတတ်ခြင်း တင်ကူးသိတတ်ခြင်းနှင့် အိပ်ငွေ့ချခြင်းကိုလည်း ပြုတတ်သည်ကို ပေါ်လွင်စေသည်။

အိပ်ငွေ့ချသော အခြေအနေတွင် နှလုံးခုန်ခြင်းသည် လေးသွဲ့သွဲ့ဖြစ်ကာ သေးသွယ်သည့်အမျှင်နှင့်တူပါသည်။ အိပ်ငွေ့ချခြင်းခံသောသူသည် အသက်လုံးဝမရှူသလို ဖြစ်နေသည်။ ဦးနှောက်သွေးကြောတွင် သွေးမလည်ပတ်သလောက်ရှိနေသည်။ နှလုံးသွေးကြောထဲတွင် သွေးဝင်ထွက်မပြုသလိုဖြစ်နေသည်။ သင့်တင့်လျောက်ပတ်သော အောက်စီဂျင်ဓါတ်ငွေ့မသွင်းလျှင် သွေးများပိတ်ဆို၍ ပုတ်သိုးမည့်အခြေအနေသို့ ရောက်လိမ့်မည်။ ဦးနှောက်တွင် လှုပ်ရှားမှုမရှိသလောက်ဖြစ်သော်လည်း အိပ်ငွေ့ချခံသောသူ၏ မနောစိတ်သည် အလွန်အမင်းလှုပ်ရှားသည်။ ကဗျာလင်္ကာအရှည်ကြီးတစ်ပိုဒ်ကို တစ်ခါမျှသာဖတ်ပြရုံဖြင့် အမှားအယွင်းမရှိဘဲ ပြန်လည်ရေရွတ်ပြပါလိမ့်မည်။ ဟေဗြဲသမ္မာကျမ်းစာမှ

တစ်မျက်နှာဖတ်ပြပါ။ ဟေပြုစကားမသင် မသိဘူးသော်လည်း တိကျ မှန်ကန်စွာ အော်ဟစ်ရွတ်ဆိုပြလိမ့်မည်။ ငယ်စဉ်ဘဝတုန်းက မထင် မရှားသော ဖြစ်စဉ်များကို ပြောပြပါလိမ့်မည်။

အသက်ဝိညာဉ်နယ်ပယ်ထဲတွင် ဤမျှထူးဆန်းသော အမူအရာ များ မြှုပ်နှံလျက်ရှိသည်။

သို့သော် ဤမျှမကသေးပါ။ လူတွင် တတိယအံ့ဩဖွယ် အဆောက်အဦး တစ်ခုရှိသေးသည်။ လူသည် ကိုယ်ခန္ဓာအားဖြင့် တိရစ္ဆာန်လောကနှင့် အမျိုးတော်စပ်လျှင် (ဓမ္မတာအလျောက် လူ့ဘဝ အဆင့်ဆင့်ပြောင်းလဲလာသည်ဟူသော အယူအဆကို ဆန့်ကျင်သည့် တိုင်အောင် တိရစ္ဆာန်နှင့်မျိုးတော်စပ်သည်ဟုဆိုရာတွင် ရှက်စရာမဟုတ် ပါ) အာစီစီမြို့စား ရှင်ဖရန်စစ်က “ဝံပုလေ့ညီအစ်ကိုဟု ပြောဆိုသလို မျောက်ညီအစ်ကိုဟုလည်း ဝမ်းမြောက်စွာ ပြောဆိုနိုင်သည်) လူတိရစ္ဆာန် တွင်မရှိသော ဝိညာဉ်တစ်ခုလည်းရှိပေရာ၊ ထိုဝိညာဉ်အားဖြင့် လူသည် ဘုရားသခင်နှင့် အမျိုးတော်စပ်ပါသည်။

ကျွန်ုပ်၏အတိုက်အခံများသည် ဝိညာဉ်တည်ရှိခြင်းကို အသိ အမှတ်ပြုကြမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် စိတ်အာရုံငါးပါး ဖြင့် ဟုတ်မှန်ကြောင်း ထင်ရှားမပြနိုင်သောကြောင့် ဖြစ်ပါသည်။ ဟုတ်မှန်ကြောင်းပြမည့်သူကို မဟုတ်မှန်သည့်အခါ မည်ကဲ့သို့ ဟုတ်မှန် ကြောင်းပြနိုင်မည်လဲ။ မျက်စိသည် သူ့ဟာသူ မမြင်၊ နှာခေါင်းသည် သူ့အနံ့ သူ့မရပါ။ ဝိညာဉ်သည် အာရုံငါးပါးဖြင့် မြင်နိုင်သည်မဟုတ်ပါ။ ဝိညာဉ်ကသာ မြင်သောသူဖြစ်၍ သူ၏ စည်းကမ်းဘောင်အတွင်း သူကြိုက်သလို တုန်ပြန်သည်။

အာရစ်တိုတွလ်၏အဆို လူထဲ၌ ပုထုဇဉ်လူသားအဖြစ်ကိုသာ အသိအမှတ်သင်ပြုမိလျှင် သင်သည်လူကို သစ္စာဖောက်ရာရောက်၍

အကျိုးဖျက်ဆီးရာဖျက်ဆီးကြောင်း ဆန္ဒပြုရာရောက်မည်။ အဘယ့်ကြောင့်ဆိုသော် လူ၏အသက်ရှင်ရာတွင် မရှိမဖြစ် အခြေခံလိုအပ်သော အရာခပ်သိမ်းဖြစ်သည့် ထိုဝိညာဉ်အားဖြင့် လူသည် ပုထုဇဉ်ဘဝ၊ ပုထုဇဉ်အသက်တာထက် ပိုမြင်သောအရာသို့ လူကို ဖိတ်ခေါ်ခြင်းခံလေသည်။ ပုထုဇဉ်လူသားဖြစ်ရုံမျှအတွက် ပုထုဇဉ်လူသား မဆန်ပါ။ ပေါက်ဖတ်တစ်ကောင်ကို ခူကောင်မျှသာ သဘောထားရန် မထိုက်တန်ပါ။ သူသည် လှပသော လိပ်ပြာဖြစ်ရန် ဘဝကူးပြောင်းသောအဆင့်တွင် ရှိနေသည်။ ထို့ကြောင့် လူသားတန်ဘိုးကို ရှုတ်ချခွင့်မရှိပါ။ ယေရှုကိုယ်တိုင်က လူကို သင်တို့သည် ဘုရားဖြစ်ကြ၏။ (ယော ၁၀း၃၄) ဟုပင် မိန့်တော်မူခဲ့ပါသည်။ မျိုးစေ့တစ်စေ့ထဲတွင် မျိုးစေ့ထက်သာသောအရာ ရှိသည်။ ထိုမျိုးစေ့ထဲတွင် ပန်းဖြစ်ဘို့ မူလတန်ခိုးအောင်းနေပါသည်။

လူသည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကိုဆောင်သော သတ္တဝါဖြစ်ပါသည်။ ဘုရားသခင် ဘာနှင့်တူသလဲဟု ကျွန်ုပ်မပြောနိုင်ပါ။ သို့သော် လူကိုကြည့်ပါ။ လူမျိုး၏ စံနမူအကောင်းဆုံးကို ကြည့်လျှင် ဘုရားသခင်၏ ဂုဏ်တော် ဇာတိတော်တစ်စုံတစ်ရာတွေ့ပါလိမ့်မည်။ ဤတင်မကဘဲ အသက်ရှင်ခြင်း၏ ဝမ်းမြောက်စရာကောင်းခြင်း အလှအပ၏ အရသာ ဖန်ဆင်းခြင်းအကြောင်း စိတ်ဝင်စားစရာအကြောင်း အသိအမြင်၏ နက်နဲမှုအသက်တာ၏ဝေဆာခြင်းနှင့်ဖြစ်နိုင်စရာမဖြစ်နိုင်စရာအကြောင်း များကို ဝေဖန်ခွဲခြမ်းစိတ်ဖြာနိုင်သော အတတ်တို့ကို သဘောပေါက် ရှုမြင်၍ သာ၍မြင့်သော အသက်တာကို ရွေးယူနိုင်ပါမည်။

လူသည် အဘယ်မျှလောက် ကြီးမြတ်ပါသနည်း။ သူသည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသည်လည်း ကမ္ဘာစကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းသောသူ ဖြစ်သည်။ ၎င်းကမ္ဘာစကြာဝဠာကား သူ၏ကိုယ်ပိုင်အတွင်း ကမ္ဘာဖြစ်

သည်။ ကျွန်ုပ်၏ပြင်ပတွင် သဘာဝသည် ဆူပွက်နေသော စွမ်းအင်ဝဲ
ကြီး လှုပ်လှုပ်ရွရွပင်လယ်လှိုင်းကြီးများ ဓါတ်ရောင်ခြည်ဟပ်မှုများ၊ ခြပ်
အမျိုးမျိုးတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေပါသည်။ သို့သော်လည်း
အသံမထွက်သော ရေလှိုင်းသည် နားတစ်ဘက်တွင် ကြားနိုင်၍ လက်ရ
မဖမ်းနိုင်သော ဓါတ်ရောင်ခြည်ကို မျက်စိတစ်ဘက်ဖြင့် မြင်နိုင်ကာ၊
လူ့ဉာဏ်ပညာဖြင့် မသိနားမလည်နိုင်သော ကမ္ဘာစကြာဝဠာသည် လူ၏
မနောစိတ်တွင် သိရှိနားလည်နိုင်ပါသည်။

ကျွန်ုပ်၏ပြင်ပတွင် အစစ်အမှန် အကောင်အထည်များ တည်ရှိ
သည်။ ဧကန်ဒိဋ္ဌိတည်ရှိသည်။ ထိုယုတ္တိယုတ္တာကို အရေအတွက်ဖြင့်
အရည်အသွေးဖြင့် အကျိုးအပြစ်ဖြစ်စေအောင် ဆုံးခန်းရောက်စေ
အောင် နည်းနာကျအောင် အမျိုးမျိုး ကျွန်ုပ်စီစဉ်နိုင်ပါသည်။ ဤ
ရွတ်ပွေလီဟန်ရှိသော ဧကန်ဒိဋ္ဌိကို ကျွန်ုပ်ကိုယ်ယက်သော ပိုက်ကွန်
ဖြင့် ဖမ်းဆီး၍ နေသားကျသော ကမ္ဘာစကြာဝဠာအဖြစ် ကျွန်ုပ်ဖန်တီး
ပါသည်။ သဘာဝသည် သူ၏ လှပတင့်တယ်ခြင်းကို အထမြောက်စေ
သောနေရာမှာ အကျွန်ုပ်စိတ်နှလုံးထဲ၌ ဖြစ်ပါသည်။ နှင်းဆီပန်း တစ်ပွင့်
ကို ကျွန်ုပ်ရှုစားသောအခါ ထိုနှင်းဆီပန်းသည် ခမ်းခမ်းနားနား ကြက်
သွေးရောင်သန်းလာကာ အမွှေးရနံ့ပါထွက်လာသည်။ လူသာမတည်ရှိ
လျှင် နှင်းဆီပန်းသည် တန်ဘိုးမရှိဘဲ အနုမြူဒြပ်ပေါင်းစုံ စုစည်းသော
အရာဝတ္ထုသာဖြစ်ပါလိမ့်မည်။

သဘာဝတွင် အာတွင်းကျကျ ကျွန်ုပ်ရင်းနှီးသိရှိသော အရာဝတ္ထု
တစ်ခုတည်းမှာပင် ကျွန်ုပ်ပင်ဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင်
မိမိကိုယ်အတွင်း၌ တစ်စုံတစ်ရာရှိပါသည်။ စနစ်တကျရှိသော
အခြေအနေကို ရှုပ်ထွေးပွေလီဖြစ်အောင် ကိုယ့်ကမ္ဘာကိုယ် ဖန်တီးရန်
သူတစ်ပါးအကျိုးဖြစ်ထွန်းစေရန်ဖြစ်စေ၊ ဝမ်းမြောက်ဝမ်းသာဖြစ်စေရန်

သို့မဟုတ် စိတ်ညှိုးငယ်ခိုင်တွေရန်ဖြစ်စေ မိမိကိုယ်ကိုနှင့်သူတစ်ပါး စိတ်ညစ်အောင် ပြုလုပ်ရန်ဖြစ်စေ၊ မိမိကြိုက်သလို ကိုယ့်ကမ္ဘာကိုယ် ဖန်တီးနိုင်ပါသည်။ အသိအမြင် စက်ဝန်းတစ်ခုလုံးတွင် ကျွန်ုပ်တို့သည် ဆန်းတစ်ဝါးဝါးအသက်ရှင်ကြသည်။ သိရာမှ မသိရာသို့ အဆင့်ဆင့်ကူး ကြသည်။ ကျွန်ုပ်ကိုယ်တိုင်က ကျွန်ုပ်ပြင်ပမှ လေ့လာအကဲခတ်သော သူမြင်နိုင်သည်ထက် သာလွန်လျှင် ကျွန်ုပ်၏ပတ်လည် လောကသည် အပေါ်ယံတွင် ပေါ်ပေါက်နေသောအရာထက် သာလွန်ခြင်း မဖြစ်နိုင် ဘူးလား။

လီနင်သည် ဗရင်ဂျီဂိုဏ်းအုပ် ဗာကယ်လေဆိုသူ ယထာဘူတ တည်ထွင်သူကို အရှုံးပေးရန် အခက်အခဲဆုံးသော ယထာဘူတပေးခဲ့ပါ သည်။ ဤကဲ့သို့ ချီးကျူးခံရသည့်အကြောင်းစုံမှာ ဗာကယ်လေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းအတွက် ဆင်ခြင်တုံ တရားပြည့်ဝသော ယုတ္တိယုတ္တာပေးနိုင်သောကြောင့် ဖြစ်ပါသည်။ ဗာကယ်လေတင်ပြသော ဆင်ခြေဆင်လက်ကို ကျွန်ုပ်အတွက်လည်း တန်ခိုးအရှိန်ကြီးပုံ ရှိပါသည်။ ဗာကယ်လေ၏အဆိုပြုချက်မှာ ကမ္ဘာစကြာဝဠာသည် မနောစိတ်ထဲတွင် သာ တည်ရှိနိုင်သည်။ မနောစိတ်ပြင်ပတွင် ကေန်ဒီဌီသည် ကစဉ့် ကလျားဖြစ်သည် It is a tohu va bohu ကမ္ဘာစကြာဝဠာတစ်ခုကို နေသားတကျ စီစဉ်ဖွဲ့စည်းသည့်အရာမှ မနောစိတ်ဖြစ်ပြီး မနောစိတ် ထဲမှာပင် ဖွဲ့စည်းခြင်းဖြစ်သည်။ သူ၏နိယာမတရားများကို ပြဌာန်းသတ် မှတ်သည်။ စနစ်တကျ ပုံစံချမှတ်၍ လိုရင်းအချက်အလိုက် အမျိုးအစား ခွဲခြားသည်။ ကမ္ဘာစကြာဝဠာသည် မနောစိတ်ထဲတွင်သာ တည်ရှိနိုင် သည်။ သို့သော် လူသည်တည်မြဲသည်ဟူ၍ မရှိပါ။ အလားတူ ပုထုဇဉ် လူသား၏ မနောစိတ်သည် မတည်မြဲပါ။ သို့ဖြစ်သောကြောင့် လူပေါ် မလာမီ ကမ္ဘာစကြာဝဠာတည်ရှိနေသော အခြားသော မနောစိတ်တစ်ခု

ရှိပါလိမ့်မည်။ လူသည် စနစ်တကျဖွဲ့စည်းထားသော ကမ္ဘာစကြာဝဠာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မိမိကိုယ်ကို သဘောထားသည်။ ကမ္ဘာစကြာဝဠာတည်ရှိနေသော မနောစိတ်ကို ထာဝရဘုရားသခင်ဟု ခေါ်ပါသည်။

ကျွန်ုပ်လည်း ကမ္ဘာစကြာဝဠာသတ္တလောကတစ်ခုကို ဖန်ဆင်း သူဖြစ်ပါသည်။ ထိုကမ္ဘာစကြာဝဠာမှာအတွင်းပိုင်းမနောစိတ်ထဲက ကမ္ဘာ စကြာဝဠာဖြစ်ပါသည်။ ဘာဘဲဖြစ်ဖြစ် ကျွန်ုပ်သည် ဖန်ဆင်းရှင်တစ်ပါး ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်ကိုမြင်သူ မည်သူမဆို ခမည်း တော်ကို မြင်သည်။

ဘုရားသခင်ဘယ်သူလဲဟု ကျွန်ုပ်မပြောနိုင်ပါ။ သို့သော် လူကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ဇာတိတော်အကြောင်းကို အနည်းအကျဉ်း နားလည်သဘောပေါက်နိုင်ပါသည်။

နာဇရက်မြို့သားယေရှုကိုကြည့်ရှုပါ

သင်သိရှိသော အမြင့်မြတ်ဆုံး လူသားမျိုးစုံနမူနာအကောင်း ဆုံး ချစ်ခင်မြတ်နိုးဆုံးသော သက်ရှိပုဂ္ဂိုလ်ကို ကြည့်ရှုလျှင် ကိုယ်တော်၌ မြင်ရလိမ့်မည်။ မည်မျှမှေးမှိန်ဖြစ်စေကာမူ ဘုရားသခင်၏ တစ်စုံ တစ်ခု သောအရာကို မြင်ရလိမ့်မည်။

သို့သော် အထူးနည်းလမ်းတစ်ခုဖြင့် ဘုရားသခင်ကို မြင်နိုင် သော လူသား၏ သားတော်တစ်ပါးရှိလေသည်။ သူ့ကို နာဇရက်မြို့သား ယေရှုဟု ခေါ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏သားတော် မျှသာ မဟုတ်မူဘဲ လူ့ဇာတိခံသော ဘုရားဖြစ်ပါသည်။

ဘုရားသခင်သည် အရာခပ်သိမ်းကို သိရှိတော်မူသော်လည်း

အပြင်ဘက်ကနေသာ ကိုယ်တော်သိရှိသော အရာတစ်ချို့ ရှိပါသည်။ တရားသူကြီးတစ်ဦးသည် ဥပဒေအကြောင်းရာတစ်ခုလုံး နားလည်၍ လူသားနောင်တ သံဝေဂရစရာနည်းနာများကို နားလည်ထားသော်လည်း မှန်ကန်စွာ တရားစီရင်နိုင်စွမ်းရှိမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူသည် အကျဉ်းသားတစ်ယောက် ခံစားသောဘဝ မခံစားခဲ့ဘူးပါ။ ငါးနှစ်လုံးလုံး တစ်ရက်ပြီးတစ်ရက် အကျဉ်းထောင်ထဲတွင် ကာယစိတ္တဝေဒနာခံစားခြင်းဖြင့် ငါးနှစ်ပြစ်ဒဏ်ကို ဝါကျတစ်ခုဖြင့် စီရင်ချက်ချ၍ နှုတ်ဖြင့် ကြေညာရုံဖြင့် လုံးလုံးလျားလျား ကွာခြားပါသည်။

ဘုရားသခင်သည် မလိမ်မညာတတ်ပါ။ ကိုယ်ကျင့်တရား ဥပဒေ ဖောက်ဖျက်ခြင်းအတွေ့အကြုံကိုလည်း ကိုယ်တော်မသိရှိပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် လူသားများအနေဖြင့်နေ့စဉ်နှင့်အမျှ အပြစ်ဒုစရိုက်ဝိုင်းရံခြင်းခံနေသည်မှာ အသက်တာ၏ အခြေခံသဘောဖြစ်နေပါသည်။ ဘုရားသခင်ရော သန့်ရှင်းသောကောင်းကင် တမန်တော်များ မသေနိုင်ပါ။ သေခြင်းကို သူတို့အတွက် သနားဖွယ် မြင်ရသည့် အရာ ပြင်ပဘက်မှ သူတို့ကြည့်ရှုသောအရာဖြစ်ပါသည်။

သို့ဖြစ်သောကြောင့် ဘုရားသခင်၏ သားတော်ခရစ်တော်သည် ပုထုဇဉ်မိသားစု အင်္ဂါရပ်အားလုံးနှင့်ကန့် သတ်ချက်အားလုံးဖြင့် လူ့ဇာတိကိုခံယူတော်မူလေသည်။ ဖိုသတ္တဝါဖြစ်သောကြောင့် မိန်းမသား၏ စုံစမ်းသွေးဆောင်ခြင်းခံကောင်းခံပါလိမ့်မည်။ တိုင်းတစ်ပါး ညှင်းဆဲသော ဆင်းရဲနွမ်းပါးသည့်လက်သမားဖြစ်သောကြောင့် ပုန်ကန်ခြင်းသို့မဟုတ် မရိုးမဖြောင့်ခြင်းဖြင့် စုံစမ်းနှောင့်ယှက်ခြင်း ခံကောင်းခံပါလိမ့်မည်။ ကြာပွတ်ဖြင့် အရိုက်ခံ၍ မကြာမီ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံသော အချုပ်သားတစ်ဦးအဖြစ်ဖြင့် စိတ်ညစ်ခြင်းနှင့်နာကျင်ခြင်းဖြင့် စုံစမ်းခြင်းခံကောင်းခံပါလိမ့်မည်။ အပြစ်ဒုစရိုက်ကို မကျူး

လွန်ဘဲ အပြစ်ဒုစရိုက် မကျူးလွန်ဘဲ အပြစ်ဒုစရိုက်၏ နက်နဲမှုကို ကိုယ်
တော် သိရှိတော်မူသည်ဖြစ်ရကား၊ ဧဝံဂေလိဆရာတို့သည် ကိုယ်
တော်၏အသက် ဆယ်နှစ်နှင့်သုံးဆယ်အကြားတွင် ကိုယ်တော်၏
အသက်တာ၌ ဘာဖြစ်ပျက်နေသည်ကို မှတ်တမ်းတင်ရန်ပင် မလိမ္မာရာ
ကျမည်ဟု သဘောထားကြသည်။ သို့သော် သူတို့ အမှန်တစ်ကယ်
မှတ်တမ်းတင်ခဲ့သည်မှာ ကိုယ်တော်၏ အမှုတော်ဆောင်သည့် သုံးနှစ်
ခွဲကာလအတွင်း သူ၏ရန်သူများကို စိတ်ချဉ်ပေါက်စေသော ကိုယ်တော်
၏ဇာတ်မှာ လူယုတ်မာများနှင့် မိန်းမလွတ်များကို မိတ်ဖွဲ့ခြင်းဖြစ်ပါ
သည်။

ဘုရားသခင်၏သားတော်ယေရှုသည် လောကဓံတရားနှင့် သေ
ခြင်းတရားကိုပါ ခံယူရန် ပုထုဇဉ်လူသားဇာတိကို ခံယူတော်မူလေသည်။
ယင်းကဲ့သို့ လူကိုမှန်ကန်စွာ တရားစီရင်ရန် မိမိကိုယ်ကို အစွမ်းသတ္တိ
ရှိစေရုံမကဘဲ လူသားကို ကျယ်ကာသောသူနှင့်ကယ်တင်သောသူအဖြစ်
ခံယူတော်မူလေသည်။ ယေရှု၏ အသက်တာနှင့် ဂေါလဂေါသတောင်
ကုန်းပေါ်တွင် လက်ဝါးကပ်တိုင်ဖြင့် အသတ်ခံခြင်းသည် လူသား
ကယ်တင်ခြင်း၌ လိုရင်အကျိုးပြီးမြောက်ခြင်းအပထား ပုထုဇဉ်လူသား
၏ ပြဿနာများကို ရင်းနှီးစွာ သိမြင်ရန် ဘုရားသခင်၏ ကိုယ်တိုင်
အသုံးပြုသော နည်းလမ်းဖြစ်ပါသည်။ ဂေါလဂေါသတောင်ကုန်း၏
အတွေ့အကြုံမတိုင်မီ နောက်ပိုင်းတွင် ကိုယ်တော်သိရှိတော်မူသည်ထက်
အသိပို၍ နည်းပါးပါသည်။ ဂေါလဂေါသ နောက်ပိုင်းတွင်မူကား ဇာတိ
ပကတိ၌ ထပ်တူထပ်မျှ ဖြစ်ခဲ့သောကြောင့် ကိုယ်တော်သည် လူသားတို့
အကြောင်းကို ပိုမိုသိရှိတော်မူကာ သာ၍ ကောင်းမြတ်ခွင့်လွတ်ခြင်း
ပေးနိုင်ပါသည်။ ကောင်းကင်နိုင်ငံတော်သည် ကျွန်ုပ်တို့နှင့်ပို၍ နီးကပ်
လာပါသည်။

ဘုရားသခင်သားတော်၏ ဤမျှလောက် ကြီးမားသော ကိုယ့်
ကိုယ်ကို နှိမ့်ချခြင်းကို ဘာနှင့်နှိုင်းယှဉ်ရမည်လဲ။

ဘာနှင့်တူသလဲဆိုလျှင် အမေရိကန်ပြည်ထောင်စု အကျဉ်း
ထောင်ထဲတွင် ကြမ်းတမ်းသော အခြေအနေကို ပိုမိုကောင်းမွန်စေရန်
မိမိကိုယ်ကို အကျဉ်းချခံခြင်းဖြင့် ကြိုးစားအားထုတ်သော အဖွဲ့အစည်း၏
အခန်းကဏ္ဍနှင့်တူသည်ဟု ဆိုရပါမည်။ အဖွဲ့အစည်းသည် နှစ်ပေါင်းများစွာ
ညှင်းပန်းနှိပ်စက်ခြင်းခံသော အကျဉ်းသားဘဝကို ခံယူခြင်းဖြင့် နောင်
တွင် သူ့ရှာထွက်ပြောင်မြောက်စွာ ဧဝံဂေလိတရားဟောပြောရန် မိမိ
ကိုယ်ကို ပြင်ဆင်ခဲ့ပါသည်။

နောက်တစ်ခု ဥပမာ ပြနိုင်သည့်အကြောင်းမှာ ဆရာဝန်
တစ်ချို့၏ လုပ်ငန်းဖြစ်ပါသည်။ သူတို့သည် ရောဂါပိုးမွှားများကို မိမိတို့
ကိုယ်တွင်းသို့ ထိုးသွင်းကာ ထိုရောဂါပိုးဖြင့် ခံစားရသော ရောဂါရှင်
များကို ကိုယ်တိုင်အတွေ့အကြုံဖြင့် ကုသနိုင်ရန်ဖြစ်ပါသည်။

သို့သော် ဤနှိုင်းယှဉ်ချက်များမဟုတ်သေးပါဘူး။ အဘယ်
ကြောင့်ဆိုသော် ဤကိစ္စများတွင် လူတစ်ယောက်က သူ့ အခြားလူများ
အတွက် စွန့်စားခဲ့ပါသည်။ လူသားချင်း သတ္တဝါချင်း ကိုယ်ချင်းစာ
နာလည်သည့်သဘောဖြစ်သည်။ သူတို့နှင့်နှိုင်းစာလျှင် ယေရှုခရစ်သည်
လုံးလုံးလျားလျား ခြားနားသည်။

ခရစ်တော်သည် ဘုရားဖြစ်တော်မူသည်။ ကိုယ်တော်၏ အမြင်
တွင် ကျွန်ုပ်တို့၏လောကသည် အသေးအမွှားလေးဖြစ်သည်။ နိုင်ငံသား
လူမျိုးပေါင်းတို့သည် ကိုယ်တော်၏ရှေ့တွင် လက်ဆွဲမရပုန်းထဲက ရေ
တစ်စက်မျှသာဖြစ်ပါသည်။ ချိန်ခွင်ပေါ်က ဖုံ့မှုန့်အစကလေးမျှသာ ဖြစ်
ပါသည်။ ကိုယ်တော်၏ မဟာကောင်းမှုကုသိုလ်အလုပ်သည်သာ၍
တူညီသော အရာတစ်ခုရှိသည်။ ၎င်းမှာ အနံ့ဆိုးသွေးစုတ်သော ပိုးမွှား

များအပေါ် မဖြစ်တန်ရာသော ချစ်ခြင်းမေတ္တာထားသင့်သော လူတစ်ယောက်ဖြစ်ပါသည်။ ထိုပိုးမွှားများသည် သူတို့ကို သတ်ပစ်လိုသောသူ၏ လက်ကြားတွင် တုန်လှုပ်နေကြသည်။ သို့သော် ထိုလူသည် ကြမ်းပိုးတစ်ကောင်ဖြစ်၍ လူကို ဒုက္ခပေးရန် ရည်ရွယ်ချက်မှာ သူ၏ ယခင်အခြေအနေသို့ ပြန်ရောက်သည့်သကာလ နောက်ဆုံးတွင် သူသည် ပိုးမွှားများ၏ သမာဓိရှိသော တရားသူကြီးဖြစ်နိုင်ရန် ရည်ရွယ်သည်။ ပိုးမွှားမျိုး မတုံးသွားရန် အကွယ်အကာပေးကောင်းပေးမည်။ အာဏာတန်ခိုးဖြင့် စောင့်ရှောက်ကောင်းစောင့်ရှောက်လိမ့်မည်။ ပြီးလျှင် ထိုပိုးမွှားများကို လူတို့ကို အကျိုးကျေးဇူးပြုသောအကောင်များဖြစ်အောင် ဖန်တီးကောင်း ဖန်တီးပါလိမ့်မည်။

ဤဥပမာသည် လူအမြောက်အများ၏ စိတ်ကို ငြိငြင်စေလိမ့်မည်ဟု ကျွန်ုပ်သိရှိပါသည်။ သို့သော် ခရစ်တော်သည် အရပ်ဆိုးရွံ့စရာကောင်း၍ အပြစ်စဒုစရိုက်ထူပြောသော သတ္တဝါ၏ ဇာတိခံယူရန် ရွေးချယ်ခဲ့သည်ကို ကောင်းကင်တမန်တော်များ မစဉ်းစားနိုင် သဘောမပေါက်နိုင်လောက်အောင် ဖြစ်ပါလိမ့်မည်။

ခရစ်တော်သည် လူအဆင့်သို့ ဆင်းသက်ရုံမျှမဟုတ်ပါ။ အပျိုကညာမာရီ၏ ကိုယ်ခန္ဓာထဲတွင် မျက်စိဖြင့် မမြင်နိုင်သော သားဥအဖြစ်သို့ လျော့ချကာ မိခင်ထံမှ အာဟာရ ရရှိခြင်းဖြင့် ကိုးလကြာ သန္ဓေတည်ရာမှ ကလေးဘဝကလေးဘဝမှ လူပျိုဘဝ၊ ပြီးလျှင် လူကြီးဘဝသို့ ရောက်လာခဲ့ပါသည်။ ဘယ်လိုလူစားမျိုးပါလိမ့်။ ကိုယ်တော်သည် ဘာရ်ကုန်ဘက်ကဲ့သို့သော သူ့ရဲကောင်းအဖြစ် လူ့ဇာတိခံယူပါ။ တရာနာမြို့စား အပိုလိုနီအပ်စ်ကဲ့သို့သော ဆရာကောင်းအဖြစ် လူ့ဇာတိခံယူပါ။ လူကို ကယ်တင်နိုင်ရန် လူတိုင်းကို ကယ်တင်ရန် ခရစ်တော်သည် ရေနှစ်သောလူသားမျိုးသဖွယ် ရုပ်ဒြပ်၌ နှစ်မြှုပ်ရန်လိုအပ်ပါ

သည်။ သို့ဖြစ်သောကြောင့် ပုထုဇဉ်လူသားပုံမှန် ကြီးထွားလာသည့် အဆင့်ဆင့်အတိုင်း မိမိကိုယ်ကို အစေခံကာ ရဟူဒီလက်သမားတစ်ဦး ဖြစ်လာသကာလ၊ ယဉ်ကျေးမှုမရှိသော လူ့အဖွဲ့အစည်းတွင် ပါဝင်လာ ခဲ့ပါသည်။ ကိုယ်တော်သည် အပြောကောင်းသူမဟုတ်၊ တစ်ခါတစ်လေ အောက်ကျို့ခယသော အဆင့်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် သူနှင့်အငြင်းအခုံပြုသောသူများမှာလည်း အဆင့်နိမ့်သော လူများသာဖြစ်ကြပါသည်။ ကိုယ်တော်သည် အားနွဲ့ခြင်း၊ ဒေါသထွက်ခြင်း၊ နာကျင်ခြင်း၊ ကြောက်စိတ်တို့ကို သိရှိတော်မူ၍ ရာဇဝတ်ကောင်များနှင့် တစ်တန်းတည်းတွင် ထားခြင်းခံတော်မူခဲ့ပါ သည်။

လူတို့၏ စိတ်ကိုငြိငြင်စေသော ယေရှုခရစ်၌ ရှိနေသည်။ ထို အမှုအရာများသည် ကိုယ်တော်ကို နားလည်သောသူများအတွက် ကိုယ် တော်၏ သနားသော စိတ်နှိမ့်ချခြင်းနှင့်အတိုင်းမသိ ချစ်ခြင်းမေတ္တာ တို့ကို ကြည်ညိုမြတ်နိုးရန် မက်လုံးထပ်ပေါင်းပေးသလို ဖြစ်လေသည်။

မည်သည့်အကြောင်းကြောင့် ယဇ်ပူဇော်ခြင်းခံတော်မူသည်ကို ခရစ်တော်အားဖြင့် မေးကြည့်လျှင် ကိုယ်တော်သည် အလွယ်တကူ ဤကဲ့ သို့ ဖြေတော်မူပါလိမ့်မည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကို ရစေ ခြင်းငှါ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့် တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ခမည်းတော် က သူ့ကို စေလွှတ်တော်မူသည်ဟု ကိုယ်တော် မိန့်တော်မူပါသည်။

ဘုရားသခင်သည် ဘယ်သူလဲဟု ကျွန်ုပ်တို့တပ်အပ်မပြောဆို နိုင်သော်လည်း သူ၏ ဂုဏ်အင်္ဂါတစ်ချို့တစ်လေကို ကျွန်ုပ်တို့နားလည် ပါသည်။ ဘုရားသခင်၏ အကြောင်းကို အကောင်းဆုံးဖော်ပြသော

အရာမှာ ချစ်ခြင်းမေတ္တာ ဖြောင့်မတ်ခြင်းတရားနှင့် လူသားတို့အား ကိုယ်ချင်းစာနာတတ်ခြင်းဖြစ်ပါသည်။ ကိုယ်တော်တွင် ဤကဲ့သို့သော ချစ်ခြင်းမေတ္တာရှိသည်ဟု ကျွန်ုပ်တို့ထင်မြင်နိုင်ပါသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့အတွက် အသေခံရန်သူ၏သားတော်ကိုပေးမည်မဟုတ်ပါ။

ဖန်ဆင်းတော်မူခြင်း

မည်သည့်အကြောင်းကြောင့် အကြောင်းရင်းများကို သေဖို ပြောဆို ရေးသားသလဲ။ မည်သည့်အကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို လူ့ဇာတိဖြင့် လူ့ဖြင့် ခရစ်ယေရှုအားဖြင့် ရှုမြင်ဘို့ လိုသလဲ။ မည်သည့်အကြောင်းကြောင့် ဘုရားသခင်ကို မျက်နှာချင်း ဆိုင် မမြင်ရသလဲ။

ဗာဗုလုန်ရဟူဒီဓမ္မသစ်နှင့်ပဋိကတ်စုထဲတွင် ပုံပြင်လေးတစ်ခု ရှိသည်။ ရုပ်တုဆင်းတုကိုးကွယ်သူ ဧကရာဇ်မင်းတစ်ပါးက ရဟူဒီရာဘီ တစ်ပါးအား ဘုရားသခင်ကိုပြပါဟု စေခိုင်းသည်။ ရာဘီက ဘုရားသခင် ကို မျက်စိနှင့်မြင်ချင်လျှင် ချွင်းချက်တစ်ခု လိုက်နာရမည်။ ပထမ ငါးမိနစ်ကြာ နေကို ကြည့်ရမည်ဟု ပြန်ဖြေသည်။ ထိုဧကရာဇ်မင်းက နေကို ကြည့်သည်။ သို့သော် ချက်ခြင်းပင် မျက်ခွန်လွှာကို ချလိုက်လေ သည်။ ထိုအခါ ရာဘီက သူ့ကိုပြောသည်။ ဘုရားသခင် ဖန်ဆင်းတဲ့ အရာထဲမှာနေဟာ မည်မည်ရရ မဟုတ်သေးပါ။ နေကိုတစ်မိနစ်တောင် မကြည့်နိုင်ဘဲနှင့် ကြယ်တာရာများကို တောက်ပခြင်းပေးတဲ့ သူ့ကို ကြည့် ချင်သေးတယ်နော်။

ထင်ထင်ရှားရှားပြောမည်ဆိုလျှင် ယခုခေတ်ဉာဏ်ရည်ဉာဏ် သွားရှိသောသူတွက် ယုံကြည်ခြင်းအခက်အခဲ ရှိပါသည်။

ယခုခေတ် ဉာဏ်ရည်ဉာဏ်သွားရှိသော သူသည် ဤလောက
ဘွင် အရာခပ်သိမ်းသည် နိယာမတရားအတိုင်း ဖြစ်နေသည်ဟု
ရှုမြင်သည်။ အရာဝတ္ထုတစ်ခုမှ နောက်တစ်ခုသို့ နိယာမတရားအတိုင်း
အတိအကျဖြစ်ပွားတိုးတက်လာသည်။ လက်ရှိတည်ရှိသောအရာတို့သည်
စောစောပိုင်းမှ ဖြစ်ပွားတိုးတက်မှု၏ အကျိုးဆက်ရလဒ်ဖြစ်သည်။
တောင်တန်းကြီးများ၊ တောင်ကြားချိုင့်ဝှမ်းများ မြစ်ချောင်းများနှင့်
သက်ရှိသတ္တဝါတို့သည် စောစောက ဆွေးနွေးသွားသည့် သဘောအရ
ဖြစ်ပေါ်လာခြင်းမဟုတ် အလားတူ ကြယ်တာရာတို့သည် ဖန်ဆင်းခြင်း
မဟုတ်ဘဲ လွန်လေပြီးသော အခြေအနေမှ ဖြစ်ပွားတိုးတက်လာခြင်း
ဖြစ်သည်။ ကြယ်တစ်ချို့သည် အို၍ ငြိမ်းတော့မည့်အခြေအနေတွင်
ရှိသည်။ တစ်ချို့ကျတော့ သက်တမ်းအပြည့်ရှိသည်။ အခြားတစ်ချို့
ကျပြန်တော့ ပေါ်ပေါက်ခါစရှိသည်။ ခေတ်အဆက်ဆက်က ဖြစ်ပေါ်
သော ကြယ်တို့သည် ကမ္ဘာစကြဝဠာတွင် အတူတူတည်ရှိကြသည်။ သို့
ဖြစ်လျှင် ဖန်ဆင်းခြင်းဘယ်တုန်းက စတင်လာသလဲ။ ပျောက်ကွယ်ခဲ့
သောအရာဝတ္ထုအရေအတွက်ကို တစ်သန်း၏ တစ်ဝက်ခန့်မှန်းလေ
သည်။ ယခုတည်ရှိနေသော အရာဝတ္ထုများမှာလည်း ထာဝစဉ်တည်ရှိ
မည်မဟုတ်ပါ။ အရာဝတ္ထုများ၏အထဲတွင် ဓမ္မတာအလျောက် ပြောင်း
လဲဖြစ်ထွန်းစရာရှိနိုင်သည်ဟု အဆိုရှိသည်။ ဤအကြောင်းအရာများကို
ဆက်စပ်သုံးသပ်ကြည့်ခြင်းအားဖြင့် သက်ရှိသတ္တဝါတိုင်းသည်
ဘုရားသခင်တိုက်ရိုက်ဖန်ဆင်းတော်မူခြင်းမဟုတ်ပါ။

ဘုရားသခင်သည် တစ်ကမ္ဘာကို ဖန်ဆင်းတော်မူသော ပုဂ္ဂိုလ်
တစ်ဦးမျှသာမဟုတ်ဘူးဟု မှတ်ယူသည့်အခါ အခက်အခဲ ပျောက်ကွယ်
သွားပါသည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသော အသက်ကို
ပေးသနားတော်မူသော ဘုရားဖြစ်ပါသည်။ ရုက္ခဗေဒပညတ်တရား

အတိုင်း အရာခပ်သိမ်းကို လှုပ်ရှားစေတော်မူသည်။ ရုက္ခဗေဒပညတ်
တရားများသည် တည်မြဲသော ကိုယ်တော်၏ ဂုဏ်အင်္ဂါရပ်ဖြစ်ပါသည်။
သို့ဖြစ်သောကြောင့် ကိုယ်တော်ကို လက်ပူးလက်ကြပ် ဖမ်းယူရန် အလွန်
ခက်ခဲသည်။

ဟယ်ရာကလီတစ်ဆိုသူ၏အဆို သဘာဝသည် သူ့ဟာသူ ဖုံး
ကွယ်ရန် နှစ်ခြိုက်ကျေနပ်သည်။ ဤအဆိုထက် ဘုရားသခင်ကြောင်း
ပို၍ မှန်ကန်သည်။ ဤအကြောင်းကို ရှောလမုန်က ဤကဲ့သို့ပြောဆို
ခဲ့ပါသည်။ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်
မူသည် (၃ရာ ၈:၁၂)။

သတ္တဝါတစ်ကောင်သည် ပို၍ အဆင်းလှလေ၊ ပို၍မင်္ဂလာရှိ
လေဖြစ်သည်။ သူ့ဟာသူ အမှောင်ရိပ်ထဲတွင် ရှိနေဆဲပင်။ အလားတူ
စွာ ဘုရားသခင်ဖြစ်တော်မူပါသည်။ သို့ဖြစ်သောကြောင့် ကိုယ်တော်
သည် အမြင်မခံဘဲ ရှိတော်မူသည်။ ကျွန်ုပ်တို့၏ ကောင်းချီးမင်္ဂလာသည်
ဘယ်ကလာသလဲဟု ရှာဖွေတို့လိုအပ်ပါသည်။ မာတင်လုသာ၏အဆို
ဘုရားသခင်မပါလျှင် သေးငယ်သော အရာခပ်သိမ်းသည် သာ၍
သေးငယ်ပါသည်။ ဘုရားသခင်မပါလျှင် ကြီးသောအရာ ခပ်သိမ်းသည်
မကြီးပါ။ ဘုရားသခင်မပါလျှင် ပူသောအရာခပ်သိမ်းသည် သာ၍ပူ
သည်။ ဘုရားသခင်မပါလျှင် ရှည်သောအရာခပ်သိမ်းသည် ပိုမရှည်ပါ။
ဘုရားသခင်မပါလျှင် ကျယ်ဝန်းသော အဘယ်အရာမျှသည် မကျယ်ဝန်း
ပါ။ ဘုရားသခင်မပါလျှင် ကျဉ်းမြောင်းသောအရာခပ်သိမ်းသည် သာ၍
ကျဉ်းမြောင်းသည်။ သူရေးသမျှသော အခြားစာအုပ်ထဲတွင် သူက
ဤကဲ့သို့ ထပ်ထည့်သည်။ ဘယ်အရာမျှသည် ဘုရားတစ်ဆူအဖြစ်ဖြင့်
မရှိနိုင်။ ဘုရားသခင်နှင့်သူ၏တန်ခိုးအာနုဘော်ထက် ဘယ်အရာမျှ
ပတိုမကျနိုင်ပါ။

လေတိုက်သည့်အခါ လေရှိမှန်းသိရှိရသကဲ့သို့ ကိုယ်တော်၏ ဝိညာဉ်တော်လှုပ်ရှားသည့်အခါမှ လွဲ၍ ဤဘုရားသခင်ရှိမှန်း ကျွန်ုပ်တို့ အကဲမခတ်မိကြပါ။

ကမ္မဋ္ဌာန်းထိုင်ခြင်းနှင့်ဝိညာဉ်ခွန်အားထုတ်သည့်အခါမှသာ ယေရှုခရစ်၏ ယဇ်ပူဇော်ခြင်း၌ ယုံကြည်ခြင်းဆောင်ကြဉ်းပေးသော သန့်ရှင်း ဖြူစင်ခြင်းအားဖြင့် သင်၌ ရှုံ့တွန့်ကြုံလိုထားသော ဝိညာဉ် ရေးရာအာရုံနိုးထလာ၍ သခင်ဘုရားသည် သင်နှင့်အတူရှိတော်မူခြင်း ကို သင်ခံစားပါလိမ့်မည်။ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ကြရလတံ့ဟု ယေရှု မိန့်တော်မူခဲ့ပါသည်။

သင်သဘောပေါက်လောက်ပြီ။ စိတ်နှလုံးမဖြူစင်သော သူသည် မည်ကဲ့သို့ဖြစ်နေသည်ကို သင်မပြောနိုင်သည့်တိုင်အောင် သင်သည် ဘုရားသခင်ကို အမှန်သိရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် မိမိကိုယ်ကို မဟုတ်တော့ဘဲဖြစ်လျက်ရှိနေပါသည်။ ကိုယ်တော်နှင့် ပုံသဏ္ဍာန်တော်ထဲသို့ ဘုန်းတော်တစ်ဆင့်ပြီးတစ်ဆင့် ထင်ရှားလျက်ရှိ ၏။

ထာဝရဘုရားသခင်ရှိတော်မူသည်

အကျဉ်းထောင်ထဲတွင် အသက်ထွက်ခါနီးမှ ထာဝရဘုရား သခင် ရှိတော်မူသည်ဟု နောက်ဆုံးရေရွတ်သော ခရစ်ယာန်များကို ကျွန်ုပ်ကိုယ်တိုင် မြင်ခဲ့ပါသည်။ မှားမှားမှားကြပါသလား။ ဧကန်မုချ မဟုတ်ပါ။ ကျွန်ုပ်လည်း နှုတ်မှ ဤစကားလုံးကို ခိုင်ခိုင်မာမာ ပြောဆိုချင် ပါသည်။

ကျွန်ုပ်တို့ အသက်ရှင်ခြင်း၏ အဆင့်အတန်းမတူညီကြပါ။ ကွဲပြားခြားနားသော အဆင့်ပေါ်တွင် နေထိုင်ကြပါသည်။ အရာဝတ္ထုအားလုံးသည် အခြေခံခြပ်များလည်ပတ်မှု၊ တစ်ခုနှင့်တစ်ခု အလှမ်းဝေး၍ အမျိုးအစားအရ မြေကြီးနှင့်နေအလှမ်းကွာဝေးသည့်အချိုးအစားအတိုင်း ကွာဝေးကြသည်ဟု သိပ္ပံပညာရှင်တစ်ဦး သိရှိနေပါသည်။ သို့သော် ကုလားထိုင်သည် အလွန်ကျစ်လစ်ခိုင်မာသော အရာဝတ္ထုမှန်း သိသဖြင့် ကုလားထိုင်ပေါ်ထိုင်ရန် မဆိုင်းငံ့ပါ။ အဓိပ္ပါယ်တစ်မျိုးပြောမည်ဆိုလျှင် နံရံသည် သူ့အထဲတွင် မိုးကြိုးခါတ်များ ချာလပတ်လည်နေသော ကြီးမားသည့် ဟာလာဟင်းလင်းဟု ဆိုနိုင်ပါသည်။ သို့သော် တစ်ခြားနှင့်တစ်ပြေးညီ ဆင်ခြင်းစဉ်းစားလျှင် နံရံသည် ဘာမျှမဟုတ်ဘဲ ဟာလာဟင်းလင်းဖြစ်သည်။ ဤရန်မမူ ဘေးကင်းသော နံရံအကြောင်းကို ဂရုစိုက်သတိထားဘို့ လိုအပ်ပါသည်။ သိပ္ပံပညာအရ ဤနံရံသည် ဟာလာဟင်းလင်းဖြစ်သည်ဟု တွေးတောရင်း ထိုနံရံဘက်သို့ လျှောက်သွားသည့်အခါ သင်၏နဖူးနှင့်တိုက်မိလိမ့်မည်။

ဘာသာရေးတွင်လည်း အလားတူ မှန်ကန်ပါသည်။ ယထာဘူတနှင့်တစ်ပြေးညီ အဆင့်မြင့်တစ်ခုတည်းရှိနေသည်။ ၎င်းတွင် စောစောပိုင်း ရှင်းပြခဲ့သည့်အတိုင်း ဘုရားသခင်အား တည်ရှိရန် သို့မဟုတ် ဖြစ်ရန် ဟူသောစကားများကို အသုံးပြုရန် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤစကားများသည် အလွန်လွယ်ကူရှင်းလင်းလွန်းပါသည်။ ကိုယ်တော်သည် တည်ရှိရုံထက်သာလွန်တော်မူပါသည်။ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ဘုရားမယုံကြည်သူများ၏ ဘုရားသခင် ငြင်းဆန်မှုကို ဆင်ခြင်စဉ်းစားရန် ကျွန်ုပ်တို့၏ စိတ်မနှောထဲတွင် နေရာရှိပါသည်။ ဘုရားမဲ့ဝါဒီတို့သည် ဧကန်ဒိဋ္ဌိကို ရေချိန်တစ်ခုတည်းပေါ်တွင် ပေါ်လာသည့်အတိုင်း သိရှိကြသည်။ သို့ဖြစ်သောကြောင့် မှားယွင်းစွာ

သိရှိကြသည်။ ကြောက်မက်ဘွယ်ကောင်းသော အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်သည်။ မည်သို့ဆိုစေကာမူ ဘုရားသခင် အသာလေးတည်ရှိ၍ ဘုရားသခင်ဖြစ်တော်မူသော အခြားသော အဆင့်အတန်းအခြေအနေ နောက်တစ်ခုရှိပါသည်။

တစ်ချို့တစ်ဝက်သော အမှန်တရားသည် အန္တရာယ်ရှိသော အရာတစ်ခုဖြစ်ပါသည်။ အမှန်တရား၊ အမှန်တရားတစ်ခုလုံးနှင့် အခြားမည်သည့်အကြောင်းအရာမဟုတ် အမှန်တရားကိုသာ ကျွန်ုပ်တို့ တန်ဖိုးထားနေသည်မှာ ဆင်ခြင်တုံတရားကင်းမဲ့သည်မဟုတ်ပါ။

ယဉ်ကျေးဖွယ်ရာရှိသော လူတိုင်းသည် နယူတွန်နှင့်အင်းစတိုင်းတို့ တွေ့ရှိကြသော နိယာမတရားတို့၏ ကမ္ဘာစကြဝဠာတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်ကို သိရှိပါသည်။ နယူတွန်၏ ကမ္ဘာစကြဝဠာပေါ်သို့ တက်သွားနိုင်ကြမည်မဟုတ်သလို အနုမြူစွမ်းအင်ကိုလည်း သိရှိကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကမ္ဘာနှစ်ခုတွင် အသက်ရှင်နေထိုင်ကြပါသည်။ ပထမကမ္ဘာတွင် ဘုရားသခင်နှင့် တွေ့ဆုံမည်မဟုတ်ပါ။ ဘုရားမဲ့ဝါဒများ သိရှိသော ဒုတိယကမ္ဘာတွင်မူ ဘုရားသခင်သည် ဟိတ်ဟန်မထုတ်ဘဲ တည်ရှိတော်မူ၍ သူနှင့်ဆက်ဆံခွင့်ပြုတော်မူပါသည်။

ဤဒုတိယကမ္ဘာလောကသည် ဝိညာဉ်လောက၊ စာတွေ့မဟုတ်ဘဲ ကိုယ်တွေ့သဘောတရားဖြစ်ပါသည်။

ကုလားထိုင်များ၊ နံရံများနှင့်မုန့်များကို တည်ရှိနေ၍ သိပ္ပံပညာက မည်ကဲ့သို့ဆိုစေကာမူ သူ့နေရာနှင့်သူ အသုံးကျလျက် အသုံးချလက်ရှိပါသည်။ အလားတူ သိပ္ပံပညာက မည်ကဲ့သို့ဆိုစေကာမူ ဘုရားသခင်သည် မရှုတ်မထွေးတည်ရှိတော်မူသည်။

အခါသမယတွင် ကိုယ်တော်၏ ကြွရောက်ချီးမြှင့်ခြင်းသည်

ကိုယ်လိပ်ပြာဖြင့် ကိုယ်သိရှိနေသော အတားအဆီးများ အထူးသဖြင့် သေရေးရှင်ရေးတမျှ အရေးကြီးသောအခါ ထိုးဖောက်လာပါသည်။

ရာဇဝင်သမိုင်းမှ အလားတူဖြစ်ရပ်များရှိခဲ့ပါသည်။ ထိုအမှုကိစ္စ မျိုးကို ကျွန်ုပ်ကိုယ်တိုင် သိရှိခဲ့ပါသည်။ အခြားလူမဟုတ်ဘဲ ကွန်မြူနစ် များ၏ အဖြစ်ကို ကိုယ်တိုင်မြင်ခဲ့ပါသည်။ ပါတီအတွင်းဖြုတ်ထုတ်သတ် လုပ်ရပ်ကြောင့် ကွန်မြူနစ်ထောင်ထဲတွင် သေဆုံးသူများ သေခါနီး ဘုရားတသူ၊ ယေရှုတသူများကို ကျွန်ုပ်ကိုယ်တိုင် မြင်ခဲ့ပါသည်။

သမိုင်းတစ်လျှောက်တွင် လူသန်းပေါင်းများစွာတို့၏ မနော စိတ်တွင် ဘုရားသခင်၌ ဤယုံကြည်ခြင်းသည် ဘယ်မူလဘူတမှ ဖြစ်ပေါ်လာသည်ကို မေးမြန်းရန် အကျိုးရှိဖွယ်ကောင်းပါသည်။ ဘုရား သခင်ကို ငြင်းဆန်၍ ဘုရားမရှိဟု ယုံကြည်သူများသည် သူတို့၏ မနောစိတ်ထဲတွင် တည်ရှိနေသော အတွေးအထင်ကို ငြင်းဆန်ခြင်း ဖြစ်သည်။ အင်္ဂလိပ် ယထာဘူတပညာရှင် လွတ်ကဲ (Locke)က ကျွန်ုပ် တို့၏ စိတ်အာရုံကို ဖြတ်သန်းသောအကြောင်းအရာမှ လွဲ၍ ကျွန်ုပ် တို့၏ ဉာဏ်ရည်ဉာဏ်သွားထဲက ဘယ်အရာမျှ မရှိဘူးဟု တပ်အပ် ပြောဆိုခဲ့လေသည်။ မဖွံ့ဖြိုးမတိုးတက်သော တောတောင်ထဲတွင် နေထိုင်ကြသောသူတို့သည် ရုပ်မြင်သံကြားစက်ကို ဘယ်လိုမျိုးလဲဟု တွေးထင်တတ်ကြမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့လောက တွင် အနီးစပ်ဆုံး နှိုင်းယှဉ်စရာမရှိပါ။ လူမျိုးသတ္တဝါသည် ဘုရားသခင် နှင့်ဒူးတွေ့နဖူးတွေ့မဆုံဘူးလျှင် မည်ကဲ့သို့ သူတို့မနောစိတ်ထဲတွင် ဘုရားသခင်ကို ထင်ယောင်မြင်ယောင်ရှိကြသလဲ။

အဲန်ဂျိလ်သည် သူ့ခေတ်သူ့ကာလ ဤမေးခွန်း၏အဖြေကို အသင့်ဖြေဆိုခဲ့ပါသည်။ သူ၏အဖြေမှာ ကျွန်ုပ်တို့၏ ဘုရားသခင်ကို ထင်မြင်တွေးဆချက်သည် ကျွန်ုပ်တို့၏မနောစိတ်ထဲတွင် လူမှုရေးအဖြစ်

မှန်များ၏ တစ်ထူးတစ်ဆန်း ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ ဤအဲဒီဂျဲလ်
၏အဆိုမှာ မှားသည်ဟု ခရစ်ယာန်များက သက်သေသာမကပြရန်
ကြိုးစားအားထုတ်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်
သည် ထူးဆန်းသော ရောင်ခြည် မရိုက်ခြင်းမဟုတ်ပါ။ ဘုရားသခင်
အကြောင်းကို တွေးထင်မြင်ယောင်ခြင်းသည် ဘုရားသခင်နှင့်ဆိုင်သော
ဧကန်ဒိဋ္ဌိ၏ တိကျသောကြေးမုံပြင်ဖြစ်ပါသည်။ ချည်းကပ်ရာ နောက်
လမ်းတစ်ကြောင်း ဆွေးနွေးရန် အချိန်ကျရောက်လာပါသည်။

ဘုရားသခင်၌ ယုံကြည်ခြင်းသည် အထူးအဆန်းရောင်ပြန်
တိုက်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ခံပါသည်။ ဤတွင် ထပ်ပြောချင်သော
အကြောင်းမှာ ထိုအထူးအဆန်းမှာ ဧကန်အစစ်အမှန်ဖြစ်လာသည့်
အကြောင်းပင်ဖြစ်ပါသည်။ လူသည် လကမ္ဘာသို့ ဘယ်သောအခါမှ
ပျံတက်သွားနိုင်မည်မဟုတ်ဟူ၍လည်းကောင်း၊ မြောက်ဝင်ရိုးစွန်း
ရေခဲသော ပင်လယ်အောက်သို့ ရေငုတ်သင်္ဘော ငုတ်သွားနိုင်မည်မဟုတ်
ဟူ၍လည်းကောင်း၊ တိုတောင်းသောအချိန်ကာလအတွင်း ကမ္ဘာကို
ပတ်၍လေယာဉ်ပျံဖြင့် ခရီးဝေးဝေးကို ဖျက်ဆီးနိုင်မည်မဟုတ်ဟူ၍
လည်းကောင်း၊ အနုမြူဓါတ်ကို ခွဲခြမ်း၍ရမည်မဟုတ်ဟူ၍လည်းကောင်း၊
သဘာဝဓါတ်ငွေ့ဖြင့် အိမ်ဆောင်လုပ်နိုင်မည်မဟုတ်ဟူ၍လည်းကောင်း၊
တစ်ချိန်က ပရမတ္ထသဘောတရားဟု ထင်ရသောအကြောင်းအရာများ
အားလုံးမှာ မှားမှန်းသက်သေသာမကပြပြီး ဖြစ်ပါသည်။ ထိုနည်းတူစွာ
ဘုရားသခင်၏ လောကတွင် အသက်ရှင်ကြသော သူတို့၏ ပရမတ္ထ
သဘောတရားနှင့် ဘုရားသခင် မတည်ရှိဘူးဟု ရိုးသားစွာ ထုတ်ပြော
သောအကြောင်းအရာမျှသာရှိနေပါသည်။ သို့သော်လည်း လျှို့ဝှက်ဒီဗင်စီ
နှင့်ဂျူးလေဗာနဲနှင့်သူတို့နှင့်တူသော အခြားသူတစ်ချို့တို့၏ စိတ်ကူးယဉ်
သည် အကောင်အထည်ပေါ်လာလေသည်။ ပြီးလျှင် ဘုရားသခင်ကို

မမြင်ဘူး၊ မကိုင်မထိတွေ့ဘူးဘဲလျက် ဘုရားသခင်နှင့်လမ်းလျှောက် သည်ဟု အိပ်မက်မက်သောသူတို့ ယုံကြည်ခြင်း၏ အစွမ်းသတ္တိကို မတိုးပွားလျှင် ဖန်ဆင်းခြင်းအရာအားလုံးကို ထိုးဖောက်စိမ့်ဝင်သော အစစ်အမှန် ဧကန်ဒိဋ္ဌိကို စိတ်ထဲတွင် ထင်မြင်မည်မဟုတ်ပါ။

စိတ်ကူးယဉ်သမားသာလျှင် သိပ္ပံပညာခေတ်တွင် အကောင် အထည်ဖော်လာစေသော ပညာဆည်းပူးလေ့လာရာ နည်းစနစ်ဖြစ်ပါ သည်။ နီအဲလ်စ်ဘော့ဟာဆိုသူက မေးသည် အမှန်တရားရင်ခွင်ပိုက် လောက်အောင် ရူးသွပ်တဲ့လူ မည်သူရှိပါသလဲ။

သိပ္ပံပညာဆိုဒါဘာလဲ။ စိတ်ကူးယဉ်ကို အကောင်အထည်ဖော် လာစေသော ပညာဆည်းပူးလေ့လာရာ နည်းစနစ်ဖြစ်ပါသည်။

နောက်ဆုံး ကိုယ်ခန္ဓာဗေဒလေ့လာချက်တွင် အထူးဆန်းတွေ့ ရှိချက်တစ်ခုမှာ သွေးဥပေါင်းစပ်မှုထဲတွင် DNA ဟူသောသေးမွှားသည့် သွေးဥတစ်မျိုးရှိပြီး ၎င်း DNA တွင် မျိုးရိုးဗီဇရှိသည်။ ဤမျိုးရိုးဗီဇ သွေးဥအားဖြင့် ပုထုဇဉ်လူသား သားစဉ်မြေးဆက် ဗီဇကူးလာသည်။ စာကူးစက်ထက်ပင်သာ၍ သေချာသည်။ စာကူးစက်ကို လူတစ်ယောက် ကြီးကြပ်မှ ပုံတူကူးယူ၍ရသလို ဤ DNA ကို ကိုင်တွယ်သူရှိခြင်းကြောင့် သားစဉ်မြေးဆက် ပုံသဏ္ဍာန်တူရုံမကဘဲ စိတ်သဘောထား အပြုအမူ အကျင့်အကြံများပါ ကူးလာခဲ့ပါသည်။

စိတ်ကူးယဉ်ဆန်လှသည်မဟုတ်ပါလား၊ ဝတ္ထုပုံပြင် အသစ် အဆန်းရေးသားသူ မည်သူမျှ သာ၍ကောင်းမွန်သော ပုံပြင်ကို ရေးတတ် မည်မဟုတ်ပါ။ အထက်ဖော်ပြပါ စိတ်ကူးယဉ်သည် စိတ်ကူးယဉ်မျှသာ မဟုတ်ဘဲ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတည်ဆောက်မှု၏ အမှန်တရား ဖြစ် ပါသည်။

ဘာသာရေးသည် စိတ်ကူးယဉ်ရောင်ပြန်ဟပ်မှုများ ဖြစ်ကောင်း

ဖြစ်မည်လား၊ ဘာသာရေး၌ စိတ်ကူးယဉ်ဖြစ်နေလျှင် စိတ်ကူးယဉ်
ဧကန်ဒိဋ္ဌိ တစ်ခု၏ ထိုက်လျောက်သော ရောင်ပြန်ဟပ်မှု ဖြစ်ပါလိမ့်မည်။
ဤတင်မကဘဲ စိတ်ကူးယဉ်တွင် ထင်မြင်ရသည်။ ဖန်ဆင်းရှင်၏ ထိုက်
လျောက်မှန်ကန်သော ရောင်ပြန်ဟပ်မှုဖြစ်ပါသည်။

လူ၏မနောစိတ်သည် ဒွန်တွဲတတ်သည့်သဘောသဘာဝ ရှိ
သည်။ အမှန်တရားနှင့်စိတ်ကူးယဉ်ကို ခြုံငုံသည်။ စိတ်ကူးယဉ်မရှိလျှင်
ပုထုဇဉ်လူသားဘဝတိုးတက်လာမည်မဟုတ်ပါ။ ခေတ်မီတိုးတက်ခြင်း
ဆိုသည်မှာ ရှေးတုန်းက အိပ်မက်မျှသာ ဖြစ်သည်။ အမှန်တရားကိုသာ
ပါဝင်သော ဘာသာရေးကို ကျွန်ုပ်ငြင်းဆန်ပါသည်။ အမှန်တရားတစ်ခု
တည်းကိုသာပါသော ဘာသာရေးသည် ကျွန်ုပ်၏ နှစ်ခွဲသော မနော
စိတ်ကို ကျေနပ်စေမည်မဟုတ်ပါ။ ထိုဘာသာရေးသည် ကျွန်ုပ်၏ စိတ်
ကူးယဉ်နှင့်ဒဏ္ဍာရီ၏ ဆန္ဒကို ဖြည့်စွမ်းပေးရလိမ့်မည်။

မတ်စ်နှင့်အဲန်ဂျဲလ်တို့သည် အမှန်တရား၏ အဓိပ္ပါယ်ကို ဖွင့်
ဆိုကြသည်။ မကြာမီ ဖြစ်ပေါ်လာသော အရင်းရှင်ဝါဒအောက်၌ တည်ရှိ
လာခဲ့သော ကြောက်မက်ဖွယ်ခေါင်းပုံဖြတ်စနစ်အကြောင်းကို အဓိပ္ပါယ်
နှင့်ဖွင့်ဆိုကြသည်။ သို့သော် ထိုသူနှစ်ဦးသည် ဤတွင် ရပ်ဆိုင်းခြင်း
မပြုကြပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လူများဖြစ်ကြသည်။
အမှန်တရားများကို ဝေဖန်သုံးသပ်ပြီးမှ စိတ်ကူးယဉ်သည် အလုပ်လုပ်
ဘို့ အစပြုသည်။ ထိုစိတ်ကူးယဉ်ကား ခေါင်းပုံဖြတ်ခြင်း စစ်ဖြစ်ခြင်း
ကင်းမဲ့၍ တရားမျှတသော လူ့အဖွဲ့အစည်းအသစ်ကို အိပ်မက်မက်ခြင်း
ဖြစ်ပါသည်။

သိပ္ပံပညာပိုင်းဆိုင်ရာ စိတ်ကူးယဉ်များပြည့်စုံလာကြသည်။
ယုံကြည်ခြင်း၏ အသက်တာတစ်ခုကို စတင်သောသူတစ်ယောက်၏
စိတ်ကူးယဉ်သက်သက်ဖြစ်သော သန့်ရှင်းမြင့်မြတ်သည့်အသက်တာကို

လူ့အမြောက်အမြား ခံစားကြပါသည်။ သို့သော်လည်း မတ်စ်ဝါဒလူ့ အဖွဲ့အစည်းသည် စိတ်ကူးယဉ်လောက နိဗ္ဗာန်မျှသာရှိသေးသည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာသည် စိတ်ကူးယဉ်ခြင်းနှင့်သာ သက်ဆိုင်သည်ဟု အဲန်ဂျဲလ်နေဖြင့် သွားပုတ်လေလွင့် လုပ်ပိုင်ခွင့်မရှိပါ။ သို့သော် ကျွန်ုပ်တို့အနေဖြင့် အဲန်ဂျဲလ်၏ ဝေဖန်ပြစ်တင်ချက်ကို ကျွန်ုပ်တို့အတွက် ပြည့်စုံအောင် ဖြည့်စွမ်းပေးခြင်းအဖြစ် သဘောထားပါသည်။

ဖြစ်နိုင်သော နယ်ပယ်ကို ကျော်လွန်၍ အရာရာကို စိတ်ကူးနိုင်သည်ဟု သင်ဖြေကောင်းဖြေပါလိမ့်မည်။ ယင်းကဲ့သို့ သင်သည် ပင်လယ်အလယ်တွင် စိတ်အပြည့်ခင်းထားသော တစ်မိုင်ပတ်လည်ကျွန်းတစ်ကျွန်းကို စိတ်ကူးနိုင်ပါသော်လည်း တစ်ကယ့်တစ်ကယ်တွင် ထိုကျွန်းမျိုးမရှိပါ။ သို့သော် သင်စိတ်ကူးခဲ့သမျှ အမှန်တကယ်ရှိပါသည်။ သဘာဝတွင် ကျွန်းများရှိသည်။ ပင်လယ်ရှိသည်။ စိန်များရှိသည်။ တစ်မိုင်ပတ်လည် ကျွန်းများရှိသည်။ သင်၏စိတ်ကူးခဲ့သည်မှာ အစစ်အမှန် တည်ရှိနေသောအရာများကို မလျှော်မကန် ပေါင်းစပ်မိခြင်းဖြစ်ပါသည်။ သို့သော်လည်း တစ်ကယ့်တကယ် အစစ်အမှန်ရှိပြီးသော အရာဝတ္ထုများကိုသာ သင်စိတ်ကူးနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏ မနောစိတ်တွင် ဘုရားသခင်အား ထင်မြင်ခြင်းကို မှားယွင်းသော အတွေးအခေါ်များဖြင့် ပေါင်းစပ်မိတတ်ကြပါသည်။ ဆိုးသွမ်းသော ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်တတ်ပါသည်။ ပုထုဇဉ်လူသဏ္ဍာန်ဖြင့် ဘုရားသခင်ကို ယုံကြည်တတ်ပါသည်။ လူမျိုးဘုရားနိုင်ငံသားဘုရားစသဖြင့် ယုံကြည်တတ်ပါသည်။ သို့သော်တစ်ချိန်လုံး ကျွန်ုပ်သည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ တစ်ကယ့်အစစ်အမှန် ဧကန်ဒိဋ္ဌိများနှင့် ရင်ဆိုင်နေပါသည်။ ထာဝရဘုရားသခင်သည် သူ့ဟာသူ တည်ရှိတော်မူပါသည်။ ကျွန်ုပ်တို့ ထင်မြင်ယူဆသည့်အတိုင်းမဟုတ်ဘဲ၊ သူရှိတော်မူ

သည့်အတိုင်းရှိတော်မူသည်။ ဖြစ်တော်မူသည့်အတိုင်း ဖြစ်တော်မူသည်။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်ကောင်းသည်ဟု အဲန်ဂျဲလ်အနေဖြင့် ပြောစရာမလိုပါ။

ကျွန်ုပ်၏ဆင်ခြင်တုံတရား၏ ဘောင်ထဲတွင် ဘုရားသခင်ကို ထည့်ထားနိုင်လျှင် ကိုယ်တော်သည် ဘုရားမဟုတ်တော့ဘဲ ကျွန်ုပ်ကဲ့သို့ အညတရ လူဖြစ်ပါမည်။ ယထာဘူတပညာရှင် တစ်ဦး၏အတွေ့အကြုံတွင် ငါးနှစ်အရွယ်ရှိသော သူ့သားက နားလည်နိုင်လျှင် သူသည် ယထာဘူတပညာရှင်မဟုတ်တော့ပါ။ ဘုရားဖြစ်မည့် ထာဝရဘုရားသခင်သည် သူ၏ကောင်းသောအလုပ်များနှင့် သူ၏အသက်ရှင်ခြင်းဖြင့် ကျွန်ုပ်တို့၏ဆင်ခြင်တုံတရားကို မြင့်တက်စေတော်မူပါလိမ့်မည်။

ကျွန်ုပ်တို့ရှုသွင်းသောလေသည် ကျွန်ုပ်တို့၏အဆုတ်နှင့် အံကိုက်အောင် အောက်စီဂျင်နှင့်နိုက်ထရိုဂျင်ပေါင်းစပ်ခြင်း ဖြစ်သည်။ နေနှင့်လတို့မှ ဤကမ္ဘာမြေကြီး၏ အကွာအဝေးသည် ဇီဝအသက်ကျန်းမာရေးနှင့် ကိုယ်စိတ်ချမ်းသာရေးအတွက် လိုအပ်ရုံမျှ ဖြစ်ပါသည်။ မိုယ်းနှင့်နှင်းထာဝစဉ် အချိန်တန်ရာသီမှန် လည်ပတ်ခြင်းသည် မြေဩဇာဖြစ်စေသည်။ ပင်လယ်ရေလှိုင်းသည် ပင်လယ်ကမ်းနားကို သန်ရှင်းစေသည်။ ကိုယ်ခန္ဓာအသက်ရှင်သန်ရေးအတွက် လိုအပ်သော ဝိတာမင်များ ပေါများစွာ ပြင်ဆင်ပေးထားပါသည်။ သဘာဝ၏ နိယာမတရားများနှင့် အစွမ်းတန်ခိုးများကို လူအသုံးချရန် ထိန်းချုပ်နိုင်ခဲ့ပါသည်။ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးကို လှပတင့်တယ်ခြင်းနှင့် စွဲလန်းနှစ်သက်စရာကောင်းအရာဖြင့် ဖြည့်ဆည်းပေးတော်မူပါသည်။ ထူးကဲကြီးမြတ်သော တောင်တန်းကြီးများနှင့်မြေဩဇာကောင်းသော ချိုင့်ဝှမ်းများ၊ လှပစိမ်းလန်းသော တောမြိုင်များ၊ တိတ်ဆိတ်သောလမ်းရောင်၊ သဲကန္တာရတောထဲက တိတ်ဆိတ်မှု ယာယာနာပျော်ဖွယ်ကောင်းသော

ကျေးဇူးငှက်အော်သံများစသော သဘာဝအလှအပတို့သည် ကျွန်ုပ်တို့ အတွက် ဤကမ္ဘာမြေကြီးကို ဘုရားသခင်ဖန်ဆင်းတော်မူသည်ကို သက်သေသာခက ထူပြနေပါသည်။

လူပျိုတစ်ယောက်သည် မိန်းမပျိုတစ်ယောက်ကို ချစ်ကျွမ်းဝင်၍ ရှုစဖွယ်ကောင်းသော ပန်းဥယျာဉ်ဖြင့် ပတ်လည်ခံသော အိမ်တစ်လုံးကို လက်ဆောင်ပေး၍ ဒီအိမ်ခြံတစ်ခုလုံးကို ချစ်ချစ်အတွက် ပြင်ဆင်ပေးတာဖြစ်တယ်ဟုပြောလျှင် ထိုမိန်းမပျိုသည်ထိုလူပျို၏ ချစ်ခြင်းမေတ္တာကို စိတ်သံသယရှိတော့မည်မဟုတ်ပါ။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ အလယ်တွင် ဖြစ်ပျက်ပုံမှာ ဤအတိုင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် အစားအစာကို အပင်ပေါက်အောင် ကိုယ်တော်ဖန်ဆင်းပေးတော်မူသည်။ မြေကြီးအောက်တွင် လူသုံးကိရိယာများနှင့် စွမ်းအင်အတွက် တွင်းထွက်သတ္တုများနှင့်ဆီကို ဖန်ဆင်း၍ သိုလှောင်ထားပါသည်။ ဤအရာတို့သည် ကျွန်ုပ်တို့၏လိုအပ်ချက်များအတွက် ဘုရားသခင် ပြင်ဆင်ပေးထားတော်မူခြင်းဖြစ်၍ ဤအကြောင်းကြောင့် ဘုရားသခင် တကယ်တည်ရှိတော်မူသည်ဟု သက်သေသာခကခိုင်လုံစေပါသည်။

ပျားသတ္တဝါကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ပျားအုံတစ်အုံတွင် ပျားရည်သိုလှောင်ရန် အခန်းကလေး ၁၀၀၀၀၊ ပျားကောင်ပေါက်အတွက် အခန်းကလေး ၁၂၀၀၀ ဖွဲ့၍ ပျားဘုရင်မအတွက်ပါ နေရာသီးသန့်ပြုလုပ်သည်။ အပိုလွန်၍ ပျားဖယောင်းအရေပျော်၍ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်သည့်အခါ ပျားလုပ်သားများအဖွဲ့ခွဲ၍ လျှပ်စစ်ပန်ကာကဲ့သို့ တောင်ပံများအသာလေးခတ်ကြကာ ပျားဖယောင်းနှင့်ပျားရည်တို့ကို အေးအောင်ပြုလုပ်ကြသည်။ ပျားများသည် မိုင်နှစ်ဆယ်ရီယာအတွင်းမှ ပျားရည်စုဆောင်းကြသည်။ ကဲ စဉ်းစားကြည့်ပါ။

ဤမျှသေးငယ်သော ဦးနှောက်သည် ဤမျှထူးဆန်းသော အမှုအရာ လုပ်တတ်သည်မှာ ပျားတို့၏ နောက်ကွယ်တွင်သာ၍ မြင့်သော ဉာဏ် ရည်ဉာဏ်စွမ်းရှိသောသူ၊ ဘုရားသခင်၏ ဉာဏ်ရည်ဉာဏ်သွား မရှိလျှင် အဘယ်မှာ တတ်နိုင်ကြမည်လဲ။

ချီကာဂိုမြို့တွင် သိပ္ပံပညာရှင်တစ်အုပ် စမ်းသပ်ချက်တစ်ခု ပြုလုပ်ကြသည်။ ရှားပါးသော လိပ်ပြာအမတစ်ကောင်ကို အခန်းတစ် ခန်းထဲတွင်ထားသည်။ လေးမိုင်ခရီးကွာဝေးသောနေရာမှ မျိုးတူလိပ်ပြာ အဖိုတစ်ကောင် လွတ်လိုက်သည်။ မြို့ထဲတွင် မီးခိုးမြူခိုးရှိလင့်ကစား၊ ခရီးကွာဝေးလင့်ကစား တစ်ဖန် လိပ်ပြာမကို လုံအောင် ပိတ်ထားသော အခန်းထဲတွင် ထားလင့်ကစား နာရီအနည်းငယ်အတွင်း ထိုလိပ်ပြာ အဖိုသည် လိပ်ပြာမထားသော အခန်းခုတင်ပေါက်မှန်ကို တောင်ပံဖြင့် ရိုက်ခတ်၍ အခန်းထဲဝင်ရန် ကြိုးစားအားထုတ်နေသည်ကို တွေ့ရှိရပါ သည်။ ဉာဏ်ရည်ဉာဏ်သွား မရှိသော ဘုရားတစ်ဆူ၊ အရာခပ်သိမ်းကို ဖန်ဆင်းသောဘုရားမရှိလျှင် ဤလိပ်ပြာ၏အပြုအမူများကို ရှင်းပြ၍ မရနိုင်ပါ။

နော်ဝေးပြည်ရှိ တောင်မြင့်ကြားပင်လယ်လက်ထက် ရေထဲတွင် ဥဥနေကြသော ငါးတို့၏ ဥမှ ပေါက်သော ငါးတို့သည် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်း၍ ကာရီဘီအန်ပင်လယ်ထဲတွင် နေထိုင်နေကြ သည်။ ဥချိန်တန်သောအခါ ထိုငါးတို့သည် သူတို့မွေးဇာတိနော်ဝေး တောင် လက်ကြားပင်လယ်သို့ ပြန်သွားကြသည်။ လူတစ်ယောက်သည် သင်္ဘောကပ္ပတိန်တစ်ဦးဖြစ်ရန် နှစ်ပေါင်းနှစ်ဆယ်ခန့် လေ့လာ၍ အတ္တ လန်တိတ်တစ်ပင်လယ်ကို ခေါင်းတုံးခေါက်ပြန် သွားလာသောအတွေ့ အကြုံရှိဘို့ လိုအပ်ပါသည်။ ဤမျှဝေးကွာသော ခရီးသွားဘို့ ထိုငါး များကို မည်သူက သင်ပေးသလဲ။

ကျွန်ုပ်တို့ အကျဉ်းထောင်ထဲတွင် ရှိနေစဉ်အခါ ပျံလွှားငှက် တို့သည် အကျဉ်းထောင်အခန်းများထဲတွင် အသိုက်ဆောက်ကြပြီး၊ ဆောင်းဦးရာသီရောက်သည့်အခါတိုင်း ပြန်ထွက်သွားကြလေသည်။ သို့သော်ငြားလည်း ဤပျံလွှားများပင် နှစ်ပတ်ကြာသောအခါ တောင် အာဖရိကတိုက် မိုဇမ်တစ်ပြည်မှ ကျွန်ုပ်တို့၏ အကျဉ်းထောင်တည်ရှိရာ ရိုးမေးနီးယားပြည်သို့ ပြန်ရောက်လာပြီး၊ စောစောပိုင်းက သူတို့ အသိုက် ဆောက်ခဲ့သော အကျဉ်းထောင်အခန်းနံပါတ် ၁၂ သို့ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာကြပါသည်။

မျက်စိဖွင့်သောသူတို့အတွက် ဘုရားသခင်၏ဉာဏ်ပညာနှင့် ဘုန်းတန်ခိုးကို ဖော်ပြသော နည်းလမ်းသိန်းနှင့်ချီ၍ ရှိလေသည်။

ဘုရားသခင်တည်ရှိပါသလား။ မေးဖို့တောင် မသင့်တော်ပါ။

ကတ္တား-ကြိုယာကို ကတ္တားထဲ၌ ထည့်ထားပါသည်။ ဘုရား သခင်သည် အမွန်မြတ်ဆုံး အစုံလင်ဆုံးအသက်ရှင်သောသူ ချစ်ခြင်း မေတ္တာ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း ထာဝရဘုန်းတန်ခိုးရှိခြင်း စသော အမြင့်မြတ်ဆုံးသော အရည်အသွေးများ ပေါင်းစပ်ခြင်း ဖြစ်ပါ သည်။ ကိုယ်တော်တွင် စုံလင်ပြည့်စုံခြင်းရှိလျှင် (စုံလင်ပြည့်စုံခြင်းမရှိ လျှင် ဘုရားဖြစ်မည်မဟုတ်ပါ) ကိုယ်တော်၌ တည်ရှိခြင်းလည်း ရှိရပါ မည်။ မတည်ရှိအသက်မရှိသော ဘုရားသည် စုံလင်ပြည့်စုံခြင်း ပေါင်းစုံ မရှိနိုင်ပါ။ ဘုရားတစ်ဆူရှိပါသလားဟူသော မေးခွန်းပုစ္ဆာသည် အသက် ရှင်တည်ရှိခြင်းတည်ရှိနေပါသလားဟူသော မေးခွန်းနှင့် အတူတူ အဓိပ္ပာယ် သက်ရောက်ပါသည်။

ထာဝရဘုရားသခင်သည် မနေ့ယနေ့ နောင်ကာလ မပြောင်း မလဲတည်ရှိတော်မူသည်။ ဤအကြောင်းအရာကို ယုံကြည်သက်ဝင်ခြင်း ဖြင့် ကျွန်ုပ်အသက်ရှင်လျက်ရှိပါသည်။ ဤအကြောင်းအရာကို အခိုင်

အမာ ပြောဆို၍ သေဆုံးရန် ကျွန်ုပ်မျှော်လင့်နေပါသည်။ ထာဝရ ဘုရားသခင်သည် ယနေ့၊ ယနေ့နောင်ကာလ မပြောင်းမလဲ တည်ရှိ တော်မူသည် (God is) ဟူသော ဝေါဟာရကို ကျွန်ုပ်အသုံးပြုသည့် အကြောင်းမှာ ကျွန်ုပ်သည် ဘုရားမယုံကြည်သူများနှင့် ရင်ဆိုင်နေသော ကြောင့်သာ ဖြစ်ပါသည်။ သို့မဟုတ်လျှင် အဓိပ္ပါယ်မရှိသော စကား တစ်လုံးတည်းကို အမျိုးမျိုးလှည့်ပတ်ပြောဆိုရာ ရောက်ပါမည်။ ဥပမာ လူပျိုကြီးအားလုံးသည် ဖိုသတ္တဝါများဖြစ်ကြသည်။ လူပျိုကြီးဟုဆိုရာတွင် အဖိုဖြစ်ကြောင်းကို ဖော်ပြပြီးဖြစ်ပါသည်။ တစ်ဖန် ထာဝရဘုရားဟုဆို သောအခါ ထိုထာဝရဘုရားတည်ရှိခြင်း အတိအလင်းဖော်ပြပြီး ဖြစ်ပါ သည်။

ဆုတောင်းပတ္တနာပြုခြင်းသည် ရှိကိုရှိနေပါသည်။ လူသားများ မည်ကဲ့သို့ ဆုတောင်းအကျင့်ရှိသလဲ။ ဤဆုတောင်းနိမိတ်လက္ခဏာ ဘယ်ကစတင်လာသလဲ။ ဘယ်ကမှ စတင်မလာခဲ့ပါ။ လူတို့သည် ဘုရား အကြောင်းကို အစဉ်အမြဲ စဉ်းစားတွေးတောလာကြသည်။ ဘုရားသခင် နှင့်အသင်းအပင်းဖွဲ့စည်းရန် တောင့်တရှာဖွေလာကြသည်။ ယထာ ဘူတပညာနှင့်လက်တွေ့ ကျင့်သုံးသော ဘာသာရေးတို့သည် တစ်ခါ တစ်လေ ရှေးကျသည်။ တစ်ခါတစ်လေ ကြောက်မက်ဖွယ်ကောင်း လောက်အောင် မှားယွင်းသော်လည်း ရှိမြဲရှိနေသည်။

မြောက်အမေရိကတိုက်တွင် နေထိုင်သော အိန္ဒိန်လူမျိုးစုဝင် တစ်ယောက်က ဤကဲ့သို့ ဆုတောင်းပတ္တနာပြုလေသည်။

အိုအမိမြေကြီး အိုအဖကောင်းကင်၊
ကျွန်ုပ်တို့သည် အမိအဖသားသမီးများပါ။
ကိုယ်တော်တောင်းဆိုသော ယဇ်ပူဇော်ခြင်းကို
ကျောကိုကုန်း၍ ဆက်သပါသည်။

တောက်ပသောနေရောင် အဝတ်ကိုယက်ပေးပါ။
အဖြူသည် ရက်ကန်းပင်ကိုရောင်ခြည်ဦးသန်း၍
အနီသည် ရက်ကန်းဖောက်ကို ညနေစောင်းစေသည်။
တစ်ပေါက်ပေါက်ရွာသော မိုဗ်းရေအနားပန်ဖြစ်စေ၍
သက်တန်ရောင်ခြည်ကို အောက်နားအပတ်ဖြစ်စေပါ။
တောက်ပသောနေရောင်ခြည်အဝတ်ကို ယက်ပေးပါ။
ကျေးဇူးတော်အိုသောနေရာသို့ သွားချင်သည်။
စိမ်းလန်းသောမြက်ခင်းကို ဖြတ်လျှောက်ချင်သည်။
အိုအမိမြေ အိုအဖကောင်းကင်။

ရှင်ဩဂတ်စတင်းသည် ငယ်ငယ်တုန်းက သူ့ဆုတောင်း
ခြင်းအတွေ့အကြုံကို ဤကဲ့သို့ ရှင်းပြလေသည်။

စာရေးတတ်ဖတ်တတ်ရန် ကျွန်ုပ်တို့ စာ
သင်ကျောင်းသို့ ပို့သည်။ ဘာအတွက် အသုံးကျမှန်း
သဘောမပေါက်ခဲ့ပါ။ ဤကဲ့သို့ဖြစ်လျက်နှင့်ပင်
စာမတတ်ခဲ့သည့်အခါတိုင်း အရိုက်ခံခဲ့ပါသည်။ အမ
လေးနော် ဘုရားရယ်၊ စိတ်ဆင်းရဲလိုက်ဘိခြင်း၊
အလိမ်ခံရဘိခြင်း။

ဤကဲ့သို့ရုန်းကန်ရင်း ဘုရားသခင်အား ဆု
တောင်းကြသောသူများနှင့် ဆုံမိကြသည်။ သူတို့ထံမှ
တတ်နိုင်သရွေ့ ကိုယ်တော်၏အကြောင်းကို သင်အံ
လေ့လာခဲ့ပါသည်။ ကိုယ်တော်သည် ကြီးမြတ်၍ ဘုန်း
တန်ခိုးကြီးသည်၊ ကျွန်ုပ်တို့၏ ဆုတောင်းသံကို ကြား
နာ၍ ကိုယ်တော်၏အရိပ်အရောင်ကိုပင် မမြင်ရဘဲ
အကူအညီပေးရန် ကြွလာတတ်သည်ဟု သိရှိလာခဲ့ပါ

သည်။ သို့ဖြစ်သောကြောင့် ကိုယ်တော်ကို ယုံကြည်ကာ ကလေးပင်ဖြစ်လင့်ကစား ကိုယ်တော်ထံ ဆုတောင်းရန် စတင်လာခဲ့ပါသည်။ ကိုယ်တော်ကို ခိုလှုံခွင့် တောင်းလျှောက်ပါသည်။ အကူအညီတောင်းခံပါသည်။ ကိုယ်တော်အား ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်ဘယ်လို ဆုတောင်းရမှန်းတောင် မသိရှိပါ။ ကျွန်ုပ်၏ လူငယ်ဖြစ်သည့်တိုင်အောင် ကျောင်းတွင် အရိုက်မခံရဘို့ စိတ်အားထက်သန်စွာ မတောင်းလျှောက်ခဲ့ပါ။

ဆိုဗီယက်စစ်သားများသည် ဘုရားမယုံကြည်သော ပညာသင်ကျောင်းများတွင် ပျိုးထောင်ခြင်းခံလျက်သားနှင့် စစ်မြေပြင်တွင် ဆုတောင်းကြလေသည်။ သေဘေးနှင့်ရင်ဆိုင်ကြသည့်အခါ ဘာလုပ်မှန်း မသိရှိကြသဖြင့် ဘုရားရယ်၊ အမေရဲ့ ဝိညာဉ်ရယ် ကယ်တော်မူပါဟု ထိုကွန်မြူနစ်စစ်သားအမြောက်အများက ဆုတောင်းကြသည်။ စတာလင်ခေတ်တွင် ပါတီအတွင်း ဖြုတ်ထုတ်သတ်ခံကြသော ကွန်မြူနစ်ပါတီဝင် ဝါရင့်သောသူတို့သည် ကျွန်ုပ်တို့ယုံကြည်သူ အကျဉ်းသားများနှင့် အတူတူ အကျဉ်းခန်းထဲတွင် ရှိကြရာ၊ သူတို့လည်း ခက်ခဲသော အချိန်ကာလတွင် ဆုတောင်းကြသည်ဟု ဖွင့်ပြောကြပါသည်။

ဤကွန်မြူနစ်များ၏ ဆုတောင်းချက်သည် ရှင်ဂျပ်တြု၏ ဝါကြွားသော ဆုတောင်းချက်နှင့်တူမည်မဟုတ်ပါ။ ယေရှု ငါသည် သင်ဖြစ်သည်၊ သင်သည်ငါဖြစ်သည်၊ ငါသည်သင်မဟုတ်၊ သင်သည်ငါမဟုတ်၊ ငါတို့နှစ်ပါးစလုံးသည် လုံးလုံးလျားလျား သတ္တဝါသစ် ဖြစ်ကြသည်။

ဘယ်လိုဘဲဖြစ်ဖြစ် လူတို့သည် ဆုတောင်းကြသည်။ ဘုရားမယုံ

ကြည်သော ကထိကတစ်ဦးသည် ဘုရားမဲ့သော သူ၏ပို့ချချက်များကို အောင်မြင်ဘို့ ဘုရားသခင်အား ဆုတောင်းလေသည်။ ဤဘုရားမပါသော ပို့ချချက်များသည် သူ၏အသက်မွေးဝမ်းကျောင်းအတွက် အားကိုးအားထားရာဖြစ်သောကြောင့်ပင်။

မှေးမှေးမှိန်မှိန်ဖြစ်စေ၊ သိသိသာသာဖြစ်စေ၊ လူတို့သည် တည်ရှိတော်မူသော မပြောင်းမလဲသော ဆုံစည်းနိုင်သောဘုရားနှင့် အသင်းအပင်းဖွဲ့ဘို့ တောင့်တရှာဖွေနေကြသည်။ ဇွဲရှိသောသူသည် ကိုယ်တော်နှင့်ဆုံဆည်းကြပါသည်။

ပရောဖက်ပြုခြင်း

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ကို ပြုစုရေးသားသူများသည် ပရောဖက်ပြုခြင်းမဖြစ်နိုင်ပါဘူးဟု ငြင်းဆိုကြသည်။ ထိုသူတို့သည် သိပ္ပံပညာရှင်နာမတော်အားဖြင့် ပရောဖက်ပြုခြင်းကို ငြင်းဆိုကြသည်။ ဤသို့ဖြစ်လျက်သားနှင့် မည်သည့်အကြောင်းကြောင့် ဆာကူဇက်နယိုတန်၊ သိပ္ပံပညာရှင်ထဲက နာမည်ကျော်သောသူ ဆင်ခြင်တုံတရား၏ဖခင်ဟုပင် ကင်ပွန်းတပ်ခြင်းခံသောသူသည် ပရောဖက်ပြုခြင်းကို လေ့လာအကဲခတ်ခြင်းများ Observations of Prophecy ဟူသောစာအုပ်ကို ရေးသားခဲ့သလဲ။ ဤတင်မကဘဲ သူသည် ယေရှု၏ ရာဇဝင်သမိုင်းကို ပထမဆုံး တစ်ကယ်စစ်မှန်သော သိပ္ပံနည်းကျသည့်သက္ကရာဇ်သတ်မှတ်ခြင်းကို ပြင်ဆင်ပေးသောသူ ဖြစ်ပါသည်။

ပရောဖက်ပြုခြင်းဖြစ်နိုင်မဖြစ်နိုင်ဟူသောအချက်ကို ငြင်းခုံပြုမည့်အစား အဖြစ်အမှန်များကို ဆန်းစစ်ကြရအောင်။ ပြသောအဖြစ်မှန်များသည် သက်သေပြလျှင် သူ့ဟာသူ မှန်ကန်ကြောင်းထွက်ဆိုသည်။

ပရောဖက်ပြုချက်များ မှန်ကန်သည်ဟု ဖော်ပြသော တစ်ကယ့်အဖြစ် အပျက်များ ရှိပါသလား။

သမ္မာကျမ်းစာကို အပေါ်ယံသိမြင်ခြင်းသည်ပင်လျှင် ရာနှင့် ချီ၍ ပရောဖက်ပြုချက်များ မှန်ကန်ခဲ့သည်ဟူ၍လည်းကောင်း၊ ကျွန်ုပ် တို့၏ မျက်စိအောက်မှာပင် အခြားပရောဖက်ပြုခြင်းများ ပြည့်စုံလာ သည်ဟူ၍လည်းကောင်း ပေါ်လွင်လျက်ရှိပါသည်။

ပထမဆုံး ယေရှုခရစ်နှင့်ပတ်သက်သော ပရောဖက်ပြုချက် များ ရှိပါသည်။ ယေရှုခရစ်သည် သမ္မာကျမ်းစာအုပ်၏ မဟာအကြောင်း ရင်းဖြစ်ပါသည်။

သမ္မာကျမ်းစာအုပ်ထဲတွင် ခရစ်တော်သည် အာဗြဟံမှဆင်း သက်လာ၍ ယုဒအမျိုးအနွယ်ဖြစ်လာမည်ဟု ကြိုတင်ဟောပြောထားပါ သည်။ တစ်ကယ့်ဖြစ်စဉ်မပေါ်ပေါက်မီ နှစ်ပေါင်းခုနစ်ရာကတည်းက ပရောဖက်မိက္ခာက ခရစ်တော်သည် ဗက်လင်မြို့တွင် မွေးဖွားမည်ဟု ဟောထားခဲ့ပါသည်။ ၎င်းခေတ်ပတ်ဝန်းကျင်မှာပင် ပရောဖက် ဟေရှုယက ကိုယ်တော်အမှုဆောင်မည့်အခြေအနေ၊ ဒုက္ခဝေဒနာခံ စားရမည့်အခြေအနေ၊ ကိုယ်တော်၏အသက်တာနှင့်ပတ်သက်သော အကြမ်းဖျင်းအကြောင်းအရာများကို ကြိုတင်ဟောထားခဲ့ပါသည်။ ပရောဖက်ဇာခရိက ယေရှုသည် စိတ်ထားနှိမ့်ချစွာ မြည်းတစ်ကောင် စီး၍ ယေရုရှလင်မြို့ထဲသို့ ဝင်ရောက်မည့်အကြောင်းကို ဟောပြောခဲ့ လေသည်။ ဆာလံကျမ်းအခန်း(၄)က သူ့တပည့်တော်တစ်ဦးက သစ္စာ ဖောက်မည့်အကြောင်းကို ဟောထားခဲ့ပါသည်။ ဤသစ္စာဖောက်သူခံစား ရမည့် အန္တရာယ်ကိုလည်း ပရောဖက်ဇာခရိက ဟောပြောခဲ့လေသည်။ ယေရှုသည် ကြာပွတ်ဖြင့် ရိုက်နှက်ခြင်းခံတော်မူ၍ တံတွေးထွေးခံရမည့် အကြောင်းကိုလည်း ဟောပြောထားခဲ့ပါသည်။

ခရစ်တော်မတိုင်မီ အနှစ်ငါးရာခန့်တွင် ပရောဖက်ဇာခရိက လုံဖြားဖြင့် ထိုးခြင်းခံသောသူကို လူတို့သည် ငေးကြည့်ကြမည်ဟု ရှုလည်းကောင်း၊ ကိုယ်တော်၏ လက်ဖဝါးများနှင့်ခြေဖဝါးများကို ထိုးဖောက်ခြင်းခံရမည်ဟု ဒါဝိဒ်က ကြိုတင်ဖော်ပြထားပါသည်။ သေခြင်းမှ ယေရှုရှင်ပြန်ထမြောက်မည်ဟုလည်း ကြိုတင်ဟောပြောထားပါသည်။

ကြိုတင်ဟောပြောချက်များ တစ်ချို့ကို ပြည့်စုံခြင်းမှာ ဥပမာ မြည်းကို စီး၍ ယေရှုရှုလင်မြို့ထဲသို့ ဝင်ရောက်ခြင်း၊ ရေငတ်သည်ဟု လက်ဝါးကပ်တိုင်ပေါ်တွင် အော်ဟစ်ခြင်းတို့ကို ယေရှုနှင့်တပည့်များ၏ တမင်တကာ စီစဉ်မှုဖြစ်သည်ဟု ပြက်ရယ်ပြု၍ မှတ်တမ်းမှ ပယ်ဖျက်နိုင်သည်ဟု ဝန်ခံသည်ဆိုကြပါစို့။ သို့သော်လည်း အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟု ဆာလံကျမ်းတစ်နေရာတွင် ရေးသားသီကုန်းထားသော ကြိုတင်ဟောပြောချက်ကို ရောမစစ်သားများက တမင်တကာ လုပ်ကြပါသလော့။ ရောမစစ်သားတစ်ယောက်သည် ရဟူဒီလူမျိုးနှင့်ပတ်သက်သော ကြိုတင်ဟောပြောချက်ကို ဘာသိသလဲ။ ဘာဂရုစိုက်မည်လဲ။ သို့သော်ငြားလည်း လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသတ်ခံခြင်းကို မှတ်တမ်းတင်ထားသောသူတိုင်းသည် ကြောက်ကြောက်ရွံ့ရွံ့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မှတ်တမ်းတင်ကြလေသည်။

ရှင်ယောဟန်က ထပ်ထည့်လိုက်လေသည်။ အနာမရှိသော ဝတ်လုံသည် အပိုင်းပိုင်းဖြတ်၍ စစ်သားလေးယောက်ခွဲစေရန် တန်ဘိုးကြီးမားသော ကံစမ်းမဲနိုက်ကြသည်ဟု ဆိုပါသည်။

ဤဖြစ်စဉ်များကို ဘေးချိတ်၍ မဟာအကြီးမြတ်ဆုံးဖြစ်သည့် သေခြင်းမှယေရှုရှင်ပြန်ထမြောက်ခြင်းကော မည်ကဲ့သို့ သဘောထားမည်လဲ။ အမှန်တစ်ကယ် အဖြစ်ဘဲလျက် ကိုယ်တော်သည် ဇာတ်လမ်း

ဆင်၍ ရနိုင်သလား။

ဘုရားမယုံကြည်ကြသောသူများ စွပ်စွဲရန် နှစ်သက်သည့်အား လျော်စွာ ကိုယ်တော်သည် မဟာအလိမ်အလည်ပြုလုပ်သူဖြစ်သည်ဟုဆို သည့်တိုင်အောင် စောင့်ကြပ်နေကြသော ရဟူဒီများနှင့် ရောမ၏မျက်စိ အောက်တွင် ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် မသေရအောင် နှင့်သူခိုးများနှင့်အတူ ခြေထောက်အချိုးမခံရအောင် (တိကျသော ကြို တင်ဟောပြောချက်မှန်ကန်မှုနောက်တစ်ချက် ဖြစ်သည်) ကိုယ်တော်က စီစဉ်နိုင်မည်တဲ့လား။ ဤအထိ ကိုယ်တော် တတ်နိုင်သည်ထားဦး၊ ကြောက်ရွံ့တုန်လှုပ်၍ သတ္တိကြောင်းသော တပည့်တော်များသည် သင်္ချိုင်း ဂူစောင့်ကြပ်နေကြသော ရောမစစ်သားများတို့ကို ထိုးဖောက်၍ လေးလံ သော အပိတ်ကျောက်တုံးကြီးကို လှိမ့်ကာ အနှောင့်အယှက်မရှိ သူတို့ သခင်ကို ကယ်ထုတ်နိုင်မည်တဲ့လား၊ တွေးတောစဉ်းစား၍ပင် မရနိုင်ပါ။

ရောမအင်ပါယာကြီး၏နာမည်ကျော် ရာဇဝင်ပညာရှင် မွမ်စင်က ကယ်တင်ရှင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို ရောမရာဇဝင်တွင် အခိုင်အလုံဆုံးသော ဖြစ်ရပ်ဟုခေါ်ဝေါ်သမုတ်ပါ သည်။ လူတို့က ဇာတ်လမ်းဆင်၍ ဤကဲ့သို့ မပြုနိုင်ပါ။ ကြိုတင်ဟော ပြောချက်တစ်ခု၏ ပြည့်စုံခြင်းဖြစ်ပါသည်။

ရဟူဒီလူမျိုးအကြောင်း ကြိုတင်ဟောပြောချက်များ

အနာဂတ္တိမရှိဟု သူတို့တစ်တွေ ပြောကြဆိုကြသည်။ ပရော ဖက်ဟု ကျွန်ုပ်တို့ခေါ်ဝေါ်သမုတ်သောသူတို့မှာ ဉာဏ်ရည်ဉာဏ်သွား ကောင်းသောသူများဖြစ်၍ ပညာဉာဏ်ရှိသောသူများဖြစ်သော ကြောင့် ဖြစ်ပေါ်လာမည့်အရေးများကို ကြိုတင်ဟောပြောနိုင်ကြသည်။

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်အတိုင်းဆိုလျှင် ဉာဏ်ရည်ဉာဏ်

သွေး အကောင်းဆုံးဉာဏ်ပဂေးတို့မှာ မတ်စ်ရယ်၊ အဲန်ဂျဲလ်ရယ်နှင့် လီနင်တို့ ဖြစ်ကြသည်။ သူတို့ကဲ့သို့ ဉာဏ်ကောင်းသူများလည်း ပါဝင်သည်။ သူတို့စိတ်ထဲတွင် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်အနေဖြင့် တန်ခိုးအကြီးဆုံးသော နိုင်ငံရေး၊ လူမှုရေးဖြစ်စဉ်များအကြောင်း အသိတရားဟု ယူဆရသည့်သမိုင်းတွင်သော ရုပ်ဝါဒရှိသည်။

မတ်စ်သည် ရဟူဒီအမေးပြဿနာဟုခေါ်သော စာအုပ်တစ်အုပ်ရေးသားခဲ့လေသည်။ မတ်စ်တွင် ပင်ကိုယ်စွမ်းအားရှိသည်ဟု သေချာပါသည်။ ၎င်းအရည်အသွေးဖြင့် သမိုင်းတွင်သော ရုပ်ဝါဒကို တွေးခေါ်ရှင်တစ်ယောက်ဖြစ်ပေါ်စေသည်။

မတ်စ်သည် ဆယ်ကိုးရာစုနှစ်အလယ်ပိုင်းလောက်အထိသာ သက်ရှင်လျက်သားနှင့်မည်သည့်အကြောင်းကြောင့် တစ်ကမ္ဘာလုံးတွင် ပြန်နံ့ပြန်ကျနေသော ရဟူဒီလူမျိုးသည် သူတို့၏ မူလနယ်မြေသို့ ပြန်ကြကာ ကိုယ်ပိုင်တိုင်းပြည်တည်ထောင်လိမ့်မည်ဟု အတွေးအခေါ်မရှိခဲ့သလဲ။ လီနင်သည် နှစ်ဆယ်ရာစုနှစ်တွင် အသက်ရှင်ခဲ့ပါသည်။ ရဟူဒီအမျိုးသားလှုပ်ရှားမှုတည်ရှိနေပြီး၊ တစ်နှစ်တစ်ခြား ပိုမိုတောင့်တင်းလာသည်။ (လူသားမျိုးထဲက အကြီးမြတ်ဆုံးသော ဉာဏ်ပဂေး) လီနင်သည် ရဟူဒီများ သူတို့ဘူမိနက်သန် ဇာတိနယ်မြေသို့ ပြန်စုစည်းကြဖွယ်ရာရှိသည်ဟု လုံးမဆင်ခြင်မစဉ်းစားမိသလို နိုင်ငံရေးလောကတွင် အကင်းပါးသောသူသည် တန်ခိုးကြီးသော သမိုင်းတွင်သာ ရုပ်ဝါဒဖြင့် နိုင်ငံရေးလောကကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်လျက်သားနှင့် ဖိအုန်နိုင်ငံရေးလှုပ်ရှားသူများကို သတိမမူဖွင့်မပြောမိခဲ့ပါ။ ဤရဟူဒီလှုပ်ရှားမှုကို အထင်သေးပြီး အောင်မြင်လိမ့်မည်ဟုလည်း မမျှော်လင့်ပါ။

စတာလင်သည် အမျိုးသားရေးအမေးပြဿနာ (The National Question) ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ်ရေးသားခဲ့လေသည်။

ပထမကမ္ဘာစစ်ကြီးမတိုင်မီ ရေးသားခဲ့သော ဤစာအုပ်ထဲတွင် လူသားမျိုး
ထဲက မပေါ်စဘူး။ ပေါ်လာမည်လည်းမဟုတ်သော အကြီးဆုံး ဉာဏ်
ပဂေးအဖြစ် ဘုရားမယုံကြည်သူ ဘုရားမဲ့ဝါဒများ တင်စားခဲ့သော
စတာလင်သည် ရဟူဒီများကို တစ်နိုင်ငံသားလူမျိုးအဖြစ်ပင် အသိ
အမှတ်မပြုခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ရဟူဒီလူမျိုးသည် သူ၏နိုင်ငံ
သားအဓိပ္ပါယ်ဖွင့်ဆိုရာတွင် မပါဝင်ခဲ့ပါ။

သို့သော် ရဟူဒီလူမျိုးနိုင်ငံသည် ပြန့်ပွားတိုးတက်ရာတွင်
မတ်စ်စာအုပ်ထဲက ရဟူဒီဆန့်ကျင်ရေးဝါဒကိုရော၊ စတာလင်စာအုပ်ထဲ
က ရဟူဒီလူမျိုးကို လျစ်လျူခဲ့သည့်အကြောင်းတို့ကို ဂရုမစိုက်ခဲ့ပါ။
ရဟူဒီလူမျိုးတို့သည် နိုင်ငံတစ်နိုင်ငံကို ဖန်တီးခဲ့ကြသည်။ အခြားစာ
အုပ်တစ်အုပ်ထဲက အတော်အတန် ကြိုတင်ဟောပြောသည့်အတိုင်း
ပြည့်စုံစေခြင်းဖြစ်လေသည်။ ထိုစာအုပ်မှာ ဘုရားမဲ့ဝါဒီများ အခြား
စာအုပ်ထက် အထင်သေးမနှစ်မြို့သည့်စာအုပ် သမ္မာကျမ်းစာအုပ်ပင်
ဖြစ်ပါသည်။

ပရားရှား(ရှေးခေတ်ဂျာမနီ)ရှင်ဘုရင်မဟာဖရီဒါးရစ်သည်
တစ်ခါတုန်းက သူ၏နန်းတွင်းဓမ္မဆရာအား တောင်းဆိုလေသည်။ သန့်
ရှင်းသောသမ္မာကျမ်းစာရဲ့ ပယောဂအကြောင်း သေချာတဲ့သာဓက
တစ်ခုကို ပေးစမ်းပါ။ နန်းတွင်းဓမ္မဆရာ၏အဖြေ ရဟူဒီလူမျိုးပါ။
အရှင်မင်းကြီး ရဟူဒီလူမျိုးနှင့် သူတို့အံ့ဩဖွယ်ကောင်းသော ရာဇဝင်မှာ
သမ္မာကျမ်းစာ၏ အနာဂတ္တိကျမ်းမှန်ကန်မှုကို ပြသော အခြားသက်သေ
သာဓက ဖြစ်ပါသည်။

ထူးဆန်းသည်ဟု ဆိုရပါမည်။ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ပြုစု
ရေးသားသော သူ့အမြောက်အမြားမှာ ရဟူဒီလူမျိုးဖြစ်ပါသည်။
ဤသည်လည်း ရဟူဒီလူမျိုးတစ်ချို့သည် လူမျိုးပေါင်းစုံတို့၏ကျန်ခြင်း

အမင်္ဂလာဖြစ်လိမ့်မည်ဟူသော သမ္မာကျမ်းစာ၏ အနာဂတ္တိကို ပြည့်စုံစေခြင်းဖြစ်ပါသည်။ သို့သော် ဘုရားမဲ့ဝါဒကို ဆန့်ကျင်သော ရဟူဒီလူမျိုးလည်းရှိပါသည်။ သူတို့သည် ဘုရားသခင်အကြောင်း သူတို့ သိမြင်ချက်ကို ကမ္ဘာသို့ ပြန့်နှံ့စေသည်။ ဤသည်လည်း သမ္မာကျမ်းစာထဲမှာပင် ဖော်ပြထားသည်ဖြစ်ရာ နောက်ဆုံးသောကာလတွင် လက်ကျန် ဣသရေလလူမျိုး သူတို့၏ ကယ်တင်ရှင် ယေရှုခရစ်ဘက်သို့လှည့်၍ ကြီးမြတ်သော မင်္ဂလာဖြစ်စေမည်ဟု ကျမ်းစာတွင် ကြိုတင်ဟောပြောချက်ကို ယင်းကဲ့သို့ တစ်ဖန်ပြည့်စုံစေခြင်း ဖြစ်ပါသည်။

ရဟူဒီလူမျိုးအကြောင်းကို အနာဂတ္တိဟောပြောချက်သည် ပထမဆုံး ရဟူဒီလူမျိုးအမည်ခံသော အာဗြဟံအား နှစ်ပေါင်း ၄၅၀၀ တုန်းက ဘုရားသခင်ပေးတော်မူသော ကတိတော်ဖြင့် အစပြုလာခဲ့ပါသည်။

ခရစ်ယာန်လောကသည် ယေရှုခရစ်တည်းဟူသော ရဟူဒီတစ်ယောက်၏နာမည်နာမကို သယ်ပိုးနေပါသည်။ ကွန်မြူနစ်စခန်းသည် ကာလ်မတ်စ်တည်းဟူသော ရဟူဒီနောက်တစ်ယောက်၏နာမည်ကို သယ်ပိုးနေသည်။ ကမ္ဘာစကြဝဠာတစ်ခုလုံးကို ခြံ၍ရဟူဒီနောက်တစ်ယောက် အင်းစတိန်း၏နာမည်ကို သယ်ပိုးလေသည်။ နိုဘဲလ်ဆုရ စုစုပေါင်းခြောက်ဆယ်ကျော်သည် ရဟူဒီလူမျိုးဖြစ်ပါသည်။ ၎င်းတို့အထဲတွင် နှမြောတမ်းတရသော ဆိုဗီယက်စာရေးဆရာဘောရစ် ပါစတာနက်ပါဝင်သည်။ ရဟူဒီလူမျိုးတို့သည် ကွန်မြူနစ်တော်လှန်ရေးတွင် ကြီးကျယ်သော ကဏ္ဍတွင် ပါဝင်လေသည်။ ၎င်းတို့ထဲက အထင်ရှားဆုံးသော ပုဂ္ဂိုလ်မှာ ထရွတ်စကီဇိုနှင့်နိုင်ကီအက်ဖ်ကာမင်နက်ဖ်တို့ ဖြစ်ပါသည်။ လီနင်ကိုယ်တိုင်က ရဟူဒီကပြားဖြစ်သည်။ ယခုခေတ်တွင် ရဟူဒီလူမျိုးတို့သည် ဆိုဗီယက်ပြည်ထောင်စုအတွင်း အစိုးရ

ဆန့်ကျင်ရေးကို တိုက်ခိုက်ရာတွင် ကြီးမားသောအခန်းကဏ္ဍတွင် ပါဝင်ကြလေသည်။ လစ်ဗိုင်နော့ဖ်၊ စားရေးဆရာ ဒံယေလေ၊ ကရာစ်နော့ဖ်-လေဗိုင်တင်နှင့်အခြားလွတ်လပ်ရေးတိုက်ပွဲဝင်၍ အကျဉ်းချခြင်းခံသော သူတို့မှာ ရဟူဒီလူမျိုးဖြစ်ကြပါသည်။ ရဟူဒီလူမျိုးတို့သည် အမေရိကန်ပြည်ထောင်စုနှင့်အခြားမြောက်များစွာသော နိုင်ငံများ၏ နိုင်ငံရေးနှင့် စီးပွားရေးအသက်တာတွင် တက်ကြွစွာပါဝင်ကြသည်။ အနောက်နိုင်ငံမြောက်များစွာတွင် ရဟူဒီလူမျိုးမြောက်များစွာသည် အစိုးရရာထူးဌာနရတွင် ပါဝင်ကြသည်။ ရဟူဒီလူမျိုးထဲလ်လားကို အနုမြူဗုံး၏ ဖခင်ဟု ကင်ပွန်းတင်ခဲ့ပါသည်။

ဒေါက်တာဆာလေဟာရစွာဆိုသူသည် သူ၏စာအုပ်မှတ်သားဖွယ်ရဟူဒီထဲတွင် ရေးသားပုံမှာ ယခုခေတ်ရဟူဒီလူမျိုးတို့သည် ဤကမ္ဘာ၏ ငွေသေတ္တာကို ကိုင်ဆောင်ထားသည်မှာ မည်သူကမျှ စိတ်သံသယရှိမည်မဟုတ်ပါ။ သူတို့သွားရောက်သည့်နေရာတိုင်းတွင် ရဟူဒီလူမျိုးတို့သည် ငွေရေးကြေးရေးတွင် နတ်ဝိစွာများဖြစ်ကြသည်။

ဘာစိလ်မွလ်ဆိုသူသည် သူ၏စာအုပ် ယခုခေတ်သမ္မာကျမ်းစာအလင်းထဲတွင် ပထမကမ္ဘာစစ်ကြီးမတိုင်မီက မဟာဗြိတိန်မှ တစ်ပါး အနောက်ဥရောပတက္ကသိုလ်ပါမောက္ခများကို သေချာစွာ တွက်ချက်ရာတွင် ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်သည် ရဟူဒီမှ ဆင်းသက်လာသော ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်။

ဆိုင်မွန်နီဝဲလ်သူသူ ရဟူဒီအမျိုးသမီးတစ်ဦးသည် ယခုခေတ် ဗရင်ဂျီဩဝါဒခံ အရှိန်ကြီးဆုံးသော သီအိုလိုဂျီပညာရှင်တစ်ဦး ဖြစ်ပါသည်။

ဟေဗြူးဘာသာစကားသည် တိမ်မြုပ်ရာမျှ ခေတ်ပြန်စား၍ ယခုအခါ ဣသရေလနိုင်ငံတွင် အသုံးပြုနေသော တစ်ခုတည်းသော

ရှေးဟောင်းဘာသာစကား ဖြစ်ပါသည်။ အခြားရှေးခေတ်ဘာသာစကား ဖြစ်ကြသော ရောမ၊ခေါမစလာနီဗစ်၊ အိုင်ရစ်၊ ဂဲလ်ချ်နှင့်အခြားရှေးဟောင်းခေတ်ဘာသာစကားများကို နိုင်ငံသုံးဘာသာစကားအဖြစ် ပြန်လည်ထွန်းကားခြင်းမရှိပါ။

ဟေဗြဲရှေးဟောင်းစကားကို နိုင်ငံသုံးဘာသာစကားအဖြစ် ပြန်လည်အသုံးပြုခြင်းသည် အနာဂတ္တိကျမ်း ပြည့်စုံခြင်းတစ်ပါးဖြစ်ပါသည်။ ခြေတစ်လုံးအိမ်တိုင်လုပ်သော သေးငယ်သည့် ဘီဒွင်လူမျိုးက တစ်အိမ်ထောင်သည် ကြီးမားသော နိုင်ငံသားကောင်းရာအတွက်ရော ဆိုးရာအတွက်ပါ အသွင်အပြင်အားလုံး၌ မဟာကြီးမားသောလူမျိုး ဖြစ်လာသည်။ အပြည်ပြည်ဆိုင်ရာ ဘုရားမဲ့အစည်းအရုံး စတင်တည်ထောင်သောသူနှင့် ဤအစည်းအရုံးလှုပ်ရှားမှုကို အကြီးအကျယ် ဦးဆောင်သောသူအိုင်အာရိုစလာဗာစတီပင်လျှင် ရဟူဒီလူမျိုးဖြစ်ပါသည်။

အာဗြဟံအတွက် ကြိုတင်ဟောပြောချက်နောက်တစ်ချက်မှာ သင်သည် ကောင်းကြီးခံစားရသောသူဖြစ်လိမ့်မည်။ မည်သူမဆို ကွန်မြူနစ်ဝါဒဖြင့် ကောင်းကြီးမင်္ဂလာခံစားသည်ဟု ခံယူသောသူသည် ရဟူဒီဖြစ်သော ကာလ်မတ်စ်အား ကျေးဇူးဥပကာရတင်ရပါလိမ့်မည်။ မည်သူမဆို အရင်းရှင်ဝါဒဖြင့် ကောင်းကြီးမင်္ဂလာခံစားသည်ဟု ခံယူသောသူသည် ဤအရင်းရှင်စနစ်ကို တီထွင်ရာတွင် လက်သုံးတော်ဖြစ်သော ရဟူဒီများအား ကျေးဇူးဥပကာရတင်ရပါမည်။ မည်သူမဆို ခရစ်ယာန်ဘာသာဖြင့် ကောင်းကြီးမင်္ဂလာခံစားသည်ဟု ခံယူသောသူသည် ရဟူဒီတစ်ဦးဖြစ်သော ယေရှုအား ကျေးဇူးဥပကာရတင်ရပါမည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိုအခန်းထဲမှာပင် ဤကဲ့သို့လည်း မိန့်တော်မူခဲ့ပါသည်။ သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်(က

၁၂:၃)။ လူ့သမိုင်းသည် ရဟူဒီများကို မိတ်ဖွဲ့သောသူအား မျက်နှာသာ ပေးခဲ့သည်မှာ ခက်ခဲသောအဖြစ်အပျက်မဟုတ်ပါ။ စပိန်သည် ရဟူဒီများကို မောင်းထုတ်သည့်အခါ သူ၏အင်ပါယာတစ်ခုလုံးပေါ်တွင် နေဝင်မီးငြိမ်းခဲ့ပါသည်။ ဇာဘုရင်အုပ်စိုးသော ရုရှားပြည်သည် ရဟူဒီများကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်သည့်အခါ ရသင့်ရထိုက်သော ရလဒ်ကို ရရှိလေသည်။ အလားတူ နာဇီဂျာမနီခံခဲ့လေပြီ။ ရဟူဒီများ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့်ပေးသော တိုင်းပြည်များသည် သူတို့ ကိုယ်တိုင်လွတ်လပ်ရေးအရသာ ခံစားနေကြပါသည်။

အာဗြဟံခေတ်နောက်ပိုင်းကာလ အခွန်ကြောညောင်းပြီးမှ တိုင်းနိုင်ငံအသီးသီးသို့ ရဟူဒီလူမျိုးပြန့်ကြဲကြလိမ့်မည်ဟူသော အနာဂတ္တိစကား ဖြစ်ပေါ်လာသည်။ ယခုခေတ်တွင် ကမ္ဘာတစ်ဝှမ်း၌ ပြန့်ကြဲသော လူမျိုးသုံးမျိုး ရှိပါသည်။ ၎င်းတို့မှာ ဂျစ်ပစ်များ အာမေနီယာန်များနှင့် ရဟူဒီများဖြစ်ပြီး ၎င်းတို့အနက် ရဟူဒီများမှာ အပြန်ကြဆုံးဖြစ်ပါသည်။ ရဟူဒီလူမျိုးမရှိသော တိုင်းပြည်ဟူ၍ မရှိ သလောက်ပင်။

(ဤစာအုပ်သည် ၁၉၇၅ ခုနှစ်တွင် ရေးသားခြင်းဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၉၁ခုနှစ်တွင် ပြိုကွဲလေသည်။ ၂၀၀၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့ထုတ် နိုင်ငံတကာဂျာနယ် အမှတ်စဉ် (၂၅၉) ရှေ့စာမျက်နှာဘယ်ဘက်ထောင့်တွင် ဂျူးလူမျိုးအများဆုံး နေ ထိုင်သော နိုင်ငံများနှင့် ဂျူးလူမျိုးဦးရေကို ဤကဲ့သို့ ဖော်ပြထားပါ သည်။ အမေရိကန် ၅၇၀၀၀၀၀ အစွဲရေး ၄၇၀၁၆၀၀၊ ပြင်သစ် ၅၂၂၀၀၀၊ ကနေဒါ ၃၆၂၀၀၀၊ ရုရှား ၃၂၅၀၀၀၊ ဗြိတိန် ၂၈၀၀၀၀၊ အာဂျင်တီးနား ၂၀၃၀၀၀၊ စာဖတ်သူများ ပိုမိုသဘောကျလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ထပ်ထည့်ခြင်းဖြစ်ပါသည်။ ဘာသာပြန်သူ။)

ယေရှုလင်မြို့ကြီး ဖျက်ဆီးခြင်းခံဘို့ ယေရှုမှ ကြိုတင်ဟောပြောတော်မူခဲ့ရာ အေဒီ ၇၀ တွင် ပြည့်စုံခဲ့ပါသည်။ ပရောဖက်ဟောရှေ (၉:၁၇)က ဤကဲ့သို့ ကြိုတင်ဟောပြောခဲ့ပါသည်။ ငါ့ဘုရားသခင်၏ စကားကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍ သူတို့သည် တစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်သို့ လှည့်လည်ကြမည်။ ဤအတိုင်း အမှန်တစ်ကယ်ဖြစ်ခဲ့လေသည်။ တစ်ဖန် တရားဟောရာကျမ်း ၂၈:၃၇ တွင် ရေးသားခဲ့သည်မှာ ထာဝရဘုရားသည် သင့်ကိုဆောင်သွားတော်မူသော အပြည်ပြည်တို့၌ သင်သည် အံ့ဩစရာ ပုံခိုင်းရာကဲ့ရဲ့ရာဖြစ်လိမ့်မည်။ ဤအတိုင်းတစ်ကယ် ဖြစ်ခဲ့ပါသည်။ ညစ်ပတ်သော ဂျူးများ လူတိုင်းနုတ်ကျိုးသော ကဲ့ရဲ့ပြောင်လှောင်သောစကား ဖြစ်ပါသည်။

သို့သော်လည်း ပါလက်စတိုင်းသို့ ရဟူဒီလူမျိုးများ ပြန်လာကြ လိမ့်မည်ဆိုသည်မှာလည်း ကြိုတင်ဟောပြောချက် တစ်ချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့ မျက်စိအောက်တွင်ပင် ဖြစ်လာပါသည်။ ထိုစာအုပ်၏ လူမျိုးစု၊ ခြေတစ်လုံးအိမ်တိုင်လုပ်သောလူမျိုး၊ မောပန်းနူးခွေသောနို့စို့ ကလေးသည် သူ့ဘိုးဘေးမြေ ပြန်ရောက်နေသည်။

ရဟူဒီလူမျိုးကို တစ်မှုထူးခြားသော လူမျိုးအဖြစ် တည်ရှိရန် ဘုရားသခင် ရည်ရွယ်တော်မူခြင်းဖြစ်ရာ၊ ဖြစ်လည်းတစ်ကယ် ဖြစ်နေပါသည်။

အခြားသော လူမျိုးများ၏ ဇစ်မြစ်သည် ဒဏ္ဍာရီပုံပြင်များ အဖြစ်သာ ကျန်ရစ်ခဲ့ပါသည်။ ပထမဆုံး ရုရှားလူမျိုးဘယ်သူလဲဟု မည်သူပြောနိုင်သလဲ။ အလားတူ ပထမဆုံး ဂျာမနီလူမျိုး တူရကီလူမျိုး ဘယ်သူလဲ။ ပထမဆုံးရဟူဒီလူမျိုး ဘယ်သူလဲဟု ရဟူဒီတိုင်းအား မေးကြည့်လျှင် မဆိုင်းမတွမှပင် အာဗြဟံဟု ဖြေပါလိမ့်မည်။

ရဟူဒီလူမျိုးများသည် သမ္မာကျမ်းစာမှတ်တမ်းများ၏ ယုံကြည်

အားထားမှုသက်သေအဖြစ် ထူးခြားပါသည်။ တိုင်းတစ်ပါးသို့ ပြန်နဲ့ ခြင်း ထူးခြားသလို သူတို့၏ တိုးတက်ဖွံ့ဖြိုးမှုမှာလည်း ထူးခြားပါသည်။ ရဟူဒီလူမျိုးသည် ကမ္ဘာလူဦးရေ၏ ရာခိုင်နှုန်းတစ်မျှသာ ဖြစ်ပါသည်။ သို့သော်ငြားလည်း သူတို့ခံစားနေသောဝေဒနာသည် လူဦးရေနှင့်မမျှ။ သူတို့ကို ကယ်နုတ်ခြင်းသည်လည်း လူဦးရေနှင့်မမျှ အဖမြေ၊ အမိပြည်သို့ ပြန်လာခြင်းမှာလည်း လူဦးရေနှင့်မမျှ သူတို့၏ ရာဇဝင်သမိုင်းတစ်ခုလုံး ကြိုတင်ဟောပြောခြင်းမှာလည်း တုစရာနှိုင်းစရာမရှိ၊ ထူးကိုထူးခြား သည်။ ဘုရားသခင်၏ပညတ်တော်များမနာခံလျှင် ဣသရေလလူမျိုး ခံစားရမည့် ဒုက္ခဝေဒနာကို ဘုရားသခင်သည် မောရှေအား ဤကဲ့သို့ မိန့်တော်မူခဲ့ပါသည်။ သာသနာပြုလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍ ခါးမိုးလျက်လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ် ညံ့လျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိကြလိမ့်မည် (ဝတ် ၂၆:၃၃)။ တစ်ဖန် ထာဝရဘုရားသည်လည်း သင်တို့ကို တစ်ပါးအမျိုးသားတို့ တွင် အရပ်ရပ်ကွဲပြားစေ၍ နှင်ထုတ်တော်မူသော သာသနာပလူတို့ သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည် (တရား ၄:၂၇)။

နောက်မကြာမီ အနာဂတ္တိစကား တစ်ခုက ပြန်ကြသော ဣသရေလလူမျိုး ပြန်စုစည်းမည့်အကြောင်းကို ဤကဲ့သို့ ပြောလေသည်။ သင်တို့ကို အတိုင်းတိုင်းအပြည်ပြည်က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင် သင်တို့နေရင်းပြည်သို့ ပို့ဆောင်မည်(ယေဇ ၃၆:၂၄)။

ရဟူဒီလူမျိုး၏ထူးခြားချက်တစ်ခုမှာ တစ်ကမ္ဘာလုံးတွင် ပြန်ကြ ၍ နေကြသော်လည်း သီးခြားနေခြင်းပင်ဖြစ်သည်။ ရဟူဒီကို တွေ့ရှိ သောနေရာတိုင်းတွင် သူသည် ရဟူဒီတစ်ယောက်ဘဲ ဖြစ်နေပါသည်။ သူသည် ရဟူဒီရုရှားမဟုတ်ဘဲ ရုရှားရဟူဒီပင် ဖြစ်နေပါသည်။

တစ်နေရာတည်းတွင် စုစည်းသော စွမ်းအားနှင့် ကမ္ဘာတစ်ဝှမ်း

အုပ်စိုးမှုမရှိသည့်တိုင်အောင် ရဟူဒီသည် ရဟူဒီလူမျိုးအဖြစ်ပင် ပိုနေခြင်းကားနေမြဲ ဖြစ်နေကြပါသည်။

မတုပနိုင်သော ထူးခြားသည့် ဝေဒနာခံစားသည့်တိုင်အောင် လူမျိုးတုံးသွားအောင် ဖျက်ဆီးခြင်းမခံနိုင်သော လူမျိုးမှာ ရဟူဒီလူမျိုး ပင်ဖြစ်ပါသည်။ အဲဂုတ္တုဖာရောများ၊ အာစီးရီးယားဘုရင်များ၊ ရောမဧကရာဇ်များ၊ ဘာသာရေးစစ်ပွဲဆင်နွှဲသူများ၊ ဗရင်ဂျီဂိုဏ်းစစ် ကြောသူများနှင့်နာဇီများတို့သည် ပြည်နှင့်ဒါဏ်ခတ်ခြင်း၊ မောင်းထုတ် ခြင်း၊ ဖမ်းချုပ်ခြင်း၊ ပစ္စည်းဥစ္စာသိမ်းယူခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သန်းနှင့်ချီ၍သတ်ဖြတ်ခြင်းပြုခဲ့သော်လည်း ရဟူဒီလူမျိုးသည် လက်ကျန် တည်ရှိဆဲပင် ဖြစ်ပါသည်။ သူတို့ကဲ့သို့သာ ခံစားလျှင် မည်သည့်တိုင်း သူပြည်သားမျှ အသဲနှလုံးမကွဲဘဲ အသက်ရှင်နိုင်ကြမည်မဟုတ်ပါ။ သို့သော်လည်း ရဟူဒီလူမျိုးသည် တည်ရှိနေဆဲဖြစ်သည်။

ဣသရေလအမျိုးမှ စွန့်ပစ်ခြင်းခံသောသူများနှင့်ယုဒအမျိုးမှ ပြန်ကြခြင်းခံသောသူတို့ကို ကမ္ဘာမြေကြီး၏ အရပ်လေးမျက်နှာမှ ပြန်လည်စုစည်းမည်ဟု ဘုရားသခင် ကတိပေးတော်မူလေသည်။ ဤအနာဂတ္တိစကားကို ခရစ်တော်မတိုင်မီ နှစ်ပေါင်း ၇၀၀ ခန့်တုန်းက ယေရုရှလင်မြို့ ဖျက်ဆီးခြင်းခံပြီး ရဟူဒီလူမျိုးဖြန့်ကြဲခြင်းမခံမီ နှစ် ပေါင်း ၈၀၀ ခန့်တွင် ပရောဖက် ဟေရှာယအားဖြင့် ဘုရားသခင် မိန့်တော်မူခြင်း ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန်ကြခြင်းခံပြီး တစ်ဖန်ပြန်လည်စုစည်းခြင်းခံမည်ဟု ရဟူဒီလူမျိုးတို့သည် မည်ကဲ့ သို့ သိရှိနိုင်ကြသလဲ။

ဣသရေလပြည်သို့ ပြန်လာကြသော ရဟူဒီတို့တွင် ဘာသာ ရေး ကိုင်းရှိုင်းသူနည်းပါးပါသည်။ သူတို့အများဆုံးသည် သမ္မာကျမ်းစာ စကားများကိုလည်းကောင်း၊ အနာဂတ်အတွက် ဟောပြောချက်များကို

လည်းကောင်း၊ မသိရှိကြပါ။ လက်တစ်ဆုပ်စာမျှကသာ သမ္မာကျမ်းစာကို ယုံကြည်ကြပါသည်။ သို့သော်ငြားလည်း သူတို့မူလပြည်သို့ ပြန်လာကြသည်။ ဆောင်းရာသီတိမ်းရှောင်သော ကျေးငှက်များပမာ ဗီဇအားဖြင့် ဖြစ်သည်ဟုဆိုရမည်လား မပြောနိုင်ပါ။ တစ်နည်းအားဖြင့်ဆိုလျှင် သူ၏ နှုတ်ကပတ်တော်ပြည့်စုံစေရန် သူတို့ကို ဘုရားသခင်၏ ဘုန်းတော် တန်ခိုးတော်မှ မောင်းနှင်လျက်ရှိနေခြင်း ဖြစ်ပါသည်။

ပါလက်စတိုင်းသို့ ရဟူဒီလူမျိုးများ ပြန်လာကြမည်ဟု ဖော်ပြ ထားသော အနာဂတ္တိကျမ်းနောက်တစ်ပိုဒ်တွင် သူတို့သည် နည်းလမ်း နှစ်သွယ်ဖြင့် ပြန်လာကြမည်ဟု အဆိုပြုခဲ့ပါသည် (ယေရမိ ၁၆:၁၄-၁၆)။

ဘုရားသခင်သည် သူတို့ကို များရန် တံငါများကို စေလွှတ် မည်ဟု မိန့်တော်မူသကဲ့သို့ ဇိုင်အွန်ရဟူဒီလူမျိုး လှုပ်ရှားမှုသည် ကိုယ်ပိုင် မြေကိုယ်ပိုင်အိမ် ပိုင်ဆိုင်မည်ဟူသော မက်လုံးဖြင့် ရဟူဒီလူမျိုးထောင် နှင့်ချီ၍ များခဲ့လေသည်။

ထိုကျမ်းပိုဒ်ထဲမှာပင် ဖော်ပြသော နောက်တစ်ချက်မှာ ဘုရား သခင်သည် မုဆိုးများကို စေလွှတ်၍ ရဟူဒီလူမျိုးများကို တောကြို တောင်ကြားရှာစေမည်ဟု ဘုရားသခင် မိန့်တော်မူပါသည်။ တစ်ကမ္ဘာ လုံးတွင် ရဟူဒီဆန့်ကျင်ရေးဝါဒသည် အထူးသဖြင့် ဟစ်တလာ လက် အောက်တွင် ရဟူဒီလူမျိုးများကို တောကြိုတောင်ကြားရှာဖွေခြင်းအား ဖြင့် လွတ်မြောက်နိုင်သောသူများသည် ပါလက်စတိုင်းဘက်သို့ မောင်း ထုတ်ခဲ့လေသည်။

ရဟူဒီလူမျိုးအကြောင်း ထိတ်လန့်စရာ အနာဂတ္တိကျမ်းတစ် ချက်မှာ ဣသရေလလူမျိုးလက်ကျန်တို့၏ နောက်ဆုံးသောကာလတွင် သူတို့သည် ခရစ်တော်ဘက်သို့ ပြန်ဦးတည်ကြလိမ့်မည်ဟူသောအချက်

ဖြစ်ပါသည်။ ဤအကြောင်းအရာသည်လည်း ပြည့်စုံတော့မည့်လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်ပါသည်။

ရဟူဒီလူမျိုးနာမည်ကျော် သိပ္ပံပညာရှင် အင်းစတိုင်းသည် နာဇီရက် မြို့သားကို ကြည်ညိုသော ပုဂ္ဂိုလ်ဖြစ်သည့်အကြောင်းကို ဖော်ပြပြီးဖြစ်ပါသည်။

ဖရန်ဝါဖယ်လ်ဆိုသူ နာမည်ကျော်ရဟူဒီလူမျိုး ကဗျာဆရာသည် နာမည်ကြီးခရစ်ယာန်စာအုပ် The song of Bernadette ကိုရေးသားခဲ့ပါသည်။ ဆိုလွမ်းအာချဆိုသူ နာမည်ကြီးရဟူဒီစာရေးဆရာသည် ခရစ်ယာန်ဖြစ်လာပြီး လူသိများသော နာဇီရက်မြို့သားယေရှုစာအုပ်ကို ရေးသားခဲ့ပါသည်။ နာမည်ကြီးရဟူဒီ ယထာဘူတပညာ ရှင်မာတင်ဘူတာဆိုသူသည် ယေရှုကို ငါ့အစ်ကိုကြီးဟု ခေါ်လေသည်။ ဟင်ရီဘတ်ဆန်းဆိုသူသည် သူ၏ခရစ်ယာန်ယုံကြည်ခြင်းကို လူသိရှင်ကြား ကြော်ငြာလေသည်။ နီလဘွတ်ဆိုသူ နာမည်ကြီးရုက္ခပေဒပညာရှင်သည် ဟေဗြဲခရစ်ယာန် ဖြစ်ပါသည်။ အလားတူ အထက်လေဟာပြင်ထဲသို့ ပထမဆုံးတက်သွားသော ဩဂတ်စ်ပစ်ကပ်ဆိုသူသည်လည်း ဟေဗြဲခရစ်ယာန် ဖြစ်ပါသည်။

ကျွန်ုပ်တို့ခဏနားပြီး ကွန်မြူနစ်များ၏ ကြိုတင်ဟောပြောချက်ကို အကဲခတ်ကြည့်ကြရအောင်၊ သို့သော် ဤကြိုတင်ဟောပြောချက်များ မပြည့်စုံခဲ့ပါ။ ၁၈၈၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်စွဲဖြင့် ဆိုဂဲထံသို့ ရေးသောစာထဲတွင် အဲန်ဂျဲလ်သည် ဆယ်နှစ်အတွင်း မြောက်အမေရိကပြည်ထောင်စုသည် ကနေဒါနိုင်ငံကို ကျူးကျော်တိုက်ခိုက်လိမ့်မည်ဟု ကြိုတင်ဟောပြောခဲ့ပါသည်။ အနှစ်တစ်ရာတောင်ကျော်နေပြီ။ သို့သော် သူဟောပြောထားသည့်အတိုင်း အရိပ်အရောင်တစ်ခုမျှ ပေါ်မလာသေးပါ။

ရဲဘော်ခရစ်ချက်ဖ်သည် ၁၉၅၈ ခုနှစ်တွင် ဟောကိန်းတစ်ခု ထုတ်လေသည်။ ငါးနှစ်အတွင်းရုရှားသည် အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်မှုအဆင့်ကျော်မည်ဟု ဆိုခဲ့ပါသည်။ ယခု ၁၉၇၅ ခု ရောက်လာပါပြီ။ ဆိုဗီယက်ပြည်ထောင်စုသည် အမေရိကန်မှ ဂျုံစပါး တင်သွင်းလျက်ရှိသေးသည်။ ဘုရားသခင် အထူးအပ်နှင်းမခံသောလူ များသည် အနာဂတ်အကြောင်းကို ကြိုတင်မဟောနိုင်ပါ။

ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒီမိတ်ဆွေများသည် ကွန်မြူနစ်နိုင်ငံ များအကြား ထာဝရကျစ်လစ်ခိုင်မာရေးကို ကြိုတင်ဟောပြောခဲ့သော် လည်း ယခုတရုတ်နီ၊ ယူဂိုစလားဗီးယားနှင့်ရိုမေးနီးယားတို့ တစ်ကျက် ကျက် ရန်ဖြစ်နေကြသည်။ ယုံကြည်အားကိုးထိုက်သော ပရောဖက်ပြု ခြင်းသည် ဘုရားသခင် ဝိညာဉ်တော်၏ သီးခြားအခွင့်အရေးဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ထင်ရှားစေသည်။

နောက်ဆုံးခေ့ရက်များအကြောင်း ကြိုတင်ဟောပြောချက်များ

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် အနာဂတ္တိကျမ်းကို ဤစကား များဖြင့် ပယ်ထုတ်လိုက်လေသည်။ မြောက်မြားစွာသော သမ္မာကျမ်းစာ ထဲက ကြိုတင်ဟောပြောချက်များသည် ကြိုတင်ဟောပြောချက်များဖြစ် မြောက်ပြီးမှသာ ဖန်တီးခြင်းဖြစ်သည်။ ထိုအနာဂတ္တိကျမ်းအသီးသီး သည် ဖြစ်စဉ်များဖြစ်ပျက်ပြီးမှ ထည့်ထားခြင်းဖြစ်သည်။ ဆိုလိုသည် မှာ ကြိုတင်ဟောပြောခဲ့သော အကြောင်းအရာများ ဖြစ်ပျက်ပြီးမှ ဖန်တီး ရေးသားခြင်းဖြစ်သည်။

ကဲ၊ ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒီမိတ်ဆွေများက သမိုင်းတွင် ဣ သရေလလူမျိုးများ၏ အောင်ပွဲ၊ နူရမ်ဘတ်မြို့ ဟစ်တလာ၏ အိမ်ညို

ကြီးပေါ်တွင်ခိုင်အွန်အလံတော်ကို တစ်လူလူလွှင့်ခဲ့ခြင်း ရဟူဒီနိုင်ငံ ပြန်လည်တည်ထောင်ခြင်းစသော နှစ်ဆယ်ရာစုနှစ်အတွင်း ဖြစ်စဉ်များကို သမ္မာကျမ်းစာထဲတွင် ကမန်းကတန်းထည့်ခြင်းဖြစ်သည်ဟု ယုံကြည်ရန် ကျွန်ုပ်တို့ကို တကယ်မျှော်လင့်နေကြသလား။ ခရစ်တော်မတိုင်မီကာလက ရေးသားခဲ့သော Dead Sea ပုရပိုက်များသည် အနာဂတ္တိကျမ်း၏ ခေတ်ကြီးကို သက်သေထူပြသည်မဟုတ်ပါလား။ ဓမ္မသစ်ကျမ်းလက်ရေးမူထဲက ရှင်ပေတရု၏ လောကဓါတ်များ အရည်ပျော်သွားမည်ဟု ကြိုတင်ဟောပြောချက်သည် အနုမြူဖြင့် ကမ္ဘာပျက်စီးမည့်အရိပ်ကို ပြုခြင်း မဟုတ်ပေဘူးလား။

နှစ်ပေါင်း ၃၀၀၀ တုန်းက ကမ္ဘာစစ်ကြီးဖြစ်နိုင်ဘို့ အလားအလာမရှိပါ။ အဘယ့်ကြောင့်ဆိုသော် တစ်တိုက်နှင့်တစ်တိုက် လမ်းပန်းဆက်သွယ်ရေးမှာ ရှေးဟောင်းနည်းအရ အနည်းအကျဉ်းမှလွဲ၍ မရှိခဲ့သေးပါ။

သို့သော် ခရစ်တော်မတိုင်မီ အနှစ်ခြောက်ရာတုန်းက အသက်ရှင်ခဲ့သော ပရောဖက်ယေရမိသည် ကမ္ဘာကြီးများကို ကြိုတင်ဟောပြောခဲ့ပါသည်။ သူသည် အမေရိကတိုက်၊ ဩစတြေးလျတိုက်၊ ဂျပန်စသည်တို့ကို မသိရှိသေးပါ။ သို့သော် သူက ဤကဲ့သို့ ရေးသားခဲ့ပါသည်။ သင်တို့အလယ်သို့ ငါစေလွှတ်ထားသောကြောင့် ဘေးသည် တစ်ပြည်မှ တစ်ပြည်သို့ ကူးသွားလိမ့်မည်။ ကွပ်မျက်ခြင်းခံရသောသူတို့သည် မြေကြီးတစ်ဘက်မှ တစ်ဘက်တိုင်အောင် နှံ့ပြားကြလိမ့်မည် (ယေရမိ ၂၅:၁၇-၃၃)။

ဤကြိုတင်ဟောပြောချက်သည် နှစ်ပေါင်းနှစ်ရာနှင့်ခြောက်ရာစုနှစ်ကျမှ ပြည့်စုံလာခဲ့ပါသည်။ ထိုစစ်ပွဲတစ်ပွဲတည်းတွင် လူထောင်နှင့်ချီ၍ အသတ်ခံကြပါသည်။ ထိုစစ်သည် ဂျပန်မှ ရုရှား၊ ပြင်သစ်သို့

ကူးစက်ကာ အမေရိကလူမျိုး၊ တရုတ်လူမျိုး၊ ဂျာမနီလူမျိုး၊ ရဟူဒီလူမျိုး စ၍ လူမျိုးပေါင်းစုံ သေးဆုံးကြပါသည်။ ဤအမှုအရာများသည် နောက် တစ်ခါဖြစ်မည့် ကမ္ဘာမီးပုံကြီး၏ မကောင်းအောင် အတိတ်နိမိတ် ဖြစ်ပါ သည်။

နောက်ဆုံးသောနေ့ရက်ကာလအကြောင်းကို ယေရှုသည် ဤကဲ့သို့ မိန့်တော်မူခဲ့ပါသည်။ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ် စဘူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ ၌ ဖြစ်လိမ့်မည်(မသဲ ၂၄: ၂၁)။ ဤအတိုင်းပင် ဖြစ်ခဲ့ပါသည်။ နာဇီ များတီထွင်သည့် လူကို အရှင်လတ်လတ် မီးကင်သည့်မီးဖိုများ ခါတ်ငွေ့ ဖြင့် လူသတ်ခန်းများစသော ဘေးအန္တရာယ်ကြီးနှင့် စတာလင် မော်စီ တုံးတို့၏ အစုလိုက်အပုံလိုက် သတ်ဖြတ်မှုမျိုးကို လူ့သမိုင်းတွင် မရှိခဲ့ ဘူးပါ။

ထိုကာလရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ ရွေးချယ်သော သူတို့အဘို့အလိုငှါ ထိုကာလသည် တိုလိမ့်မည်ဟု ယေရှုမိန့်တော်မူ သည့်အခါ လူသားကို ဒုက္ခပေးမည့် ဖျက်ဆီးခြင်းနည်းလမ်းက ကုန်သ လောက် ဖြစ်နေပါသည်။ လူတွင် မြားနှင့်လှုံရိုတုန်းက လူမျိုးမတုံးနိုင် ခဲ့ပါ။ ယခုမူကား လူသည် တိုးတက်လာသည်နှင့်အမျှ လူသားဖျက်ဆီး ဘို့ နည်းလမ်းမျိုးစုံ အဆင့်သင့်ရနိုင်ပါသည်။

သို့သော် မည်သည့်အကြောင်းကြောင့် ဤမျှလျားရှည်ခဲ့သလဲ။ ကွန်မြူနစ်ဝါဒပင်လျှင် အနာဂတ္တိကျမ်းကို ပြည့်စုံစေခဲ့သည်မဟုတ်ပါ လော။ ကွန်မြူနစ်ဝါဒသည် သမ္မာကျမ်းစာထဲတိုင် ကြိုတင်ဟောပြော ခဲ့သော မဟာအန္တိခရစ်နှင့်တူပါသည်။ ထိုကြိုတင်ဟောပြောချက်ကား သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့်ကို ရ၏။ အသီးသီးသော ဘာသာစကားကို ပြောသော လူမျိုးအနွယ်အပင်သိမ်းတို့ကို အုပ်စိုးရသော

အခွင့်ကို လည်းရ၏။

ပရောဖက်တစ်ပါး၏ အာဏာတန်ခိုးအကြောင်း ဟောပြောချက်သည် ကွန်မြူနစ်ဝါဒ၏ အာဏာတန်ခိုးနှင့်တူပြန်လေသည်။ ထိုပရောဖက်၏ ဟောပြောချက်တွင် ထိုသူတို့သည် သူတို့၏ ဆန္ဒရမက်ကို ငရဲပြည်ကဲ့သို့ အကျယ်ချဲ့၍ သေခြင်းတရားစော်နံ့သည်။ သူတို့၏ ဆန္ဒရမက်သည် မတင်းတိမ်နိုင်ရကားလူမျိုးတကာတို့ကို စုစည်း၍ သူတို့ထံတွင် လူမျိုးပေါင်းစုံကို စုပုံကြသည်။

ကျွန်ုပ်တို့ခရစ်ယာန်များအနေဖြင့် ဤအာသာသည် ဆင်ခြင်တုံ တရားကင်းမဲ့သည်ဟု တွေ့ရှိရပါသည်။ လူသန်းပေါင်းတစ်ရာပေါ်တွင် သူ့ဆန္ဒကို အတင်းအဓမ္မစည်းကြပ်၍ အကြီးမြတ်ဆုံးသော ဉာဏ်ပဝေးအဖြစ် သြဘာပေးခံသော စတာလင်သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပါသလား။ သူ၏အနီးသည်သည် သူ့ကိုယ်ကိုသတ်သေခဲ့လေသည်။ သူ့မိသားစုများကိုပင် ထောင်ချခဲ့လေသည်။ မည်သူ့ကိုမှ မယုံကြည်အနီးကပ်ဆုံးသော သူ့ရဲဘော်များကိုပင် စိတ်မချ၊ မည်သူ့ကိုမှ မယုံကြည်စိတ်မချရန် အကြောင်းရှိသည်။ သူ၏အနီးကပ်ဆုံး အားကိုးရဆုံးသော လက်ပါးစေတို့သည် သူ့ကို ရာဇဝတ်ကောင်အဖြစ် ရှုတ်ချရန် စတာလင် သေဆုံးမည့်ရက်ကို စောင့်ဆိုင်းနေကြပါသည်။ (စတာလင်သည် ၁၉၅၂ ခုနှစ်တွင်သေဆုံးခဲ့ပါသည်။ ဘာသာပြန်သူ) ကိုယ့်ကိုယ်တောင် စိတ်မချတော့ဘူးကွဟု တစ်ချိန်က စတာလင်ထုတ်ဖော်ခဲ့ဘူးကြောင်း ခရစ်ချက်ဖ်က ဖောက်သည်လုပ်လေသည်။

အသဲအသန်ဖျားနေသော သူဌေးတစ်ဦး၏အကြောင်း ပုံပြင်တစ်ခုရှိလေသည်။ စိတ်ချမ်းသာသော လူတစ်ယောက်၏ အဝတ်ကို ဝတ်မှသာ ပြန်လည်ကျမ်းမာလာလိမ့်မည်ဟု ပြောပြသည်။ စိတ်ချမ်းသာသောသူကို ရှာဖွေရန် သူ့အစေခံများကို စေလွှတ်၍ တွေ့ရှိပါက

တန်ဘိုးဘယ်လောက်ဘဲပေးပေး ဝယ်လာရန် မှာကြားလေသည်။ သို့သော် သူ့စေခံများသည် စိတ်ချမ်းသာသောလူကို ရှာမရဘူးဆိုပါသည်။ လူတိုင်းသည် အခြားလူတစ်ယောက်၏ စိတ်ချမ်းသာမှုကို မနာလို၍ သို့မဟုတ် သူ့တွင် ရှိသည်ထက်ပို၍ မက်မောခြင်း သို့မဟုတ် အလိုဆန္ဒမပြည့်စုံခြင်းစသော စိတ်မချမ်းမြေ့ဖွယ်ရာကိုသာ တွေ့ရှိရသည်။ ခြေကုန်လက်ကုန် ရှာဖွေပြီးသည့်သကာလ နောက်ဆုံးတွင် သစ်ခုတ်သမားတစ်ယောက် တွေ့ရှိသည်။ ထိုသစ်ခုတ်သမားတွင် အဝတ်အထည်မရှိ၊ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ရင်း သီချင်းတစ်အောင်အော်ဆိုနေလေသည်။ သူ့ကိုမေးကြည့်သည်။ စိတ်တော်တော်ချမ်းသာပုံရတယ်။ ဟုတ်ပါစ။ လုံးလုံးလျားလျားပါခင်ဗျာဟု သစ်ခုတ်သမားက ပြန်ဖြေသည်။ ဤတွင် သူ့အင်္ကျီကို ပိုက်ဆံများများပေးရန် ကမ်းလှမ်းသည်။ ကံဆိုးမှောင်ကျစွာ သူ့တွင် မည်သည့်အဝတ်အထည်မျှမရှိဟု ဆိုသတတ်။

စိတ်ချမ်းသာခြင်းသည် လောကကို စိုးမိုးရာတွင် မပါဝင်ပါ။ စိတ်ချမ်းသာခြင်းသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတ်တည်းရှိမှသာ ခံစားနိုင်ပါသည်။ ကျွန်ုပ်တို့၏ ကွန်မြူနစ်မိတ်ဆွေများသည် ဤလျှို့ဝှက်ချက်ကို မသိကြပါ။ သို့ဖြစ်သောကြောင့် လောကီအရေးတွင် ကျယ်ပြောလှသောအာသာရှိကြသည်။ သို့သော်လည်း အာသာမပြေနိုင်ကြပါ။ သူတို့ ဖန်တီးနေကြသည်ဟူသော လောကနိဗ္ဗာန်မှ ဝေးသည်ထက် ပိုဝေးသွားကြသည်။

ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒီမိတ်ဆွေများသည် ဆိုဗီယက်ပြည်ထောင်စုတွင် နှေးကွေးသော တိုးတက်ဖွံ့ဖြိုးမှုအကြောင်းကို ညည်းနေကြပါသည်။ သူတို့ကို အာမခံနိုင်ပါသည်။ အောင်မြင်ပါလိမ့်မည်။ သူတို့လမ်းပြင်ဆင်ပေးသော အန္တိခရစ်သည် ကမ္ဘာတစ်ဝှမ်းအုပ်စိုးမှု

ကို ပိုင်ဆိုင်ပါလိမ့်မည်။ ကွန်မြူနစ်ဝါဒသည် လူ့သမိုင်းတွင် အချိန်ကာလ အနည်းငယ် သူ့အဖြစ်နှင့်သူ့အောင်ပွဲခံလိမ့်မည်။

သို့သော်လည်း ဆုံးခန်းတိုင်ရောက်လာသည့်အခါ ယေရှုပြန်ကြွ လာပါလိမ့်မည်။ ကာသရေလနိုင်ငံ သံလွင်တောင်ပေါ်တွင် ယေရှု မတ်တပ်ရပ်တော်မူလိမ့်မည်။ မျက်စိရှိသူတိုင်းမြင်ရလိမ့်မည်ဟု သမ္မာ ကျမ်းစာတွင် ရေးသားထားပါသည်။ ဧဝံဂေလိဆရာ ရှင်ယောဟန်သည် ဤအကြောင်းကို ရေးသားခဲ့တုန်းကကဲ့သို့ ယခုတစ်ဖန် နားလည်သဘော ပေါက်နိုင်စရာ ရှိဟန်မတူပါ။ စပိန်ပြည်သို့မဟုတ် မြောက်အမေရိက တိုက်မှ တစ်စဉ်းတစ်ယောက်သည် မည်ကဲ့သို့ သံလွင်တောင်ပေါ်မှ ယေရှု ကောင်းကင်ဘုံသို့ တက်သွားသည်ကို မြင်နိုင်ခဲ့၍ နောက်တစ်ဖန် ပြန် လည်ဆင်းသက်လာခဲ့သည်ကို မြင်နိုင်မည်လဲ။

ကောင်းပါပြီ။ ရုပ်မြင်သံကြားစက်၊ သမ္မာကျမ်းစာ၏ အနာဂတ္တိ ကျမ်းကို မှန်ကန်ကြောင်း သက်သေထူပြပါသည်။ အိုလံပစ်ပွဲကစားနေ စဉ်မှာပင် တစ်လောကလုံးက ရုပ်မြင်သံကြားစက်မှ ရှုစားကြသည်။ အလားတူ တစ်ကမ္ဘာလုံးက ယေရှု ဒုတိယအကြိမ် ကြွလာခြင်းကို ရှုစား ကြပါလိမ့်မည်။

ထိုအခါ ကောင်းသတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုသည် သခင်ဖြစ်တော်မူသည်ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်။

ယေရှုခရစ်သည် ဤကမ္ဘာမြေကြီးပေါ်သို့ ဒုတိယအကြိမ် ကြွလာပြီးနောက် ကိုယ်တော်၏ လက်ထဲသို့ ဩဇာအာဏာအားလုံး အပ်နှင်းခြင်းခံတော်မူသောအခါ ထိုမင်္ဂလာရှိသောနေ့ရက် ကျရောက်

လာပါသည်။ ကိုယ်တော်၏ လုံးဝ အုပ်စိုးမှုအောက်တွင် မြေကြီးပေါ်တွင် အပြစ်ဒုစရိုက်များနှင့် ဝမ်းနည်းကြေကွဲခြင်းပပျောက်သွားပါလိမ့်မည်။

ထိုအချိန်မတိုင်မီ ရှေးဦးစွာ ကျွန်ုပ်တို့သည် ကြီးစွာသော ဘေးဒဏ်များကို တွေ့ကြုံရပါမည်။ ထိုဘေးဒဏ်များ ကျရောက်လာမည့် နိမိတ်လက္ခဏာများမှာ ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လက်နက် ကန့်သတ်ရေး အစည်းအဝေးများဖြစ်ပြီး၊ ၎င်းတို့ကိုလည်း သမ္မာကျမ်းစာ ထဲတွင် ကြိုတင်ဟောပြောထားပါသည်။ ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ် နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွား ခြင်းဝေဒနာရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီး ခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိကြ (၁သက် ၅:၃)။

ရှင်ပေါလုသည် ဤအနာဂတ္တိဟောပြောချက်ကို ရေးသားတုန်း က လူတို့သည် ဤမြေကြီးပေါ်တွင် လျင်မြန်သော ဖျက်ဆီးခြင်း နည်းလမ်းများ မရှိသေးပါ။ ထားနှင့်လှံနှင့်လျင်မြန်စွာ ပျက်ဆီးခြင်း မကျရောက်နိုင်ပါ။ ယခုအခါ နိုင်ငံတော်တော်များများသည် အနုမြူ လက်နက်များ ရှိကြသည်။

ထိုခေတ်ထိုကာလတွင် ပရောဖက်ပြုခြင်း အထူးတလည် အရေးပါလေသည်။ တိုင်းတစ်ပါးလူမျိုးတို့၏ အချိန်ပြည့်စုံခြင်းသို့ ရောက်ရှိသည်အထိ ယေရုရှလင်မြို့ကို တိုင်းတစ်ပါးလူမျိုးက ကြီးစိုးလိမ့် မည်ဟု ယေရှုသည် ကြိုတင်ဟောပြောတော်မူခဲ့ပါသည်။ ယေရုရှလင် တစ်မြို့လုံးကို ရဟူဒီများက ၁၉၆၇ ခုနှစ်တွင် ရရှိ၍ အချုပ်အခြာ အုပ်စိုးမှုကို ရရှိသည့်အကြောင်းနှင့်ပါလက်စတိုင်းတို့သည် တိုင်းတစ်ပါး လူမျိုးတို့၏ အချိန်ကုန်ဆုံးမည့် ပထမနိမိတ်လက္ခဏာဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ တိုင်းတစ်ပါး လူမျိုး (ရဟူဒီမဟုတ်သော အခြားလူမျိုးများ) များသည် ခရစ်တော်၏ အသင်းဝင်နိုင်သည့်အချိန်သည် တိုင်းတစ်ပါး

လူမျိုးအချိန်ကုန်ဆုံးချိန်ဟု ဆိုလိုခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းကဲ့သို့ဖြစ်လာလျှင် ထာဝရအသက်အတွင် ကယ်တင်ခြင်းခံယူကြကာ ခရစ်တော်ကြွလာမည့်အချိန် ကျရောက်လာပြီဟု ဆိုနိုင်မည်ဖြစ်ပါသည်။ မယုံကြည်သေးသောသူတို့သည် အချိန်ရှိတုန်း ခရစ်တော်ကို စောလျှင်စွာ လက်ခံကြရန် အရေးကြီးပါသည်။ အနာဂတ္တိကျမ်းတည်ရှိခြင်းနှင့်မှန်ကန်ခြင်းကို စိတ်သံသယဖြစ်စေရန် ဘုရားမဲ့ဝါဒလက်စွဲစာအုပ်၏ ဝါဒဖြန့်ခြင်းမှာ စာတန်မာရ်နတ်၏ လှည့်ဖြားမှု ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ဖြစ်မြောက်အောင် ကြိုးစားအားထုတ်ခြင်းပင်လျှင် သမ္မာကျမ်းစာ၏ ကြိုတင်ဟောပြောချက်တစ်ချက်ကို ဝမ်းနည်းစရာပြည့်စုံစေခြင်းတစ်ရပ်ဖြစ်ပါသည်။ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။

ကျွန်ုပ်တို့၏ ဘုရားမဲ့ဝါဒမိတ်ဆွေများသည် သူတို့သိလိုသော အကြောင်းအရာများကို စူးစမ်းရှာဖွေရန် ဗရင်ဂျီဂိုဏ်းခွဲ (orthodox) ဘုရားရှိခိုးကျောင်းသို့ သွားလေ့ရှိကြပါသည်။ တစ်ခါတစ်လေ ထိုဘုရားရှိခိုးကျောင်းထဲတွင် ရှိနေကြစဉ် ထိုနေရာသည် သန့်ရှင်းစင်ကြယ်ခြင်း အရှိန်အောက်ရောက်မှန်းမသိ ရောက်နေကြရကား တိုးတိုးတိတ်တိတ်၊ နှုတ်ခမ်းတစ်လှုပ်လှုပ်ဖြင့် ဆုတောင်းနေကြသည်ကို တွေ့ရှိရပါသည်။

ထိုနေရာမျိုးတွင် ထိုဘုရားမယုံကြည်သူများသည် ရုရှားလူမျိုး၏ ခေတ်ဟောင်းသီချင်းသံကို ကြားရသည်။ မယ်တော်မာရီအား ချီးမွမ်းထောပနာပြုသော သီချင်းသံများကို ကြားရသည်။ သူတို့သည် သမ္မာကျမ်းစာ၏ ကြိုတင်ဟောပြောချက်များကို သိရှိသောသူများဖြစ်လျှင် ယေရှုကို ပဋိသန္ဓေတည်စဉ်က ဧဝံဂေလိဆရာ ရှင်လုကာမှတ်တမ်းတင်ခဲ့သော မယ်တော်မာရီသီဆိုသည့် သီချင်းစာသားကို သတိရကြပါ

လိမ့်မည်။ ထိုစားသားမှာ နောင်ကာလ၌ ခပ်သိမ်းသောလူအစဉ်အဆက် တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည် (လုကာ ၁၃:၄၈)။

ခရစ်ယာန်တို့သည် ပရောဖက်ပြုခြင်းကို စိတ်သံသယ ဘယ် သောအခါမှ မရှိကြပါ။ အဘယ့်ကြောင့်ဆိုသော ထိုပရောဖက်ပြုချက် အမြောက်အများသည် သူတို့ကိုယ်တို့နှင့်သူတို့အသက်တာတို့၌ အသုံးကျမှန်းတွေ့ရှိကြသည်။ ကျွန်ုပ်တို့ခရစ်ယာန်များဖြစ်ကြသည့်အခါ ဤပရောဖက်ပြုချက်များသည် ရှေးလွန်လေပြီးသောကာလကတည်းက ပြုခဲ့သည်ကို တွေ့ရှိကြပါသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်ကို ပိုင်ဆိုင် ရန် ကမ္ဘာမတည်မီကတည်းကပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးကောက်တော်မူခဲ့သည်ဟု သမ္မာကျမ်းစာထဲတွင် ဖတ်ရှုပါသည်။ မည်မျှနှစ်ပရိစ္ဆေကြာညောင်းခဲ့ပါလိမ့်။

တစ်ဖန် ကျွန်ုပ်တို့၏ အနာဂတ်အတွက် ကြိုတင်ဟောပြော ချက်ကို တွေ့ရပြန်ပါသည်။ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှား စေမည်အကြောင်းပင်ဖြစ်သတည်း (ဧဖက် ၂:၇)။ ထို့ကြောင့် အသက် တာ၏ အဓိပ္ပါယ်ဘာဖြစ်သည်ကို ကျွန်ုပ်တို့သိရှိသည်သာမကဘဲ ကျွန်ုပ် တို့အတွက် ဘုရားသခင်သည် ကောင်းမြတ်သောအရာများကို သို့မို့ ပေးထားတော်မူပြီဟု သိရှိကြပါသည်။

ဘယ်သူက ဘုရားကို ဖန်ဆင်းသလဲ

ဘုရားတစ်ဆူရှိပါသည်။ ကျွန်ုပ်တို့သည် ထိုဘုရားနှင့် အသင်း အပင်းဖွဲ့နိုင်ပါသည်။ ကိုယ်တော်သည် သူ၏ပရောဖက်များနှင့် သားတော်ယေရှုခရစ်အားဖြင့် မိမိကိုယ်ကို ဖော်ပြတော်မူပါသည်။

သဘာဝဓမ္မသည် ညစာစားပွဲနှင့်တူပါသည်။ ညစာစားပွဲတွင်

ငှက်ပျော်သီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ ဂျုံ စသဖြင့် ပါဝင်သည်။ သို့သော် ချက်ပြုတ်သောသူမရှိလျှင် ညစာမရှိနိုင်ပါ။ အလားတူ ဖန်ဆင်းသူမရှိ လျှင် ကမ္ဘာမြေကြီး မရှိနိုင်ပါ။ ဤအကြောင်းအရာသည် ဘုရားတည်ရှိ သည့်အကြောင်း အကောင်းဆုံး၊ ဆင်ခြေဆင်လက် ဖြစ်ပါသည်။

သို့သော်လည်း ကျွန်ုပ်တို့၏ အတိုက်အခံများသည် မေးခွန်း ပုစ္ဆာနောက်တစ်ခုဖြင့် ဖြေပိုင်ခွင့်ရှိပါသည်။ အရာရာတွင် အကြောင်း တရားရှိရမည်ဆိုလျှင် သင်သည် အကြောင်းတရားဘုရားသခင်ကို ခေါ် ပါ။ ဘုရားသခင်တွင်လည်း အကြောင်းတရားတစ်ခုရှိ ပါမည်။ ဘယ်သူ က ကိုယ်တော်ကို ဖန်းခဲ့သလဲ။ ဤမေးခွန်းပုစ္ဆာသည် ဘုရားတရား ဖြစ်မှားရာရောက်သည်ဟုဆိုကာ အဖြေကို ဝေလည် ကြောင်ပတ်လုပ်ရန် ခေါင်းရှောင်ခြင်း တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်အနေ ဖြင့် မေးသင့်မေး ထိုက်သည်ဟု သဘောတွေ့ရှိပါသည်။ ကလေးဘဝ တုန်းက ကျွန်ုပ်ကိုယ် တိုင် မေးခဲ့ဘူးပါသည်။

အစိုင်အခဲအားလုံး သို့မဟုတ် ရုပ်ဒြပ်အားလုံးသည် အစဉ်အမြဲ လှုပ်ရှားလျက်ရှိသည်။ တစ်မိနစ်တုန်းကအဖြစ်နှင့်ယခုအဖြစ် မတူတော့ ပါ။ အပြောင်းအလဲဖြစ်စေသောအကြောင်းတရား တစ်ခုအမြဲရှိပါသည်။ ရုပ်ဒြပ်၏လှုပ်ရှားမှုကို အချိန်ဖြင့်တိုင်းတာသည်။ အချိန်တော်ရုပ် ဒြပ်တစ်ချို့၏ အခြေအနေသည် အကျိုးတရား ဖြစ်စေသည်။ ထိုအကျိုး တရားသည် တစ်ဖန် အသစ်ပြောင်းလဲခြင်း၏ အကြောင်းတရားဖြစ် လာသည်ရုပ်ဒြပ်သည်ပထမအကြောင်းတရားမပါဘဲစိတ်ကူး၍မရနိုင်ပါ။

သို့သော် အချိန်တော်တည်ရှိခြင်းသည် တည်ရှိခြင်း၏ပုံစံ တစ်ခုတည်းမဟုတ်ပါ။ အချိန်ကိုမရေတွက်မတိုင်းတာနိုင်သော တည်ရှိ သော အရာလည်း ရှိသည်။ ၎င်းတွင် မတိုင်မီ မရှိပြီးမှ မရှိ၊ အကြောင်း တရားနှင့်အကျိုးတရားမရှိပါ။ ဤသည်မှာ ဘုရားသခင်၏ စိုးမိုးရာ

နယ်ပယ်ဖြစ်ပါသည်။ ကိုယ်တော်သည် အရာမပီသိမ်းကို ဖန်ဆင်းတော်မူသည်။ ကိုယ်တော်သည် သူ့ဟာသူ သူ့နယ်သူ့ပယ်နှင့် သက်ဆိုင်သည်။ မည်သူကမှ ကိုယ်တော်ကို မဖန်ဆင်းပါ။

ကြက်မနှင့်ကြက်ဥဘယ်ဟာက ပဌမဖြစ်သလဲ။ မေးနေကျ မေးခွန်းဖြစ်ပါသည်။ ကြက်ဥပဌမဖြစ်လာလျှင် ဘယ်သူက ဥသလဲ။ ကြက်မကဥလျှင်၊ ဤကြက်မဘယ်ကလာသလဲ။ ဤအကျပ်ရိုက်ခြင်းကို နှစ်ပေါင်းထောင်ပေါင်းများစွာ ဆွေးနွေးသော်လည်း မူလမေးခွန်းတွင် ကြိုတင်မှတ်ယူချက် သုံးချက်သဘောမပေါက်လျှင် ဘယ်သောအခါမှ အဆုံးသတ်နိုင်မည် မဟုတ်ပါ။

- (၁) ကြက်မတစ်ကောင်ရှိသည်။
- (၂) ကြက်ဥတစ်လုံးရှိသည်။
- (၃) “အစ”နှင့် “နောက်က” ရှိသည်။

“အစ” နှင့် “နောက်က” တို့မှာ ကျွန်ုပ်တို့၏ စဉ်းစားတွေးတောသော လိုရင်းအကြောင်းအချက်အလိုက် ခွဲခြားသည့် အမျိုးအစားဖြစ်ပြီး ကျွန်ုပ်တို့၏ ပြင်ပ ပယောဂဖြင့် အထူးထိခိုက်လွယ်သော ပုံစံများဖြစ်သည်။ အစဉ်အမြဲလှုပ်ရှားမှုတွင် ရုပ်ဒြပ်အခြေအနေအဆင့်ဆင့်ကို သိမြင် နားလည်နိုင်သော အလေ့အထများဖြစ်သည်။ သို့သော် အချိန်သည် လှုပ်ရှားမှုကို တိုင်းတာခြင်းမှတစ်ပါး ဘယ်အရာမျှ မဟုတ်ပါ။ အချိန်သည် ရည်ရွယ်ချက်မရှိပါ။ ရုပ်ပစ္စည်းများနှင့် မျက်မြင်ရသည့် ပြင်ပပုံ များ(phenomena)နှင့် ကင်းလွတ်သည်။ ဤသည်မှာ အင်းစတိုင်း၏ စကြာဝဠာများလှုပ်ရှားမှု အတွေးအခေါ်၏ အခြေခံဖြစ်သည်။ လှုပ်ရှားရွေ့လျားသွားသော စွမ်းအင်သည် လှုပ်ရှားမှုကိုဖြစ်စေပြီး အချိန်၏ သဘောကိုစတင်နားလည်စေသည်။ စွမ်းအင်၏ တန်ခိုးအရှိန် နယ်ပယ် တစ်ခုလုံးကော ဘယ်လိုလဲ။ မလှုပ်မရှားအိပ်ပျော်နေပါသည်။

စွမ်းအင် တန်ခိုးအရှိန်ပြည့်နှက်သော ကမ္ဘာတစ်ခုကို စိတ်ကူးကြည့်ပါ။
လှုပ်ရှားမှု အနည်းငယ်အရိပ်အခြေမျှ ရှိမည်မဟုတ်၊ တိုင်းထွာစရာ
လည်းရှိမည် မဟုတ်ပါ။ အချိန်မပါသော ကမ္ဘာစကြာဝဠာကြီးတစ်ခု
ဖြစ်သွားပါလိမ့်မည်။ မတိုင်းထွာနိုင်သော အချိန်သည်လည်း ဝိညာဉ်၏
စက်ဝန်း၊ ဘုရားသခင်အုပ်စိုးသော နယ်ပယ်ဖြစ်သည်။ သူ့ကိုထာဝရ
ဟုခေါ်ပါသည်။ နိစ္စထာဝရသည် မဆုံးနိုင်သော အချိန်မဟုတ်ပါ။ အဆုံး
မရှိသောအချိန် ဖြစ်ပါသည်။

အထက်ပါ ဆွေးနွေးချက်ကို ဥပမာဖြင့် ရှင်းပြဘို့ကြိုးစားကြည့်
ရအောင်။

အလင်းရောင် နှစ် ၂၀၀၀ ကွာဝေးသော ဂြိုဟ်တစ်လုံးပေါ်တွင်
ဆိုကြပါစို့။ ကျွန်ုပ်တို့ထက် ပိုမိုမြင့်မားသော သတ္တဝါများရှိပြီး၊ ၎င်းတို့
သည် မှန်ပြောင်းများဖြင့် ကမ္ဘာမြေကြီးကိုမကဘဲ မြေကြီးပေါ်ရှိ နေထိုင်
ကြသော သတ္တဝါများကို ကြည့်ရှုမြင်နိုင်သည် ဆိုကြပါစို့။

တစ်ဖန် ထိုမဟာသတ္တဝါများသည် ဗက်လင်မြို့ကို မှန်ပြောင်း
ဖြင့် ယနေ့ကြည့်ရှုနေကြသည်ဆိုကြပါစို့။ သူတို့ဘာကို မြင်မည်လဲ။
ယေရှုခရစ်မွေးဖွားခြင်းကို မြင်မည်။ သိုးထိန်းများ၊ ပညာရှိမာရီများ၊
မယ်တောမာရီ၊ ယောသပ်၊ မွေးကင်းစကလေးတို့ကို မြင်မည်။ အဘယ့်
ကြောင့်ဆိုသော် ဤဗက်လင်မြို့မှ အလင်းရောင်သည် ထိုဂြိုဟ်ကို ရောက်
ရန် အနှစ်နှစ်ထောင်လိုအပ်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက်
ခရစ်တော်မွေးဖွားခြင်းသည် အတိတ်ဖြစ်သွားပြီး ထိုဂြိုဟ်ပေါ်က မဟာ
သတ္တဝါများအတွက် ယနေ့ဖြစ်စဉ်ဖြစ်ပါမည်။

နောက်တစ်ဖန် ထိုမဟာသတ္တဝါများနေထိုင်သော ဂြိုဟ်သည်
အလင်းရောင်နှစ် ၃၅၀၀ ကွာဝေးသည်ဟုဆိုကြပါစို့။ သူတို့၏ မြင်ကွင်း
ထဲတွင် မောရှေဦးဆောင်သော ဣသရေလလူမျိုးများ ပါလက်စတိုင်း

ဘက် ဦးတည်နေသည်ကို မြင်ရပါမည်။ ကယ်တင်ရှင် တစ်ယောက်
မွေးဖွားလာ လိမ့်မည်ဟု ကြေညာချက်ကြောင့် ဝမ်းမြောက်ကြသည်ကို
မြင်ရပါလိမ့် မည်။ သူတို့အတွက် ယေရှုမွေးဖွားရန် အနာဂတ်ဖြစ်သွား
ပါမည်။

ဖြစ်စဉ်အတူတူတစ်ခုသည် ဤကမ္ဘာမြေကြီး၏ ရှုဒေါင့်မှ
အတိတ် ဂြိုဟ်တစ်ခုပေါ်တွင် ပစ္စုပ္ပန်နှင့်နောက်ဂြိုဟ်တစ်ခုတွင် အနာ
ဂတ်ဖြစ်သွားပါမည်။ ဂြိုဟ်သုံးလုံးပေါ်တွင် ဖြစ်ပျက်နေသော အမှုအရာ
အားလုံးကို တစ်ချိန်တစ်ပြိုင်တည်း သိမြင်၍ လူတကာတို့၏ မနောစိတ်
ကို လေ့လာဖတ်ရှုတတ်သော ဝိညာဉ်အတွက်ကော မည်ကဲ့သို့ ဖြစ်မည်
လဲ။ ထိုဝိညာဉ်အတွက်အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူ၍ မရှိပါ။

ကြက်မစဖြစ်သလား၊ ကြက်ဥစဖြစ်သလားဟူသော အမေးပုစ္ဆာ
၏ အဖြေရပြီဟုထင်ပါသည်။ အစနှင့်နောက်မှမရှိပါ။ အတိတ်မရှိ၊
အနာဂတ်မရှိသော အကြောင်းအရာနှင့်အကျိုးတရားမရှိသော အုပ်စိုးမှု
နယ်ပယ် တစ်ခုတွင် ဤပြဿနာသည် အဓိပ္ပါယ်မရှိပါ။ ဘုရားသခင်ကို
ဖန်ဆင်းရန် ဘုရားရှိက ဘယ်သူရှိနှင့်သလဲဟူသော မေးခွန်းကို ပြတ်ပြတ်
သားသား မဖော်ပြနိုင်ပါ။ မတိုင်မှီ မရှိပါ။

ကျွန်ုပ်တို့၏ “ယခု”သည် ကမ္ဘာစကြာဝဠာ အတိုင်းအတာတွင်
တန်ဘိုးမရှိပါ။ အလားတူ အနုမြူဒြပ်အတွင်း ဖြစ်ပျက်နေသော အရာ
အတွက်လည်း တန်ဘိုးမရှိပါ။ ယခု ကျွန်ုပ်တို့မြင်နေသော ကြယ်တာရာ
ပုံသဏ္ဍာန်များမှာ နှစ်ပေါင်းများစွာတုန်းက ကွယ်ပျောက်ပြီးခဲ့သော
ကြယ် များ၏ ရောင်ခြည်ဖြစ်ပါသည်။

အင်းစတိုင်း၏ ရေးသားချက်တစ်ခုတွင် အချိန်၏ ဘောင်တစ်
ခုစီတွင် သို့မဟုတ် ညီညွတ်အောင် ပေါင်းစပ်ထားသော စနစ်တစ်ခု
အတွင်း သူ့ကိုယ်ပိုင်အချိန်ရှိသည်။ တစ်ဖန် အချိန်ကိုပြောဆိုခြင်းသည်

မည်သည့် ရုပ်ဝတ္ထုသို့ ရည်ညွှန်းသည်ဟု သီးခြားဖော်ပြခြင်းမရှိလျှင် အဖြစ်အပျက် တစ်ခု၏အချိန်ကို ပြောဆိုရာတွင် အထူးအဓိပ္ပါယ်မရှိပါ။ မပျောက်ပျက် နိုင်သော မနောစိတ်အတွက် အချိန်သတ်မှတ်ချက်မရှိပါ။ ဤနေရာတွင် အရာရာသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်လုံးတစ်ဝ တည်းဖြစ်လာသည်။ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း တည်ရှိသည်။ ကိုယ်တော် ဖန်ဆင်းသော အကောင်အထည်တစ်ခုလုံး သည် ဆွဲငင်အား တစ်ခုတည်း တွင်ရှိနေသည်။ ကျွန်ုပ်တို့၏ ဘဝဆုံးခန်း တိုင်သို့ ရောက်ရှိသွားသည့်အခါ အချိန်အားဖြင့် တိုင်းတာနေသော ကျွန်ုပ်တို့၏ အစဉ်မပြတ်သည့် လှုပ်ရှားမှုသည် ကောင်းချီးမင်္ဂလာ သို့လည်းကောင်း၊ ဝမ်းမြောက်ခြင်းပီတိ ဖြစ်ခြင်းသို့လည်းကောင်း၊ ကြည်ညိုမြတ်နိုးခြင်းသို့လည်းကောင်း ရောက် ရှိကြမည် ဖြစ်ပါသည်။

ဘုန်းကြီးတစ်ပါးကို သူ၏ကျောင်းထိုင်ဆရာတော်က ကိစ္စတစ်ခု အတွက် တောထဲသို့ စေလွှတ်ခဲ့သည်ဟူသော ပုံပြင်တစ်ခုရှိသည်။ တော မြိုင်ထဲသို့ စေလွှတ်ခဲ့သည်ဟူသော ပုံပြင်တစ်ခုရှိသည်။ တောမြိုင်ထဲသို့ ရောက်သောအခါ ပရဒိသုဘုံမှ ကျေးငှက်တစ်ကောင်အော်သံကို တစ် ဒင်္ဂလေးကြားသည်ဟုဆိုသည်။ ကျောင်းသို့ပြန်ရောက်သောအခါ တံခါး စောင့်က သူ့ကိုမမှတ်မိတော့ပေ။ ကျောင်းထိုင်ဆရာတော်နှင့် အခြား ဘုန်းကြီးများကလည်း သူ့ကိုမမှတ်မိကြတော့ဘဲ ငေးကြည့်နေကြသည်။ မည်သူကမျှ သူ့ကိုမသိကြဘဲ တစ်ဖြစ်တည်းဖြစ်နေကြသည်။ နောက်ဆုံး တွင် တစ်ဦးတစ်ယောက်က သတိရလာသည်။ ဘုန်းကြီးကျောင်းမှတ် တမ်း တစ်ခုတွင် နှစ်ပေါင်းများစွာတုန်းက ဘုန်းကြီးတစ်ပါးသည် တောကြီးမြိုင် ကြီးထဲသို့ သွားရောက်ရာမှ ပြန်မလာသည့်အကြောင်းကို တွေ့လေသည်။ ထိုဘုန်းကြီးအတွက်တော့ စက္ကန့်အနည်းငယ်မျှသာဖြစ် သည်။ ပရဒိသု၏ တေးသံသာက သူ့ကိုမှီနိုးမောစေသည်။ အခြားသူများ

အတွက် ထို တစ်ဒဂ်လေးသည် နှစ်ပေါင်းရာနှင့်ချီ၍ ကုန်ခမ်းသွားသည်။
ဤခေတ်လယ်တုန်းက ဒဏ္ဍာရီပုံပြင်သည် ယခုခေတ်တွင်
Langevin ပဟေဠိဟုခေါ်သော တိကျမှန်ကန်သည့် သိပ္ပံအဖြစ်မှန်
တစ်ခုဖြစ်လာသည်။

မီးရထားစီးနေသော လူတစ်ယောက်အတွက်ထက် ရထားလမ်း
ဘေးတွင် ရပ်၍မီးရထားကိုကြည့်နေသော လူတစ်ယောက်အတွက် ထို
မီးရထား၏ဓါတ်တိုင်နှစ်ခုအကြား ဖြတ်ကျော်သည့်အချိန်ပိုတိုသလို
ထင်မိပါသည်။ မီးရထားစီးသူအတွက်သာမဟုတ်ဘဲ မီးရထားထဲရှိသမျှ
အသက် ရှိသက်မဲ့အားလုံးအတွက် အချိန်ပို တိုသလိုဖြစ်သွားသည်။
လက်တွင် ပတ်နေသောနာရီပင်လျှင် အချိန်နှေးသလို ထင်မိလိမ့်မည်။

ဤဥပမာနှင့်ယှဉ်၍ အလင်းရောင်အရှိန်နှုန်းဖြင့် ပျံသန်းသော
ဂြိုဟ်တုတစ်ခုကို စိတ်ကူးကြည့်ကြရအောင်။ မြေကြီးပေါ်တွင် နေထိုင်ကြ
သော သူတို့အတွက် ထိုဂြိုဟ်တုစီးနေသောသူများ၏ နှလုံးခုန်နှုန်းသည်
နှေးသလိုတွေ့ရလိမ့်မည်။ အလားတူ ဂြိုဟ်တုစီးနင်းလိုက်ပါသူများကိုယ်
တိုင် ထင်မိလိမ့်မည်။ သို့သော် ဤကဲ့သို့မဟုတ်ဘဲ သူတို့၏ နှလုံးခုန်
နှုန်းသည် ပြောင်းလဲမှုမရှိပါ။

မည်သူမျှ စိတ်ခေါ်အံ့တုမရသော Langevin ၏ တွက်ကိန်း
အတိုင်းအလင်းရောင်နှစ်၏ အစနှစ်ထောင်၏တစ်စခန့် နှေးကွေးသော
အရှိန်ဖြင့် ကမ္ဘာမြေကြီးမှ ထွက်ခွာ၍ သူ့သဘောတိုင်း တစ်နှစ်ခရီးသွား
ပြီး ၎င်းအရှိန်နှုန်းဖြင့်ပင် ကမ္ဘာမြေကြီးပေါ်သို့ ပြန်လာလျှင် သူ၏
ခရီးသွားကာလသည် ကျွန်ုပ်တို့၏ ပြက္ခဒိန်အရ အနှစ်နှစ်ရာကြာပါလိမ့်
မည် (သူ့ နာရီအရ နှစ်နှစ်မျှသာဖြစ်မည်)။ ထိုလေဟာပြင်ခရီးသည်
လေဟာပြင် သို့ထွက်သွားသောနေ့တွင် မွေးဖွားသောသူ့သမီး၏မြစ်
သည် သူပြန်လာ သည့်အခါ အနှစ်တစ်ရာရှိ၍ ထွက်သွားချိန်တွင် အနှစ်

၃၀ ရှိသော ထို လေဟာပြင်ခရီးသည်သည် ၃၂ နှစ်ရှိပါမည်။

ဤကဲ့သို့သော ဂြိုဟ်တုခရီးသည် စိတ်ကူးယဉ်သက်သက် မဟုတ်ပါ။ အလင်းရောင်၏ အရှိန်နှုန်းပင်လျှင် ကလေးကစားစရာမျှသာ ဖြစ်သော အရာတစ်ခုတည်းရှိနေပါသည်။

ထိုအရာမှာ မနောစိတ်ဂြိုဟ်တုဖြစ်ပါသည်။ တစ်စက္ကန့်မျှ အတွင်း ကျွန်ုပ်၏အတွေးသည် ကြယ်တာရာမှသည် ဝေးကွာလှသော မိခင်ထံသို့လည်းကောင်း၊ မိခင်ထံမှ ပရဒီဘုံသို့လည်းကောင်း၊ ပရဒီဘုံမှ ထောင် တံခါးပေါက်သို့လည်းကောင်း၊ ၎င်းမှကြယ်တာရာစီသို့လည်း ကောင်း ရောက်သွားပါသည်။ တစ်ဖန် အာဒံနှင့် အာဗေလတို့သားအဖ နှင့်အတူ သင်းဖွဲ့ရာမှ ရှေ့အနှစ်တစ်ထောင်စီသို့လည်းကောင်း၊ ကျွန်ုပ် အကျဉ်းထောင်ခန်းထဲသို့ ပြန်ရောက်၍ လာရောက်ကျွေးမွေးသော အစားအစာ ကိုစားပြန်လေသည်။ မနောစိတ်သည် အချိန်အားဖြင့် သော်လည်းကောင်း၊ နေရာအရပ်အားဖြင့်သော်လည်းကောင်း ဘောင် ခတ်၍မရပါ။ သေခြင်းတရားသည် အချိန်တော်လျှင်ဖြစ်လာသည်။ အချိန်တော်လျှင်ဖြစ်စဉ် များတစ်ခုပြီးတစ်ခုဖြစ်ပျက်နေပါသည်။ ကျွန်ုပ် မွေးဖွားခဲ့ပြီး ကြီးထွားခဲ့ပြီ။ ကျွန်ုပ်သေရလိမ့်မည်။ ကျွန်ုပ်ရှင်ပြန် ထမြောက်မည်။ အဆုံးမရှိသောအချိန် စက်ဝန်းထဲတွင် အရာရာ တို့သည် တစ်မျိုးတစ်ဆက်တည်း မဖြစ်ပါ။ ကျွန်ုပ်၏ ဥပဓိဂုဏ်ကို ပျောက်ကွယ်ရန် နေရာမရှိပါ။

အရပ်လေးမျက်နှာတစ်နေရာတည်း မျက်နှာမူ၍ မီးရထားဖြင့် အရှိန်မှန်မှန် ခရီးသွားလျှင် မြို့များ၊ တောရွာနေပုဂံများ၊ ကျေးလက် ဒေသ များသည် ကျွန်ုပ်နောက်ဘက်သို့ ပြေးသွားသလိုထင်ရပါသည်။ ပြတင်းပေါက်မှကြည့်သည့်အခါ အရာရာသည် ပြေးလွှားသလိုမြင်ရ ပါသည်။ တစ်ကယ့်တစ်ကယ်တွင် သူ့ဟာနှင့်သူ တည်ရှိနေကြသည်။

ကျွန်ုပ်အတွက်သာ ကျွန်ုပ်ရှေ့သို့ ပြေးလာသလိုမြင်ရပါသည်။ ရုပ်ရှင်
ထဲတွင် လူတစ် ယောက်၏မွေးရာမှ သေသည့်အထိ တစ်သက်လုံးခံစား
ချက်ကိုပါ ရှုမြင်ရပါသည်။ သို့သော် ထိုမြင်ကွင်းများသည် ရုပ်ရှင်ပြသူ၏
အခန်းထဲတွင် ဖလင်ခွေဖြင့် ရှိနေလေသည်။ ကျွန်ုပ်အမြင်တွင်သာ
တစ်ဆက်တည်း အချိန်တော်ဖြစ်ပေါ်လာသည်။

ကျွန်ုပ်တို့သည် ကိုယ်အလေးချိန် သုတ်မှတ်ခြင်းတွင် အကျင့်ပါ
ရှိပြီးဖြစ်ပါသည်။ အာကာသခရီးသည်များသည် အလေးချိန်မဲ့သော
လေဟာပြင်ထဲတွင် အသက်ရှင်နိုင်သည့်အကြောင်းကို စတင်တွေ့ရှိခဲ့
သည်မှာ အလွန်အံ့ဩစရာကောင်းပါသည်။ အရာခပ်သိမ်းပေါ်လာ၍
ပျောက်ကွယ်၍ဖြစ်သော အချိန်တော်ကာလတွင် ကျွန်ုပ်တို့ အသက်ရှင်
လက်ရှိနေကြသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သေခြင်းတရား
နှင့် ကြေပျက်ခြင်းကို ယုံကြည်ရပါသည်။ သို့သော်လည်း ဆုံးခန်းမရှိသော
အချိန်စက်ဝန်း ဘုရားသခင်၏ စက်ဝန်းရှိနေပါသည်။ ဖန်ဆင်းခြင်းမခံ
သော အရာခပ်သိမ်းကို ဖန်ဆင်းသောသူဖြစ်တော်မူပါသည်။ ကိုယ်တော်
၌ ထာဝရတစ်ခုမှ ထာဝရသို့ အသက်ရှင်ခြင်းတည်ရှိခြင်း၊ လှုပ်ရှားခြင်း
ကျွန်ုပ်တို့ပိုင်ဆိုင်ကြပါသည်။ ကျွန်ုပ်တို့အချိန်တော်ကာလတွင် အသက်
ရှင်နေစဉ် လက်ရှိဘဝမှ တမလွန်ဘဝသို့ ကူးပြောင်းရမည့် အဆင့်ဆင့်
သော ဖြစ်စဉ်များ ပေါင်းစပ်ထားသော အကောင်လိုက်၊ အစစ်အမှန်
အသက်ရှင်လျက် ရှိကြပါသည်။ သို့သော် စိတ်မနောဆိုင်ရာအချိန်
သဘောထားခြင်းကို အနုမြူ ရုက္ခဗေဒအဖြစ် အသုံးကျလျှင် မိုက်မဲရာ
ရောက်ပါမည်။

ကမ္ဘာစကြာဝဠာ၏ လှုပ်ရှားမှုသဘောအရ အလင်းရောင်ပြေး
နှုန်းဖြင့် နာရီတိုင်းလုပ်၍ အစိုင်အခဲသည် အရှိန်ပိုမြန်အောင် ကြိုးစား
အားထုတ်မှုတိုင်းသည် မုတန်မလှုပ်ဖြစ်စေသည်။ သို့ဖြစ်သောကြောင့်

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်ကို “အလင်း” ဟူ၍လည်းကောင်း၊ ခရစ်ယာန်များကို “ဤလောက၏အလင်း” ခေါ်ဆိုခြင်းများ ဆင်ခြင်တုံ တရားနှင့် ကိုက်ညီသည်မဟုတ်ပါလား။

ယခုမူ၊ အင်းစတိန်း၏ နာမည်ကိုကြားလျှင်လူတိုင်းသည် ခေါင်းငုံ့ရုံရှိကြသည်။ သို့သော် ကျွန်ုပ်၏အတိုက်အခံများသည် ကောင်းစွာ မှတ်မိကြပါလိမ့်မည်။ လီနင်သည် ကမ္ဘာစကြာဝဠာတို့ လှုပ်ရှားမှု၏ အခြေခံမှုကို အပြင်းအထန် တိုက်ခိုက်၍ အင်းစတိန်း၏ လုပ်ဆောင်မှုကို ဉာဏ်သွေးပေးသော ခတ်ချ် (Mach)ကို လီနင်သည် သိပ္ပံပညာ၏ ယုဒရှာကာယုတ်အဖြစ် ရှုတ်ချ၍ ကာလကြာရှည်စွာ ဆိုဗီယက် ယထာဘူတ ပညာရှင်တို့သည် အင်းစတိန်းနှင့် သူ၏လုပ်ရပ် အားလုံးကို ဘေးချိတ် ထားကြပါသည်။

တမလွန်ဘဝ

မတ်စ်ဝါဒတို့သည် ဘဝဆိုဒါဘာလဲဟု မသိကြပါ။ ရုရှားပညာ တံခွန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အိုပါရင်၏အဆို “ဘဝဆိုသည်မှာ” ဘဝဆို သည်မှာ ရုပ်ဝတ္ထု၏လှုပ်ရှားမှုပုံစံများထဲက တစ်ခုဖြစ်သည်။ လူငယ်တစ် ယောက်သည် ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးနှင့် ဘာလုပ်သင့်သလဲ?။ သူက သူ့မတ်စ်ဝါဒီဖခင်ကို မေးသည်။ ဘဝကို ဘယ်လိုယုံကြည်သင့်သလဲ။ ကျွန်ုပ်ဘဝကို အကောင်းဆုံးဘယ်လို အသုံးပြုရမည်လဲ။ သို့သော် သူ့ ဖခင်က တိကျသောအဖြေကို ပေးနိုင်စရာအကြောင်းမရှိပါ။ အဘယ် ကြောင့်ဆိုသော် အရာဝတ္ထု၏လှုပ်ရှားမှုပုံစံထဲက တစ်ခုသောပုံစံသည် သူ၏မွေးရာပါ မပြောင်းလဲနိုင်သော နိယာမတရားများအတိုင်း ဘယ်လို ပြုမူသင့်သည်ကို စစ်စစ်ပေါက်ပေါက် မေးမြန်းခဲ့သူဖြစ်ပါသည်။ ခရစ် ယာန်တို့၏အဖြေမှာ ဘယ်လောက်ပို၍ တန်ခိုးကြီးပါလိမ့်။ ဘဝအသက်

တာဆိုသည်မှာ ယေရှုခရစ်တည်းဟူသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ မိတ်ဖွဲ့မှုနှင့် နမူနာကို သင်လိုက်နိုင်ပါသည်။ အသက်တာဆိုသည်မှာ ထာဝရအကျိုးကျေးဇူး ဖြစ်ပါသည်။ ဤကမ္ဘာမြေကြီးပေါ်တွင် အသက် ရှင်သောကာလသည် မချန်မလပ်ဘဲ သူတစ်ပါးအတွက် အသုံးပြုမည် ဖြစ်ပါသည်။ လောကီအသက်တာ၏ ထာဝရအကျိုးဆက်ကို ပရဒိဘုံတွင် အသုံးပြုမည်ဖြစ်သည်။ ကမ္ဘာမြေကြီးသည် ပရဒိဘုံ၏ ရှေ့ပြေးအခန်း ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကိုခံစား၍ ဂုဏ်တော်ကိုချီးမွမ်းသောနေရာ ဖြစ်ပါသည်။

ဘဝဆိုသည်မှာ ဘာမှန်းမသိဘဲလျက်၊ မတ်စ်ဝါဒီတို့သည် သေခြင်းတရားဆိုသည်မှာ ဘာလဲဟုမသိရှိကြပါ။ သို့ဖြစ်သောကြောင့် သေခြင်းသည်ကြောက်မက်ဖွယ်ရာကောင်းသည်။ ဘာသာရေး၏ နှစ်သိမ့်မှုတွင် မျှော်လင့်ချက်မပါ။ ဝမ်းနည်းကြေကွဲသောသူအား ဤအတိုင်း ပြောဆိုခြင်းသည် နှစ်သိမ့်သည်ဟုဆိုရမလား။ “ကောင်းပါပြီ လေ။ လူဟာ သေဘို့ ထာဝစဉ်ပျောက်ကွယ်ဖို့ဖြစ်တယ်။ ဒါပေမယ့် ဆိုရှယ်လစ်ဝါဒဟာ ရှေ့သို့ဦးတည်လှုပ်ရှားလျက်ရှိတယ်။ မကြာမှီ လကမ္ဘာပေါ်လျှောက် လှမ်းကြမှာပါ”။

သူကိုယ်တိုင်၏ ကြေကွဲဝမ်းနည်းရာတွင် မတ်စ်က သူ့မိတ်ဆွေ လာဇာလေအား ရေးသောစာထဲတွင် ဤသို့နှယ်ငါ့သားသေဆုံးမှု ကြောင့် ငါအကြီးအကျယ် တုန်လှုပ်ခဲ့ပါသည်။ သူ့ဆုံးတာကြာသွား ပေမယ့်၊ မနေ့ကအဖြစ်လိုဘဲ စူးရှနာကျင်လျက်ရှိတယ်။ သနားစရာ ငါ့ဇနီးခမြာ မခံ မရပ်နိုင်လောက်အောင် အလူးအလဲကြေကွဲခဲ့ရှာတယ်။

မတ်စ်၏ ခံစားချက်ကို ကိုယ်ချင်းစာပါတယ်။ သူ့ခမြာ သေခြင်း တရားအပေါ် ခရစ်ယာန်တို့၏အောင်ပွဲကို မသိရှာပါ။

ဆိုဗီယက်ခရစ်ယာန် တာလာလော့ဆိုသူသည် အကျဉ်းထောင်

ထဲတွင် သူ့ယုံကြည်ချက်အတွက် အသေခံရှာလေသည်။ သူ့သားအကြီး ဆုံးသည် ခရစ်ယာန်တိုက်ပွဲကို ဆက်ဝင်လေသည်။ သူ့လည်း အကျဉ်း ထောင်ထဲတွင် အသေခံပြန်လေသည်။ သားငယ်လည်း ဆက်၍တိုက်ပွဲ ဝင်လေသည်။ သူ့လည်း အကျဉ်းထောင်ထဲမှာပင် အသက်ဆုံးရှုံးခဲ့ပါ သည်။ ဤသားအဖတို့သည် သေခြင်းတရားကို မကြောက်ကြပါ။

ဆိုဝီယက်ပြည်ထောင်စုတွင် စကရစ်နီကော့ဆိုသူသည် သူ၏ ခရစ်ယာန်တိုက်ပွဲဝင်ခြင်းအတွက် ပစ်သတ်ခြင်းခံခဲ့လေသည်။ သူ၏ သမီး အိုင်ဒါသည် သူမဖခင်၏ ကံကြမ္မာကြောင့် ကြောက်ရွံ့တုန်လှုပ် ရခြင်း မရှိဘဲ ဖခင်၏အရေးကို သူမအရေးပြုလုပ်လေသည်။ သူမသည် ငယ်ရွယ် သူဖြစ်သေးသော်လည်း ခရစ်တော်၌ သူမ၏ ယုံကြည်ချက်ကို ဝန်ခံခြင်း ကြောင့် ထောင်ထဲလေးခေါက်ရောက်ခဲ့ပြီးဖြစ်လေသည်။

ဘုရားမဲ့ဝါဒီများအတွက် သေခြင်းတရားသည် ဦးခေါင်း ပေါ်တွင် တွဲလွဲချိတ်ဆွဲထားသော ဒါမိုကလိထားနှင့်တူပါသည်။ မကြာမှီ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း စသည်တို့ကို ပျောက်ကွယ်သွားတော့ မည်ဟု သေခြင်းတရားက သူတို့ကို ခြိမ်းခြောက်လျက်ရှိကြသည်။

သေခြင်းတရားအကြောင်းကို သိသောသူတို့သည် သေဘို့ မကြောက်ကြပါ။

ငါ့ကိုယုံကြည်သောသူတို့သည် သေလွန်သော်လည်း ရှင်လိမ့် မည်ဟု ယေရှုသည်သည် ခိုင်လုံစွာမိန့်တော်မူခဲ့ပါသည်။ သူ့ကို ယုံကြည် သောသူတစ်ဦး၏ သင်္ချိုင်းဂူအနီးတွင် မိန့်တော်မူခြင်းဖြစ်သည်။ ယေရှု၏ သက်သေခံချက်မှာ မှန်ကန်ပါသည်။ မွေးဖွားခြင်းနှင့် သေခြင်းသည် အချိန်ရှုထောင့်မှကြည့်လျှင် အသက်တာ၏ ဧကန်ဒိဋ္ဌိကို ကျွန်ုပ်တို့၏ သိမြင်နားလည်သော အလေ့အထဖြစ်ပါသည်။ ခရစ်ယာန်တို့သည် သေခြင်းတရားကို ကြောက်စရာမလိုပါ။

ရုရှားတော်လှန်ရေးကာလက ထိတ်လန့်တုန်လှုပ်စရာအရေးအောက်တွင် ကျရောက်သော ခရစ်ယာန်တစ်စုကို ရေနစ်သတ်ရန် အမိန့် ပေးခဲ့ပါသည်။ ၎င်းတို့ထဲက တစ်ယောက်သောသူသည် ငါတို့ ဘုရားသခင် ထံသွားမယ်၊ ကြည်းကြောင်းနှင့်ပဲသွားသွား၊ ရေကြောင်းနှင့်ပဲသွားသွား၊ ဘာကွာသလဲဟု အော်ဟစ်လေသည်။ ထိုသူတို့သည် သေခြင်းတရားကို မကြောက်ကြပါ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်သည် တမလွန်ဘဝ၌ အသက်ရှင်ခြင်းကို ဆိုးဝါးသော ဘာသာရေးတွေးတောယူဆချက် အခြေခံအဖြစ်နှင့် ကြီးမားသော အန္တရာယ်အဖြစ် ရှုတ်ချကြလေသည်။

သို့သော် သေဆုံးပြီးသည်နောက် ဘယ်အရာမျှ လိုက်မလာလျှင် ဘဝအသက်တာဆိုသည်မှာ ဘာလဲ။

ကွန်မြူနစ်ဝါဒီတို့၏ စိတ်ကူးသမျှ အထမြောက်သည်ဟုဆိုကြပါစို့။ သို့ဖြစ်၍ စုံလင်ပြည့်စုံသော လူ့အဖွဲ့အစည်းရှိရပါသည်။ ချမ်းသာသောသူဆင်းရဲသောသူဟူ၍ ခွဲခြားခြင်းမရှိ။ စစ်မဖြစ်တော်လှန်ရေးမရှိ၊ ချမ်းသာကြွယ်ဝမည်၊ ယဉ်ကျေးမည်၊ လူတိုင်းလူတိုင်း ကိုယ်စိတ်ချမ်းသာကြမည်။ သို့သော်လည်း လူတို့သည် သေမင်းနှင့်မလွဲနိုင်ကြပါ။ ဆင်းရဲသောသူများပို၍ သေလွယ်သည်။ ဆင်းရဲသားများသေလျှင် ဆုံးရှုံးမှုနည်းပါးပါသည်။ ချမ်းသာသောသူများ သေခြင်းသည် ရုတ်တရက် ဖရိုဖရဲပြိုကွဲစေသည့်အမှုဖြစ်ပါသည်။ လီနင်ဂရတ်ခရိုင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုင်ရောဗ်ဆိုသူကို စတာလင်က လုပ်ကြံသတ်ဖြတ်သောအခါ သူ၏နောက်ဆုံးစကားမှာ ငါ့အသက်ရှင်ချင်တယ်၊ ရှင်ချင်တယ်၊ ရှင်ချင်တယ် ဖြစ်ပါသည်။ စတာလင်က သူ့ကိုမသတ်ဘူးဆိုလျှင် သူသည် နောင်နှစ်များတွင် ဓမ္မတာအတိုင်း သေဆုံး၍ ဤစကားဘဲ ပြောဆိုမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့အားလုံး သေရကြလိမ့်မည်။ သေဆုံးဘို့ အဆုံးအ
ဖြတ်သည် ကျွန်ုပ်တို့အပေါ်မှာ မမူတည်ပါ။ သေဆုံးပြီးသည် နောက်ဘာ
မျှ ဖြစ်မလာဘူးဆိုလျှင် လှပတင့်တယ်ဆုံးသော ဘဝအသက်တာသည်
အသတ်မခံမှီ သေဒဏ်ခံသော လူတစ်ယောက်အား ညစာကျွေးမွေးခြင်း
နှင့်တူပါမည်။ သူသည် စားကောင်းသောက်ဖွယ်များ သုံးဆောင်ပြီးမှကြိုး
ပေးခြင်းခံသည်။ သူသည်လိုရာပြည့်သော လူ့အဖွဲ့အစည်းတွင် အသက်
ရှင်နေထိုင်သူဖြစ်ကောင်း ဖြစ်ပါမည်။ သို့သော် ယခုမူသူသည် ပုတ်ပွ
ကြေမွဘို့သာရှိတော့သည်။ မည်သူကမျှ သတိရကြတော့မည် မဟုတ်ပါ။

ကင်ဆာရောဂါကုသနေသော ဆေးရုံသို့သွား၍ လူနာအား
လည်းကောင်း၊ သူ၏မိသားစုအားလည်းကောင်းသွား၍ ဤစကားဖြင့်
နှစ်သိမ့်ကြည့်ပါ။ “ကျွန်ုပ်တို့က ချမ်းသာသော ကွန်မြူနစ်လူ့လောကကို
တည်ဆောက်နေကြပါသည်။ သို့မဟုတ် သိပ္ပံပညာဟာ ကြီးမားတဲ့
အောင်မြင်မှုရရှိနေပြီ။ လကမ္ဘာပေါ်ကိုရောက်ခဲ့ပြီ။ မကြာမှီ မိုဃ်း
သောက်ကြယ်ပေါ်ကိုရောက်တော့မည်”။ ဤစကားတွင် နှစ်သိမ့်စကား
မပါလှပါ။ သို့သော် သေမည့်လူနှင့် သူ့မိသားစုအား ကောင်းကင်ဘုံ
အဖဘုရားအကြောင်း၊ အဖဘုရားနှင့် ထာဝရအသက်ရှင်တော်မူမည့်
မျှော်လင့်ချက်အကြောင်းတို့ကို ပြောပြကြည့်ပါ။ စောစောက ကွန်မြူ
နစ်နှစ်သိမ့်မှုနှင့် ကွာခြားချက်ကို တွေ့ရှိရပါလိမ့်မည်။

ဘုရားမဲ့ဝါဒများ မှန်ကန်လျှင် တမလွန်ဘဝဟူ၍မရှိ။ ကျွန်ုပ်
တို့၏ အတိတ်အားလုံးသည် ဖုံထူထပ်သာ သေခြင်းသို့လမ်းကြောင်း
ကို လူမိုက်များအား အလင်းပြခဲ့လေပြီဟူ၍လည်းကောင်း လူ့ဘဝဆို
သည်မှာ ဇာတ်စင်ပေါ်တွင် ရယ်လိုက်ငိုလိုက်လုပ်၍ ဇာတ်ပွဲပြီးသွားသော
အခါ သူ့အသံမကြားရတော့သော သနားစဖွယ်ဇာတ်ဆောင်သူနှင့် တူပါ
သည်။ ဘဝဆိုသည်မှာ အရူးစကား၊ စိတ်ငြိမ်ခြင်းနှင့် စိတ်ဓာတ် ခြောက်

ခြားခြင်းနှင့် ပြည့်စုံပြီး မည်သည့်နမော် မည်သည့်နမိတ်ကိုမှ မပြပါဟု အင်္ဂလိပ်လင်္ကာဆရာ ရှိတ်စပီးယားက ရေးသားခဲ့လေသည်။

သို့သော် သေဆုံးပြီးသည်နောက် အသက်တာဆက်လက်ဖြစ်ပွားသည်။ ထာဝရအသက်ကို တွေးတောစဉ်းစားခြင်းနှင့် အကောင်းအဆိုး အတွက်ရရှိမည့် ဆုလားဒ်သည် ပုထုဇဉ်လူသား၏ စိတ်နှလုံးတွင် နက်ရှိုင်း စွာ ကမ္မည်းထိုးထားပါသည်။

ခရစ်ယာန်တို့သည် ထာဝရအသက်၌ ယုံကြည်ကြသဖြင့် မိမိတို့ ကိုယ်ကို ဆက်ကပ်ကြသည်။ သို့သော် ကွန်မြူနစ်တို့သည် ဘာအတွက် အသက်ကိုစွန့်ကြသလဲ။ ကွန်မြူနစ်တို့သည် သူတို့၏ မတ်စ်ဝါဒယုံကြည် ချက်ကြောင့် ရုရှားဘုရင်၏အကျဉ်းထောင်ထဲတွင် သေဆုံးကြလေသည်။ ပါတီအတွင်းမည်သူကမျှ သူတို့ကို သတိမရကြပါ။ နောက်ပေါက် ကွန်မြူနစ်များက သူတို့၏နာမည်များကိုပင် မသိရှိကြပါ။ လုံးလုံးလျားလျား မေ့နေကြသည်။ ယခုခေတ်တွင် ကွန်မြူနစ် မဟုတ်သော နိုင်ငံအချို့၏ အကျဉ်းထောင်ထဲတွင် ကွန်မြူနစ်များလည်း သေဆုံးနေဆဲဖြစ်သည်။ မည်သည့်အကြောင်းကြောင့် သူတို့သည် အသက်ကိုပေးလျှူကြသလဲ။ ခရစ်ယာန်တို့သည် ထာဝရအစားထိုးခြင်း၌ ယုံကြည်ကြသည်။ သို့သော် ဘုရားမယုံကြည်သော သူတို့သည် အသက်ကိုပေးလျှူသည်မှာ ဘာ သဘောလဲ။ သူ့မှာ အသက်တစ်ချောင်းသာ ရှိမှန်းသိလျက်နှင့် သူယုံကြည် သောဝါဒသည် သူ့ကိုကောင်းကျိုးပေးလိမ့်မည်ဟု မသေချာဘဲနှင့် သူယုံကြည်သော ဝါဒ၏အသီးအပွင့်ကို သူခံစားရလိမ့်မည်ဟု မသေချာဘဲ လျက်ကွန်မြူနစ်ဝါဒအတွက် အသက်ကိုပေးလျှူကြသည်မှာဘာအဓိပ္ပါယ် ရှိသလဲ။ ကွန်မြူနစ်ဝါဒအောက်တွင် လူ့ဘဝသည် အရင်းရှင်ဝါဒ အောက်မှာကဲ့သို့ပင် အဆုံးသတ်ကြမည်ဖြစ်ရာ ကိုယ်ခန္ဓာသည် သေခြင်း နှင့်ရှိတ်စပီးယား၏ အဆိုအရ “လောက်

လောင်းကောင်များစုရုံးမှ” အဆုံးသတ်သွားမည်ဖြစ်ပါသည်။ ကွန်မြူနစ်တို့သည် ဆင်ခြင်တုံတရားဝင်ရန် သူတို့၏ စိတ်နှလုံးမာကြောလျှင် သူတို့ရှိသမျှ ဥစ္စာပစ္စည်းဉာဏ်ပညာများကို အသုံးပြုရာတွင် အကျိုးပြန်ခံစားနိုင်သော ကောင်းမှုကုသိုလ်ရှိ မုန်းသူတို့နားလည်ကြလျှင် အကျိုးမရှိသော အသက်ပေးလှူခြင်း ပြုကြမည်မဟုတ်။

ယခုခေတ် သိပ္ပံပညာအားလုံးသည် လာဗေဆီယာဆိုသူ သိပ္ပံပညာရှင်အဆိုပြုခဲ့သည့်အတိုင်း စွမ်းအင်ထိန်းသိမ်းသိုထားခြင်း နိယာမတရားအပေါ်တွင် အခြေခံသည်။ အရှုံးမရှိ၊ အမြတ်မရှိ၊ အရာခပ်သိမ်းကို မူလအတိုင်း ထိန်းသိမ်းသိုထားသည် (ဤနိယာမတရားသည် အနုမြူဓာတ် နှင့်သာ သက်ဆိုင်သည်)

လူသည် ပုံစံအမျိုးမျိုးဖြင့် စွမ်းအင်အထုတ်တစ်ထုတ်ဖြစ်ပါသည်။ ရုပ်ဝတ္ထုထဲတွင် သိပ်ထားသော စွမ်းအင်၊ အပူဓာတ်၊ လျှပ်စစ်ဓာတ် နှင့် ဝိညာဉ်စွမ်းအင်ထဲတွင် သိုသိပ်ထားသောစွမ်းအင်ဖြစ်ပါသည်။ သေဆုံး သည့်အခါ ဤသဏ္ဍာန်အမျိုးမျိုးသော စွမ်းအင်သည် ဘာဖြစ်သွားသလဲ။ အနုမြူများထဲတွင် သိုသိပ်ထားသောစွမ်းပျောက်ပျက်ခြင်းမရှိပါ။ ကိုယ်ခန္ဓာ အပူရှိန်ပျောက်ဆုံးခြင်းမရှိပါ။ ပေါင်မုန့်၊ ပေါင်းဖိုအပူရှိန်အေးသွားသော အခါ ပေါင်းဖို၏ အပူရှိန်မှာ ပတ်ဝန်းကျင်လေထဲသို့ ကူးသွားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် သေ၍ အေးစက်သွားသောအခါ ကိုယ်ခန္ဓာ၏ အပူရှိန်သည် မသိသာဘဲ ပတ်ဝန်းကျင်လေထဲသို့ ကူးသွားသည်။ ကိုယ်ခန္ဓာမှထွက်သော လျှပ်စစ်ဓာတ်အားသည် သဘာဝထဲ၌ရှိသော လျှပ်စစ်ဓာတ်အားသို့ ပြန်ဝင်သွားသည်။ ကိုယ်ခန္ဓာသေဆုံးသောအခါ ဝိညာဉ်စွမ်းအား အလိုဆန္ဒရှိရန် တန်ခိုးစဉ်းစားရန်နှင့် အာရုံခံစားရန် စွမ်းရည်တို့သာဖြစ်သွားကြသလဲ။ သေဆုံးသည့်အခါ ဤစွမ်းအင် ပြောင်းလဲသလား။ အညံ့စားစွမ်းအင်

ပုံသဏ္ဍာန်သို့။ ဤသို့ဖြစ်လျှင် သေဆုံးပြီးသော မသာလောင်းသည် မသေခင်ထက်နှစ်ဆခန့် ခုန်တက် သွားနိုင်ပါမည်။ သို့သော် သရော်စရာရယ်စရာကောင်းသည်။ ဘာမှမဟုတ်ပါ။ သေဆုံးပြီးနောက် ဝိညာဉ်စွမ်းအင်သည် တည်ရှိမြဲ တည်ရှိနေပါသည်။ သို့မဟုတ်လျှင် လာဗွေဆာယာ၏ နိယာမတရား အလကားဖြစ် သွားပါမည်။ သေဆုံးသူ၏ ဝိညာဉ်သည် ဝိညာဉ်စွမ်းအင် အထွေထွေ စုဆောင်းထားရာသို့ ဝင်သွားပြီးသကာလ ထာဝရဝိညာဉ်ပိုင်းဆိုင်သော ဘုရားသခင်ထံတော်သို့ ပြန်သွားသည်။

ကျွန်ုပ်တို့၏ ဝိညာဉ်သည် ဤဖြစ်စဉ်အတွက် ပြင်ဆင်ထားလျှင် ထိုဝိညာဉ်အုပ်စိုးသော နယ်ပယ်အတွက် တန်ဖိုးရှိသော ချစ်ခြင်းမေတ္တာ၊ သမ္မာတရား၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ စိတ်ထားနှူးညှိသိမ်မွေ့ခြင်း စသည်တို့ကို ရှာကြံရရှိထားလျှင် ဝိညာဉ်သည် သူ၏ကိုယ်ပိုင်ခြပ်ထဲသို့ ပေါင်းစပ်သွားပါလိမ့်မည်။ အနာဂတ် အသက်တာသည် မျှော်လင့်ထားသောအရာများကို ခံစားသည့် ပရဒီဘုံ ဖြစ်သွားပါမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ထိုနယ်ပယ်ကိုဝင်ရောက်ရန် မပြင်ဆင်ဘဲ အပြစ်ဒုစရိုက်နှင့် ပြည့်စုံ၍ မတင်းတိမ် အာသာမပြေနိုင်သော သွေးသားတောင့်တမှုကိုသာ အငမ်းမရဖြစ်နေလျှင် ထိုဝိညာဉ် အသက်ငဲ့ပြည်လားလိမ့်မည်။

ရေခိုးရေငွေသည် မသိသာမမြင်ဘဲ လေထဲသို့ တက်သွားသကဲ့သို့ ဇီဝအသက်သည်ငြိမ်းသွားသည်။ သို့သော် ရေခိုးရေငွေသည် မတည်မရှိ ပျောက်ကွယ်သွားသည်မဟုတ်ပါ။ အလားတူ သေဆုံးသောသူ၏ ဝိညာဉ်မပျောက်ကွယ်ပါ။ တမန်တော်ရှင်ယာကုပ်က “သင်တို့အသက် သည် အဘယ်သို့သောအရာဖြစ်သနည်း” ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေဖြစ်၏။ သို့သော် ထိုအခိုးအငွေ

သည် ရေပင်ပြန် ဖြစ်သွားသည်။ မည်သည့်အရာမျှ ပျောက်ကွယ် သွားခြင်းမရှိပါ။ လောကီ အသက်တာသည် ပျောက်ကွယ်သွားသည်။ သို့သော် ဗလနတ္တိဖြစ်သွား သည်မဟုတ်ပါ။ ပေါက်ဖတ်ခူကောင်သည် ပိုးအိမ်ဖြစ်၍ ထိုပိုးအိမ်သည် လိပ်ပြာဖြစ်လာသည်။ သေဆုံးသောသူ တို့သည် မျက်ကွယ်ရာသို့ ရောက် သွားကြသည်။ မတည်မရှိတော့ဘူးဟု ဆိုလိုခြင်းမဟုတ်ပါ။

သန္ဓေသားဥတစ်ခုနှင့် စကားပြောတတ်၍ သူ၏မိခင်သားအိမ် ထဲတွင် အသက်ရှင်နေခြင်းသည် လူ့ဘဝအတွက် ပြင်ဆင်ခြင်းမျှသာ ဖြစ်သည်ဟု ပြောပြ၍ရသည်ဆိုကြပါစို့။ စစ်မှန်သော အသက်တာသည် ထိုသန္ဓေသားဥမသိသေးသော နောက်ကမ္ဘာတွင် ဖြစ်လာမည်။ ခံစားရ မည့်အခြေအနေများကို လောလောဆယ် သူစဉ်းစား ထင်မြင်တတ်မည် မဟုတ်ပါ။ ထိုသန္ဓေသားဥသည် ဟတ်ခွန်အဖွဲ့ဝင်တစ်ဦး၏ ဉာဏ်ပညာ များရှိနေလျှင် ဘုရားမဲ့ဝါဒလက်စွဲစာအုပ်ကဲ့သို့ ဤကဲ့သို့ အဖြေပေးပါ လိမ့်မည်။ ဤဘာသာရေး အယူသီးမှုများနှင့် ငါ့ကို စိတ်မပူပါစေနှင့်။ ဒီသားအိမ်ထဲက အသက်ဟာ ငါသိတဲ့အသက်တစ်ခုဘဲဖြစ်တယ်။ အခြား အသက်တာဆိုဒါမရှိပေါင်။ လောဘကြီးတဲ့ ဘာသာရေးဆရာများသည် သက်သက်ထွင်ကြဒါပါ။

သို့သော် ဤသန္ဓေသားဥသည် ကျွန်ုပ်တို့၏ ပညာတံခွန်အဖွဲ့ ဝင်များထက်ပို၍ ကြီးမြတ်သော ခွဲခြမ်းစိတ်ဖြာတတ်သည်ဆိုကြပါစို့။ ထိုသန္ဓေသားဥအနေဖြင့် ဤကဲ့သို့ပြောဆိုပါလိမ့်မည်။ ဒီမှာဘာမှကြည့် စရာမှမရှိဒါဘဲ။ ခြေထောက်များရှည်ထွက်လာတယ်။ ခြေဆန့်ဘို့နေရာ တောင်မရှိတော့ဘူး။ ခြေထောက်များဘာလုပ်လို့လဲ။ လက်များလည်း ရှည်ထွက်လာတယ်။ ရင်ဘတ်ပေါ်မှာ ခေါက်ထားဘို့ဘဲရှိတော့တယ်။ ဒါတွေက ငါနှင့်အမေ့ကို အကြံအစိုက်စေတယ်ဗျ။ နေပါဦး၊ ငါစဉ်းစား

ကြည့်မယ်။ အလင်းနှင့်အရောင်နှင့် မျက်စိနှင့်ကြည့်ဘို့ အရာဝတ္ထုများ ရှိတဲ့ ဘဝတစ်ခုဖြစ်မလာဘူးဆိုရင် ဒီသားအိမ်ထဲမှာ ငါတိုးပွားလာဒါ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူး။ ဒီလောက်တောင် ခန္ဓာကိုယ်နှင့် ခြေလက်အင်္ဂါ များတိုးပွားလာဒါကို ထောက်ကြည့်တော့ ငါအသက်ရှင်မည့် ရှေ့ဘဝဟာ ကျယ်ကျယ်ပြောပြော ထူးထူးထွေထွေဖြစ်မှာဘဲ။ ပြေးစရာရှိလို့ ခြေထောက် များရှည်ထွက်လာဒါဖြစ်မယ်။ ရုန်းကန်ပြီး အလုပ်လုပ်ရမည့် အသက်တာမို့လို့ လက်များ၊ လက်ဖဝါးများ တိုးပွားလာဒါဖြစ်မယ်။ လောလောဆယ် ဒီမှာတော့ အသုံးမကျဘူး။ သူတိုးပွားတိုးတက်မှုများကို ပြန်ပြောင်းဆင် ခြင်သုံးသပ်ခြင်းဖြင့် သန္ဓေသားဥတစ်လုံးသည် မခံစားသေးသည့်တိုင်အောင်၊ ဘဝအသက် နောက်တစ်ခု၏အကြောင်းကို သိမြင်စေပါသည်။

ကျွန်ုပ်တို့၏ အခြေအနေမှာလည်း ဤအတိုင်းပင်ဖြစ်ပါသည်။ ခရစ်တော်၏ အသင်းတော်သည် ကျွန်ုပ်တို့အား ဆုံးမသွန်သင်ရာတွင် ဤလောကီအသက်တာသည် သန္ဓေသားဥသဘောမျှသာ ဖြစ်ပြီး နောင်လာမည့် စစ်မှန်သော အသက်တာအတွက် ပြင်ဆင်ခြင်းမျှသာ ဖြစ်ပါသည်။ ဤအတိုင်းတပ်အပ်ပြောနိုင်ရန် ဘယ်လိုသိသလဲ။ ဘုရားသခင်သည် (သို့မဟုတ် သဘာဝ-အငြင်းအခုန်လုပ်ရန်အတွက်) ဤလောကီအသက်တာအတွက်သာ ကျွန်ုပ်တို့ကို ဖန်ဆင်းခြင်းဖြစ်လျှင် ကျွန်ုပ်တို့အား သက်ကြီးရွယ်အိုဘဝ၏ ဉာဏ်ပညာနှင့် အတွေ့အကြုံကို စပေးပြီး မှု လူငယ်ဘဝက နောက်မှလိုက်လာမည်ဖြစ်ပါသည်။ မည်ကဲ့သို့ အသက်ရှင်ရမည်ကို ကြိုတင်သိရှိထားမည်ဖြစ်ပါသည်။ သို့သော် အဖြစ်မှန်တွင် ကျွန်ုပ်တို့ငယ်ရွယ်သန်မာသည့်ကာလတွင် ကျွန်ုပ်တို့ဉာဏ်ပညာချို့တဲ့သော အသက်တာကို တန်ဖိုးရှိရှိ မသုံးဘဲ နှစ်ပေါင်းများစွာ အလဟဿဖြုန်းပစ်တတ်ပါသည်။ ဉာဏ်ပညာနှင့်ဘဝ အတွေ့အကြုံစုဆောင်း

မိသည့် အခါကျပြန်တော့လည်း နိဗ္ဗာန်ကားသည်ကျွန်ုပ်တို့၏တံခါး
တွင်လာစောင့်နေပါသည်။ သို့ဖြစ်လျှင် မည်သည့်အကြောင်းကြောင့်
မျက်စိများ၊ ခြေထောက်များ၊ လက်များသည် သန္ဓေသားဥပေါ်တွင်
ပေါက်လာသလဲ။ နောင်ဖြစ်လာမည့်အရာအတွက် သာဖြစ်ပါသည်။
ဤလောကီဘဝတွင် ပေါက်လာသလဲ။ နောင်ဖြစ်လာမည့်အရာအတွက်
သာ ဖြစ်ပါသည်။ ဤ လောကီဘဝတွင် တိုးတက်မှုသည် အနာဂတ်ဘဝ
တစ်ခုအတွက်သာ လက်ညှိုးထိုးပြနေခြင်း ဖြစ်ပါသည်။

ကိုယ်ခန္ဓာနှင့်ဝိညာဉ်တို့သည် ခြားနားရုံမကဘဲ ဝိရောမိဆန်
သော တိုးတက်မှုရှိသည်။ ကိုယ်ခန္ဓာသည် အိုလေလေ၊ ဝိညာဉ်ကအားရှိ
လေလေဖြစ်သည်။ ဝိညာဉ်နှင့်ကိုယ်ခန္ဓာသည် ခရီးသည်နှစ်ယောက်နှင့်
တူပါသည်။ တစ်ယောက်ကအတက်၊ တစ်ယောက်က အဆင်း၊ ဆန့်ကျင်
ဘက်အရပ်မျက်နှာသို့ ခရီးသွားကြသည်။ ကိုယ်ခန္ဓာသည် တောင်ခြေသို့
ရောက်သည့်အခါ နောက်ဆုံး အပုပ်ကောင်ဖြစ်သည့်အခါ ဝိညာဉ်ပါ
ပုပ်သိုးသွားမည်ဟု ဘယ်တကွဗေဒကကျွန်ုပ်ယုံကြည်အောင်ပြောမည်
လဲ။ မဖြစ်နိုင်စရာ ပိုများသည်မှာ မက်စောက်သော တောင်ကမ်းပါးကို
တက်သွားပြီးမှ ထိုဝိညာဉ်သည် ကောင်းကင်တို့၏ကောင်းကင်သို့ထိုး
တက်သွားတို့ဖြစ်ပါသည်။ မော်စီတုံးသည် သေဆုံးသောသူ့ဇနီး၏
ဝိညာဉ်သည် ဤကဲ့သို့ထိုးတက်သွားမည်ဟု သူ၏လင်္ကာထဲတွင်
ရေးသားခဲ့ပါသည်။

ကျွန်ုပ်သည် နှစ်ပေါင်းများစွာ စာအုပ်အဖော်ပင်မရှိဘဲ အထီး
ကျန်ဘဝဖြင့် တစ်ဦးတည်းအကျဉ်းချထားခြင်းခံခဲ့ပါသည်။ အမျိုးမျိုး
စိတ်ကူးပြီးအချိန်ကို ကုန်ဆုံးစေခဲ့ပါသည်။ ဆိုဗီယက်ပြည်ထောင်စု၏
အဓမ္မတအဖြစ် စိတ်ကူးခဲ့ပါသည်။ အင်္ဂလန်ရှင်ဘုရင်အဖြစ်၊ ပုပ်ရဟန်း
မင်းအဖြစ်၊ ကဋေသူကြွယ်အဖြစ်၊ သူတောင်းစားအဖြစ် အမျိုးမျိုး စိတ်ကူး

၍ရနိုင်ပါသည်။ လူ့ဘဝတွင်ဖြစ်နိုင်သောအရာများဖြစ်သဖြင့် စိတ်ကူး
၌ရနိုင်ပါသည်။ အသက်တာသည် ကြွယ်ဝလျက်ရှိပါသည်။ တပ်ကြပ်
တစ်ယောက်ကို ပြင်သစ်ဧကရာဇ်အဖြစ် ဖန်တီးနိုင်ပြီး တစ်ဖန် ဤ
ဧကရာဇ်ကို ကျွန်းတစ်ကျွန်းပေါ်တွင် အချုပ်ချုပ်နိုင်ပါသည်။ ဆင်းရဲမွဲ
တေသော သူတို့ကို သန်းကြွယ်သူဌေးများအဖြစ် ဖန်တီးနိုင်ပါသည်။
သူဌေးမျိုးကို တစ်ဖန် သူတောင်းစားကပ်ပါးများ ဖြစ်စေနိုင်သည်။
အရက်သမား ယင်ထုတ်ဘိနပ်ချုပ်သူ၏သား စတာလင်ဂျော့ဂျာလူမျိုးနှင့်
တစ်လောတုံးက ကျမ်းစာကျောင်းသားသည် ကွန်မြူနစ်အုပ်စု တစ်ခုလုံး
၏ အာဏာရှင် ဖြစ်လာသည်။ သူသေဆုံးပြီး မကြာမီ သူ့နာမည်ကို
လူ့သမိုင်းမှပယ်ဖျက် ခြင်းခံရှာသည်။ ဤကဲ့သို့သော အမှုအရာများ
အသက်တာတွင် ဖြစ်နိုင်ပါသည်။ သို့ဖြစ်သောကြောင့် စိတ်ကူးနိုင်ပါ
သည်။ သို့သော်လည်း ကျွန်ုပ် သေဆုံးပြီဟု စိတ်ကူးရန်ကြိုးစားခဲ့သော်
လည်း မအောင်မြင်ပါ။ အဘယ့်ကြောင့်ဆိုသော် သေခြင်းသည် အသက်
တာ၏ ဖြစ်တန်ရာထဲက တစ်ခု မဟုတ်ပါ။

မိမိကိုယ်ကို အသေကောင်အဖြစ် စိတ်ကူးယဉ်ကြည့်ဘို့ ကြိုး
စားလျှင် နောက်ဆုံး သင်စိတ်ကူးနိုင်သည့် ပုံစံမှာ ဘုရားရှိခိုးကျောင်းထဲ
တွင် မသာသေတ္တာထဲ၌ မလှုပ်မရှား ကားယားကြီးခြေဆန့်နေသူအဖြစ်
မိမိကိုယ်ကို မြင်ယောင်မိပါသည်။ ထိုမသာခေါင်းထဲတွင် သင်သည် မလှုပ်
မရှား အိပ်နေပုံကို သင်၏စိတ်ထဲတွင် မြင်နေသည်ဆိုကတည်းက သင်
မသေသေးကြောင်း ထင်ရှားပါသည်။ သေသောသူသည် မိမိကိုယ်ကို
မမြင်နိုင်ပါ။ သေခြင်းကိုစိတ်မကူးနိုင်ခြင်းသည် ပုထုဇဉ်လူသား အသက်
တာ၏ ထာဝရကို ထောက်ခံသော မပြင်းထန်သည့် ငြင်းဆိုချက်မဟုတ်
ပါ။

အရေးကြီးသောအကြောင်းအရာမှာ ထာဝရနှင့် အဆုံးမရှိသော

အချိန်ကို မရောထွေးရန်ဖြစ်ပါသည်။ ဤစကားနှစ်လုံးသည် ကာလ အပိုင်းအခြားအားဖြင့် ဆန့်ကျင်သည်။ အဆုံးမရှိသောအချိန်မျှ ဖြစ်ပါ သည်။ ထာဝရသည် အဆုံးမရှိအသက်ရှင်ခြင်းဖြစ်သည်။

ဤအကြောင်းအရာကို အိမ်မက်အသက်တာ၏ ဖြစ်နိုင်စရာ အကြောင်းဖြင့် အရိပ်အရောင်ပြနိုင်ပါသည်။ အိမ်မက်ထဲတွင် လှုပ်ရှား မှုများအလွန်မြန်ဆန်တတ်ပါသည်။ သာမန်အားဖြင့် အချိန်ကြာမြင့်စွာ ကြာညောင်းသောကာလအတွင်း အဆက်ဆက်လုပ်ဆောင်မှုများသည် အိမ်မက်ထဲတွင်မူ တဒ်ဒင်လေးတွင်ဖြစ်ပေါ်တတ်လေသည်။ နေရာ အကျယ်အဝန်းအကွာအဝေးသည် အိမ်မက်ထဲတွင် ကျဉ်းကျဉ်းလေးမျှ ဖြစ်တတ်ပါသည်။ တစ်စက္ကန့်အတွင်း တစ်နယ်တစ်ခွင်လုံးကို ခေါက်တုန့် ခေါက်ပြန်သွားလာလှုပ်ရှားတတ်ပါသည်။ အိမ်မက်ထဲတွင် အချိန်ကြာ ညောင်းမှု၊ အလှမ်းကွာဝေးမှုသည် ကျွန်ုပ်တို့ကို မဟန်တား မချုပ်နှောင် ပါ။ အိမ်မက်အသက်တာကို စဉ်းစားသည့်အခါ ကျွန်ုပ်တို့ နိုးကြားသိမြင် ချိန်တွင် ကျွန်ုပ်တို့ကို ချုပ်ချယ်သောအချိန်နှင့် အကွာအဝေးသည် ကန့်သတ်ထားသော စက်ဝန်းကိုလွန်၍ တည်ရှိသောနောက်တစ်ခု အသက်တာ၏ အရည်အသွေးကို မျက်နှာကွယ်နေပါသည်။ ထိုအသက် တာကို အစစ်အမှန် ဧကန်ဒိဋ္ဌိအဖြစ်ပင် မခေးရဲ မခေါ်နိုင်ကြပါ။

ပုထုဇဉ်လူသားအပြည့်အဝ ကျေနပ်တင်းတိမ်စေရန် အရာဝတ္ထုအနည်းသာ လိုအပ်ပါသည်။ အစား အသောက်၊ အဝတ် အစား၊ အကွယ်အကာ၊ အနားယူခြင်းစသည်တို့နှင့် အရွယ်ရောက်သော အခါ ကြင်ဖော် ကြင်ဖက်လိုလေသည်။ ဤကဲ့သို့ဖြစ်လျက်နှင့် မည်သည့် အကြောင်းကြောင့် အရင်းရှင်များ သို့မဟုတ် ဆိုဗီယက်အထက်တန်း လွှာများသည် ဤဝတ္ထုပစ္စည်းများ ပေါများကြွယ်ဝစွာ ပိုင်ဆိုင်လျက် တစ်ခါတလေ စိတ်ညိုးငယ်၍ မကျေနပ်၊ မတင်းတိမ်ဖြစ်ကြသလဲ။ မည်

သည့်အကြောင်းကြောင့် သူတို့ယုံကြည်ခြင်းအတွက် အချုပ်ခံသောသူတို့သည် အစာရေ ငတ်လျက်၊ ခိုက်ခိုက်တုန်အောင် အအေးဒဏ်ခံလျက်၊ သံကြိုးဖြင့်ချည် နောင်ခြင်းခံလျက် မိသားစုနှင့် နှစ်ပေါင်းများစွာ ခွဲခွါလျက် အထူးအားရ ရွှင်လန်းလျက်ရှိနိုင်ကြသလဲ။ ကိုယ်ခန္ဓာသည် ကောင်းနိုးရာရာ အားလုံး ရှိ၍ ပျော်ပျော်ရွှင်ရွှင်နေနိုင်သောကာလနှင့် ကိုယ်ခန္ဓာသည် ဝေဒနာ ခံစားသောကာလ၌ ဝမ်းမြောက်နိုင်ခြင်းကို စိတ်အားလျော့စေသော ထူးဆန်းသည့် အမှန်စင်စစ်ရှိသောအရာဘာလဲ။ ထိုအရာသည် ကိုယ် ခန္ဓာနှင့်မခြားသောအရာဖြစ်သည့် အသက်ဝိညာဉ် ဖြစ်ပါသည်။

အသက်ဝိညာဉ်သည် ဤကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေစဉ် ကိုယ်ခန္ဓာနှင့် အပြန်အလှန် ကျွန်းကိုင်မို့ ကိုင်းကျွန်းမို့သလို ကိုယ်ခန္ဓာမှလွတ်လပ်စွာရှိကြောင်း ပေါ်လွင်စေပါသည်။ ကိုယ်ခန္ဓာမှ လွတ်လပ်သည်ဟု ပြောဆိုနိုင်သောအကြောင်းမှာ မိမိကိုယ်ကို သတ်သေရန် ဆုံးဖြတ်နိုင်ခြင်းဖြစ်ပါသည်။ အသက်ဝိညာဉ်သည် သူ၏ကိုယ်ခန္ဓာကို သတ်ရန်ဆုံးဖြတ်နိုင်သည့်အကြောင်းပြချက်မှာ စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်တုံတရားကြောင့် ဖြစ်ပါသည်။ ထိုကိုယ်ခန္ဓာသေဆုံးသော်ငြားလည်း ဤသီးခြားတည်ရှိသော အသက်ဝိညာဉ်သေဆုံးသည်ဟု ယုံကြည်ရန် ယုတ္တိယုတ္တာမရှိပါ။

သမ္မာကျမ်းစာတွင် ၄ရာ ၂၅း၁၆ ၌ ထူးဆန်းသောဝေါဟာရ တစ်ခုရှိသည်။ ဗိမာန်တော်သည် တည်ဆောက်ရာတွင် ရှောလမုန်မင်းသည် ဝတ္ထုပစ္စည်းများစွာ အလေးချိန်ကိုပါ စဉ်းစားကြည့်သည့်အခါ တိုင်း အလေးချိန်ကိုပါ စဉ်းစားချိန်တွက်လေ့ ရှိကြပါသည်။ ဆိုလိုသည်မှာ ကြေးနီတစ်စ၊ ကြက်တောင်မွေးတစ်ခု၊ တစ်ခုစီတွင် အလေးချိန်ရှိသည်။ ကြေးနီကို သာမညမှ ကြံဆယူနည်းဖြင့် အလေးချိန်မရှိပါ။

ရုပ်ဝတ္ထုတစ်ခု၏ အရင်းမူလနှင့်လည်းကောင်း၊ ရုပ်ဝတ္ထု၏ အမှတ် မဲ့ဖြစ်စဉ်များ ကွာခြားမှုကို ခွဲခြားရာတွင် ပညာရှိအတွေးအခေါ် မှန်ကန် ပါသည်။ ပေါင်မုန့်၏အရင်းမူလသည် ဂျုံမုန့်ဖြင့် ပြုလုပ်သော ရုပ်ဝတ္ထု တစ်ခုဖြစ်ပြီး အစားအစာအတွက် အသုံးကျသည်။ ဤအရင်း မူလတွင် အလေးချိန်မရှိပါ။ ပေါင်မုန့်သည် ဖြစ်စဉ်အမျိုးမျိုးရှိနိုင်သည်။ ဂျုံနှင့် လုပ်နိုင်သောပေါင်မုန့်၊ ဆန်နှင့်ပြုလုပ်သော ပေါင်မုန့်၊ လတ်ဆတ် သော ပေါင်မုန့်၊ မှိုတက်သောပေါင်မုန့်၊ အကြီးအငယ်စသဖြင့် ရှိနိုင်သည်။ အလေးချိန်လည်း ကွဲပြားကြလိမ့်မည်။ အလေးချိန်၊ အရောင်၊ အရွယ် အစားတို့မှာဖြစ်စဉ်နှင့် သက်ဆိုင်သည်။ အရင်းမူလသည် ဤအရာများ မရှိပါ။ ပေါင်မုန့်ကို ကျွန်ုပ်စိတ်ထဲတွင် မြင်ယောင်နိုင် သည်။ ပေါင်မုန့် အရွယ်အစားကို မစဉ်းစားမထင်မမြင်မခြင်း စိတ်ထဲ တွင် အလေးချိန် မှန်းဆ၍မရသဖြင့် အလေးချိန်မဲ့နေသည်။ အလားတူ ကြေးနီသည် အရွယ်အစားပုံစံများကို ဖော်ပြခြင်းမရှိလျှင် အလေးချိန်မဲ့ ဖြစ်နေပါသည်။

အလေးချိန်ရှိသည်ဟုဆိုရာတွင်ပင်၊ ရုပ်ဝတ္ထုများသည် ဆွဲငင် အားအောက်၌သာ အလေးချိန်ရှိသည်။ ဂြိုဟ်တုထဲတွင် အလေးချိန်မဲ့ အခြေအနေအောက်တွင် ရုပ်ဝတ္ထုပစ္စည်းများ လေထဲတွင် ဝဲနေသည်။ ဆွဲငင်အားမရှိသဖြင့် အလေးချိန် မရှိပါ။

ရှောလမုန့်မင်းသည် စိတ်ဝိညာဉ်ဗိမာန်တော်ကြီးကို တည် ဆောက်ခဲ့လေသည်။ ဗာဗုလုန်စစ်သား မည်သူကမှ သခင်ဘုရားအား သူ၏မနောစိတ်တွင် တည်ဆောက်ခဲ့သောအရာကို သယ်ဆောင်မသွား နိုင်ပါ။

ဆိုဗီယက်ပြည်ထောင်စုတွင် ၁၉၆၈ ခု စက်တင်ဘာလ ၁ ရက် နေ့တွင် ခရစ်ယာန်ယုံကြည်ချက်ကို သွန်သင်ဆုံးမခြင်းရှိလျှင်

ကလေးများကို မိဘထံမှယူထုတ်၍ ဘုရားမယုံကြည်သော ဘော်ဒါ
ကျောင်းများတွင် ထားရမည်ဟူသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပါသည်။
ခရစ်ယာန်မိဘများသည် ဤဖိအားကို သည်းခံကြပါသည်။ စလော်အိုဒါ
ဆိုသူ မိသားစုမှ ကလေးသုံးယောက်၊ မာလော်ဇင်လော့ ဆိုသူမိသားစုမှ
ကလေးခုနှစ် ယောက် ယူထုတ်ခြင်းခံခဲ့ပါသည်။ မည်သူသည်
စိတ်ဝိညာဉ်ထဲမှ မိဘနှင့် သားသမီးများကို ခွဲခွါနိုင်မည်လဲ။

“ကလေး” အရင်မူလရှိ၍ အမှတ်မဲ့ဖြစ်စဉ်များရှိသည်။
အမှတ်မဲ့ ဖြစ်စဉ်များ ကွဲခြားကြသည်။ ကျွန်ုပ်၏ကလေးသည် အစတွင်
တိရစ္ဆာန်တစ်ကောင်ကဲ့သို့ပင် သန္ဓေသားဥဖြစ်လာမှ ကလေးဖြစ်
လာခဲ့သည်။ တစ်ဖန် ရုပ်များနှင့်ကစားသော မိန်းကလေးဖြစ်လာသည်။
ယခု သူမကျောင်းတက်နေသည်။ ကလေးတစ်ယောက်ကို ကျွန်ုပ်ရင်ခွင်
တွင် ချီနိုင်သည်။ ထိုကလေးသည် အဝေးကြီးတွင်ရှိနိုင်သည်။ မိဘစကား
နာခံသောကလေး သို့မဟုတ် အိမ်မှထွက်ပြေးသော ကလေးဖြစ်နိုင်
သည်။ အမှတ်မဲ့ ဖြစ်စဉ်သည် အမျိုးမျိုးပြောင်းလဲနိုင်သည်။ ကျွန်ုပ်၏
ကလေးဖြစ်သည့် အကြောင်းမူကား မပြောင်းလဲနိုင်ပါ။

အလားတူ ဇီဝအသက်ဖြစ်ပါသည်။ မည်သည့်ဇီဝအသက်သည်
သေဆုံးရာတွင် ပျက်စီးနိုင်သလဲ။

ကျွန်ုပ်အသက်သည် ချမ်းသာလိုက်၊ ဆင်းရဲလိုက်၊ ဝမ်းမြောက်
လိုက်၊ ဝမ်းနည်းလိုက်ရှိသလို လွတ်လပ်လိုက်၊ အချုပ်ကျလိုက်၊ ကျန်းမာ
လိုက်၊ ဖျားနာလိုက်ရှိပါသည်။ ကျွန်ုပ်သည် အသက်တာ၏ ပုံသဏ္ဍာန်
တစ်ခုခု၌ အသက်ရှင်ခဲ့လျှင် ထိုအသက်တာ၏ ပုံသဏ္ဍာန် ရပ်စဲသွား
သော် ကျွန်ုပ်၏အသက်လည်း ရပ်စဲသွားပါသည်။ လူတစ်ချို့အတွက်
လောကီ စည်းစိမ်မခံစားသောအခါ အသက်တာ၏ တန်ဖိုးရပ်စဲသွား
သည်။

သို့သော် ကျွန်ုပ်တို့ခရစ်ယာန်များသည် ပကတိအကြောင်းရင်း
၌ အသက်ရှင်ကြပါသည်။

“ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားဖြစ်၏၊ အသက်ဖြစ်၏”
ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ ဟေဗြဲစကားတွင် “သည်” မရှိသော
ကြောင့် “ငါ-လမ်းခရီး၊ ငါ သမ္မာတရား၊ ငါအသက်ဖြစ်သည်” ဟု ဘာ
သာပြန်ဆိုနိုင်ပါသည်။ ယေရှုသည် စိတ်ကူးမျှသက်သက်ဖြစ်သော
အတွေးအဆ အထင်အမြင်တို့ဖြင့် ပုံဖော်သည်။

သဘာဝတွင် ဝက်သစ်ချပင်၊ ထင်းရှူပင်နှင့် ပန်းသီးပင်များကို
သာ သိရှိသည်။ “သစ်ပင်” သည် ကျွန်ုပ်၏ မနောစိတ်ထဲတွင် စိတ်ကူးမျှ
သက်သက်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ရှိသမျှသော သစ်ပင်များကို
ဖျက်ဆီးလိုက်ပါ။ “သစ်ပင်” တည်းဟူသော ကျွန်ုပ်စိတ်ထဲမှ အထင်အမြင်
သည် သစ်ပင်အားလုံး ပျက်ဆီးသွားသည့်တိုင်အောင် ပျောက်ကွယ်သွား
မည်မဟုတ်ပါ။

သဘာဝတွင် လူ့အစစ်အမှန်များသာ ရှိပါသည်။ ဂရိဂျော့ရစ်
နှင့် အိုင်ဗင်နော့ဖ်နှင့် ဂယ်ရာစီမော့ဖ်၊ ရုရှားလူမျိုးတစ်ယောက်၊
ယူကရိန်း လူမျိုးတစ်ယောက်၊ အမေရိကန်တစ်ယောက်၊ ဆင်းရဲသူတစ်
ယောက်၊ ချမ်းသာသူတစ်ယောက်၊ မိန်းမတစ်ယောက်၊ ယောက်ျားတစ်
ယောက် စစ်မှန်သော အသက်ရှင်ခြင်းရှိသလို၊ လောကကြီးမှာ အသက်
ရှင်သူ သူတစ်ပါးအတွက် အနစ်နာခံသူရှိပါလိမ့်မည်။ တက်တက်ကြွကြွ
အသက် ရှင်ခြင်းရှိနိုင်သလို၊ ဘဝနာစေတတ်သော အသက်တာရှိပါမည်။

ယေရှုသည် ဘဝအသက်တာတစ်မျိုးတည်း အသွင်မဆောင်ခဲ့
ပါ။ အသက်တာတွင် ဘဝအမျိုးမျိုး၊ ခံစားနိုင်သည့် အလားအလာများကို
ရင်ဆိုင်နိုင်ရန် စိတ်ထဲတွင် ထိုဘဝအမျိုးမျိုးကို ကြိုတင်ထင်မြင်ခဲ့
ပါသည်။ အလားတူ ကျွန်ုပ်တို့လည်း လိုက်နာရန် ကိုယ်တော် ဆုံးမ

သွန်သင်တော်မူခဲ့ပါသည်။ ကျွန်ုပ်သည် လွန်ခဲ့သောနှစ်ပေါင်း
ခြောက်ဆယ်တုန်းက မွေးဖွား၍ သေခြင်းသို့ ဦးတည်နေသော ဝမ်ဘရန်၊
တည်းဟူသော ကျွန်ုပ် ကိုယ်ကို ကျွန်ုပ်ဘဝကို ပုံမအပ်ခဲ့ပါ။ ကျွန်ုပ်သည်
ဇီဝအသက်ရှိသူဖြစ် ပါသည်။ ထိုအသက်သည် ဘုရားသခင်၌ တည်ရှိ
သည်။ ထိုဘုရားသခင် ၏ ဇီဝအသက်သည် အာဒံနှင့် ဧဝတို့အားဖြင့်
ပထမဆုံး ပုထုဇဉ်လူသား သဏ္ဍာန်ဆောင်လာခဲ့ပါသည်။ ထိုဇီဝအသက်
သည် ဘုရားသခင်ထံတော် မှလာသည်ဖြစ်သောကြောင့် ဘုရားသခင်
တည်ရှိသရွေ့ တည်ရှိမည်ဖြစ် ပါသည်။ ကျွန်ုပ်၏ ဇီဝအသက်သည်
ဘုရားသခင်၏သားအနေဖြင့် ဖျက် ဆီး၍ မရပါ။

ကိုယ်ခန္ဓာသည် ကျွန်ုပ်၏ “ငါ”မဟုတ်ပါ။ တစ်နည်းအားဖြင့်
ကျွန်ုပ်သည် ခန္ဓာကိုယ်အမျိုးမျိုးရှိခဲ့ပြီး ဖြစ်ပါသည်။ မိခင်ဝမ်းထဲတွင်
သန္ဓေ သားဥအဖြစ် ကလေးပေါက်စနတစ်ယောက်အဖြစ်၊ ကလေး
လူငယ်ဘဝအဖြစ်နှင့် လူပျိုဘဝအဖြစ် ခန္ဓာကိုယ်အမျိုးမျိုး ပြောင်းလဲ
ဖြတ်သန်းလာခဲ့ ပါသည်။ “ငါတို့သည် ဤယာယီတဲ၌နေကြ၏” ဟု
ရှင်ပေတရုကရေးသား ခဲ့ပါသည်။ ရှင်ပေတရု ဆိုလိုသည်မှာ သူ၏ခန္ဓာ
ကိုယ်ရှိသော အခြေအနေ တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်သည် ယာယီတဲ
မြောက်များစွာတွင် နေထိုင်ခဲ့လေပြီ။ သို့သော် ကျွန်ုပ်နှင့် ကာလအပိုင်း
အခြားတစ်ခုစီ ကျွန်ုပ်နေထိုင်သော ယာယီတဲတို့ ရှင်းလင်းစွာ ကွာခြား
လျက်ရှိပါသည်။

ဂေသရွေမာန်ဥယျာဉ်ထဲတွင် ယေရှုက “စိတ်ဝိညာဉ်ကား
စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်” ဟု မိန့်တော်
မူခဲ့ပါသည်။ ဘာဆိုလိုသလဲ။ အာရုံစိုက်ကြည့်ကြရအောင်။ လူတိုင်းက
ဤအဆိုကို အသုံးပြုနိုင်ကြပါသည်။ ကိုယ်တော်ဆိုလိုသော အကြောင်း
အရာမှာ စိတ်ဝိညာဉ်တစ်ခုနှင့် ထိုစိတ်ဝိညာဉ်ပိုင်ဆိုင်သော သူ

အကြောင်း ဖြစ်ပါသည်။ ထိုဝိညာဉ်ပိုင်းဆိုင်သောသူသည် စိတ်ဝိညာဉ်ကို လေ့လာ အကဲခတ်ကြည့်သောအခါ ဝမ်းနည်းစဖွယ်ဖြစ်ကြောင်းကို ခိုင်လုံစေပါသည်။ သို့သော် ကျွန်ုပ်ကိုယ်၏ အခြေအနေတစ်ခုခုတွင် ကျွန်ုပ်တစ်ပုံ တစ်ရုပ်တည်းမဟုတ်သကဲ့သို့ ကျွန်ုပ်၏ စိတ်ဝိညာဉ်၏ အခြေအနေ တစ်ခုခုတွင် တစ်ပုံတစ်ရုပ်တည်း မဆောင်ခဲ့ပါ။

ကျွန်ုပ်သည် ခန္ဓာကိုယ်၌လည်းကောင်း၊ စိတ်ဝိညာဉ်၌လည်းကောင်း၊ ဝေဒနာခံစားနေသည်။ ဝေဒနာခံစားနေသည်ကို ကျွန်ုပ်သိရှိပါသည်။ ကျွန်ုပ်ဝေဒနာခံသည်ကို သိရှိလောက်အောင် ကျွန်ုပ်သိရှိနေပါသည်။ “စစ်မှန်သောငါ” အဖြစ် ကျွန်ုပ်သဘောထားသောအရာတို့ ဖြစ်ပေါ်နေသောအရာရာကို လေ့လာအကဲခတ်နေသော ကျွန်ုပ်၌ နောက်ဆုံးသော အစစ်အမှန် ဧကန်ဒိဋ္ဌိသည် ဘာလဲ?။ “ငါ အခုကျန်းမာနေပါတယ်” သို့မဟုတ် “ငါသေတော့မှာဘဲ” ဟုသူသိသည်။ သူပြောင်းလဲမှုအားလုံးကို သိရှိသူ လေ့လာအကဲခတ်သူသည် မည်သူလဲ?။ သူကိုယ်တိုင်က ပြောင်းလဲမှုမရှိပါ။ သူသည် ဇီဝအသက်တစ်ခုမဟုတ်ဘဲ သူကိုယ်တိုင်က အသက်ဖြစ်သည်။ ဘုရားသခင်၏ သားတော်ထဲက အသက် ဖြစ်သည်။ မသေတတ်သောသူ ဖြစ်ပါသည်။

“ငါသည် သမ္မာတရားဖြစ်၏” ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ သမ္မာတရားတစ်ပါး မည်ကဲ့သို့ ပျောက်ကွယ်နိုင် ပျောက်နိုင်တတ်မည်လဲ။ ကျွန်ုပ်သည် ကိုယ်တော်နှင့် သမ္မာတရားဖြင့် သမ္မာတရားအားလုံးဖြင့် သမ္မာတရားအလုံးစုံဖြင့် ထပ်တူထပ်မျှ ဖြစ်နေလျှင် မည်သူက ကျွန်ုပ် ကိုဖျက်ဆီးနိုင်မည်လဲ?။ ကျွန်ုပ်သည် အကျဉ်းထောင်ထဲ၌ရှိသည်ဖြစ်စေ၊ လွတ်လပ်သည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ နှစ်နှင့်နှစ် ပေါင်းခြင်းသည် လေးဖြစ်သည်မှာ ပြောင်းလဲမှုမရှိပါ။ ကျွန်ုပ်သည် သမ္မာတရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်။ ပယောဂနှင့်

ကင်းလွတ်သည်။

ကျွန်ုပ်သည် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းရှိလျှင် “ငါသည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားဖြစ်သည်၊ အသက်ဖြစ်သည်” ဟူသော နှုတ်ကပတ်တော်များကို နှလုံးသွင်းထားလျှင် ကျွန်ုပ်သည် နိစ္စထာဝရ အသက်ရှင်လိမ့်မည်။

ဇီဝအသက်၏တိုးတက်ကြီးမြင့်ရာ ကြီးမြင့်ကြောင်း၌ ရုပ်သက်၊ နာမ်သက် အောက်ဆုံးမှာ သွေးအိမ်၊ အသက်အိမ်၊ တစ်ခုတည်းရှိသော သတ္တဝါများဖြစ်ပါသည်။ မရေတွက်နိုင်လောက်အောင် တိုးပွားသည်။ တစ်ခုမှနှစ်ခု၊ နှစ်ခုမှ လေးခု စသဖြင့် တိုးပွားသည်။ အလွန်အလွန် သေးငယ်သောပိုးမှာ အသင်္ချေရှိသည်။ ဤမျှများပြားလာသော်လည်း ပထမပိုးမွှားသေဆုံးသည်ဟု မရှိခဲ့ပါ။ အသက်ရှင် တည်ရှိခြင်း ပုံစံပြောင်းလဲနေသည်။ အသားမျှင်တစ်ခုတည်းတွင် သိုသိပ်ရှိနေမည့်အစား အဆုံးမသတ်နိုင်လောက်အောင် ပွားများလျက်ရှိနေပါသည်။ နေ့စဉ် ထိုပိုးမွှားများ သိန်းသန်းနှင့်ချီ၍ သေဆုံးခဲ့သော်လည်း ၎င်းတို့သည် ပထမပိုးမွှား၏ အစိတ်အပိုင်းမျှသာ ဖြစ်ပါသည်။ ပထမပိုးမွှားသည် ၎င်းတို့အထဲတွင် အသက်ရှင်လျက်ပင် ရှိနေပါသည်။ သေဆုံးမျိုးတုံးခြင်းသည် ရုပ်သက် နာမ်သက်၏ တိုးတက်ကြီးမြင့်ရာ လမ်းကြောင်းအစကတည်းက ပေါ်လာ ခဲ့ပါသည်။ ဤမျှသေးငယ်လှသော ရုပ်သက်နာမ်သက်သည် ပျောက်ဆုံး မျိုးတုံးခြင်းမရှိလျှင် အမြင့်ဆုံးသော သတ္တဝါသည် ဤကမ္ဘာမြေကြီးပေါ် မှ အလွယ်တကူ ကွယ်ပျောက်ဖွယ် ရှိပါသလား။

လျှိုနဒိုဒါဗင်စီ၏ ပန်းချီကားချပ်များကိုလည်းကောင်း၊ မိုက်ကယ် အိန်ဂျယ်လို၏ ပန်းပုများကိုလည်းကောင်း ကျွန်ုပ်တို့သည်ကြီးစွာ တန်ဖိုး ထားကြပါသည်။ ဤအသက်မရှိသော အနုပညာသည်များ၏ လက်ရာ ကို ဤမျှတန်ဖိုးထားကြလျှင် ဖန်ဆင်းရှင်သည်

သူ့ဖန်ဆင်းသမျှသော အရာတို့ကို ဂရုမစိုက်ဘဲ နေမည်လား?။

နိစ္စထာဝရအသက်တစ်ခုရှိသည်ဖြစ်ရာ နောင်တမရသော ဟစ်တလာသည် သူ့သတ်ပစ်ခဲ့သည့်အပြစ်မဲ့ ကလေးများရောက်ရှိသော နေရာသို့ သူမရောက်နိုင်သည့်အားလျော်စွာ ဖြောင့်မတ်သောသူများ အတွက် ကောင်းကင်ဘုံရှိသလို၊ မရိုးသား မဖြောင့်မတ်သောသူများ အတွက် ငရဲဘုံတစ်ခုတော့ ရှိရပါမည်။

ဘုရားမဲ့ဝါဒတို့သည် မသေမပျောက်တတ်သကဲ့သို့ အသက်ရှင် သန်ရေးအတွက် အမှားအယွင်းပြုကြသည်။ သူတို့၏ ဘုရားမဲ့ဆုံးမ သွန်သင်ချက်များဖြင့် လူသိန်းသန်းပေါင်း လမ်းမှားစေခြင်းကို သူတို့ သေခါနီး နောင်တမရဟု မည်ကဲ့သို့ သူတို့ သိရှိနိုင်သလဲ။

ခရစ်ယာန်ဘာသာတရားကို အကြီးအကျယ်ဆန့်ကျင်သော သူများ၏ သေခါနီးနှုတ်ထွက်စကားများမှ ဘုရားမဲ့ဝါဒများ သင်ခန်းစာ ရပါစေ။ တာလေယန်ဆိုသူက “ပြစ်ဒဏ်ခံသူများ၏ ဝေဒနာကို ငါခံစား နေတယ်” ဟူ၍လည်းကောင်း၊ မိရာဘိုဆိုသူ “နိစ္စထာဝရ အသက် အကြောင်းကို ငါမစဉ်းစားရအောင် အိပ်ဆေးကိုပေးပါ” ဟူ၍လည်း ကောင်း၊ ဝေါလာတီယာက “ဘုရားသခင်နှင့်လူက ငါ့ကိုစွန့်ခွာကြပြီ၊ ငရဲပြန်လားတော့မယ်။ အိုခရစ်တော်၊ အိုယေရှုခရစ်” ဟူ၍လည်း ကောင်း၊ ပြင်သစ်ရှင်ဘုရင် နမမြောက် ချာလ်က “လူသားအသွေး ထွက်အောင်၊ လူသားအသက်ကိုသတ်အောင် ဆိုးဝါးသော သူတစ်ပါး အကြံဉာဏ်ကို ငါလိုက်လုပ်ခဲ့ပါ ငါတော့ ပျောက်မှန်းမသိ ပျောက်နေပါ။ ငါကောင်း ကောင်းမြင်နေတယ်” ဟု ထုတ်ဖော်ခဲ့ကြပါသည်။ ထွမ်ပိန်ဆို သူ၏ နောက်ဆုံးနောင်တစကားသည် အများနှင့်မတူ တစ်မူထူးခြား သည်။ “ငါ့ မှာ ကမ္ဘာများရှိရင် ဆင်ခြင်တုံတရားခေတ် (The Age of Reason) ဟူသော ခရစ်ယာန်ဆန့်ကျင်သည့် စာအုပ်တစ်အုပ်

ထုတ်ဝေခြင်းမရှိခဲ့လျှင် ထိုကမ္ဘာများကို ငါပေးလှူပါမည်။ အိုသခင်ဘုရား ကူညီတော်မူပါ။ ခရစ်တော်ကူညီမစတော်မူပါ။ အကျွန်ုပ်နှင့်အတူ နေတော်မူပါ။ တစ်ယောက်တည်း အဖော်မရှိ၊ အထီးကျန်နေလို့ ငရဲဘုံ ရောက်သလို ခံစားပါတယ်”။

ထာဝရအသက်၌ ယုံကြည်ခြင်းသည် ဘုရားမဲ့ဝါဒီများလက်စွဲ စာအုပ် ရေးသားသူများ ဖော်ပြချင်သလို သရော်စရာမကောင်းလှပါဘူး ဟု ယုတ်စွာအဆုံး သက်သေသာဓက ပြခဲ့ပါပြီဟု ကျွန်ုပ်မျှော်လင့်ပါသည်။ စာအုပ်ပုံနှိပ်ထုတ်ဝေခွင့်ကို သူတို့ပိုင်ဆိုင်ကြသောကြောင့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသည်ဟု သူတို့ခံယူကြသည်။

မည်သည့်ခွဲစိတ်ကုသခြင်းသည် အခက်ခဲဆုံးလဲဟု တစ်ခါတုန်း က အပြည်ပြည်ဆိုင်ရာ ဆရာဝန်များ စည်းဝေးကြလေသည်။ ဂျာမန် ဆရာဝန်က ဦးနှောက်ခွဲစိတ်မှု၊ ပြင်သစ်ဆရာဝန်က နှလုံးခွဲစိတ်မှု အခက် ခဲဆုံးဟု ဆွေးနွေးတင်ပြကြသည်။ ကျွန်ုပ်တို့ ဆိုဗီယက် ဆရာဝန်ကတော့ ပါးစေ့ရောင်နာခွဲစိတ်မှု အခက်ခဲဆုံးဟု ဆွေးနွေးရာ ဆွေးနွေးပွဲတက် ရောက်သူများ ဝိုင်း၍ဟားလိုက်ကြသည်တွင် သူက ဤကဲ့သို့ရှင်းပြတော့ မှ ရယ်အားထက် ငိုအားသန်ကြသည်ဟု ဆိုပါသည်။ “ကျွန်ုပ်ဆွေးနွေး တင်ပြချက်ကို ခင်ဗျားတို့ သဘောမပေါက်ကြလို့ ရယ်ကြတာဖြစ်တယ်၊ တော်လှန်ရေးနောက်ပိုင်းမှစပြီး ပါးစပ်ကို ဖွင့်ခွင့်မပြုသည့်အတွက် ဦးခေါင်းခွံကို ဖောက်ထုတ်ပြီး ဦးနှောက်ကို ဖြတ်ကျော်ကာ ရောင်နေသည့် ပါးစေ့ကို ခွဲထုတ်ရပါသည်”။

ကွန်မြူနစ်အစိုးရတစ်ခုခု၏ ခွင့်ပြုချက်မရဘဲ ထိုပါးစပ်ကို ကျွန်ုပ် ဖွင့်ဟစေခဲ့ပါသည်။ ခရစ်ယာန်များစကားဖွင့်ဟသည်နှင့် တစ်ပြိုင်နက် တစ်ခါတည်း သူတို့မှန်ကန်ကြောင်းကို ပေါ်လွင်နေပါ သည်။

သိပ္ပံပညာနှင့် ဘာသာတရား

ကွန်မြူနစ်လျှို့ဝှက်ပုလိပ်အဖွဲ့သည် အပြစ်ကင်းမဲ့သော ပုဂ္ဂိုလ်များထံမှ စိတ်ကူးယဉ်ရာဇဝတ်မှုများကို ဝန်ခံရန် ညှစ်ထုတ်သည့် အစွမ်းပကားအတွက် နာမည်ကြီးကြပါသည်။ ထိုကဲ့သို့သော “ရာဇဝတ်ကောင်များ” ကို ခရစ်ချက်လက်အောက်တွင် ပြန်လည်ထူထောင်ခြင်း ပြုခဲ့ပါသည်။ ဆိုဗီယက်အကျဉ်းထောင်ထဲတွင် ခရစ်ယာန် အမြောက်အမြားသည် ထုံးတမ်းစဉ်လာ လူသတ်မှုကို ဝန်ခံခြင်းဖြင့် အချုပ်ကျနေကြပါသည်။ ခရစ်ယာန်များကို ရောင်ပေပေပေါကြောင်ကြောင် လီဆယ်တရားစွပ်စွဲ၍ အပြစ်ရှိကြောင်း အတင်းအဓမ္မ ဝန်ခံစေရန် ရုရှားနိုင်ငံကသာ အထူးအခွင့်အရေး ပိုင်ဆိုင်လေသည်။

ရုရှားလျှို့ဝှက်ပုလိပ်များ ညှင်းဆဲနှိပ်စက်ခဲ့သည့် အကျဉ်းသားထဲတွင် ရဲဘော်လောကဓာတ်ပညာ ပါဝင်လေသည်။ ရိုက်နှက်ခြင်း၊ သံပူနှင့် မီးရှို့ခြင်းစသော ညှင်းဆဲခြင်းမျိုးစုံခံရှာသော အကျဉ်းသား ဦးလောကဓာတ်ပညာသည် စိတ်အာရုံထိခိုက်ဖွယ်သော ဝန်ခံချက်ပေးလေတော့သည်။ ၎င်းဦးလောကဓာတ်ပညာ၏ ဖြောင့်ချက်ကို ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ စစ်မှန်သောမည်သည့် လောကဓာတ်ပညာရှင်ကမှ တစ်ပြားမျှပေးမည် မဟုတ်ပါ။ အနည်းငယ် ပြန်လည်နားထောင်ရုံ နားထောင်ကြရအောင်။

“လောကဓာတ်ပညာသည် ဓမ္မတာကို လွန်ဆန်နိုင်သော တန်ခိုးအရှိန်မရှိဟူးဟု မစိန်ခေါ်နိုင်သော နည်းစနစ်တစ်ရပ်ဖြင့် သရုပ်ဖော်ခဲ့လေသည်။” (သနားစဖွယ် နားလပ်နီးတုံး ကျွန်ုပ်တို့တစ်တွေ ယုံကြည်သည်မှာ လောကဓာတ်ပညာသည် တည်ရှိသောအရာများကိုသာ သရုပ်ဖော်နိုင်သည်ဟူသော အချက်ဖြစ်ပါသည်။)။ “ကမ္ဘာစကြာဝဠာတွင် ဇီဝအသက်သည် ကျယ်ပြန့်စွာ ပြန့်နှံ့သည်ဟု သရုပ်ပြသည်။ ဆင်ခြင်တုံ

တရားရှိသော သတ္တဝါများနေထိုင်သည့် ဂြိုဟ်အရေအတွက်သည် အဆုံး မရှိ ကျယ်ပြန့်သည်။ သတ္တဝါများနေထိုင်သော ကမ္ဘာအမြောက်အမြား ၏ အကြောင်းကို ဖော်ပြသည့် လောကဓာတ်ပညာ သုတေသနစာတမ်း သည် ခရစ်ယာန်ဘာသာ၏ အရင်းမူလဖြစ်သော သခင်ခရစ်တော် အသေခံခြင်းဖြင့် ဘုရားသခင်နှင့် လူရန်ငြိမ်းခွင့်ရသည်ဟူသော တရား ဝါဒကို ရိုက်ချိုးခဲ့လေသည်။

အံ့ဩဖွယ်နိမိတ်လက္ခဏာများ တည်ရှိခြင်းမရှိဟူသော အချက် သည် အပြည့်အဝပေါ်လွင် ထင်ရှားစေခဲ့သည် စသဖြင့်”။

အထက်ပါဖော်ပြပါ စာပိုဒ်တစ်ခုလုံးကို တောက်တီးတောက်တဲ့ စကားအဖြစ် စွန့်ပစ်ပြီးသည့် သကာလ အခြားခိုင်လုံသောစကားဖက် သို့ ကူးသွားကြရအောင်။

လောကဓာတ်ပညာနှင့် ဘာသာရေးတို့အကြားတွင် ပြန်လည် ပေါင်းစည်းခြင်း မပြုနိုင်သော ပဋိပက္ခတစ်ခုရှိသည်ဟု ဆိုခြင်းမှာ ဘုရားမဲ့ ဝါဒီစာအုပ်အတွက် သိပ္ပံဝိဇ္ဇာပညာ အခြေပြုရန် မူလတရား ရင်း တစ်ခု ဖြစ်ပါသည်။ မည်သည့်လောကဓာတ်ပညာနှင့် မည်သည့် ဘာသာတရားကို ဆိုလိုသလဲ။ နှစ်ခုစလုံးမှာ အစဉ်မပြတ် တိုးပွားသော ဩဇာသမား ဖြစ်ကြပါသည်။

ဘာသာတရားသည် လွန်ခဲ့သောအနှစ်ငါးရာတုန်းကနှင့် မဆို ထားနှင့် အနှစ်တစ်ရာတုံးက အခြေအနေနှင့် မတူတော့ပါ။

အစတုန်းက ခရစ်ယာန်တို့ ယုံကြည်ချက်များမှာ ယေရှုသည် သူတို့အသက်ရှင်လျက်ရှိနေသည်မှာပင် ပြန်ကြွလာလိမ့်မည်။ ကမ္ဘာ မြေကြီးသည် ပြားနေသည်။ ဤမြေကြီးသည် ကမ္ဘာစကြာဝဠာ၏ ဗဟို ဖြစ်သည်။ မြေကြီးအထက် မနီးမဝေးတွင် ဘုရားသခင်ထိုင်တော်မူ၍ မြေကြီးပေါ်တွင်ဖြစ်သမျှသည် ဘုရားသခင်၏ အဓိကလုပ်ငန်းကြီးဖြစ်

သည်။ ယခုခရစ်ယာန်တို့သည် ဤအတိုင်းမစဉ်းစားကြတော့ပါ။

ဘုရားသခင်ဖော်ပြတော်မူခဲ့သောအရာသည် နိစ္စထာဝရဖြစ်သည်။ ဤဘုရားသခင်ဖော်ပြခြင်းအကြောင်းကို လူများ၏ ထင်မြင်ချက်တွင် ခေတ္တယာယီမျှဖြစ်သည်။

ဘာသာရေးသာပြောင်းလဲသည်မဟုတ်ဘဲ လောကဓာတ်ပညာလည်း ပြောင်းလဲလျက်ရှိသည်။ မူလတန်းကျောင်းသားများပင်လျှင် ယူစီလစ်၊ ဂါလီလျိုနှင့် နယူတန်တို့၏ လောကဓာတ်ပညာကို ယတိပြတ်အဖြစ် လက်မခံတော့ပါ။

ကျွန်ုပ်တို့၏ အတိုက်အခံများသည် ခေတ်နောက်ကျသော ပရိယာယ်ကို အသုံးပြုခဲ့ပါသည်။ ယခုခေတ် လောကဓာတ်ပညာကို ရှေးခေတ်ဘာသာရေးနှင့် နှိုင်းယှဉ်သည်။ ခရစ်တော်နောက်ပိုင်း နှစ်ဆယ့်ရာစုနှစ်၏ လောကဓာတ်ပညာကို နှစ်ပေါင်းနှစ်ထောင်ငါးရာတုန်းက ရဟူဒီလူမျိုးတို့၏ ဘာသာရေးထင်မြင်ချက်နှင့် နှိုင်းယှဉ်ကြသည်။ ထိုအချိန်တွင် ရဟူဒီလူမျိုးတို့သည် နှစ်ပေါင်းရာနှင့်ချီသော ကျွန်ဘဝမှ လွတ်မြောက်ခါစဖြစ်၍ စာပေမတတ်ဘဲ သူတို့၏ လူမှုရေးနေထိုင်မှုအဆင့်သည် ယခုခေတ် ဂျစ်ပစီလူမျိုးတို့ထက် များစွာနိမ့်ကျလျက်ရှိပါသည်။ သို့သော် ဤနှိုင်းယှဉ်ချက်သည် တရားမျှတမှုမရှိပါ။ ဆိုဗီယက်ပြည်ထောင်စုနှင့် မျက်နှာဖြူများ မနေထိုင်မှီ အမေရိကတိုက်၏ အခြေအနေနှင့် နှိုင်းယှဉ်သလိုဖြစ်နေသည်။ ထိုအချိန်တွင် အိဗရိန်ဟု ခေါ်စမှတ်ပြုကြသော လူမျိုးသာ နေထိုင်သောကာလဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးအားသာမှုကို ထိုအိဗရိန်လူမျိုးခေတ်နှင့် နှိုင်းယှဉ်ရန် တရားမျှတမှု မရှိသလို ဖြစ်နေပါသည်။

ယခုခေတ်လောကဓာတ်ပညာကို ယခုခေတ်အမြင့်ဆုံးသော ဘာသာရေးအတွေးအခေါ်နှင့် နှိုင်းယှဉ်ရပါမည်။ သို့မှသာ ပဋိပက္ခ

အစား ဖြစ်စဉ်ဒွန်တွဲမှုကို မြင်ရမည်ဖြစ်ပါသည်။

ဤအကြောင်းအရာမှာ ကိုးကားရန်ဖြစ်သင့်ဖြစ်ထိုက်သော အကြောင်းအရာဖြစ်ပါသည်။ အိန်းစတင်း၏အဆိုကို တစ်ဖန်ပြန်ကိုးကား လျှင် “မဟာလောကဓာတ်ပညာရှင်ကြီးအဖြစ် ဖန်တီးသောသူမှာ ဉာဏ် ကြီးရှင်တို့ဖြစ်သည်ဟု လူအများက ပြောဆိုနေကြသည်။ သူတို့များပါ သည်။ မဟာလောကဓာတ်ဆရာကြီး ဖြစ်စေသောအရာမှာ အကျင့် စာရိတ္တဖြစ်သည်။” ဘယ်လိုသဘောထားကြမည်လဲ။ အကျင့် စာရိတ္တ တည်ကြည်ကောင်းမွန်ခြင်းဆိုသည်မှာ လောကဓာတ်ပညာနှင့်မဆိုင် ဘာသာရေးနှင့် ကိုယ်ကျင့်တရား၏ တန်ဖိုးတစ်ရပ်ဖြစ်ပါသည်။ ရိုးသား မှုနှင့်သမာဓိဂုဏ်ပေါ် အခြေခံသော အကျင့်စာရိတ္တ မရှိလျှင် မည်သူမျှ လောကဓာတ်ပညာရှင်အစစ် မဖြစ်နိုင်ပါ။ ဤအကြောင်းအရာများမှ ခရစ်ယာန်ဘာသာ သွန်သင်သော တန်ဖိုးများ ဖြစ်ကြပါသည်။

လောကဓာတ်ပညာသာ ရှိသောသူကို လောကဓာတ်ပညာရှင်အဖြစ် ယုံကြည်အားထားစရာမရှိပါ။ သူသည် စိတ်စေတနာကောင်းရှိရမည်။ ဓာတ်ခွဲခန်းတွင် သူတွေ့ရှိသောအရာများကို သူယုံကြည်ရပါမည်။ မျှော်လင့်ချက်ရှိရမည်။ အဘယ့်ကြောင့်ဆိုသော် မျှော်လင့်ချက် မရှိလျှင် သုတေသနလုပ်ငန်းတွင် အချိန်ကို ဆက်ကပ်နိုင်မည်မဟုတ်ပါ။ တစ်ဖန် စိတ်ပါဝင်စားမှု ရှိရပါမည်။ သို့မဟုတ်လျှင် ဓာတ်ခွဲခန်းတွင် မရေတွက်နိုင်သော နာရီအချိန်များစွာ အသုံးပြုနိုင်မည်မဟုတ်ပါ။ အရာရာသည် စနစ်တကျရှိခြင်းကို အလွယ်တကူလက်ခံနိုင်ရန် စိတ်ထားနှိမ့်ချမှုရှိရပါမည်။ လောကဓာတ်ပညာရှင်သည် အကြံအစည်တစ်ခုတည်းရှိရပါမည်။ အဘယ့်ကြောင့်ဆိုသော် သူသည် စိတ်လေလွင့်နေလျှင် မည်သည့်အရာကိုမျှ စမ်းသပ်တွေ့ရှိမည် မဟုတ်ပါ။ လုပ်ဖော်ကိုက်ဖက်များနှင့် ပူးပေါင်း

ဆောင်ရွက်မှုစိတ်ထားကောင်းရှိရပါမည်။ ဇွဲရှိဖို့လိုသည်။ ဇွဲမရှိလျှင် မာဒမ် ကူရီသည် မီးသွေးရှစ်တန်မျှမှ ဆန်စေ့မျှသာ ခြပ်စင်ကိုရရှိမည် မဟုတ်ပါ။ မှန်ကန်စွာ ဆုံးဖြတ်တတ်ဖို့လိုသည်။ သူတွေ့ရှိသော လောကဓာတ် အကြောင်းအရာများကို အကျယ်မချဲ့ဘဲ ကမ္ဘာသို့ ပြောကြားဖို့လိုသည်။ လိမ္မာရေးခြားရှိ၍ အတ္တမဆန်ရဘဲ လူသားများအတွက် အန္တရာယ်ရှိသောအရာကို ဖုံးဖွက်တတ်ရမည်။ လောကဓာတ်ပညာရှင်မျှသာဖြစ်သော သူသည် လောကဓာတ်ပညာရှင် မဟုတ်ပါ။ ပထမဆုံးသူသည် ဘုရားမဲ့ဝါဒကပေးသော ကိုယ်ကျင့်တရားတန်ဖိုးမဟုတ်ဘဲ လူသားများအတွက် ဘာသာရေးကပေးသော ကိုယ်ကျင့်တရား တန်ဖိုးရှိရပါမည်။

စတာလင်က ကြေညာသည့် “လောကဓာတ်ပညာသည် ပုထုဇဉ် လူသားဘဝကို ကယ်တင်သောသူဖြစ်သည်”။ ဤအဆိုကို အနုမြူပေါ်ခါစတွင် ပြောကြားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ လောကဓာတ်ပညာ သည် တစ်ဒဂ်လေးတွင် မြို့ကြီးပြကြီးများကို ဖျက်ဆီးပစ်နိုင်သော လက်နက်ကိုဖန်တီးပေးနေပါသည်။ လူသားများ တုံးသွားနိုင်အောင်ပင် အနုမြူ စွမ်းသတ္တိရှိသည်။ ဤကဲ့သို့ဖြစ်ရသည့် အကြောင်းမှာ လောကဓာတ် ပညာရှင်တစ်ချို့သည် လောကဓာတ်ပညာကို တည်ဆောက်ထားသော အဆောက်အဦးပေါ်တွင်ရှိသော တန်ဖိုးများကို မလေးစားသောကြောင့် ဖြစ်ပါသည်။ လောကဓာတ်ပညာသည် ဘာသာရေးနှင့် နီးကပ်စွာဆက်စပ်နေရပါမည်။ သို့မဟုတ်လျှင် ကိုယ်စိတ်ချမ်းသာမှု ရယူနိုင်ရန် မြဲနေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အတိတ်တွင် လောကဓာတ်ပညာနှင့် ဘာသာရေးသည် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ကြောင်း ပုထုဇဉ်လူသားဘဝသည် လောကဓာတ်ပညာ မထွန်းကားမှီကာလထက်

လောကဓာတ်ပညာထွန်းကားနေသော ယခုခေတ်တွင်ပို၍ ကျီးလန်၊ စာစားဖြစ်နေပါသည်။

ဘုရားမဲ့ဝါဒပင်လျှင် ခရစ်ယာန်ဘာသာကိုယ်ကျင့်တရား တန်ဖိုးမပါဘဲ ဖြစ်နိုင်စရာမရှိပါ။ ဤသို့ဆိုရာတွင် ဘာကိုဆိုလိုသလဲ ဟု အထူးအဆန်းဖြစ်ကောင်းဖြစ်ပါမည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် တွင် “ရုပ်ဝါဒများ၏ထင်မြင်ယူ ဆချက်အရဆိုလျှင် လောကတွင်လှုပ်ရှားနေသော ထာဝရနှင့် အဆုံးမရှိ သော ရုပ်ဒြပ်များမှလွဲ၍ အခြားအရာဝတ္ထုမရှိပါ။” ရုပ်ဒြပ်မှလွဲ၍ အခြား ရုပ်ဝတ္ထုမရှိဘူးဟုဆိုလျှင် အရာခပ်သိမ်းသည် ရုပ်ဝတ္ထုသာဖြစ်သည်ဟူ သော ရုပ်ဝါဒီများ၏ အတွေးအခေါ်အရ ဤကဲ့သို့အဆိုပြုသော လူများ ပင်လျှင် ရုပ်ဒြပ်များဖြစ်ကြပါမည်။ ရုပ်ဒြပ်မှလွဲ၍ အခြားမည်သည့် အရာမျှ မတည်ရှိပါ။ ဤသို့ဆိုလျှင် ဘုရားမဲ့ဝါဒတို့၏ ယုံကြည်သက်ဝင် ချက်မှာလည်း ရုပ်ဒြပ်သာဖြစ်ပါမည်။ ကျွန်ုပ်၏ အတိုက်အခံများသည် ဘုရားမဲ့ဝါဒကိုချစ်၍ ဘာသာတရားကိုမုန်းတီးကြသည်။ သူတို့၏ ချစ်ခြင်းနှင့် မုန်းခြင်းတို့သည် ရုပ်ဒြပ်ဘဲလား။ အမွန်မြတ်ဆုံးစံနှုန်း တစ်ခုအတွက် သူတို့တိုက်ပွဲဝင်ကြသည်။ အမွန်မြတ်ဆုံးသော စံနှုန်း တစ်ခုအတွက် သူတို့ စာရေးကြသည်။ ဤကဲ့သို့ပြုလုပ်နေသော အချိန် ကာလမှာပင် ဝိညာဉ် ရေးရာတန်ဖိုးများ မသိရှိဘူးဟု ငြင်းဆန်လျက် ရှိနေကြသည်။ မောက်မောက်မာမာ ပြုလုပ်ကြသည့်တိုင်အောင် ဘုရားမဲ့ဝါဒတို့သည် ထိုကဲ့သို့ ဝိညာဉ်တန်ဖိုးများပေါ်တွင် အသက်ရှင် လျက်ရှိကြသည်။

တစ်ဆင့်ကျော်၍ ရေးလိုက်ကြသေးသည်။ “အတုမရှိ ရုပ်ဝါဒ အမွန်တရားကို လောကဓာတ်ပညာနှင့် စမ်းသပ်ချက်အားလုံးဖြင့် အတည်ပြုသည်။ သို့သော် ယထာဘူတပညာပိုင်းဆိုင်ရာ အမွန်မြတ်ဆုံး

သော စံနှုန်းနှင့် ဘာသာတရား၏ တရားမျှတမှုကို မည်သူကမ္ဘာ
သရုပ်မဖော်နိုင်ပါ။ ဤကဲ့သို့ဆိုသောကြောင့် လောကဓာတ်နှင့် လောက
ဓာတ်စမ်းသပ်ချက်မှ ရရှိသော အချက်အလက်တို့မှ ကျွန်ုပ်တို့တစ်တွေ
သည် ရုပ်ဒြပ်မျှသာဖြစ်သည်ဟု အတည်ပြုလေသည်။ ကျွန်ုပ်ရှုတ်ချ
နေသော ထိုစာအုပ်ရေးသားသူများသည်လည်း ရုပ်ဒြပ်မျှသာဖြစ်ကြ
သည်။ ရုပ်ဒြပ်သည် နောက်တစ်ခုရုပ်ဒြပ်၏ ပမာဏကို သဘောပေါက်
စေရန် ဒုက္ခရှာနေရသလား။ ကျွန်ုပ်၏ အတိုက်အခံများသည် ရုပ်ဒြပ်စုပုံ
ခြင်းမျှသာ ဖြစ်ကြသလို ကျွန်ုပ်လည်း ရုပ်ဒြပ်အထုပ်တစ်ထုပ်ဖြစ်ပါသည်။
ရုပ်ဒြပ်ခြင်းအတူတူ ထိုသူတို့သည် မည်သည့်အကြောင်းကြောင့်
သူတစ်ပါး၏ အတွေးအခေါ်ကို ပြောင်းလဲစေရန် အချိန်နှင့်အင်အား
အကုန်ခံ၍ လုပ်ဆောင်နေကြသလဲ။

သူတို့၏အဆိုအရ ရုပ်ဒြပ်သည် သူတို့၏အခြေခံ နိယာမတရား
အရ ထာဝစဉ်လှုပ်ရှားနေကြသည်။ သင်သည် ဂြိုဟ်တစ်ခု၏ လှုပ်ရှားမှု
ကို မပြောင်းနိုင်သကဲ့သို့ အနုမြူဓာတ်ကို သူ၏ သဘာဝရည်ရွယ်ချက်မှ
တစ်ပါးယုံကြည်စိတ်ချအောင်လုပ်၍ မရနိုင်ပါ။ သို့ဖြစ်လျှင် မည်သည့်
အကြောင်းကြောင့် ကပ်ဖဲ့၍ ကျွန်ုပ်ကို ယုံကြည်စေရန် အားထုတ်နေကြ
သလဲ။

ဘုရားမဲ့ဝါဒတို့သည် လူတို့၏တွေးတောယူဆချက်ထက် ပိုမို
ကောင်းလျက်ရှိတတ်ကြလေသည်။ ဘုရားမဲ့ဝါဒတို့သည် စစ်ကြီးတုန်းက
သူတို့ရဲဘော်များ၏ အသက်ကို ကယ်တင်ရန် အသေခံကြသည်။
သစ်သားကုလားထိုင်အတွက် ဘယ်အရူးအပေါကြောင်ကြောင်ကောင်က
အသက်ကို စွန့်လွှတ်မည်လဲ။ စာရွက်တစ်စကလေးကို ကိုယ်စိတ်ချမ်းသာ
စေရန် မည်သူကသူ၏ဝမ်းမြောက်မှုကို စွန့်လွှတ်ဖယ်ရှားမည်လဲ။ သူတို့
ရဲဘော်များအတွက် သူတို့အသက်ကို စွန့်လွှတ်သော သို့မဟုတ် ဘာသာ

ရေးအယူသီးမှုမှ သူတစ်ပါးကို ကယ်နှုတ်ရန် သူတို့၏ အားလပ်အချိန်ကိုပင် မိသားစုနှင့်မနေဘဲ အချိန်ပိုစွန့်လွှတ်သူ ဘုရားမဲ့ဝါဒများသည် သူတို့နှင့်သူတို့၏ ရဲဘော်ရဲဘက်များသည် ရုပ်ဒြပ်မျှသာမဟုတ်ကြောင်းကို သူတို့စိတ်နှလုံးထဲက တစ်ကယ်မယုံကြည်ကြပါ။ လောကဓာတ်ပညာသည် ဘာသာရေးမပါဘဲ မလုပ်ဆောင်နိုင်သကဲ့သို့ ဘုရားမဲ့ဝါဒနှင့် ဘုရားမဲ့ဝါဒီတို့သည် သူတို့၏ အခြေခံတန်ဖိုးများကို မလေးစားဘဲ မတည်ရှိနိုင်ကြပါ။

လောကဓာတ်ပညာရှင်အချို့သည် ဘာသာရေးနှင့် ပဋိပက္ခဖြစ်သည်မှာ မှန်သော်လည်း လောကဓာတ်သည် မည်ကဲ့သို့ တိုးတက်သည်ကို မည်သူသိရှိသလဲ။ ဘာသာရေးသည် ဘယ်လိုတိုးတက်ပြောင်းလဲလာအုံးမည်ကို ကြိုတင်မြင်နိုင်ရန်လည်း ခဲယဉ်းပါသည်။

တစ်ချို့တစ်လေသော လောကဓာတ်ပညာရှင်များနှင့် ဘာသာရေးတို့၏အလယ်၌ရှိနေသော ပဋိပက္ခပင်လျှင် ပြန်လည်ပေါင်းစပ်၍ မရနိုင်ဘူးဟု ယုံကြည်ရန် အကြောင်းပြချက်မရှိပါ။ ရှိသည်ဟု ဆိုကြသည့်တိုင်အောင် လောကဓာတ်ပညာနှင့် ဘာသာရေးတို့သည် သဘောမတူဟန်ရှိငြားသော်လည်း နှစ်ရပ်စလုံးမှန်ကန်နိုင်ပါသည်။ ဥပမာ အလင်း၏အတွေးအခေါ်နှစ်ခုနှင့် တူပါသည်။ အလင်းသည် အမှောင်ဖြစ်သည်ဟူ၍လည်းကောင်း၊ တစ်လက်လက်လှုပ်ရှားသော အရာဖြစ်သည်ဟူ၍ ထင်မြင်ကြသည်။ စမ်းသပ်သည့်အခါ နှစ်ရပ်စလုံးမှန်ကန်သည်ကို တွေ့ရှိရပါသည်။ အမှန်တရားအားလုံး ကျွန်ုပ်တို့၏ မနောစိတ်ထဲတွင် စုဆောင်းဆက်စပ်ရသည်ဟူသော အတွေးအခေါ်မှာ မှားပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အသိတရားသည် အကန့်အသတ်ဖြစ်၍ တစ်ပိုင်းတစ်စသာ သိရှိနိုင်သောကြောင့်ဖြစ်သည်။

လောကဓာတ်ပညာရှင် နှစ်ယောက်သည် အတိအကျတိုင်းထွာ

ကြရာမှ အဆုံးသတ်ချက်ကွာခြားကြသည်ဟု ဆိုရာတွင် ကြိမ်းဝါးစရာ ဘာမျှမရှိပါ။ သို့ဖြစ်လျှင် လောကဓာတ်ပညာရှင်တစ်ဦးနှင့် ဘာသာရေး သမားတစ်ဦး လုံးလုံးလျားလျားကွာခြားသော ကြိုတင်အတွေးအခေါ်မှ အစပြုကြသည့်သကာလ ထွက်လာသော အကျိုးဆက်ကွာခြားလာသည် မှာ ဘာများထူးဆန်း၍ ဘာများ စိတ်ညစ်စရာရှိသလဲ။

တော်ဝင်ဇိုးလက်ဖ်နှင့် ဆာဝိလ်လျှံရမ်ဆေးတို့ နှစ်ဦး၏ အကြောင်းကို သိရှိပြီးသားဖြစ်ပါသည်။ နှစ်ဦးစလုံးသည် နည်းစနစ် တစ်ခြား စီဖြင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ကို တွေ့ရှိကြသည်။ သို့သော် အနုမြူ အလေးချိန်တွင် ခြားနားမှု မသိမသာရှိနေပါသည်။ နှစ်ဦးစလုံး သည် ထိုသဘော မတူချက်ကို ဆက်ထိန်းကြသည်။ တူအောင်လုပ်ဖို့ လည်း မကြိုးစားကြပါ။ သို့သော် ဤသဘောမတူညီမှုတွင် လတ်တလော အန္တရာယ်မရှိဘူးဟု သူတို့ခံယူကြသည်။ နောက်ဆုံးတွင် သူတို့၏တွေ့ ရှိချက်မှာ ပဋိပက္ခသည် လောကဓာတ်ပညာအတွက် အကျိုးဖြစ် ထွန်းလာပါသည်။ ၎င်းအချိန်အထိ မသိရှိရသော နိုက်ထရိုဂျင်ဓာတ် တစ်မျိုးပေါ်ထွက်လာပါသည်။

ဘာသာရေးနှင့်လောကဓာတ်ပညာတို့အကြား ခြုံကြည့်ခြင်းဖြင့် ပဋိပက္ခတစ်ခုခု ကြောက်စရာမလိုပါ။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ဧကန်ဒိဋ္ဌအားလုံးအတွက် နေရာရှိပါသည်။ ဤပဋိပက္ခတွင် ယေရှု၏ အဆိုအမိန့်ကို အသုံးချရပါမည်။ “ရိတ်သိမ်းချိန်မရောက်မချင်း နှစ်ခု စလုံးတိုးပွားပါစေ”။ ဝိရောဓိဖြစ်သော အတွေးအခေါ် နှစ်ရပ်စလုံးအား လွတ်လပ်ခွင့် ပြုရပါမည်။

ဤအကြောင်းအရာအားလုံးသည် ယူဆချက်မျှသာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လောကဓာတ်ပညာနှင့် ဘာသာရေးအလယ် တွင် ကြောက်မက်ဖွယ်ကောင်းသော ပဋိပက္ခကို ကျွန်ုပ်၏အတိုက်

အခံများ တွေ့ရှိနေသည်မှာ တစ်ခုခုအများအယွင်းရှိနေပါမည်။
လောကဓာတ်ပညာရှင်အများဆုံးသည် ပဋိပက္ခအကြောင်းကို ဘာမျှ
မသိရှိကြပါ။

ကျွန်ုပ်အတိုက်အခံများ၏ ပညာတံခွန် ဒီဂရီဘွဲ့များကို ရှိသေ
လေးစားသမှုရှိပါလျက် သို့သော် သူတို့သည် အိန်းစတင်းသည် သူတို့
တစ်တွေထက် အဆကလေးတစ်ခုထက်သာသာ လောကဓာတ်ပညာကို
သိရှိသည်ဟု သူတို့ဝန်ခံရပါလိမ့်မည်။ သက်သေတစ်ယောက်အကြားမှာ
ကမ္ဘာစကြာဝဠာသည် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ရေးသားသူများ၏
နာမည်နာမဟုတ်ဘဲ အိန်းစတင်း၏ နာမည်ကို ဆောင်သောကြောင့်
ဖြစ်ပါသည်။ သဘာဝအားဖြင့် မိမိကိုယ်ကို ဖော်ပြသော် သာ၍မြင့်သော
ဉာဏ်ပညာရှိသော သူတစ်ယောက်အကြောင်းကို အိန်းစတင်းက ထုတ်
ဖော်ပြောဆိုခဲ့ပါသည်။

မဟာရုက္ခဗေဒပညာရှင် မက်ပလန်ကဆိုသူ၏ လောကဓာတ်
ပညာပိုင်းဆိုင်ရာ ဖွင့်ဆိုထားသောအကြောင်းအရာကို သင်သိချင်
ကောင်း သိချင်ပါလိမ့်မည်။ သူရေးထားသည့်အတိုင်း ကိုးကားကြည့်ရ
အောင်။

ဘာသာရေးနှင့် သဘာဝလောကဓာတ် စိတ်ပညာသည်
ဒွန်တွဲလျက် မရပ်မနားတိုက်ပွဲဝင်နေသည်။ အလျှော့
မပေးဘဲ ယုံမှားသံသယရှိခြင်းဖြင့် တရားသော စစ်ပွဲ
ဆင်နွှဲနေသည်။ တရားသေဝါဒကိုလည်းကောင်း၊ ယုံကြည်
မှုကင်းမဲ့ခြင်းကိုလည်း၊ အယူသီးခြင်းကိုလည်းကောင်း၊
တရားသေ စစ်ပွဲကိုဆင်နွှဲကာ ဤဘာသာရေးစစ်ပွဲ၌
အားကြီးမာန် တက်စုစည်းရန် စစ်အော်သံမှာ “ဘုရား
သခင်အထံတော်သို့ အစဉ်အမြဲဖြစ်ခဲ့သည် အားလျော်စွာ

အနာဂတ်တွင်လည်း ဤအတိုင်းပင်ဖြစ်ပါမည်။”

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ကို ရေးသားသောသူများသည် လောကဓာတ်ပညာရှင်များ ဖြစ်ကြပါသည်။ သို့ဖြစ်၍ ဤမျှနာမည်ကြီး လောကဓာတ်ပညာရှင်များအနေဖြင့် လောကဓာတ်ပညာနှင့် ဘာသာရေး အလယ်တွင်ရှိသော ပဋိပက္ခအကြောင်းကို ဘာမျှမသိဘူးဟုဆိုသည့် အချက်ကို လောကဓာတ်ပညာပိုင်းဆိုင်ရာဖြင့် ရှင်းပြကြပါစေ။ မက်ပလန် ကဆိုသူက လောကဓာတ်ပညာနှင့် ဘာသာဓာတ်ပညာနှင့် ဘာသာရေး ၏ အလယ်ပဋိပက္ခကို “အစိမ်းအဝါးကြီး ပြဿနာ” ဟု ခေါ်ဝေါ်သမုတ် ခဲ့လေသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် သည် ဤကဲ့သို့အော်ကြီးဟစ် ကျယ် လုပ်ခဲ့ပါသည်။ “လောကဓာတ်ပညာနှင့် ဘာသာရေးအလယ်တွင် အဆုံး မသတ်နိုင်သော မကျေအေးနိုင်သော တိုက်ပွဲတစ်ခုရှိနေပါသည်။ သူတို့ သည် ဤအဆိုပြုချက်ကို ဘယ်သောအခါမှ ရုပ်လုံးဖော်နိုင်မည် မဟုတ်ပါ။

အိန်းစတိုင်းနှင့် ပလန်ကကို ကျွန်ုပ်တို့ကားခဲ့ပြီးပြီ။ အခြား လောကဓာတ်ပညာရှင်တွေကော ဘယ်လိုလဲ။ လောကဓာတ်ပညာနှင့် ဘာသာရေးအကြား ပဋိပက္ခအကြောင်းကိုကော သူတို့သိရှိဒါတစ်ခုခု ရှိပါသလား။

ဆာဏ္ဍဇော်နာယိတွန်သည် လွန်ခဲ့သောရာစုနှစ် တစ်စုတုံးက အသက်ရှင်ခဲ့သော်လည်း လက်တွေ့ကျသော အကြံအစည်အားလုံး အတွက် ကျွန်ုပ်တို့သည် နယိုတွန်၏ ကမ္ဘာစကြာဝဠာတွင် အသက်ရှင် နေထိုင်လျက်ပင် ရှိကြပါသည်။ ဘုရားမယုံကြည်သော သူ့မိတ်ဆွေများ ကို ခန့်သရော်ရန် သူ့ဓာတ်ခွဲခန်းထဲတွင် နက္ခတ်တာရာ အနေအထား ပုံတူသေးသေးလေးတစ်ခု ပြုလုပ်ထားပါသည်။ ကြိုတင်မျှော်တွေးထား

သည့်အတိုင်း မယုံကြည်သူတစ်ယောက်က သူ့ကိုမေးသည်။ အဲဒါ ဘယ်သူလုပ်သလဲ။ နယိုတွန်၏အဖြေ “ဘယ်သူမှမလုပ်ဘူး”။ “မုသား စကားပါကွာ၊ ပေါကြောင်ကြောင်လုပ်တယ်” မယုံကြည်သူ၏ တုံ့ပြန်မှု၊ “အမှန်အတိုင်းပြောစမ်းပါ။ ဘယ်သူလုပ်သလဲဟု ထပ်မေးသည်။ ထို အခါနယိုတွန်ကဖြေသည်။ ဘာမှမဟုတ်ပါဘူးကွာ။ ပိုမိုခမ်းနားကြီး ကျယ်တဲ့ စနစ်တစ်ခုရဲ့ ပုံတူလေးပါကွာ။ ဒီအရုပ်ကလေးကိုတောင်မှ ပုံစံရေးဆွဲသူ၊ ဖန်တီးပြုလုပ်သူမရှိတဲ့အကြောင်းကို ခင်ဗျားသဘော ပေါက်အောင် ငါရှင်းမပြနိုင်ဘူး။ ဒီပုံစံကို ဆွဲရတဲ့ မူရင်းကြီးကိုကော ဖန်ဆင်းရှင်မရှိဘဲ တည်ရှိလာမယ်လို့ ယုံကြည်ရအောင် ဝန်ခံပါသလား။ ပြောစမ်းပါဦးဗျာ။ ဘယ်လိုဆင်ခြင်တဲ့ တရားမျိုးနှင့် ဖန်ဆင်းရှင် မရှိဘဲ ကမ္ဘာစကြာဝဠာ တည်ရှိလာတယ်လို့ မစပ်စပ်တဲ့ အဖြေရလာသလဲ။

ဘုရားမဲ့ဝါဒီပါမောက္ခများ အသိအမှတ်ပြုခဲ့သော အကြောင်း အရာတစ်ခုရှိပါသည်။ နယိုတွန်သည် သူ၏အခြေခံလောကဓာတ် ပညာလုပ်ဆောင်ချက်ပေါင်းချုပ်စာအုပ်ကို အဆုံးသတ်ရာတွင် “တန်ခိုး နှင့် ပြည့်စုံသောဘုရားတစ်ဆူ၏ အုပ်စိုးခြင်း” အကြောင့်နှင့် မူလဖန်ဆင်း ခြင်းရှိနေသည့်အကြောင်းကို သူယုံကြည်သည်ဟု ဖော်ပြခြင်းဖြစ်သည်။ ထိုပါမောက္ခများ၏ တုံ့ပြန်ချက်မှာ နယိုတွန်သည် ဆယ်ရှစ်ရာစုနှစ် အစပိုင်းတွင် အသက်ရှင်လျက်ရှိရာ၊ ၎င်းခေတ်ကာလတွင် လောကဓာတ် ပညာမထွန်းကားသေးသည့်အပြင် လောကဓာတ်ပညာနှင့် ဘာသာရေး နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေသည့်ခေတ်ကာလဖြစ်ပါသည်။ ထိုသူများက အရေးဆိုကြသေးသည်မှာ နယိုတွန်၏ ဘာသာရေးကိုင်းရှိုင်းမှုသည် သူ၏ လောကစိတ်ပညာရှုထောင့်ကို ဟန့်တားသည်ဟူသော အကြောင်းပင်။ ဟုတ်ပါလေစ။ သို့ဖြစ်လျှင် ဆယ်ရှစ်ရာစုနှစ်က နယိုတွန်၏ ကမ္ဘာစကြာဝဠာသည် နှစ်ဆယ်ရာစုနှစ်တွင် အိန်းစတင်း၏ ကမ္ဘာစကြာ

ဖြစ်လာသည်မှာ ပဟေဠိအဖြစ် ကျန်ရစ်နေပါသည်။ အိန်းစတိုင်းသည် အနုမြူ ဖြစ်ပေါ်လာမှုအဆင့်ဆင့်အကြောင်း အနည်း အကျဉ်းသိရှိ ခဲ့ပါသည်။ လောကဓာတ်အကြောင်း နောက်ဆုံးတိုး တက်မှုကိုပါ သိရှိခဲ့ပါသည်။ လူပျိုပေါက် ဘဝတုန်းက ဘုရား မယုံကြည် သူသည် လောကဓာတ်ပညာ၏ အထွတ်အထိပ်ရောက်သောအခါ ယုံကြည်သူဖြစ်လာခဲ့သည်။

အိန်းစတိုင်းသည် ကျွန်ုပ်၏အတိုက်အခံများကို စိတ်ပူပင်သောကမဖြစ်စေကြောင်း အလျင်အမြန်မှတ်ထားကြရအောင်။ သူတို့သည် ကွန်မြူနစ်အုပ်စိုးသော အိန်းစတိုင်းဖော်ထုတ်ခဲ့သည် ကမ္ဘာစကြာဝဠာအပိုင်းတွင် သူ့စာအုပ်များကို တားမြစ်ရာမှ အမြတ်ထုတ်ကြလေသည်။ မည်သည့်စာအုပ်ဆိုင်တွင်မှ အိန်းစတိုင်းစာအုပ်များ မရောင်း ပါ။ ပညာသင်သည့် အဆောက်အဦများမှာပင် စာကြည့်တိုက် လျှို့ဝှက် ခန်းများတွင် ဖွက်ထားသည်။ မည်သူကမှ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ရေးသားသူများ၏အဆိုကို အိန်းစတိုင်း၏စာအုပ်များဖြင့် တိုက်ကြည့် စစ်ဆေးစဉ်ဝေဖန်ရန် မတတ်နိုင်ကြပါ။ ထို့ကြောင့် သူတို့ ပြောဆိုနိုင်သောအကြောင်းမှာ အိန်းစတိုင်းသည် လောကဓာတ်ပညာနှင့် ဘာသာ ရေးမနှိုင်းယှဉ်” ဟု တစ်သမတ်တည်း ပြောဆိုနေသည်ဟု စွပ်စွဲကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ အိန်းစတိုင်း၏ စကားများကို ကျွန်တော် ကိုးကားဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ကျွန်ုပ်၏အတိုက်အခံများသည် လာပလက်ဆိုသူ၏ အကြောင်းကို အားရပါးရပြောကြလေသည်။ လာပလက်ဆိုသူက ထိုအတွေးအတော “ဘုရားသခင်ကို အလိုမရှိကြောင်းကို ပြောသတဲ့။ ပဌမဆုံး ဘုရားသခင်၏ အပြစ်တင်ခွင့်လွှတ်အောင် ပြောဆိုသည့် အကြောင်း အရာတစ်ခုရှိသည်။ ၎င်းအကြောင်းအရာမှာ နာမည်ကျော်ဆိုဗီယက်

ကြယ်နက္ခတ် တာရာဝိဇ္ဇာတိဟုတ်ဆိုသူက သူထုတ်ဝေသော စာအုပ်အစတွင် အတွေးအတောလာပလက်ကို အလိုမရှိတော့ကြောင်းကို ခိုင်ခိုင်လုံလုံ ဖော်ပြလေသည်။ သို့သော် သူမဖော်ပြခဲ့သောအကြောင်းအရာတစ်ခုရှိပါသည်။ ၎င်းမှာ လာပလက်သည် ခရစ်ယာန် ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ကို ရေးသားသောသူများသည် သူတို့၏ အခြေခံယုံကြည်ချက်ကို ထောက်ခံရန် ဒီကပ်တဲကိုကိုးကားသည်မှာ မှားပါသည်။ ဒီကပ်တဲလည်း ခရစ်ယာန်ဘာသာလက်ခံယုံကြည်သူဖြစ်ပါသည်။ ဒီကပ်တဲ၏စကားများကို သူတို့၏ ရုပ်ဝါဒသဘော သက်ရောက်စေခြင်းဖြင့် အမည်းစက်ထင်စေကြပါ သည်။ ဒီကပ်တဲ၏ ရေးသားချက်မှာ အကျွန်ုပ်ကို ရုပ်ဒြပ်နှင့် လှုပ်ရှားမှုကို ပေးပါ။ သို့ပြုလျှင် ကမ္ဘာစကြာဝဠာကြီးကို ငါတည်ဆောက်မည်ဖြစ်ပါသည်။ ဤစကားများမှာ ရှင်းလင်းပါသည်။ ကမ္ဘာစကြာဝဠာတည်ရှိရန် ရုပ်ဒြပ်နှင့်လှုပ်ရှား မှုလိုအပ်ပြီး ၎င်းကိုတည်ဆောက်ရန် ပညာဉာဏ်ရှိသော သတ္တဝါတစ် ကောင်လိုအပ်ပါသည်။ အကယ်၍ ဒီကပ်တဲ၏စကား အကျွန်ုပ်ကို ရုပ်ဒြပ်နှင့် လှုပ်ရှားမှုတို့ဖြင့်သာ ကမ္ဘာစကြာဝဠာကို ဖန်တီးရမည်ဖြစ်ပါသည်။ အကျွန်ုပ်ဟူသော စကားသာလျှင် ဘုရားသခင်ထံမှလာခြင်းဖြစ်ပါသည်။ ဘုရားသခင်သာလျှင် ကြီးမားသော လုပ်ဆောင်ချက်များကို အထမြောက် စေနိုင်ပါသည်။ ကျွန်ုပ်တို့သည်လည်း ဖန်တီးနိုင်သောသူများအဖြစ် ပုံသဏ္ဍာန်တော်နှင့်အတူ ဖန်ဆင်းထားသော ဘုရားသားများဖြစ်ကြသော ကြောင့် ဒီကပ်တဲက အကျွန်ုပ်ဟု ထည့်ထားခြင်းဖြစ်ပါသည်။

ပညာတံခွန်အဖွဲ့သားများသည် နာမည်ကျော်စာရေးဆရာများ မရည်ရွယ်ခဲ့ဘူးသော အတွေးအခေါ်များကို သူတို့ထင်သလို အဓိပ္ပါယ်

ကောက်ယူကြသည်မှာ အံ့ဩစရာတစ်ခုဖြစ်ပါသည်။

ယခု ဤခေတ်ဟောင်းကလူများကို နောက်ကျောပေး၍ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ရာစုနှစ်ဘက်သို့ မျက်နှာမူကြရအောင်။

အနုမြူလောကဓာတ်ဆရာကြီး တစ်ပါးဖြစ်သော ဟေဆင်ဘတ်သာ အသက်ထင်ရှားလျှက်ရှိခဲ့လျှင် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ဖတ်ဖို့ စိတ်ပင်ကူးခဲ့မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူသည် လောကဓာတ်ပညာနှင့် ဘာသာရေးတစ်လုံးတစ်ဝတည်းရှိဖို့ အကြီးအကျယ် ယုံကြည်ခဲ့ပါသည်။ နာမည်ကျော် ကြယ်တာရာနက္ခတ်ပညာရှင် ဆာဂျိမ်းဂျေဟန်သည် (The Mysterious Universe)စာအုပ်တွင် ဤကဲ့သို့ ရေးသားခဲ့ပါသည်။

ကမ္ဘာစကြာဝဠာဖြစ်လာရာတွင် လှုပ်ရှားသော စက်ကိရိယာကြီးသဏ္ဍာန်ထက် မဟာစိတ်ကူးရာသဏ္ဍာန်ပို၍ ဆန်သည်။ မနောစိတ်သည် ရုပ်ဒြပ်နယ်ပယ်တွင် မတော် တဆင်ရောက်ကျူးကျော်သူအဖြစ် မပေါ်လွင်တော့ပါ။ မနောစိတ်သည် ရုပ်ဒြပ်ကို ဖန်ဆင်းသောသူနှင့် ရုပ်ဒြပ် နယ်ပယ်ကို အုပ်စိုးသောသူအဖြစ် မြောက်ပင့်ဩဘာပေးရန် ပိုမိုသင့်လျော်သည်ဟူသောအချက်ကို ကျွန်ုပ်တို့ စတင်စိတ်သံသယရှိလာကြသည်။ သို့သော် ဤနေရာတွင် လူ၏မနောစိတ်ကို ဆိုလိုသည်မဟုတ်။ အနုမြူဖြင့် ဖွဲ့စည်းထားသော ကျွန်ုပ်တို့၏ တစ်ဦးချင်း၏ ဦးနှောက်ထဲသို့ အတွေးအခေါ်ကိုဖြစ်စေသော ထိုမနောစိတ်ကို ဆိုလိုပါသည်။

ကမ္ဘာစကြာဝဠာ ပုံစံပြုလုပ်သော တန်ခိုးသို့မဟုတ် ကြီးကြပ်အုပ်စိုးသော တန်ခိုး၏ သက်သေ

သာဓကကို ပြနေသည်ကို ကျွန်ုပ်တို့တွေ့ရှိရပေသည်။ ထိုကမ္ဘာ့ စကြာဝဠာတစ်ခုလုံးသည် တည်ဆောက်မှုနှင့် လှုပ်ရှားမှုသည် လူတစ်ဦးချင်း၏ မနောစိတ်နှင့် တစ်ပုံစံ တည်းဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စောစောပိုင်းက ထင်မြင်ခဲ့သကဲ့သို့ ကမ္ဘာ့စကြာဝဠာတွင် ကျွန်ုပ်တို့ ထင်သလောက် လူစိမ်းသူစိမ်းများမဟုတ်၊ ဝင်ရောက် ကျူးကျော်သူများလည်း မဟုတ်ပါ။

နယိုတွန်သည် ခေတ်မမှီ ရှေးကျသော ရာစုနှစ်တွင် အသက် ရှင်ခဲ့သည်မှာ တစ်ပန်းရှုံး ကံဆိုးသည်ဟု ဆိုရပါမည် ဘုရားမဲ့ဝါဒီလက် စွဲစာအုပ် သည် ဤအကြောင်းကြောင့် နယိုတွန်၏ ဘုရားတရား သက်ဝင် ယုံကြည်ခြင်းကို အလွဲလွဲအမှားမှား ရှင်းလင်းချက် ထုတ်ခဲ့ ပါသည်။ optics = စက္ခုအတတ်ပညာဟူသော သူ့စာအုပ်တွင် နယိုတွန် သည် ထိုထက်ရှေးကျသော ပတ်ဝန်းကျင်ဖိအားကြောင့် ဤကဲ့သို့ ရေး သားမိ ခြင်းသာဖြစ်တန်ရာသည်။ သဘာဝဖြစ်စဉ်များကို အကဲခတ်မိ လျှင် ကိုယ်ခန္ဓာမပါသော အသက်ရှင်သော ဉာဏ်ပညာရှိသော နေရာ အကန် အသတ်မရှိ၊ အမြဲထာဝစဉ်ရှိနေသော၊ အရာရာကို နီးကပ်စွာ မြင်၍ ရှင်းလင်းစွာထင်မြင်၍ ဖြစ်သမျှကို အလုံးစုံနားလည်သော ဘုရားတစ်ဆူ ရှိနေသည်မှာ မပေါ်လွင်ဘူးလား။ သို့သော် ဂျိမ်းဂျေဟန် သော်လည်းကောင်း၊ ဟေဆင်ဘတ်သော်လည်းကောင်း၊ တိုးတက်နေ သော လောကဓာတ်ပညာ ထွန်းကားသော ကျွန်ုပ်တို့၏ ရာစုနှစ်တွင် အသက်ရှင်သူများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့၏ ရာစုနှစ်နှင့်လည်း သက်ဆိုင်သူဖြစ်သော စိတ္တဗေဒ ပညာရှင်ကြီး ပါမောက္ခဂျိုး၏ အဆိုမှာ

လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ကာလအတွင်း တိုးတက်

သော နိုင်ငံပေါင်းစုံမှလူများသည် ကျွန်ုပ်နှင့်လာရောက်
တိုင်ပင်ကြသည်။ သက်လယ်ပိုင်းရောက်ရှိကြသော
လူနာများထဲက ဆိုလိုသည်မှာ အသက်သုံးဆယ့်ငါးနှစ်
ရှိကြသော လူနာထဲက သေခါနီးတွင် သူတို့တစ်သက်လုံး
ဘုရားတရား မရှာမတွေ့မိ၍ ပြဿနာမကြုံခဲ့သူဟူ၍
မရှိသလောက်ပါ။ ထိုသူတို့ အယောက်တိုင်းသည် အသက်
ရှင်တော်မူသော ဘာသာရေးမှ ပေးနေသည့်အရာများကို
လက်လွှတ်မိသောကြောင့် အရောက်တိုင်း ဖျားနာနေကြ
သည်ဟုဆိုလျှင် မမှားပါ။ ဘာသာရေး အမြော်အမြင်မရှိ
သောသူသည် အစစ်အမှန် အပြည့်အဝ ပြန်လည်ကျန်းမာ
သည်ဟူ၍လည်း မရှိသလောက်ပါ။

ရာစုနှစ်တစ်ခု၏ ဉာဏ်ရည်ဉာဏ်စွမ်းမဟုတ်ပါ။ လူကို
ဘာသာ ရေးကိုင်းရှိုင်းစေသောအရာမှာ လောကဓာတ်ပညာဖြစ်ပါ
သည်။ လောကဓာတ်ပညာဆိုရာတွင် လောကဓာတ်နှင့် သက်ဆိုင်သော
စက်ဝန်းတစ်ခုလုံးကို ဆိုလိုပါသည်။ သို့ဖြစ်သောကြောင့် ကတ္တလာဆို
သူက နှစ်ပေါင်းများစွာတုန်းက “ကျွန်ုပ်တို့သည် ဘုရားသခင်၏
စိတ်ကူးထင်မြင်ချက်များကိုလိုက်၍ စိတ်ကူးထင်မြင်ကြပါသည်” ဟုရေး
သားခဲ့လေသည်။ အော့စဖို့ တက္ကသိုလ် သတ္တဗေဒဌာန အကြီးအကဲဖြစ်ခဲ့
ဘူးသူ ဆာအလစ္စာဟဒ္ဒီ က “ထာဝရဘုရားဟု ခေါ်ဝေါ်သမုတ်သော
ဘုန်းတန်ခိုးတစ်ခုသည် ဇီဝအသက်အဆင့်ဆင့် ဖြစ်ပေါ်လာရာတွင်
ပါဝင်ခဲ့ပါသည်ဟူ၍လည်းကောင်း၊ ရုက္ခဗေဒနှင့် ဓါတုဗေဒဒွန်တွဲနေ
သကဲ့သို့ အသက်ရှင်နေသော ဤလောကသည် သီအိုလိုဂျီနှင့် ဒွန်တွဲနေ
သည်ဖြစ်သောကြောင့် ဘုရားသခင်၏ အခြေခံဖြစ်သည် သဘာဝအဆင့်
ဆင့်ဖြစ်ပေါ်လာသည့်အပိုင်း ဖြစ်သည်။ မုသာထက် လွန်ကဲခြင်း

အတိအကျမဟုတ်ဘဲ ရုပ်ပိုင်းပို၍ဆန် သည်” ဟု ရေးသားခဲ့သည့်အပြင် အလွန်စိတ်ဝင်စားစရာတစ်ခုလည်း ရေးသားခဲ့သေးသည်။ “လိင်၏ အသက်ရှင်ဖွဲ့စည်းမှုအကြောင်းကို သိရှိ ခြင်းသည် ချစ်သူကို မဖျက်ဆီး သကဲ့သို့ အလားတူ လောကဓာတ်ပညာနှင့် သဘာဝကျသော သီအို လိုဂျီတို့ဖြင့် ကွင်းဆက်မိသော ဘာသာရေးသည် ဘုရားသခင်နှင့် အတင်းအဖျင်းဖွဲ့ခြင်းကို မဖျက်ဆီးနိုင်ပါ။ သို့ဖြစ် ၍ ဤလောကတွင် ဆုံးရှုံးခဲ့သော ရပ်တည်ချက်ကို ပြန်တောင်းဆိုရန် ရှေ့သို့ချီတက်ကြစို့။”

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် သည် မည်သည့်အကြောင်း ကြောင့် ဗဟုရမ်ရာဆဲလ်ကို လောကဓာတ်ပညာရှင်တစ်ဦးအဖြစ် ရည်ညွှန်းထားသည်ကို ကျွန်ုပ်မသိပါ။ ဗဟုရမ်ရာဆဲလ်၏ လောက ဓာတ်တွေ့ရှိချက်ကို ကျွန်ုပ်တို့မသိရှိရပါ။ သူသည် လက်ဝဲဆန်ဆန် နိုင်ငံရေးသဘောထား များကို သဘောတူလေ့ရှိသဖြင့် သူ့ကို ကျွန်ုပ်၏ အတိုက်အခံများအတွက် အရှိန်အဝါတစ်ရပ်ဖြစ်ပါသည်။ သူ့နာမည်ကို ဖော်ထုတ်မိသည့်အတွက် ခရစ်ယာန်ဘာသာအကြောင်းကို သူဘယ်လို ရေးသားခဲ့သည်ကို ဖော်ထုတ်သင့်သည်ဟု ကျွန်ုပ်ထင်ပါသည်။

ကျွန်ုပ်တို့ခေတ်တွင် လိုအပ်သောအရာတစ်ချို့ ရှိသလို ရှောင်ရှားသင့်သောအရာတစ်ချို့ ရှိပါသည်။ ကျွန်ုပ်တို့ ခေတ်သည် ကြင်နာသနားမှု လိုအပ်သည်။ အခြားအရာ ထက် သာ၍လိုအပ်သည်မှာ သတ္တိပြောင်မြောက်သော မြော်လင့်ချက်နှင့်၊ ၎င်းမြော်လင့်ချက်ကို ဖန်တီးရန် စိတ် လှုံ့ဆော်မှုဖြစ်ပါသည်။ အကြောင်းအရာ၏ အရင်းအမြစ် သည် အလွန်လွယ်ကူရှင်းလင်းသောအရာနှင့် ခေတ်မစား သောအရာဖြစ်သဖြင့် နုတ်ဖြင့်တောင် မပြောရဲလောက် အောင် ရှက်မိပါသည်။ ပြောမိလျှင် ကြံဖန်၍ အပြစ်ရှာ

တတ်သောသူများက ခန့်မည်ကို ကြောက်ရွံ့မိပါသည်။ ကျွန်ုပ်ဆိုလိုသောအရာမှာ ထုတ်ဖော်ပြောဆိုမိသည့် အတွက် ခွင့်လွှတ်တော်မူကြပါ။ ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ ခရစ်ယာန်ချစ်ခြင်းမေတ္တာ သို့မဟုတ် ကြင်နာသနားခြင်းဖြစ်ပါသည်။ သင့်တွင် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းရှိလျှင် သင်တွင် အသက်ရှင်တည်ရှိဖို့ စိတ်လှုံ့ဆော်မှုရှိပါသည်။ လုပ်ဆောင်မှုအတွက် လမ်းညွှန်ချက်တစ်ခုရှိပါသည်။ သတ္တိရှိဖို့ ဆင်ခြင်တုံတရားရှိပါသည်။ ချစ်ခြင်းမေတ္တာသည် ဉာဏ်ရည်ဉာဏ်သွားရိုးမှုအတွက် မလွဲမရှောင်လိုအပ်ချက်ဖြစ်ပါသည်။

ယခုစစ်မှန်သော လောကဓာတ်ပညာရှင်များဘက်ကို ပြန်လှည့်ကြရအောင်။ တိုရွန်တိုတက္ကသိုလ် ကြယ်နက္ခတာရာ ပါမောက္ခ စီခန့် ဆိုသူ၏အဆို “ကြယ်၊ နက္ခတ်တာရာ ဝိဇ္ဇာအနည်းဆုံး ၉၀%သည် အဆုံးသတ်သဘောတူညီချက်မှာ ကမ္ဘာစကြာဝဠာသည် ဘုမသိ ဘမသိ နိယာမတရားတစ်ခုကြောင့်သာမဟုတ်ဘဲ မဟာပညာဉာဏ်ထူးရှင် တစ်ပါးမှ ကြီးကြပ်ကွပ်ကဲနေသည်ဟု အဆိုကို ကျွန်ုပ်မဆိုင်းမတွထောက်ခံပါသည်။” ကျန် ၁၀%အနေဖြင့် အများဆုံးမှ ဆိုဗီယက် ကြယ်၊ နက္ခတ်တာရာ ဝိဇ္ဇာများဖြစ်ကြပါလိမ့်မည်။ သူတို့အနေဖြင့် စိတ်ထဲကရှိသည်ကို မဖော်ထုတ်ဝံ့ဘဲ ရေငုံနှုတ်ပိတ် လုပ်ကြပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ၏ အဆိုအတိုင်း လောကဓာတ်ပညာနှင့် ဘာသာတရား ပြန်လည်မသင့်မြတ်သော ပဋိပက္ခရှိလျှင် လောကဓာတ်ပညာရှင် အများဆုံးသည် သူတို့ကိုယ်တိုင် ထိုအကြောင်းကို ဘာမျှမသိသူများဖြစ်သည်ဟု ထပ်မံ၍ ပြန်ဖော်ပြလိုပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် သည် ဘာသာရေးကို ဆန့်ကျင်

သော ဆင်ခြင်ဆင်လက်ကို အသုံးပြု၍ ဦးနှောက်၏ လုပ်ဆောင်မှုအား လုံးသည် လူ့ စက်ရုပ်၏ လှုပ်ရှားမှုနှင့် တူညီသည်။ မည်သည့်စိတ် ဝိညာဉ်ပါဝင်မှု မရှိဟု အဆိုပြုလေသည်။

လူ့ စက်ရုပ်သည် လူ့အစစ်ကဲ့သို့ ဝမ်းနည်းသည့်ပုံစံကို ပြတတ်ခြင်း၊ ဘာသာစကားပြန်တတ်ခြင်း၊ စစ်တုရင်ကစားတတ်ခြင်း၊ လူ့ ဦးနှောက်ထက်ပို၍ လျင်မြန်စွာ ပြဿနာများကို ဖြေတတ်သည်မှာတော့ အံ့ဩစရာကောင်းပါသည်။

သို့သော် လက်လွတ်စပယ် မေ့နေသည့်အချက်မှာ ဤလူရုပ်လည်း လူ၏ဦးနှောက်၊ လူ၏အသိဉာဏ်ဖြင့် တီထွင်ပြုလုပ်ခြင်းဖြစ်ပါသည်။ ကုန်အောင်ပြောမည်ဆိုလျှင် လူ့စက်ရုပ်သည် လူ၏ဦးနှောက်ထဲမှ အဆင့်ဆင့်ပေါ်လာခြင်းဖြစ်ပြီး အတုအပမရှိ ထူးဆန်းသောအရာဝတ္ထုအသစ်ဖြစ်ပါသည်။

လူသည် အပြေးအလွှားလုပ်တတ်သည်။ တစ်နာရီလျှင် ဆယ်မိုင်ပြေးနိုင်သည်ဟု ဆိုကြပါစို့။ သို့သော် လူသည် တစ်နာရီလျှင် မိုင်တစ်ထောင်ကျော် ပျံသန်းနိုင်သော ဂျက်လေယာဉ်ပျံများ၊ ဂြိုဟ်တုများ ဖန်တီးကြပါသည်။ လူသည် အကာအဝေးအကန့်အသတ်အားဖြင့်သာ မြင်နိုင်သော်လည်း မျက်စိဖြင့်မမြင်နိုင်သော အကွာအဝေးမျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားများကိုမြင်နိုင်သော အဝေးကြည့်မှန်ပြောင်းများ အနုကြည့်မှန်ပြောင်းများကို တီထွင်လေသည်။ မျက်စိဖြင့် မမြင်နိုင်သော အရာများကိုပင် မြင်နိုင်သော စက္ကူကိရိယာတီထွင်ကြလေသည်။ လူတို့သည် သူတို့၏အစွမ်းသတ္တိကို တိုးချဲ့နိုင်သော ကိရိယာများကို တီထွင်နိုင်စွမ်းရှိ၍ အာရုံငါးပါးကို ကျယ်ပြန့်စေသည်။ လူ့စက်ရုပ်သည် ဤအမျိုးအစားထဲတွင် ပါဝင်၍ စက်ကိရိယာအားလုံးကို လူ၏ဦးနှောက်ဖြင့် ဖန်တီးခြင်းမျှသာ ဖြစ်ပါသည်။

“ဘုရားမဲ့ဝါဒီစာရေးဆရာ” ဟုခေါ်သော စက်ကိရိယာကို ဘယ်သူက တီထွင်သလဲ။ ကျွန်ုပ်အတိုက်အခံများ တစ်အောင့်လောက် နားပြီး လူတိုင်း၏ဦးနှောက်ထဲတွင် သွေးဥ (cells) သိန်းတစ်ရာနီးပါးခန့် ရှိသည်ကို စဉ်းစားကြည့်စေချင်ပါသည်။ သူ့ကို သရော်ခနဲလိုသော လူ တစ်ယောက်၏ ဦးနှောက်ထဲတွင် ဤမျှများပြားသော အနုမြူဓာတ်ဖို ဓာတ်မများကို ထည့်ပေးထားသောသူမှာ မည်သည့်ဖန်ဆင်းရှင် အမျိုး အစားဖြစ်ပါလိမ့်။ ဦးနှောက်သွေးဥ (cells) တစ်ခု သည် အခြားသွေးဥ နှစ်သောင်းငါးထောင် တစ်ပြိုင်တည်းဆက်စပ်နိုင်ပါသည်။

တစ်ဆင့်တိုး၍ စဉ်းစားကြည့်။ ဘုရားမဲ့ဝါဒီအယောက်တိုင်း သည် သူ၏ ဦးနှောက်နှင့်ကိုယ်အင်္ဂါများကို သွေးထောက်ပံ့ရန် သွေးကြော အရှည် စုစုပေါင်းမိုင်တစ်ထောင်ခန့် ရှိသည်။ ရှေးကျ၍ မှန်ကန်ကြောင်း သက်သေသာဓကပြထားသော ဘာသာတရားကို အနိုင်ယူရန် လွယ်ကူသော လုပ်ငန်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ အတိုက် အခံများသည် ဘာသာရေး မှားယွင်းကြောင်း သက်သေပြရန် ချွေး တစ်ဒီးဒီးထွက်နေကြလေသည်။ ဘုရားမဲ့ဝါဒအရောက်တိုင်းသည် သူ၏ကိုယ်ခန္ဓာအပေါ်တွင် ချွေးထွက် ပေါက်သန်းတစ်ဝက်ခန့် ရှိနေပါသည်။ ဘာသာရေးကို ဆန့်ကျင်ရေး သားနေစဉ်မှာပင် သူသည် အသက်ရှူနေပါသည်။ သန်းပေါင်းခုနှစ်ရာ သွေးဥ (cells) ပါဝင်သော အဆုတ်ရှိသောကြောင့် သူအသက်ရှူနိုင်ပါ သည်။ ဖန်ဆင်းရှင်ကို ဆန့်ကျင်ရေး ရေးသားနေစဉ်မှာပင် သူ၏နှလုံးသည် မှန်မှန်ခုန် လျက်ရှိပါသည်။ သူအသက်ရှင်စဉ်ကာလတွင် အကြိမ်ပေါင်းသန်း ပေါင်းများစွာ လှုပ်ရှားလျက်ရှိနေပါသည်။ တစ်ကယ့်တကယ်တွင် လူတစ်ယောက်၏အသက်တာတွင် နှလုံးသည် သွေးတန်ချိန် ထောင် ပေါင်းခြောက်ရာခန့် စုပ်တင်နေပါသည်။ ကျွန်ုပ်၏ အတိုက်အခံများ

သည် အလေးချိန်တန်ချိန်ပေါင်း မြောက်များစွာကို မနိုင်သောဝန်ချီစက်
သည် ဉာဏ်ပညာရှိသော သတ္တဝါတစ်ကောင်ကောင် မပါဘဲ သူ့ဟာသူ
မနိုင်မည်ဟုကော ယုံကြည်ကြသလား။

ဘုရားမဲ့ ဝါဒလက်စွမ်းစစာအုပ်ကို ရေးသားကြသော
သူများသည် သွေးလန့်နေသောစွမ်းအား အကြီးအကျယ် အသုံးပြုကြပါ
သည်။ ထို စာအုပ်ရေးသားသူအရောက်တိုင်းတွင် သွေးလန့်စေသော
အာရုံကြော စနစ်တွင် သွေးဥပေါင်းသန်းပေါင်း သုံးထောင်ကျော်ရှိပါ
သည်။ ၎င်းအနက် သန်းပေါင်းကိုးရာကျော်သည် ဦးနှောက်အပေါ်ယံ
လွှာတွင် ရှိနေသည်။ တစ်ဆင့်တိုး၍ ပြောမည်ဆိုလျှင် သူတို့တစ်တွေ
မကျန်းမာလျှင် ထိုစာအုပ်ကို ရေးနိုင်ကြမည်မဟုတ်ပါ။ သူတို့၏
ကျန်းမာရေးကို သူတို့ သွေးကြောထဲတွင်ရှိနေသော သွေးဖြူဥသန်း
ပေါင်းသုံးဆယ်က အာမခံ ပေးနေလေသည်။ သူတို့အရောက်တိုင်းတွင်
သွေးနီဥကုဋေပေါင်း တစ်ရာ သုံးဆယ်ခန့် ရှိလေသည်။

သူတို့စာအုပ်ကို မရေးမှီအတွေးအခေါ် ကြည်လင်အောင် လမ်း
လျှောက်လေ့ရှိကြမည်မှာ စိတ်သံသယမရှိပါ။ လမ်းလျှောက်နေစဉ်
မိုးရွာသည်ဆိုကြပါစို့။ မိုးရေတစ်စက်မျှ သူတို့နှာခေါင်းထဲသို့ မဝင်ပါ။
အဘယ့်ကြောင့်ဆိုသော် သူတို့နှာခေါင်းပေါ်သည် အထက်သို့ မလှန်ဘဲ
အောက်သို့ချထားသောကြောင့် ဖြစ်ပါသည်။ ဤအသေးအမွှားကအစ
ဘယ်သူစီစဉ်ခဲ့သလဲ။

အိုဗျာ၊ ဤပညာတံခွန်အဖွဲ့သားများသည် တမန်တော်
ရှင်ယော ဟန်ဟု နောင်တွင်သိရှိခဲ့သော တံငါသည်၏ ဉာဏ်ပညာ
လောက်ရှိခဲ့လျှင် သူသည် မှန်မှန်ခုန်နေသော သူ၏နှလုံးအကြောင်းကို
အံ့ဩနေသည်။ နှလုံးခုန်နေသမျှ အသက်ရှင်နေသည်ဟု သူ့ကို
စိတ်ချစေသည်။ သူ့ မိတ်ဆွေအကောင်းဆုံး ယေရှု၏ ရင်ဘတ်ကိုမှီ၍

လျောင်းနေကာ ကိုယ်တော်၏ နှလုံးခုန်သံကိုကြားနေခြင်းဖြင့် ဘုရားတစ်
ဆူရှိနေသည်ဟု စိတ်ချနေသည်။ နာရီစက်သံကြားသောလူသည်
နာရီပြုလုပ်သူရှိသည်ဟု ယုံကြည်သကဲ့သို့ ရှင်ယောဟန်ဖြစ်နေ
လေသည်။

ကျွန်ုပ်၏အတိုက်အခံများသည် ဖန်ဆင်းရှင်ရှိတော်မူသည့်
အကြောင်းကို သဘောပေါက်သိရှိကြပါစေ။ ဘုရားသခင်ရှိကြောင်းကို
နောက်ဆုံးသဘောပေါက်ရမည့် ငရဲပြည်ထဲသို့ရောက်၍ နောက်မကျ
လွန်မီ ယခုမှာပင် သိရှိကြပါစေဟု ကျွန်ုပ်အစွမ်းကုန် ဆန္ဒပြုမျှော်လင့်
ပါသည်။

လူတို့ဖန်တီးသော လူစက်ရုပ်ထက် သနားစရာကောင်းသည့်
သူတို့၏ ကိုယ်ခန္ဓာစက်ယန္တရားအကြောင်းကို တွေးတောစဉ်းစားရာ၌
ကျွန်ုပ်၏အတိုက်အခံများသည် ကြိုးတံတားရှည်ကြီးတစ်ခုကို ကြည့်ရှု၍
ဘဝင်ကျကြပါစေ။ သို့သော်ငြားလည်း ဥယျာဉ်ထဲသို့သွားသောလမ်းကို
ကန့်လန့်ဖြတ်သည့် ပင့်ကူအိမ်သည် ကြိုးတံတားကို ပထမဆုံးအကြံရ
စေခဲ့လေသည်။ ကြိုးတံတားဆောက်လုပ်သူကို ကျွန်ုပ်တို့ဘဝင်ကျစေ
ရအောင် ထိုပင့်ကူကို မည်သူက ဉာဏ်ပညာပေးခဲ့သလဲ။ ဤတင်မကဘဲ
သေးသေးသွယ်သယ်နှင့် ခိုင်ခန့်သော ထိုနိုင်လွန်ကြိုးမျှင်ကလေးကို
မည်သူက ပြင်ဆင်ပေးခဲ့သလဲ။ လေယာဉ်ပျံစတင်တီထွင်သော လျှီနဒီ
ဒီဗင်စီမှ ရိုက်ညီအစ်ကိုများအထိ ဘယ်ကအကြံဉာဏ်ရကြသလဲ။
ကျေးဇူးတင်များထံမှ ရရှိကြသည်။

သို့သော် ကျွန်ုပ်၏ အတိုက်အခံများသည် သူတို့အကြောင်းကို
ကျွန်ုပ်နားလည်သည်ဟု စိတ်ချချင်မှ စိတ်ချကြပါလိမ့်မည်။ သူတို့သည်
လောကဓာတ်ပညာ၏ အမည်နာမကို အားကိုး၍စကားပြောသည်။
လောကဓာတ်ပညာဆိုသည်မှာ အမှန်တရားကို အခြေခံသည်။ သို့သော်

ငြားလည်း သူတို့ကိုယ်တိုင်က အမှန်တရား၏ ခြွင်းချက်တစ်ခုကို လက်လွှတ်ခဲ့ကြပါသည်။ ထိုအမှန်တရား၏ ခြွင်းချက်မှာ လွတ်လပ်သော၊ တရားမျှတသော နှစ်ဦးနှစ်ဘက် ဆွေးနွေးခြင်းဖြစ်သည်။

ဆိုဗီယက်ပညာတံခွန်အဖွဲ့သား အမြောက်အမြားသည် အိန်းစတင်းနှင့် ပလန်ကတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ဘာသာရေးအဆုံးသတ်ချက်ပြုလုပ်ကြသည်ဟု ဆိုကြပါစို့။ သို့ဖြစ်လျှင် သူတို့၏ သက်ဝင်ယုံကြည်ချက်များအကြောင်းကို ဖော်ပြသည့် ထုတ်ဝေချက်တစ်ခုခု မလုပ်နိုင်ကြဘူးလား။ တစ်ကယ်ပင် လုပ်နိုင်စွမ်းရှိကြပါသည်။ သို့သော် တိတ်တဆိတ်နှင့် အကျဉ်းထောင်ထဲသို့ ဝင်ရောက်ဖို့ စွန့်စားမှုဖြင့် လုပ်ဆောင်ကြရပါလိမ့်မည်။ ဤကဲ့သို့ ဘေးအန္တရာယ် ထူပြောလှသော အခြေအနေအောက်တွင်ရှိသော စာရေးဆရာများလက်မှ များများမတောင့်တနိုင်ပါ။ လူတိုင်းသည် ဤမျှ သူရိယသတ္တိရှိစေကာမူ သူ့ရဲကောင်းမဖြစ်ကြသလို၊ လူတို့သည် မိမိယုံကြည်ချက်အတွက် အသက်စွန့်ခဲ့ကြပါ။

ကွန်မြူနစ်တိုင်းပြည်အုပ်စိုးသောသူတို့သည် စိတ်ကူးယဉ်မဟုတ်သော ဧကန်အမှန်ဖြစ်သည့် အမှန်တရားထက် သူတို့တီထွင်သော အခြေဩဝါဒကို ပိုမိုချစ်ခင်မြတ်နိုးကြပါသည်။ သို့ဖြစ်သောကြောင့် တရားဝင်ဆန်းစစ်ချက်ဖြစ်သော လွတ်လပ်စွာ ဆွေးနွေးခွင့်မပြုကြပါ။ ယင်းကဲ့သို့ သူ၏ပညာတံခွန်အဖွဲ့သားများကို လောကဓါတ်ပညာ၏ နာမည်နာမအားဖြင့်ပင် ပြောဆိုပိုင်ခွင့်မပြုကြပါ။

ပုံနှိပ်ထုတ်ဝေခြင်း လက်ဝါးကြီးအုပ်စိုးမှုကို အလွဲအသုံးပြုသော သူသည် မည်ကဲ့သို့လောကဓါတ်ပညာကို အားကိုး၍ စကားပြောနိုင်မည်လဲ။ ပုံနှိပ်ထုတ်ဝေခြင်း လက်ဝါးကြီးအုပ်ထားမှုကို ဘာသာရေးကပင် ပြုလုပ်သည်ဟု ဘုရားမဲ့ဝါဒီများက စွပ်စွဲကြလေသည်။ ဘာသာရေးက

ပုံနှိပ်ထုတ်ဝေခြင်းကို လက်ဝါးကြီးအုပ်ထားသည်ဟု တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဘူးပါ။ ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် မှ ကောက်ကာငင်ကာ ဥပမာ တစ်ချို့ကို တင်ပြပါမည်။ သူတို့ရေးသည့်အတိုင်းပင် ကိုးကားပါမည်။

“သမ္မာကျမ်းစာ၏ အဆိုအတိုင်း ထာဝရဘုရားသည် ကြယ် တာရာများအားလုံး နေနှင့်လကို ဖန်ဆင်းခြင်းကာလ စတုတ္ထရက်တွင် ဖန်ဆင်းတော်မူသည်”။ ဤနေရာတွင် ကျွန်ုပ်၏အတိုက်အခံများသည် “အားလုံး”ဟူသော စကားကို အလွယ်တကူထပ်ထည့်လေသည်။ “အားလုံး”ဟူသောစကားသည် သူတို့စွပ်စွဲသော ကျမ်းပိုဒ်ထဲတွင် မပါ ဝင်ပါ။ ကြယ်တာရာများကိုလည်း ဘုရားသခင် ဖန်ဆင်းတော်မူသည်ဟု သာ သမ္မာကျမ်းစာက သွန်သင်ခဲ့ပါသည်။ ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် စွပ်စွဲသည့်အတိုင်း နောက်ထပ်ပေါ်လာမည့် ကြယ်များကို ကျမ်းစာထဲ တွင် ဖော်ပြခြင်းမရှိဟု စွပ်စွဲသည်မှာ မမှန်ကန်ပါ။ ဘုရားသခင်သည် ဤကမ္ဘာစကြာဝဠာကို သူတည်ထောင်သော နိယာမ တရားအတိုင်း ဖန်ဆင်းတော်မူခြင်းဖြစ်ပါသည်။ ထိုနိယာမတရားအတိုင်း ဖန်ဆင်း တော် မူခြင်းဖြစ်ပါသည်။ ထိုနိယာမတရားသည် ကြယ်တာရာအသစ်များ ပေါ်လာနိုင်စရာရှိကြောင်းကိုပါ ဖော်ပြပြီးဖြစ်ပါသည်။ လူကသာမမြင်ရ သေးသောကြောင့် နောက်မှပေါ်လာခြင်းဖြစ်ပါသည်။ အခြားနယ်ပယ် တွင် လူသစ်များ၊ အတွေးအခေါ်အသစ်များ၊ စီမံကိန်းအသစ်များပေါ် လာသကဲ့သို့ဖြစ်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် မှနောက်တစ်ခုကို ကိုးကားဖော်ပြ ချက် “ဘာသာတရားဟောဆရာတို့သည် ဤကမ္ဘာမြေကြီးပေါ်တွင်သာ ဇီဝအသက်ကို ဖန်ဆင်းသည်ဟု ဆုံးမသွန်သင်ကြသည်။ သို့သော် ဇီဝ အသက်သည် ကမ္ဘာစကြာဝဠာတစ်ခွင်လုံးတွင် ကျယ်ပြန့်စွာ ပျံ့နှံ့သည်

ဟု လောကဓါတ်ပညာက ရုပ်လုံးဖော်ပြနေသည်။

ဘာသာရေးတရားဟောဆရာတို့သည် ဤဂြိုဟ်တစ်လုံးထဲပေါ်တွင် ဇီဝအသက်တည်ရှိသည်ဟု ဘယ်အခါတုန်းက ဟောပြောခဲ့ဘူးသလဲ။ အလားတူ လောကဓါတ်ပညာသည် ကမ္ဘာစကြာဝဠာတစ်ခွင်လုံးတွင် ဇီဝအသက်ပျံ့နှံ့သည်ဟု ရုပ်လုံးဖော်ဘူးသလဲ။

ကိုးကားချက်နောက်တစ်ခု “လူများမှ သဘာဝကို ပြောင်းလဲခြင်းသည် ဘုရားသခင်ဖန်ဆင်းတော်မူသော လောကကို မပြောင်းလဲတည်မြဲသည်ဟူသော တရားသေဝါဒမှားယွင်းကြောင်းကို ရှင်းလင်းစွာဖော်ပြသည်။ သို့ဖြစ်သောကြောင့် ဘုရားသခင်ဖန်ဆင်းသော ဤကမ္ဘာဤလောကကို ပြောင်းလဲ၍မရဟူသော တရားသေဝါဒသည် အခြေအမြစ်မရှိ။ မည်သည့်ဘာသာတရားက ဘုရားသခင်ဖန်ဆင်းတော်မူသော ဤကမ္ဘာ ဤလောကကို ပြောင်းလဲ၍မရဘူး သို့မဟုတ် လူသည် သဘာဝကို ပြုပြင်ပြောင်းလဲ၍မရဘူးဟု သွန်သင်ဆုံးမခဲ့ဘူးသလဲ။ သမ္မာကျမ်းစာ၏ အစမှာပင်ဖော်ပြသည့်အကြောင်းအရာမှာ ဘုရားသခင်သည် ဒေဝဥယျာဉ်ထဲတွင် ပဌမလူအာဒံကိုထား၍ ထိုဥယျာဉ်ကို စောင့်ရှောက်ရန်၊ ထိုဥယျာဉ်ထဲတွင် အလုပ်လုပ်ရန် မိန့်တော်မူခဲ့သည်ဟု ဆိုရာတွင် သဘာဝကို ပြုပြင်ပြောင်းလဲရန်ဖြစ်ပါသည်။ အာပေလသည် မွေးမြူရေးသမား၊ ကာကွန်သည် လယ်သမားဖြစ်လာကြသည်။ သဘာဝကို လွှမ်းမိုး၍ ပြုပြင်ရန်လူကို ဘုရားသခင် ရည်ရွယ်တော်မူပါသည်။

“သခင်ခရစ်တော် အသေခံခြင်းဖြင့် ဘုရားသခင်နှင့် လူရန်ငြိမ်းခွင့်ရရှိသည်ဟူသော တရားသေဝါဒဗလနတ္တိဖြစ်ခြင်း” ဟူသော သူတို့စာအုပ်၏ခေါင်းစဉ်ငယ်အောက်တွင် ဤဘုရားမဲ့ဝါဒမှားရေးသားပုံက “ခရစ်ယာန် သာသနာပြုဆရာများက ကျွန်ုပ်တို့ကို နားလည်လက်ခံစေ

ရန် ကြီးစားအားထုတ်သော အကြောင်းအရာမှာ ဘုရားသခင်သည် နေရာတကာတွင် တည်ရှိတော်မူသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် သည် တစ်ပြိုင်တည်းစနစ်တကျနှင့် သတ္တဝါများနေထိုင်ကြသော ကမ္ဘာ အားလုံးတွင် လူ့ဇာတိကိုခံယူသည်။ ထို့ကြောင့် ခရစ်တော်သည် မရေ တွက်နိုင်သော ဂြိုဟ်များပေါ်တွင် တစ်ပြိုင်တည်း မွေးဖွားရန် ဝေဒနာခံစား ရန်နှင့် အသေခံရန်လိုအပ်သည်” ဤကဲ့သို့ မိုက်ရှူးရဲ တောက်တီးတောက် တဲ့စကားကို ဘယ်သူကဟောသလဲဟု နာမည် နာမကိုပေးရန် ကျွန်ုပ် အတိုက်အခံများအား စိမ်ခေါ်ရဲပါသည်။ ပထမဆုံး သိန်းသန်းချီသော ဂြိုဟ်များတွင် သက်ရှိသတ္တဝါများနေထိုင် သည်ဟု လောကဓါတ်ပညာက ဘယ်သောအခါမှ အဆိုမပြုဘူးသလို ဒုတိယအနေဖြင့် ဂြိုဟ်အများကြီး ပေါ်တွင် ခရစ်တော် အသေခံတော်မူ ခဲ့သည်ဟု မည်သည့်အသင်းတော် မှ ဟောပြောဘူးခြင်း မရှိပါ။

သို့သော် ဤအကြောင်းကို လျှာရှည်ရန် မလိုတော့ပါ။ အဘယ့် ကြောင့်ဆိုသော် သူတို့၏စာကို ဆက်ဖတ်လျှင် ရှေ့စာမျက်နှာအနည်း ငယ်တွင် သူတို့စောစောပိုင်းက လီဆယ်ရေးသားချက်ကို သူတို့ဘဲ ဆန့် ကျင်၍ ရေးနေသည်ကို တွေ့ရှိရပါသည်။ ရှေ့နှင့်နောက်မညီဘဲ ကယောင်ချောက်ချားဖြစ်လေသည်။ ကြည့်လေ၊ ဤကမ္ဘာမြေကြီး သာလျှင် လူတို့ အပြစ်ကျူးလွန်သောနေရာဖြစ်သည်။ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ရန် လုပ်ဆောင်ဖို့လိုအပ်သည်။ သို့သော် အခြားဂြိုဟ် များပေါ်တွင် နေထိုင်သော အခြားလူမျိုးများသည် ဘုရားသခင်အပေါ် သစ္စာရှိမြဲ ရှိနေကြသည်ဟု အခိုင်အမာ အဆိုပြုချက်ကို သီအိုလိုဂျီ ပညာရှင်များအား နှုတ်လိုက်လေသည်။ (ဘယ်က သီအိုလိုဂျီပညာ ရှင်များရယ်လို့ မည်သူကမှ မသိရှိကြပါ) အမျိုးမျိုးတီထွင်သည်။ ဤ အကြောင်းအရာ ဤယုံကြည်ချက်များကို မည်သည့် သီအိုလိုဂျီပညာရှင်

များကမှ ဘယ်သော အခါမှ ပါးစပ်မှ ဖွင့်ပြောခြင်း မရှိခဲ့ဘူးပါ။

ကျွန်ုပ်အနေဖြင့် ပြုံးလျက်ပင် သူတို့၏ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် မှ နောက်တစ်ချက်ကိုးကားတင်ပြပါမည်။ “ဘာသာရေးသည် ကျွန်ုပ် တို့နေထိုင်သော ဂြိုဟ်၏ပထဝီသည် သဘာဝလျော့ပေါ့ပြုမြင်ခြင်းကိုသာ ဝန်ခံသည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာရေးသည် ဘုရားသခင် ထံတော်မှလာသည်။ သို့သော် ပထဝီအဆင့်ဆင့် တိုးတက်ပြောင်းလဲရာ တွင် လူ၏ပြုပြင်ပြောင်းလဲတတ်သော ဝင်ရောက်စွက်ဖက်မှုကို လုံးဝ ထည့်သွင်းခြင်းမပြုပါ။” သူတို့ဆိုလိုသော အကြောင်းအရာ အပေါင်းဆို လျှင် ဘာသာရေးသည် ဆည်မြောင်း တာတမံများ ပြုလုပ်ခြင်းကိုပင် ခွင့်မပြုသည့်သဘော သက်ရောက်ပါသည်။ ရှေးခေတ်ဘာသာရေး ကိုင်းရှိုင်းသော ဗာဗုလုန်လူမျိုး အဲဂုတ္တုလူမျိုးများပင်လျှင် ဆည်မြောင်း တာတမံ အကြီးအကျယ်ပြုလုပ်ခဲ့သည်ကို ကွန်မြူနစ်စာရေးဆရာတို့ မရိပ် မိကြဟန်တူပါသည်။ ဘာသာရေးသည် ဘယ်တုန်းက ဆည်မြောင်း တာတမံများကို ဆန့်ကျင်ပြစ်တင်ခဲ့ဘူးသလဲ။ ဆန့်ကျင်ခြင်းပြုလုပ်ခဲ့ဘူး လျှင် မည်သည့်ဘာသာရေးလဲ။

ကောင်းပြီ။ ဤတစ်ကြိမ်တော့ ကျွန်ုပ်အတိုက်အခံများသည် သက်သေထူစရာရှိလေသည်။ သူတို့က အနှစ် ၂၀၀ တုန်းက မြစ်နှစ်ခုကို ဆက်သွယ်မည့် တူးမြောင်းကို ကန့်ကွက်သော အာစတြာခန်နယ်မြေ အုပ်စိုးသူ မင်းသားဂိုလီဆင်ကို ကိုးကားဖော်ပြသည်။ သို့သော် ကျွန်ုပ်အနေဖြင့် တပ်အပ်သိရှိသည့်အချက်မှာ မည်သည့်နယ်ပယ်အုပ်စိုးသူမှ သည် ဘာသာရေးကိုယ်စားလှယ်မဟုတ်ဆိုသည့် အကြောင်းဖြစ်ပါသည်။

ကိုးကားချက်နောက်တစ်ခု - “ခရစ်ယာန်ဘုန်းကြီးများ နှစ်ပေါင်း ထောင်နှင့်ချီ၍ ဟောပြောသည့်အချက်တစ်ချက်မှာ ဘုရား

သခင်ထံတော်မှ ခွင့်ပြုချက်မရဘဲ အထက်အာကာသို့ ပျံသန်းသောလူများကို လက်ခံ စရာအကြောင်းမရှိ၊ ဘုရားတရားမရှိသေမလေးစားရာ ကျသဖြင့် ရက်စက်စွာသတ်ဖြတ်ဘို့ လိုအပ်သည်။ ဤကဲ့သို့သော အထက်အာကာ ကောင်းကင်ယံသို့ ပျံသန်းရန်ကြိုးစား၍ အောင်မြင်သော သတ္တိရှိသူများကို ဖြောင်ပစ်ရန် သင့်တော်သည်။ အလားတူ လကမ္ဘာအခြားဂြိုဟ်ကမ္ဘာသို့ ခရီးသွားသူများပါရှိလာလျှင် ဖြောင်ပစ်ဘို့လိုအပ်သည်ဟူသော အတွေး အခေါ်ဟောပြောချက်များမှာ လောလောဆယ် ဖျက်ဆီးခြင်းခံရလေပြီ။

ကျွန်ုပ်သည် ပျူပျူငါငါ ယဉ်ယဉ်ကျေးကျေးပြောဆိုရန် ကြိုးစားသော်လည်း ဤကိစ္စတွင် ကျွန်ုပ်မအောင့်အီးနိုင်ပါ။ ဤအဆိုပြုချက်သည် ထင်ရှားသော မုသာစကားသက်သက်ဖြစ်သည်။ အထက်အာကာသို့ ပျံသန်းရန် ကြိုးစားသောသူ၏ နာမည်နာမကို မည်သူမှ ပေးနိုင်မည် မဟုတ်သည့်အပြင် ကောင်းကင်ယံသို့ ပျံသန်းမိသောကြောင့် အသတ်ခံရသောသူ၏ နာမည်နာမကိုလည်း ပြောပြနိုင်မည် မဟုတ်ပါ။ အမေရိက တိုက်တွင် အာကာသယာဉ်စီးသူများ အသတ်ခံခဲ့ပါသလား။ ပထမဆုံး အမေရိကန်သား အာကာသယာဉ်စီးသောသူသည် ဘုရားသခင်ကို ယုံကြည်သည့်အကြောင်း ခိုင်လုံစွာ ထုတ်ဖော်ပြောဆိုခဲ့သလို နောက်ပေါ်လာသော အာကာသသူရဲကောင်းများသည် လကမ္ဘာကိုပတ်ရင်း သမ္မာကျမ်းစာကို ဖတ်နေကြလေသည်။ ထိုသူတို့ပြန်လာသောအခါ အစားအသောက်ဖြင့် ဧည့်ခံဂုဏ်ပြုကြသည်။ တစ်ဦးတစ်ယောက်မျှ အသတ်ခံခြင်းမရှိခဲ့ပါ။ ပညာတံခွန်အဖွဲ့သားများသည် ဤကဲ့သို့သော မုသာစကားများကို မည်ကဲ့သို့ ရေးသားနိုင်ကြသလဲ။

မော်စကိုလောကဓါတ်ပညာတံခွန်အဖွဲ့ ရေးသားထုတ်ဝေသော စာအုပ်မှထူးဆန်းသော ကိုးကားချက်များကို ဆက်လက်ဖော်ပြပါသည်။

ဘာသာရေးတရားဟောဆရာတစ်ချို့၏ အဆိုအရ မြင့်မြတ်တော်မူသော သူသည် သူ၏ကျိန်းဝပ်ရာနေရာကို ကမ္ဘာစကြာဝဠာ အနက်ဆုံးနေရာသို့ ရွှေ့ပြောင်းသွားသဖြင့် လူလုပ်ဂြိုဟ်တုများသည် ကောင်းကင်နိုင်ငံတော်ကို မမှီမရောက်နိုင်ပါ။ အဘယ့်ကြောင့် ထာဝရဘုရားသခင် နေရာရွှေ့ပြောင်းဘို့ လိုအပ်ပါသလဲ။ ဘယ်တိုးက မည်သည့်ဘာသာတရားဟောဆရာက ဤကဲ့သို့သော ပေါကြောင်ကြောင်စကားကို ဖွင့်ပြခဲ့သလဲ။

သို့သော် ထုံးစံအတိုင်း ဘုရားမဲ့ဝါဒီစာရေးဆရာများသည် သူတို့ ပြောပြီးသောစကားများကို မေ့ပျောက်၍ နောက်တစ်မျိုးဖြင့် လာစမ်းပြန်သည်။ “ခရစ်ယာန်ဘုန်းကြီးများသည် အထူးမှတ်သားထားသော အကြောင်းအရာတစ်ခုမှာ လူတို့သည် ဘုရားသခင်ကိုလည်း ကောင်း သူ၏ကောင်းကင်တမန်အစေခံများကိုလည်းကောင်း ရှာမတွေ့နိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကိုယ်ခန္ဓာမရှိသော ရုပ်ခွဲခြပ်ခွဲများ ဖြစ်၍ ရုပ်လောကနှင့်မဆိုင်ဘဲ ဝိညာဉ်လောကနှင့်သာ သက်ဆိုင်သည်”။ ဤတစ်ကြိမ်တော့ သာ၍ကောင်းသော အဘော်ဖြစ်သည်။ သို့သော် သူတို့လက်မခံသောအချက်မှာ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သောကြောင့် လကမ္ဘာလောက်သာ ရောက်ရှိသော အကာသယာဉ်များများ အတွေ့မခံ အမြင်မခံပါ။ သူတို့ရေးသားချက်တစ်ခုမှာ “ရုပ်ခြပ်မဟုတ်သောအရာတို့သည်လည်း လူတိုးဝင် ချည်းကပ်နိုင်သည်”။ သနားစဖွယ် ရုပ်ဝါဒများက စောစောပိုင်းတွင် အဆိုတစ်ရပ်ပြုခဲ့ပါသည်။ ရုပ်ခြပ်နှင့်လှုပ်ရှားမှုမလွဲ၍ မည်သည့်အရာ ဝတ္ထုမျှ မတည်ရှိဟုဆိုပါသည်။ ယခုမူကား သူတို့ဆိုပြန်သည်။ ရုပ်ခြပ်လောကမဟုတ်သော နာမ်လောက တည်ရှိ၍ လူတို့၏မနောစိတ်ဖြင့် ချည်းကပ်နိုင်သည်။ မှန်ပါသည်။ သို့သော် သူတို့သည် နိစ္စထာဝရ ဝိညာဉ်တော်နှင့် သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ကို စတင်တွေ့ရှိရန် သူတို့၏မနော

စိတ်ကိုသာ အသုံးပြုလျှင် အလွန်မှန်ကန်ပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ၏ အားရပါးရပြောဆိုချက် နောက် တစ်ခုမှာ ဘာသာရေးသည် မောဟကိုတရားစေသည်ဟူသော အချက် ဖြစ်ပါသည်။ ဥရောပတိုက်တွင် ပထမဆုံးသော တက္ကသိုလ်ကို ဖန်တီး သောသူမှာ ဘယ်သူလဲ။ ခရစ်ယာန်များမဟုတ်ပါလော။ ဘုန်းကြီး ကျောင်းများသည် လူနေမှုအဆင့်အတန်းတိုးတက်မှု ပထမဗဟိုများမ ဟုတ်ပါလော။ ဂျာမန်နှင့် အင်္ဂလိပ်စကားနှင့် အခြားဘာသာစကားများ ကို သမ္မာ ကျမ်းစာက ပုံစံသွင်းယူခဲ့သည်မှာ ဘယ်သူက ငြင်းမည်လဲ။

ကောင်းပါပြီ။ ကျွန်ုပ်၏ဘုရားမဲ့ဝါဒ မိတ်ဆွေများသည် ဘာမဆို အခိုင်အမာပြောဆိုနိုင်ပါသည်။ သူတို့သည် အာဏာရှင်တစ်ဦးကို ကိုယ်စားပြုပြီး သူတို့၏အတိုက်အခံများသည် နှုတ်လုံအောင် ပိတ်ထား ခြင်းခံရကြပါသည်။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ၏ အဆိုနောက်တစ်ခုက “လူတို့ သည် ထူးခြားမှတ်သားဖွယ်အဖြစ်အပျက်များ စိတ်ဝင်စားခြင်းကို ဘာသာရေးက ပြစ်တင်ရှုတ်ချသည်”။ ဤအဆိုပြုချက်ကိုမူ ကွန်မြူနစ် လျှို့ဝှက်ရဲ အဖွဲ့နှင့် သဘောချင်းလုံးဝမတူပါ။ ခရစ်ယာန်များသည် ခေါင်းငုံ့မခံ ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ကောင်းမွန်စွာသိရှိသဖြင့် ဘာသာရေး လှုပ်ရှားမှုများအတွက် ကျွန်ုပ်တို့ကိုထောက်ချကြပါသည်။

ဖော်ပြပြီးခဲ့သော ကိုးကားချက်များ လုံလောက်ပြီဟု ကျွန်ုပ်ထင် ပါသည်။ ဤကိုးကားချက်များသည် စာဖတ်သူတစ်ချို့အား ပျို့အန်ချင် လောက်အောင် အော့ကြောလန်သည့်သကာလ ထိုမျှအောက်ကျ နောက် ကျစာအုပ်ကိုသာ တုံ့ပြန်ရန်တန်ပါ့မလားဟု မေးနေသူရှိကောင်းရှိပါ မည်။ တုံ့ပြန်ဖို့တော့ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစာ

အုပ်ကို ဘာသာစကားအမြောက်အမြားဖြင့် ဘာသာပြန်ကာ မရေ့
မတွက်နိုင်လောက်အောင် ဖြန့်ဝေခဲ့ပါသည်။ လူငယ်များ၏
စိတ်မနှောထဲတွင် သွတ်သွင်းခြင်းခံရသည်။ ကြာပွတ်တန်ခိုးဖြင့် အပေါ်
စီးထားသည်။

ကုန်စင်အောင် အတိုချုံးပြောရလျှင် လောကဓါတ်ပညာသည်
ဘာသာရေးကို မဆန့်ကျင်နိုင်ပါ။ ခေတ်မမှီရှေးကျသော ဘာသာရေး
တစ်မျိုးတစ်မည် တစ်ခုအတိုင်းအတာအထိသာ လောကဓါတ်ပညာကို
ဆန့်ကျင်နိုင်ပါသည်။ ဥပမာ ကမ္ဘာမြေကြီးသည် နေကိုပတ်နေသည်ဟု
အဆိုပြုသော ဂါလီလီယိုကို မီးရှို့ခံခဲ့ပါသည်။

“သင်္ဘော”ဟု အသံထွက်အောင် ပြောဆိုလျှင် သင်၏စိတ်အာရုံ
ထဲတွင် ပုံသဏ္ဍာန်အမျိုးမျိုးထွက်ပေါ်လာလိမ့်မည်။ နောဇ၏ သင်္ဘော
ပုံစံမိုလီနဲရှာယားကျွန်းသားများ၏ ရှေးကျသော သင်္ဘော အမေရိကသို့
စီးနင်းသော ဆွတ်ဒင်လူ နော်ဝေလူမျိုးဖြစ်သော ဗိုက်ကင်းတို့၏သင်္ဘော
ပုံစံ အနှစ် ၁၀၀ တုန်းက ရေနှေးငွေ့ဖြင့် မောင်းနှင်သော သင်္ဘောပုံစံ
နှင့် ယခုခေတ် ဝိမံခံသင်္ဘောမျိုး၏ပုံစံများကို သင်၏စိတ်ထဲတွင် အလီလီ
ပေါ်လာပါမည်။

“ဘာသာရေး”သို့မဟုတ် “ဘုရား”ဟုအသံထွက်အောင် ပြောဆို
လျှင် စိတ်ထဲတွင် ပုံသဏ္ဍာန်အမျိုးမျိုး ပေါ်လာပြန်လိမ့်မည်။ လူအမျိုး
မျိုးသည် အချိန်အမျိုးမျိုးတွင် သူတို့နားလည်သဘောပေါက်နိုင်သော
စွမ်းအားအတိုင်းသော်လည်းကောင်း အာရုံခံစားချက်နှင့် ဝိညာဉ်ရေး
အသိအမြင် အတိုင်းအတာအရလည်းကောင်း၊ ဘုရားကိုအမျိုးမျိုး
သဘောပေါက်ကြပါလိမ့်မည်။ ဘုရား၏ပုံသဏ္ဍာန်ကိုလည်း အမျိုးမျိုး
အဓိပ္ပါယ်ပြန်ဆိုကြပါလိမ့်မည်။

အချို့သောဘုရားထင်မြင်ခြင်းကို ရှေးကျပြီး လောကဓါတ်ပညာ

နှင့်ဆန့်ကျင်ခဲ့သည်မှာ စိတ်သံသယမရှိပါ။ သို့သော် ဤအဆိုသည် ဘာသာရေးအားလုံးနှင့် အကျိုးမဝင်ပါ။ အလားတူ ဘာသာရေးသည် လောကဓါတ်ပညာအားလုံးကို လက်ခံစရာအကြောင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် လောကဓါတ်ပညာတွင်လည်း ရှေးကျသော အကြောင်းအရာမြောက်များစွာ ရှိနေပါသည်။

လောကဓါတ်ပညာနှင့် ဘာသာရေးသည် ကွဲပြားသောနယ်ပယ် ဝန်းနှစ်ဝန်းဖြစ်သည်။ လောကဓါတ်ပညာသည် အရာရာ၏ရုပ်ခြပ် အသွင် အပြင်များကိုသာ ဖော်ပြသည်။ မွှေးမွှေးပေးသည်။ ဖက်နမ်းသည်ဆိုသည်မှာ ဘာကိုဆိုလိုသလဲဟု လောကဓါတ်ပညာ ရှင်တစ်ဦးကို မေးကြည့်လျှင် သူ့အဖြေမှာ “နှုတ်ခမ်းနှစ်စုံထိတွေ့ကြသည့် သကာလရောဂါပိုးမွှားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အတုံ့အပြန်ကူး သွားခြင်း” ဟုဖြစ်ပါမည်။ သို့သော် ဤဖက်နမ်းခြင်းမှသာ၍ လေးနက်သော အဓိပ္ပါယ်တစ်ခုရှိသည်။ လောကဓါတ်ပညာရှုထောင့် မှကြည့်လျှင် မည်သည့်ပန်းမာလာမဆို ထုံး ဓါတ်၊ မီးစုန်းဓါတ်၊ နိုက်ထရိုဂျင်ဓါတ်၊ သံဓါတ်နှင့်ဤသို့ အချိုးကျ ပေါင်းစပ်ထားသော ဓါတုဗေဒ၊ ရုက္ခဗေဒ စက်ယန္တရား တစ်ခုဖြစ်သည်။ သို့သော် ပန်းမာလာများကို ချစ်သော သူများအနေဖြင့် လောကဓါတ်ပညာရှင်၏ အဆိုမှာ မဟုတ်ဘူးဟု ငြင်းဆိုကြလိမ့်မည်။ လောကဓါတ် ပညာသွားသောခရီးမှာ လမ်းတစ်ဝက်သာ ဖြစ်သည်။ ထိုလမ်း၏ အစိတ်အပိုင်းတွင် အနုပညာပါဝင်သည်။ ယထာဘူယျပညာပါဝင်သည်။ ခရီး နောက်ဆုံးပိုင်းတွင် ဘာသာရေး ပါဝင်သည်။

ဒီဝအသက်အကြောင်းကို ရှိတ်စပီးယားထံမှလည်းကောင်း၊ ဒစ်ကင်းထံမှလည်းကောင်း၊ မိုက်ကယ်အဲန်ဂျလီထံမှလည်းကောင်း၊ ရာဖယ်လ်ထံမှလည်းကောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာရေးပုဂ္ဂိုလ်ကြီးများထံ

မှလည်းကောင်း၊ ဘုရားသခင်၏ လူ့ဇာတိခံရာဖြစ်သော ယေရှုခရစ်ထံ တော်မှလည်းကောင်း သင်သိရှိချက်များကို ဘေးဖယ်၍ ဇီဝအသက်သည် ရုပ်သက်နာမ်သက် ပေါင်းစပ်ခြင်းမျှသာဖြစ်သည်ဟု သင်ထင်လျှင် သင်သည် ဇီဝအသက်အကြောင်းကို ဘာမျှနတ္ထိမသိရပါ။

ချစ်သူနှစ်ဦးဖက်ရမ်းခြင်းသည် သူတို့၏သွေးကြောထဲသို့ သည်းခြေရည်ဝင်နှုန်းမြန်ဆန်မှုကြောင့် ဖြစ်သည်ဟုဆိုလျှင် သင့်တော်ပါ့မလား။ ထိုချစ်သူနှစ်ဦး၌ ဖြစ်သမျှအကြောင်းအရာသည် သည်းခြေရည်ကြောင့်ဖြစ်သည်ဟုဆိုလျှင် ပြည့်စုံလုံလောက်သော ရှင်းလင်းချက်ဖြစ်ပါ့မလား။ လောကဓါတ်ပညာမဆန်ပါ။ သို့ဖြစ်သောကြောင့် ဇီဝအသက်ကို လောကဓါတ်ပညာ၊ လောကဓါတ်အဖြစ်သို့ လျော့ချခြင်းသည် တရားမှန် လမ်းမှန်မဟုတ်ပါ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်ကို ရေးသားသောသူများသည် လောကဓါတ်ပညာနှင့် ဘာသာရေးအကြား ဆက်စပ်မှုအကြောင်း သဘောတရား ဆင်ခြင်သုံးသပ်ချက်များမှ အရာခပ်သိမ်း၏လက်တွေ့ဘက်သို့ ကူးပြောင်းစေပါသည်။ ကော်ပါနီကင်၏ မိစ္ဆာဒိဋ္ဌိအယူဝါဒကြောင့် ပြင်းထန်စွာ နှိပ်ကွပ်ရန် မာတင်လုသာတောင်းဆိုခဲ့သည်ဟု စွပ်စွဲ ခဲ့ပါသည်။ လုသာက တောင်းဆိုဘူးခြင်းပြု မပြုကိုမူ ပဟေဠိကဲ့သို့ ကျန်ရစ်ပါလိမ့်မည်။ သို့သော် ပြောဆိုသမျှစာဖြင့် ရေးသားခဲ့သော လုသာ၏ လုပ်ဆောင်ချက်မှတ်တမ်းတွင် ထိုစကားလုံးများကို ရှာမတွေ့ရပါ။

သို့သော် ကာလဗင်က လောကဓါတ်ပညာရှင်ကြီး ဆာဗေတုစ်ကို မီးရှို့ခဲ့သည်မဟုတ်လား” ဟု ကျွန်ုပ်တို့၏အတိုက်အခံများက မေးကြာလိမ့်မည်။ ဟုတော့ဟုတ်ပါသည်။ သို့သော် သူစိတ်မချမ်းသာခဲ့ပါ။ သို့သော် ဘုရားမဲ့ဝါဒီလက်စွဲစာအုပ်က ကာလဗင်သည် ဆာဗေတုစ်

ကို လောကဓါတ်တွေ့ရှိမှုကြောင့် သစ်တိုင်ပေါ်ကြိုးချည်၍ မီးရှို့သတ်
ခဲ့သည်ဟု စွပ်စွဲမြဲစွပ်စွဲသည်မှာ မမှန်ကန်ပါ။ မှားယွင်းသော ဘာသာ
ရေး အခြေခံ ဩဝါဒတစ်ခုကို သွန်သင်ဟောပြောမှုကြောင့် သူ့ကို
သေဒဏ်ပေးခြင်း ဖြစ်ပါသည်။ ဤဖြစ်စဉ်မှာ နှစ်ပေါင်း ၅၀၀ ကျော်
တုန်းကဖြစ်ပြီး ခွင့်လွှတ် နိုင်စရာအကြောင်း များစွာရှိပါသည်။ သို့သော်
ကျွန်ုပ်တို့၏ အတိုက် အခံများသည် ဤအကြောင်းအရာနှင့်ပတ်သက်၍
စကားတစ်ခွန်းမျှ မပြောရန် မသင့်ပါ။ ဆာဗေတုတ် တစ်ယောက်
တည်းမက လူပေါင်းသန်း နှင့်ချီ၍ သေဆုံးသည်အထိ အကျဉ်းချကာ
နှိပ်စက်ညှဉ်းပန်းခဲ့သည်။ နောင်တွင် သူ့ရဲဘော်ရဲဘက်များကိုယ်တိုင်
စွန့်လွှတ်ခဲ့သော အာဏာရှင်တစ်ဦး၏ နိုင်ငံရေးဝါဒတစ်ခုမှလွဲ၍ အခြား
ဝါဒကို စဉ်းစားရဲသောသူ တို့ကို သိန်းသန်းနှင့်ချီ၍ ကွန်မြူနစ်အကျဉ်း
ထောင်ထဲတွင် ယုတ်မာစွာ နှိပ်စက်၍ အသက်ဆုံးရှုံးစေခဲ့ပါသည်။

ကျွန်ုပ်၏အတိုက်အခံများ စွပ်စွဲချက်နောက်တစ်ခုမှာ မှားယွင်း
နေသည်ကို ထောက်ပြပါအုံးမည်။ အာလက်ဇန်ဒါမြို့ စာကြည့်တိုက်ကို
၄ ရာစုနှစ်ကုန်ပိုင်းတွင် ခရစ်ယာန်များက ဖျက်ဆီးသည်ဟု စွပ်စွဲလေ
သည်။ သူတို့၏စွပ်စွဲချက်မှန်ကန်လျှင် ၇ ရာစုနှစ်တွင် မူစလင်များ
ဖျက်ဆီး စရာ စာကြည့်တိုက်ရှိတော့မည် မဟုတ်ပါ။

ရယ်စရာ မုသာစကားနောက်တစ်ခု၊ ဘုရားမဲ့ဝါဒီလက်စွာ
စာအုပ်၏အဆိုအရ အမေရိကန်ပြည်ထောင်စု အင်္ဂလန်၊ နယ်သာလန်
နှင့် အလားတူ အခြားတိုင်းပြည်များတွင် ကျောက်ရောဂါကပ်ဆိုက်ခဲ့သည်
မှာ ဘာသာရေးအကြောင်းပြ၍ ခရစ်ယာန်ဘုန်းကြီးများမှ ကျောက်
ရောဂါ ကာကွယ်ဆေးထိုးရန် ငြင်းဆန်သောကြောင့် ဖြစ်သည်ဟု
စွပ်စွဲပါသည်။ ဘယ်တုန်းက ဤတိုင်းပြည်များတွင် နောက်ဆုံးကျောက်
ရောဂါ ကပ်ဆိုက်ခဲ့သလဲ။ တစ်ကယ့်အဖြစ်အမှန်ဆိုလျှင် ဤကျောက်

ရောဂါလုံးဝပျက်သုန်း ခဲ့ပြီးဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စုတွင် ကျောက်ရောဂါ ကာကွယ်ဆေးမထိုးတော့သည်မှာ ကြာညောင်းခဲ့ပြီးဖြစ်ပါသည်။

အား၊ ဟုတ်တယ် ပုစ္ဆာတစ်ခုကျန်သေးသည်။ ကာသိုလိပ်အသင်းတော်စာအုပ်အညွှန်း - ၎င်းတွင် စာအုပ်အချို့ မဖတ်ရန် တားမြစ်ထားပါသည်။ ကာသိုလိပ်အသင်းတော်သည် ထိုစာအုပ်အညွှန်းကို ဒုတိယအကြိမ် ဗာတီကန်ကောင်စီအစည်းအဝေးတွင် ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အလားတူ ကွန်မြူနစ်တိုင်းပြည်များတွင် စာအုပ်အညွှန်းကို ဖျက်သိမ်းရန် ကျွန်ုပ်တို့စောင့်မျှော်လျက် ရှိကြပါသည်။ သူတို့တစ်တွေများ ပါစတာနစ်နှင့် ဆိုဇယ်နစ်ဇင်းတို့ ရေးသားသော စာအုပ်များကို လွတ်လပ်စွာ ဘယ်လောက်များဖတ်ချင်ကြမည်လဲ မပြောနိုင်ပါ။ သမ္မာကျမ်းစာအုပ်နှင့် အညွှန်းများကို ဖတ်ဖို့တော့ မပြောဝံ့ပေါင်။ အနည်းဆုံးတော့ ဗလာတို့၊ နနယိုတွန်၊ ဘတ်စွန်တို့ရေးသော စာအုပ်များ ဖတ်ရှုခွင့် ရလျှင်ပေါ့လေ။ စတာလင်၏စာအုပ်များသည် အညွှန်းထဲတွင် ပါလေရဲ့။ သို့သော် မည်သည့်စာအုပ်ဆိုင်တွင်မှ ရှာ၍မတွေ့ရတော့ပါ။

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် ရေးသားသောသူများ၏ လောကဝါတ်ပညာနှင့် ဘာသာရေးအကြောင်းအပေါ် သဘောထားပြောဆိုချက်သည်လည်းကောင်း၊ ရုပ်ဒြပ်ထက်လက်တွေ့အကြောင်း ပြောဆိုချက်သည်လည်းကောင်း လိုက်စစ်ရှာဖွေခြင်း မပြုနိုင်ပါ။

ကိုယ်အင်္ဂါဖန်တီးသောလုပ်ဆောင်မှုသည် သတ္တဗေဒ၏ အလိုအလျောက်ဟုတ်မှန်ကြောင်း ထင်ရှားခြင်းတစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့တွင် အလင်းနှင့်အရောင်တို့ကိုမြင်ရန် မျက်စိရှိသည်။ ကြားနာစရာအသံရှိသောကြောင့် ကျွန်ုပ်တို့တွင် နားရှိသည်။ ကိုင်စရာရုပ်ဝတ္ထုပစ္စည်းများရှိသောကြောင့် ကျွန်ုပ်တို့တွင် လက်ရှိသည်။ စဉ်းစားတွေးတောစရာရှိ

သောကြောင့် ကျွန်ုပ်တို့အား ဦးနှောက်ကိုပေးသည်။ ယုံကြည်ခြင်းရှိဖို့ ကျွန်ုပ်တို့မှာ ထူးဆန်းသော အစွမ်းပကားရှိနေသည်မှာ ဘယ်လိုသဘောလဲ။ ကလေးငယ်တစ်ယောက်ပင်လျှင် ဤစွမ်းပကားရှိသည်။ ထို့ကြောင့် ဤစွမ်းပကားနှင့်ချိတ်ဆက်မိသော ဧကန်အမှန်ရှိရပါမည်။ ကျွန်ုပ်တို့အထဲ၌ရှိရှိသမျှသော အရာသည် ပြင်ပဧကန်ဒိဋ္ဌိနှင့်ချိတ်ဆက်မိသော ဤလောကတွင် ဆင်ခြင်တုံတရားနှင့်ညီလျှင် ဤယုံကြည်ခြင်းစွမ်းပကားဖြင့် လက်ရဖမ်းမိမည့် အရာတစ်ခုခု “တစ်နေရာတွင်” မရှိဘဲလျက် ကျွန်ုပ်တို့အထဲ၌ ဤယုံကြည်ခြင်းစွမ်းရှိရုံမျှ ရှိလာသည်ကို ဆင်ခြင်တုံတရားနှင့် ကိုက်ညီပါ့မလား။ ယုံကြည်ရမည့် ဘုရားတစ်ဆူရှိသောကြောင့် ကျွန်ုပ်တို့ ယုံကြည်ခြင်းအတွက် စွမ်းပကားရှိသည်။ ရုပ်ဒြပ်မျှသာရှိသည်မဟုတ်။ အကောင်အထည် အစစ်အမှန် ဧကန်ဒိဋ္ဌိရှိသည်။ ဤဧကန်ဒိဋ္ဌိကို ရုပ်ဒြပ်သဘော၊ ဓါတုဗေဒသဘောဖြင့် ရှင်းပြ၍ မရနိုင်ပါ။ လူ၏ ဇီဝအသက်ကို ခြပ်ပေါင်းသဘောဖြင့် ရှင်းပြလျှင် ရယ်စရာသရော်စရာ ဖြစ်နေပါမည်။

လောကဓါတ်ပညာသည် ဘာသာရေးအတွက် လျှောက်လဲချက်ပေးသည်။

ဤကမ္ဘာမြေကြီးသည် နေမှအတိအကျ တော်သင့်သော အကွာအဝေးတွင်ရှိနေပြီး နေကိုပတ်ရာတွင် ဇီဝအသက်ဖြစ်စေနိုင်သော သင့်လျော်သောအရှိန်ဖြင့် လည်ပတ်နေပါသည်။ တော်သင့်သည်ထက် နေကို ပိုကပ်မိလျှင် မီးလောင်ကုန်ပါလိမ့်မည်။ ပို၍ဝေးသွားလျှင်လည်း အေးလွန်း၍ ဇီဝအသက်ရှိနိုင်မည်မဟုတ်ပြန်ပါ။ ကမ္ဘာမြေကြီးသည် နေကိုမပတ်လျှင် ရာသီဥတုအပြောင်းအလဲရှိမည် မဟုတ်ပါ။

အာဟာရဓါတ်တွင် အဓိကခြေခံဓါတ် ငါးခုပါဝင်သည်။ ၎င်းတို့မှာ ကာဗွန်၊ ဟိုက်ထရိုဂျင်၊ နိုက်ထရိုဂျင်၊ ကန့်နှင့် အောက်စီဂျင်တို့ဖြစ်

ပါသည်။ အာဟာရဓါတ်စုတစ်ခုတွင် အနုမြူမှုန့်ထောင်ပေါင်းလေးဆယ် မှ ငါးဆယ်အထိပါဝင်သည်။ ကမ္ဘာပေါ်တွင် ပြန့်နှံ့နေသော ဓါတုဓာတ် တစ်ရာခန့်မှ ဤအဓိကဓာတ်ငါးခု အချိုးကျ ပေါင်းစပ်မိကာ အာဟာရ ဓါတ်စု(Molecules) ဖြစ်နိုင်သည်။ ဤအာဟာရဓါတ်စု တစ်ခုလေးဖြစ် လာအောင် သင်္ချာဖြင့်တွက်ချက်လျှင် သာမန်လူဦးနှောက်ဖြင့် မြင်နိုင် မည်မဟုတ်ပါ။ စန္ဒယားသည် သူ့ဟာသူအလိုအလျောက် ဖြစ်မလာ သကဲ့သို့ ဤအာဟာရဓာတ်စုလည်း အကြောင်းအားလျော်စွာ ကံတရား ကြောင့်ဖြစ်မလာနိုင်ပါ။

ကျွန်ုပ်အကျဉ်းထောင်ထဲတွင် ရှိနေစဉ် သူခိုးများရန်ဖြစ်စကား များနေကြသည်ကို ကြားရပါသည်။ သူတို့သည် အန်စာကစားနေကြ သည်။ အန်စာကို ပစ်ကစားတိုင်း နံပါတ်(၆) မကြာခဏပေါ်လာလျှင် အန်စာတွင် အလေးထည့်ထားသည်ဟု မသင်္ကာဖြစ်ကြသည်။ အလေး ထည့်ထားလျှင် ကံတရားမသက်ရောက်တော့ဘူးဟု သူတို့ယုံကြည်ကြ သည်။ နံပါတ်(၆)သည် မကြာခဏ ဆက်ကာဆက်ကာ ပေါ်လာလျှင် ကံတရားမဖြစ်နိုင်တော့ပါ။ အလားတူစွာ အကြောင်းအားလျော်စွာ ကံ အကြောင်းကြောင့် စနစ်ကျသော ဤကမ္ဘာစကြာဝဠာကြီးဖြစ်မလာနိုင် ပါ။ ယထာဘူယပညာရှင် ဘုရားတရားမယုံကြည်သော ယထာဘူယ ပညာရှင်ဖြစ်သည့်တိုင်အောင် မတော်မဆ အကြောင်းအားလျော်စွာ ဓါတ် ကြီးငါးပါးပေါင်းစပ်ရာမှ လူဖြစ်မလာနိုင်ပါ။ ဘုရား မယုံကြည်သူ ၏ ဦးနှောက်ထဲတွင်ပင် အကြောင်းအားလျော်စွာ ကံကြမ္မာသဘော ဖြစ်မလာနိုင်ပါ။

အာဟာရဓါတ်စုတစ်ခုဖြစ်လာရန် သင်္ချာဘာသာဖြင့် တွက်ချက် လျှင် သာမန်လူဦးနှောက်ဖြင့် မမှီနိုင်ဘူးဟု စောစောပိုင်းက တင်ပြခဲ့ ပြီးဖြစ်ပါသည်။ အာဟာရဓါတ်စုတစ်ခုဖြစ်ရန် ဓါတ်ကြီးငါးပါး ပေါင်းစပ်

ဖို့ အခွင့်အရေးမှာ ၁၀-သုံးညပေါင်း ၁၆၀ လုံးထည့်ထားသော ကိန်း
ဂဏန်း၏ တစ်ဆသာဖြစ်ပါသည်။ ကျွန်ုပ်၏ဘုရားမဲ့ဝါဒ အတိုက်အခံ
များသည် ဤမျှအခွင့်အလမ်းနည်းပါးသော ထီကိုထိုးကြမည်လား။
ပိုက်ဆံအလကားလွှင့်ပစ်ရာကျသလို ပေါကြောင်ကြောင် အရဲစွန့်ခြင်း
လည်းဖြစ်ပါမည်။ သို့သော် သူတို့သည် စိတ်ပိုင်းဆိုင်ရာ ချင့်ချိန်တိုင်း
ထွာသော အတတ်ကိုစွန့်လွတ်သည်။ သူတို့ဝိညာဉ်၏ ထာဝရကျောက်
မျက်ရတနာကိုစွန့်လွတ်သည်။ အခွင့်အလမ်း မျှော်လင့်ချက်မရှိ
သလောက်ဖြစ်သော အတွေးအခေါ်ကြောင့် သမ္မာတရားကို စွန့်လွတ်ကြ
သည်။ ဗရင့် စတုန်တက္ကသိုလ်တွင် နာမည်ကျော် သတ္တဗေဒပညာရှင်
ပါမောက္ခ အက်ဝင်ကွန်ကလင်၏ အဆိုအရ “အကြောင်းအားလျော်စွာ
ကံကြမ္မာ သဘောအရ ဇီဝအသက်ဖြစ်လာနိုင်စရာ အကြောင်းသည်
စာပုံနှိပ်တိုက်ထဲက ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာရာမှ အဘိဓာန်
စာအုပ်ထွက်လာနိုင်စရာအကြောင်းနှင့် နှိုင်းယှဉ်နိုင်ပါသည်” ဟု
ဖြစ်ပါသည်။

သို့သော် ခေါင်းမာသော ဘုရားမဲ့ဝါဒများအတွက် ကျွန်ုပ်တို့၏
ဆင်ခြင်ဆင်လက်များ အကျိုးမသက်ရောက်ပါ။ ကျောက်ခေတ်တုန်းက
လူဦးခေါင်းခွံအကြောင်းကို သိရှိလျက်သားနှင့် ဘုရားမဲ့ဝါဒများသည်
ပရိဒိဘုံတွင် မိတ်သဟာယဖွဲ့သော အာဒံမတည်ရှိခဲ့ဘူးဟု ငြင်းဆိုကြ
သည်။ သမ္မာကျမ်းစာအစပြုရာတွင် လောကဓါတ်ပညာမပါ ကျွန်ုပ်တို့၏
ဘိုးဘေးဘီဘင်များသည် တိရစ္ဆာန်ဘဝမှ တိုးတက်လာသည့်အတွက်
ရှေးကျသည်၊ ရိုင်းစိုင်းသည်၊ သမ္မာကျမ်းစာနှင့် လောကဓါတ်ပညာ ဆက်
သပ်မှုမရှိနိုင်ဘူးဟု သူတို့အဆိုပြုကြသည်။

ရှေ့လာမည့်အနှစ်ငါးထောင်လောက်တွင် ရှေးဟောင်းပစ္စည်း
ရှာဖွေရေးသုတေသနအဖွဲ့က မြေကြီးကိုတူး၍ လက်ရှိဩစတေးလျ နိုင်ငံ

သားလူရိုင်းများ၏ဦးခေါင်းခွဲကိုလည်းကောင်း၊ နယိုဂီနီယားတွင် လက်ရှိ
နေထိုင်သော လူရိုင်းများ၏ ဦးခေါင်းခွဲကိုလည်းကောင်း တွေ့ရှိကြသည်
ဟု ဆိုကြပါစို့။ ထိုရှေးဟောင်းပစ္စည်းရှာဖွေရေးသမားများက ကျွန်ုပ်တို့
ခေတ်တွင် ယဉ်ကျေးသောလူများမရှိဘူးဟုဆိုလျှင်ကော ဘယ်လို
သဘောထားမည်လဲ။ ယခုခေတ်တွင် လကမ္ဘာသို့လူများတက်သွားသော
ခေတ်ကာလမှာပင် တောထဲတွင် လူပုလူရိုင်းများ ရှိသေးသည်။ အလား
တူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သော အာဒံ၏ သားစဉ်မြေးဆက်
ရှိသလို ကျောက်ခေတ်လှိုင်ဂူခေတ် လူများနှင့်ဒွန်တွဲနေသေးသောလူများ
မတည်မရှိသင့်ပေဘူးလား။

တစ်ဖန် ပြောရဆိုရအုံးမည်။ ဤလောကဓါတ်ပညာနှင့်
ဘာသာ ရေးအကြောင်းကို တင်ပြဆွေးနွေးချက် ဤမျှနှင့် လုံလောက်ပြီ
ထင်ပါ သည်။

ဤဘုရားမဲ့ဝါဒီစာရေးဆရာများသည် သမ္မာတရား၏ နာမည်
နာမကိုအားကိုး၍ ပြောဆိုပိုင်ခွင့် ရေးသားပိုင်ခွင့်ကို အရေးဆိုစေသော
အကြောင်းအရာမှာ သူတို့ရေးသားသော စာအုပ်ထဲတွင် စိတ်သံသယ
လုံးဝကင်းမဲ့ခြင်းပင်ဖြစ်ပါသည်။ သူတို့ဟာသူတို့ လုံလှပြီ ဟုတ်လှပြီဟု
သံသယစိတ် ကင်းကြသည်။

သမ္မာကျမ်းစာအုပ်ကြီးကို ရေးသားကြသော ပုဂ္ဂိုလ်များသည်
ဘာသာတရားကိုင်းရှိုင်းကြသော်လည်း စိတ်သံသယဖော်ထုတ်ခြင်းမှ
ကင်းလွတ်ဘူးခြင်းမရှိခဲ့ပါ။ ဆာလံကျမ်းနှင့် ယောဘဝတ္ထုထဲတွင် တွေ့နိုင်
ပါသည်။ နှစ်ခြင်းဆရာ ရှင်ယောဟန်ပင်လျှင် ထောင်ထဲတွင် ရှိနေစဉ်ပင်
ယေရှုသည် မေရိယဟုတ်သလောဟု စိတ်သံသယရှိခဲ့လေသည်။ ယေရှု
ကိုယ်တိုင်က လက်ဝါးကပ်တိုင်ပေါ်တွင် “အကျွန်ုပ်ဘုရား အကျွန်ုပ်
ဘုရား၊ အဘယ့်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” ဟု အော်ဟစ်

တော် မူခဲ့ပါသည်။

ဘုရားမဲ့ဝါဒီများအတွက် လမ်းညွှန်ရေးသားသောသူတို့သည် သူတို့ဟာသူတို့ ဟုတ်လှပြီဟု ထင်နေကြပါသည်။ သနားစရာတော့ ကောင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် စိတ်သံသယရှိ ခွင့်ပင်မပြုဘဲ ဘာသာရေးကိုဆန့်ကျင်သော စာအုပ်ကိုရေးရန် ကွန်မြူနစ်ပါတီ၏ တာဝန်ပေးချက်ကိုသာ စက်ရုပ်ပမာလုပ်ပိုင်ခွင့်ကိုသာ ရရှိကြ သည်။

မည်သူမျှ လုံးလုံးလျားလျား ဘာသာရေးကိုင်းရှိုင်းသည်ဟု မဆို နိုင်ပါ။ ဘာသာရေးကိုင်းရှိုင်းသောသူများပင်လျှင် သူတို့ကိုယ်ပိုင် သံသယ စိတ်ရှိကြသည်။ အလားတူ မည်သူမျှ အမြဲတစေ ဘုရားမယုံ ကြည်သူဟူ၍ မရှိပါ။ ဘုရားမဲ့ဝါဒများသည် ယုံကြည်ခြင်းရှိသည့် အချိန် အခါ သမယရှိကြပါသည်။ သို့သော် သမ္မာကျမ်းစာအုပ်ရေးသားသောသူ ဥပမာ ဒါဝိဒ်နှင့် ယောဘတို့သည် တစ်ခါတလေ ဘုရားသခင်၏နာမည် ကို ပျက်စီးစေမည့် အတွေးအခေါ်မျိုးရှိလေသည်။ ဤသို့ဆိုလျှင် ကျွန်ုပ် တို့၏ ဘုရားမဲ့ဝါဒအတိုက်အခံများမှာ အမြဲတမ်းကြိုတင်ဟောပြောနိုင် သည့် အခြေအနေတွင် ရှိနေပါသည်။ သူတို့မှာ ဘုရားမယုံကြည်သူများ ၏ အပိုင်းအစမျှသာဖြစ်ပါသည်။ သဘာဝမကျဘူးဟု မဆိုနိုင်ပါ။ သူတို့ စိတ်ထဲတွင် ရှိသမျှတွေးသမျှ ကြုံသမျှကို ဖော်ထုတ်ပိုင်ခွင့် မရှိကြပါ။

သူတို့သည် ဟေဆင်ဘတ်ဆိုသူ၏ နာမည်ကျော် မရေရာသော အခြေခံမူအကြောင်းကို မကြားဘူးဟန်ရှိပါသည်။

ကျွန်ုပ်၏ဘုရားမဲ့ဝါဒီ မိတ်ဆွေများဘက်တွင် နိုင်ငံရေးတန်ခိုး အရှိန်အဝါရှိပါသည်။ သို့သော် ကျွန်ုပ်တို့ဘက်တွင် လောကဓါတ်ဆိုင် ရာ သမ္မာတရားရှိပါသည်။ ယေရှုကို လောကဓာတ်အတွေးအခေါ် စတင် တွေ့ရှိသူအဖြစ် သဘောထားနိုင်ပါသည်။ “သင်တို့သွား၍ သင်တို့မြင်

သမျှ ကြားသမျှကို ရှင်ယောဟန်အား ပြောပြပါ” ဟူ၍လည်းကောင်း၊
“ငါတို့သိရှိသော အကြောင်းအရာကို ဟောပြော၍ မျက်စိဖြင့်မြင်သော
အရာတို့ကို သက်သေခံသည်” ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ပါသည်။
ကိုယ်တော်သည် တစ်ကယ့်လေ့လာအကဲခတ်ရေးနှင့် စူးစမ်းရှာဖွေရေး
တို့ကို သွန်သင်တော်မူခဲ့ပါသည်။ သိရှိသော အကြောင်းအရာ ကြားသော
အကြောင်းအရာနှင့် မြင်သောအကြောင်းအရာတို့ကို ပြောဆိုရန် ခရစ်
ယာန်များ သွန်သင်ခြင်းခံကြရပါသည်။ လောကဓာတ်ပညာဆိုသည်မှာ
ဤ သိ၊ ကြား၊ မြင် အခြေခံမူပေါ်တွင် အခြေခံပါသည်။

**သခင်ခရစ်တော် အသေခံခြင်းဖြင့် ဘုရားသခင်နှင့်လူ
ရန်ငြိမ်းခွင့် ရရှိခြင်း**

ဘုရားမဲ့ဝါဒီလက်စွဲစာအုပ် တွင် မဟုတ်ကဟုတ်က အ
ကြောင်း အရာမြောက်များစွာ ဖော်ပြထားသော်လည်း အားလုံးကို တုံ့ပြန်
မည်ဆိုလျှင် ဤစာအုပ်ရှည်လွန်း၊ ထူလွန်းမည်ဖြစ်ပါသည်။ ကွန်မြူနစ်
တိုင်းပြည်များထဲသို့ ခိုးကြောင်ခိုးဝှက် တိတ်တဆိတ် ခိုးသွင်း ရမည်
ဖြစ်သောကြောင့် ရှည်လွန်း၊ ထူလွန်းရန် မသင့်လျော်ပါ။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်ုပ်အတိုက်အခံ ရန်ပြုသူများအား
ကျေးဇူးဥပကာရတင်စရာရှိပါသည်။ အဆိုးကိုအကောင်းဖြင့် အကြွေး
ဆပ်ရန် ခရစ်တော်က သွန်သင်ဆုံးမတော်မူခဲ့ပါသည်။ သူတို့သည်
ကျွန်ုပ်တို့ကိုးကွယ်သောဘာသာကို အသရေဖျက်နေကြပါသည်။ ကျွန်ုပ်
အနေဖြင့် သူတို့အား ကယ်တင်ခြင်းလမ်းကို ပြရပါမည်။ ဝါဒဖြန့်ဖို့
ဘုရားမယုံကြည်ရအောင် စာအုပ်ရေးသားသောသူတို့သည် အခြား

အပြစ် ဒုစရိုက်ကျူးလွန်သူများကဲ့သို့ပင် ကယ်တင်ခြင်းသို့ ရောက်ရှိနိုင် ပါသည်။

ကျွန်ုပ်တို့သည် ရင်တုန်ဖွယ်အပြစ်ဒုစရိုက် ရွံ့နွံထဲ၌ အမှန် တကယ်အသက်ရှင်နေထိုင်ကြပါသည်။ ကျွန်ုပ်တို့တွင် အပြစ်များစွာရှိသလို ကျွန်ုပ်တို့ကို ရန်ဘက်ပြုသူများတွင် အပြစ်မြောက်များစွာရှိပါသည်။ အပြစ် တရားမှလွတ်မြောက်နိုင်ရန် ပုထုဇဉ်လူသားအတွေးအခေါ်သည်လည်း ကောင်း၊ ဘုရားမဲ့ဝါဒအတွေးအခေါ်သည်လည်းကောင်း၊ ဘုရားမဲ့ရန်သူ များ၏အတွေးအခေါ်သည်လည်းကောင်း မတတ်နိုင်ကြပါ။ ဤအပြစ် တရားမှကယ်လွတ်နိုင်ရန် ဘုရားသခင်သည် ကြီးမား၍ တန်ခိုးအာနိ သင်ရှိသော လုပ်ငန်းကြီးတစ်ခု လုပ်ဆောင်တော်မူခဲ့ပေသည်။ ကျမ်း စကားများ ယုံကြည်အားထားမှုရှိကြောင်းကို သက်သေသာဓကပြဖို့ ရှာကြံခဲ့ပါသည်။ အပြစ်ဒုစရိုက်မှ မည်ကဲ့သို့ ဆေးကြောခြင်းခံ၍ ဘုရားသခင်၏ သားသမီးများဖြစ်ကြသည့်သကာလ ထာဝရအသက်ကို အမွေခံနိုင်မည့်အကြောင်းကို ကျွန်ုပ်၏အတိုက်အခံများ ရန်သူများသည် ဤကျမ်းစကားများမှ လေ့လာသင်ယူနိုင်ပါသည်။

“ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ် ကြောင့် အသေခံတော်မူ၏။ သဂြိုဟ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏” ဟု ရှင်ပေါလု ၁ကော ၁၅:၃-၄ တွင် ရေးသားထားပါသည်။

နှစ်ပေါင်းနှစ်ထောင်တုန်းက ပါလက်စတိုင်းပြည်တွင် ခရစ်တော် အသေခံခြင်းဖြင့် ကျွန်ုပ်၏အပြစ်နှင့် ဘာပတ်သက်၍ ၎င်းအချိန်တုန်းက ကိုယ်တော် ယဇ်ပူဇော်ခံခြင်းဖြင့် ကျွန်ုပ်အပြစ်များကို မည်ကဲ့သို့ ဖြေလွတ် နိုင်သည်ကို မည်သူမည်ဝါမှ လုံးစေ့ပတ်စေ့ နားမ လည်နိုင်ပါ။ အလားတူ လျှပ်စစ်နှင့် ဆွဲငင်အား၏ သဘောသဘာဝ

အကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့် လုပ်ဆောင်မှုအဆင့်ဆင့်များအကြောင်းကိုလည်းကောင်း၊ အပြည့်အဝ ရှင်းပြနိုင်ခြင်း မရှိပါ။ ခရစ်တော်၏ အသေခံခြင်းဖြင့် ဘုရားသခင်နှင့် လူပြန်လည်သင့် မြတ်သည့်အကြောင်းမှ အကျိုးအာနိသင်ခံစားနိုင်ရန် ကျွန်ုပ်အနေဖြင့် အပြည့်အဝ လုံးစေ့ပတ်စေ့ ရှင်းပြခြင်း ခံယူရန်မလိုအပ်ပါ။ ခရစ်တော် သည် ကျွန်ုပ်တို့အပြစ်ကြောင့် အသေခံတော်မူသည်။ ကျွန်ုပ်တို့၏အပြစ်ဒဏ်ကို ယူတင်ဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်တို့ခံရမည့် အပြစ်ဒဏ်များ ကို ခံရန်မလိုတော့ပြီ ဟုသာ ယုံကြည်လျှင် လုံလောက်ပါပြီ။

ခရစ်တော်သည် ဘုရားသခင် လူ့ဇာတိခံယူတော်မူခြင်းဖြစ်သည်။ သို့သော်ငြားလည်း ကိုယ်တော်သည် စိတ်နှိမ့်ချကာ ကျွန်ုပ်တို့၏ အပြစ်ဒဏ်အတွက် ကျွန်ုပ်တို့ကိုယ်စား ဝေဒနာခံစား၍ သူ့အပေါ်တွင် ယူတင်ဆောင်ရွက်တော်မူခဲ့ပါသည်။ ရှင်ပေတရုက ဤအကြောင်းအရာကို ဤစကားအတိုင်း ရေးသားခဲ့ပါသည်။ “မိစဉ်ဖဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမှုခြင်းမှ ရွှေ၊ ငွေ အစရှိသော ဖေါက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့” (၁ပေ ၁:၁၈-၁၉)။ တစ်ဖန် ကောင်းကင်ဘုံတွင် ခရစ်တော်အား ဤကဲ့သို့ ချီးမွမ်း ထောပနာပြုကြပါသည်။ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူ သောအားဖြင့် အသီးသီးသောဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်ကိုယူ၍ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနှုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင် ရှေ့မှာ ရှင်ဘုရင် အရာ၌လည်းကောင်း၊ ယင်ပုရောဟိတ်အရာ၌လည်း

ကောင်း ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံသောအခွင့်ကို ပေးတော်မူ၏”
(ဗျာ ၅:၉-၁၀)။

ခရစ်တော်သည် လူမျိုးအသီးသီးကို သူ၏အသွေးတော်ဖြင့်
ရွေးနှုတ်တော်မူသည့်အခါ ကိုယ်တော်သည် ကွန်မြူနစ်များနှင့် ဘုရား
မယုံကြည်သူများကိုလည်း ရွေးနှုတ်တော်မူခဲ့ပါသည်။

ခရစ်တော်အသေခံခြင်းဖြင့် ဘုရားသခင်နှင့်လူ မည်ကဲ့သို့
ပြန်လည်သင့်မြတ်သည်ကို လုံးစေ့ပတ်စေ့ နားမလည်ရကြောင်းကို
စောစောပိုင်းက တင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ နားလည်
နိုင်စရာအကြောင်းအရာ တစ်ခုတစ်လေရှိပါသည်။ ခရစ်တော်သည်
ဘုရားသခင်ဖြစ်သည်ဟု စိတ်ထဲတွင်ထားသည့်အခါ ပေါ့ပေါ့တန်တန်
သဘောထားရန်မဟုတ်ဘဲ ထိုခရစ်တော်ကို တန်ဖိုးနှင့်ဂုဏ်ကျက်သရေ
မဖျက်နိုင်သော ပုဂ္ဂိုလ်အဖြစ် စိတ်ထဲတွင် ပိုက်ထားလျှင် ထိုအခါ (ဤ
ကဲ့သို့ ကြီးကြီးကျယ်ကျယ် ပြောဆိုခြင်းအားဖြင့် တုန်လှုပ်စရာဖြစ်
ကောင်း ဖြစ်ပါမည်။ သို့သော် ပြောဖြစ်အောင်ပြောချင်ပါသည်။)
ခရစ်တော်ကို အသေသတ်ခြင်းသည် ပုထုဇဉ်လူသား တစ်ရပ်လုံးကို
လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ဖြတ်သည်ထက်ပိုဆိုးသော ရာဇဝတ်မှု
ဖြစ်ပါလိမ့်မည်။ ပရောဖက်ဟောရှာဟ၏စကားကို စေ့စေ့စဉ်းစားလျှင်
ဤအကြောင်းကိုသာ၍ နားလည်သဘောပေါက်ပါလိမ့်မည်။ “လူအမျိုး
မျိုးတို့သည် ရေပုံး မှကျသော ရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင့်၌မြေမှုန့်ကဲ့သို့
ထင်မှတ်စရာရှိ၏” (ဟော၊ ၄၀:၁၅)။ ဘုရားသခင်ရှေ့တော်မှာ
ဖြစ်ပါသည်။

စဉ်းစားသဘောပေါက်လွယ်အောင် ဥပမာတစ်ခု တင်ပြပါ
မည်။ ကျွန်ုပ်သည် အဆုတ်ရောဂါဖြင့် အပြင်းဖျားနေသည်။ ဆေးဝါးဖြင့်
ဤ အဆုတ်ရောဂါပိုးမွှား သန်းနှင့်ချီ၍သတ်ပစ်ခဲ့လေသည်။ အခြား

ရောဂါ ပိုးမွှားရော၊ ပိုးကောင်အမျိုးမျိုးကို သတ်ပစ်ခဲ့လေသည်။ ဤပိုးမွှား
 ပိုးကောင်များကို သတ်ဖြတ်ခြင်းအားဖြင့် ကျွန်ုပ်စိတ်မကောင်း မဖြစ်ခဲ့
 ပါ။ သို့သော် လူ့အား အမှားအယွင်းတစ်ခုခု ပြုမိလျှင် ကျွန်ုပ် လိပ်ပြာက
 ကျွန်ုပ်ကို အပြစ်တင်သည်။ အဘယ့်ကြောင့်ဆိုသော် လူသည် ပိုးကောင်
 ထက် အဆင့်မြင့်သည်။ လူသည် ဘုရားသခင်၏ပုံသဏ္ဍာန် တော်ကို
 ဆောင်သည်။ ဤနည်းလမ်းအတိုင်း ဘုရားသခင်၏ လူ့ဇာတိခံတော်မူ
 သော ခရစ်တော်သည် လူမျှသာဖြစ်သော သတ္တဝါသိန်း ကုဋေ၊ ရာကုဋေ
 ထက်နှိုင်း၍ မရအောင် တန်ဖိုးကြီးမားသောသူဖြစ် သဖြင့် ကိုယ်တော်ကို
 လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံခြင်းသည် ပုထုဇဉ်လူသား တစ်ရပ်
 လုံးအား အပြစ်တရားမှ ကယ်နှုတ်ရန် အပြည့်အဝ လုံလောက်သည်။
 သို့သော် ဤတွင်ခြွင်းချက်မှာ ကိုယ်တော်၏လုပ်ဆောင်ချက်ကို ယုံကြည်
 လက်ခံရန် ဖြစ်ပါသည်။ ခရစ် တော်အားဖြင့် ဘုရားသခင်သည် ဝေဒနာ
 ခံစားတော်မူသည်။ ခရစ်တော် အားဖြင့် ဘုရားသခင်သည် လူများ
 အတွက် အသေခံသည်။ ထိုဘုရား သခင်သည် လူ့ဇာတိကို ရှေးဦးစွာ
 ခံယူရန် လိုအပ်သည့်အကြောင်းမှာ လူသားကဲ့သို့ အသေခံနိုင်ရန်
 ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ဇာတိဂုဏ်တော်သည်
 မနာမသေ မပုပ်တတ်သောကြောင့်ဖြစ်ပါသည်။

သို့ဖြစ်သောကြောင့် ရှင်ပေတရုက “ခရစ်တော်သည်
 ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော်အားဖြင့်
 အသက်ရှင်ခြင်း သို့ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရား
 သခင်အထံတော်သို့ ပို့ဆောင်ခြင်းငှာ ဖြောင့်မတ်တော်မူသောသူသည်
 မဖြောင့်မတ်သောသူ တို့အတွက် ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံ
 တော်မူ၏” (၁ပေ ၃:၁၈) ဟု ရေးသားထားပါသည်။ တစ်ဖန် ရှင်ယော
 ဟန်က “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏အသွေးတော်သည်

ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြောတော်မူ၏” (၁ယော ၁:၇)။ နှစ်ခြင်း ဆရာရှင်ယောဟန်သည် ယေရှုကိုလက်ညှိုးထိုး၍ “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော” (ယော ၁:၂၉)ဟုပြောလေသည်။ ရှင်ပေါလုကလည်း “ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်း သို့ရောက်မည်ဟု သာ၍မျှော်လင့် စရာရှိ၏” ဟု ရေးသားထားပြန်ပါသည် (ရောမ ၅:၉)။ ဘုရားမဲ့ဝါဒီ လက်စွဲစာအုပ် ကဲ့သို့ ဘုရားသခင်ကို စော်ကားမော်ကား ပြုလျက် အပြစ်ငရဲကျရောက်မည့် အခြားလုပ်ဆောင်ချက်ရှိမည်မဟုတ်ပါ။ သို့သော် ဤအပြစ်ငရဲမှ ကယ်လွတ်နိုင်သည်။ အဘယ့်ကြောင့်ဆို သော် “ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွတ် တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏” (ဧ ၁:၈)။

သခင်ခရစ်တော် အသေခံခြင်းအားဖြင့် ဘုရားသခင်နှင့်လူ ပြန်လည်သင့်မြတ်ခြင်းသည် နှစ်ပေါင်းနှစ်ထောင်ကာလပတ်လုံး ခရစ် ယာန်တို့၏ စိတ်စွဲလန်းရာအကြောင်း ဖြစ်ပါသည်။ ဤအကြောင်းကို အမျိုးမျိုး အဓိပ္ပာယ်ပြန်ဆိုကြသည်။ အခြေခံဩဝါဒ မြောက်မြားစွာ ပေါ်ထွက်လာသည်။

ဘယ်ဟာကို ကျွန်ုပ်တို့ရွေးယူသင့်သလဲ။

ပြင်သစ်ပြည်လိုင်ရှောက်မြို့သူ ရှင်သယ်ရီဆယ်အား မည်သည့် ခရစ်ယာန်သီလကို အများဆုံး ကျင့်လိုကြောင်း မေးရာတွင် “အားလုံး” ဟု ဖြေကြားခဲ့ပါသည်။ အလားတူပင် သခင်ခရစ်တော် အသေခံခြင်းဖြင့် ဘုရားသခင်နှင့် လူပြန်လည်သင့်မြတ်သည့် အခြေခံဩဝါဒအကြောင်းကို ကျွန်ုပ်ဆိုချင်ပါသည်။ ဤအခြေခံဩဝါဒများသည် ယုံကြည်ခြင်းနှင့်

ချစ်ခင်မြတ်နိုးသော အသက်ဝိညာဉ်တို့အား နက်နဲစွာ စိတ်စွဲလမ်းရာမှ ပေါ်ထွက်လာသောအကျိုးဆက်ဖြစ်ပါသည်။ တစ်ခုတလေမျှ ဘေးဖယ် ထားစရာမရှိပါ။

ယေရှုသည် အပြစ်ရှိသော ကျွန်ုပ်တို့ကိုကိုယ်စား အသေခံတော် မူသည်ဟူသော အခြေခံယုံကြည်ချက်သည် သမ္မာတရားဖြစ်သည်။ ခရစ် တော်၏ ကိုယ်ကျင့်တရားအတိုင်း လိုက်နာကျင့်ကြံရမည်ဆိုသည်မှာ သမ္မာတရားဖြစ်သလို၊ ကိုယ်တော်၏ နေထိုင်သွားလာလှုပ်ရှားပုံ ပြောဆို ပုံစံသော ကိုယ်ကျင့်တရား၊ အမူအရာသစ်တို့ကို လိုက်နာရန်မှာလည်း သမ္မာတရားပင် ဖြစ်ပါသည်။ သူတစ်ပါးအပေါ် ဩဇာညောင်းသလို ကျွန်ုပ်တို့လည်း သူတစ်ပါးအပေါ် ဩဇာညောင်းအောင် လိုက်ကျင့်ရ မည်မှာ သမ္မာတရားဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းသဘောထားတွင်မူ ဘုရားသခင်သည် အပြစ်သားများကို လွတ်လပ်စွာ အပြစ်ဖြေလွှတ်တော် မူသည်မှာ သမ္မာတရားဖြစ်ပါသည်။ သို့သော်လည်း အပြစ်ကျူးလွန်မှု အတွက် အပြစ်ဒဏ်ခံရမည်။ သို့သော်လည်း အပြစ်ကျူးလွန်မှုအတွက် အပြစ် ဒဏ်ခံရမည်ဆိုသည်ကို သားတော်အသေခံခြင်းအားဖြင့် အပြစ်တရားနှင့် အပြစ်ဖြေလွှတ်ခြင်းကို ရှေးဦးစွာ ပြသတော်မူသည့် သကာလကြီးစွာသော ဝေဒနာကိုခံစားနေသော ယေရှုကို ကြည့်ရှုခြင်း အားဖြင့် ကျွန်ုပ်တို့ခံစားထိုက်သော အပြစ်ဒဏ်၏ ပမာဏကို အကဲခတ် နိုင်ပါသည်။ ခရစ်တော်နှင့် ယုံကြည်သောသူသည် တစ်လုံးတစ်ဝည်းရှိ သည်ဟူသော ဒဏ္ဍာရီပုံဆန်ဆန် သဘောထားမှာ မှန်ကန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာဖြင့် ပေါင်းစပ်ခြင်းသည် ပြန်ဖြေ ရှိမရနိုင်စကောင်းပါ။ မိခင်တစ်ဦးသည် ဖျားနာသော ကလေးနှင့် အတူတူ ခံစားသလို၊ သတို့သမီးသည် သတို့သားခံစားသော နာကျင်မှုကို ထပ်တူထပ်မျှခံစားသလို၊ ကျွန်ုပ်တို့သည် ဂေါ်လဂေါ်သတောင်ပေါ်တွင်

ခရစ်တော် နှင့်အတူတူ ခံစားနေရပါသည်။ ကိုယ်တော်နှင့် ကျွန်ုပ်တို့-
တစ်လုံးတစ်ဝတည်းရှိသည့်သကာလ ကိုယ်တော်၏ ကိုယ်ခန္ဓာ၌ခံစား
သော ကျွန်ုပ်တို့၏ အပြစ်ဒဏ်ကို ကျွန်ုပ်တို့ကိုယ်တိုင် ခံစားကြည့်ကြရပါ
မည်။

နှစ်ဆယ်ရာစုနှစ်လူအတွက် အဆီလျော်ဆုံးသော ရှင်းလင်း
ချက် သည် လွဲပြောင်းသော အယူဝါဒဖြစ်မည်ဟု ကျွန်ုပ်ထင်ပါသည်။
ကျွန်ုပ်တို့အားလုံး၏ စိတ္တပေဒထဲ၌ လွဲပြောင်းသော စက်ယန္တရားရှိကြပါ
သည်။ ကျွန်ုပ်တို့တစ်ခုခုရှာမတွေ့သည့်အခါနှင့် စိတ်အနှောင့်အယှက်
ဖြစ်သည့်အခါ အခြားတစ်ယောက်ကို အလွယ်တကူအပြစ်တင်ကြပါ
သည်။ မိသားစုအတွင်း အဆင်မပြေမှုတစ်ခုခုအတွက် မိမိတို့ဇနီးကို
လည်း ကောင်းကလေးတစ်ယောက်ယောက်ကိုလည်းကောင်း အပြစ်
တင်တတ်ကြပါသည်။ မိမိအပြစ် မိမိချွတ်ယွင်းမှု တစ်ခုခုအတွက် တရား
ခံကိုရှာဖြစ်အောင် ရှာတတ်ကြသည်။ ကလေးတစ်ယောက်သည် ထိုင်ခုံ
တိုက်မိ၍ငိုလျှင် မိခင်လုပ်သူက အသက်မရှိသော ထိုင်ခုံကို အပြစ်တင်၍
ထိုင်ခုံကို ထုလားထောင်းလား လုပ်တတ်သည် အနာခံသောကလေးခံ
သာအောင် လုပ်ခြင်းဖြစ်သည်။ လူတိုင်းတွင် လွဲပြောင်းတတ်သော
အလေ့အထသည် စိတ်ထဲတွင် အမြစ်တွယ်နေကြသည်။ ကျွန်ုပ်တို့တွင်
အဆင်မပြေသမျှ စိတ်သောကရောက်သမျှကို သူတစ်ပါးခေါင်းပေါ်
တင်နိုင်လျှင် စိတ်နှလုံးကျေအေးကြသည်။ ရှင်ဘုရင်အုပ်ချုပ်မှုစနစ်
လူလတ်တန်းစား လယ်ပိုင်ရှင် မြေပိုင်ရှင်များ အမေရိကန်များ နယ်ချဲ့
သမားများ၊ ကွန်မြူ နစ်များ ထရွတ်စကီ၊ စတာလင်၊ ရဟူဒီလူမျိုး
လူမဲလူဖြူ စသဖြင့် မိမိကိုယ် ကိုမှလွဲ၍ အပြစ်တင်စရာရှာကြသည်။

ယေရှုသည် ဤလွဲပြောင်းခြင်း စက်ယန္တရားကို သိလျက်နှင့်
တမင်တကာ အသုံးပြုတော်မူခဲ့ပါသည်။ သို့ဖြစ်သောကြောင့်

ဘုရားသခင် ၏ သားတော်အဖြစ် မိမိကိုယ်ကို တင်ဆက်တော်မူသည်။ ဤကဲ့သို့ ကိုယ်တော်မိန့်တော်မူခဲ့သလားဟု ထင်ရပါသည်။ “အခု သင်တို့၏ အပြစ်များကို အခြားသူတစ်ပါးပါးအား လွှဲပြောင်းသည့် အလေ့အထရှိရင် ငါတာဝန်ယူမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်ဆင်းခြင်း တစ်ခုလုံးဟာ ငါ့အားဖြင့် ဖန်ဆင်းခြင်းဖြစ်တယ်။ ဒါကြောင့် ဒီလောကီသားသုံး၏ အပြစ်ဒုစရိုက်ဟူသမျှကို ငါ့အပေါ်မှာဘဲ တင်လိုက် ကြပေတော့။ သင်တို့ ကျူးလွန်သည့်အပြစ်ဒဏ်ခံသင့်တယ်လို့ သင်တို့ခံ ယူကြတယ်” ဧမာနွေလ ကန်ကပြောသည်။ “ရာဇဝတ်မှု ကျူးလွတ် သည့်လူသည် အပြစ်ဒဏ်ထိုက် သင့်သည်”။ သင်တို့ခံထိုက်သည့် အပြစ်ဒဏ်ကို ငါဘဲခံလိုက်ပါမယ်။ ဒါမှသင်တို့လွတ်မြောက်နိုင်မယ်”

ကျွန်ုပ်၏ ဘုရားမဲ့ဝါဒအတိုက်အခံများသည် ဘာသာရေး အကြောင်း အသေရေပျက်အောင် ရေးသားခြင်းဖြင့် လူသိန်းသန်းပေါင်း တို့၏ ဝိညာဉ်အသက်ကို ဒုက္ခပေးနေသည့်အတွက် သူတို့ခံစားရမည့် အပြစ်ဒဏ်ကို သူတို့တိုက်ခိုက်နေသော ခရစ်တော်အပေါ်တွင် လွှဲပြောင်းရန် ကျွန်ုပ်အနေဖြင့် တိုက်တွန်းနှိုးဆော်ပါသည်။ ခရစ် တော်သည် လောကတစ်ခုလုံး၏အပြစ်ကို သယ်ဆောင်သွားသော ဘုရား သခင်၏ သိုးသငယ်ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် ဘုရားမဲ့ဝါဒီ လက်စွဲစာအုပ် ရေးသားသူတို့၏အပြစ်ကို သယ်ဆောင်သွားရန် ခရစ် တော်သည် အဆင်သင့်ရှိတော်မူပါသည်။ ခရစ်တော်ကို ယုံကြည်လျှင် အပြစ်ဖြေလွတ်ခြင်းခံ၍ ကယ်တင်ခြင်းသို့ရောက်ရမည်ဖြစ်ပါသည်။

သင်တို့သည် ဘာသာရေးကို ဘုရားမယုံကြည်သောအတွေး အခေါ်ဖြင့် ဆန့်ကျင်ရန် ကြိုးစားအားထုတ်ကြသည်။ ဤအပြုအမူမှာ ကလေးဆန်ပါသည်။ အပြစ်အနာအဆာ ရှာတတ်သော ဆန်းစစ်ခြင်း သည် ပြင်းထန်သော စိတ်ဝေဒနာရှေ့တွင် ဘာမျှမတတ်စွမ်းနိုင်ပါ။

ဘုရား မယုံကြည် ဘုရားမဲ့ဝါဒအတွေးအခေါ်သည် သေခါနီးသော လူသို့မဟုတ် ဝမ်းနည်းကြေကွဲသော မိသားစုအား မနှစ်သိမ့်နိုင်ပါ။ သင်တို့၏ ကိုယ်ပိုင် အခြေခံ ယုံကြည်ချက်များသည် သင်တို့ကိုယ်တိုင် စိတ်သောကရောက် သည့်အခါ အကူအညီမပေးနိုင်ခဲ့ပါ။ ဤစာအုပ်ကို ရေးသားခြင်းဖြင့် သင်တို့၏ လိပ်ပြာသန့်မသန့် မေးစမ်းကြည့်ကြပါ။ ယနေ့ မစဉ်းစားမတွေးမိသည့်တိုင်အောင် ဆင်ခြင်စဉ်းစား မည့်နေ့ရက် ရောက်လာပါမည်။ ၎င်းနေ့ရက်မှာ သေခါနီးမှ နောင်တရဆိုသလို သင်တို့ သေရမည့် ရက်ဖြစ်ပါသည်။

မော်စကိုမြို့၊ ပီကင်းမြို့နှင့် ဝါရှင်တန်မြို့တို့သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံးမြို့ကြီးဖြစ်ရာ အားပြိုင်နေကြပါသည်။ ဤမြို့ကြီး သုံးမြို့ထဲက မည်သည့်မြို့မှ ဩဇာအကြီးဆုံးမြို့ ဖြစ်လာ မည်မဟုတ်ပါ။ လူ အစည်အကားဆုံးသောမြို့၊ ဘုရင်များသမ္မတများ နေထိုင်သောမြို့၊ အရင်းရှင်များ ကွန်မြူနစ်များနေထိုင်သောမြို့၊ ဘုရားမယုံကြည်သူနှင့် ဘာသာရေး ကိုင်းရှိုင်းသောသူများနေထိုင် သောမြို့၊ ဘုန်းတော်ကြီး များနှင့် သူတို့၏ ရန်သူများဆုံတွေ့သောမြို့၊ ဤမြို့များသည် သင်၏ မြို့ကြီးဖြစ်ပါသည်။ မယုံကြည်သူ၏ တမလွန်ဘဝတွင် ဝမ်းနည်းကြေကွဲ ခြင်းသာ ရှိပါသည်။

အသက်မထွက်မှီ တဒင်္ဂကလေးမှာပင် နောက်မကျလွန်းသေး ပါ။ ထိုတဒင်္ဂကလေးတွင် ဤကဲ့သို့ သင်ဆုတောင်းနိုင်ပါသေးသည်။ “သခင် ယေရှု ဘုရားသခင်၏ သားတော်အပြစ်သား အကျွန်ုပ်ကို သနားတော်မူ ပါ”။ သင့်အတွက် ယေရှုခရစ် ယုံစီးတော်မူသော အသွေးတော်ကို မယုံ ကြည်လျှင် သင်သည် ကယ်တင်ခြင်းသို့ ရောက်ပါမည်။

ဘုရားမဲ့ဝါဒီ ချစ်မိတ်ဆွေများခင်ဗျား၊ အတော်အတန် အတူတူ ခံဆွေးနွေးခွင့် ရရှိကြပါသည်။ ယခုခွဲခွဲဖို့ အချိန်ကျရောက်လာ ပါပြီ။

သမ္မာကျမ်းစာထဲတွင် ပုံပြင်တစ်ခုကို ပြန်ပြောကြရအောင်။
ရဟူဒီလူမျိုးသည် အဲဂုတ္တုပြည်တွင် ကျွန်ခံနေစဉ် သုံးရက်သုံးည အမှောင်
ကျရောက်ခဲ့ပါသည်။ ထိုမှောင်မိုက်သည် အလွန်ထူထပ်သောကြောင့်
အဲဂုတ္တုလူမျိုးများတစ်ယောက်နှင့်တစ်ယောက် မမြင်နိုင်ကြသောအချိန်
တွင် ကုသရေလလူမျိုးတို့သည် အလင်းရောင် ခံစားနေကြလေသည်။

ဤအလင်းရောင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါ
သည်။ ဘုရားသခင်၏ လူများတွင် ဤအလင်းရောင်ရှိသည့် သူတို့၏
စိတ်နှလုံးထဲတွင် လင်းနေပါသည်။

ပုံပြင်တစ်ခုရှိပါသေးသည်။ ပါလက်စတိုင်းပြည်ကို တူရကီ
အုပ်ချုပ်စဉ်တွင် ဆိုးသွမ်းကြမ်းကြုတ်သော တူရကီအုပ်ချုပ်ရေးမှူးသည်
ရဟူဒီလူမျိုးများအား ညအချိန်မီးမထွန်းရန် တားမြစ်လေသည်။
ညအချိန်တွင် တစ်နယ်လုံးမှောင်မိုက်လျက် ရှိသည်။

သို့သော် ဆာဖတ်မြို့တွင် ရဟူဒီဘာသာရေးဂိုဏ်းအုပ်
ယောသကာဂိုဏ်း ပြတင်းပေါက်မှ အလင်းရောင်ထွက်လာသည်။ ရဟူဒီ
ဂိုဏ်းအုပ်က သမ္မာကျမ်းစာကို ဖတ်နေလေသည်။ ဤဖြစ်စဉ်ကို စစ်သား
အစောင့်များမှ အုပ်ချုပ်ရေးမှူးအား သတင်းပို့သည်။ အုပ်ချုပ်ရေးမှူး
သည် ဂိုဏ်းအုပ်ထံသို့ မြင်းကိုဒုန်းဆိုင်းစီကာ သွားကြည့်ရာတွင် နံရံမှ
လာသောအလင်းရောင်ရောက်တွင် ရဟူဒီဂိုဏ်းအုပ်သည် ကျမ်းစာအုပ်
ပေါ်တွင် ခေါင်းငိုက်စိုက်နေသည်ကို မြင်လေသည်။ မည်သည့် ဆီမီးခွက်
ဖယောင်းတိုင်မျှ မတွေ့ရပါ။ သေချာကြည့်တော့မှ နံရံတွင် ပိုးစုန်းကြူး
များပြည့်နှက်နေသည်ကို မြင်ရလေသည်။ ပိုးစုန်းကြူးများမှ အလင်းကို
ပေးနေမှန်း အုပ်ချုပ်ရေးမှူး တွေ့ရှိလေသည်။

ရဟူဒီဂိုဏ်းအုပ်ဆရာက အုပ်ချုပ်ရေးမှူးအား ဤကဲ့သို့ရှင်းပြ
သည်။ “ ဘုရားသခင်၏ ပညတ်တော်သည် ထိုပညတ်တော်ကို လေ့လာ

သောသူတို့၏ အသက်ကိုသာမကဘဲ ပညတ်တော်ဖတ်သံကို နားထောင်
သော ပိုးစုန်းကြူးများကိုလည်း လင်းစေသည်။”

ကျွန်ုပ်၏ဘုရားမဲ့ဝါဒအတိုက်အခံထဲက သင်တို့တစ်ချို့နှင့် သင်
တို့ရေးသားခဲ့သော စာအုပ်ဖတ်ရှုလိမ့်မည်ဟု ယုံကြည်ရသောသူတို့
သင်တို့၏ မနောစိတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသရေ
ပျက်အောင် စော်ကားမော်ကားပြုခြင်းဖြင့် အမှောင်ထုကျရောက်ခဲ့သော်
လည်း ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် သင်တို့သည် အလင်းရပြီဟု
ကျွန်ုပ်မှာမခံရဲပါသည်။ ထိုအလင်းတော်သည် ခရစ်တော်အလင်းဖြစ်ရ
ကား ကွန်မြူနစ်မြေတစ်ခွင်လုံးအပေါ်တွင် နွေးထွေးသော မေတ္တာနှင့်
လှပတင့်တယ်ခြင်း ကျရောက်စေလိမ့်မည်ဟု ကျွန်ုပ်အာမခံရဲပါသည်။

နောက်ဆုံးတစ်ခွန်း

အမိန့်ပေးသည့်အတိုင်းသာ ပြောဆိုခွင့်ရှိသော သနားစဖွယ်
ဘုရားမဲ့ဝါဒီများကို ကျွန်ုပ်တို့နားလည်မှုရှိပါသည်။ ဧည့်ခံသောသူတစ်
ယောက်သည် သူဧည့်ခံသော စပျစ်ရည် မကောင်းမှန်းသိလျှင် နည်းနည်း
လေးထည့်ပေးခြင်းဖြင့် သူ့လိပ်ပြာသူသန့်စေကောင်း သန့်စေပါလိမ့်
မည်။

ဘုရားသခင် သမ္မာကျမ်းစာ ထာဝရအသက် လူ့ဇာတိတို့ကို
ငြင်းဆန်ကန့်ကွက်သော စာအုပ်တစ်မျက်နှာပြီး တစ်မျက်နှာ စာမျက်နှာ
စုစုပေါင်း ခုနှစ်ရာသည် လွန်လွန်းပါသည်။

သင်သည် ငြီးငွေ့စရာကောင်းသော စာအုပ်တစ်အုပ်ရေးသား
ခဲ့ပါသည်။ သင်၏အပြစ်မဟုတ်ပါ။ သာ၍ကောင်းသော အလုပ် သင်
မလုပ်နိုင်ပါ။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ဘုရားပုံသွင်းသော ကွက်လပ်

တစ်ကွက်ရှိသည်။ ထိုကွက်လပ်ကို ဘုရားသခင်နှင့် ဖြည့်မည့်အစား သင်သည် ထိုကွက်လပ်ဟာလဟင်းလင်း၏ အဆောက်အဦးနှင့် လှပ တင့်တယ်ပုံအကြောင်းကို ရေးနေသည်။

သင်သည် ရေးဖို့တာဝန်ရှိသည်။ ဘုရားမဲ့ဝါဒများရေးသော စာအုပ်သည် ဘုရားမဲ့ဝါဒအကြောင်းမျှသာဖြစ်ပါသည်။ ဤအကြောင်း နှင့်ပတ်သက်၍ မာတင်လုသာက ဤကဲ့သို့ရေးသားခဲ့ပါသည်။ “ကျွန်ုပ် တို့၏သခင်ဘုရားသည် သေခြင်းမှရှင်းပြန်ထမြောက်ခြင်း ကတိဝန်ခံ ချက်ကို စာအုပ်များတွင်သာ မရေးသားဘဲ ဆောင်းရာသီဦးတွင် အနုထွက်သော သစ်ရွက်တိုင်းပေါ်တွင် ရေးသားတော်မူလေသည်။”

သင်တို့၏စာအုပ်ငြီးငွေ့ စရာကောင်းသည်မှာ မှန်ပါသည်။ ငြီးငွေ့စရာမကဘဲ ဘာသာရေးစာအုပ်များကို ဖတ်ရှုလေ့လာ၍ သမ္မာ တရားအသိအမြင်မရှိသော သူတို့အတွက်လည်း အဆိပ်အတောက် ဖြစ် စေပါသည်။ ဘောက်ဖတ်၊ ခူကောင်များအား သင်တို့ ကြိုးစားအားထုတ် သမျှ အလကားဖြစ်မည်။ လှပသော လိပ်ပြာများဖြစ်ကြမည် မဟုတ်ဟု လမ်းလွဲပြသောသူနှင့် သင်တို့တူပါသည်။ ပန်းဖူးငုံများအား သင်တို့ ဘယ်သောအခါမှ ပန်းပွင့်ဖြစ်မည်မဟုတ်ဟု ပြောသောသူနှင့် သင်တို့ တူပါသည်။ ဤလောကတွင် ခရစ်တော်နှင့်တူစရာအကြောင်း ကံကြမ္မာ မရှိ၊ ပရဒိသ်တွင် ထာဝရအသက်ဟူ၍ မရှိဟု သင်တို့ပြောဆိုခြင်းကြောင့် လူတို့၏ ဝိညာဉ်အသက်ကို သတ်ဖြတ်နေကြပါသည်။

သင်တို့ကို စော်ကားမော်ကားပြုဖို့ ကျွန်ုပ်တို့တွင် စိတ်ဆန္ဒမရှိပါ။ အန္တရာယ်ထူပြောသော သင်တို့၏ စိတ်နှလုံးအခြေအနေကို သဘော ပေါက်ဖို့ ကူညီချင်ပါသည်။ သင်တို့၏လုပ်ရပ်မှာ ရာဇဝတ်ကောင်များ ထက်ပိုဆိုးပါသည်။ ရာဇဝတ်ကောင်များသည် ကိုယ်ခန္ဓာကိုယ်သာ သတ်ဖြတ်ကြပါသည်။ သင်တို့မူကား ဝိညာဉ်အသက်ကို သတ်ဖြတ်နေ

ကြပါသည်။ ဘုရားသခင်နှင့်အတူ စံစားဖို့ မစွမ်းဆောင်နိုင်အောင် ဆီး
တားသည်။

သို့ဖြစ်သောကြောင့် လူသတ်သမား ရပ်စ်ကိုနီကော့အား
ဆိုနီယာပေးခဲ့သော အကြံဉာဏ်ကို သင်တို့အား ကျွန်ုပ်ပေးပါသည်။
“ထပါ။ အခုချက်ချင်းသွားပါ။ အခုဘဲ ထသွား၍ လမ်းခုလတ်များတွင်
မတ်တပ်ရပ်ပါ။ ပြီးလျှင် ငုံ့၍ သင်စော်ကားမော်ကားပြုခဲ့သော မြေကြီး
ကို နမ်းရှုံ့ပါ။ တစ်ဖန် တစ်လောကလုံးကို ကန်တော့ပါ။ အရပ်လေး
မျက်နှာကိုလှည့်၍ “ငါသတ်ပစ်ခဲ့ပြီ”ဟု ကျယ်လောင်စွာ အော်ဟစ်ပါ။
ဤကဲ့သို့ပြုလုပ်ပြီးလျှင် ဘုရားသခင်သည် ဇီဝအသက်ကို ပြန်ပို့ဆောင်
ပါလိမ့်မည်။ သင်သွားမလား။ သင်သွားမလား။

ကျွန်ုပ်ကိုယ်တိုင် သင်တို့အား ကန်တော့ပါသည်။ အဘယ့်
ကြောင့်ဆိုသော် လွန်ခဲ့သော အတိတ်တုန်းက ကျွန်ုပ်လည်း ဝိညာဉ်
အသက်များကို သတ်ခဲ့ပါသည်။

သင်တို့လိုဘဲ ကျွန်ုပ်သည် ဘုရားမယုံကြည်သူတစ်ယောက်ဖြစ်
ပါသည်။ တစ်နေ့ကျသော ကျွန်ုပ်သတိတရား ရရှိကာ ဆိုနီယာ အကြံ
ပြုသကဲ့သို့ တသဝေမတိမ်း ပြုလုပ်ခဲ့ပါသည်။ ယခုမူကား သင်တို့သည်
ဘုရားမဲ့ဝါဒတွင် ဆက်လက်နစ်မ့်နန်းနေပါက သင်တို့ကို စောင့်မျှော်နေ
သော ဒုက္ခဝေဒနာကို စဉ်းစားမိသည့်အခါ ကြက်သီးမွှေးညှင်းထပါသည်။
ကျွန်ုပ်ကိုတော့ ခရစ်တော်က တွေ့ရှိခဲ့၍ ဘုရားမဲ့ဝါဒနှင့် ရာဇဝတ်မှ
ကယ်တင်တော်မူခဲ့ပါပြီ။ သင်တို့အတွက်လည်း လမ်းဖွင့်လျက်ရှိနေပါ
သည်။

သင်တို့သွားမည်လား။ သင်တို့သွားမည်လား။